

သံပျင် နှိကာ ငါး



အရိမဒ္ဒနာမည်သောပုဂံပြည်၌၊ ဂေါဇာသက္ကရာဇ်-၅၃၆-ခုနှစ်
တွင်။ ထီးနန်းစိုးအုပ်။ မင်းလုပ်တော်မူသော။
နရပတိစည်သူမင်းကြီးလက်ထက်။
ထက်မြက်ပညာ။ ပြည့်စုံစွာဖြင့်။ ကြေညာသမိုင်း။
မြေတိုင်းသံပျင်အမတ်သည်။ ဥာသံ၊ နှာသံ၊ မုခမတ္တဒိပနီ။
သုံးမည်ဘွဲ့ရ။ ကျမ်းဂန္ထ၏။ ဂန္ထိရအရာ။ နက်နဲစွာတို့ကို။ သိသာ
ပေါ်လွင်။ ထုတ်ပြကာ စီရင်အပ်သော။

သံပျင်နှိဗ္ဗာပါဌ်။

ပါဌ်ဆရာမောင်လင်း

ကြည့်ကြပ်ပြင်ဆင်သည်။

သက္ကရာဇ်-၁၂၇၅-ခု။ နတ္ထော်လအတွင်း
ပုံနှိပ်၍ပြီးသည်။

ရန်ကုန်မြို့။

၂၅-လမ်း စာဆိုတန်း။ တိုက်နံပါတ်- ၄၉

ကဝိမျက်မှန်စာပုံနှိပ်တိုက်။

သတိပြုရန်။


သံသန္ဒိတွာနုအညောညံ၊ နာနာပိရန္တပေါတ္ထကော။
ဗဟူအသောမိတေသန္တိ၊ တဗ္ဗုလနိဿယေဟိစ။ ။

ပုရေသောဓေန္တိ ယေကေစိ၊ အယံဂန္တောပိသောမိတော။
သဒ္ဓညာယဂဝေသိနံ၊ ပီတိပါမောဇ္ဇဝမိယာ။ ။

ယသ္မာတသ္မာပိရန္တေယျ၊ တသ္မိဒိဇ္ဇေအနိန္ဒိယ။
ယထာတထံပိသောဓေတွာ၊ ပဿန္တုမောဒမာနသာ။ ။

ဤသံပျင်ဇိုကာပါဌ်သည်။ အရပ်ထက်ဝန်းကျင်တို့၌ပင်။ အပြင်အဆင်အကြည့်အရှုအချအပို့နည်းပါးသဖြင့်။ များစွာပျက်စီး ယိုယွင်းလျက်ရှိ၏။ ယခုမှသာမဟုတ်။ ဒက္ခိဏာရာမဆရာတော်ဘုရားကြီးများ။ သံပျင်ဇိုကာနိဿယကို ရေးသားစဉ် အခါကပင်။ များစွာ ပျက်စီး ယိုယွင်းကြောင်းကို။ ၎င်းနိဿယ၌အထပ်ထပ်အမှာစကား ရေးသားထည့်သွင်းတော်မူခဲ့သည်ဖြစ်ကြောင်း။ ဤကဲ့သို့ကာလရှည်စွာ။ ပျက်စီးယိုယွင်း၍ လာခဲ့သော သံပျင်ဇိုကာပါဌ်တို့ကို။ အချင်းချင်း တိုက်ဆိုင်၍ ၎င်း။ သံဝဏ္ဏတဗ္ဗဖြစ်သောရှာသပါဌ်၊ ဒက္ခိဏာရာမဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူအပ်သော နိဿယတို့နှင့် ညှိနှိုင်း၍ ၎င်း။ ဦးစွာပဌမ။ ပြင်ဆင်ပုံနှိပ်ရသည်ဖြစ်၍။ လစ်လပ်သတိ။ ချွတ်ယွင်းလျက် ပါရှိသည်များကို။ ဉာဏ်သွားရှေးရှု။ အပြစ်တင်ခြင်းကိုမပြုဘဲ။ နုယုပဒေသ။ ကျနုမှန်ကန်စွာသုတ်သင်၍။ ပြင်ဆင်ကြည့်ရှုတော်မူကြပါစေကုန်သတည်း။

စာခေါင်းနောက်။ () ဤလက္ခဏာအတွင်း။ ထည့်သွင်းအပ်သော နံပါတ်ကား။ တိုက်ဆိုင် ကြည့်ရှု လွယ်စေရန်။ ကမိမျက်မှန်ပုံနှိပ်တိုက်ထွက်ရှာသပါဌ်၏နံပါတ်စဉ်ဖြစ်ပါသည်။





သံဃုဇ်ဇုဏ္ဏပါဌ်။



နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သံသာရဝန္တ ဝမနန္တဂုဏာဓိဝါသံ၊
နိရုန္တိယူပဂတဉ္ဇေယျမနာထနာထံ။
ဗုဒ္ဓဉ္ဇေမ္မမိနိဟရမဂ္ဂသံဃံ၊
ဣာသပ္ပဒိပမဘိနုမျကရောမိသာရံ။ ။

(က) ပကရဏသံဝဏ္ဏနာရမ္ဘေ သကလဇ္ဈတ္တိကဗာဟိရန္တရာယနိဝါရဏသမတ္ထံ ရတနတ္တယပဏာမဝစနံ အတ္တနော ရတနတ္တယေ သဒ္ဓါဒိဂုဏသမ္ပဒါဝဗောဓနတ္ထံ၊ တံဝိညူနံ ဝိတ္တာရာဓနတ္ထံ၊ တမတ္တနိဗဟုမာနုပ္ပါဒနတ္ထံ၊ တမေဝံသဒ္ဓါဒိဂုဏသမဂီနာကတသံဝဏ္ဏနာပမာဏာတိ သံဝဏ္ဏနာယဂါရုပ္ပါဒနတ္ထံ၊ တမုပ္ပန္န ဂါရဝေဟိဝိညူဟိသံဝဏ္ဏနာယဂါဟဏတ္ထံ၊ တံသဒ္ဓတ္တာဝဂမနတ္ထံ၊ တံယထာဘူတာဝဗောဓနတ္ထံ၊ တဒဝိပရိတပဋိပတ္တိသံ ပဋိပန္နနတ္ထံ၊ တံသဗ္ဗသမ္ပတ္တိနိပ္ပါဒနတ္ထန္တိ ကစ္စာယနသုတ္တသံဝဏ္ဏနံ သမာရဘိတုကာမော အာစရိယော ရတနတ္တယဿ တာဝပဏာမံကတွာ တဗ္ဗိဟတန္တရာယေန သမာရဘိတုဗ္ဗန္တိ အနုပ္ပကကပ္ပေါပစိတကုသလဗလသရဒိတဒသဗလဝေသာရဇ္ဇာဒိဂုဏဂဏ

မဏိမယုခဝိသဒဝိပွရိတဓမ္မကာယ သမဂီတာယ နာထဿ၊ နိယျာနိ
 ကာချနေကဂုဏသမ္ပတ္တိ သမဂီတာယဓမ္မဿ၊ အနုတ္တရပုညက္ခေတ္တာဒိ
 ဘာဝေနသံဃဿစသကလလောကာဘိဝံနန္နမာနနပူဇာသက္ကာရတာ
 ဇနဿ အန္တရာယကရာပုညဝိဇာတကရပုညဝိသေသာဘူတံ ပဏာမံ
 ဒဿေန္တော - ဗုဒ္ဓံဝိသုဒ္ဓမဝိသုဒ္ဓဇနဿသုဒ္ဓိ၊ သမ္မာပကံသကလလောက
 ဝိမောဟကဿ။ မောဟဿခံသကမဝိဿသုရတ္တဓမ္မံ၊ နတွာနသံဃ
 မနဗောတ္တမဒက္ခိဏေယျန္တိ အာဟ။

ပဌမံကရေပဒေစ္စဒံ၊ သမာသာဒိတတောကရေ။
 သမာသာဒေါကတေပစ္စာ၊ အတ္ထံနိယျာထပဏှိတောတိ။ ။

ရုတ္တတ္တာပဌမန္တာဝေတ္ထပဒဝိဘာဂေါဇဝံဝေဒိတဗ္ဗော။ ဗုဒ္ဓန္တိဇကံ
 ပဒံ။ ဝိသုဒ္ဓန္တိဇကံ။ အဝိသုဒ္ဓဇနဿာတိဇကံ။ သုဒ္ဓိသမ္မာပကန္တိဇကံ။ သ
 ကလလောက ဝိမောဟကဿာတိ ဇကံ။ မောဟဿာတိဇကံ။ ခံသ
 ကန္တိဇကံ။ အဝီတိဇကံ။ အဿာတိဇကံ။ သုရုတ္တဓမ္မန္တိဇကံ။ နတွာနာ
 တိဇကံ။ သံဃန္တိဇကံ။ အနဗောတ္တမဒက္ခိဏေယျန္တိ ဇကံပဒန္တိတေ
 ရသံ ပဒါယံဂါထာ။ ။ တတ္ထဗုဒ္ဓန္တိယထာလောကေအဝဂန္တာအဝ
 ဂတောတိရုတ္တိ၊ ဇဝံဗုဒ္ဓိတာ သစ္စာနီတိဗုဒ္ဓေါ။ ယထာပဏှသောသာ
 ပဏှသုသာတိရုတ္တိ၊ ဇဝံဗောဓေတာပဇာယာတိဗုဒ္ဓေါ။ အထဝါ၊ ပါရ
 မိတာပရိဘာဝိတာယပညာယ သဗ္ဗေသင်္ခိတာသင်္ခိတေဓမ္မေ ဗုဒ္ဓိတိအ
 ဗုဒ္ဓိဗုဒ္ဓိဿတိတိဗုဒ္ဓေါ။ သမ္မာသမ္ပုဒ္ဓေါဝတသောဘဂဝါတိအဓိဂတ
 ဂုဏဝိသေသေဟိ ဝိဏာသဝေဟိဗုဒ္ဓိတဗ္ဗောတိဝါဗုဒ္ဓေါ။ ဘဂဝတာ
 ဗုဒ္ဓိတဗ္ဗံဉာတဗ္ဗန္တိ ဗုဒ္ဓံ။ ကိန္တံ။ သဗ္ဗညုတညာဏံ။ တဒဿအတ္ထိတိဝါ
 ဗုဒ္ဓေါ။ ဗုဒ္ဓိတဗ္ဗေန သဗ္ဗညုတ ညာဏေန သမန္နာဂတတ္တာဝါ ဗုဒ္ဓေါ။
 သဗ္ဗညုတာယ ဗုဒ္ဓေါ၊ သဗ္ဗဓမ္မာနံဗုဒ္ဓိနသမတ္တတာယ ဗုဒ္ဓိယာဗုဒ္ဓိတိ
 ရုတ္တံဟောတိ။ သဗ္ဗဒဿာဝိတာယဗုဒ္ဓေါ၊ သဗ္ဗဓမ္မဗောဓေန သမတ္တတာ
 ယဗုဒ္ဓိယာ ဗုဒ္ဓိတိရုတ္တံဟောတိ။ အနညနေယျတာယဗုဒ္ဓေါ၊ အညေ
 နအဗောဓိတောသယမေဝ ဗုဒ္ဓတ္တာဗုဒ္ဓိတိ ရုတ္တံဟောတိ။ ဝိကသိတ
 တာယဗုဒ္ဓေါ၊ အနညသာဓာရဏာနေ ကဂုဏဂဏေဟိ ဝိကသနတော
 ပန ပဒမဒိဝိကသနဋ္ဌေန ဗုဒ္ဓိတိ ရုတ္တံဟောတိ။ ဝိဏာသဝသင်္ခါ
 တေနဗုဒ္ဓေါ၊ အာသဝက္ခယကရညာဏေန ဗုဒ္ဓိတိရုတ္တံဟောတိ။ နိရုံ

ပတ္တိလေသသင်္ခါတေန ဗုဒ္ဓေါ၊ ဧကန္တဝိတရာဂေါတိဗုဒ္ဓေါ။ ဧကန္တဝိတ
ဒေါသောတိဝါ။ ဧကန္တဝိတမော ဟောတိဝါ။ ဧကန္တနိက္ခိလေသော
တိဝါ။ ဧကာယနမဂ္ဂဂတောတိဝါ။ ဧကောအနုတ္တရံ သမ္မာသမ္ဗောဓိံ
အဘိသမ္ဗုဒ္ဓေါတိဝါ။ အဗုဒ္ဓိဝိဟတတ္တာ ဗုဒ္ဓိပဋိလာဘာတိဝါ ဗုဒ္ဓေါ။
ကောသော။ သဗ္ဗဓမ္မေသု အပဋိဟတ ဥာဏနိမိတ္တာနုတ္တရ ဝိမောက္ခ
ပရိဘာဝိတခန္ဓသန္တာနမာဂမ္မပညတ္တိကောသတ္တဝိသေသော။ သဗ္ဗညု
တညာဏ ပဒဋ္ဌာနံဝါ သစ္စာဘိသမ္ဗောဓိမုပါဒါယ ပညတ္တိကော သတ္တ
ဝိသေသော။ ကမ္မဝစနိစ္ဆာယံဗုဒ္ဓန္တိ ဝုတ္တံ။ ဝိသုဒ္ဓန္တိ ဘဂဝါ အနညသာ
ဓာရဏာ ရဟတ္တမဂ္ဂဉာဏေန သဝါသနာနံ သမုတ္တိန္ဒတ္တာ ဝိသေသေ
န ကိလေသေဟိသုဒ္ဓေါတိ ဝိသုဒ္ဓေါ။ ကပစ္စယဿ ကာလတ္တယာဘိဟိ
တတ္တာဝိသေသေနဉာဏိသေနရာဂါဒိကိလေသေဟိ သုဇ္ဈတိအသုဇ္ဈိသုဇ္ဈိ
သတိတိဝါဝိသုဒ္ဓေါ။ တန္တမဂ္ဂဝဏ္ဏာနံကိလေသာနံတေနတေနဝမဂ္ဂေ
နပဟာတဗ္ဗတ္တာ ဝိဝိဓေနနာနာပုကာရေနမဂ္ဂဉာဏေနသုဇ္ဈတိတိဝါ ဝိ
သုဒ္ဓေါ။ ဧကန္တေနဝါ သုဇ္ဈတိတိဝိသုဒ္ဓေါ။ ဝိက္ခန္တိတကိလေသော ပန
သုဇ္ဈန္တောပိနဧကန္တေန သုဇ္ဈတိပစ္စာဂမနိယကိလေသတ္တာ။ နတထာ
ယံသမုတ္တိန္ဒကိလေသောအပစ္စာဂမနိယကိလေသတ္တာ။ ဝုတ္တံဟိ' သော
တာပတ္တိမဂ္ဂေနယေကိလေသာပဟိနာ၊ တေကိလေသေ နပုနေတိနပစ္စေ
တိနပစ္စာဂစ္ဆ တိစ္စာဒိ။ သဗ္ဗထာသုဇ္ဈတိတိဝါ ဝိသုဒ္ဓေါ။ သာဝကာပန
သုဇ္ဈန္တောပိနသဗ္ဗထာသုဇ္ဈန္တိ။ ပေါထုဇ္ဇနိကကိလေသာဘိဇနိတဝိညတ္တိ
ပယောဂ နိမိတ္တဝါသနာဒေါသာပဟာနတော။ နတထာယံ သာဝကာ
မိပတိ သမုတ္တိန္ဒတန္တိမိတ္တဝါသနာဒေါသတ္တာ။ တတ္ထ ကတမာဝါသနာ
နာမ။ နိရာနုသယသန္တာနသဝိသာနုသယသန္တာနကာလေ သမာစာရ
သဒိသသမာစာရနိမိတ္တံကိလေသေဟိအာဟိတသတ္တိဝိသေသော။ ကိံ
ဝုတ္တံဟောတိ။ ယထာအာသဝသိတ္တဗုဒ္ဓေ အပနိတေပိအာသဝေ အာ
သဝဂန္ဓေတာဝတိဋ္ဌတိ။ နစသောဂန္ဓောအာသဝေါ။ နစအာသဝေန
ဝိနာအာဟိတော။ အာသဝံပန နိသာယဗုဒ္ဓေအာဟိတောဝါသိတော
သတ္တိဝိသေသော။ ဧဝံပုထုဇ္ဇနကာလေ ယာဒိသော ကာယသမာစာ
ရောကာယပ္ပယောဂေါပိ။ ပိလိန္ဒဝစ္ဆာဒိနံပိယ ဝစိပယောဂေါ။ ခေပိ
တာသဝကာလေပိ တာဒိသဿ ကာယဝစိသမာစာရဿ နိမိတ္တဘူ
တောကာရဏဘူတော ကိလေသေဟိ အာဟိတော ကိလေသံ ပဋိစ္စ

သန္တာနေဝါသိတော သတ္တိဝိသေသောတိ ဝုတ္တံဟောတိ။ တေနသဟာ
 ဝိတ္တသန္တာန မဟာသရဂတံ သဗ္ဗကိလေသုဒကံ အရိယမဂ္ဂဒါက
 ရေန နိရဝသေသတောသောသိတတ္တာဝိသုဒ္ဓေါ။ တံဝိသုဒ္ဓံ။ အဝိသုဒ္ဓဇ
 နုဿာတိ အပ္ပဟိနကိလေသသန္တာနတာယ နဝိသုဒ္ဓေါတိ အဝိသုဒ္ဓေါ။
 အသရတ္ထိန္ဒ တဏှာနုသယတ္တာ အဝိဇ္ဇာတဏှာဘိသင်္ခတေန ကမ္မုနာ
 ဘဝယောနိဂတိဋ္ဌိတိသတ္တာဝါသေသု ခန္ဓပဉ္စကသင်္ခါတံအတ္တဘာဝံဇ
 နေတိအဘိနိဗ္ဗတ္တေတိတိဇနော။ ကိလေသေဇနေတိအဇနေသိဇနေဿ
 တိတိဝါဇနော။ အဝိသုဒ္ဓေါစသောဇနောစေတိအဝိသုဒ္ဓဇနော။ တဿ
 ကိလေသေဟိ အဝိသုဒ္ဓကာယဝစိမနေကမ္မဿ ဇနဿ။ တံ အဝိသုဒ္ဓ
 ဇနန္တိဝါကမ္မုနိဆဋ္ဌိ။ သုဒ္ဓိသမ္ဗာပကန္တိ ကိလေသေဟိသုဇ္ဈတိတိသုဒ္ဓိ။
 ကိလေသာနံသုဇ္ဈနံဝါသုဒ္ဓိ။ အနာရမ္မဏတ္တာ ကဿစိ အကုသလဿ၊ ခု
 ရိဘာဝတော သဗ္ဗကိလေသေဟိ၊ အနန္တောဂတ္တော ဘဝဂါမိကမ္မေသု၊
 နိဿဋ္ဌတ္တာ သံသာရဝဋ္ဌတောနိဗ္ဗာနံ သုဒ္ဓိတိဝုတ္တတိ။ သမ္မာအဝိပရိတ
 ပဋိပတ္တိယာ ပကာရေန တေသံတေသံ အဇ္ဈာသယာနုကူလာယသာ
 မုက္ခံသိကာယ ဓမ္မဒေသနာယ ပါပေတိတိ သမ္ဗာပကော။ သုဒ္ဓိယာ
 သမ္ဗာ ပကော သုဒ္ဓိသမ္ဗာပကော။ တံ သုဒ္ဓိသမ္ဗာပကံ။ နတွာ နာတိ
 သမ္ဗန္ဓော။ ဧတ္ထပဋ္ဌမေန သကလဥေယျာဝဂမတ္ထပ္ပကာသကေနပဒေန
 ဘဂဝတော သဗ္ဗညုတသမ္ဗတ္တိပကာသေတိ။ တေနစ အညာတဒညာ
 တာဘာဝသင်္ခါတံဉာဏသုဒ္ဓိံ။ တေနတိလောကဝိဒုတံ။ တေနသကလ
 ဘဝါတိက္ကန္တတ္တံ။ တေနာတုလျုပုဂ္ဂလတ္တံ။ တေန သက္ကာရဘာဇနတ္တံ။
 တေနသက္ကာရကာရကာနမန္တရယနိဝါရဏသမတ္ထတံ။ တေနတ္တနော
 ပဏာမာရဟတံပကာသေတိ။ ဒုတိယေနိက္ခိလေ သတ္တပကာသကေ
 နဝိဇိတာနင်္ဂိသယဿ အရဟတ္တဖလသမ္ဗတ္တိပကာသေတိ။ တေနဂ္ဂ
 ဒက္ခိဏေယျပုဂ္ဂလတ္တံ။ တေန ဝိတာမရနရာဒိပူဇာရဟတ္တံ။ တေနအတ္တ
 နော ပဏာမာရဟတံ ပကာသေတိ။ တတိယေနသသကတ္တသမ္ဗတ္တိ
 ပကာသကေနဝိဇိတကုသုမာယုသေင်္ဂါမဿ မဟာကရုဏာယ သ
 မိဂမံပကာသေတိ။ တေနပရောပကာရိတံ။ တေနာဝိပရိတဓမ္မဒေသ
 ကတ္တံ။ တေန တိလောကူပသင်္ဂမံ။ တေနပူဇနိယတ္တံ။ တေနစတ္တနော
 ပဏာမာရဟတံပကာသေတိ။ ဧဝံ သဗ္ဗညုတာရဟတ္တသသကတ္တပ္ပ
 ကာ သကေန ပဒတ္တယေန ဘဂဝတော ထောမနာ ပုဗ္ဗကံ ပဏာမံ

ဒသေတော တဒနန္တရံ တပ္ပဘာဝိတဿ ဗုဒ္ဓဗောဓိတဗ္ဗဿ ဓမ္မဿပ
 ဣာမံဒသေန္တော သကလလောကဝိမောဟကဿ၊ မောဟဿ ခံသ
 ကမပိဿ သုရတ္တဓမ္မန္တိ အာဟ။ တတ္ထနိရဝသေသဠေန သကလော။
 သဟကလာယအဝယဝေနဝတ္တတိတိဝါသကလော။ လုန္တတိပလုန္တတိ
 တိလောကော၊ ဒုတိယံပုရိမဿဝေဝစနံ။ ဘဝါဘဝံဓာဝန္တောပုနပ္ပုနံ
 နဿတိတိအတ္ထော။ အထဝါ၊ ဝဋ္ဋသ္မိံပရိယာပန္နဘာဝေန စုတိက္ခဏေ
 လုန္တတိ ခန္ဓဘေဒနနဿတိ၊ ပဋိသန္ဓိက္ခဏေပလုန္တတိခန္ဓပါတုဘာဝေန
 ပုနပ္ပုတ္တတိတိလောကော။ သကလောတိ စ လောကောတိ စ သတ္ထော
 ပဝုတ္တတိ။ တသ္မာသကလောစသောလောကောစာတိသကလလောကော။
 သကလလောကံဝိသေသေနမောဟတိဟိတပ္ပဋိပတ္တိံ ဉာတုနဒေတိတိ
 သကလလောကဝိမောဟကော။ တဿ။ သဟဇာတဓမ္မာရုပ္ပန္တိ တေန
 ဝိသညိနောဝိယဘဝန္တိ။ သယံဝါရုပ္ပတိ။ သဟဇာတဓမ္မာနံရုပ္ပနမတ္တ
 မေဝ ဝါဇာတန္တိ မောဟော။ မောဟောတိ အညာဏံဝုတ္တတိ။ တဿ။ ခံ
 သေတိအခံသယိခံသေသတိတိဝါခံသကော။ ဓမ္မော။ တံခံသကံ။ အပီတိ
 သရုပ္ပယတ္ထေဥပသဂ္ဂပဒံ။ အဿာတိဗုဒ္ဓဿ။ ကတ္တရိ ဆဋ္ဌိ။ ဗုဒ္ဓေနာတိ
 အတ္ထော။ ဘဂဝတာသုဠုဥစ္စိတ္တာတိ သုရတ္ထော။ ယထာနုသိဋ္ဌံ ပဋိပဇ္ဇ
 မာနေစတူသွပါယေသွပတမာနေကတွာ သတ္ထေဓာရေတိတိဓမ္မော။ ပါ
 ပကေဓမ္မရနာတိပခံသေတိတိဝါ ဓမ္မော။ သကသကလက္ခဏံဓာရေ
 တိတိဝါဓမ္မော။ ကက္ခဋ္ဌာဒိနာဗုသနာဒိနာသန္တိ အာဒိနာ သကဘာဝေန
 ဓာရိယတိဥပဓာရိယတိ လက္ခိယတိတိဝါဓမ္မော။ ပဏ္ဍိတေဟိ ဓာရိယ
 တေ နဗာလေဟိတိ ဝါဓမ္မော။ သုရတ္ထောစ သောဓမ္မောစာတိ သုရတ္တ
 ဓမ္မော။ တံ။ တတ္ထပဏ္ဍိတာတိ ပကာရေန ဝိသယေဇေတိပဝတ္တတိတိ
 ပဏ္ဍာ။ ကာသာ။ ပညာ။ အနိစ္စာဒိနာပကာရေန ဓမ္မေဇေတိဗုဒ္ဓတိတိဝါ
 ပဏ္ဍာ။ သာအာယတနဓာတုပဋိစ္စသမုပ္ပါဒဋ္ဌာနာဋ္ဌာနကုသလတာဝသေ
 နစတုဗ္ဗိဓာ။ တတြဇကောကာဘာသိတတ္ထဿဥဒါဟရဏကာလေနေဝ
 သဟဂဟဏသမတ္တာ သဟသာရဏီ၊ ပဋိလောမဝသေန ပဝတ္တန သ
 မတ္တာ အာသာရဏီ၊ ဝတ္တုနေအဓိပ္ပါယံ အနုဂမနသမတ္တာ အနုသာရ
 ဏီ၊ ဝိသေသံဇာနိတုသမတ္တာအတိသာရဏီတိစတုဗ္ဗိဓာ။ ဇေဝံသေသေ
 သုပီတိသောဋ္ဌသဝိဓာဟောန္တိ။ ဇေဝံစတုဗ္ဗိဓာယပဏ္ဍာယဣတာဂတာပ
 ဝတ္တာတိပဏ္ဍိတာ။ ဗာလာတိအညာဏကာ။ ဗလန္တိတိဗာလာ။ အဿာ

သိတပဿာသိတမတ္တေန ဇိဝန္တိ နပညာဇိဝိတေနာတိ အဓိပ္ပါယော။
 အထဝါဗာတိ ဒွိသဒ္ဓဿသန္တုတာဒေသော။ လာတိ အာဒိယိတဗ္ဗတ္ထ
 ဝါစကောဓာတုလာအာဒါနေ၊ တသ္မာသန္တိဋ္ဌိကသမ္ပရာယိကသင်္ခါတေ
 ဝါအတ္တာနုတ္ထပရာနုတ္ထသင်္ခါတေဝါဒွေအရုဒ္ဓိယောအာဒိယန္တိ ဂဏ္ဍန္တိ
 တိဗာလာ။ အထဝါအတ္တတ္ထ ပရတ္ထသင်္ခါတေ ဒိဋ္ဌေဓိန္ဒြိက သမ္ပရာယိ
 ကတ္ထသင်္ခါတေဝါ သဂ္ဂသမ္ပတ္တိ မောက္ခသမ္ပတ္တိ သင်္ခါတေဝါ ဒွေရုဇိ
 ယောဒေဝဒတ္တကောကာလိကာဒယောဝိယ လုနန္တိ၊ သိန္ဒန္တိတိ ဗာလာ။
 လူဆေဒနေတိဓာတုနုတ္တာနာတိဝန္တိတ္တာန။ တန္တိန္ဒတပေါဏတပုဗ္ဗာရော
 ဟုတ္တာ တိအတ္ထော။ မောဟဿသံသကန္တိ မိနာ သမုစ္ဆေဒပဋိပ္ပဿဒ္ဓိ
 နိဿရဏပဟာနဝသေန မဂ္ဂဖလနိဗ္ဗာနသင်္ခါဏော နဝလောကုတ္တရ
 ဓမ္မောပိရုတ္ထော။ ကသ္မာပနေတ္ထမောဟသေသဝ ဗဟာနံရုတ္တံ။ နေတရေ
 သန္တိ။ တံမူလကတ္တာသဗ္ဗကိလေသနံ။ တပ္ပဟာနသ္မိတိရုစ္စမာနေတမ္ပ
 ခေနိတရေသဗ္ဗိပဟာနံရုတ္တမေဝဟောတိတိတထာရုတ္တံ။ သုရုတ္တဓမ္မန္တိ
 မိနာပရိယတ္တိဓမ္မောပိရုတ္ထော။ သောဟိလောကပညတ္တိ မနတိက္ကမ္မဓမ္မ
 သဘာဝမပ္ပဟာယ ဟောတုဖလသမ္ပန္နာ နုရူပေန ဧကန္တိ နိယျာနိကံ
 ကတ္တာဒေသိတတ္တာ သုရုတ္ထောတိ ရုတ္တိ။ ဧဝံသပရိယတ္တိကနဝလော
 ကုတ္တရဓမ္မပကာသကေန ပဒဒ္ဓယေန ဓမ္မဿထောမနာပုဗ္ဗကံ ပဏာမံ
 ဒသေတောတဒနန္တရံတဒါဓာရကသံဃဿပဏာမံဒသေန္တောသံဃမ
 နယောတ္တမဒက္ခိဏေယျန္တိ အာဟ။ တတ္ထသံဃန္တိ သမဂ္ဂံကမ္မံ သမုပ
 ဂန္တိတိတိသံဃော။ သီလဒိဋ္ဌိသာမညေဟိသံဟတတ္တာ သင်္ခါဒိုတတ္တာ
 ဝါသံဃော။ ကိလေသာရယောဟာနတိဟိသတိတိဝါသံဃော။

စတ္တာရောစပဋိပ္ပန္နာ၊ စတ္တာရောစဖလေဋ္ဌိတာ။
 ဒေသံဃောဥဇျာတော၊ ပညာသီလသမာဟိတောတိ။ ။

ဝစနတော သံဃောတိ အရိယပုဂ္ဂလသမူဟော ရုတ္တိ။ တံ။ အန
 ယောတ္တမဒက္ခိဏေယျန္တိ နုတ္တိအဗောဇတဿာတိအနဗော။ အဗော
 တိကိလေသော ရုတ္တိ။ နိက္ခိလေသောတိ အတ္ထော။ အနေနအဋ္ဌာရိယ
 ပုဂ္ဂလသမူဟာသေဝ ဣဓာမိပ္ပေတဘာဝံ ဒိပေတိ။ ဥဒ္ဓုတမတ္တာဥတ္တ
 မော။ ဒါတဗ္ဗာတိ ဒက္ခိဏာ။ ဒါယကာနံမဟပုလံဘာဝကရဏေန တံပ
 ဋိဂ္ဂဏ္ဍိတုံအရဟတိတိဒက္ခိဏေယျော။ ဥတ္တမောစသောဒက္ခိဏေယျော။

စာတိ ဥတ္တမဒက္ခိဏောယျော။ အထဝါ၊ သဒ္ဓါယ ဒါတဗ္ဗတော ဥတ္တမာ။
 ဥတ္တမာစ သော ဒက္ခိဏာ စေတိ ဥတ္တမဒက္ခိဏာ။ ဥတ္တမဒက္ခိဏံ ပဋိဂ္ဂ
 ဣတိ အရဟတီတိ ဥတ္တမဒက္ခိဏောယျော။ အထဝါ၊ နိက္ခိလေသတ္တာ
 ဥတ္တမော။ ဥတ္တမောစသောဒက္ခိဏောယျောစာတိဥတ္တမဒက္ခိဏောယျော။
 ဥတ္တမဥတ္တမဒက္ခိဏောယျောတိ ဝတ္တဗ္ဗေကေသေသဝသေန ဥတ္တမဒက္ခိ
 ဏောယျောတိဝုတ္တံ။ အနေနာနုတ္တရပုညက္ခေတ္တဘာဝံဒီပေတိ။ အနုဗော
 စ သော ဥတ္တမဒက္ခိဏောယျောစာတိ အနုဗောတ္တမဒက္ခိဏောယျော။
 တံ။ ဧတ္ထစအနုဗောတ္တမဒက္ခိဏောယျန္တိန္ဒူမိနာပဒေန နိက္ခိလေသတ္တာ
 ယေဝ သံဃာသဒက္ခိဏောယျတံ ဝိဘာဝေတိ။ တေနစ ယောဒက္ခိဏော
 ယျော၊ သောအဗ္ဗလိကာရဏီယောတိအတ္တနောပဏာမာရဟတံယေဝ
 ပကာသေတိ။

(၁) ဧဝံရတနုတ္တယသပဏာမံ ဒသေတွာ တဒနန္တရံ ပကရ
 ဏဝတ္တုနောအာစရိယသပဏာမံဒသေန္တောကစ္စာယနန္တရမုနိဝဏ္ဏိတ
 ဗုဒ္ဓိန္တိ အာဟ။ တတ္ထ ကစ္စာယနန္တိ ကသိကမ္မာဒိနာ ဣဿရိယသမ္ပတ္တိ
 နိပ္ပါဒကဗျာပါရေနကစ္စတိဒိပ္ပတိတိကစ္စော။ ဣဿရိယသမ္ပတ္တိယာ ဝါ
 ကစ္စတိဒိပ္ပတိတိကစ္စော။ ဂေါတ္တာဂတနာမဝသေနဝါ ကစ္စော။ ကော
 သော။ ထေရပိတာ။ ကစ္စဿ အပစ္စံပုတ္တဘူတော ထေရော ဣတိကစ္စာ
 ယနော။ တံ။ မောနံဝုတ္တတိဉာဏံ။ တံအဿတ္တိတိမုနိ။ သဗ္ဗဓမ္မေမုနာတိ
 သကသာမညလက္ခဏာဒိနာ ပဋိဒိဗ္ဗတိတိဝါ မုနိ။ ဝဏ္ဏိယတေ ဣတိ
 ဝဏ္ဏိတာ။ ဗုဒ္ဓိနံဗုဒ္ဓိ။ မုနိနာဝဏ္ဏိတာဗုဒ္ဓိ ယဿသော မုနိဝဏ္ဏိတဗုဒ္ဓိ။
 တံ။ နတွာနာတိသမ္ပန္နော။ စတုပရိသာမဇ္ဈေဝိတ္ထာရကထိကာနံ အန္တ
 ရောဂဝတာ ဧတဒဂ္ဂဠာနေထပေန္တေနကတပညာဂုဏဝဏ္ဏနံသန္ဓာ
 ယာဟ မုနိဝဏ္ဏိတဗုဒ္ဓိန္တိ။ ဧတ္ထစရတနုတ္တယန္တာဝ သဗ္ဗာဂတိဘယ
 ဝိနာသကရတ္တာ သံသာရဘယဋီတဿ လောကတ္တယဿ သရဏေပ
 တိဋ္ဌိတတ္တာအဂ္ဂမင်္ဂလတ္တာအသေသန္တရာယဝိဒ္ဓံသနသမတ္တတ္တာဝန္ဓတု။
 ဣတရံ ကဿာဝန္ဓတိတိစေ။ ဥပကာရတ္တာ။ ကထံ။ အယမညာသာဓာရ
 ဏ ဂုဏာနာဝရဏ နိဒသိနာ မဟေသိနာ ဝိဇ္ဇန္တေသ္မာပိ ဆဇ္ဇဘိညစ
 တုပဋိသန္တိဒါပတ္တာနေကသတဝိဏာသဝေသု ဧတဒဂ္ဂံ ဘိက္ခဝေ မမ
 သာဝကာနံ ဘိက္ခုနံသံဝိတ္တေန ဘာသိတဿ ဝိတ္တာရေန အတ္ထံ ဝိ
 ဘန္တောနံ ယဒိဒံမဟာကစ္စာနောတိ ဧတဒဂ္ဂေထပိတော ရူပဂ္ဂပတ္တော

ပဘိန္ဒု ပဋိသန္တိဒေါ မဟာသာဝကော တဒနုရူပံအတ္တနော ဥာဏာဗလံ
ဒဿန္တောကတေသတျညာသ္မိံပကရဏေနာနာဒေသဘာသာ ဘိက္ခု။
ဒုန္နိရုတ္တိမနာရောပေတွာ ဇိနေရိတပ္ပကာရာယမာဂဓိကာယ သဘာဝ
နိရုတ္တိယာအကသိရေန မုနိာစနမုဂ္ဂဏ္ဍိယန္တိတိ ကရုဏာယသဉ္ဇောဒိ
တမာနသောဆူဒံပကရဏမကာသိ။ ။ဣစ္စနေနကတဿ ကစ္စာယနပ္ပ
ကရဏဿ အတ္ထဝိဝရဏံ ကရောန္တော ရတနတ္ထယ ပဏာမာနန္တရ
မေဝဿ နမက္ကာရကရဏ မနုစ္ဆဝိကန္တိ ပကရဏ ကရဏူပကာရံ
သဗ္ဗက္ခေတွာ ဝန္တိဘိ။ ။နန္တစာယံသုဂတသုတော။ယဒိဒံ စတ္တာရိပု
ရိသယုဂါနိအဠပုရိသပုဂ္ဂလာတျာဒိဝစနတောပဋိလဒ္ဓမဂ္ဂဖလတ္တာ သံ
ဗာရတနပရိယာပန္နော။ တပ္ပရိယာပန္နတ္တာယေဝ ရတနတ္ထယနမဿနေ
နေဝ နမသိတော။အထကိံပုနဂဟိတောတိစေ။ပဌမံသက္ကာရဘာဇ
နတ္တာ။ဒုတိယံဥပကာရတ္တာ။ယထာပစ္ဆာဥပသမ္ပန္နနုပရေဥပသမ္ပန္နော
ဝန္တနိယောတိဝုတ္တေ ပုရေဥပသမ္ပန္နတ္တာအာစရိယုပဏ္ဍာယာနမ္ပိဝန္တနံအ
နုညာတမေဝ။တထာ ဝိဇိတဇေယျာယတိပတိသောဂတေ နိသိတ
ကသိဿာနံ အာစရိယုပဏ္ဍာယာနံ ဗဟုကာရတ္တာ ပစ္စေကံ အာစရိ
ယောဝန္တနိယောတိ အာဒိမာဟ။ ဇေံ သံဗာရတနန္တောဂဓောယာယံ ပ
ကရဏကတ္ထုတာယ ဗဟုပကာရောတိ ဝိသုံ ဝန္တိတုံ ပုန ဂဟိတော
တိ။

သဗ္ဗာဂတိဘယဝိနာသနဟောတုကတ္တာ၊
ယုတ္တံပဏာမကရဏံရတနတ္ထယဿ။
ကစ္စာယနဿပနကိံ အကရိပဏာမံ၊
ထေရဿစေတိတိဝဒေယျဝိတဏှ ဝါဒိ။ ။
တဿောပကာရဂုဏဟောတုအကာပဏာမံ၊
ကစ္စာယနဿနုဿာဂဟိတောပဂေဝ။
ရတေနုသံဗာမဘိဓာနဝစဗ္ဗဿန၊
သစ္စံသဟေဝမိဟတေနဝိသုံဂဟိတော။ ။
သက္ကာရာရဟဘာဝေန၊ဝန္တိတောပဌမံယတိ။
ဥပကာရတ္တာဒုတိယံ၊ဝန္တနိယောတိဝန္တိတော။ ။

ဇေံ ရတနတ္ထယေနသဟ ပကရဏကတ္ထုနော ပဏာမံဒဿတော

တဒနန္တရံ အတ္တနာ သမာရတိတ သံဝဏ္ဏနာယ နိဿယ၊ နာမ၊ ကတ္တ၊ ပဒေသနယာ နိဒဿေန္တော အဿကစ္စာယ နဿာတျာဒိ မာဟ။ တတ္ထ အဿာတိ သံဗုဒ္ဓနာမပဒံ။ ကစ္စာယနဿာတိ ဣမိနာ တုလျာမိကရဏံ။ ကစ္စာယနဿ ဣဒံ ပကရဏံ ဣတိကစ္စာယနံ။ တဿ ကစ္စာယနဿ။ တေနကစ္စာယနေ ကတဿ အဿကစ္စာယနဿာတိ သမ္ပန္နော။ အနေ နတ္တနာသမာရတိတသံဝဏ္ဏနာယ နိဿယံဒဿေတိ။ မုခမတ္တန္တိ မုဒိယ တေဝိဝရိယတေ ဣတိမုခံ။ ဝိယတေ ဣတိမတ္တံ။ မုခဿာဝိဝရဏဿမတ္တံ ပမာဏံမုခမတ္တံ။ ပဝေသနုပါယမတ္တန္တိ အတ္ထော။ အနေနသံဝဏ္ဏနာယ နာမံနိဒဿေတိ။ အဟန္တိ ဣမိနာ ကတ္တာရံ နိဒဿေတိ။ ကရိဿန္တိ ကရိဿာမိ။ ပါရံပရာဘတ။ ပ။ လဒ္ဓေါပဒေသန္တိ ပရေစပရေစပရံပရာ။ ပရပရာတိ ဝတ္တဗ္ဗေ နိဂ္ဂဟိတာဂမံ ကတွာ ဇေဝုတ္တန္တိ ဒဗ္ဗဗ္ဗံ။ အညေ အညေ အာစရိယာတိအတ္ထော။ ပရံပရာနံ အညေသံ အညေသံ အာစရိယာနံ ပဝတ္တိသန္တတိတိ ပါရံပရာ။ အထဝါ၊ ပရံပရာတိ ပဝေဏိဝါ စကော နိပါတော။ ဝါစာသိလိဋ္ဌတာယ အာဒိဒိဗံကတွာ ဇေဝုတ္တန္တိ ဒဗ္ဗဗ္ဗံ။ အာဘရိတဗ္ဗောတိ အာဘတော။ ဝိနိစ္ဆိတဗ္ဗောတိ ဝိနိစ္ဆယော။ နိစ္ဆယနံသန္တိဋ္ဌာနကရဏံ နိစ္ဆယော။ ဝိနိစ္ဆယဿ နိစ္ဆယောဝိနိစ္ဆယ နိစ္ဆယော။ ပါရံပရာယအာဘတောပါရံပရာဘတော။ ပါရံပရာဘတော စသောဝိနိစ္ဆယ နိစ္ဆယောစာတိ ပါရံပရာဘတဝိနိစ္ဆယ နိစ္ဆယော။ တံ ဇာနသိလာပါရံပရာဘတဝိနိစ္ဆယ နိစ္ဆယည။ လတ္တတေအလန္တိ တိဝါ လဒ္ဓေါ။ အာစရိယေနဥပဂတ္တော ဒိဿနံပေက္ခာပနံ ဥပဒေသော။ ပါရံပရာဘတဝိနိစ္ဆယ နိစ္ဆယညဟိ လဒ္ဓေါ ပါရံပရာဘတဝိနိစ္ဆယ နိစ္ဆယည လဒ္ဓေါ။ ပါရံပရာဘတဝိနိစ္ဆယ နိစ္ဆယညလဒ္ဓေါ စသောဥပဒေသောစာ တိပါရံပရာဘတဝိနိစ္ဆယ နိစ္ဆယညလဒ္ဓေါပဒေသော။ တံ။ အဝလမ္ဘာတိ အဝလမ္ဘိတွာ။ အနေနုပုဗ္ဗာစရိယဿ နိဿယဒဿနေန အတ္တကြံသန ပရိမောစနတ္ထဉ္စေဝ မဟာသာဝက ဝိသယမိဒံ၊ န အညေသန္တိ ပကရဏဿာတိဂန္တိ ရဘါဝဒဿနတ္ထုဂ္ဂအတ္တနာလဒ္ဓေါပဒေသနယဉ္စနိဒဿေ တိ။ ကရိယတေအကရိတိဝါကတံ။ တဿကတဿ။ တေနာတိသဗ္ဗနာ မပဒံ။ ကစ္စာယနတ္ထေရေနာတိမိနာတုလျာမိကရဏံ။ အနေနပကရဏ ကတ္တာရံနိဒ္ဓိသတိ။ တတြာယံပဒယောဇနာ၊ အဟံဗုဒ္ဓံပဋိဝိဒ္ဓသဗ္ဗဓမ္မံ။ ကိံ ဝိသိဋ္ဌံ။ ရာဂါဒိကိလေသေဟိဝိသေသေနသုဒ္ဓံ။ ဗုဒ္ဓပိကိံဝိသိဋ္ဌံ။ အဝိသုဒ္ဓ

ဇနဿ ကဝိသုဒ္ဓဇနံသုဒ္ဓိသမ္ပာပကံ နတွာနဝဋ္ဌိတွာန။ အဝိနကောဝလမေ
 ဝဗုဒ္ဓံနတွာန၊ အဿဘဂဝတောသုရတ္တဓမ္မံ။ ကိံဝိသိဋ္ဌိ။ သကလလော
 ကဝိမောဟကဿမောဟဿဓံသကံနတွာန။ အဝိနကောဝလမေဝဗုဒ္ဓံ
 ဓမ္မံနတွာန၊ သံဗံအဋ္ဌန္တံအရိယပုဂ္ဂလာနံသမူဟံ။ ကိံဝိသိဋ္ဌိ။ အနဗောတ္တ
 မဒက္ခိဏေယျံနတွာန။ နစကောဝလမေဝဗုဒ္ဓံဓမ္မံသံဗံနတွာန၊ ကစ္စာယ
 နတ္ထေရံ။ ကိံဝိသေသံ။ မုနိဝဏ္ဏိတဗုဒ္ဓိံနတွာနပါရံပရာဘတဝိနိစ္ဆယ
 နိစ္ဆယညုလဒ္ဓေါပဒေသံအဝလမ္ပအဝလမ္ပိတွာ နိဿယံကတွာတေန
 ကစ္စာယနတ္ထေရေန ကတဿ အဿကစ္စာယနဿမုခမတ္တံ ဝိဝရဏ
 မတ္တံကရိသံ ကရိဿာမိတိ။ ။ ဝတ္ထု၊ အာသိသ၊ ပဏာမ ပုဗ္ဗကောသု
 ဂန္တိာရမ္ဘောသု ပဏာမပုဗ္ဗကောဂန္တိာရမ္ဘောတိဝေဒိတဗ္ဗော။ နတွာနာ
 တိဝစနေနတဒတ္ထေဝိညာယမာနေ အထကိမတ္တံဝတ္ထံပဏာမပုဗ္ဗကော
 ဂန္တိာရမ္ဘောတိ စေ။ တပ္ပဘောဒဒဿနတ္တံ။ တိဝိခေဟိ ဂန္တိာရမ္ဘော။
 ဝတ္ထု၊ ပုဗ္ဗကော အာသိသ ပုဗ္ဗကော ပဏာမ ပုဗ္ဗကောတိ။ သထျေဝံ
 ကဿှာ ရတနတ္တယသေဝပဏာမံကတံ။ နေတရဒေဝတာနန္တိ စေ။
 သက္ကာရ ဘာဇနတ္တာ ရတနတ္တယဿ အနည လဒ္ဓိကတ္တာစ အာစရိ
 ယဿ။ ယထာသိဟဝသာယသုဝဏ္ဏဗာဠုမေဝဘာဇနံ၊ ဇေံလောကတ္တ
 ယဂ္ဂသိခါမဏိရတနတ္တာဂုဏဝိသိဋ္ဌတ္တာစ ရတနတ္တယမေဝသက္ကာရ
 ဘာဇနံ။ ယထာ အညုသဒ္ဓိကာဟေမာစလသညာယဒိပမိပတန္တာသလ
 ဘာဝိယဝိန္ဒန္တိပိရတနတ္တယေ တိလောကာမိပ္ပတိ သညာယ သိဝါဒ
 ယော နမဿန္တိ။ အယံ ပနေဝ မကတွာ မဂ္ဂပရံပရာ ယာဂတာစ လ
 သဒ္ဓတ္တာ အဝိပရိတဒိဋ္ဌိတာယစ ဣဒမေဝလောကေသေဋ္ဌိံ သေဋ္ဌတ္တာစ
 ဝန္ဒနာရဟန္တိ ရတနတ္တယသေဝပဏာမမကာသိ။

သညာနိမိတ္တကတ္တာစ၊ ပရိမာဏံပယောဇနံ။
 သဗ္ဗာဂမဿပုဗ္ဗေဝ၊ ဝတ္ထုဗွံဝတ္ထုမိစ္ဆတာတိ။ ။

ဝစနတော ဣမံ ကစ္စာယနသုတ္တသံဝဏ္ဏနံ ကထေတုကာမေန တာ
 ဝါ စရိယေန ရတနတ္တယ ပဏာမာနန္တရံ သညာဒိအတ္ထပဉ္စကံ ကထေ
 တဗ္ဗံ။ တတ္ထသညာတိနာမံ။ တံဒုဝိဓံသာမညဝိသေသနာမဝသေန။ တတ္ထ
 မုခမတ္တဒိပနိတိသာမညနာမံ။ တံမုခမတ္တန္တိ မိနာသမုတ္တာဝိယတိ။ ။
 နိမိတ္တံ ဒုဝိဓံ အဇ္ဈတ္တိကဗာဟိရ ဝသေန။ တတ္ထအဇ္ဈတ္တိကန္ဓာမ သုတ္တံ

ဝိပ္ပါယ မဇာနိတွာ သဒ္ဓိနိပ္ပတ္တိယာသံမုပ္ပမာနံဇနတံဒိသွာသမုဿာဟိ
ယမာနာကရုဏာ။ တံသံဝဏ္ဏနာရမ္ဘကရဏေနေဝကရုဏာယစောဒိ
တဘာဝမတ္တနော နိဒဿေတိ။ဗာဟိရံနာမတဒါရမ္ဘဏာဘူတာဇနတာ။
ကတ္တာ နာမ သကလကလာပဗျာကရဏာနုစရိတဗုဒ္ဓိ ဝိမလဗုဒ္ဓိတ္ထေ
ရော။ ပမာဏံပနဒုဝိခံပရိစ္ဆေဒသမူဟာပမာဏာဝသေန။ တတ္ထပရိစ္ဆေ
ဒပမာဏာဝသေနတေဝိသတိပရိစ္ဆေဒေါ။ သမူဟပမာဏာဝသေန အဠ
သဟဿပမာဏံ။ ပယောဇနံပနဒုဝိခံချာနုသဂီကဝသေန။ တံဥပရိ
အာဂတနယေနေဝဝေဒိတဗ္ဗံ။

(၈) ဧဝံဂါထာဒွယေန သဟရတနတ္တယပဏာမေန အတ္တနာသ
မာရဘိတသံဝဏ္ဏနာယ သညာဒိ အတ္ထပဉ္စကံ ဒဿေတွာ တဒနန္တရံ
ပကရဏကတ္တုနောပဏာမဒဿနေဝိဝိဒဿေန္တော ယံကိပ္ပိစ္ဆာဒိမာ
ဟ။တတ္ထ ယံကိပ္ပိတိ နိရဝသေသပရိယာဒါနေနိပါတော။ဂန္ဓန္တိ ဂန္ဓ
တိအတ္ထေသုစေတီတိဂန္ဓော။ နာနာဘောဒဘိန္နာအတ္ထာဂန္ထိယန္တိ ရစိ
ယန္တိ အနုပုဗ္ဗံထပီယန္တိ ဧတေနာတိဝါဂန္ဓော။တံ။ယဿကဿပိပက
ရဏသေတံအဓိဝစနံ။ယံကိပ္ပိဂန္ထိန္တိ သဗ္ဗဂန္ထိ။အာစရိယေနသမာရ
ဘိတပကရဏမေဝါနိဒ္ဓိသိတွာ ကသ္မာသာမညနိဒ္ဓေသောတိစေ။ သဗ္ဗ
ဂန္ထာရမ္ဘေရတနတ္တယပဏာမကိရိယာနာမ ပကတေသာ အာစရိယာ
နန္တိ သကလာစရိယဝိဝိသန္ဓဿနတ္ထံ။ သမ္မာအာရဘာနတ္ထာယ သမာရ
ဘိတံ။ကာမီယတေကာမနံဝါကာမော။သမာရဘိတံ ကာမောယဿ
သောတိသမာရဘိတုကာမော။ သမ္မာပကာရေန အာရဘိတံ ကာမေ
တိတိဝါသမာရဘိတုကာမော။ တေန။ တာဝါတိပုဗ္ဗဘာဂတ္ထေ နိပါ
တော။တဿဂန္ထာရမ္ဘဿပုဗ္ဗဘာဂေဘိအတ္ထော။ အာစရိယေနာတိ
အန္ဓေဝါသိကေဟိ အဘိမုခံကတွာ စရိတဗ္ဗော ဥပသင်္ကမိတဗ္ဗောတိ
ဝါ။ အန္ဓေဝါသိကာနံ ဟိတသုခေအာစရယတိဝတ္ထေတိတိဝါ။ အာဒိ
တောပဋ္ဌာယ စရိတဗ္ဗော ဥပဋ္ဌဟိတဗ္ဗောတိဝါ။ အာပါဏကောဒိုကံ
ကတွာစရိတဗ္ဗောတိဝါအာစရိယော။ တေန။ရတနတ္တယဿာတိရတိံ
အဘိရတိံ ပေမံ ဇနေတိတိရတနံ။ရတိဇနန္တိ ဂတ္တဗ္ဗေ နိရုတ္တိနယေန မ
ဟာပဒေသေနဝါ ဣကာရဿအကာရံ ဇကာရလောပဉ္စကတွာ ဧဝံ
ပုတ္တန္တိဒဠဗ္ဗံ။ အထဝါ။ဝိတ္တိကတမဟတ္ထိတုလုဒ္ဓလ္လဘဒဿနာနော မ
သတ္တပရိဘောဂတ္ထေ နာပိရတနံ။ဗုဒ္ဓဓမ္မသံဃာနမေဝါဝိဝစနံ။ပုတ္တဗ္ဗံ။

ဗုဒ္ဓေါသဗ္ဗညုတညာဏံ၊ ဓမ္မောလောကုတ္တရောနဝ။

သံဃောမဂ္ဂဖလဋ္ဌောစ၊ ဣစ္ဆေတံရတနတ္တယန္တိ။ ။

တတ္ထ ဗုဒ္ဓေါ သဗ္ဗညုတညာဏန္တိ သဗ္ဗညု တညာဏံ ဗုဒ္ဓေါ ပဋိ
 ဝိဒ္ဓေါ ဉာတော အဓိဂတော ဘဂဝါတိ အတ္ထော။ ရတနဉ္စ ရတနဉ္စ
 ရတနဉ္စ ရတနာနိ။ ဧကသေသနိဒ္ဓေသောယံ။ တိဏ္ဍံ သမာဟာရောတိ
 ဝါ၊ တိဏ္ဍံသမာဟာရောနိတိဝါ၊ တယောအဝယဝါ အသာတိဝါတယံ။
 ရတနာနံ တယံ ရတနတ္တယံ။ တိဏ္ဍံ ရတနာနံ သမူဟောတိ အတ္ထော။
 တဿ။ ဗဟုမ္ဘိဝတ္တဗ္ဗေ ဗဟုဝစနန္တိ ဝစနတော ဝတ္တဗ္ဗဿတ္တဿာနေ
 ကတ္တာဗဟုဝစန မကတွာ ကေနိဓေကဝစနံကတန္တိ စေ။ အဝယဝဝ
 သေနာဂဟေတွာတိဏ္ဍံသမူဟဝသေနဂဟိတတ္တာ၊ တထာဟိတယော
 အဝယဝါအသာတိတယံ။ ရတနာနံ တယံရတနတ္တယန္တိ ဝတ္တံ။ ဣစ္စတြ
 အဝယဝသန္ဓိာဝိကာရိကာဝိဘတျုပ္ပတ္တိနဟောတိ။ ငဏမနံပဏာမော။
 ကာယဝါစာဝိတ္ထေဟိရတနတ္တယဂုဏနန္တတာ။ ပဏာမန္တိ တောယာတိ
 ဝါပဏာမော။ ပဏာမကြိယာဘိနိပ္ပာဒိကာစေတနာ။ တံ။ ကတွာတိ
 မိနာအတိတကာလာဘိဟိတ ပဏာမကြိယာ ဘိနိပ္ပတ္တိ သံသုစကေန
 ကရဏီယာပရကာလိကဂန္တိာရ မ္ဘကိစ္စံသမုတ္တာဝိယတိ။ တဗ္ဗိဟတန္တ
 ရာယေနသမာရဘိတဗ္ဗန္တိ ဝိဟနိတဗ္ဗိဝိနာသေတဗ္ဗာတိဝိဟတာ။ တေန
 ရတနတ္တယပဏာမေနပဟတာအာစရိယေနာတိတဗ္ဗိဟတာ။ အထဝါ၊
 တေန ဝိပရိတမနသိကာရာ ဧသာဓာရဏာဟေတုသမ္ဘူတ ရတနတ္တယ
 ပဏာမကရဏာဘိသံသိန္တိ ပဌမဇဝနစေတနာသင်္ခါတေန ခေတ္တုဏ္ဍာ
 သယသမ္ပတ္တိယာ ဒိဋ္ဌဓမ္မဝေဒနိယဘူတာပုညဝိဇာတကရာမလဝိပုလ
 ပုညာဘိသန္ဓေန ဝိဟတာ တဗ္ဗိဟတာ။ ယထာလဒ္ဓ သမ္ပတ္တိ နိမိတ္တဿ
 ပုရိမဘဝသံသိန္တိကမ္မဿဗလာနုပ္ပဒါနဝသေန။ သံဝိဇ္ဇမာနေဝိဝတ္တိသေ
 ဟေပဒိပသိဂူပဃာတက ဟေတုဘာဝေန အန္တရာယကရ အနိလာ
 ဝိယသံဝိဇ္ဇမာနေသွဝိအာယုကမ္မေသုပုရိမကမ္မနိပ္ပန္နဿဝိပါကသန္တာ
 နဿ အန္တရာဝေမဇ္ဈေအယန္တိ အာပတန္တိတိ အန္တရာယာ။ ကေတေ။
 ရောဂါဗျုပ္ပဒါ။ တဗ္ဗိဟတာအန္တရာယာယေနသောတဗ္ဗိဟတန္တရာယော။
 တေန။ သမ္မာအာရဘိယတေသမာရဘိတဗ္ဗံ။ ဣတိတိကာရဏတ္ထဝါစိ
 နိပါတော။ တဿယံကိဗ္ဗိဂန္တိ သမာရဘိတုကာမေန တာဝါစရိယေန
 ဗာတ္တိသ မဟာပုရိသလက္ခဏသဗ္ဗညုတာဒိဂုဏသမ္ပတ္တိသမဂီတာယ။

ဗုဒ္ဓဿစ၊ သွာချာတတာဒိ ဘာဝေန ဓမ္မဿစ၊ သုပ္ပဋိပန္နတာဒိ ဘာဝေန
သံဃဿစ၊ တိရတနတ္ထယဿ ပဏာမံကတွာ တဗ္ဗိဟတန္တရာယေန
ယသ္မာသမာရဘိတဗ္ဗိ၊ ဣတိတသ္မာသဗ္ဗလောကာဘိဝဇ္ဇနိယဿအတ္တ
နောသတ္ထုနော ပဏာမံဒဿန္တာတိသမ္ဗန္ဓော။ အထဝါ၊ ယံကိဗ္ဗဂန္ထိ
ဓာမာရဘိတုကာမေန အာစရိယေနတာဝါဒိဒိယသ္မာရတနတ္ထယဿပ
ဏာမံကတွာတဗ္ဗိဟတန္တရာယေနသမာရဘိတဗ္ဗိ၊ ဣတိတသ္မာဗာတ္တိံသ
မဟာပုရိသလက္ခဏာသဗ္ဗညုတာဒိဂုဏာသမ္ပတ္တိသမဂီတာယသဗ္ဗလော
ကာဘိဝဇ္ဇနိယဿအတ္တနော သတ္ထုနောဗုဒ္ဓဿစ၊ သွာချာတတာဒိဘာ
ဝေန သဗ္ဗလောကာဘိဝဇ္ဇနိယဿ ဓမ္မဿစ၊ သုပ္ပဋိပန္နတာဒိဘာဝေန
သဗ္ဗလောကာဘိဝဇ္ဇနိယဿ သံဃဿစ ပဏာမံ ဒဿန္တာတိ
သမ္ဗန္ဓော။ ရတနတ္ထယဿပဏာမာရဟဂုဏေဒဿန္တာဗာတ္တိံသမ
ဟာပုရိသလက္ခဏာတုာဒိမာဟ၊ တတ္ထဒ္ဓေစတိံသာနိစဗာတ္တိံသာနိ။ ဣ
မိနာ လက္ခဏာနမေဝအနုနာမိကတ္တံဝိဘာဝေတိ။ အနညသာဓာရဏ
ဂုဏာတိသယလာဘိတာယမဟန္တာ။ မဟန္တာစသောပုရိသောစာ
တိ မဟာပုရိသော။ မဟာပုရိသတ္တံ လက္ခိယတိ ဇေတဟိတိ လက္ခ
ဏာနိ။ မဟာပုရိသဿလက္ခဏာနိ မဟာပုရိသလက္ခဏာနိ။ ဗာတ္တိံ
သာနိစတာနိမဟာပုရိသလက္ခဏာနိစေတိဗာတ္တိံသမဟာပုရိသလက္ခ
ဏာနိ။ ဣမိနာ အနန္တာပရိမိတကာလ သမ္ဘရိတ ပါရမိတာယ ဖလ
နိပုတ္တိဘူတံ ဘဂဝတောဂ္ဂပကာယသမ္ပတ္တိပကာသေတိ။ သဗ္ဗိ အတိ
တာနာဂတပစ္စုပ္ပန်ဇာနနသိလောတိ သဗ္ဗညု၊ ပဉ္စဂ္ဂေယျဓမ္မပဘောဒံသဗ္ဗိ
အညာသိတိဝါ သဗ္ဗညု။ သင်္ခတာသင်္ခတာဒိဘောဒေါ သဗ္ဗဓမ္မော ဟိ
သင်္ခါရော၊ ဝိကာရော၊ လက္ခဏံ၊ နိဗ္ဗာနံ၊ ပညတ္တိတိ ပဉ္စဂ္ဂေယျပဘောဒေါ
ဟောတိ။ သဗ္ဗညုတိစမကသဗ္ဗညု၊ သင်္ခံသဗ္ဗညု၊ သတတသဗ္ဗညု၊ သတ္တိ
သဗ္ဗညု၊ ဉာတသဗ္ဗညုတိပဉ္စဂ္ဂိဓာသဗ္ဗညု။ တေသုကမေနသဗ္ဗသဉ္ဇာနန
ကာလာသမ္ဘဝတောကမသဗ္ဗညုတာနယုဇ္ဇတိ။ သင်္ခံသဗ္ဗာရမ္မဏဂဟ
ဏာသမ္ဘဝတော သင်္ခံသဗ္ဗညုတာဝိနယုဇ္ဇတိ။ စက္ခုဝိညာဏာဒိနိယ
ထာရမ္မဏံစိတ္တသမ္ဘဝတော ဘဝင်္ဂိစိတ္တဝိရောစတောစ ယုတ္တိအဘာဝ
တောစသတတသဗ္ဗညုတာဝိနယုဇ္ဇတိ။ နိရဝသေသတောသဗ္ဗိဇာနသ
မတ္တတ္တာသတ္တိသဗ္ဗညုတာဝါသိယာ၊ ဝိဒိတသဗ္ဗဓမ္မတ္တာ ဉာတသဗ္ဗညု
တာဝါ။ သတ္တိသဗ္ဗညုတာယသဗ္ဗဇာနနတ္တိနတ္တိတိတဗ္ဗိနယုဇ္ဇတိ။

နတဿအဒ္ဓိဋ္ဌမိတ္ထိကိဋ္ဌိ၊
 အထောအဝိညာတမဇာနိတန္တံ။
 သဗ္ဗိအဘိညာသိယဒတ္ထိဥေယျံ၊
 တထာဂတောတေနသမန္တစက္ခူတိ။ ။

ဝစနတောဥာဟသဗ္ဗညုတာဇေယုန္တတိ။ ဇေဝ်ဟိသတိ ကိစ္စတောအ
 သံမောဟတောကာရဏသိဒ္ဓိတောအာဝဇ္ဇနပဋိဗဒ္ဓတော သဗ္ဗညုဇေ
 ဟောတိတိ။ သဗ္ဗညုနောဘာဝေါ သဗ္ဗညုတာ။ သိလာဒိဓမ္မာ ဂုဇ္ဇန္တေ
 ပရိစယန္တောဂဝတာတိဂုဏာ။ ဂုဇ္ဇန္တေ သူစယန္တေ ပကာသယန္တေအတ္တိ
 နောအာခာရန္တိ ဝါ ဂုဏာ။ သဗ္ဗညုတာ အာဒိပကာရာမရိယာဒဘူတာ
 ဝါယေသန္တေသဗ္ဗညုတာဒယော။ သဗ္ဗညုတာဒယောစတေဂုဏာစေတိ
 သဗ္ဗညုတာဒိဂုဏာ။ အနေနဿဓမ္မကာယသမ္ပတ္တိပကာသေတိ။ ဗာတ္တိံ
 သမဟာပုရိသလက္ခဏာနိစသဗ္ဗညုတာဒိဂုဏာစေတိဗာတ္တိံ သမဟာ
 ပုရိသလက္ခဏသဗ္ဗညုတာဒိဂုဏာ။ သမ္ပန္နံသမ္ပတ္တိံ။ ဗာတ္တိံ သမဟာပု
 ရိသလက္ခဏသဗ္ဗညုတာဒိဂုဏာနံ သမ္ပတ္တိံ ဗာတ္တိံ သမဟာပုရိသ။ ပ။
 ဂုဏသမ္ပတ္တိံ။ သမာဂမနံ ဇေဝိဘာဝေါ သမင်္ဂါ။ ဗာတ္တိံ သ။ ပ။ ဂုဏ
 သမ္ပတ္တိယာ သမင်္ဂါဗာတ္တိံ သ။ ပ။ ဂုဏသမ္ပတ္တိသမင်္ဂါ။ ဗာတ္တိံ သ။ ပ။
 ဂုဏသမ္ပတ္တိသမင်္ဂါ အဿ အတ္တိတိဗာတ္တိံ သ။ ပ။ ဂုဏသမ္ပတ္တိသမင်္ဂါ။
 ဗာတ္တိံ သ။ ပ။ ဂုဏသမ္ပတ္တိံ သမင်္ဂါနော ဘာဝေါ ဗာတ္တိံ သ။ ပ။ ဂုဏ
 သမ္ပတ္တိသမင်္ဂါတာ။ တာယ ဗာတ္တိံ သ။ ပ။ ဂုဏသမ္ပတ္တိံ သမင်္ဂါတာယ
 ဗုဒ္ဓဿ။ အာချာယတိတျာချာတော။ သုဠုအာချာတောသွာချာတော။
 ဧကန္တနိယျာနိကံ ကတွာကထိတောတျတ္ထော။ သွာချာတဿဓမ္မဿ
 ဘာဝေါသွာချာတတာ။ သွာချာတတာ အာဒိပကာရဘူတော ယဿ
 ဓမ္မဿသော သွာချာတတာဒိ။ သွာချာတတာဒိနောဘာဝေါ သွာချာ
 တတာဒိဘာဝေါ။ တေနသွာချာတတာဒိဘာဝေန ဓမ္မဿ။ ဧတ္ထပကာ
 ရတ္ထဝါစကာဒိဂ္ဂဟဏေနသန္ဓိဋ္ဌိကာဒယောဂုဏာဂဟိတာ။ ပဋိပဇ္ဇတိ
 တိ ပဋိပဇ္ဇော။ သုဠုပဋိပဇ္ဇော သုပ္ပဋိပဇ္ဇော။ အတ္တကိလမထာချန္တန္တယ
 မနုပဂမ္မသုန္ဒရာယ မဇ္ဈိမာယပဋိပတ္တိယာနိဗ္ဗာနံ ပဋိပဇ္ဇတိ ဇာနာတိတိ
 ဝါ သုပ္ပဋိပဇ္ဇော။ သံဃော။ သုပ္ပဋိပဇ္ဇဿဘာဝေါ သုပ္ပဋိပဇ္ဇတာ။ သုပ္ပဋိပဇ္ဇ
 တာ အာဒိပကာရာယဿသံဃာဿသော သုပ္ပဋိပဇ္ဇတာဒိ။ သုပ္ပဋိပဇ္ဇ

တာဒိနော သံဃာသဘာဝေါသုပ္ပဋိပန္နတာဒိဘာဝေါ။ တေန သုပ္ပဋိပန္န
တာဒိဘာဝေနသံဃာဿ။ ဧတ္ထပျာဒိဂ္ဂဟဏေန ဥဇုပ္ပဋိပန္နတာဒယောဂု
ဏာ ဂဟိတာ။ စသဒ္ဓါ သမုတ္တယတ္ထော။ တေန ဗုဒ္ဓဿ စ မ္မဿ စ သံ
ဃာဿ စာတိ ယောဇနာ ကာတဗ္ဗာ။ သဗ္ဗလောကာဘိဝံနန္တိယဿာတိ
သဗ္ဗောလောကောသဗ္ဗလောကော။ သက္ကစ္စံအာဒရေနဝန္တနာပဏာမက
ရဏံ အဘိဝံနန္တနာ။ သဗ္ဗလောကာဿ ဘိဝံနန္တနာသဗ္ဗလောကာဘိဝံနန္တနာ။
တံအရဟဏီတိသဗ္ဗလောကာဘိဝံနန္တိယော။ အထဝါ။ သက္ကစ္စံဝန္တိတဗ္ဗော
တိအဘိဝံနန္တိယော။ သဗ္ဗလောကေနအဘိဝံနန္တိယော သဗ္ဗလောကာဘိ
ဝံနန္တိယော။ တဿ။ ဒိဋ္ဌဓမ္မိကသမ္ပရာယိကပရမတ္ထေဟိ သတ္တေယထာ
ရမိယထာရဟ မနုဿာသတိတိသတ္တာ။ ကိလေသာရယော သသတိ
ဟိ သတိတိဝါသတ္တာ။ တဿ။ ပဏာမံဒသေန္နောထေရောအာဟာတိ
သမ္ပန္နော။ ရတနတ္ထယ ပဏာမ ကရဏေ နာစရိယဿ ယထာဓိပ္ပေ
တတ္တာဘိနိပ္ပါဒနသမတ္ထတံ ဝိဘာဝေန္နော ဧတ္ထ စ တဗ္ဗိဟတန္တရာယ
တာနာမာဗျာဒိမာဟ။ ။ နနုစတဗ္ဗိဟတန္တရာယေနာတိဝစနေနေဝ
တဒတ္ထောသိဒ္ဓေါ အသတိ ယထာပဋိညာတတ္တာဘိနိပ္ပါဒနသမတ္ထတာ
ယတဗ္ဗိဟတန္တရာယတာယာသမ္ဘဝတော။ အထကိမတ္ထံဝုတ္တံ တဗ္ဗိဟ
တန္တရာယတာနာမာဗျာဒိဝစနန္တိ စေ။ အပါကဗုဒ္ဓာတဒတ္ထဿတဗ္ဗိဝ
ရဏဝသေနေတံဝုတ္တန္တိဒဋ္ဌဗ္ဗံ။ ဧတ္ထာတိ ဧတသ္မိပကရဏာရမ္ဘေ ဧတ္ထ
တဗ္ဗိဟတန္တရာယေနာတိပဒေဝါ။ စဏ္ဍတိဝေကာရတ္ထေနိပါတော။ တံဥ
ပရိပဒေနယောဇေတွာယထာပဋိညာတတ္တာဘိနိပ္ပါဒနသမတ္ထတာစသ
မတ္ထတာဝေတဗ္ဗိဟတန္တရာယတာနာမာတိအတ္ထောဂဟေတဗ္ဗာ။ တေ
နရတနတ္ထယပဏာမေန ဝိဟတာ တဗ္ဗိဟတာ။ တဗ္ဗိဟတာအန္တရာယာ
ယေနသောတဗ္ဗိဟတန္တရာယော။ အာစရိယော။ တဗ္ဗိဟတန္တရာယဿ
ဘာဝေါတဗ္ဗိဟတန္တရာယတာ။ အာစရိယေနပဋိညာယထေဇ္ဇန္တိ ယထေ
တိပဋိညာတော။ ပဋိညာတောဝေအတ္ထောပဋိညာတတ္ထော။ အတ္ထောတိ
ပနေတ္ထ ပယောဇနံဝုတ္တိ။ ယောယောပဋိညာတတ္ထော ယထာပဋိညာ
တတ္ထော။ ယထာပဋိညာတတ္ထဿအဘိနိပ္ပါဒနံယထာပဋိညာတတ္ထာဘိ
နိပ္ပါဒနံ။ ယထာပဋိညာတတ္ထာဘိနိပ္ပါဒနသမတ္ထော အာစရိယော ယ
ထာပဋိညာတတ္ထာဘိနိပ္ပါဒနသမတ္ထော။ တဿဘာဝေါယထာပဋိညာ
တတ္ထာဘိနိပ္ပါဒနသမတ္ထတာ။ ယာ ယထာပဋိညာတတ္ထာဘိ နိပ္ပါဒနသ

မတ္တတာ၊ သာဇေဝတ္ထပကရဏာရမ္ဘေ တဗ္ဗိဟတန္တရာယတာနာမာတိ
 အတ္ထော။ အာစရိယဿယထာပဋိညာတတ္ထာဘိနိပ္ပါဒနသမတ္တတာတု
 ရတနတ္ထယပဏာမာဘိဇနိတဒိဋ္ဌဓမ္မဝေဒနိယဘူတပုညာဘိသန္ဓာဒိသံ
 သိဒ္ဓိမင်္ဂလာဒိ စတုဗ္ဗိဓာ သာဓာရဏ ဟေတုဝသေနေဝ ဟောတိတိ
 ဒသေန္တောရတနတ္ထယပဏာမကရဏေနိစ္စာဒိမာဟ။ ။ တတ္ထပဏာမ
 နံပဏာမော။ ကာယဝါစာပိတ္တေဟိ ဝတ္ထုတ္တယဂုဏနိန္ဒတာ။ ရတနတ္ထ
 ယဿပဏာမော ရတနတ္ထယပဏာမော။ ကိရိယာကရဏံ။ ရတနတ္ထ
 ယပဏာမဿကရဏံရတနတ္ထယပဏာမကရဏံ။ ဝန္ဓနာပယောဂေါ။
 ရတနတ္ထယပဏာမောကယိရတိ ဇောယာတိဝါ ရတနတ္ထယပဏာမ
 ကရဏံ။ ပဏာမကိရိယာဘိနိပ္ပါဒိကာစေတနာ။ တေန။ ဟိန္ဒတိအဝဓာ
 ရဏတ္ထေ နိပါတော။ ရတနတ္ထယပဏာမကရဏေနဝါတိ အတ္ထော။
 တဿာတိအာစရိယဿ။ ပူဇနိယပူဇယတ္တာတိ ပူဇေတဗ္ဗံ ပူဇနိယံ။
 ကိန္တံ။ ရတနတ္ထယံ။ တံပူဇေတိတိပူဇနိယပူဇကော။ ကကာရဿယကာ
 ရာဒေသံကတွာ ပူဇယောတိဝုတ္တံ။ တဿဘာဂေါ ပူဇနိယပူဇယတ္တံ။
 တသ္မာ။ ဥပရိတာပစ္စယောဝပိသေသော။ ဝုတ္တတ္ထဿမင်္ဂလာတာဝံ ဒိ
 ပေန္တော ပူဇနိယပူဇယတာယစမင်္ဂလာတာဝတောတိအာဟ။ တတ္ထမင်္ဂ
 ဝုတ္တတိပါပံ။ တံလုနာတိသိန္ဓ ဘိဝိနာသေတိတိမင်္ဂလံ။ ကိန္တံ။ ပူဇာကရဏံ။
 မင်္ဂသဒ္ဓု။ ပပဒဿလုဆေဒနေတိဓာတု။ တဿဘာဂေါမင်္ဂလာတာဝေါ။
 တတောမင်္ဂလာတာဝတော။ ယထာပဋိညာတတ္ထဿ ပသိန္တိနံ ယထာ ပ
 ဋိညာတတ္ထပသိန္တိနံ။ တတော။ တတြာယံယောဇနာ၊ ရတနတ္ထယပဏာမ
 ကရဏေနဝ တဿအာစရိယဿ ပူဇနိယပူဇယတ္တာ ပူဇနိယပူဇယ
 တာယစမင်္ဂလာတာဝတောမင်္ဂလေနစယထာပဋိညာတတ္ထပုသိန္တိနတော
 ကတရတနတ္ထယပဏာမဿ အာစရိယဿ ယထာပဋိညာတတ္ထာဘိ
 နိပ္ပါဒနသမတ္တတာ ဟောတိတိ။ အထဝါ၊ ဟိန္ဒတိ ကာရဏတ္ထေ နိပါ
 တော။ တဿ ယသ္မာတဿ အာစရိယဿ ပူဇနိယပူဇယတ္တာပူဇနိယ
 ပူဇယတာယစမင်္ဂလာတာဝတော မင်္ဂလေနစယထာပဋိညာတတ္ထပုသိန္တိ
 နတောစ ရတနတ္ထယပဏာမကရဏေန ယထာပဋိညာတတ္ထာဘိနိပ္ပါဒ
 နသမတ္တတာ ဟောတိ။ တသ္မာ ဧတ္ထ ပကရဏာရမ္ဘေ ယထာ ပဋိညာ
 တတ္ထာဘိ နိပ္ပါဒန သမတ္တတာ ဧဝ တဗ္ဗိဟတန္တရာယတာ နာမာတိ
 အတ္ထော။ ဧတ္ထ ရတနတ္ထယ ပဏာမ ကရဏမေဝ ပူဇနိယ ပူဇာဘိ

ဒသေသန္တော ပူဇနိယပူဇယတ္တာတိအာဟ။ သာစပူဇာ ခေတ္တဣာသယ
သမ္ပတ္တိယာပါပသင်္ခါတဒုဝိန္တရာယ ဝိနာသကတ္တာမင်္ဂလန္တိ ဒသေသန္တော
ပူဇနိယပူဇယတာယ စ မင်္ဂလာဘာဝတောတိ အာဟ။ မင်္ဂလာဘိသံ
သိဒ္ဓတ္ထသိဒ္ဓိံ ဝိဘာဝေန္တောမင်္ဂလေနစယထာပဋိညာတတ္ထပ္ပသိဣနတော
တိအာဟ။ ဣတ္တာဝတာစမင်္ဂလေနစယထာပဋိညာတတ္ထာဘိနိပ္ပါဒနသ
မတ္ထတာဟောတိတိဒသေသတိ။ ပူဇနိယပူဇာယမင်္ဂလာဘာဝံ မုနိဝရဝ
စနေန သာဓေန္တော ဝုတ္တံဟိ ဘဂဝတာဇာဒိမာဟ။ တတ္ထပူဇနိယာနံ
ပုဂ္ဂလာနံ ယာပူဇာဇနေန ကတာ၊ ဧတံ ပူဇာကရဏံ ဥတ္တမံမင်္ဂလံ၊ ဣတိ
စ အာဒိဝစနံ ဟိဧဝံသစ္စံ ဘဂဝတာဝုတ္တန္တိ ယောဇနာ။ ဧတာဒိသာနိ
မယာ ဝုတ္တပ္ပကာရာနိ မင်္ဂလာနိကတွာန သဗ္ဗတ္ထဣရိယာပထေသုကေ
နစိအပရာဇိတာသဗ္ဗတ္ထဣရိယာပထေသု သေဝတ္ထိံ ဝုတ္တန္တိ၊ ဣတိစအာဒိ
ဝစနံ ဘဂဝတာဝုတ္တံ။ ဣတိသဒ္ဓေါပနေတ္ထအာချတ္ထော။ ။ ဘယာချုပဒ္ဓ
ဝကရောပဃာတကေနာဝိယထာပဋိညာတတ္ထာ ဘိနိပ္ပါဒနသမတ္ထတာ
ဟောတိတိဒသေသန္တောအထဝါဇာဒိမာဟ။ ။ တတ္ထ အထဝါတိ
ပက္ခန္တရတ္ထေနိပါတော။ တေနအထဝါ အပရောနယောတိဒသေသတိ။
ဘိယတေဘယံ။ ဘယံအာဒိယေသန္တော ဘယာဒယော။ ဘယာဒယောစ
တေဥပဒ္ဓါစေတိဘယာချုပဒ္ဓဝါ။ ဘယာချုပဒ္ဓဝေကရောန္တိတိ ဘယာ
ချုပဒ္ဓဝကရာ။ ကေတေ။ အန္တရာယာ။ ဘယာချုပဒ္ဓဝကရေအန္တရာယေဥပ
ဃာတေတိ ဥပဟာနတိတိဘယာချုပဒ္ဓဝကရောပဃာတကော။ ကော
သော။ အာစရိယော။ တဿဘာဝေါဘယာချုပဒ္ဓဝကရောပဃာတကတ္တံ။
တဿ။ ဝိဟတာဝိနာသိတာ ဘယာချုပဒ္ဓဝကရာ ယေနသောဝိဟတ
ဘယာချုပဒ္ဓဝကရော။ အာစရိယော။ တဿ။ ပကရဏာရမ္ဘေရတနတ္ထ
ယပဏာမကရဏေန တဿ အာစရိယဿ ဘယာချုပဒ္ဓဝကရောပ
ဃာတကတ္တာ ဝိဟတဘယာချုပဒ္ဓဝကရဿစ ယထာပဋိညာတတ္ထာ
ဘိနိပ္ပါဒနသမတ္ထတာသမ္ဘဝတော ယထာပဋိညာတတ္ထာ ဘိနိပ္ပါဒနသ
မတ္ထတာဧဝေတ္ထ တဗ္ဗိဟတန္တရာယတာနာမာတိသဗ္ဗန္တော။ ရတနတ္ထယ
ပဏာမကရဏဿ ဘယာချုပဒ္ဓရာယနိဝါရဏသမတ္ထတံ ဇိနဝရပါဠိ
ယာ သာဓေန္တော ဝုတ္တံဟိဘဂဝတာဇာဒိမာဟ။ တတ္ထဝေန္တိ နိဒဿ
နတ္ထေနိပါတော၊ ဧဝံဟေဋ္ဌာမယာဝုတ္တနယေနာတိအတ္ထော။ ဗုဒ္ဓံသရန္တာ
နန္တိ ဣဘိဝိသေဘဂဝါဇာဒိနာ နယေန ဗုဒ္ဓဂုဏံသရန္တာနံဇနာနဉ္စ။

ဓမ္မန္တိသွာချာတောဘဂဝတာဓမ္မောတျာဒိနာနယေနဓမ္မဂုဏံသရန္တာ
 နံဇနာနဉ္စ။သံဃဉ္စာတိသုပ္ပဋိပန္နောဘဂဝတော သာဝကသံဃောတျာဒိ
 နာနယေနသံဃဂုဏံသရန္တာနံဇနာနဉ္စ။ဘယံဝါတိ တာဒိသံအာရမ္မဏံ
 ပဋိစ္စဥပ္ပန္နနကကာယစလနံ စိတ္တုတြာသောစ။ ဆန္ဒိတတ္တံဝါတိ ကာ
 ယသထဒ္ဓတာဝေါစ။လောမဟံသောတိ လောမာနံဥဒ္ဓဂ္ဂဘာဝေါစ န
 ဟောသတိတိအာဒိဝစနံဟိဇေဝံသစ္စံဘဂဝတာဝုတ္တံ။ ဗုဒ္ဓါဒိနံဟိဂုဏော
 သရန္တာဗုဒ္ဓါဒယောသရတိနာမ။တေနုဝုတ္တံ ဗုဒ္ဓံသရန္တာနံတျာဒိ။ ။
 ပဋိဘာနာပရိဟာနဘာဝတော ယထာပဋိညာတတ္ထာဘိနိပ္ပါဒနသမတ္ထ
 တာဟောတိတိဒဿန္တောအထဝါတျာဒိမာဟ။တတ္ထအထဝါတိဝုတ္တ
 မေဝ။ပဋိဝိသံဝိသံအတ္ထေဘိန္ဒုတိ ဝိဘာဝံကတွာဇာနာတိတိပဋိဘာနံ။
 ကိန္တံ။ဉာဏံ။ပဋိဘာတိအတ္ထေဩဘာသေတိတိဝါပဋိဘာနံ။သယဉ္စဩ
 ဘာသတိပဒိပေါဝိယာတိဝါပဋိဘာနံ။ပညာဩဘာသောတိဟိဝုတ္တံ။ ။
 ပရိသမန္တတောဟာယတိသဘာဝံဇဟတိတိပရိဟာနံ။ နပရိဟာနံ အ
 ပရိဟာနံ။ပဋိဘာနသသအပရိဟာနံပဋိဘာနာပရိဟာနံ။တသဘာဝေါ
 ပဋိဘာနာပရိဟာနဘာဝေါ။တတော။ပရိဟိယတေတိပရိဟိနံ။နပရိဟိ
 နံအပရိဟိနံ။အပရိဟိနံပဋိဘာနံယသသောအပရိဟိနပဋိဘာနော။အာ
 စရိယော။တသ။ပကရဏာရမ္ဘေရတနတ္ထယပဏာမကရဏေနတသ
 အာစရိယသပဋိဘာနာပရိဟာနဘာဝတော အပရိဟိနပဋိဘာနသစ
 အာစရိယသယထာပဋိညာတတ္ထာဘိနိပ္ပါဒနသမတ္ထတာသမ္ဘဝတော
 ယထာ ပဋိညာတတ္ထာ ဘိနိပ္ပါဒန သမတ္ထတာဝေ တဗ္ဗိဟတန္တရာယ
 တာနာမာဘိ ယောဇနာ။ ဝုတ္တတ္ထမေဝ သုတ္တန္တပါဠိယာ နိယမေတွာ
 ဒဿန္တော ဝုတ္တံဟိဘဂဝတာဘျာဒိမာဟ။တတ္ထ ပရိဟာယိတဗ္ဗာတိ
 ပရိဟာနိယာ။ပရိဟာနံနယန္တိပါပေန္တိ တိဝါပရိဟာနိယာ။ နပရိဟာနိ
 ယာအပရိဟာနိယာ။ဓမ္မာတိဂုဏာ။

နဟိဓမ္မောအဓမ္မောစ၊ဥဘောသမဝိပါကိနော။
 အဓမ္မောနိရယံနေတိ၊ဓမ္မောပါပေတိသုဂတိန္တိ။ ။

ဧတ္ထဝိယဓမ္မသဒ္ဓါပနေတ္ထဂုဏောဝတ္တတိ။ဘိက္ခဝေဣမေသတ္ထဓမ္မာဣ
 မေသတ္ထဂုဏာအပရိဟာနိယာအပရိဟာနိ ဝုဇိဝိရုဋ္ဌိဝေပုလ္လံပါပေန္တိ
 တျတ္ထော။အနိန္ဒိဋ္ဌသရူပေဓမ္မပုစ္ဆိတွာ နိဒဿန္တော ကတမေသတ္တာ

တျာဒိမာဟ။ တေသတ္တဓမ္မာ ကတမေတုတ္တော။ သတ္တရိဂါရဝေါယဿ
 သမ္ဘာတိတိ သတ္တဂါရဝေါ။ တဿဘာဝေါ သတ္တဂါရဝတာ။ ဇံ
 သပ္ပတ္တိ။ ဧကန္တ ဟိတေသိတာယ ကလျာဏောသုန္ဒရောမိတ္တော ယဿ
 သမ္ဘဝတိတိ ကလျာဏမိတ္တော။ တဿဘာဝေါ ကလျာဏမိတ္တတာ။
 ဩဝါဒက္ခမတာယ သုဠုဝစောဇေတသိန္တိ သုဝစော။ သုခေါဝဒနိယော
 တုတ္တော။ တဿဘာဝေါသောဝစဿတာ။ ဣတိအာဒိဝစနံ ဘဂဝတာ
 ဝုတ္တံဟိ။ အပရိဟာနိယာဓမ္မာတိဝတွာ သတ္တဂါရဝတာဒိနံဝုတ္တတ္တာ န
 သတ္တဂါရဝတာဒိနံ အပရိဟာနတ္ထံဒဠုပ္ပံ။ အယခေါတေနိဿာယသိ
 လာဒိဂုဏာနံဝုတ္တန္တိ ဒဠုပ္ပံ။ အာယုဝဗုဒ္ဓတောပိ ယထာပဋိညာတတ္တာ
 ဘိနိပ္ပါဒနသမတ္တတာဟောတိတိ ဒဿန္တော အထဝါ တျာဒိမာဟ။
 တတ္ထအာယုနောဝဗုဒ္ဓံအာယုဝဗုဒ္ဓံ။ တတောအာယုဝဗုဒ္ဓတော။ ဝဇိတံ
 အာယုယဿသမ္ဘဝတိတိဝဇိတာယု။ အစစရိယော။ တဿ။ ပကရဏာ
 ရမ္မတျာဒိယောဇနာ ဝုတ္တနယာဝ။ ရတနတ္ထယပဏာမ ကရဏဿ
 အာယုဝဗုဒ္ဓတ္ထိဇနဝစနေနဿဓေန္တောဝုတ္တံဟိဘဂဝတာတျာဒိမာဟ။
 တတ္ထအဘိဝါဒနံသိလံ ယဿသမ္ဘဝတိတိ အဘိဝါဒနံသိလိ။ တဿ။
 ဇာတိဂုဏဝယဝုဗုဒ္ဓအပစာယနံသိလံ ယဿသမ္ဘဝတိတိ ဝုဗုဒ္ဓပစာ
 ယိ။ တဿ။ စတ္တာရောဓမ္မာတိစတ္တာရောဂုဏာ။ ယံကိဗ္ဗိဂန္တံ သမာရဘိ
 တုကာမေနိစ္စာဒိနာ ဝုတ္တပ္ပကရဏာရမ္မိမိသံသုစကနယတော အညံ
 ပကရဏာရမ္မိမိသံသုစကနယံဒဿန္တော အပရောနယောတျာဒိမာ
 ဟ။ တတ္ထပကရဏာရမ္မေတိ ပကာရေနကရိယန္တေဝုတ္တန္တေဇေယျနာနာ
 ဘေဒဘိန္နာဂန္တိရာအတ္ထာဣတိပကရဏံ။ ပကရဏဿအာရမ္ဘောပုဗ္ဗ
 ဘာဝေါ ပကရဏာရမ္ဘော။ တသိ။ ရတနတ္ထယဿပဏာမော ရတ
 နတ္ထယပဏာမော။ ဝုတ္တတိတိဝစနံ။ ဥဒါဟရိယတိ အဘိလဝိယတိတိ
 အတ္တော။ သဝိညတ္တိကောသဒ္ဓေါ။ သေဠန္တိ၂ာဒိနာရတနတ္ထယပဏာမဿ
 ဝစနံ ရတနတ္ထယပဏာမဝစနံ။ ယထာဘူတာ သဘာဝပ္ပသိဒ္ဓါဂုဏာ
 ယထာဘူတဂုဏာ။ တေသမာချာပနံယထာဘူတဂုဏမာချာပနံ။ တေန။
 ပကရဏာရမ္ဘောရတနတ္ထယဿ ယထာဘူတဂုဏမာချာပနေန နလာမ
 ကမိဒံပကရဏံ။ ယဿာဒိမိ ဤဒိသာဂုဏာကတိတာတိ ဂုဏကထာ
 ဟေတုပကရဏတဒတ္တာဝဗောဓနတ္ထိကာနံသိဿာနံဂါရဝုပ္ပါဒနတ္ထံ။
 တဿသွာချာတဘာဝေနရတနတ္ထယေဂါရဝုပ္ပါဒနတ္ထံဝါရတနတ္ထယပ

ဏာမဝစနန္တိ။ အထဝါ၊ တဿပကရဏဿနာတိသင်္ခေပနာတိဝိတ္ထာ
ရနယေနသဒ္ဒလက္ခဏမပရိဟာပေတွာသုဠုအာချာတဘာဝေန နလာ
မကမိဒံ ရတနတ္ထယံ၊ ဧကန္တံဂရုကာတဗ္ဗံ၊ ဧဝရူပဿပကရဏဿအာ
ဒိဒ္ဓိရုတ္တာတိဗုဒ္ဓါဒိသုပသာဒဗဟုလာနံသံသာနံ ရတနတ္ထယေဂါရုပျာ
ဒနတ္ထံရတနတ္ထယပဏာမဝစနန္တိ အတ္ထသမ္ဗန္ဓော။ ။ ကိံရုတ္တံဟောတိ။ ရ
တနတ္ထယဂုဏတ္ထိကေန အန္ဓေဝါသိနာ ရတနတ္ထယဂုဏသံသုစကပါဌိ
ယတ္ထာဝဗောဓနတ္ထံသဝနုဂ္ဂဟဏာဓာရဏာဒိနာပကရဏံဂရုကာတဗ္ဗံ။
သွာချာတပကရဏတ္ထိနာပံ ဝန္ဓနာနုဿရဏေနရတနတ္ထယံ ဂရုကာ
တဗ္ဗံ။ ရတနတ္ထယဂရုကရဏေနဟိ ဝိဟာတန္တရာယံဿ ပကရဏဂ္ဂဟ
ဏသမ္ဗတ္တိနိပ္ပန္နနတောတျုဘယထာပိ ပကရဏဂ္ဂဟဏတ္ထမေဝ ရတ
နတ္ထယပဏာမဝစနန္တိ ရုတ္တံဟောတိ။ ရတနတ္ထယပဏာမဿအနုသင်္ခိ
ကပ္ပယောဇနံဒေသန္တောအထဝါတျာဒိမာဟ။ တတ္ထသဒါစာရာဝေါက္က
မနတ္ထန္တိ အာစရဏံအာစာရော။ သတံအာစာရောသဒါစာရော။ သကော
အာစာရောဝါသဒါစာရော။ တဿအဝေါက္ကမနံအနတိက္ကမနံ သဒါစာ
ရာဝေါက္ကမနံ။ တဒေဝအတ္ထောပယောဇနံ ယဿ ရတနတ္ထယပဏာမဝ
စနဿတံသဒါစာရာဝေါက္ကမနတ္ထံ။ တံသဒါစာရာဝေါက္ကမနတ္ထံ ပကရ
ဏာရမ္ဘေရတနတ္ထယပဏာမဝစနံကတန္တိ သမ္ဗန္ဓော။ တန္တိ သဒါစာရာ
ဝေါက္ကမနံ။ ဧဝမုတ္တရကြာပိတံသဒ္ဓေါဟေဠာရုတ္တံပရာမသတိ။ ဝိညူနန္တိ
ဝိဇာနနသီလာဝိညူ။ တေသံ။ အဝိညူနမပ္ပမာဏတာဟာ ဝိညူဂ္ဂဟဏံ
ကတံ။ အာရာဓနာနာမ သင်္ဂဏ္ဍနာပရိတောသနာဝါ။ ဝစနတ္ထောနာမ
ပါဌိယတ္ထော။ သဗ္ဗသမ္ဗတ္တိ နိပ္ပါဒနတ္ထန္တိ သုန္ဓရာပသတ္ထာဝါပတ္တိယော
သမ္ဗတ္တိယော။ သဗ္ဗာသမ္ဗတ္တိယော သဗ္ဗသမ္ဗတ္တိယော။ ကာတာ။ ကာယိက
စေတသိကသာတဝေဒနာပတ္တိယော။ တာသံနိပ္ပါဒနတ္ထံတျုတ္ထော။ ဣတိ
တိ ပရိသမာပနတ္ထေနိပါတော။ ဧဝံနာနာပ္ပကာရေန ပကရဏာရမ္ဘေရ
တနတ္ထယပဏာမဿပယောဇနံ ဝိဘာဝေတွာ တပ္ပယောဇနတ္ထိကာနံ
ရတနတ္ထယပဏာမေမဟန္တံဥဿာဟံဇနေန္တောဧဝံနတဿ။ ပ။ တိဘဝါ
ဘိနတာရဟဿာတိ ဂါထမာဟ။ တတ္ထသုဂတောတိ သောဘနဂမ
နောသုဂတော။ အထဝါ၊ သဗ္ဗကိလေသဂူပသမံသုစိဘူတံ အမတံမဟာ
နိဗ္ဗာနသင်္ခါတံ သုန္ဓရဠာနံဂတောတိသုဂတော။ အထဝါ၊ ဟိနဂမ္မပေါ
ထုန္တံနိကာနရိယာနတ္ထဒါယကဉ္စကာမသုခါနုယောဂံ ဒုက္ခာနရိယာဝဓိ

သံသိဒ္ဓိကရဉ္စအတ္တကိလမထာနုယောဂန္တိဥဘောအန္တေအနုပဂမ္ဘသဿ
 တဒိဋ္ဌိဥန္တေဒဒိဋ္ဌိဉ္စ သရန္တိန္ဒနတော သုန္ဒရမရိယမနဝန္တံသမ္ဘာပဋိပတ္တိ
 ယာနဝရမာရုပ္ပ နိရောဓဘိမုခံဂတောတိပိသုဂတော။ အထဝါ၊ အ
 ဘူကမတစ္ဆ မနတ္ထသံဟိတဉ္စပရေသံပိယမပ္ပိယဉ္စ ဝါစံဝန္တေတွာဘူတံ
 တစ္ဆမတ္ထသံဟိတံ ပရေသံ ပိယမပ္ပိယံ မနာပါမနာပံဝါစံ သုတ္တဋ္ဌာနေ
 ဝဒနတောသမ္ဘာဝဒတိတိသုဂဒေါ။ သောဇေဝသုဂတော။ ဂဒပိယတ္တိယံ
 ဝါစာယန္တိဓာတု။ သုဂတောအာဒိယဿတံသုဂတာဒိ။ ကိန္တိ။ ရတနတ္ထ
 ယံ။ သုဂတာဒိဒိကတံ သုဂတာဒိကတံ။ တဿ။ ဣန္တိတဗ္ဗောအတ္ထော
 ဣဋ္ဌာ။ ပသိဣနံပသိဒ္ဓိ။ ဣဋ္ဌဿအတ္ထဿပသိဒ္ဓိ ဣဋ္ဌပ္ပသိဒ္ဓိ။ တံကရောန္တိ
 တိဣဋ္ဌပ္ပသိဒ္ဓိကရာ။ ဂုဏာ။ တေသံဘာဝေါဣဋ္ဌပ္ပသိဒ္ဓိကရတာ။ သာအာဒိ
 ဇေယသန္တေဣဋ္ဌပ္ပသိဒ္ဓိကရတာဒယော။ ဣဋ္ဌပ္ပသိဒ္ဓိကရတာဒယောစ တေ
 ဂုဏာစေတိ ဣဋ္ဌပ္ပသိဒ္ဓိကရတာဒိဂုဏာ။ တေသံ ဩဗောသမူဟော
 ဣဋ္ဌပ္ပသိဒ္ဓိကရတာဒိဂုဏာဗော။ တံ။ အဂ္ဂန္တိဥတ္တမံ။ သန္ဓိတိဂမ္ဘိတိ
 ဇောဒိဝသေနသန္ဓိယတိ ကထိယတိတိသန္ဓိ။ သန္ဓိအတိက္ကမ္မဂတံ
 ပာတ္တန္တိ သန္ဓိတိဂံ။ တံ။ အပိတိဣဋ္ဌိနာဒုက္ကရဿာပိ ကရဏီယတံပိ
 ဘာဝေတိ။ ဂဏနာတိဂမ္ဘိတိအတ္ထော။ ကုရုတန္တိကရောတု။ ဝိမာတိ
 ဝိရုတ္တိပညာ။ သာအဿတ္တိတိဝိမာ။ ပဏ္ဍိတောတိအတ္ထော။ ဝတ္ထုတ္တ
 ယဿာတိ ရတနတ္ထယဿ။ တံဟိ ယထာ အာရာမာဒိနံပတိဋ္ဌာနုဋ္ဌာနံ
 အာရာမဝတ္ထု။ တိ ဝုတ္တိ။ ဇေဝသဗ္ဗသတ္တာနံ သဗ္ဗေသံ ကုသလာနံဓမ္မာ
 နံဝါ ဝတ္ထုပတိဋ္ဌာဂတိပဋိသရဏန္တိ ဝတ္ထု။ တိ ဝုတ္တိ။ တတ္ထ ဝတ္ထု။ တိ
 ဩကာသော။ ပတိဋ္ဌာတိ ပတိဥပဂဘိာ တိဋ္ဌတိ ဧတ္ထာတိ ပတိဋ္ဌာ။
 ဂန္တဗ္ဗာတိဂတိ။ ပဋိပက္ခအကုသလေဓမ္မေသရတိ ပိနာသေတိတိ ပဋိ
 သရဏံ။ တိဣဋ္ဌသမာဟာရောတယံ။ ဝတ္ထု။ နံတယံဝတ္ထုတ္တယံ။ တဿ။
 တယော ဘဝါတိဘဝံ။ တိဘဝဿ အဘိနတံတိဘဝါဘိနတံ။ တံ အရ
 ဟတိတိ တိဘဝါဘိနတာရဟံ။ တဿ။ ဇေဝသဗ္ဗတိလောကမဟိတန္တိ
 အာဒိနာ သုဂတာဒိဒိ ရတနတ္ထယေ အာစရိယေနကတဿ နမက္ကာ
 ရဿ အဂ္ဂိဣဋ္ဌပ္ပသိဒ္ဓိက ရတာဒိ ဂုဏောဗံ ပဿံ ပဿန္တော ဝိ
 မာပဏ္ဍိတော တိဘဝါဘိနတာရဟဿ အဿဝတ္ထုတ္တယဿ သန္ဓိာ
 တိဂံပိ နတံနမက္ကာရံ ကုရုတံကရောတုတိ ယောဇနာ။ ပဏာမသံဝဏ္ဏ
 နံ နိဋ္ဌာပေန္တော တသ္မာ အလမတိပ္ပပဋ္ဌေ။

ကန္တံ ဗုဒ္ဓဓာန္တသိုလ်
 • ကြည့်တိုက်

နတ္တယဿ သင်္ချာတိဂစ္ဆိ နမက္ကာရံ ကရဏီယံ၊ တသ္မာ အတိပ္ပပဉ္စေန
 အတိဝိတ္ထာရေန ပကရဏာရမ္ဘေ ရတနတ္တယပဏာမ သံဝဏ္ဏနံ အ
 လံအယုတ္တံ။ အထဝါ၊ ထပေတွာ သမာရဘိတပကရဏသံဝဏ္ဏနံ ဧတ္ထ
 ပကရဏာရမ္ဘေ သေဠန္တိ အာဒိနာ ပဝတ္တဿရတနတ္တယပဏာမဿ
 အတိပ္ပပဉ္စေန အတိဝိတ္ထာရေန အလံ နိရတ္ထကံ ယသ္မာ၊ တသ္မာ အနုပုဗ္ဗပ
 ဒဝဏ္ဏနမေဝ သမာရဘိဿာမာတိ သမ္ဗန္ဓော။ ပဗ္ဗတေဂမ္ပတေဥာယ
 တေအတ္ထော ဧတေဟိတိ ပဒါနိ။ အနုပုဗ္ဗာနိပဒါနိ အနုပုဗ္ဗပဒါနိ။ အနု
 ပုဗ္ဗပဒါနံဝဏ္ဏနာ အနုပုဗ္ဗပဒဝဏ္ဏနာ။ တံဇေဝ။ သမာရဘိဿာမာတိ က
 ရိဿာမ။ ကိမေတ္ထဗဟုဝစနံ လဟ္တတိတိ။ အာမလဟ္တတိ။ အတ္တနိဂဉ္စသု
 စ ဗဟုဝစနန္တိ ဟိရုတ္တံ။ ။ ပကရဏာရမ္ဘ ကထာ။ ။ ပဋိဝိဒ္ဓသဗ္ဗ
 ဓမ္မန္တိ သဗ္ဗေနိရဝသေသာဓမ္မာ သဗ္ဗဓမ္မာ။ ပဋိပစ္စေကံ ဝိသုဝိသု လက္ခ
 ဏာရသာဒိဝသေန ဝိဒ္ဓါဥာတာသဗ္ဗဓမ္မာ ယေနသောပဋိဝိဒ္ဓသဗ္ဗဓမ္မော။
 တံ။ အနေနာနန္တိ ဗုဒ္ဓိနောသဗ္ဗညုတာဓိဂမံဝိဘာဝေတိ။ ။ ဗုဒ္ဓသဒ္ဓိပန
 အညတ္ထ ဗဟုဓာပပဉ္စယန္တိ သကမ္မကဓာတုတော ကမ္မနိတပစ္စယော
 ဟောတိတိ အညတ္တာတိ တိရုနိဗျာကရဏေ သကမ္မက ဓာတုတော
 ကေနစိလက္ခဏေနကတ္တရိတပစ္စယဿ အနဘိဟိတတ္တာကထံ ကတ္တရိ
 ဗုဒ္ဓသဒ္ဓိသိဒ္ဓိ။ ဣဓဗုဒ္ဓသဒ္ဓေ သယမဘိသမ္ဗုဒ္ဓေါ၊ သစ္စာနိ သဗ္ဗာကာရေ
 နဥာတဝါဣတ္ထာယမတ္ထော အဓိပ္ပေတော၊ နကမ္မတ္ထော။ တထာပိကတ္တ
 ရိ တပစ္စယာဘိဟိတလက္ခဏာဘာဝတော ကမ္မနိ တပစ္စယော ဟော
 တိတိအာဒိနာဗဟုဓာ ပပဉ္စယန္တိ ဝိတ္ထာရေန္တိ ပါဏိနိယာ။ တိရုနိဗျာ
 ကရဏန္တိ ပါသုကိ၊ ပါတံကိ၊ ပါဏိနိနာမေဟိ တိဟိ ဣသိဟိ က
 တတ္တာ ပါဏိနိသတ္ထမေဝ ဝုစ္စတိ။ ဣဓပန ဗုဓဂမာဒိတ္ထေ ကတ္တရိတိ
 ဝုတ္တတ္တာ ဗုဓဣစ္စေတသ္မာ ကတ္တရိတပစ္စယော လဟ္တတေဝေတိနဝိစာရိ
 တန္တိဣဓပနပကရဏေ နိပ္ပပဉ္စေန မဟာကစ္စာယနတ္ထေရေန ဗုဓဂမာ
 ဒိတ္ထေ ကတ္တရိတိ သကမ္မကဓာတုတော ကတ္တရိ တပစ္စယာဘိဟိတ
 လက္ခဏဿ ဝုတ္တတ္တာ ဗုဓဣစ္စေတသ္မာဓာတုတော ပရောတပစ္စယော
 ကတ္တရိဇေယသ္မာလဟ္တတိ၊ ဣတိတသ္မာကမ္မနိတပစ္စယဝိစာနံနဝိစာရိတံ၊
 နကတန္တိ အဓိပ္ပါယော။ နဝလောကုတ္တရဓမ္မန္တိ သတ္တသင်္ခါရောကာသ
 သင်္ခါတံလောကံ သမုဇ္ဈေဒပဋိပ္ပဿန္တိနိဿရဏပ္ပဟာနဝသေန တရု
 တိ အတိက္ကမတိတိ လောကုတ္တရော။ လောကံတရန္တိ ဧတေနာတိဝါ

လောကုတ္တရော။ နဝရိခေဝေ လောကုတ္တရ ဓမ္မော နဝ လောကုတ္တရ ဓမ္မော။တံ။

သမဂ္ဂေါပလံနိဗ္ဗာနံ၊ဓမ္မောဓမ္မောတိဒေသိတော။
နဝလောကုတ္တရောလောက၊ဗန္ဓုနာဝမဟေသိနာ။ ။

သပရိယတ္တိကန္တိ ပရိယာဒုဏာနံ ပရိယတ္တိ၊ ပရိယတ္တိယာသဟာဝတ္တ ပါဏ္ဍိတိသပရိယတ္တိကံ။အမလန္တိ ဧတ္ထအကာရဿ ပဋိသေခဝိရုဒ္ဓတ္ထဝါ စိတံဒေသန္တော နိမ္မလံမလပဋိပက္ခံဝါတိအာဟ။ ။ဂဏသဒ္ဓဿသာ ပေက္ခတ္တာအဠန္တံ အရိယပုဂ္ဂလာနံဂဏန္တိ သမ္ပန္နိတဗ္ဗံ။ ဥဒ္ဓဗ္ဗတမတ္တာတိ အရိယမဂ္ဂေန ဥဒ္ဓဗ္ဗောဥပ္ပါဋိတောတမောမောဟန္တကာရောယေနသော ဥဒ္ဓဗ္ဗတမော။ တဿဘာဝေါ ဥဒ္ဓဗ္ဗတမတ္တံ။ တသ္မာ။ဥဂ္ဂတတမတ္တာတိ ဥဒ္ဓံဂတောဥဂ္ဂတော။ ပါကဇောတိအတ္ထော။အယည ဥဂ္ဂတော၊အယည ဥဂ္ဂတော၊အယမိမေသံ ဝိသေသေန ဥဂ္ဂတောတိ ဥဂ္ဂတတမော။တဿ ဘာဝေါ ဥဂ္ဂတတမတ္တံ။တသ္မာ။သေဠတ္တာတိပသတ္ထတရတ္တာ။ဥတ္တမော တိသေဠတ္ထဝါစိပါဋိပဒိကောဝါ။တဿစာတိ ဧတ္ထစဂ္ဂဟဏေနရုစ္စမာ နတ္ထန္တရံ သဗုဓ္ဓေတိ။ဂုဏမဟတ္တတာတိ ဂုဏေနမဟတ္တော သေဠော ဂုဏမဟတ္တော။ တဿဘာဝေါဂုဏမဟတ္တတာ။ မဟတ္တောတိ ပါဋိပ ဒိကောဝါယံ။မဟန္တောတိပိ ပါဠော။ ပုညမဟတ္တတာဒိသုပိ ဧသေဝန ယော။ဂုဏာဘိမာနိနန္တိ အဘိဘဝိတွာ ပဝတ္တော မာနော အဘိမာ နော။ ဂုဏေနအဘိမာနော ဂုဏာဘိမာနော။သော ဧတေသမတ္တိတိဂု ဏာဘိမာနိ။ တေသံ။ဣတရဒ္ဓယ ဒိပနေ နိတရေသန္တိ တဿ ဗုဒ္ဓဿ ပုညမဟတ္တတာ ဇာတိမဟတ္တတာဒိပနေန ဣတရေသံ ပုညာဘိမာနိ ဇာတျာဘိမာနိနမာဘိ နိမ္မဒ္ဓနသမတ္ထတံ ဒိပေတိတိ အတ္ထော။ သဒေဝ ကဿာတိ သဟဒေဝေဟိတိ သဒေဝကော။တဿ၊ အနုသာသနတော တိဟိတပဋိပတ္တိယာအနုသာသနတော။ဥဂ္ဂတေ အနေနာတိ ဝစနန္တိ အ နေနသဒ္ဓေနအတ္ထောဥဂ္ဂတေကထိယတိယသ္မာ၊ဣတိတသ္မာသောသဒ္ဓေါ ဝစနံ။ အရိယတိတိဉာယတိ။ အရဂတိဒြိတိဓာတု။ယေဂတျတ္တာ၊တေ ဗုဒ္ဓတ္ထာတိဝစနတော ဧဝံပုတ္တံ။သုတ္တဟိတန္တိ ဧတ္ထဟိတသဒ္ဓေါအနုကူ လတ္တာဘိဓာနောတိ ဝိဘာဝေန္တော အာဟ သုတ္တာနုကူလန္တိ။ သုတ္တ သဒ္ဓဿအနေကတ္တတ္တာဣဓာမိပ္ပေတတ္ထံဒေသန္တောအာဟ ဝိရုကတ္တ

ယမမိပေတန္တိ။ ။ ဝိဇုကတ္တယဿသုတ္တဘာဝံသာဓေန္တောတံဟိစ္စာဒိဂါ
 ထမာဟ။ တတ္ထအတ္တာနန္တိ အတ္တတ္ထပရတ္ထ ဒိဋ္ဌခန္တိကသမ္ပရာယိကတ္တာ
 ဒိဘောဒါနံ အတ္တာနံ။ သူစနတောတိ ဂန္ဓနတော။ သုရုတ္တတောတိ သုဠု
 ဘဂဝတာ ဟိတသုခါဝဟနာ ကာရေန ဝေနေယျဇ္ဈာသယာနုလော
 မေနရုတ္တတ္တာစ။ သဝနတောတိ သဿမိဝဖလံ အတ္တာနံပသဝနတော
 သဉ္ဇာနနတောစ။ သူဒနတောတိ ပဉ္စရဏတောဂါဝိဝိယထညံ အတ္ထ
 ဝိရံ ပဉ္စရာပနတောစ။ သုတ္တာဏာတိ သုဠုတာယနတော မဟေသိ ဝိ
 ယ စက္ကဝတ္တိဂန္တံ သုဠုအတ္ထေရက္ခနတောစ။ သုတ္တသဘာဂတောတိ
 သုတ္တသဒိသတော ဝိက္ခိရိတံ အပ္ပဒါနံ ပုပ္ဖိနံဒိယ သုတ္တံ အတ္ထေ သင်္ဂ
 ဟေတွာ ဝိက္ခိရိတံ ဝိဒ္ဓံသိတံ အပ္ပဒါနတောစ။ အထဝါ၊ ဂဟေတဗ္ဗာပ
 နေတဗ္ဗဋ္ဌာနဿပမာဏာဘူတံဝဗျာဒိနံ ကာဠုသုတ္တံဝိယ ဂဟေတဗ္ဗာပ
 နေတဗ္ဗဿ အတ္တာနတ္ထဿ ပမာဏာဘူတဿာတိ အတ္ထော။ ဣမေ
 ဟိ ဆဟိ ကာရဏေဟိ ဝိဇုကတ္တယံသုတ္တန္တိ ဝုစ္စတိတိအတ္ထော။ သုတ္တံ
 ဣတိရူပံ ဘဝတိတိ သမ္ပန္နော။ သူစခာတုဂန္ဓနေ အတ္တာနံဂန္ဓနေဝတ္တ
 တိ၊ ဣတိဣမဿခာတုနေ အတ္ထေသုစေတိဣတိဣမသ္မိံ အတ္ထေ ကတ္တ
 ရိတပစ္စယံကတွာတိ သမ္ပန္နော။ သုဠုရုတ္တန္တိ အတ္ထေဝါတိသမ္ပန္နော။ ဝါ
 သဒ္ဓေါဟိ ဝိကပ္ပတ္ထော။ အတ္ထေ အဘိသဝေတိတိ အတ္ထေ သဉ္ဇနေတိ။
 ဃာရဏတိပဉ္စရဏေ။ ဓာတွန္တာနန္တိ ဗဟုဝစနံ သူစာဒိနံ ဓံတုနံ ဝ
 သေန ဝုတ္တံ။ သျုပ္ပတ္တာဒိဒ္ဓိတိ သိဿဥပ္ပတ္တိ သျုပ္ပတ္တိ။ သာအာဒိယဿ
 သမ္ဘဝတိတိ သျုပ္ပတ္တာဒိ။ တသ္မိံ။ အာဒိဂ္ဂဟဏေန အမာဒေသပရန
 ယနဉ္စသင်္ဂဏာဘိ။ သုပ္ပတ္တာဒိဒ္ဓိတိဝိ ပါဠော။ ။ ကပ္ပိယတိ ဧတ္ထာတိ
 ကပ္ပိယတိ ဧတ္ထပရိစ္ဆေဒပ္ပဒေသေ အတ္ထော အာစရိယေန ကပ္ပိယတိပ
 ရိန္ဒိန္ဒိယတိယသ္မာ၊ ဣတိတသ္မာကပ္ပိယ။ သမ္မာဒိယတိတိ သမ္မာအန္တရံ
 အဒေသတွာ ပဒါနံဗာဠိယတိ၊ အထဝါ၊ သမ္မာပကာရေန အာစရိယေန
 အာဒိယတိထဝိယတိတိဝိ အတ္ထော။ သမောဓာနံဝါတိ ပဒါနံ သမော
 ဓာနံ၊ ဧကသ္မိံ ဌာနေ သန္နိပါတောတိ အတ္ထော။ သန္နိကပ္ပန္တိ သန္နိပက
 ရဏံ။

(ဃ) ဝစနတ္ထ ဝရောတိ ဝစနဿ အတ္ထော ဝစနတ္ထော။ ဝရိ
 တဗ္ဗော ပတ္ထ တဗ္ဗာတိ ဝရော။ ဝရပတ္ထနာယံ၊ ဥတ္တမတ္ထဝါစိပါဒိပဒိ
 ကောဝါ။ ဝစနတ္ထောစသောဝရောစာတိ ဝစနတ္ထဝရော။ တသ္မိံ။ သေယျံ

နာမ နာလောကုတ္တရဓမ္မန္တိဣမိနာ ဝဋ္ဋသိံ ပရိယာပန္နတ္တာလောကိယ
မဟဂ္ဂတဓမ္မသပိ အသေယျတံပကာသေတိ။ ဖိနေရိတနယေနေဝ နဝ
လောကုတ္တရဓမ္မသမဓိဂမော ဟောတိ။ နာညထာတိဒသေန္နန္တ အသ
တိစ္စာဒိမာဟ။ တတ္ထပဋိပဇ္ဇန္တိ ဇေတယ။ နိရောဓံအတ္ထိကေဟိပဋိပဇ္ဇိယတိ
တိဝါပဋိပတ္တိ ကာသာ။ သမ္မာပဋိပဒါ။ တဿ လောကုတ္တရဓမ္မဿ ပဋိ
ပတ္တိ တပုဋိပတ္တိ။ တပုဋိပတ္တိံ ဒိပေတိ ပကာသေတိတိ တပုဋိပတ္တိံ ဒိပ
ကော။ တပုဋိပတ္တိံဒိပကောဇေ ပရောအညော တပုဋိပတ္တိံဒိပကပရော။
တဒတာ။ ယောသေတိ အနုကူလဓမ္မသဝနေတိအတ္ထော။ သောတံပဌမ
မဂ္ဂဉာဏံ အာပန္နတိတိ သောတာပတ္တိ။ ကိလေသေမာရေန္တောဂစ္ဆတိ။
နိဗ္ဗာနံ မဂ္ဂတိ ပဿတိတိ ဝါ မဂ္ဂေါ။ သောတာပတ္တိနော မဂ္ဂေါ သော
တာပတ္တိမဂ္ဂေါ။ ပဋိလဘာနံ ပဋိလာဘော။ သောတာပတ္တိမဂ္ဂဿ ပဋိလာ
ဘော သောတာပတ္တိမဂ္ဂပဋိလာဘော။ ဘဝနံဘာဝေါ။ နဘာဝေါအဘာ
ဝေါ။ သောတာပတ္တိမဂ္ဂပဋိလာဘာဿအဘာဝေါ သောတာပတ္တိမဂ္ဂပဋိ
လာဘာဘာဝေါ။ တသ္မာ။ တပုဋိပတ္တိံဒိပကပရတော ယောသေ အသ
တိ အန္တမသော သောတာပတ္တိမဂ္ဂပဋိလာဘာဘာဝါ တံဖိနေရိတန
ယေနဗုဓာလဘန္တိတိအတ္ထော။ ပရတောယောသေ အသတိတိ ပရေန
အဒေသိတေဓမ္မတိဝါအတ္ထော။ ဖိနေရိတနယေနာတိ ပါပကောအကု
သလေဓမ္မအဖိနာ၊ ဖိနာတိ၊ ဖိနိဿတိတိဝါဖိနော။ ဖိနေနဤရိတောဒေသိ
တောနယောဖိနေရိတနယော။ တေန။ ဇေတ္ထသဗ္ဗိဓောနယော တထတ္ထပတ္တိ
ဒေသနာန္တ န္ဓယဝိဝဇ္ဇနာစိန္တေယျာမိပ္ပါယနယဝသေန။ တတ္ထ တထတ္ထ
နယောအန္တန္ဓယဝိဝဇ္ဇနနယေနိယတိ။ ပတ္တိနယော အစိန္တေယျနယေန။
ဒေသနာနယော အမိပ္ပါယနယေန နိယတိ။ တထတ္ထာဒိတိဝိဓောနယော
ကမ္မသာဓနာယနိယတိတိ နယောတိ ဝုစ္စတိ။ ပဗ္ဗိမောပန တိဝိဓော
နယော ကရုဏာသာဓနာယ နိယတိ ဇေတနတထတ္ထာဒိနယတ္တယမိတိ
နယောတိ ဝုစ္စတိ။ တတ္ထ တထတ္ထောနာမ သမာရောပါပဝါဒမုတ္တော
ဒဗ္ဗော။ သော အဝိပရိတတ္ထဘာဝတောတထတ္ထောတိဝုစ္စတိ။ နယတိ
ဝိပရိဘာဝော မောစယတိတိ နယော။ တထတ္ထောစ သော နယော
စာတိတထတ္ထနယော။ ဇေမုတ္တရကြာပိသမာသောကာတဗ္ဗော။ တတ္ထ
သမာရောပါပဝါဒမုတ္တောဒဗ္ဗော နာမ သတ္တသဘာဝေါ။ တဒုပဘောဂ
သဘာဝေါ။ တဒုပပတ္တိ သဘာဝေါ။ တဗ္ဗိတိ သဘာဝေါ။ တဗ္ဗိတ္တိ သ

ဘာဝေါ၊တဒိပတိ သဘာဝေါ၊တံဘဗ္ဗာ ဘဗ္ဗသဘာဝေါ၊တံ သံကိ
လေသဝေါဒါနသဘာဝေါ၊ဒေသိတဗ္ဗသဘာဝေါတိအနေကရိစော။ ။
တတ္ထသတ္တသဘာဝေါနာမပဉ္စုပါဒါနက္ခန္ဓာ တေသုသတ္တပညတ္တိပညာ
ပနတော။ တဒုပဘောဂ သဘာဝေါနာမ ခွါဒသာယတနာနိ ဣဋ္ဌာနိဋ္ဌ
မဇ္ဈတ္တသဘာဝေသု ဆခွါရေနသုခဒုက္ခုပေက္ခာ နုဘဝနတောသတ္တာနံ။
တဒုပပတ္တိသဘာဝေါနာမခွါဒသင်္ဂါပဒိစ္စသမုပ္ပါဒေါ အာခန္ဓပရိနိဗ္ဗာ
နာအနမတဂ္ဂေ သံသာရဝဋ္ဌေအဝိဇ္ဇာဒိကမေနအဝိတ္ထိန္ဒိတော ဃာဓုယန္တံ
ဝိယအနဝဋ္ဌာနေနပရိတ္တမနတောသတ္တာနံ။ တဗ္ဗိတိသဘာဝေါနာမပစ္စ
ယသဘာဝေါ။သောစတုဗ္ဗိဇော အာဟာရောသဗ္ဗေသတ္တာအာဟာရဋ္ဌိ
တိကာတိရုတ္တတ္တာ။ သဗ္ဗေသံသတ္တာနံ တေနပဝတ္တနတော သောတဗ္ဗိ
တိသဘာဝေါတိရုတ္တိ။ တဗ္ဗိစိတ္တ သဘာဝေါနာမ အဋ္ဌာရသ ဓေတု
ယော။တာဟိအနေကရိစိတ္တတံသတ္တာနံ တာဟိ အနုဘဝနတော တဗ္ဗိ
စိတ္တသဘာဝေါတိရုတ္တိ။ တဒိပတိသဘာဝေါနာမ ဗာဝိသတိန္ဒြိယာ
နိ၊တာနိဟိ တေသုတေသု ဋ္ဌာနေသု တေဟိ ဣဿရိယာနုဘဝနတော
တဒိပတိသဘာဝေါတိ ရုတ္တိ။ တံ ဘဗ္ဗာဘဗ္ဗသဘာဝေါနာမ ဋ္ဌာနာ
ဋ္ဌာနံ။တံဟိသတ္တာနံဘဗ္ဗာဘဗ္ဗတာနိန္ဒေသကတဘာဝတောတံဘဗ္ဗာ
ဘဗ္ဗသဘာဝေါတိ ရုတ္တိ။ တံသံကိလေသ ဝေါဒါန သဘာဝေါနာမ
စတ္တာရိသစ္စာနိ။တာနိဟိဒုက္ခသမုဒယေဟိ သံကိလေသသဘာဝံနိရော
မေဂ္ဂေဟိဝေါဒါနသဘာဝံပါပုဏနတောသတ္တာနံ တံသံကိလေသဝေါ
ဒါနသဘာဝေါတိ ရုတ္တိ။ဒေသိတဗ္ဗသဘာဝေါပန အဋ္ဌမိစောသိက္ခာ
သဘာဝေါ၊အာလမ္ဗဏူပ နိဗ္ဗသဘာဝေါ၊ဗျဝသာဓနသဘာဝေါ၊စိတ္တ
ပရိကမ္မသဘာဝေါ၊အဘိသမယပယောဂသဘာဝေါ၊အဘိသမယသိ
သသဘာဝေါ၊အဘိသမယသဘာဝေါ၊ဝိသုဒ္ဓိနိယျာနိကသဘာဝေါတိ။
တတ္ထသိက္ခာသဘာဝေါနာမ တိသောသိက္ခာ။ တာဟိသိက္ခိတဗ္ဗတ္တာ
သိက္ခာသဘာဝေါတိရုတ္တိ။အာလမ္ဗဏူပ နိဗ္ဗသဘာဝေါနာမ စတ္တာ
ရောသတိပဋ္ဌာနာ။တေစတုဝိပလ္လာသပဒိုပက္ခသဘာဝေနသတိဥပနိဗ္ဗ
သဘာဝတော အာလမ္ဗဏူပနိဗ္ဗသဘာဝေါတိရုတ္တိ။ ဗျဝသာဓနသ
ဘာဝေါနာမစတ္တာရောသမ္ပပ္ပဓာနာ။တေ သဗ္ဗာနတ္ထသံသိဒ္ဓိကရကဏ္ဍမူ
လံအဘိဘဝိတွာသဗ္ဗတ္ထသံသိဒ္ဓိကရ သုက္ကမူလာနဝဇ္ဇသပယောဂသ
ဘာဝတောဗျဝသာဓနသဘာဝေါတိ ရုတ္တိ။ စိတ္တပရိကမ္မ သဘာဝေါ။

နာမစက္ကာရောဣဒ္ဓိပါဒါ။ တေယံယံကာတုမိစ္ဆန္တိ။ တံတံသမိစ္ဆန္တံကတွာ
 ပရိသုဒ္ဓါဒိဟိအဋ္ဌဟိအဘိသင်္ခါရင်္ဂေဟိမိတ္တဿကလ္လကရဏသဘာဝ
 တော မိတ္တပရိကမ္မသဘာဝေါတိ ဝုစ္စန္တိ။ အဘိသမယပယောဂ သ
 ဘာဝေါနာမ ပဋိနြိယာနိ။ တာနိ နိဗ္ဗေဝာဂိယဂ္ဂဓမ္မာဝတ္ထံ ပါပုဏိ
 တေဟိတေဟိ အဘိသမယာရမ္ဘာဝနသဘာဝတော အဘိသမယပ
 ယောဂသဘာဝေါတိဝုစ္စန္တိ။ အဘိသမယသိသ သဘာဝေါနာမ ပဉ္စ
 ဗလဒနိ။ တာနိလောကိယဂ္ဂဓမ္မာဝတ္ထံပါပုဏိ တေဟိတေဟိ အဘိသမ
 ယံဥပဂမနသဘာဝတော အဘိသမယသိသသဘာဝေါတိဝုစ္စန္တိ။ အ
 ဘိသမယသဘာဝေါနာမ သတ္တဗောဇ္ဈင်္ဂါ။ တေ အနမတဂ္ဂေသံသာရ
 ဝနေ ပရိတ္တမန္တေနသုဝိနေနာပိ အဒိဋ္ဌပုဗ္ဗံ အမတမဟာနိဗ္ဗာနံ တေဟိ
 ပစ္စက္ခကရဏ ဘာဝတော အဘိသမယ သဘာဝေါတိဝုစ္စန္တိ။ ဝိသုဒ္ဓိ
 နိယျာနိကသဘာဝေါနာမအရိယော အဋ္ဌင်္ဂိကောမဂ္ဂေါ။ သောသဗ္ဗညု
 တညာဏပရိစ္ဆိန္နာနေက ဒုက္ခမဟောဒမိံ တေန ခေပေတွာ အနေကာနိ
 သံသသမ္ပန္နံ လောကုတ္တရဘာဝကရံ အဂ္ဂဒက္ခိဏေယျတာ သမ္မာပကံ
 ဇိနောရသာပစ္စဘာဝကရအရဟတ္တဖလံဂဏှာပနတော ဝိသုဒ္ဓိနိယျာ
 နိကသဘာဝေါနာမ။ ပယောဂဖလဿ သမုဒိတဘာဝေါ ပတ္တိနယော
 နာမပါပုဏိယတေသာတိအတ္ထသမ္ပန္နေန။ ပယောဂဖလပုတ္တိဥဒ္ဓါနတော
 ဒုဝိဓာသံသာရပုယောဂဖလပုတ္တိ၊ နိဗ္ဗာနပုယောဂ ဖလပုတ္တိတိ။ တတ္ထ
 ဒုဝိဓာသံသာရပုယောဂဖလပုတ္တိ ဣဋ္ဌကမ္မဝိပါကပယောဂဖလပုတ္တိ၊
 အနိဋ္ဌကမ္မဝိပါကပယောဂဖလပုတ္တိတိ။ ကုသလာကုသလံကတွာ သု
 ဂတိဒုဂ္ဂတိသုဝိပါကဖလပုဒိုသံဝေဒနံ ဣဋ္ဌာနိဋ္ဌကမ္မ ဝိပါကပယောဂ
 ဖလပုတ္တိနာမ။ တိဝိဓာ နိဗ္ဗာနပယောဂဖလပုတ္တိ သာဝကယာနပုတ္တိ၊
 ပစ္စေကဗုဒ္ဓယာနပုတ္တိ၊ မဟာသာဝက ယာနပုတ္တိတိ။ ပဉ္စဝိဓာ သာဝက
 ယာနပုတ္တိ ဘူမိဉာဏပသာဒဖလဂုဏပုတ္တိဝသေန။ တတ္ထတိဝိဓာ ဘူမိ
 ပတ္တိ ဒဿနဘူမိဘာဝနာဘူမိ နိဋ္ဌာနဘူမိပတ္တိဝသေန။ တတ္ထ ဒဿန
 ဘူမိနာမ သောတာပတ္တိမဂ္ဂေါ။ ဘာဝနာဘူမိနာမဥပရိတယောမဂ္ဂါ။ နိဋ္ဌာ
 နဘူမိနာမ အဂ္ဂဖလံ။ နဝဓာဉာဏပတ္တိ ဓမ္မဉာဏ၊ အနုယေဉာဏ၊ ဒုက္ခေ
 ဉာဏ၊ ဒုက္ခသမုဒယေဉာဏ၊ ဒုက္ခနိရောဓေဉာဏ၊ မဂ္ဂေဉာဏ၊ ဝိမုတ္တိနိဉာ
 ဏ၊ ခယေဉာဏ၊ အနုပ္ပါဒေဉာဏပုတ္တိဝသေန။ စတုဗ္ဗိဓာပသာဒပုတ္တိ သတ္ထ
 ရိ အဝေစ္စပသာဒါကာရ၊ ဓမ္မေသုအဘိသမေစ္စဝိမိကတာ၊ သံဃေသုဂါရ

ဝတာကာရ၊ပဋိပတ္တိယာနိမ္မလာကာရဘောဒပသာဒပုတ္တိဝသေန။စတုဗ္ဗိ
 ဓာဖလပုတ္တိ သောတာပတ္တိ သကဒါဂါမိအနာဂါမိ အရဟတ္တဖလပုတ္တိ
 ဝသေန။ဂုဏပုတ္တိပနာနေကာ ဝိမောက္ခာဘိဘာယထနာဒိ ဂုဏပုတ္တိဝ
 သေန။ တိဝိဓာပစ္စေက ဗုဒ္ဓယာနပုတ္တိ နိဗ္ဗေတဘာဂိယ ပဋိလာဘပုဗ္ဗင်္ဂ
 မပုတ္တိ၊အဓိဂမပုဗ္ဗင်္ဂမပုတ္တိ၊ဥဘယသမ္ပုဏ္ဏပုတ္တိတိ။မဟာသာဝကယာ
 နပုတ္တိပနပဋ္ဌမစိတ္တုပ္ပါဒါဒိ။ သာတ္ထကာနာမကာယပဒကာယဗျဉ္ဇနကာ
 ယသမူဟော။ဒေသနာနယောနာမ ဒေသိယတိ ဇေသတိ၊ဒေသိ ယတိ
 အတ္ထောဇောယာတိဝါ ဒေသနာတိ အတ္ထသမ္ပန္နေန။ ဇေထ စ ဒေသနာ
 ဒသဝိဓာတထလက္ခဏံပရိညာဏံ ပဟာနံပစ္စက္ခတာဘာဝနာတိတထ
 လက္ခဏာဒိနံပဉ္စန္ဒီပဘောဒံ၊တေသံယေဝ နိဿယနိသိတသမ္ပန္နပရိညာ
 ဒိနံစတုန္ဒီအန္တရာယိကကမ္မံ၊တေသံယေဝ အနုလောမ ဓမ္မပဋိညာဒိသု
 အာဒိနဝါနိ သံသံဒေသနာတိ။ အပရာ ဝုဒ္ဓသဝိဓာဒေသနာ အတ္ထသံ
 ဒဿန၊ဂုဏပရိဒိပန၊နိဂ္ဂဟ၊သံပဟံသန၊စရိယာဝေါဒါနနိဒဿန၊ပုစ္ဆာ
 ဝိဿန္ဓန၊အနုသာသန၊ ပုဂ္ဂလဝိသေသဓန၊ အဇ္ဈာသယပရိပူရဏ၊ ပဝေ
 ဏိသန္ဓသန၊ပရပ္ပဝါဒမဒ္ဒန၊ဥပနိဿယပစ္စယ နိဒဿန၊ တုဋ္ဌာကာရ၊
 ဓမ္မသဘာဝ ဂုဏနိဒဿနာကာရ ဒေသနာတိ။တတ္ထ ပစ္စယာကာရ
 သုတ္တန္တ သတိပဋ္ဌာန သမ္ပပ္ပဓာန ဣဒ္ဓိပါဒ ဣန္ဒြိယဗလ ဗောဇ္ဈင်္ဂ မဂ္ဂါဒိ
 သုတ္တန္တသမ္ပန္နာ ပစ္စယာကာရပစ္စယတ္ထံ ပရမတ္ထံ ဒေသန္တိ ပဝတ္တာဓမ္မ
 ဒေသနာ အတ္ထသန္ဓသနဒေသနာနာမ။ သုသိမဂေါသိင်္ဂိ သမ္ပသာဒနပါ
 သာဒိကဒသဗလ ဂေါတမသိဟနာဒါဒိသုတ္တန္တသမ္ပန္နာ အတ္ထဂုဏပရ
 ဂုဏသာသနဂုဏပရိဒိပနိ ဒေသနာ ဂုဏပရိဒိပနိနာမ။ သကလံဝိနယ
 ဝိဂ္ဂကမာဒိံကတွာ ယာကာမိ ကိလေသပါပပုဂ္ဂလ နိဂ္ဂဟဒေသနာ၊ဇေ
 သာ နိဂ္ဂဟဒေသနာနာမ။ဘယဘိရုကာနံ ပုဂ္ဂလာနံ ဘယပဋိသေဓနတ္ထံ
 ယေဝ ဥပထမ္ဘန္တနိမေတ္တာနိသံသ သိလထောမနာဒိကာ ဒေသနာ သံ
 ပဟံသနာနာမ။ သကလဇာတက အတ္ထရိယသုတ္တမာဒိံကတွာ ဒွေဓာ
 ဝိတက္ကဗောဓိရာဇကုမာရသုတ္တာဒိသမ္ပန္နာဒေသနာ စရိယာဝေါဒါန နိ
 ဒဿနာနာမ။အဋ္ဌဟိပရိသာဟိပုစ္ဆိ တာနံပညာနံဝိဿန္ဓနာပဋိသံယုတ္တာ
 သကလံ သဂါထာ ဝဂ္ဂမာဒိံ ကတွာ ဓမ္မိကသုတ္တ ပါရာယန သုတ္တာ
 ဒိကာဒေသနာ ပုစ္ဆာဝိဿန္ဓနာနာမ။ အရိယဝံသပုညာဘိသန္ဓရတင်္ဂါ
 နုသာသနဝတ္ထာနုသာသန သမ္ပန္နာဒေသနာ အနုသာသနာနာမ။ ဘယာ

သန္ဓေသနာ ဒေသနာပဋိသံယုတ္တ ဒေဝဒူတ အဂ္ဂိက္ခန္ဓော ပမာဒိသုတ္တန္တိ
သမ္ပန္နာ ပုဂ္ဂလာနံသိလင်္ဂါဒိဝိသောဓနတ္ထာယ ဝုတ္တာ ပုဂ္ဂလဝိသောဓနာ
နာမ။ တုဝဋ္ဌကနာဠကပဋိပဒါဓမ္မဒါယာဒသုတ္တာဒိသမ္ပန္နာပုဂ္ဂလာနံသမ
ထဝိပဿနာပရိပုဏ္ဏတ္ထာယကထိတာအဇ္ဈာသယပဋိပုရဏာနာမ။ ဗုဒ္ဓ
ဝံသ မဟာပဒါနသုတ္တာကာရာအတ္တနောစပရေသဉ္စ အဘိနိဟာရမာ
ရုတ္တပရိနိဗ္ဗာနပရိယောသာနာပဝေဏိကထာပဝေဏိသန္ဓေသနာနာမ။
စရိယာဝိဋ္ဌကမာဒိံကတွာ ဥပဝါဒသိဟာနာဒမဟာသိဟာနာဒရုဠသိဟ
နာဒပါဒါဘိညာဏသံဝဏ္ဏန္တ ပနိဗ္ဗဒေသနာပရပ္ပဝါဒမဒ္ဒနာ နာမ။ ယ
ထောပနိဿယာဒိဿမာနာဒိဿမာနကာယေနဒေသနာဣတိဝုတ္တက
မာဒိံကတွာ ဓနိယသုတ္တ အရုဏဝတိယသုတ္တ သုန္ဓပနိယ သုတ္တာဒိပ္ပ
တေဒါ ဥပနိဿယပစ္စယာဒိဒဿနာနာမ။ သကလံဥဒါနံသမ္ပသာဒနိယ
သင်္ဂီတိ သုတ္တာဒိကာ ဒေသနာ တုဠာကာရေန ဝုတ္တတ္တာ တုဠာကာရ
ဒေသနာနာမ။ ခန္ဓဓာတာယတ နိဗ္ဗိယ ပဋိစ္စသမုပ္ပါဒ မဂ္ဂဖလာဒယော
ဓမ္မာဝိဘတ္တာတိ တံသဘာဝရသင်္ဘာဝ ပရိဒိပကာ အဘိဓမ္မဒေသနာ
သလက္ခဏပရိဒိပကာယေစညေဓမ္မာသလက္ခဏဓာရဏကာအတ္တနော
သဘာဝဝသေန ဝုတ္တာ၊ ဇေသာဓမ္မသဘာဝဂုဏာဒိဒဿနာနာမ။ ဣမေဟိ
ရဒ္ဒသဝိဓေဟိလောကဂ္ဂနာယကာဓမ္မဒေသန္တိ၊ တေသဉ္စသဘာဝကာတိ။
အပဝါဒန္တသမာရောပနန္တဝိဝဇ္ဇနာ အန္တဒ္ဓယဝိဝဇ္ဇနာနယောနာမ။ အတ္တ
ပစ္စက္ခပဋိသံဝေဒိတာသဘာဝေါ အစိန္တေယျနယောနာမ။ ဓမ္မပဋိဂ္ဂါဟ
ကာနံ အနာဇ္ဇဒိတိ ပါရုဇ္ဈုပ္ပါဒနာ ဓိပ္ပါယ သောတူနံ ဓမ္မ ဒေသကေ
ဗဟု မာနုပ္ပါဒနာဓိပ္ပါယ ဓမ္မနေတ္တိပဝတ္တနာဓိပ္ပါယ ကုသလာကုသလံ
ဗဟုလိကာရပ္ပဟာနာဓိပ္ပါယသဗ္ဗနိမိတ္တာဘိဘဝနာဓိပ္ပါယာဒိ အဓိပ္ပါ
ယနယောနာမ။ ဇေံ ဆဗ္ဗိဓောနယော။ အပရောပိ စတုဗ္ဗိဓောနယော ဇ
ကတ္တနယ၊ နာနတ္တနယ၊ အဗျာပါရနယ၊ ဇေံဓမ္မတာနယဝသေန။ တတ္ထဟေ
တုဖလသမ္ပန္နနသန္တာနသ အနုပစ္စေဒေါဇကတ္တနယောနာမ။ သက
သကပစ္စယေဟိ နာနာဓမ္မာနံ ဥပ္ပါဒေါ နာနတ္တနယောနာမ။ တထုပ္ပန္နာနံ
ဓမ္မာနံ အဝသဝတ္တိသဘာဝေါ ဗျာပါရ ရဟိတတ္တာ အဗျာပါရနယော
နာမ။ ပစ္စယာနုဇ္ဈပေနဖလုပ္ပါဒေါ ဇေံဓမ္မတာနယောနာမ။ ဇေံဝုတ္တပ္ပကာ
ရေသုနယေသု ဒေသနာနယော ဣဓာဓိပ္ပေတော။ ပဋိသန္တိပညာယာတိ
ဘဝသန္ဓာနတောဝ ပဋိပုနုပ္ပုနံသန္တိပဋိသန္တိ။ ပဋိသန္တိယံပဝတ္တာပညာပဋိ

သန္နိပညာ။ တာယ။ ဧတ္ထ ဒုရိခပညာဇာတိပညာပါဠိဟာရိယပညာတိ။
 ခန္ဓာနံ ပါတုဘာဝေါ ဇာတိတိ ဝုတ္တာ ခန္ဓပါတုဘာဝက္ခဏေ ပဋိသန္နိ
 ဝိညာဏသဟဇာတာ ပညာ ဇာတိပညာ နာမ။ ဝတ္တပဋိပတျုဂ္ဂဟဏ
 ပရိပုစ္ဆာဒိံ ကရောန္တဿ သမ္မာပယောဂမန္ဓာယ ပဝတ္တာပညာ ပါဠိ
 ဟာရိယပညာနာမ။ တာသုဇာတိပညာယဇေ လောကုတ္တရာဓိဂမဿ
 ဗလဝကာရဏဘာဝံဒသေန္တောပဋိသန္နိပညာယာတျာဟ။ ။ တဗ္ဗ
 ပုဂ္ဂလာတိမဂ္ဂဖလာဓိဂမောဗ္ဗာသမတ္တာပုဂ္ဂလာဘဗ္ဗပုဂ္ဂလာ။ တေဟိ
 ဗုဒ္ဓန္တိ တိတေဘဗ္ဗပုဂ္ဂလာဟိယသ္မာဗုဒ္ဓန္တိ၊ တသ္မာဗုဇာတိဝုစ္စန္တိ။ ဗုဇ
 ဗောဓနေတိ မဿာတိ ဗုဇောတု ဗောဓနေဝတ္တတိ၊ ဣတိ ဣမဿဇာ
 တုဿ၊ ရူပန္တိ သမ္ပန္နော။ ဟေဋ္ဌာဝုတ္တံ သတ္တာရမေဝါတိ အာဒိဂါထာ
 ယသေဋ္ဌန္တိ၊ ဒါဒိနာဝုတ္တံ သတ္တာရမေဝ။ ဟေဋ္ဌာဝုတ္တပ္ပ ကာရန္တိ မဿ
 ဝစနတ္ထသု ဗောဓနေနာတိ ပဒေ ဝုတ္တပါဠိယတ္တန္တိ အတ္ထော။ ဝုတ္တော
 ပကာရော ပဘောဒေါဇေတဿာတိ ဝုတ္တပ္ပကာရော။ တံ။ သရဗျုဉ္ဇနဒိဗာ
 ရဿ ဝဂ္ဂါဝဂ္ဂ ဖောသာဖောသာဒိ ဘောဒေသုတိ သရာစ ဗျုဉ္ဇနာနိစ
 ဒိဗာစရဿာစ ဝဂ္ဂါစအဝဂ္ဂါစ ဖောသာစအဖောသာစ သရဗျုဉ္ဇန
 ဒိဗာရဿဝဂ္ဂါဝဂ္ဂ ဖောသာဖောသာ။ သရဗျုဉ္ဇန ဒိဗာရဿဝဂ္ဂါဝဂ္ဂ
 ဖောသာဖောသာအာဒိ ပကာရယေသံ ဘောဒါနံ တေသရဗျုဉ္ဇနဒိဗာ
 ရဿ ဝဂ္ဂါဝဂ္ဂ ဖောသာဖော သာဒယော။ သရဗျုဉ္ဇနဒိဗာရဿ ဝဂ္ဂါ
 ဝဂ္ဂဖောသာဖောသာဒယောဇေတေဒါ သရဗျုဉ္ဇနဒိဗာရဿ ဝဂ္ဂါဝဂ္ဂ
 ဖောသာ ဖောသာဒိ ဘောဒါ။ တေသု။ တတ္ထ သရန္တိ ဝစ္စန္တိ တံတံ
 အတ္တာနုရူပတောပဝတ္တန္တိ တိ သရာ။ အတ္ထံ ဗျုဉ္ဇယန္တိ ပကာသေန္တိ တိ
 ဗျုဉ္ဇနာနိ။ ဒိဗာကာလေဝတ္တပ္ပာ ဒိဗာ။ ရဿကာလေဝတ္တပ္ပာ ရဿာ။
 သမူဟဝသေန ဌိတာ ဝဂ္ဂါ။ ဖောသဝန္တော ဖောသာ။ နဖောသာ
 အဖောသာ။ ဘိဇ္ဇနံဘောဒေါ။ တတ္ထ သရဘောဒမာဟ ဒိဗာရဿန္တိ။
 ဗျုဉ္ဇန ဘောဒမာဟ ဝဂ္ဂါဝဂ္ဂ ဖောသာ ဖောသာတိ။ အာဒိဂ္ဂဟဏေန
 သိထိလခနိတဂရုကလဟုက နိဂ္ဂဟိတသမ္ပန္နဝိမုတ္တ ဝဝတ္ထိတာဒယော
 သင်္ဂဏှာတိ။ တတ္ထ သိထိလန္တိ သိထိလေန အဂါဠေန မုဒုနာ ဝစိပ
 ယောဂေနဝတ္တပ္ပက္ခရံ။ ခနိတန္တိ ခနိတေနဂါဠေနထဋ္ဌေန ဝစိပယောဂေ
 နဝတ္တပ္ပက္ခရံ။ ဂရုကန္တိ ဘာရိယံ ကတွာ ဥတ္တရက္ခရသံယောဂေ ပဌမ
 ဗျုဉ္ဇနေနသန္တိ ဥပယုဇိတွာဝတ္တပ္ပက္ခရံ။ လဟုကန္တိ နဘာရိယံကတွာဥတ္တ

ရံဗျူဉ္ဇနံ အပါပေတွာ ပစ္စတ္တသံယောဂေနဝတ္တဗ္ဗက္ခရံ။ နိဂ္ဂဟိတန္တိ ကရ
 တံနိဗ္ဗိဇ္ဇေတွာဝတ္တဗ္ဗံ။ သမ္ပန္နန္တိ ပုဗ္ဗာပရပဒဒ္ဓယံသဟာဇကတောကတွာ
 ဗန္ဓိတွာဝတ္တဗ္ဗံ။ ဝိမုတ္တန္တိ ဝိဿဋ္ဌပယောဂေန ဝတ္တဗ္ဗံ။ ဝဝတ္ထိတန္တိ ပစ္စေ
 ကံ နိဋ္ဌကတွာ ဝတ္တဗ္ဗံ။ အကာရိကာရန္တာဒိ ဣတ္ထိပုမာဒိတဒ္ဓိတသမာ
 သာ ဒိပ္ပဘောဒေသုတိ အကာရောစ ဣကာရောစ အကာရိကာရာ။ အ
 ကာရိကာရာအန္တာယေသံပဒါနံ တာနိ အကာရိကာရန္တာနိ။ အကာရိ
 ကာရန္တာနိအာဒိနိ ပကာရဘူတာနိ ယေသံ ပဘောဒါနံ တေအကာရိ
 ကာရန္တာဒယော။ ဣတ္ထိပုမာစဣတ္ထိပုမာနော။ တေအာဒိယေသံပဘော
 ဒါနံတေဣတ္ထိပုမာဒယော။ တဒ္ဓိတံအန္တာယေသံပဒါနံတာနိတဒ္ဓိတန္တာ
 နိ။ တာနိစ သမာသာစတဒ္ဓိတန္တာသမာသာ။ တေအာဒယော ယေသံပ
 ဘောဒါနံတေတဒ္ဓိတန္တာသမာသာဒယော။ ဧတ္ထန္တသဒ္ဓသလောပံကတွာ
 တဒ္ဓိတသမာသာဒိတိ ဝုတ္တံ။ ပကာရေန ဘိဇ္ဇနံ ပဘောဒေါ။ အကာရိ
 ကာရန္တာ ဒယောစ တေ ဣတ္ထိပုမာဒယောစ တေ တဒ္ဓိတသမာသာဒ
 ယောစတေပဘောဒါယေသံပဒါနံတာနိ အကာရိကာရန္တာဒိဣတ္ထိပုမာဒိ
 တဒ္ဓိတသမာသာဒိပ္ပဘောဒါနိ။ တေသု။ ဧတ္ထစအကာရိကာရန္တာဒိတိမိ
 နာပန္နရသန္တပဘောဒါနံသင်္ဂဟော ကတောဟောတိ။ ပန္နရသပဘောဒါဟိ
 အန္တာ။ ဝုတ္တဉ္စ။

ဩအာဗိန္ဒု၊ ဣဗျိဥဉ္စိ၊ အန္တာသတ္တဣမေပုမာ။
 ဘောဒိတ္ထိဘောဒါပဉ္စေဝ၊ တေဟိဩဗိန္ဒု၊ ဝဇ္ဇိယ။ ။
 ဗိန္ဒု၊ ပန္နိတရေဘောဒါ၊ တယောပဉ္စေဒသာဣမေ။
 တိသုလိင်္ဂေသုနိဋ္ဌိဋ္ဌာ၊ အန္တာဘောဒါသုညာယိတိတိ။ ။

တတ္ထဩအာဗိန္ဒု၊ ဣဗျိဥဉ္စိ၊ အန္တာတိ ဩအန္တာအာအန္တာ ဗိန္ဒု၊ အန္တာဣ အန္တာ
 ဗျိအန္တာဥအန္တာဉ္စိအန္တာဣတိသတ္တအန္တာပုမာဘောဒါ။ ဒွန္ဒု ဝတ္တကမ္မဓာရယသ
 မာသောဝါကာတဗ္ဗော။ ဣတ္ထိဘောဒါပဉ္စေဝတေဟိ ဩဗိန္ဒု၊ ဝဇ္ဇိယာတိ
 တေဟိသတ္တဟိအန္တေဟိ ဩအန္တာဗိန္ဒု၊ အန္တေဝဇ္ဇေတွာ အာဣဗျိဥဉ္စိဣတိ
 ဣမေပဉ္စေဝအန္တာဣတ္ထိလိင်္ဂဘောဒါ။ ဗိန္ဒု၊ ပန္နိတရေတိဗိန္ဒု၊ ဣဥအန္တာဣတ
 ရေ ဗိန္ဒု၊ ပန္နိတရေ။ ဧတ္ထဗိန္ဒု၊ သဒ္ဓေဥကာရံဂဟောတွာ သရာသရေလော
 ပန္နိဝါ ဝါပရောအသရူပါတိဝါ ဥကာရသ သုဣကာရေ ပဒရဣကာ
 ရသဝါ ဥကာရေပရေလောပေကတေမိန္ဒုတိဝါဗိန္ဒု၊ တိဝါဘဝတိ။ တ

တော အကာရေပရေ ဥကာရဿဝမောဒုဒန္တာနန္တိ ဝကာရံကတွာ
 အန္တသဒ္ဒဿ လောပံ ကတွာ အကာရဿ ဝကာရေ ဣကာရဿန္တ
 ကာရသံယောဂေနိတေ ဗဒ္ဓိဝန္တိ တရေတိဝါ ဗိဒ္ဓုဝန္တိ တရေတိဝါ ဘ
 ဝတိ။ ဗိဒ္ဓု အန္တဣအန္တဥအန္တာတိ ဣမေတယောအန္တာ ဣတရေဘောဒါ န
 ပုံသကလိင်္ဂဘောဒါတိအတ္ထော။ ပဉ္စဒဿာဣမေအန္တဘောဒါတိသမ္ပန္နော။ ဣ
 မေပဉ္စဒဿအန္တဘောဒါတိသု လိင်္ဂေသု။ သုညာယိတိတိအန္တဘောဒေသုဠု
 ဇာနန္တဟိ အာစရိယေဟိနိဒ္ဓိဠာ။ ဣတ္ထိပုမာဒိတိမိနာ လိင်္ဂတ္ထယဘောဒံ
 သင်္ကဏ္ဍာတိ။ တိပိခံဟိလိင်္ဂံ ဣတ္ထိပုမာနပုံသကဝသေန။ တတြ ယဿက
 သာပိ ဣန္ဒြိယာနိန္ဒြိယသဒ္ဓါဘိ ဝေယျဘူတဿ အတ္ထဿ အဝိသဒါကာ
 ရဝေါဟာရော ဣတ္ထိလိင်္ဂံ နာမ။ ဝိသဒါကာရဝေါဟာရော ပုလ္လိင်္ဂံ နာ
 မ။ ဉာယမုတ္တာကာရဝေါဟာရောနပုံသကလိင်္ဂံ နာမ။ တတ္ထ ကေနဠေ
 နလိင်္ဂန္တိ ဝုပ္ပတိ။ လိင်္ဂယတိ ဗောဇယတိ အတ္ထန္တိ လိင်္ဂံ။ လိင်္ဂဂတိဒြိတိ
 မဿခာတု နာရူပံ။ ဂတုတ္ထခာတုနံ ဗုဒ္ဓုတ္ထဿပိဝဒနတော ဗောဇယ
 တိတိဝုတ္တံ။ လိနံပဋိစ္စန္တံ သံကုဋိတံ အပါကဋံ အတ္ထံ ဂမယတိဉာယ
 တိဗောဇယတိတိဝါလိင်္ဂံ။ လိနသဒ္ဓုပပဒဿဂမုသပ္ပဂတိဒြိတိမဿရူ
 ပံ။ အသတိလိင်္ဂံ အယံ ဣတ္ထိဘိအာဒိနာနယေန ဉာတုမသက္ကုဏေယျ
 တ္တာအတ္ထောပဋိစ္စန္တောဟောတိ။ သတိစတသ္မိံပါကဋော။ ဣတိအတ္ထော
 နာမေကဘိတေပါကဋောဟောတိ။ ကထနဉ္စလိင်္ဂံသတိ။ အသတိနက
 ထနံ။ ကထနာဘာဝေစအတ္ထဿာပါကဋတာ။ အပါကဋေ အတ္ထဇာန
 နံနသိယာ။ ဣတိအတ္ထာဝဗောဇနဠေ န လိင်္ဂန္တိ ဝုပ္ပတိ။ ကိန္တိ လိင်္ဂံ နာမ။
 ဗာဠုပဋုသကဋာဒုတ္တဇာတကံဝစနံ။ ။ ဝုတ္တိဉ္စ။

ရုက္ခောတိဝစနံလိင်္ဂံ၊ လိင်္ဂတ္ထောတေနဒိပိတော။
 ဇေဝံလိင်္ဂဉ္စလိင်္ဂတ္ထံ၊ ဉတွာယောဇေယျပဏ္ဍိတောတိ။ ။

တတြ ဣတ္ထိလိင်္ဂံ အာဝတ္ထိကလိင်္ဂိက နေမိတ္ထိကာမိစ္စသမုပ္ပန္နစတုက္က
 ဝသေန၊ ကြိယာဇာတိဂုဏယာဒိစ္စကာ စတုက္ကဝသေန၊ သာမညဂုဏ
 ကိတ္ထိမဩပါတိကစတုက္ကဝသေနဝါစတုဗြိခံ။ တတြေကကံပဉ္စဝိခံ
 အာကာရိဝဏ္ဏုဝဏ္ဏန္တဝသေနာတိ တံသဗ္ဗိဝိသတိဝိခံဟောတိ။ ပုလ္လိင်္ဂံ
 ပနဝုတ္တနယေန စတုဗြိခံ။ တတြေစကကံ အဝဏ္ဏိဝဏ္ဏုဝဏ္ဏန္တာသေ
 နသဗ္ဗိဝေန္တိ တံသဗ္ဗိစတုဝိသတိဝိခံဟောတိ။ ဣတရေဗြိဝုတ္တနယေနစတုဗြိ

ဝံ။ တကြ စေကေကံအကာရိကာရုကာရန္တ ဝသေန တိဝိဓန္တိ တံသဗ္ဗံ
ဒ္ဓါဒသဝိဝံဟောတိ။ ဧဝံတံသဗ္ဗံသပ္ပညာသဝိဓန္တိ ဒဋ္ဌဗ္ဗံ။

သပ္ပညာသဝိဓလိင်္ဂံ၊
ဘေဒေဇေမုဒိရိတေ။
ကတွာယောဇေယျမတိမာ၊
ပယောဂါနိယထာရဟံ။ ။

သမာသာဒိတိ ဧတ္ထောဒိဂ္ဂဟဏေန ကိတကာဒိပ္ပဘောဒံသင်္ဂဏှာတိ။
ဧတ္ထဋ္ဌတွာပဒဝိဘာဂေါဇဝံဝေဒိတဗ္ဗော။ စတုဗ္ဗိဝံဟိပဒံ နာမိကာချာတိ
ကောပသဂ္ဂိကနေပါတိကဝသေန။ တကြ နာမိကန္တိ အဘိဓာနံ။ အာချာ
တိကန္တိကြိယာ။ ဩပသဂ္ဂိကန္တိ တဒုဘသဝိသေသနံ။ နေပါတိကန္တိ
တဗ္ဗိနိမုတ္တံ။ နမတိ၊ နာမယတိတိဝါ နာမံ။ သယံဃာဓူပဋ္ဌာချာတိမုခံ
နမတိ အတ္ထေသတိတဒဘိဓာနသသမ္ဘဝတော။ တန္တံအတ္ထံ အတ္ထနိ
နာမယတိ အသတျာဘိဓာနေ အတ္ထာဝဗောဓ သေဝါသမ္ဘဝတောတိ
ပုတ္တံဟောတိ။ နာမမေဝနာမိကံ။ အာချာယတိကြိယံပါကဋ်ကရောတိ
တိအာချာတံ။ အာချာတမေဝအာချာတိကံ။ ဥပေစ္စသန္တတိတိဥပသဂ္ဂေါ။
နာမာချာတံ ဥပေစ္စတဒတ္ထံ သန္တတိဝိသန္တတိ ဇနေတိပကာသေတိတိ
အတ္ထော။ နိပတတိဘိနိပါတော။ ကတ္ထနိပတတိ။ အာဒိမဇ္ဈာဝသာနေ။
ကေသံ။ နာမပဒါနံ။ ဣတိပဒါနံ အာဒိမဇ္ဈာဝသာနေ နိပတတိတိနိပါ
တော။ နိပါတောဇေဝနေပါတိကံ။ တကြ ပဉ္စဝိဝံနာမံ နာမနာမ၊ ကိတက
နာမ၊ သမာသနာမ၊ တဒ္ဓိတနာမ၊ သဗ္ဗနာမဝသေန။ တတ္ထ သဗ္ဗိဝံနာမနာမံ
သာမူဟိက၊ ပစ္စေက၊ ဝိကပ္ပ၊ သံယောဂိက၊ သမ္ပန္နိက၊ ပဋိပက္ခိက ဝသေန။
တကြ ဗာဇောပဇောပုရိသောတျာဒိသာမူဟိကံ၊ အနေကဒဗ္ဗသမုဒါယေ
သမ္ဘူ။ တနာမတ္တာ။ ဝေဒနာသညာစေတနာတျာဒိပစ္စေကနာမံ၊ ဧကေက
မေဝဓမ္မံပဋိက္ခသမ္ဘူ။ တနာမတ္တာ။ ဒေသောကာလော ဩကာသောတျာဒိ
ဝိကပ္ပနာမံ၊ အသဘာဝကဓမ္မေဝိကပ္ပဝသေနသမ္ဘူ။ တနာမတ္တာ။ နိလုပ္ပလံ
ကဏှသပ္ပေါ ရာဇပုရိသောတျာဒိ သံယောဂိကံ၊ အနေကပဒသံယောဂ
ဝသေနသမ္ဘူ။ တနာမတ္တာ။ ဗြာဟ္မဏော ဂေါတမော ဝါသိဋ္ဌောတျာဒိ
သမ္ပန္နိကံ၊ ဗြဟ္မဿ အပစ္စမိတိအတ္ထသမ္ပန္နဝသေနသမ္ဘူ။ တနာမတ္တာ။ ကိ
သောထူလောတျာဒိပဋိပက္ခိကံ၊ အညမညံ ပဋိပက္ခဝသေနသမ္ဘူ။ တနာ

မတ္တာ။ ဧတ္ထသံယောဂိကံသမာသနာမပဒေလတ္တတိ။ သမ္ပန္နိကံ တဒ္ဓိတနာ
 မပဒေ။ ပဋိပက္ခိကံသဗ္ဗနာမပဒေ။ သာမုဟိကပစ္စေကဝိကပ္ပနာမာနိနာမ
 နာမပဒေလတ္တန္တိ။ ကိတကနာမံသမာသတော ဒုဝိဓံကာရကကိတက
 ဘာဝကိတကနာမဝသေန။ ဂန္တာ ယာတာဂတောတျာဒိ ကာရကကိ
 တကံ။ ဂမနံယာနံဂတိတျာဒိ ဘာဝကိတကံ။ ဆဗ္ဗိဓံသမာသနာမံ အဗျ
 ယိဘာဝ။ ကမ္မဓာရယ၊ ဒိဂု၊ တပ္ပုရိသ၊ ဗဟုဗ္ဗိဟိ၊ နန္ဒဝသေနံ။ ဥပနဂရံ အနု
 နဒိယထာဝရနံတျာဒိ အဗျယိဘာဝံ။ နိလုပ္ပသံလောဟိတစန္ဒနံမဟာနာ
 ဂေါတျာဒိကမ္မဓာရယံ။ တိမလံတိလောကံ စတုဒိသံတျာဒိဒိဂု။ ရာဇ
 ပုတ္တောကထိနဒသံကမ္မကာရောတျာဒိ တပ္ပုရိသော။ ဇိတိန္ဒြိယော ဒိန္ဒ
 သုကောဗဟုဓနောတျာဒိဗဟုဗ္ဗိဟိ။ မုခနာသိကံဂိတဝါဒိတံ အဇေဋ္ဌကံ
 တျာဒိ နန္ဒောတိ။ တဒ္ဓိတနာမံ သမာသတော စတုဗ္ဗိဓံ အပစ္စတ္ထတဒ္ဓိတံ၊
 တဒညတ္ထတဒ္ဓိတံ၊ သကတ္ထတဒ္ဓိတံ၊ သမာသန္တတဒ္ဓိတံဝသေန။ ပြာဟု
 ဧကောဘာရန္ဒါဇောဝါသိဋ္ဌောတျာဒိ အပစ္စတ္ထတဒ္ဓိတံ။ သောဝဂ္ဂိကံ တေ
 လိကံသေဝါလိကံတျာဒိတဒညတ္ထတဒ္ဓိတံ။ ပေါရိသောဝေပုလ္လန္တျာဒိ
 သကတ္ထတဒ္ဓိတံ။ ရတ္တိဒိဝံမဟာသန္တုပနဒိတျာဒိ သမာသန္တတဒ္ဓိတန္တိ။
 ဒသဝိဓံသဗ္ဗနာမိကံ ကာလသဗ္ဗနာမိက၊ ဒိသာသဗ္ဗနာမိက၊ ဝတ္ထာသဗ္ဗ
 နာမိက၊ ဂုဏသဗ္ဗနာမိက၊ သဗ္ဗသဗ္ဗနာမိက၊ ပုစ္ဆာသဗ္ဗနာမိက၊ သင်္ချာသဗ္ဗ
 နာမိက၊ ဝစနသဗ္ဗနာမိက၊ ပယောဂဝန္တသဗ္ဗနာမိက၊ ပမာဏသဗ္ဗနာမိက
 ဝသေန။ အတိတံအနာဂတံပစ္စုပ္ပန်တျာဒိကာလသဗ္ဗနာမိကံ။ ပုပ္ဖံအပရံ
 ဒက္ခိဏံတျာဒိဒိသာသဗ္ဗနာမိကံ။ ဒိယောရသောမန္တိမောတျာဒိအဝတ္ထာ
 သဗ္ဗနာမိကံ။ ကုသလံဒုက္ခံဒိသံတျာဒိဂုဏသဗ္ဗနာမိကံ။ သဗ္ဗိညတရံတျာဒိ
 သဗ္ဗသဗ္ဗနာမိကံ။ ကိံကတရံကတမံတျာဒိပုစ္ဆာသဗ္ဗနာမိကံ။ ဧကံဒ္ဓိတိ
 တျာဒိသင်္ချာသဗ္ဗနာမိကံ။ အမှတုမှတျာဒိဝစနသဗ္ဗနာမိကံ။ ယံတံတျာဒိ
 ပယောဂဝန္တသဗ္ဗနာမိကံ။ အပ္ပကံထောက်ဗဟုကံတျာဒိ ပမာဏသဗ္ဗနာ
 မိကန္တိ။ အာချာတိကံပန ကာလကာရကပုရိသပ္ပဘောဒဝသေန အနေက
 ဝိခန္တိ။ တတြကာလောအတိတာနာဂတပစ္စုပ္ပန်ဏတ္တိပရိကပ္ပကာလာ
 တိပတ္တိဝသေနဆဗ္ဗိဓော။ ကာရကံ ကမ္မဘာဝကတ္ထုဝသေနတိဝိဓံ။ ပုရိ
 သောပဌမမန္တိမုတ္တမဝသေန တိဝိဓော။ ဝိဘတ္တိယောဂဝသေန တေသံ
 ဝိဘာဂေါ အာချာတပ္ပကရဏေယေဝါဝိဘဝိဿတိ။ ဥပသဂ္ဂပဒဿ
 ပန တဒုဘယဝိသေသကတ္တာ နကောစိပစ္စေကံ ဝိဘာဂေါ လတ္တတိ။

နိပါတပဒံပနသင်္ခေပတောဒုဝိဓံ အတ္ထပူရဏံပဒပူရဏန္တိ။ သရစ္စယဝိ
ကပ္ပပဋိသေခပူရဏတ္ထာဒိဝသေနာနေကဝိဓံ။ တံနိရုတ္တိဝဏ္ဏနာယံ ဝုတ္တ
နယေနဝေဒိတဗ္ဗံ။

စတုန္ဒရိဘာဂပ္ပဒါနံဝိဘာဂ၊
ပယောဂတ္ထသိဒ္ဓိံသဒါပတ္ထယန္တော။
ကရေသာရရူပံမနေသာရယောဂီ၊
နိမိတ္တံအနိစ္စာဒိကံလက္ခဏာဂံ။ ။

သုတ္တန္တပကရဏေတိကစ္စာယနပ္ပကရဏေ။ တံဟိ သုတ္တသင်္ဂဟဝ
သေနဝုတ္တတ္တာသုတ္တန္တပကရဏန္တိ ဝုစ္စတိ။ သုတ္တပကရဏန္တိ ဝတ္တဗ္ဗေ
ဝါစာသိလိဋ္ဌတာယ အန္တသဒ္ဓပယောဂေါ။ သဝနာဘိယုတ္တဿာတိ
သဝနေန အဘိယုတ္တဿ၊ သဝနေနာတျကဒေသနိဒ္ဒေသေန ဥဂ္ဂဟ
ခာရဏပရိယာပုဏနာနိပိ ဝုစ္စန္တိ။ တသ္မာ သဝနုဂ္ဂဟဏ ခာရဏာ
ဒိနာသုတ္တန္တပကရဏေ အဘိယုတ္တဿာတိအတ္ထော။ ဝုတ္တနယေနာတိ
ဟိတေသိနာ မဟေသိနာ ဒေသိတနယေန။ ပဋိပဇ္ဇနတောတိ ပရိယတ္တိ
ယာ အတ္ထဘူတာယ သိလဒါဒိက္ခန္တုတ္တယသင်္ဂဟိတာယ နိရောဂေါပိနိ
မဂ္ဂသင်္ခါတာယပဋိပဇ္ဇန္တိ တောယ၊ နိရောဓတ္ထိကေဟိ ပဋိပဇ္ဇိယတိတိ
ဝါ ပဋိပတ္တိတိ လဒ္ဓနာမာယ ပဋိပဒါယ ပရိပူရဏာဒိဘာဝေနပဝတ္တ
နတော။ တဒတ္ထိကောတိ တံ နဝလောကုတ္တရဓမ္မံ ဣန္ဒြန္တော၊ တေနဝါ
နဝလောကုတ္တရ ဓမ္မေန အတ္ထိကော။ တံ မူလကာရဏ ဘူတသဝန
သမ္ပတ္တိနိဗ္ဗာဒနတ္ထန္တိ တဿလောကုတ္တရဓမ္မပဋိလဘာဿ မူလကာရ
ဏဘူတာယ သဝန သမ္ပတ္တိယာ နိဗ္ဗာဒနတ္ထံ။ ဧတ္ထစ မူလကာရဏန္တိ
စတုဗ္ဗိဒေသု လောကုတ္တရ ဓမ္မ ပဋိလဘာ ကာရဏေသု ပဓာန ဟေ
တုတ္တာ ပကရဏသဝနသမ္ပတ္တိဝေဝုစ္စတိ။ စတုဗ္ဗိဓံ ကာရဏံပကရဏ
သဝနာဘိယောဂေါ အက္ခရပဒါမောဟာဘာဝေါ ဝစနတ္ထာဝဗောဓေ
သုပ္ပဋိပတ္တိပဝတ္တိစာတိ။ အနေကပ္ပကာရန္တိ အနေကဝိဓံ။ ဝိဓပ္ပကာရေဟိ
ဧကတ္ထာ။ ပကတိပစ္စယာဒိဘောဒ ဝသေနာတိ ပကတိစ ပစ္စယောစ ပ
ကတိပစ္စယာ။ ပကတိပစ္စယာ အာဒယော ယောသံပဒါနံ တေ ပကတိ
ပစ္စယာဒယော။ တေဘောဒါယဿပဒဿ တဒိဒံပကတိပစ္စယာဒိဘောဒံ။
တဿဝသောပကတိပစ္စယာဒိ ဘောဒဝသော။ တေန။ ဧတ္ထပကတိနာမ

သျှာချန္တပဒံ။ ပစ္စယောနာမတျာချန္တပဒံ။ အာဒိဂ္ဂဟဏေနအဝသေသ
ပဒဒိတာဂေါဂဟိတော။ တထာပဟိဒုပိဓံပဒံ သျှာချန္တ တျာချန္တဝသေ
န။ စတုဗြိဓံ နာမာချာတောပသဂ္ဂနိပါတဝသေန။ ပဉ္စပိဓံ နာမာချာတော
ပသဂ္ဂနိပါတကမ္မပ္ပဝစနိယဝသေန။ ။ ဝုတ္တဉ္စ။

ဘိန္ဒုန္တေကေပဒံဒေဝာ၊ စတုဓာပဉ္စဓာပိစ။
ပိသုံကတွာနဝါကျေဟိ၊ ပကတိပ္ပစ္စယာဒိဝေတိ။ ။

တတ္ထပကတိပ္ပစ္စယာဒိဝိယပဒံ ဝါကျေဟိပိသုံကတွာန ကေဝစ္စဒေ
ဓာဘိန္ဒုန္တိ။ ကေဝစ္စစတုဓာဘိန္ဒုန္တိ ကေဝစ္စပဉ္စဓာဘိန္ဒုန္တိ တိယောဇနာ၊
သရဗျဉ္စနာဒိဘေဒဝသေန အနေကပ္ပကာရံအက္ခရဉ္စ ပကတိပ္ပစ္စယာဒိ
ဘေဒဝသေန အနေကပ္ပကာရံ ပဒဉ္စဥပပရိက္ခိတွာ သုဏောယျာတိ
သမ္ပန္နော။ တတ္ထဥပပရိက္ခိတွာတိပညာယဥပေစ္စဩလောကေတွာ။ ဆန္ဒ
ဟာနိဘယာတိဂါထာဆန္ဒာဘင်္ဂံ ပရိနုပဏ္ဍိတာနံ သင်္ကာယဥပ္ပဇ္ဇနက
နိန္ဒာဘယာ။ လိင်္ဂတ္ထယာနုဂ္ဂပပဒနိဒေသမကတွာ သေယျတ္ထိကောတိ
ပစ္စေကလိင်္ဂန္တရိကေကဝစနဝသေနနိန္ဒုဋ္ဌတ္တာစောဒေန္တော အာဟာ နန္ဒိတ္ထိ
ယာပိသောတဗ္ဗန္တုာဒိ။ လိင်္ဂန္တရိကေကဝစနဝသေန နိန္ဒုဋ္ဌကာရဏံ
ဒသေန္တော အာဟာ ယေတုယျဝသေနဝါ ပဓာနဝသေနဝါတိ။ ဝုတ္တတ္ထ
မေဝပယောဂန္တရေနသဟနိယမေတွာဒသေန္တော အနေကပိဓာတျာဒိ
မာဟ။ တတ္ထအနေကပိဓာတိအနေကပ္ပကာရာ။ ပစ္စာသန္တဝသေနာတိပတိ
အာသန္တံပစ္စာသန္တံ။ အတိပိယအာသန္တံ အတ္ထော။ တသဝသောပစ္စာသန္တံ
ဝသော။ တေန။ အာသန္တံ တရဝသေနာတိဝုတ္တံဟောတိ။ နိဒေသောတိ နိန္ဒု
သိယတိဘိနိဒေသော။ ကောသော။ ပယောဂေါ။ ကာကေဝါရယမစ္စမ္ဘာ
တိအာဒိသူတိ ကိဉ္စာပိသကုဏသောဏာဒယော သတ္တာမစ္စမ္ဘာဝါရေ
တဗ္ဗာသန္တိ။ တေသုကာကာအာသန္တံ တရာဟုတွာနိသိန္ဒာ။ တသ္မာသတ္ထေ
ဝါရယမစ္စမ္ဘာတိသာမညဝသေနဝတ္တဗ္ဗံ။ ဧဝမဝတွာကာကေဝါရယ
မစ္စမ္ဘာတိပယောဂေါဒိသတိ။ ရာဇအာဂစ္ဆတိတိ ကိဉ္စာပိ ရာဇာ
ဗလကာယေန သဒ္ဓိံအာဂစ္ဆတိ။ တသစဗလကာယသ ရာဇာဝပဓာ
နော။ တသ္မိံပဓာနေ ဂဟိတေ အပ္ပဓာနေ ဗလကာယောဂဟိတောဝ
ဟောတိ။ တသ္မာကေသအာဂမနံပိယကတွာ ဧဝံပယောဂေါဒိသတိ။
ခဒိရဝနန္တိ ကိဉ္စာပိတသ္မိံ ဝနေအညေပိရုက္ခာသန္တိ။ တေသုခဒိရုက္ခာဝ

ဥဿန္တတရာ။ တသ္မာခဒိရဝနန္တိ ပယောဂေါဒိဿတိ။ လဒ္ဓါတပတ္တောတိ
 ကိဉ္စာပိရာဇာပဉ္စကကုဘာဏ္ဍာဒိကေ သဗ္ဗိဿရိယေလဘတိ။ တေသု
 အာတပတ္တသင်္ခါတံသေတတ္ထတ္တံဥပလက္ခဏံသကလရေဇြိဿရိယပဋိလာ
 တဿပဝာနသညာဏံ။ တသ္မိံလဒ္ဓေသဗ္ဗိလဒ္ဓမေဝါတိဥာယတိ။ တသ္မာ
 လဒ္ဓါတပတ္တောတိ ပယောဂေါဒိဿတိ။ နာနန္တရိကဝသေနာတိ ပယော
 ဇနတောအဝိနာဘာဝိဝသေန။ ဃတတ္ထိကဿဃုဓမ္မာနယာတိဃတေန
 အတ္ထိကဿဒုဿတံဃုဓံအာနယာတိ ဧတ္ထဃဇေန အဝိနာဘူတတ္တာ
 ဃတဿဃုဓမ္မာအာနိတေဃတံအာနိတေမဝဟောတိ။ တသ္မာဃုဓမ္မာ
 နယာတိပယောဂေါဒိဿတိ။ ကတ္ထုဒိသာမညဝသေနနိဒ္ဒိသိတဗ္ဗေ ပဝာ
 နဝသေနနိဒ္ဒေသောဒိဿတိတိအာဒိနာနယေနသာမညဝသေနနိဒ္ဒိသိတ
 ဗ္ဗပဒံသဗ္ဗတ္ထကတ္ထုဒိသဒ္ဓေနယောဇေတဗ္ဗိ။

(၄) ဧတ္ထပကရဏာရမ္ဘေရတနတ္ထယပဏာမေနသဟာရုစ္စမာ
 နပ္ပကရဏံတံသညာနိမိတ္တံ။ ပ။ ပယောဇနာနိစဂါထာနွယေနနိဒေသေ
 တိတိသမ္ပန္နော။ ။ သညာနိမိတ္တံ ကတ္တာစ၊ ပရိမာဏံ ပယောဇနန္တိ
 ဧတ္ထသညာတိနာမံ။ နိမိတ္တန္တိ ဥပတ္တိနိဒါနံဝါ။ ကတ္တာတိ ပကရဏ
 ကတ္တာ။ ပရိမာဏန္တိ ပရိစ္ဆေဒေါ။ ပယောဇနန္တိ နိပုတ္တိ။ သဗ္ဗာဂမဿ
 ပုဗ္ဗေဝါတိသဗ္ဗာဂမတောပုဗ္ဗမေဝ။ သဗ္ဗာဂမဿာတိ ကမ္မနိသဗ္ဗိဝါ။
 သဗ္ဗာဂမန္တိ အတ္ထော။ အာဂမိယာတိအတ္ထော ဇေတနာတိ အာဂမော။
 သဗ္ဗောအာဂမောသဗ္ဗာဂမော။ တံသဗ္ဗာဂမံဝတ္တုဗြိစ္ဆတာအာစရိယေ
 နဂန္တိရမ္ဘေတောပုဗ္ဗေဝ။ အဝိညာတသညာဿ ဝေါဟာရသုခါဘာဝ
 တော ဝေါဟာရသုခတ္ထံသညာဝတ္တုဗ္ဗာ။ ပကရဏုပုတ္တိနိဒါနကောသ
 လ္လတ္ထံ နိမိတ္တဉ္စဝတ္တုဗ္ဗိ။ ပကရဏဿပမာဏဘာဝဝိဘာဝနတ္ထံကတ္တာ
 စ ဝတ္တုဗ္ဗော။ ဂန္တိတိရုကန္တေဝါသိကာန ရုဿာဟဇနနတ္ထံပမာဏဉ္စ
 ဝတ္တုဗ္ဗိ။ အဝိဒိတဂန္တိနိသံသဿပကရဏဿသဝနာဇေ မတ္တသေ
 ဝါဘာဝတော ပကရဏဂါဟဏံတ္ထံ ပယောဇနဉ္စ ဝတ္တုဗ္ဗိ အတ္ထော။
 သန္တိကပ္ပာဒိနန္တိ ဧတ္ထာဒိဂ္ဂဟဏေနနာမာချာတကိဗ္ဗိဇာနကပ္ပေသင်္ဂဏ္ဍာ
 တိ။ ဣဒံဟိတိ ဣဒံပကရဏံဟိ။ သဗ္ဗဿာရဏရဟိတတ္တာတိသဗ္ဗဿ
 ဓာရဏနာမတောရဟိတတ္တာ၊ အပဂတတ္တာတိအတ္ထော။ ဣပေနာတိ ဣ
 မသ္မိံပကရဏာရမ္ဘေပန၊ ဂါထာယဝါ။ တံပနာတိ တံသန္တိကပ္ပန္တိ နာမံ
 ပန။ ကြိယာဂုဏဇာတိယာဒိစ္ဆကေသုတိကြိယာနာမ ဂုဏနာမဇာတိ

နာမယာဒိစ္ဆကနာမေသု။ နိဒ္ဒါရဏောဘုမ္မံ။ တတ္ထကာရကော ပါစကော
 တျာဒိကြိယာဝသေနလဒ္ဓတ္တာကြိယာနာမံနာမ။ တေဝိဇ္ဇောဆဇ္ဇတိညော
 တျာဒိဂုဏတော လဒ္ဓတ္တာဂုဏနာမံနာမ။ ခတ္တိယောပြဒဟ္မဏောတျာဒိ
 ဇာတိယာသာမညေနလဒ္ဓတ္တာဇာတိနာမံနာမ။ တိဿောဗုဿောတျာဒိ
 ဟေတုမနပေက္ခိတွာ ဣစ္ဆာဝသေန တစ်ဏုပ္ပန္နတ္တာယာဒိစ္ဆကနာမံနာ
 မ။ ယာယာဣစ္ဆာယဒိစ္ဆာ။ ယဒိစ္ဆာယဇာတံယဒိစ္ဆကံ။ သာမညဂုဏ
 ကိတ္တိမောပပါတိကောသုတိသာမညနာမဂုဏနာမကိတ္တိမနာမ ဩပပါ
 တိကနာမေသု။ ဂုဏနာမန္တိ သမ္ပန္နော။ တတ္ထစပဌမကပ္ပေသု မဟာဇနေန
 သမ္ပန္နိတွာ ထပိတက္ကာ မဟာသမ္ပတောတိနာမံ သာမညနာမံနာမ။ သာ
 မညာယ ဇနသမ္ပုတိယာဇာဘံနာမံ သာမညနာမံ။ ခမ္မကထိကောပံသု
 ကုလိကောတျာဒိဂုဏတော အာဂတက္ကာ ဂုဏနာမံ နာမ။ ယေပနဇာ
 တဿ ကုမာရဿနာမဒါနဒိဝသေ ဒက္ခိဏေယျာနံ သက္ကာရံ ကတွာ
 သမိပေဋိတာ ဥာတကာကပ္ပေတွာ အယံအသုကောနာမာတိ နာမံ က
 ရောန္တိ။ ဣဒံကိတ္တိမနာမံနာမ။ ကိတ္တိကထနံ။ တာယနိဗ္ဗတ္တံကိတ္တိမံ။ ယာ
 ပန ပုရိမပညတ္တိ အပရပညတ္တိယံ နိပတတိ။ ပုရိမဝေါဟာရော ပစ္ဆိမ
 ဝေါဟာရေနိပတတိ။ သေယျထိဒံ။ ပုရိမကပ္ပေပိစန္ဒောစန္ဒောယေဝနာမ။
 ဇေတရဟိပိစန္ဒောယေဝ။ အတိတေပိ သူရိယောစသမုဒ္ဒေါစပထပိစပဗ္ဗ
 တောစ ပဗ္ဗတောယေဝ နာမ။ ဇေတရဟိပိ ပဗ္ဗတောယေဝ နာမာတိ။ ဣဒံ
 သာမညဂုဏကိတ္တိမေဟိပိ ပိနာသယမေဝ ဥပပတနာသိလက္ကာ ဩပ
 ပါတိကနာမံနာမ။ ဥပပတနံဥပပါတော။ တေနနိဗ္ဗတ္တံဩပပါတိကံ။ အာ
 ဝတ္တိက လိင်္ဂိကနေမိတ္တိကာ မိစ္ဆသမုပ္ပန္နေသုတိ ဇေတ အဝတ္တိကန္တိ
 ဝဇ္ဇောဒဗ္ဗော ဗလိဗဒ္ဒေါတိ အဝတ္တန္တရဝသေနလဘာနနာမံ။ အဝတ္တ
 ဝသေန ဘူတံအာဝတ္တိကံ။ အတိတရုဏကာလေ မာတုသန္တိကေဝစ္ဆ
 တိတိဝဇ္ဇော။ ဒမေတုမနုစ္ဆရိကကာလေဒဗ္ဗော။ မဟာလ္လက ကာလေ
 ဗလိဗဒ္ဒေါတိ တံတံ အဝတ္တန္တရမပေက္ခိတွာ ပဋိလဘာန နာမန္တိ ဂုတ္တံ
 ဟောတိ။ လိင်္ဂိကန္တိ ဒဏ္ဍိသိင်္ဂိကရိတိ ဒဏ္ဍာဒိသံယောဂေန ပဋိလဘ
 နနာမံ။ လိင်္ဂေနဘူတံလိင်္ဂိကံ။ ဇေတစဒဏ္ဍာဒိပိရဟေအပါကဗုဿအတ္ထ
 သာသံယောဂေလိင်္ဂနတောပါကဗုကရုဏတောဒဏ္ဍာဒိဝေါဟာရမေ
 ဝ လိင်္ဂန္တိဂုတ္တိ။ နေမိတ္တိကန္တိ ဂုဏနေမိတ္တိကံ။ သဒ္ဓေါမတိမာဗုဒ္ဓေါ
 တိဂုဏနိမိတ္တဝသေန ပဋိလဘာနနာမံ။ နိမိနာတိ ပရိစ္ဆိန္ဒတိ နိမိတ္တံ။ နိ

မိတ္တေနဘူတံ နေမိတ္တိကံ။ အဓိစ္စသမုပ္ပန္နန္တိ သိရိဝဗ္ဗကောဓနဝဗ္ဗကော
 တိ ဝစနတ္ထမနပေက္ခိတွာ လောကဝေါဟာရ ဝသေန ဒါသဒလိဒ္ဓါဒိ
 သု ပဝတ္တနာမံ။ အဓိစ္စေန အကာရဏေန သမုပ္ပန္နံဇာတန္တိ အဓိစ္စသ
 မုပ္ပန္နံ။ တထာဟိတိတမေဝသစ္စံ။ ကောဇိတိ ကေစ္စော ဂန္ထော။ အယမေ
 ဝေတ္ထသာရတော ပစ္စေတဗ္ဗော ဥပရိ နာမကပ္ပဿာ ရမ္မန္တရာဘာ
 ဝါတိ ဣဒတာသဒ္ဓိကပ္ပတော ဥပရိဘာဝေ နာမကပ္ပဿပဏာမာရမ္မ
 နာနတ္တဿာဘာဝါ။ ဇေတ္ထ ပကရဏာရမ္မေ ဇေတသုဒ္ဓိသု သာမညဝိသေ
 သ နာမေသု အယံပနဂန္ထော သဒ္ဓိကပ္ပန္တိ အာဒိကပ္ပဝသေန လဒ္ဓနာ
 မောတိ အယမတ္ထော သာရတော ပစ္စေတဗ္ဗော သဒ္ဓဟိတွာ ဂဟေ
 တဗ္ဗောတိ အတ္ထော။ အတ္ထတ္တိကန္တိ နိယကတ္တတ္တိကံ၊ သန္တာနပရိယာ
 ပန္နန္တိ အတ္ထော။ ဒုန္နိက္ခိတ္တပဒဗျုဉ္ဇနတာယာတိ ဒုဠု နိက္ခိတ္တာနိ ထဝိတာ
 နိကထိတာနိ ဒုန္နိက္ခိတ္တာနိ။ ပဒါနိစဗျုဉ္ဇနာနိစပဒဗျုဉ္ဇနာနိ။ ဒုန္နိက္ခိတ္တာနိ ပ
 ဒဗျုဉ္ဇနာနိ ဒုန္နိက္ခိတ္တပဒဗျုဉ္ဇနာနိ။ တေသံဘာဝေါဒုန္နိက္ခိတ္တပဒဗျုဉ္ဇနတာ။
 တာယ။ ဇေတ္ထ ဒုဗိဓောဟိဒုန္နိက္ခေပေါ ပဒဒုန္နိက္ခေပေါ အက္ခရဒုန္နိက္ခေပေါ
 တိ။ တတ္ထ အနိစ္စံဒုက္ခံ အနတ္တာတျာဒိနံ ပဒါနံ ပရိဝတ္တေတွာ နိစ္စံသုခံ အတ္တာ
 တိ ထပနံ ကထနံ ပဒဒုန္နိက္ခေပေါနာမ။ သိထိလခနိတဒိဗာရဿာဒိနံ ပ
 ရိဝတ္တေတွာ ခနိတသိထိလရဿဒိဗာဒိဝသေနထပနံကထနံ အက္ခရ
 ဒုန္နိက္ခေပေါနာမ။ ဒုန္နိတန္တိ ဒုဠုပုဂ္ဂိုပါဒိတံ၊ ဒုဠု ဂဟေတွာ ကထံဒုက္ခထိ
 တန္တိ အတ္ထော။ ပုဂ္ဂိုပတ္တိ သန္တိ နိရောဓ သမ္မာပကေ မဂ္ဂေ။ သမုဿာ
 ဟယမာနာတိ ပကရဏာ ကရဏေ အာစရိယဿ သုဠု ဥဿာဟံ
 ဇနယမာနာ။ ကရုဏာတိ ကရောတိဘိကရုဏာ။ ကိံကရောတိ။ ကမ္မ
 နံ။ ကေသံ။ သာရုနံ။ ကိမ္ဘိသတိ။ ပရဒုက္ခေ။ ဣတိ ပရဒုက္ခေသတိ သာရု
 နံ ကမ္မနံ ဟဒယစလနံ ကရောတိဘိ ကရုဏာ။ ကရကရဏေဘိ ဓာ
 တု။ အထဝါ ကိရတိဘိ ကရုဏာ။ ပရဒုက္ခံ ဝိက္ခိပတိ အပနေတိဘိ
 အတ္ထော။ ကိရဝိက္ခိပနေတိဓာတု။ ကိရတိဟိံသတိ ကာရုဏိကံ ဝိဗာ
 ဓေတိ ကိလမေတိဘိဝါ ကရုဏာ။ ကိရဟိံသာယန္တိဓာတု။ တန္တိတံ
 ကရုဏာယ အတ္တနော စောဒိတဘာဝံ။ ပယောဇနဒ္ဓယဿ အဘိနိပ္ပာဒ
 နေ သမတ္ထဿ ပကရဏဿ အာရမ္မ ကရဏေနေဝ ဒဿတိတိ
 သမ္ပန္နော။ တဒါရမ္မဏ ဘူတောတိ အာဘုသော ရမန္တိ အဘိရမန္တိ
 ဇေတ္ထတိ အာရမ္မဏံ။ အာရမ္မဏေနဘူတော အာရမ္မဏဘူတော။ တာယ

ကရုဏာယ အာရမ္မဏဘူတော တဒါရမ္မဏဘူတော။ တံဗုဓာတိ ဗျပ
 ဒိဿတိတိ တံဗာဟိရနိမိတ္တံ ဗုဓာတိပဒေန ဝိသေသေန အပဒိဿတိ။
 ဇေတဒဂ္ဂန္တိ ဇေတံအဂ္ဂံ။ အဂ္ဂေါဥတ္တမောတိအတ္ထော။ သာဝကာနန္တိ အတ္ထ
 ဓမ္မုပသံဟိတံဩဝါဒါနုဿာသနိံ သုဏန္တိ တိ သာဝကာ။ သဝန္တိ အရိ
 ယာယဇာတိယာဇာတတ္တာတိပိသာဝကာ။ တေသံ၊ သံဝိတ္တေနာတိ သ
 မာသေန၊ ဝိတ္တာရေနာတိဗျာသဝသေန။ ဝိဘန္တောနန္တိ ဝိဘာဂံကရောန္တာ
 နံ။ ယဒိဒံ မဟာကစ္စာယနောတိယောဇေသော မဟာကစ္စာယနော။ ဇေ
 ဒဂ္ဂေ ထပိတောတိ ဇေတဒဂ္ဂဋ္ဌာနေ ပတိဋ္ဌာပိတော။ ဇေတ္ထ ဇေတဒဂ္ဂန္တိ စ
 ယဒိဒန္တိ စလိင်္ဂံပိပလ္လာသဘောဒဝသေန ဝုတ္တံ။ ဒုပိဓာဟိ ပိပလ္လာသဘော
 ဒေါ လိင်္ဂံပိပလ္လာသဘောဒေါ ဝစနပိပလ္လာသဘောဒေါတိ။ တတ္ထ ပုမိတ္ထိ
 လိင်္ဂေန နိန္ဒိသိတဗ္ဗေ နပုံသကလိင်္ဂေန နိန္ဒေသောဝါ နပုံသကိတ္ထိလိင်္ဂ
 န နိန္ဒိသိတဗ္ဗေ ပုလ္လိင်္ဂေန နိန္ဒေသောဝါ ပုမနပုံသကလိင်္ဂေန နိန္ဒိသိတဗ္ဗေ
 ဣတ္ထိလိင်္ဂေန နိန္ဒေသောဝါ လိင်္ဂံပိပလ္လာသောနာမ။ ဇေကဝစနေန နိန္ဒိသိ
 တဗ္ဗေ ဗဟုဝစနေန နိန္ဒေသောစ အတ္ထိ ဘိက္ခဝေ အညေဝဓမ္မာတိ အာဒိ
 သုပိယ။ ဗဟုဝစနေန နိန္ဒိသိတဗ္ဗေ ဇေကဝစနေန နိန္ဒေသော ဘူမိပဗ္ဗတော
 ဥဒပါဒိတိအာဒိသုပိယ။ အယံဝစနဘောဒေါနာမ။ ဝုတ္တဉ္စ။

လိင်္ဂဘောဒေါဝစိဘောဒေါ၊ ဒုပိဓံဘောဒမေဝစ။
 ကဉ္စနံကဒလိသာယံ၊ သောဘာတိ ဗဟုဉ္စာတယောတိ။ ။

အာယသ္မာတိ အာယုမာ ဒိဃာယုကော။ ပုဗ္ဗကာလေသဗြဟ္မစာရိ
 နံ ပိယဝစနမေတံ၊ တန္တိ တံကတ္တာရံ။ ပရိစ္ဆေဒပမာဏဉ္စာတိပရိစ္ဆေဒ
 ဝသေနပဝတ္တံ ပမာဏဉ္စ၊ သတ္တသတာမိကသဟာဿမတ္တပ္ပမာဏောတိ
 သတ္တသတေဟိအမိကံသဟာဿမတ္တံ ပမာဏံ ယဿဂန္တိ သာသောယံ
 သတ္တသတာမိကသဟာဿမတ္တပ္ပမာဏော။ ဣဒံပနသုတ္တဝုတ္တိယာ ဂန္တိ
 ဝသေနဝုတ္တံ။ တတ္ထဂန္တောနာမ ဗာတ္ထိံသက္ခရာနိ။ ဝုတ္တဉ္စ။

အဋ္ဌက္ခရာဇေပါဒါ၊ ဇေကဂါထာစတုပ္ပဒါ။
 ဂါထာစေကောမတောဂန္တော၊ ဂန္တောဗာတ္ထိံ သအက္ခရာတိ။ ။

သမုဗ္ဗာပိယတိဘိပမာဏံ အာစရိယေန သမုဗ္ဗာပိယတိ၊ သမ္မာကထိ
 ယတိတိအတ္ထော။ မုချာနုသင်္ဂိကပ္ပယောဇေနဝသေနာတိ မုချုပ္ပယောဇေန

အနုသင်္ဂီကပယောဇနဝသေန။ တတ္ထမုချပယောဇနန္တိ ပါကဋုပ္ပယော
 ဇနံ။ အနုသင်္ဂီကပ္ပယောဇနန္တိ သဉ္ဇနံသင်္ဂီ။ အနုအနုသင်္ဂီ၊ အနုသင်္ဂီ။
 အနုသင်္ဂီနဇာတံအနုသင်္ဂီကံ။ အနုသင်္ဂီကံဇေပယောဇနံ အနုသင်္ဂီကပ္ပ
 ယောဇနံ။ ပရံပရပစ္စယဝသေန ပဋိလဘိတဗ္ဗပ္ပယောဇနန္တိ ဝုတ္တံ ဟော
 တိ။ အက္ခရကောသလ္လန္တိ ကုန္တိတာနံ သလနတောကုသလံ။ မေခ။
 တမေတဿအတ္တိတိ ကုသလော။ ကုသလဿဘာဝေါ ကောသလ္လံ။
 အက္ခရေသုကောသလ္လံ အက္ခရကောသလ္လံ။ သရဗျဉ္ဇနဒိဗ္ဗာရဿ ဝဂ္ဂါ
 ဝဂ္ဂ ယောသာယောသ သိထိလခနိတ ဂရုကလဟုက နိဂ္ဂဟိတသမ္ပန္န
 ဝိမုတ္တဝဝတ္တိတ နိဿယနိသိတ ကဏ္ဍတာလောဋ္ဌ မုဒ္ဒဒန္တဇေကဇန္တိ
 ဇပ္ပဘေဒေသုက္ခရေသုပဗျုတရဉာဏတာတိအတ္ထော။ ။ နနုဘော
 အက္ခရပဒေသုအမေဟဘာဝေါတိဝုတ္တံ။ အထကိဝိဟာယပဒကော
 သလ္လဂ္ဂဟဏံအက္ခရကောသလ္လန္တိ ဝုတ္တန္တိ။ ပခာနတာယတဿ။ အက္ခ
 ရသမူဟောဟိပဒံ။ တသ္မာတသ္မိံ ဂဟိတေ ဣတရမ္ပိဂဟိတမေဝဟော
 တိ။ တေနေဝါဟဇေဝိခာဝိကတာဘိယောဂေါနာမိကာဒိသုစတုသု ပ
 ဒေသုတိ။ အထဝါ၊ အက္ခရပဒကောသလ္လန္တိ ဝတ္တဗ္ဗေဝါကျသုတိသိလိဋ္ဌ
 တာယပဒသဒ္ဒဿလောပေါတိဒဋ္ဌဗ္ဗေ။ ကောသလ္လန္တိ ဧတ္ထစသောဋ္ဌသ
 ဝိခံဟိကောသလ္လံ အက္ခရကုသလတာ၊ ပဒကုသလတာ၊ သမုစ္စယကုသ
 လတာ၊ လိင်္ဂကုသလတာ၊ ဝိဘတ္တိကုသလတာ၊ ပုဗ္ဗာပရကုသလတာ၊
 သဒ္ဓိကုသလတာ၊ သမာသကုသလတာ၊ ဗျာသကုသလတာ၊ နိဗ္ဗစနကု
 သလတာ၊ အာယကုသလတာ၊ အပါယကုသလတာ၊ အာဒေသကုသလ
 တာ၊ ဥဂ္ဂဟဏကုသလတာ၊ ဓာရဏကုသလတာ၊ သမ္ပုဋိပါဒနကုသလ
 တာတိ။ ဣဒံသောဋ္ဌသဝိခံကောသလ္လံ တဒေကဒေသနိဒ္ဒေသလက္ခဏေန
 နိဒ္ဒိသန္တော အက္ခရကောသလ္လန္တိ အာဟ။ ။ ဗျဉ္ဇနာနုရူပန္တိ ဧတ္ထ အ
 နိစ္စန္ဒြာဒိသုသရာနုရူပမတ္ထဿာဝိသမ္ဘဝတော အက္ခရကောသလ္လန္တိ
 သဗ္ဗသင်္ဂါဟကဝသေနဝုတ္တတ္တာစသရဂ္ဂဟဏံ အကတွာကသ္မာဗျဉ္ဇနဂ
 ဟဏမေဝကတန္တိ စေ။ ဣခအတ္ထဗျဉ္ဇနတောသရာဝိဗျဉ္ဇနာနာမ။ တသ္မာ
 ဇေဝကတန္တိ ဒဋ္ဌဗ္ဗံ၊ နဗျဉ္ဇနသညာဝသေန။ ယဒိဟိဗျဉ္ဇနသညာဝသေန ဗျဉ္ဇ
 နဂ္ဂဟဏံကတံသိယာ။ သရဂ္ဂဟဏမဝိကတ္တဗ္ဗံဘဝေယျ။ နစတံကတံ။
 တေန ဉာယတိ အကာရာဒယော သရာ ဗျဉ္ဇနာတိ။ အက္ခရကောသလ္လံ
 သမ္ဘာဒေတွာတိမိနာပန ဗျဉ္ဇနာနုရူပံ အတ္ထပဋိဝေဓဿစ အတ္ထာနုရူပံ

ဗျူနုဒ္ဒေသသမ္ပဟေတုံ နိဒဿေတိ အက္ခရေသွက္ခသလသမ္ပ တဒဘာ
 ဝတော။ ဗုဒ္ဓတ္တာဒိသု စတုသု ဌာနေသုတိ ဗုဒ္ဓတ္တနိယျာန အန္တရာယာ
 သဝက္ခယသင်္ခါတေသု စတုသု ဝေသာရဇ္ဇဉာဏုပ္ပတ္တိကာရဏေသု။
 ဌာနုဉ္စ ဌာနုတော အဋ္ဌာနုဉ္စ အဋ္ဌာနုတော ယထာဘူတံ ပဇာနာတိတိ
 အာဒိသုပိယဌာနသဒ္ဓေါပနေတ္ထိကာရဏဝါစိတိဒဋ္ဌဗ္ဗေ။ ပရပ္ပဝါဒန္တိ
 ပဝဒန္တိ ဇေတနာတိပဝါဒေါ။ ဒိဋ္ဌိ။ ဣတောအညောသံသမဏာပြာဟ္မဏာ
 နံပဝါဒေါပရပ္ပဝါဒေါ။ တံ။ သဟဓမ္မေနာတိသကာရဏေနသဟေတုနာ၊
 ကာရဏပဋိသံယုတ္တာယဓမ္မဒေသနာယာတိ အတ္ထော။ နိဂ္ဂဟာတိအဘိ
 ဘဝိတွာ။ ပရိသာစတုက္ကေသုတိပရိသာယစတုက္ကံပရိသာစတုက္ကံ။ တေ
 သု။ ဧတ္ထစ စတုက္ကေတိဝတ္တဗ္ဗေ စတုက္ကဿာနေကတ္တာ ဗဟုဝစနံ က
 တန္တိ ဒဋ္ဌဗ္ဗံ။ တေနသမဏသမဏံ ဥပါသကဥပါသကိသင်္ခါတာသုဝါ
 ဒေဝမာရ ဗြဟ္မမနုဇ သင်္ခါတာသုဝါ စတုသု ပရိသာသုတိအတ္ထော။
 ဝေသာရဇ္ဇပ္ပတ္တောတိ သဗ္ဗညုတညာဏာနုဘာဝေန ဝိဂတောသာရ
 ဒေါဇေတဿာတိဝိသာရဒေါ။ သာရဒေါတိ ဘယသဘာဝသဗ္ဗိတဿ
 ဩတ္တပ္ပဿာဝိဝစနံ။ ဝိသာရဒဿဘာဝေါဝေသာရဇ္ဇံ။ ကိန္တံ။ ဥာဏံ။ တံ
 ပတ္တောတိ ဝေသာရဇ္ဇပ္ပတ္တော။ ဧဝ ဝိဓာဝိ ကတာ ဘိယော ဂေါတိ
 ဧတ္ထဇေန္တိဥပမုပမေယျသမ္ပုပ္ပါဒနတ္ထေနိပါတော။ တထာတိအတ္ထော။
 ဣဓာဝိတိအက္ခရပဒေသု။ ယုဉ္စနံယောဂေါ။ အက္ခရပဒနိပ္ပေါဒနဗျာပါရေ
 သုယုဉ္စန္တိ ဇေတနာတိဝါယောဂေါ။ ကောသော။ ဝါယာမော။ အဘိဝိ
 သိဋ္ဌောယောဂေါအဘိယောဂေါ။ ကတောအဘိယောဂေါ ယေနသော
 ယံကတာဘိယောဂေါ။ တံသဗ္ဗန္တိ တံ သဗ္ဗိရတ္တပ္ပကာရံမုချပ္ပယောဇနံ။
 မုခေနာတိဥပါယေန၊ နယေနာတိအဓိပ္ပေါယော။ သမာဒါယာတိသဗ္ဗသော
 အာဒါယဂဟေတွာ။ အကတ္တပ္ပန္တိ သာရူပိ အကရဏိယံ ဒုတ္တရိတံ။
 ကတ္တပ္ပန္တိ အရိယေဟိကရဏိယံသုစရိတံ။ ပစ္စဝေက္ခတောတိပဋိပုနပ္ပုနံ
 အဝေက္ခတော၊ ပညာယဩလောကေန္တဿ သမ္ပဿန္တဿာတိအတ္ထော။
 ပါမောဇ္ဇန္တိ ပမုဒိတဿဘာဝေါပါမောဇ္ဇံ။ တုဋ္ဌာကာရောတိအတ္ထော။
 ပမုဒိတဿပိတိဇာယတိကိ တုဋ္ဌဿသကလသရိရံခေါဘယမာနာပိ
 တိဇာယတိ။ ပိတိတိ တရုဏာပိတိ။ ပိတိမနဿာတိ ပိတိမနောယသ
 သောယံပိတိမနော။ တဿ။ ပိတိသမ္ပယုတ္တိတ္တဿာတိအတ္ထော။ ကာ
 ယောပဿန္တိတိနာမကာယောပဿန္တိ။ ဂူပသန္တဒရထောဟောတိ။

သုခံ ဝေဒယတိတိ ဝိတိသမ္ပယုတ္တိတ္တဇပဏိတရူပဗုဒ္ဓံ ကာယိကသုခံ
နာမ ကာယေန ဝေဒေတိ အနုဘဝတိ။ စိတ္တံသမာဓိယတိတိ နေက္ခမ္မ
သုခေနသုခိတဿပုဂ္ဂလဿစိတ္တံ ဥပစာရဝသေန အပ္ပနာဝသေနသမ္မာ
အာရမ္မဏေအာဓိယတိထပိယတိ၊ပဝတ္တတိတိဝါအတ္ထော။ ယထာဘူ
တန္တိ ဓမ္မာနံ ယထာသတာဝံ။တန္တိ တံဝုတ္တပ္ပကာရံ အနုသင်္ဂီကပယော
ဇနံ။ ပုဗ္ဗပဉ္စကန္တိ ဝန္တိာရမ္ဘဿ ပုဗ္ဗဘာဂေဝတ္တဗ္ဗတ္တာ သညာနိမိတ္တ
ကတ္တုပရိမာဏပယောဇနာနိ ပုဗ္ဗပဉ္စကံနာမ။တဿာတိတဿပကရ
ဏဿ။

(၁) ကတရံပဌမံသမ္မာဒေတဗ္ဗန္တိ ဝိန္တယန္တိ အက္ခရကောသလ္လံ
ပထမံ သမ္မာဒေတဗ္ဗံ နုခေါ၊ဥဒါဟု ပဒကောသလ္လန္တိ ယုတ္တိဝိန္တယံ။
အက္ခရာမောဟဘာဝမူလကတ္တာတိ ဧတ္ထစကသ္မာ အက္ခရံမူလံ နာမ။
အက္ခရေဟိ ပဒသမ္ဘဝတော။ ဝုတ္တံဟိ ဗျဉ္ဇနသမုတ္တယောတဒတ္ထဇောတ
ကောပဒန္တိ။တသ္မာပဒံနိပ္ပါဒေတုကာမေနတဘဝအက္ခရကောသလ္လံနိပ္ပါ
ဒေတွာ ပဒနိပ္ပာဒနဗျာပါရာဘိယောဂေါကရဏိယော။ တံမူလကာရ
ဏဘူတန္တိ မူလံပဓာနံ ကာရဏံမူလကာရဏံ။မူလကာရဏေနဘူတံ
မူလကာရဏဘူတံ။တဿပဒါမောဟဘာဝဿမူလကာရဏဘူတံတံ
မူလကာရဏဘူတံ။ဝုတ္တပ္ပကာရဂုဏန္တိ ဝုတ္တောပကာရောယဿဂုဏ
ဿ သောယံဝုတ္တပ္ပကာရော။ ဝုတ္တပ္ပကာရောဝေဂုဏော ဝုတ္တပ္ပကာရဂု
ဏော။တံ။အက္ခရကောသလ္လမ္ပန သမ္မာဒေတွာတျာဒိနာမချာနုသင်္ဂီကပ္ပ
ယောဇနဝသေန ဝုတ္တပ္ပဘေဒဂုဏံ။ အာဒိမာဟာတိဣမသပကရဏ
ဿ အာဒိသုတ္တံအာဟ။ တကြာယံ ယောဇနာ။အက္ခရပဒါမောဟဘာ
ဝေသုကတရံ ပဌမံသမ္မာဒေတဗ္ဗန္တိ ယုတ္တိဝိန္တယံ ယသ္မာပဒါမောဟ
ဘာဝဿ အက္ခရာမောဟဘာဝ မူလကတ္တာ ပဌမံ တံမူလကာရဏ
ဘူတံ အက္ခရကောသလ္လံသမ္မာဒေတဗ္ဗံ၊ဣတိတသ္မာ ဝုတ္တပ္ပကာရဂုဏံ
အက္ခရေသွဝ ပက္ခိပိတွာ ဒေသေန္တော အတ္ထောအက္ခရသညာတော
တျာဒိမာဟာတိ။ ဧတ္တာဟကသ္မာပနေတ္ထအက္ခရပဒနိပ္ပာဒနဗျာပါရော
ကတော။နနုဗုဒ္ဓဝစနဿဘဂဝတောပုရိမသုစရိတပစ္စယာနုဘာဝပဋိ
လဒ္ဓသဗ္ဗ ဓမ္မေသု ပဘေဒဂတာ နည သာဓာရဏစတုပဋိသန္တိဒါဉာ
ဏာနုဘာဝဝသေနဝသုနိပ္ပန္နတ္တာ နိပ္ပန္နဿစ ပုန နိပ္ပာဒေတဗ္ဗာဘာဝ

တောစ အက္ခရပဒနိပ္ပာဒနဗျာပါရရဟိတာနန္တတထာဂတသာဝကာနံ
ယထာဂုတ္တဓမ္မသု သဝ နုဂ္ဂဟဏာဓာရဏာဒိ ပဋိပတ္တိယာ လောကုတ္တ
ရဓမ္မာဓိဂရပလက္ခနတောစ ဣဟ အက္ခရပဒနိပ္ပာဒနဗျာပါရော နိရတ္တ
ကောတိ။ န၊ သောပကာရတ္တာ တထာဂဟိတဿ။ အကုသလော ဟိ
အက္ခရပဒနိပ္ပာဒနိမိမိခာတုပစ္စယာဒိသုဣဒမိမဿဂ္ဂပန္နိ အဇာနိတွာ
ဗျုပ္ပနံဝိနာသေတိ။ ဝိနုဋ္ဌေစဗျုပ္ပနေဝိနုဋ္ဌောဝတ္ထောဟောတိ။ နုဋ္ဌေအတ္ထေ
နုဋ္ဌောဝပဋိပတ္တိ။ နုဋ္ဌာယပဋိပတ္တိယာ နုဋ္ဌောဝပဋိပေဝေ။ ကုသလောပန
တဗ္ဗိမိမိဂုတ္တဝိပလ္လာသေန အနုဋ္ဌာယပဋိပတ္တိယာ ပဋိပဇ္ဇန္တော ယထာ
မိပ္ပေတတ္ထသိဒ္ဓိံ ပါပုဏာတိ။ ယထာဟိထိရသာရမယောကရဏ္ဍကော
ထိရောဟောတိ။ တသ္မိံ ထိရေတဒန္တောဂဓသာရရတနံနဝိနုဿတိ။ အဝိ
နုဋ္ဌေတသ္မိံ တံသာမိကဿဖလာသာသမိဇ္ဈတိ။ ဇေဝံထိရသာရပဒနိပ္ပာဒ
နဗျာပါရေကတေ ဗျုပ္ပနကရဏ္ဍကော ထိရောဟောတိ။ တသ္မိံ ထိရေ
အတ္ထရတနံနုဿတိတဒဘိဓေယျံ။ တသ္မိံ အနုဋ္ဌပဋိပတ္တိနုဿတိ။ အ
နုဋ္ဌာယပဋိပတ္တိယာပဋိပန္နကာနံဖလာသာသမိဇ္ဈတိတိ။ ။ ပဏာမသံ
ဝဏ္ဏနာကထာ။ ။ ပဋ္ဌမံကရေပဒန္တေဒန္တိ ဝစနတောဇေဝံတာဝေတ္ထ
ပဒဝိဘာဂေါဝေဒိတဗ္ဗော။ အတ္ထောတိ ဧကံပဒံ၊ အက္ခရသညာတောတိ
ဧကံပဒန္တိ ဒ္ဓိပဒမိဒံ။ တတ္ထအတ္ထောတိအရိယတိဉာယတိတိအတ္ထော။ အ
ရဂတိဒ္ဓိတိဓာတု။ အရတိဂစ္ဆတိသယံဉာဏာဘိမုခန္တိ ဝါ အတ္ထော။
အရဏီယံဉာဏေနာတိဝါအတ္ထော။ အရန္တိ ပဝတ္တန္တိ ဗုခာဇေတသ္မိန္တိ ဝါ
အတ္ထော။ ကိန္တံ။ အဘိဓေယျံ။ တိဝိခေဟိအတ္ထောပဒတ္ထော၊ ပဒတ္ထတ္ထော၊
အတ္ထတ္ထောတိ။ ပြဟ္ပံ စရတိယေန တဒိဒံပြဟ္ပစရိယန္တိ ဧတ္ထ နိဗ္ဗာနံဂစ္ဆ
တိ၊ နိဗ္ဗာနမနုဘဝတိတုတ္ထောပဒတ္ထောနာမ။ ပဒတောနိက္ခန္တိတ္ထတ္တာ။ တံ
ပန ဣဒန္တိ နိယမာဘာဝတော တံနိယမနတ္ထံ အရိယော အဋ္ဌကိကော
မဂ္ဂေါတိဇေဝံဝစနံ ပဒတ္ထတ္ထောနာမ။ ပဒတ္ထတောနိက္ခန္တိတ္ထတ္တာ။ ဇေ
ဟိနိယမိတမဂ္ဂဿသဂ္ဂပတောဒသောတုံသမ္မာဒိဋ္ဌိ။ ပ။ သမ္မာသမာမိ။ အ
ယံဂုတ္တတိအရိယောအဋ္ဌကိကော မဂ္ဂေါတိအတ္ထတ္ထောနာမ။ အတ္ထတော
နိက္ခန္တိတ္ထတ္တာ။ ဧတ္ထစတုဗ္ဗိခေပဒတ္ထော ဧကောဘိဓာနောဧကတ္ထော၊
ဧကောဘိဓာနော နာနုတ္ထော၊ နာနာဘိဓာနော ဧကတ္ထော၊ နာနာဘိဓာနော
နာနုတ္ထောတိ။ တတ္ထ သောတံ ဃာနံ ဇိဝှါ တျာဒိ ဧကောဘိဓာနော ဧ
ကတ္ထောနာမ၊ သကတ္ထမေဝကထာနုတော။

ဥပေယျမဂ္ဂေစနိဗ္ဗာနေ၊ သဘာဝေ အတ္တဇာတိယံ။
မနောဝိသယပုညေသု၊ ဘာဝေပါဝစနေပိစ။
ဣမေသုဒသသွတ္ထေသု၊ ဓမ္မသဒ္ဓေ'ပဝတ္တတိတိ။ ။

အယံ ဧကောဘိဓာနော နာနတ္ထောနာမ။ စက္ခုနေတ္တံ နယနံ လောစနံ
အက္ခိအတ္ထိ တိဏ္ဍိနိန္ဒကွမေဝဝဒတိတိနာနာဘိဓာနော ဧကတ္ထောနာမ။
ဃဇောပဇော သကဇောမကုဇောတျာဒိ နာနာဘိဓာနော နာနတ္ထောနာ
မ၊ အညမညံနာနာဘိဓာနသစ နာနတ္ထသစ ကထနတောတိ။ အထဝါ၊
ဥဒ္ဓေသနိဒ္ဓေသပဋိနိဒ္ဓေသေသုဥဒ္ဓေသတ္ထောပဒတ္ထောနာမ။ နိဒ္ဓေသတ္ထော
ပဒတ္ထတ္ထောနာမ။ ပဋိနိဒ္ဓေသတ္ထောအတ္ထတ္ထောနာမ။ ပဉ္စက္ခန္ဓာတိထပိတံ
ဥဒ္ဓေသံ။ ရူပက္ခန္ဓော။ လ။ ဝိညာဏက္ခန္ဓာတိဏ္ဍိပဒတ္ထောနာမ။ တတ္ထက
တမံရူပံ။ စတ္တာရိ မဟာဘူတာနိစတုန္ဒန္တမဟာဘူတာနံ ဥပါဒါရူပန္တိဏ္ဍ
ဒံပဒတ္ထတ္ထောနာမ။ တတ္ထကတမာနိ စတ္တာရိမဟာဘူတာနိ။ ပထဝီဓာတု
ဝါယောဓာတုတျာဒိ အတ္ထတ္ထောနာမ။ ဧဝမာဒိနာနုပတောဒေါအတ္ထော
ဣမအတ္ထဂ္ဂဟဏေနသင်္ဂဟိတောတိဒဋ္ဌဗ္ဗော။ တေနေဝါဟဃဇုပဇုဒိ
ဝစနတ္ထောတိ။ နနုဃဇုပဇုဒိ ဝစနတ္ထောတိ ဣမိနာပဒတ္ထောဧဝ ဂဟိ
တောတိ။ ဧဝံတထာပိ တမ္ဗုခေနိတရတ္ထာပိ ဂဟိတာဝ ဟောန္တိတိ
ကတွာ ဧဝံရတ္တံ။ အက္ခရသညာတောတိနက္ခန္တိတိ အက္ခရာနိ။ ပမာ
ဏတော ဧကစတ္တာလိသမတ္တာနိ အနန္တမဘိဓေယျံပိ ပတွာ နဒိယန္တိ
တိအတ္ထော။ အက္ခရာနံဟိ အဝိသယဘူတော နကောစိ အဘိဓေပေယျာ
အတ္ထိ။ သဗ္ဗဓမ္မာမိဂမနသမတ္ထေနဣန္ဒြာ ပဋိဗန္ဓရတ္တိနာသဗ္ဗညုတညာ
ဏေန ပရိစ္ဆိန္နာ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန ပညတ္တိ သင်္ခါတာ
သဗ္ဗေပိအတ္ထာအက္ခရေဟိဧဝပကာသိယန္တိ။ အက္ခရသမုဒါယရူပတ္တာ
သဗ္ဗေသံယေဝသနိရတ္တိကာနံပဒါနံ။ အထဝါအက္ခရဋ္ဌေန အက္ခရာနိ။ ယ
ထိန္တိတ ပိဋန္တနပိကတိဝသေနမနသုဒန္တဇာတိ သုဂဏ္ဌမိဝ အတိသု
ရမဂန္တိရ ပဒေသဥာဏာဂါဓန္တိန္နုပထုအတ္ထာလင်္ကာရေသု ပဝတ္တမာ
နာနိပိခရတ္တံထဒ္ဓဘာဝံ နဂစ္ဆန္တိ။ အတိဝိယမုဒုနိဟုတွာ အတ္ထဝသေနန
မန္တိ။ တသ္မာအက္ခရာနိတိရစ္ဆန္တိ။ အက္ခရေဟိသညာတော အက္ခရသညာ
တော။ နနုအက္ခရာနမေဝအတ္ထသ ဥာပကတ္ထေသတိ အက္ခရဂ္ဂဟဏေ
နေတ္ထာဒေါဝ ဘဝိတဗ္ဗံ။ အထကသ္မာ တပုရံကတွာအာဟာတိ။ အတ္ထဂ္ဂ

ဟဏသပဝာနတာယ။နန္ဒကွရံ ပဝာနံ အက္ခရေ သတျာတ္တာမိဂမဿ
သမ္ဘဝတောတိ။နေဝံ၊အတ္ထောဝပဝာနော။အသတျာ ဘိဓေယျေ အက္ခ
ရနျာသာသမ္ဘဝတော။ဝုတ္တဉ္စ။

အဝိဇ္ဇမာနကောအတ္ထေ၊နတံသက္ကာထပေတဝေ။
ဝိဇ္ဇမာနေပနတ္ထမိ၊သက္ကာအက္ခံထပေတဝေတိ။ ။

အက္ခန္တိ အက္ခရံ။အပရမ္ပိဝုတ္တံ။

ခဂ္ဂေါဝဆိန္ဒတိလတံနစကောသကောတိ၊
အာပေါဝ*ကဗုတိတသံနစဘာဇနာနိ။
သိဟောဝဇယျတိရိပုံနဂုဟာတိမန္တာ၊
ထေရောနိရုတ္တိဝိမိမာဒိအဝေါစအတ္ထံ။ ။
ဝိန္တာမဏိမနဟရောနဝိလောတိကာနိ၊
ဝတ္ထံဝိဘူသတိနရံနစပေဇ္ဇကာနိ။
အန္တိဇယန္တ ဝိနောဒံနစဥက္ခလိတိ၊
ထေရောနိရုတ္တိဝိမိမာဒိအဝေါစအတ္ထံ။ ။
ပဋိသန္တိဒါနမေတာသံ၊စတုန္ဒညာဒိသမ္ဘဝါ။
အတ္ထောသောဂဟိတောတေန၊ဇိနုဝုတ္တာနူသာရိနာတိစ။ ။

ယောကောစိဗာဠပဠာဒိဝစနတ္ထောတိ ဣမိနာ အနိယမိတာဘိဓေ
ယျဝါစကေန သဗ္ဗောဠေယျပဘောဒေါ သင်္ဂဟိတောတိ ဒဋ္ဌဗ္ဗော၊ဝစ
နတ္ထဘာဝမနာပန္နဥယျဓမ္မာဘာဝါ။ဣဒံဝုတ္တံဟောတိတိ အဿမတ္ထော
ဝုတ္ထော ဟောတိ။ သက္ကစ္ဆန္တိ အာဒရေန၊ဝုတ္တဝိမိံ အပရိဟာပေတွာ
တုတ္ထော။ဝုတ္တိတိသုတ္တတ္ထံဝိဝရတိတိဝုတ္တိ။ သုတ္တတ္ထောဝတ္တတိ ဧတ္ထာ
တိဝါဝုတ္တိ။သုတ္တဝိဝရဏန္တိ အတ္ထော။ အပရေတိ ဧကစ္စေအာစရိယာ။
တေသမယရဂ္ဂဟဏမဂ္ဂေါ၊ထေရေနပနိဒံ ပကရဏံ ဒွိက္ခတ္တု ကတံ။
ပဋ္ဌမံသုတ္ထောဒါဟရဏမတ္တမေဝ။တဒါသုတ္တာဒေါဝါကျမဟ။ပစ္ဆာ
အတိဂုဠတာယသုတ္ထောပဒေသဿဝုတ္တိံ အကာသိ။ တဒါတဿာဒေါ
ဂါထာဒွယမာဟာတိ။ နာယံ သမ္ဘဝာရဏဂ္ဂဟဏမဂ္ဂေါ။ ယဇ္ဈေဝံ
ကဿာနျာသေဣဒံဝုတ္တန္တိ။အာစရိယဂ္ဂဟဏဝိဘာဝနမုခေနအတ္တနော
အာစရိယမတိကတ္တုဝိညာပနတ္ထံ။

(၂) ယထာရတ္တ ယုတ္တိယာ တတ္ထ ဗလရဿာဟံဇနေတွာ အာ
 ဟာတိသမ္ဗန္ဓာ။တတ္ထာတိ အက္ခရာမောဟာတာဝေ။ဗလရဿာဟန္တိ
 ဗလဝံ ဥဿာဟံ၊အနောသက္ကန ဝိရိယန္တိ အတ္ထော။ ယထာရတ္တယုတ္တိ
 ယာတိ အက္ခရာပဒါ မောဟာတာဝေသု အက္ခရာကောသလ္လံ သမ္ဗာဒေ
 တဗ္ဗန္တိ ရတ္တချာယေန သာသနသမ္ဗတ္တိယာ မူလကာရဏဘူတံ ပရိ
 ယတ္တိသာသနံ ဝိသောဓေန္တေနပဋ္ဌမံပဒေစ္စ ဒေါကာတဗ္ဗော။ခိန္နပဒဿ
 သရူပ ပဒိုပတ္တိယာ နာမာချာတော ပသဂ္ဂ သမာသ တဒ္ဓိတာဒိ ဝိဘာ
 ဂေ သတိ တဒတ္ထာဝဂမောဟောတိ။ဣတိ ပရိယတ္တိယာ ယထာဝ ဂ
 မေပဓာနဟေတုဘူတံသဒ္ဓိဝိဓာနဿအတ္ထဝဏ္ဏနံအာရဘန္တော သညာ
 ဝိဓာနံပဋ္ဌမံ ဝတ္တဗ္ဗန္တိ၊ဒိမာဟ။ တတ္ထ သညာဝိဓာနန္တိ သညာဝိဓိယ
 တိ ထဝိယတိတ္ထောတိ သညာဝိဓာနံ။ အဝိညာတသညဿာတိ ဝိညာ
 တာသညာယေန သော ဝိညာတသညော။နဝိညာတသညော အဝိညာ
 တသညော။ တဿ။ အဝိညာတနာမဿာတုတ္ထော။ ဝေါဟာရာသိဇ္ဈ
 နတောတိ ဝေါဟရိယတိ ကထိယတိတိ ဝေါဟာရော။ဝေါဟာရဿ
 အသိဇ္ဈနံ ဝေါဟာရာသိဇ္ဈနံ။ တတော။ သာမည ဝိသေသသညာသုတိ
 နိဒ္ဒါရဏောဘုမ္မံ။ တတ္ထ သချဒါယေပဝတ္တံနာမံ သာမညသညာ နာမ။
 တဒဝယဝေပဝတ္တံ နာမံ ဝိသေသသညာနာမ။သာမည သညာဝပဋ္ဌမံ
 ဝတ္တဗ္ဗာတိ ဝစနံ တဒဝယဝတ္ထာ ဝိသေသသညာနံ သာမညသညာယ
 ရတ္တာယတာဝိရတ္တာဝဟောန္တိ တိကတွာအာဟ။အါဒိသုတ္တန္တိ သညာဝိ
 ဓာနေအာဒိသုတ္တံ။သမ္ဗန္ဓာတိဣဒမိမိနာသမ္ဗန္တိ သုတ္တသမ္ဗန္ဓာ။ပဒဝိဂ္ဂ
 ဟောတိဝိဝိဓာဂယုတိတိဝိဂ္ဂဟော။ပဒါနံဝိဂ္ဂဟောပဒဝိဂ္ဂဟော။ စော
 ဒနာတိစောဒေတိ ပရဿဒေါသံအာရောပေတိ ဇောယာတိစောဒနာ။
 ပရိဟာရောတိပရိဟာရတိအပနေတိ ပရေနာရောဝိတံဒေါသံဇောနာတိ
 ပရိဟာရော။တသ္မိံတသ္မိံ ပဒေသေတိ တဟိံတဟိံ ဌာနေ၊တသ္မိံ တသ္မိံ
 သဒ္ဓိကပ္ပါဒိဒိဒါဒေသဝါ။တန္တိဝတ္တနတ္တန္တိ တဿသန္ဓေဟဿ နိဝတ္တ
 နတ္ထံ။ အယမိဟသမ္ဗန္ဓာတိ ဣဟ သုတ္တေ အယံသမ္ဗန္ဓာ။ စတုပ္ပဒန္တိ
 စတ္တာရိပဒါနိယဿတဒိဒံစတုပ္ပဒံ။ ပဒဝိန္နာတိ ပဒါနံဝိဘာဂဝိန္နာပဒ
 ဝိန္နာ။ ပဒဝိဘာဂေါတုတ္ထော။ အယမေတ္တာ မိပ္ပါယောတိ အက္ခရာပါဒ
 ယောဇောစတ္တာလိသန္တိ ဣသုတ္တေအယံထေရဿအမိပ္ပါယော။သော
 ပကာရာတိသုဥပကာရာ။ဥပဂတိံ ကရိယတိဇောတဟိတိ ဥပကာရာ။

သုဠုဥပကာရာသောပကာရာ။ ဝုတ္တိတ္ထမေဝသုတ္တဝစနေနသာခေန္တော
 ဣဒံဟိသုတ္တံ အက္ခရာပါဒယောဇကစတ္တာလီသန္တိ အာဟ။ ဝုတ္တိက္ခရေ
 ပုစ္ဆိတ္တာသရူပတောဒဿေန္တော တေပနကတမေတိ စေတျာဒိမာဟ။
 အက္ခရသညာကရဏေပယောဇနံ ပုစ္ဆိတ္တာ ဒဿေန္တော တေနကိံပ
 ယောဇနန္တိ စေ။ ပ။ ဂဟဏတ္တန္တိ အာဟ။ ဣဒံပနတဗြိဝရဏန္တိ ဣဒံအက္ခ
 ရာပါဒယော ဇကစတ္တာလီသန္တိ သုတ္တံ တဿ အတ္ထောအက္ခရသညာ
 တောတိသုတ္တဿပိဝရဏံ။ တံနဂဟေတဗြိဝရဏန္တိ တံဝစနံနဂ
 ဟေဘဗြိ။ တတြိကာရဏမာဟဇံဟိသတိတျာဒိနာ။ တတ္ထဇံဟိသ
 တိတိဇံဂဟဏေသတိ။ အထဝါ၊ ဇံအတ္ထောအက္ခရသညာတောတိ
 ဝါကျသုတ္တေသညာ သုတ္တဘူတေသတိ။ ဝုတ္တိယံယေဝါတိ တဿေဝ
 ဝုတ္တိယံ။ နဝုတ္တိန္တ တတ္ထာတိ တတ္ထ အတ္ထော အက္ခရ သညာတောတိ
 သုတ္တဿဝုတ္တိယံအက္ခရန္တုစနေနက္ခတ္ထောအက္ခရာပါဒယောဇကစတ္တာ
 လီသန္တိ နစဝုတ္တံ။ ဝုတ္တိန္တဟာတိ ဣဟအက္ခရာပါဒယော ဇကစတ္တာလီ
 သန္တိ သုတ္တဿဝုတ္တိယံအက္ခရန္တုစနေနက္ခတ္ထော အတ္ထောအက္ခရသညာ
 တောတိဝစနံအာစရိယေနဝုတ္တိန္တ။ ကိဉ္စာပျေတာနိ အက္ခရာနိအညတ္ထာပိ
 ပဝတ္တိန္တိ။ တထာပိဇိနဝစနောပကာရဝသေနဝုတ္တိတ္တာအာဟာပိဇုကတ္တ
 ယဗြိပတွာတိ။ စတုဗြိပေကာရေယံ အာဒိသဒ္ဒဿလက္ခတေတိ အာဒိ
 သဒ္ဒဿအယံစတုဗြိပေကာရေအာစရိယေနလက္ခတေဥာသတိ။ ဘူ
 ဝါဒယောတိ ဘူအာဒိမရိယာဒေါယေသံဓာတူနံ တေဓာတေဝါ ဘူဝါ
 ဒယော။ ဘူမရိယာဒါတုတ္ထော။ ပြာဟ္မဏာဒယောတိ ပြာဟ္မဏပ္ပကာ
 ရာ၊ ပြာဟ္မဏသဒိသာ ဇနာတုတ္ထော။ ရုက္ခဿာဒိတိရုက္ခာဝယဝံ။ ဒမိ
 ဘောဇနမတ္ထဿာဒိတိ ဒမိနောဘောဇနံ အတ္ထောဟရဏံဒမိဘောဇနံ။
 ဇေနနုသုပိနေဒိဋ္ဌိဒမိဘောဇနံ အတ္ထဿာဒိလဘိတဗ္ဗလာဘဿ အာဒိ
 သမိပံ။ အကာရပကာရာတိ အကာရေနပကာရာသဒိသာ အကာရပ
 ကာရာ။ ပကာရသဒ္ဓေါပနေတ္ထသဒိသတ္ထဝါစိ။ အာကာရဿရဿသရာ
 နမေဝါတိဇေတ္ထအာကာရောသုတိသာမညဝသေနအကာရသဒိသော၊
 ရဿသရာမတ္တာဝသေန။ ဝါသဒ္ဓေါပိကပ္ပနတ္ထော။ မုချဝသေန ရဿသ
 ရာနမေဝတံသဒိသတ္တာဇေကာရပ္ပယောဂေါ ကတော။ ဇေဝ္ဗသတိတိ
 ဇေဝ္ဗအာကာရဿရဿသရာနမေဝါအက္ခရတ္ထေသတိ။ အကာရသ
 မိပါတိ အကာရဿသမိပါအကာရသမိပါ။ အက္ခရာတုတ္ထော ဘဝေ။

ယျာတိ အက္ခရာပါဒယောတိအာဒိဂ္ဂဟဏဿ သမိပက္ခတ္တာအကာရ
 သမိပါအက္ခရာတိယဒိအတ္ထောဘဝေယျ။ ဧဝံဟိသတိတိဧဝံ အာကာ
 ရဿ အက္ခရတ္ထေသတိ။ ဝုတ္တဒေါသောဝသိယာတိ ဧဝံဘကာရေတိ
 သုတ္တဘကာရဂ္ဂဟဏမယုတ္တံသိယာတိ ဝုတ္တဒေါသောဝေဘဝေယျ။
 နိရတ္ထကံသိယာတိအာဒိဂ္ဂဟဏံ နိပ္ပယောဇနံဘဝေယျ။ တံသဗ္ဗန္တိတံ
 သဗ္ဗံပကာရသမိပါဝယဝတ္ထံ။ မရိယာဒတ္ထောဝေတ္ထာဒိသဒ္ဓေါတိ ဣ
 သုတ္တအာဒိသဒ္ဓေါမရိယာဒတ္ထောဝ။ မရိယာဒေါ အတ္ထော ယဿအာ
 ဒိသဒ္ဓဿ သောယံမရိယာဒတ္ထော။ အက္ခရသဒ္ဓဿ အနေကက္ခရတ္တာ
 အာဟ ဂရုသညာတိ။ အယမေတ္ထစောဒနာတိ ဧတ္ထသုတ္တ အယံ စော
 ဒနာ။ နနူပတိနူပဒိသန္တိဒေန ဝိဂတာသဝဒေါသေန လောက ပညတ္တိ
 ကောဝိဒေန မဟာသာဝကေနကတတ္တာသဗ္ဗာစရိယာနုမတတ္တာစဒေါ
 သာပဂတဿ သတ္ထဿ နာလံစောဒနာတိ။ တထာဟိ။

ဒေါသဟိနဿသတ္ထဿ၊ စောဒနာတုနဝိဇ္ဇတေ၊
 ဒေါသယုတ္တမသတ္ထဉ္စ၊ နာလံတေနိခစောဒနာတိ။ ။

ဝုတ္တတေ။ နာယံ ပကာရဏဒေါသာဝိကာရိကာ စောဒနာ။ ကိန္တု
 ကတ္တုနေ အဓိပ္ပါယာဝိကာရိကာစ သိဿာနံ ဗုဒ္ဓိသမ္ပုဒ္ဓိ ပါဒိကာစ။
 အသတိဟိစောဒနာယသဏ္ဍသုရမဉ္စာဏာဝစရာနံအတိဂုဠ သုတ္တပဒါ
 နံအဓိပ္ပါယတ္တာမိဂမောနသိယာ။ သိဿာနဉ္စစောဒနာမိဂတာနိသံသာ
 ဗုဒ္ဓိသံသိဒ္ဓိစ။ တဒေဝံ ယုတ္တာဝ တဒတ္ထဒိဝိကာ စောဒနာတိ။ ရုဠိ
 သညာတိ အတ္ထရဟိတာသုခသညာ။ ဝေါဟာရသုခန္တိ ဧတ္ထကိန္တုဝေါ
 ဟာရသုခံနာမ။ သဒ္ဓတ္ထပရိယေသန ပရိဿမံဝိဟာယယဒိန္တာဝေသ
 နောစ္စာရဏံ။ သာတဉ္စေဝ သာဓေတိ၊ အတ္တနေ အတ္ထဿ သဘာဝဉ္စ
 ဒိပေတိတိဧတ္ထ အယမဓိပ္ပါယော၊ သာအန္တတ္ထသညာသဒ္ဓတ္ထပရိယေသနံ
 ပဟာယဝတ္ထုကာမဿ ဝေါဟာရသုခံ ဝေသာဓေတိ၊ သဒ္ဓတ္ထပရိယေ
 သနံကရောန္တဿအတ္တနေ အတ္ထဿသဘာဝဉ္စဝေါဟာရသုခဉ္စာတိ
 ဉ္စာယမေဝဒိပေတိ။ ဣဓာတိဣမသ္မိံသုတ္တ။ ဝေါဟာရသုခမတ္တမေဝါ
 ပေက္ခိတဿ အန္တတ္တာဘိဓာနာဘိ ဓေယျာမိ ဂမာဘာဝါ ဝေါဟာရ
 သုခမတ္တမနပေက္ခိတွာ တျာဟ။ တတ္ထ ဝေါဟာရသုခမတ္တန္တိ ဝေါ
 ဟာရသုခံ မတ္တံ ပမာဏံ ယဿာ သာ ဝေါဟာရသုခမတ္တာ။ ကာ

သာ၊ရုဠိသညာ။တံ ဝေါဟာရ သုခမတ္တံရုဠိသညံ။ အတ္ထဿ သဘာ
 ဝ ဒိပနတ္ထန္တိ နက္ခရန္တိ နဒိယန္တိတိ အက္ခရာတိ အကာရာဒိ ဝဏ္ဏာနံ
 အတ္ထဿ သဘာဝပကာသနတ္ထံ။ သညာဝိခာနေသဗ္ဗသာခာရဏသညာ
 ဝပဋ္ဌမံဝတ္တဗ္ဗာတိအက္ခရာဒိသညာယောဝိဒိယန္တိ ထပိယန္တိ ဧတ္ထ အာစ
 ရိယေနာတိသညာဝိခာနံ။ တသ္မိံ သညာဝိခာနေ။ သဗ္ဗေသံ သရဗျုဉ္ဇနာဒိနံ
 သာခာရဏာသညာ သဗ္ဗသာခာရဏသညာ။ ကာသာ။ အက္ခရာသညာ။
 ပဋ္ဌမံသရာဒိသညာနံပုဗ္ဗဘာဂေဝတ္တဗ္ဗာယသ္မာ၊ ဣတိတသ္မာ။ တဒနုရူပ
 ဝသေနေဝထပေတဗ္ဗန္တိ စိန္တေတွာတိ အမေဟိ တဿ ဝါကျဿအနု
 ရူပဝသေနေဝနာမံ ထပေတဗ္ဗန္တိ ယုတ္တိံ စိန္တေတွာ။ ဟေဋ္ဌာဝုတ္တာနန္တိ
 ဟေဋ္ဌာဝါကျေ ဝုတ္တက္ခရာနံ။ အယံ ဟေတ္ထတ္ထောတိ ဧတ္ထ အပိဂ္ဂဟ
 ဏေ အယံ အတ္ထော။ ဣခာပိဂ္ဂဟဏဿ ဟေဋ္ဌာ ဝုတ္တက္ခရာပေက္ခတ္တံ
 ဒဿေန္တော တေစ ခေါ တျာဒိမာဟ။ အညာနပေက္ခန္တိ အပေက္ခတိ
 ဩလောကေတိတိ အပေက္ခံ။ နအပေက္ခံ အနပေက္ခံ။ အညံ အနပေက္ခံ
 အညာနပေက္ခံ။ ယထာတတ္ထောဒန္တာသရာအဋ္ဌာတျာဒိနိသုတ္တာနိအညာ
 နပေက္ခာနိ၊ ဧဝမိဒမ္ပိအညာနပေက္ခံသိယာတုတ္ထော။ ။ တဂ္ဂုဏာတဂ္ဂု
 ဏာသံဝိညာဏဝသေနာတိတဂ္ဂုဏာသံဝိညာဏဝသေန အတဂ္ဂုဏာသံ
 ဝိညာဏဝသေနစာတိ ယောဇနာ။ ယတ္ထဝိသေသနဘူတော အတ္ထော
 အညပဒတ္ထေနသန္တိံ ဂယုတိ၊ သောတဂ္ဂုဏာသံဝိညာဏော နာမ။ တဿ
 ဝိသေသိတဗ္ဗဿအတ္ထဿဂုဏော ဝိသေသနတ္ထောတဂ္ဂုဏော။ တဂ္ဂု
 ဏေန သန္တိံ ဝိညာပေတဗ္ဗော အတ္ထော တဂ္ဂုဏ သံဝိညာဏော။ ယတ္ထ
 အညပဒတ္ထော ဝိသေသနတ္ထပရိစ္စာဂေန ကေဝလောဂယုတိ၊ သော အ
 တဂ္ဂုဏာသံ ဝိညာဏောနာမ။ န တဂ္ဂုဏာသံဝိညာဏောတိ အတဂ္ဂုဏ
 သံ ဝိညာဏော။ တဿ ဝသော တဂ္ဂုဏာသံဝိညာဏဝသော။ တေန။
 ပရိစ္ဆိန္နက္ခရာနိဒဿနေန ကေစတ္တာလီသဂ္ဂဟဏေန ယုတ္တာယုတ္တဝဏ္ဏ
 သင်္ဂဟဝဇ္ဇနံကတန္တိ ဒဿေန္တောဣဓသုတ္တန္တောပကာရာတျာဒိမာဟ။
 တတ္ထဣဓာတိ ဣမသ္မိံပကာရဏော။ သုတ္တန္တောပကာရာတိသုတ္တန္တဿ ဥပ
 ကာရာ ဥပကာရဏဘူတာတိ သုတ္တန္တော ပကာရာ။ ဇိနဝစနော ပကာ
 ရာတုတ္ထော။ အနေနိဓ နိဒ္ဒိဋ္ဌက္ခရာတော ဗာဟိရက္ခရာနိ န ဗုဒ္ဓဝစနာနိတိ
 ဒဿေတိ။ ကသ္မာတိစေ။ အနုပကာရတ္တာ တေသံ။ ကထံ တေ အနု
 ပကာရာ နာမ ဇာတတိ။ အနန္တာ ပရိမိတပါရမိတာ ပုညော ဒယသ။

ယမ္ဘူတသဗ္ဗညုတာနာဝရဏ ဥာဏဒေသနာဥာဏလီဇ္ဇာ လင်္ကာတဇိ
နဝရမုခပဒုမဝိဝရာ နိဂ္ဂတတ္တာ။ ကထံ တံ ဥာယတိတိ စေ။ တထာ
ဂတေ ရိတာ နုပရိန္ဒိန္ဒုဒေသ မဂ္ဂစတုရာသိတိ ဓမ္မက္ခန္ဓသဟဿ ပရိ
ယတ္တိ သာသနာ ဒိဿ မာနတ္တာ။ ဗဟိဒ္ဓါတိ သဒ္ဓါသတ္ထေ၊ တိမုနိ ဗျာ
ကရဏာဒိသု တုတ္ထော။ ဧကစတ္တာသိသဂ္ဂဟဏေန ကထမိ မေ သံ
သုတ္တန္တောပကာရတာ ဝိညာယတိတိ စေ။ ဥပရိ ဇိနဝစနယုတ္တံ ဟိတိ
ဣမဿ ဣဝေပျာနုဝတ္တနတောစ ပိဋကတ္တယေဒိဿမာနတ္တာစ။ ဘဝ
တွေဝံ၊ဗဟိဒ္ဓါ အညေပျက္ခရာသန္တိတိအယမတ္ထောကထံ ဥာယတိတိ။
သဗ္ဗက္ခရာ န မန္တရေ ဇနဝစနော ပကာရက္ခရံ ဒေသန္တေန ထေရေန
ဂဟဏပရိစ္ဆေဒံ ကတွာ ဧကစတ္တာသိသဂ္ဂဟဏဿ ကတတ္တာ ဇိန
ဝစနောစ အဒိဿမာနတ္တာ။ ကိမေကေန ပယောဂေနတ္တန္ဓယံ ဒေသေတံ
သက္ကာတိ။ သက္ကာ အဗ္ဗသေစန ဂရုသိဗ္ဗနံ ဝိယာတိ။ တဂ္ဂုဏ သံဝိညာ
ဏောပါတတ္တ ဥာပနတ္တန္တိ ဥပါဒါနံ ဥပါဒေါ။ ဂဟဏန္တိ အတ္ထော။ ဒကာ
ရဿတကာရံ ကတွာ ဥပါကောတိဝုတ္တံ။ ဥပါတမေဝဩပါတတ္တံ၊ တဂ္ဂု
ဏသံဝိညာဏဿဩပါတတ္တံ ဂဟိတဘာဝေါ တဂ္ဂုဏသံဝိညာဏော
ပါတတ္တံ။ တဂ္ဂုဏသံဝိညာဏောပါတတ္တ သာဥာပနံ အတ္ထော ယဿတံ
* တဂ္ဂုဏသံဝိညာဏောပါတတ္တ ဥာပနတ္တံ။ တဒနုယောဂံ နိသေခေတွာ
ဗဟိဒ္ဓါ ပနညေပျက္ခရာ သန္တိတိ ပဋိညာတံ ပမာဏ ဝစနဂ္ဂဟဏ ဖ
လံ ဧဝသာခေန္တောတန္တု၊ အသတိဝိတျာဒိမာဟ။ တတ္ထတသ္မိံ ပမာဏဝ
စနောအသတိဝိ တဂ္ဂုဏ သံဝိညာဏဿ ပယောဂ ဝသေန သုဝိညေ
ယုတ္တာပမာဏဝစနံ တဂ္ဂုဏသံဝိညာဏော ပါတတ္တဥာပနတ္တန္တိ တ
ယာနဝတ္တဗ္ဗန္တိ သဗ္ဗန္တော။ ဝုတ္တတ္ထမေဝသရူပတော ဒေသန္တောသုဟိသု
ကာရောတျာဒိမာဟ။ သက္ကာဝိညာတုန္တိ တဂ္ဂုဏသံဝိညာဏံဝိညာ
တံသက္ကာ။ အသတိဟိ တသ္မိန္တိ တသ္မိံ တဂ္ဂုဏ သံဝိညာဏော အသ
တိ။ တဿာတိ အကာရဿ။ တသ္မိံပနာတိ ကာရပစ္စယေပန။ ဧတ္ထစာ
တိဧတသ္မိံ သမာသပဒေ။ ဟေဋ္ဌာအကာရောတိ ပယောဂဿနိန္ဒိဋ္ဌတ္တာ
အာဟပယောဂဝသေန အဝဂန္တဗ္ဗန္တိ။ ဝုတ္တတ္ထမေဝ နိယမေန္တောတ
ထာဟိတျာဒိမာဟ။ တတ္ထတထာဟိတိ တဒေဝသစ္စံ၊ တဒေဝယုတ္တံဝါ။
အညတ္တာပိ ပယောဂဝသေနဝ တဂ္ဂုဏသံဝိညာဏသုပါဒါနံဝိညာ
ယတိ။ တသ္မာတဒေဝ ဝစနံ သစ္စံ၊ ယုတ္တံဝါတိ အဓိပ္ပါယော။ အသတိဝိ

တတ္ထတံ ဥာပကေတိ တဿတဂ္ဂုဏသံဝိညာဏဿဥာပကေပမာဏ
 ဝစနေတတ္ထသုတ္တေ အသတိပိ။ ဝိညာပေန္တိတိ တဂ္ဂုဏသံဝိညာဏံဝိ
 သေသေန ဥာပေန္တိ။ အန္တပစ္စယန္တဿာတိ အန္တပစ္စယော အန္တော
 ယဿဓာတုဿသောယံအန္တပစ္စယန္တော။ တဿ။ အန္တသန္ဒန္တိသတ္တ
 မျတ္တေဒုတိယာ။ ဧတ္ထဓာတိဘဝတောတိပယောဂေ။ ဓာတွာ မိကာရေ
 တိဓာတဝေါအမိကရိယန္တိ ပရိစ္ဆိန္ဒိယန္တိ ဧတ္ထာတိ ဓာတွာမိကာရော။
 တသ္မိံ။ ဓာတုပရိစ္ဆေဒေတုတ္ထော။ ဝိဟိတောတိ ကထိတော။ ဝုတ္တော
 တုတ္ထော။ ဝေဉ္ဇသတိတိ ဝေံတဂ္ဂုဏသံဝိညာဏေ သတိစ။ လဟုဘူ
 တာမတ္တာပိ ရဿာတိ အာပန္ဓေယျာတိ လဟုဘူတာမတ္တာ ရဿာနာ
 မ၊ ဣတိအတ္ထောအာပန္ဓေယျ။ တတ္ထမတ္တာဂဟဏေန နိဗ္ဗိသုဗ္ဗိသာဒိကာ
 လပရိစ္ဆေဒမာဟ။ သာဟိနေသံ ဂုဏဘာဝေန ဂဟိတာတိ သာဟိ
 လဟုဘူတာမတ္တာနေသံ ရဿသရာနံ ဂုဏဝသေန ဂဟိတာ၊ နရသေ
 ကဒေသဝသေန။ ယဒိသာမတ္တာရသေကဒေသဝသေန ဂဟိတာ၊ ယုတ္တံ
 ရဿသညာပန္ဓနံ။ တဂ္ဂုဏဝသေန ဂဟိတတ္တာပန နရဿသညံ ပဋိ
 လဘတိ။ အသတိစရဿတ္ထေတယောတိကထံပမာဏဝစနံ တဂ္ဂုဏ
 သံဝိညာဏံဝိညာပေတိ။ ဝေံသတိယံဝုတ္တံပမာဏဝစနံ တဂ္ဂုဏသံဝိညာ
 ဏောပ၊ တတ္ထဥာပနတ္ထန္တိ၊ တံနယုတ္တန္တိ အဓိပ္ပါယော။

ပဉ္စန္ဒီပနဌာနာနံ၊ ပဋိပါဋိဝသာပိစ။
 နိဿယာဒိပ္ပဘောဒေဟိ၊ ဝုတ္တောတေသမနုက္ကမောတိ။ ။

တေသမကာရာဒိဝဏ္ဏာနံ အနုက္ကမောကဏ္ဍတာလုရဒ္ဓဒန္တောဌဇဝ
 သေနပဉ္စန္ဒီ အက္ခရုပ္ပတ္တိဒေသဘူတာနံ ဌာနာနံပဋိပါဋိဝသာပိစနိဿယာ
 ဒိပ္ပဘောဒေဟိစပုဗ္ဗာစရိယေဟိဝုတ္တော။ ပဉ္စဌာနာနိတိပဉ္စကာရဏာနိ။ ဌာ
 နသဒ္ဓဿကာရဏာဘိဓေယျတံဒသေန္တောတာနိပနဌန္တိဥပဇ္ဇန္တိတ္ထေ
 အက္ခရာနိတျာဟ။ တာနိပနကာရဏာနိဌန္တိ ဝတ္ထုကာမတံပဋိစ္စအတ္ထာ
 နုရူပတောဇာယန္တိ ဧတ္ထအက္ခရာနိတိဌာနာနိတိဝုစ္စန္တိ။ ဝတ္ထုကာမတံပ
 ဋိစ္စပဉ္စသုဌာနေသုတံတံဌာနာနုရူပံအက္ခရုပ္ပတ္တိံ သရူပတော ဒသေန္တော
 ဣဒံကွာမိတျာဒိမာဟ။ ဒုဝိဓောဟိသဒ္ဓေါဗိတ္တဇောတုဇဝသေန။ တတြ
 သင်္ခပဏဝါဒိ ဗာဟိရသဒ္ဓေါ ဥတုဇော။ အကာရာဒိဝဏ္ဏ ဗျတိရေက
 ယုတ္တသဝိညတ္တိသဒ္ဓေါ ဝိတ္တဇော။ တေသုဝိတ္တဇသဒ္ဓသုပ္ပတ္တိယာ ဟေ။

တုဘူတမူလ သမုဋ္ဌာပကစိတ္တံ ပုဂ္ဂလာမိဋ္ဌာနဝသေန ဒေသသန္တောအနု
 ဝိတက္ကယတောအနုဝိစာရယတောတုဟာ။ တသ္မိံတသ္မိံဋ္ဌာနေတိဝိဇ္ဇာ
 သဒ္ဓပ္ပယောဂေနသဗ္ဗံ ပဉ္စဝိမံဋ္ဌာနံ ပရာမသတိ။ ဂါမောဂါမောရမဏီ
 ယောတိယထာ။ ဥပ္ပန္နာယာတိ ဝစီဝိညတ္တိသမုဋ္ဌာပကစိတ္တေန ဇာတာ
 ယ။ ကိံပနစိတ္တံ ဝစီဝိညတ္တိံ သမုဋ္ဌာပေတိတိ။ န။ တဗ္ဘ။ တဘူမိဝိကာရ
 တာယ ဇေံဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ ဥပါဒိန္နုဗ္ဗာနေနာတိ ကမ္မဇပထဝိယာ ဓာတု
 ယာ ဗ္ဗာနေန။ တတ္ထတတ္ထာတိတသ္မိံတသ္မိံ ကဏ္ဍာဒိဋ္ဌာနေ။ သဒ္ဓေါတိ
 သပ္ပတိတိသဒ္ဓေါ။ ဥစ္စာရိယတိတုတ္ထော။ ကိံ ဝုတ္တံဟောတိ။ ဣဒံကွာဒိတိ
 စိန္တန္တသ္မဝစနိယတ္ထာနုရူပသဒ္ဓသ္မသမုဋ္ဌာပကစိတ္တံဥပ္ပဇ္ဇတိ။ တံဥပ္ပဇ္ဇ
 မာနမေဝအတ္တနော ဥပ္ပါဒကွဏေ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊
 ဝဏ္ဏော၊ ဂန္ဓော၊ ရသော၊ ဩဇာတိ အဋ္ဌရူပါနိကဏ္ဍာဒိသုညတရသ္မိံဋ္ဌာ
 နေသမုဋ္ဌာပေတိ။ တဩဝဋ္ဌာနေ လဒ္ဓေါကာသံ ပုရိမာနုစိဏ္ဏ ကမ္မဉ္စ
 တာနေဝဋ္ဌရူပါနိနိပ္ပါဒေတိ။ တဩဝိတ္တဇပထဝိဓာတု ကမ္မဇပထဝိဓာ
 တံ သံဗာဓေတိ။ ဇေံ ဒ္ဓိသုကလာပေသုသမာဒိဝိဋ္ဌာနံ ဒ္ဓိန္နံပထဝိဓာတုနံ
 အညမညံသံဗာဓနေနကဏ္ဍာဒိသု သောသဒ္ဓေါဇာယတိ။ ကဏ္ဍဥပ္ပန္နာ
 ဒ္ဓေပထဝိဓာတုယော အညမညံ သံဗာဓေတွာ ကဏ္ဍဇကွရေ သမုဋ္ဌာ
 ပေန္တိ။ ဣဟရေသုဥပ္ပန္နာ ဣတရေစာတိ ဝုတ္တံဟောတိ။ နစေတ္ထပုဗ္ဗာပ
 ရဝိသေသောတိ ဧတ္ထဒေတေသု ပဉ္စသုဋ္ဌာနေသုဥပ္ပန္နာနံ အက္ခရာနံ ဣမ
 သ္မိံဋ္ဌာနေဣမေအက္ခရာဝပဋ္ဌမံဥပ္ပန္နာ။ တတောပဉ္စာဣတရေသ္မိံတရာ
 တိဝါဇကေကသ္မိံဋ္ဌာနေ ဥပ္ပန္နသုပိဣဒမေဝပဋ္ဌမံဥပ္ပန္နံ၊ ပဉ္စာဣတရေ
 တိဝါ ပုဗ္ဗာပရဝိသေသောနတ္ထိ။ ဝတ္တုနောအဏ္ဍာသယာနုရူပေန ကဒါ
 စိပဋ္ဌမံ ဩဋ္ဌဇာ၊ ကဒါစိ ကဏ္ဍဇာ၊ ကဒါစိတာလုဇာ၊ ကဒါစိ ဒန္တဇာ။
 ဧကဋ္ဌာနိကေသုပိ ကဒါစိ ဩကာရော၊ ကဒါစိအကာရော၊ ကဒါစိက
 ကာရောတိ အာဒိနာ နယေန ပုဗ္ဗာပရ ရဟိတာ အာကုလာ ဗျာကု
 လာဟုတွာ ဇာယန္တိတိ အမိပ္ပိယော။ သောပန အကာရာဒိနာမေန
 ဝေါဟာရမာဂတောတိ သောပနသဒ္ဓေါ အညထာဝေါဟာရ မာဂန္တု
 မသက္ကုဏေယျတ္တာ အကာရာဒိနာမေန ပဋိပါဋိံပတွာ ဝေါဟာရမာ
 ဂတော။ တတ္ထစာတိ တေသုအကာရာဒိသု ဝဏ္ဏေသု။ အဝဏ္ဏကဝဂ္ဂ
 ဟကာရာတိ အဝဏ္ဏာစ ကဝဂ္ဂေါစ ဟကာရောစ အဝဏ္ဏကဝဂ္ဂဟ
 ကာရာ။ တတ္ထအဝဏ္ဏာတိမိနာ အကာရယုဂမမိပ္ပေတံ။ အဇေဝဝဏ္ဏော

အဝဏ္ဏော။ နန္ဒေတ္ထရသေသာဝဂဟိတော၊ ကထမိတရသသင်္ဂဟောတိ
 စေ။ အဝဏ္ဏရသေသာဝဂဟိတောတဿဒိသောပိစ သင်္ဂဟတိတိဝစနတော
 အကာရေဂဟိတေ တဿဒိသောပိဂဟိတောယေဝဟောတိ၊ အကာ
 ရတ္တေနသဒိသတ္တာတံသဒိသေစတဗ္ဗောဟာရသသိဒ္ဓတ္တာ။ သိဟောယံ
 မာဏာဝေါတိယထာ။ ကဝဂ္ဂေါတိက၊ ခ၊ ဂ၊ ဃ၊ ငါတိဣမေသံပဉ္စနံ အာချက္ခ
 ရဝသေန လဒ္ဓနာမောသမူဟော။ ကဏ္ဍဇာတိ ကဏ္ဍဇာတာနိဗ္ဗတ္တာ
 ကဏ္ဍဇာ။ ဧဝမုတ္တရတြာပိ။ တတ္ထစာတိတေသုကဏ္ဍဇာဒိသုက္ခရေသုစ။
 ကာလသုတိဘောဒေဟိတိ ကာလောစသုတိစ ကာလသုတိယော။ တေ
 သံဘာဒါ ကာလသုတိဘောဒါ။ တေဟိ။ ဒိဃာဒိကာလသဝနနာနတ္ထေဟိ
 တုတ္ထော။ ဝဏ္ဏာဒိဘောဒေန ဘိန္နာတိ ကာဠုသာမာဒိ ဝဏ္ဏဘောဒေန၊
 ကိသထူလာဒိသဏ္ဍာနဘောဒေန၊ ဒိဃရဿာဒိပမာဏဘောဒေနစ ဘိန္နာ
 တုတ္ထော။ ဧကသိဉ္စာနေဝိသဒိသက္ခရာတိ ဧကသိကဏ္ဍဉ္စာနေကာလ
 သုတိဘောဒေနဝိသဒိသာအဝဏ္ဏကဝဂ္ဂဟကာရာတုတ္ထော။ အညေဝိတိ
 ကဏ္ဍဇေဟိအညေဝိ။ တတ္ထေဝါတိတသိဉ္စ ဧကဏ္ဍဉ္စာနေ။ တဿသဗ္ဗေ
 သမေတ္တတ္တာတိတဿကဏ္ဍဉ္စာနဿ သဗ္ဗေသံအက္ခရာနံအေတ္တတ္တာ
 အဘူမိတ္တာအဉ္စာနတ္တာတုတ္ထော။ ဂဏ္ဍတိကုစ္ဆိမိ။ ဧဝံသမ္ပဒမိဒန္တိ ဣဒံ
 သမ္ပဒံ အယံဥပမာသမ္ပတ္တိဧဝံဒဋ္ဌဗ္ဗံ။ ဧသောဧကသိဉ္စာနေ ဝိသဒိသက္ခ
 ရပုတ္တိသမ္ပဝေပိ အညဉ္စာနိကဝိသဒိသက္ခရာန မသမ္ပဝေဝါ ဧဝံ ဝုတ္တိတ္ထိ
 ဂဏ္ဍာပမာယဒဋ္ဌဗ္ဗေတုတ္ထော။ ဧတ္ထစာတိ ဧတေသု ပဉ္စသုဉ္စာနေသု။
 ဉ္စာနသုတိ ကာလဘောဒဘိန္နာတိ ဉ္စာနဘောဒဘိန္နာ သုတိဘောဒဘိန္နာ
 ကာလဘောဒဘိန္နာတိ ယောဇနာ။ နိဿယာတိ နိဿယန္တိ ဥပနိဿ
 ယန္တိ သရာယတ္တဝုတ္တိတာယဗျူဉ္စနေဟိတိနိဿယာ။ နိဿိတာတိနိဿာ
 ယတေသရေဣတာဂတာပဝတ္တာတိနိဿိတာ။ နိဿာယိတာတိဝတ္တဗ္ဗေ
 ဣကာရာဝသေသ ယကာရလောပံကတွာ ဧဝံဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ ပါဌသေ
 သာဟာရဏလက္ခဏေန နိဿယာဝ ပဌမံဝတ္တဗ္ဗာ ပဓာနတာယာတိ
 သမ္ပန္နော။ ဧကဇာဒိဇာတိ ဧကသိဉ္စာနေဇာတာဧကဇာ။ ဒိသုဉ္စာနေသု
 ဇာတာဒိဇာ။ မုဒ္ဒဒန္တောဉ္စာသင်္ခါတာနံ တိဏ္ဍိဉ္စာနာနံ ပုဗ္ဗဘာဂေ ပတိဋ္ဌိ
 တတ္တာအာဟပဌမပတိဋ္ဌိတဉ္စာနန္ဒယဇာတတ္တာတိ။ ဣတ္တရတ္တာတိအပ္ပ
 ကတ္တာ။ ပဌမံဟိတိ သဗ္ဗဉ္စာနာနံပုဗ္ဗဘာဂေ။ တေဂရုကာတိ ဧတ္ထပန
 ယောသာယောသာနံ ဂရုကာလဟုကတာနမတ္တာဝသေန ဝုတ္တာ၊ အထ

ခေါ ဌာနောစွာရဏာဝသေနုရတ္တာ။ ဌာနံဟိဂရံကတွာ နိဗ္ဗိဇ္ဇေတွာ သ
 ဥဿာဟောနုရတ္တံ ဂရုကံနာမ၊ တဗ္ဗိပရိတေနိတရံ။ ဝဂ္ဂါဒယောတိ ဝဂ္ဂါနံ
 အာဒယောဝဂ္ဂါဒယော။ ကေတေ။ က၊ စ၊ ဝ၊ တ၊ ပါ။ လဟုကကရဏတ္တာတိ
 လဟုဌာနုတ္တာ၊ သကသကဌာနံ အသမ္ပုသန္တံ ဝိယအတိမန္ဒု၊ သာဟော န
 ဝတ္တတ္တာတုဗိပ္ပါယော။ လဟုကံကရဏံ ယေသံ တေလဟုကကရဏာ။
 တေသံဘာဝေါလဟုကကရဏတ္တံ။ တသ္မာ။ ဣတရေပနာတိခ၊ ဆ၊ ဌ၊ ထ၊
 ဖာ။ ဂရုကကရဏတ္တာတိဝဂ္ဂါဒိဟိဗျိသကံဂရုဌာနုတ္တာ။ တေစာတိတေ
 ယောသာယောသဝဂ္ဂက္ခရာ။ သရူပါသရူပဝသေနာတိဇ္ဇေ ပဉ္စသုဝဂ္ဂေ
 သွေကေကသ္မိံ ဝဂ္ဂေပဌမဒုတိယယုဂဇ္ဇက္ခရာသမာနသုတိဝသေန သရူ
 ပါနာမ။ ဝဂ္ဂန္တာဝ၊ ဥ၊ က၊ န၊ မာသမာနဝဏ္ဏာဘာဝါ အသရူပါနာမ။ ဇေံ
 ဟိ သတိအသံကိဏ္ဏ ဘာဟောတိတိဇေံ ယောသပုဗ္ဗဘာဝေ အယော
 သေဝုတ္တေသတိယောသာယောသာနံ အသံဝိဿတာ အဗျာဂုလတာ
 ဟောတိ။ ဗ္ဗိဇ္ဇေတိဝကာရော။ တတော အယောသော ဟဇ္ဇေတိစာတိ
 တတောဗ္ဗိဇ္ဇေတော အယောသော သကာရောစ ဟဇ္ဇေတိစ ဓွေအက္ခရာ
 ဝတ္တာတုတ္ထော။ တတ္ထပနာတိတေသု ဟဇ္ဇေတိ ဗ္ဗိသုအက္ခရေသုပန။ ပဌ
 မံ ဝတ္တဗ္ဗေတိသကာရပုဗ္ဗဘာဝေဝတ္တဗ္ဗေ။ ဝိသံယေဝပဋိတန္တိ ခုကာ
 ရတောဇ္ဇကာရံဝိသံယေဝကတွာဝတ္တံ။ တဿဌာနေတိ ဇ္ဇကာရဿဌာ
 နေ။ ဣစ္စေဝမာဒိသုတိ ဣတိဇေမာဒိသု သုတ္တသုဇ္ဇကာရဿ ဌာနေလ
 ကာရောဒိဿတိတိ သမ္ပန္နော။ တဿပနာတိဇ္ဇကာရဿပန၊ အနုသာ
 ရေနာတိ အနုရိန္တနေန။ တဿ တဌာနိယတ္တာတိ တဿဇ္ဇကာရဿ
 တဿလကာရဿဌာနေဇာတတ္တာ။ နတဿ ဝိသံဝုတ္တန္တိ တဿဇ္ဇကာ
 ရဿ ခုကာရဿဝုတ္တဝိဇာနတော ဝိသံကိဗ္ဗိ ဝိသေသံနုရတ္တံ။ တံ ပန န
 သဗ္ဗေသဗ္ဗတ္ထဝေါဟရန္တိတိ သဗ္ဗေသဒ္ဓသတ္ထဝိဒူအာစရိယာသဗ္ဗတ္ထသဒ္ဓ
 သတ္ထေတံပန ခုကာရဿ ဝိကာရံကတွာဇ္ဇကာရံ နဝေါဟရန္တိ။ ကေစိ
 ပန တဿဌာနေ လကာရံ ပဌန္တိတိကေစိပန အာစရိယာတဿ ဇ္ဇကာ
 ရဿဌာနေ လကာရံပဌန္တိ။ ကေစိ ခုကာရန္တိ ကေစိအာစရိယာခုကာ
 ရဝိကာရံ ကတွာ ဇ္ဇကာရံပဌန္တိ။ ဣတိ ဉာပနတ္ထံတဿ ဝိသံနုရတ္တန္တိ
 သမ္ပန္နော။ ဝုတ္တောတိဇ္ဇကာရောအာစရိယေနုရတ္တာတိ။

ပဒိသေခေဝုဒ္ဓိတက္ကာဝေ၊ အညတ္ထေသဒိသေပိစ။
 ဝိရုဒ္ဓေဂရဟေသုညေ၊ အကာရောဝိရဟပုကေတိ။ ။

အကာရောပဋိသေခေစုဒ္ဓိဒ္ဓိစတန္ဒာဝေစအညတ္ထေစသဒိသေစဝိရ
 န္ဓေစဂရဟေစသုညေစဝိရဟေစအပ္ပကေစဝတ္တတိတိယောဇနာ။တတ္ထ
 ပဋိသေခနံ နိဝါရဏံ ပဋိသေခေ။ဝုဒ္ဓိတိနိဗ္ဗတ္တိ။ တန္ဒာဝေါတိ တဿ
 ဘာဝေါတန္ဒာဝေါ။အညောအတ္ထောအညတ္ထော။သမံ ဒိဿတိတိသဒိ
 သော။အညမညံ ဝိရုဒ္ဓါနံ ပဋိသေခေတော အတ္ထောဝိရုဒ္ဓေါ။ ဂရဟဏံ
 ဂရဟာ။ အဘာဝေါသုညော။ ဝိပ္ပယောဂေါ ဝိနာဘာဝေါ ဝိရဟော။
 အပ္ပမေဝ အပ္ပကော။ ကတရတ္ထော အသဒ္ဓေါတိ ယောဇနာ။ကတရော
 အတ္ထော ယဿသော ကတရတ္ထော။ အကာရော ပဋိသေခေ ဝတ္တတိ
 တိ ယောဇနာ။ဇေဝံသဗ္ဗတ္ထ။ အသေက္ခာဓမ္မာတိ သိက္ခိဘန္ဒာဘာဝတော
 ဝုဒ္ဓိပ္ပတ္တာဓမ္မာ။ သတ္တဟိ သေခေဟိ သိက္ခိတတ္တာ ဟေဋ္ဌိမမဂ္ဂုဖလဓမ္မာ
 သေက္ခာနာမ။ သိက္ခိတဗ္ဗာ ဘာဝတော။ဝုဒ္ဓိနိဗ္ဗတ္တိပတ္တာ အရဟတ္တဖလ
 သမ္ပယုတ္တဓမ္မာအသေက္ခာနာမ။ အနဝဇ္ဇမရိဋ္ဌန္တိနအဝဇ္ဇဒေါသောဇေတ
 သာတိအနဝဇ္ဇံ။ ကိန္တံ။အရိဋ္ဌံ။ ဧတ္ထအရိဋ္ဌံနာမသဗ္ဗောသသမ္ဘာရေဟိ
 သင်္ခတေကာသဝဇာတိ။တတ္ထနအဝဇ္ဇန္တိ ဆေဒေ ကတေအဝဇ္ဇသဒ္ဓေ
 အကာရောဝဇ္ဇတ္ထေဝေ ဝတ္တတိ။တေနာဟတန္ဒာဝေတိ။တဿ ဝဇ္ဇဿ
 ဘာဝေါတန္ဒာဝေါ။တသ္မိံ။အဗျာကတာဓမ္မာတိ ကုသလာကုသလေဟိ
 အညေဗျာကတာ ဒေသိတာဓမ္မာ ဗုဒ္ဓေန။ အမနုဿောတိ သဒိသောမ
 နုဿနာတိအမနုဿော။အကုသလာဓမ္မာတိ ဝိရုဒ္ဓါကုသလာနံဓမ္မာနံ။
 အရာဇာတိ ဂရဟိတော ရာဇာ ဇနေဟိတိ အရာဇာ။ အဘာဝေါတိ
 သုညော ဘာဝေနာတိ အဘာဝေါ။ အပုတ္တကန္တိ ဝိရဟိတံ ပုတ္တေနာ
 တိ အပုတ္တကံ။ ကိန္တံ။သာပတေယျံ။အနုဒရာတိ အပ္ပကံ ခုဒ္ဒကံ ဥဒရံ
 ယဿာ သာအနုဒရာ။ အပ္ပဒရာတုတ္ထော။ ဣပေန အညတ္ထေတိ အက္ခ
 ရာတိ ဣမသ္မိံပဒေ သမာနိဝိဋ္ဌော အကာရောပနဒိယနသဘာဝတော
 အညသ္မိံ အတ္ထေ ဝတ္တနတော အညတ္ထေ ဝတ္တတိ နာမ။ ဣမမေဝတ္ထံ
 သရူပတော ဒဿန္တာ ခရဏံ ခရတ္တံ ခယံနတ္ထိ ဇေတသန္တိ အက္ခရာ
 တျာဟ။ ဧတ္တဟိ ပဒဒ္ဓယံ ခရသဒ္ဓသု ဘယတ္ထဝါစကတ္တာ တဗ္ဗိဝရ
 ဏဝသေနုရတ္တံ။တကြာယံ ယောဇနာ။ခရဏံခရတ္တံခယံခရဏံ ခရတ္တ
 သင်္ခိတံ ဒိယနဘာဝေါ ဇေတသံ သရဗျဉ္ဇနာနံနတ္ထိယသ္မာ။ဣတိတသ္မာ
 အက္ခရာ။အထဝါ။ခရဏံ ခရတ္တံခယံ ခရဏံ ခရတ္တသင်္ခိတံ ထဒ္ဓဘာ

ဝေါ ဇေတသံသရဗျူဉ္ဇနာနံနတ္ထိ ယသ္မာ၊ဣတိတသ္မာ အက္ခရာတိ။ပဌမ
 ပက္ခေခရဏန္တိ ဝိယနံ။ ခရတ္တန္တိ ဝိယနဘာဝေါ။ဒုတိယပက္ခေခရဏန္တိ
 ကထိနတာ။ခရတ္တန္တိ တသေဝ ဝေဝစနံ။ဒွိသုပိပက္ခေသု ဇေကေကော
 ဝအတ္ထော ပစ္စယန္တရေန နိဒ္ဒိဋ္ဌော။နန္ဒေတ္ထ နတ္ထိတိပဒဿ နိဒ္ဒိဋ္ဌတ္တာပဋိ
 သေခေဒိဿတိတိ။န။ ပဋိသေခဝိဓာနမုခေနအညတ္ထသေဝနိဒ္ဒိဋ္ဌတ္တာ။
 နနု ပဋိသေခဝိဓာနမုခေန ဝိရဟတ္ထောပိ နိဒ္ဒိသိတဗ္ဗေတိ။အာမ။တေ
 နေဝါဟဝိရဟေဝါ ဒဋ္ဌဗ္ဗေတိ။ သမုဒါယ ဝါကျနိပ္ပတ္တိယာ သတိလ
 တောဝေါကာရောစာတျာဒိနိနသိဇ္ဈေယျန္တိ ဒေါသာရောပနံကတ္တုကာ
 မောကိဝိဒံတျာဒိနာအနုယောဂမကာသိ။ နန္ဒနုယောဂကာရိနာနိဒ္ဒိဋ္ဌဒေါ
 သေယေဝ တဒနုယောဂဿကရဏီယတ္တာ အယုတ္တမုဒါဟုအဝယဝ
 ဝါကျနိပ္ပတ္တိတိ ဝစနန္တိ။န။ဝါကျနိပ္ပတ္တိကုသလေနာမိပ္ပိယ သမ္မောဟ
 မာပါဒနာယတပ္ပဘေဒါဝိကာရိကာယ ယုတ္တာယုတ္တသင်္ဂဟာသင်္ဂဟာ
 နုယောဂါယစောဒနာယ ကရဏီယတ္တာ။ကိဝိဒံသမုဒါယ ဝါကျနိပ္ပတ္တိ၊
 ဥဒါဟုအဝယဝ ဝါကျနိပ္ပတ္တိတိ ဣဒံသုတ္တံ သမုဒါယဝါကျနိပ္ပတ္တိကံ၊
 ဥဒါဟုအဝယဝ ဝါကျနိပ္ပတ္တိကိန္တိ ယောဇနာ။သမုဒါယံကတွာ ရာသိံ
 ကတွာဝါကျံ ကထနံသမုဒါယဝါကျံ။ သမုဒါယဝါကျဿ သမုဒါယ
 ဝါကျမေဝ ဝါနိပ္ပတ္တိ ယသ္မိံသုတ္တေ တဒိဒံ သမုဒါယဝါကျနိပ္ပတ္တိ။အဝ
 ယဝံကတွာ ဝိသုဝိသုကတွာ ဝါကျံကထနံ အဝယဝဝါကျံ။ အဝယဝ
 ဝါကျဿအဝယဝဝါကျမေဝ ဝါနိပ္ပတ္တိယသ္မိံသုတ္တေ တဒိဒံ အဝယဝ
 ဝါကျနိပ္ပတ္တိ။စောဒကောကာသမကတွာ ယုတ္တာယုတ္တ သင်္ဂဟဝိဝဇ္ဇနံ
 ဒသေတွာ ပရိဟာရမာရဘန္တောဣဟာတျာဒိမာဟ။ တတ္ထဣဟာတိ
 ဣမသ္မိံသုတ္တေ။အညထာတိ အညေနပကာရေန သိယာ၊ယဒိသမုဒါယ
 ဝါကျနိပ္ပတ္တိဘဝေယျာတျတ္ထော၊ဂဂ္ဂကုလဿသတံဒဏ္ဍံအာရောပယိံ
 သုဇနာတိပါဌသေသော။တတ္ထတသ္မိံ ကုလေ ဇေကေကဿပန ကဟာပ
 ဏသတံဒဏ္ဍံ အနာရောပေတွာ သကလကုလသမူဟဿာရောပနံ သမု
 ဒါယဝါကျနိပ္ပတ္တိနာမ။အာဒိဂ္ဂဟဏေနသံဃောဥပေါသထံကရေယျာ
 တျာဒိနိသင်္ဂဟာတိ။ တတ္ထသံဃောဥပေါသထံကရေယျာတိဂုတ္တဝစနံ
 ပိ န ဝိသုဝိသု ဇေကေကဿ ဥပေါသထကရဏံ ဒိပေတိ၊သဗ္ဗသေဝ
 သံဃဿဥပေါသထကရဏန္တိ သမုဒါယဝါကျနိပ္ပတ္တိနာမ။သမုဒိတာ
 ဝအက္ခရာနာမ ဘဝေယျန္တိ အာစရိယေန သဒ္ဓိဏ္ဍိဘာဝ ရာသိဘူတာ

ဝေဝါအကာရာဒယောဝဏ္ဏာ အက္ခရာနာမဘဝယျံ။န အကာရအာ
ကာရာဒိနံအဝယဝါကျထွေ။ဝေဠသတိတိ ဝေဠသမုဒိတာနံဝဏ္ဏာနံ
အက္ခရထွေသတိ။ ဝေမဇိဘာနိ စေတာနိအာစရိယေန၊တေနတာနေဝ
ဥာပယန္တိတိဝေတာနိသုတ္တာနိအာစရိယေနအဇိတာနိယေနကာရဏေ
န၊တေနကာရဏေန တာနိသုတ္တာနိ အဝယဝဝါကျနိပ္ပတ္တိံ ဥာပယန္တိ။
ယညဒတ္တ ဒေဝဒတ္တာဒယောဘုဉ္ဇန္တိ။တိ ယညဒတ္တဒေဝဒတ္တပ္ပကာရာဇ
နာဘုဉ္ဇန္တိ၊ကေသိံဘာဇနေ။ ဧတ္ထ ကေဿကေသိံ ဘာဇနေဘုဉ္ဇိတွာ
နိသိန္ဒကာလေ ပုနာပရောတသိံယေဝဘာဇနေဘုဉ္ဇိတိ။နစကေသိံဘာ
ဇနေဒိန္ဒိ တိဏ္ဏိဇနာနံ ဘောဇနံ ကေတောအာဏာပေတိကျမိပ္ပါယော။
အာဒိဂ္ဂဟဏေနသဟသိယော ဣမာဂါထာ တျာဒယောသင်္ဂဏ္ဍာတိ။
တတ္ထသဟသိယောတိသဟဿ သ္မုနိကာ။သဟသိယောတိဝစနံပနန
စတုန္ဒဂါထာနံ ကေမေဝသဟဿ သ္မုနိကတ္တံ နဒိပေတိ၊ကိန္တုရိသံဝိသံ
ယေဝ သဟဿ သ္မုနိကတ္တန္တိ အဝယဝ ဝါကျနိပ္ပတ္တိံ နာမ။ အညေသံ
သုတ္တာနန္တိ သမာသဝိဓာယကာနံ သုတ္တာနံ။ အာချန္တဝသေန သဗ္ဗံဝိ
တက္ကေတွာတိဂန္တိာရမ္မတော ပုဗ္ဗဘာဂေ ဧဝံသဗ္ဗံ သဒ္ဓလက္ခဏံသမာ
ရဘိတဗ္ဗပကရဏဿ အာဒိမဇ္ဈပရိယောသာနဝသေန ဝိစာရေတွာ၊
သန္တိဋ္ဌာနံကတွာ တျထွေ။ ဂန္တိာရမ္မကရဏတောတိ အာရဘာနံ အာ
ရမ္ဘော။ကိရိယာကရဏံ။အာရမ္ဘဿကရဏံအာရမ္ဘကရဏံ။ဂန္တိဿ
အာရမ္ဘကရဏံ ဂန္တိာရမ္ဘကရဏံ။ တတော။ ဥပရိ ဝတ္တဗ္ဗံ ပဋိစ္စ ဧဝံ
ပုတ္တန္တိ ဥပရိသမာသကဏ္ဍေဝတ္တဗ္ဗံ သမာသလက္ခဏံ ပဋိစ္စ ဧဝံအာဒ
ယောတိ သမာသပဒန္တိဣဒံဝတ္တံ။ နန္ဒနယောဂါပဝါဒေနပရိဟာရေနဘ
ဝိတဗ္ဗံ။ အထကသ္မာဝတ္တံ ဥပရိဝတ္တဗ္ဗံ ပဋိစ္စာတိ။အာချန္တဝသေန သဗ္ဗံဝိ
တက္ကေတွာပစ္စာဂန္တိာရမ္ဘကရဏတောတိ ပုတ္တတ္တာ။တထာပိ တဒါ
တဒဘာဝတောနဝတ္တဗ္ဗမေဝါတိ။န တဒါတဒဘာဝါဘာဝတောပဂေ
ဝဗုဒ္ဓိဝိသယတ္တာ။ ယဒိဒံတဒနုရူပံလဟ္တိ။ ကိံအနာဂတသံယောဂေါ
ကတော။အဝစနဝိသယဘူတတ္တာသမာသလက္ခဏာနန္တိ။ အာစရိယာ
မိပ္ပါယပ္ပကာသနပုဗ္ဗကာနုယောဂမာရဘာဇန္တောအတ္ထောအက္ခရသညာ
တောတျာဒိသုတျာဒိမာဟ။ တတ္ထအတ္ထော။ပ။မိပ္ပါယောတိမိနာ သုတ္တ
ကာရကဿာမိပ္ပါယံ ဝိဘာဝေတိ။အာဒိဂ္ဂဟဏေနအက္ခရေဟိကာရာ
တျာဒိနိသင်္ဂဏ္ဍာတိ။ အက္ခရာနာမိမေတိဥာပနတ္ထမိဒန္တိဣမေအကာရာ

နှစ်သက်ရမည့်အခါ အကွရုနာမ။ ဣတိဣမဿအတ္ထဿ ဥာပနတ္ထံ ဣဒံ
 သုတ္တံ ဝုတ္တံ။ ဣတိတုမှာကံ အဓိပ္ပါယောတိ အယံ တုမှာကံ ဣစ္ဆာ။
 ဧဝံ အာစရိယာ ဝိပ္ပါယံ ဝိဘာဝေတွာ တဏှိဒေါသာ ဝိကရဏံ က
 ရောန္တာနာမမိ အတ္ထပိတေတျာဒိ မာဟ။ တတ္ထ နာမမိ အတ္ထပိတေတိ
 အကွရု သညာယ အကတာယ။ ဝေါဟာရေတိ အကွရန္တိ ဝေါဟာ
 ရော အဘိလာပေါ။ တတ္ထတတ္ထာတိ တံသိတံသိ သုတ္တပဒေသေ။ ဣဒံ
 ဝစနန္တိ ဣဒံသုတ္တံဝုတ္တံ၊ ဣတိဧဝံကထနံ။ တတ္ထနာမမိ အတ္ထပိတေ ဝေါ
 ဟာရော နယုတ္တောတိဣမိနာ နာမပဋိဗဒ္ဓော ယံဝေါဟာရော၊ ခန္ဓပဋိ
 ဗဒ္ဓါ နိစ္စာဒိ လက္ခဏံဝိယ။ တဿာနာမမိ အသတိ နဝေါဟာရေန ဘဝိ
 တဗ္ဗန္တိ ဒေသေတိ။ ကဿာ။ အဝိညာတနာမဿ ဝေါဟာရသိဇ္ဈန
 တော။ ဝေါဟာရေအသတိ တတ္ထတတ္ထ ဝေါဟရိယမာနာ ဣမေတိ ဥာ
 ပနတ္ထ မိဒန္တိ ဝစနံ န ယုတ္တန္တိဣမိနာ ဝေါဟာရပဋိဗဒ္ဓမိဒံနာမံ၊ ဘူတုပ
 နိသိတုပါဒါ ရူပံဝိယ။ တဿာ ဝေါဟာရေ အသတိ နနာမေန ဘဝိ
 တဗ္ဗန္တိ ဒေသေတိ။ ဥာယထာဝိ တန္တိပကလက္ခဏဿာ ယုတ္တတံ ဝိ
 ဘာဝေတိ။ နဘဝတာနာမသိ အသတိ နဝေါဟာရေန ဘဝိတဗ္ဗံ၊ ဝေါ
 ဟာရေ အသတိနနာမေနတိအဝဂန္တုဗ္ဗိ။ ကဿာ။ ဝမနံဝိယ ပဂံလန္တာနံ
 အညောညပဋိဗဒ္ဓေသု ကဒါစိပိအဝိနာဘာဝဂမနိယေသုနာမဝေါဟာ
 ရေသု အဘာဝပရိကပ္ပဿာ ယုတ္တတ္တာ။ လောကေဝိယ သတ္ထေပဋိပဇ္ဇိ
 တဗ္ဗတောတိဒေသေန္တာယထာ လောကေတျာဒိမာဟ။ တတ္ထ လော
 ကိယာလောကေယထာပဋိပဇ္ဇန္တိ၊ သတ္ထပိ တထာ ပဋိပဇ္ဇိတဗ္ဗတော။
 န ဧဝရူပ မဝဂန္တုဗ္ဗိ နာမမိအတ္ထပိ တေတျာဒိကံ ဧဝရူပံဝစနံပဏ္ဍိ
 တေ ဘိနာဝဂန္တုဗ္ဗိ ယောဇနာ။ အနေနသဒ္ဓလက္ခဏဿ လောက
 ဝေါဟာရနတိဣမနိယတံ ဝိဘာဝေတိ။ ဧဝံ စောဒကာမိပ္ပါယံ နိသေ
 ဓေတွာလောကိယာနံလောကေပဋိပဇ္ဇနာကာရံဒေသေန္တာလောကေ
 ဝိဟိတျာဒိမာဟ။ တတ္ထရုက္ခနိမိတ္တုဗ္ဗိဇံ၊ ဗိဇနိမိတ္တုရုက္ခန္တိ။ ဘဝတိ
 ဟိတန္တိမိတ္တာဘာဝေနေမိတ္တကာဘာဝပ္ပသင်္ဂေါ၊ မဟိရုဟာဘာဝေဆာ
 ယာဘာဝေါဝိယာတိပရိကပ္ပေတွာရုက္ခသိ အသတိနဗိဇေနဘဝိတဗ္ဗံ၊ ဗိ
 ဇသိ အသတိနရုက္ခေနတိ လောကိကာနမိန္ဒယန္တိ။ ယဒိဟိဝိန္ဒန္တိ၊ အ
 ညောညပဋိဗဒ္ဓါဝိစ္ဆေဒဘာဝိနံရုက္ခဗိဇာနံအညောညဗျဝဟိတံ သိယာ။
 နစေတံယုတ္တံ။ တဿာရုက္ခသိ သတိဗိဇေနဘဝိတဗ္ဗံ၊ ဗိဇသိ သတိရုက္ခေန

တိစိန္တယန္တိ။နကောဝလံလောကော၊ဇေဝပရမတ္ထေဝိအညမညူပနိဿယူ
 ပလတ္တနတောအဝိဇ္ဇာယအသတိ။ပ။နာဝိဇ္ဇာယေတိအရိယာနစိန္တယန္တိ။
 အဝိဇ္ဇာ။ပလဒ္ဓိယံ ခန္တံ၊ခန္တံ။ပလဒ္ဓိယံ အဝိဇ္ဇာတိ အညမညူပနိဿယ ဓမ္မ
 သမ္ပန္နဝသေနအဝိဇ္ဇာယသတိခန္တေနဘဝိတဗ္ဗံ၊ခန္တသ္မိံသတိအဝိဇ္ဇာယေ
 တိစိန္တယန္တိ။ ဇေဝ အညမညူပလဒ္ဓိဓမ္မသမ္ပန္နဝသေနာမမိ သတိ ဝေါ
 ဟာရေနဘဝိတဗ္ဗံ၊ဝေါဟာရသ္မိံသတိနာမနေတိစိန္တယတောယုတ္တံဝ
 တတ္တာဝဘာဝိလက္ခဏဝစနန္တိ ဝုတ္တံဟောတိ။သဒ္ဓသတ္တာဂတနယေနာပူ
 နုယောဂဝါဒိနော ဝိပလ္လာသဘာဝိလာပံ နိသေခန္တောသဒ္ဓသတ္ထေ ဝိတိ
 အာဒိမာဟ။တတ္ထ သင်္ကံ။ပမာယေသသတိပဋိက္ခိတ္တာတိ ဇေသ အက္ခရ
 သညာဣတောစိတောစ အာကုနတောသင်္ကံ။ပမာယဒဠဗ္ဗာတိ ဝတ္တာ
 စောဒနာ ပဋိက္ခိတ္တာ။ အထဝါ၊သင်္ကံ။ပမာ ဇေသတိ ဆေဒေါ၊မဇ္ဈေ
 ယကာရာဂမော ဒဠဗ္ဗော။ သင်္ကံ။ပမာတိ သင်္ခလိကူပမာ စမ္မသင်္ကံ။
 ပမာဝါ။ယထာ သင်္ခလိကာ ပါဒံ ဣတောစိတောစအာကုနတိ၊ပသာရိ
 တစမ္မေ အာကောဋိတသင်္ကံ၊ပိတံစမ္မံ ဣတောစိတောစအာကုနတိ၊ဇေဝ
 ဥပရိဝတ္တဗ္ဗက္ခရသညံပဋိစ္စဟေဠာအက္ခရဂ္ဂဟဏသမကတတ္တာဟေဠာ
 ဝုတ္တက္ခရပဋိစ္စ ဥပရိအက္ခရသညာယကတတ္တာ ဧဒုသုတ္တာနိ အက္ခရ
 သညံ ဣတောစိတောစ အာကုနန္တိ၊ဥာယာပေက္ခတ္တာ သညာယာတိ
 ဝုတ္တံဟောတိ။ယဒုတြုတ္တာရိပဒါနိ အညမညာနပေက္ခာနိ၊အညမညာ
 ပေက္ခတ္တာ သညာသညိနံ ဂုဏဂုဏီနံဝိယ နယိဒံ သညာသညိဝိခာနံ
 သိယာ။ ယဒိတုလျာဓိကရဏာနိ အက္ခရဂ္ဂဟဏေန၊အညတြုတ္တာဒိဂ္ဂဟ
 ဏေနာဒိနမဝစနိယတ္တာ ဝုတ္တဒေါသာနတိဝတ္တိယေဝါတိယုတ္တိံ စေတ
 သိသမာဓာယာဟကထမိဒံ သညာသညိဝိခာနမိတိ ဥာယတေတိ။ဣဒံ
 သုတ္တံသညာသညိဝိခာနံ ဣတိအတ္ထော ကတရေနကာရဏေနဥာယတိ၊
 ဂူမေနဂ္ဂိနောသမဓိဂမောဝိယ အဝိနာဘာဝိတာယ။ အပါကရုဿာပိ
 စောဒကာမိပ္ပိယသမကထမိဒန္တံ၊ဒါနာမိပ္ပိယာဝိနာဘာဝိဝစနေနသမ
 ဓိဂတတ္တာတဒမိပ္ပိယံဝိဘာပျသဟာမိပ္ပိယေနအယုတ္တမပနိယယုတ္တမာ
 ဒိဿန္တောယထာပနာ တျာဒိမာဟ။တတ္ထယထာကုသလာတိစရူပန္တိစ
 စက္ခမာတိစ ဣမေသံတိဏ္ဍိပဒါနံ အတ္ထောအညမညံအနပေက္ခောဇေ
 သမ္ပဝတိ။တထာဣဓာပိသုတ္တေ အက္ခရစ အဝိစ အာဒယောစ ဇေ
 စတ္တာလိသညာတိစတုန္တံပဒါနံအတ္ထောအညမညံအနပေက္ခောဘဝေယျာံ

တိယောဇနာ။ သမာနာဓိကရဏတ္ထောတိ နိလသဒ္ဓဿ နိလယောဂပ္ပ
လတ္ထဿာပိကထနတော ဒိန္နံနိလပ္ပလသဒ္ဓါနံ သမာနာဓိကရဏတ္ထော
သမ္ဘဝတိ ယထာ၊ ဧတ္ထယတွာဓိကရဏံ တျာဒိသုပိယာဓိကရဏသဒ္ဓေါ
ကာရဏဝါပီတိ သဒ္ဓပဝတ္တိ နိမိတ္တမဓိကရဏံ နာမ၊ ဣစ္စနေကာ နမေ
ကာဓာရံ သမာနာဓိကရဏံ နာမ။ သမာနာဓိကရဏတ္ထဿဟေတုံ
ဒဿေန္တောဇေဝိဓာပိပစ္စတ္တဝိဘတ္တိယုတ္တတ္တာတိအာဟ။ တတ္ထ ဣဓာ
တိဣမသ္မိံ သုတ္တေ။ အက္ခရာစအပိစအာဒဿာစ ဧကစတ္တာလီသန္ဓာတိ
စတုနံပဒါနံ ပစ္စတ္တဝိဘတ္တိယာ ယုတ္တတ္တာ။ အက္ခရာအာဒယောတိဝါ
အတ္ထောဘာဝေယျာတိ အာဒယောသရဗျဉ္ဇနာဧကစတ္တာလီသံအက္ခရာ
ဣတိအတ္ထောဘာဝေယျ။ သဒါစာရန္တိ သတံအာစာရံ။ အနုမ္မတ္တဝစနန္တိ
ဣဒံပကရဏံပဏ္ဍိတဝစနံ။ ဒုပ္ပညဗာလာဟိ ယုတ္တာယုတ္တပဋိပေဓာဘာ
ဝါဥမ္မတ္တကသဒိသတ္တာ ဥမ္မတ္တာနာမ။ ပဏ္ဍိတာပန ယုတ္တာယုတ္တသင်္ဂဟ
ဝိဝဇ္ဇနကုသလတာယအနုမ္မတ္တာနာမ။ ပဏ္ဍိတဝစနေဒေါသာတာဝတ္တာ
အနုမ္မတ္တဝစနန္တိ အာဟ။ တဿစာတိ တဿပကရဏဿ။ ပဌမတ္ထော
တတ္ထ နသက္ကာပိညာတုန္တိ အညောညာနပေက္ခသင်္ခါတော ပဌမတ္ထော
ပန အက္ခရာပါဒယော ဧကစတ္တာလီသန္တိ သုတ္တေဝိညာတုံ နသက္ကာ။
ဒုတိယတ္ထောပီတိ သမာနာဓိကရဏသင်္ခါတောဒုတိယတ္ထောပိ။ အက္ခ
ရသဒ္ဓဿစ ပိသေသကတ္ထေသတိတိ အက္ခရသဒ္ဓဿ အာဒိသဒ္ဓဿပိ
သေသကတ္ထေသတိ။ ဥပ္ပလ သဒ္ဓိပိနာနိလသဒ္ဓေနပိယာတိ ဒဗ္ဗဝါစကပ္ပလ
သဒ္ဓိပိနာတဗြိသေသကေနနိလသဒ္ဓေနနိလပ္ပလန္တိ အတ္ထဿ အနုပလတ္တန်
ပိယ။ တဒတ္ထဿာတိတဿ အက္ခရာတိအတ္ထဿ။ တတိယတ္ထောပနာတိ
အညောညာနပေက္ခရဟိတော တုလျာဓိကရဏတ္ထာပဂတောဝုတ္တက္ခရ
နိဒဿနဝသေနဝုတ္ထောအက္ခရာနာမအကာရာဒယောတိတတိယတ္ထော။
ဝုတ္တပ္ပကာရာနုရူပတ္တာတိအတ္ထောအက္ခရသညာတော၊ အက္ခရဟိကာရ
မိစ္စေဝမာဒိ သွက္ခရသဒ္ဓေန အကာရာဒိနံဂဟိတတ္တာတိဝုတ္တပ္ပကာရဿ
အတ္ထဿ အနုရူပတ္တာ။ ကိန္တေ သွကာရောယေဝအက္ခရေဝဒတိ၊ တထာ
ခကာရော၊ တထာရကာရော၊ ဥဒါဟုသဗ္ဗေဝါတိ တေသုအက္ခရဂ္ဂဟဏေ
သမာနိပိဋေသု တိသုဝဏ္ဏေသု ဧကောအကာရောဝအကာရာဒိကေ
စတ္တာလီသက္ခရေဝဒတိကိံ၊ တထာ ဧကောခကာရောဝ ဝဒတိကိံ၊ တ
ထာ ဧကောရကာရောဝ ဝဒတိကိံ၊ ဥဒါဟုသဗ္ဗေ တယောဝဏ္ဏော ဧက

တောဟုတွာဝဒန္တိကိံ၊ ဣတိစောဒနာ။ အပရိပုဏ္ဏတ္တာစောဒနာယ အဝ
သိဋ္ဌံ တေနကထာပေတုကာမောသိဒ္ဓန္တဝါဒိကိဉ္စေတ္ထာတိအာဟ။ ဧတ္ထ
တဝဝါဒေ ကိဉ္စိဝတ္တဗ္ဗံ အတ္ထိ၊ အပရိသမတ္တာ တေစောဒနာ၊ အဝသိဋ္ဌံ
တာဝပြု။ ဟိတိအတ္ထော။ အဝသိဋ္ဌံဝဒန္တော စောဒကော ယဒိတာဝါတိ
အာဒိမာဟ။ တတ္ထ ဣတရေသန္တိ ခကာရကောရာနံ။ ယဒိ ခကာရော
ဝက္ခရေဝဒေယျ၊ နိရတ္ထကမိတရေသံ ဝစနံ။ ယဒိရကာရောဝက္ခရေ ဝ
ဒေယျ၊ နိရတ္ထကမိတရေသံဝစနန္တိ ယောဇနာကာတဗ္ဗာ။ သမုဒါတာပီ
တိသမ္ပိန္နိတာပိ၊ ဧကတောဟုတွာပီတိ အတ္ထော။ ကုဗ္ဗရာတိအရာ။ ဧဝံ
သမ္ပဒမိဒန္တိ ဣဒံ အဝယဝေနိရတ္ထကာနံ တိဏ္ဏံဝဏ္ဏာနံ သမုဒါယေ
သာတ္ထက ကထနံ ဧဝံ သမ္ပဒံဧဝရူပံ၊ ရထစက္ကနေမိ ကုဗ္ဗရာဒိနံသမုဒါ
ယေသာတ္ထကတာသဒိသံ။ တေသန္တိ သေသံ တိဏ္ဏံဝဏ္ဏာနံ။ ယဒိဧဝန္တိ
သစေ ဧဝံ ဝုတ္တရထစက္က။ ပမာယ သမုဒါယေဧဝသာတ္ထကာဘဝန္တိ။ ဧ
ဝဉ္စသတိ အတ္ထာဝ ဗောဓော နဟောတိတိ ဧဝံ အက္ခရသမုဒါယာနုပ
လဒ္ဓိယံသတိအာဒယော ဧကစတ္တာလိသဝဏ္ဏာ အက္ခရာတိ အတ္ထဿ
အဝဗောဓော နဟောတိ။ တဒနုရူပမာယ အက္ခရသမုဒါယုပလဒ္ဓိယာ
အတ္ထာဝဗောဓံ ဒသေန္တော ယထာပနာတိ အာဒိမာဟ။ တတ္ထ တံ
စက္ကံပိယာတိ တံပရိတ္တမမာနံ အာဒိတ္တံအလာတံ ရထစက္ကံ ပိယာတိ
အတ္ထော။ တဒါတိပရိတ္တမနကာလေ။ သဗ္ဗတ္တာတိစတုသု ဒိသာသု။ ဧဝံ
သန္တေပီတိ ကိဉ္စာပိနလတ္တိ။ တံတံဌာနဂတမာရမ္မဏံ ကတွာတိ အ
လာတေနဂတံပတ္တိ တံတံဌာနံ အာရမ္မဏံ ကတွာ။ အထဝါ၊ တသ္မိံ တ
သ္မိံဌာနေ ဂတံအလာတံ အာရမ္မဏံ ကတွာတိ ပျတ္ထော။ နာနာစိတ္တ
သန္တာနေသူတိ နာနာရမ္မဏေသု စိတ္တသန္တာနေသု။ တေဟိ နာနာစိတ္တ
သန္တာနေဟိတိသမ္ပန္နော။ တမေဝ ပိဏ္ဏမာဂမ္မ အတ္ထာဝဗောဓောဟော
တိတိတမေဝအက္ခရသမုဟံပဒိစ္စအာဒယောဧကစတ္တာလိသံအက္ခရာ
တိအတ္ထဿ အဝဗောဓောဟောတိ။ ဆပ္ပကာရန္တိ သမ္ပန္နာဒိဆပ္ပဘေ
ဒံ။ ဝဏ္ဏနာတိသုတ္တဝဏ္ဏနာ။ ဝဏ္ဏိယတိ ကထိယတံ အတ္ထော ဧတာယာ
တိဝဏ္ဏနာ။ ။နန္ဒိဒံသညာပိခာယကံ၊ အထကိံ သညဂ္ဂဟဏံ နကထိ
တန္တိ။ အက္ခရဂ္ဂဟဏေနပိညာယမာနတ္တာ။ ယဒိပိဟိသုတ္တေသညာဂဟ
ဏံနတ္ထိ၊ တထာပိအက္ခရာဧကစတ္တာလိသန္တိ သမာနာမိကရဏတ္တာ ဧ
ကစတ္တာလိသန္တိ ပရိစ္ဆိန္နာနံအက္ခရာတိသညာပိညာယတိ။ ယထာလော

ကောယံဂေါတိဝုတ္တေ ဂေါဇ္ဇတိကောဿအတ္တဿ သမညာတိဝိညာ
ယတိ။နတတ္ထဂေါသညာဝိဓာယက သညဂ္ဂဟဏာဘာဝါ အညထာဝ
ဂန္တိဗ္ဗိဟောတိ။ဝေမုတ္တရကြာပီတိ။ ။ပဌမသုတ္တဝဏ္ဏနာ။

(၃) သာမညသညာနန္တရံ ဝိသေသသညာယဝစနိယတောအက္ခ
ရသညာနန္တရံ ဝိသေသသညံဒုဿန္တော ပဓာနတ္တာ ဝိသေသသညာနံ
တတ္ထောဒန္တာသရာအဋ္ဌာတိ ဒုတိယံ သရသညမာဟ။ တတ္ထတတ္ထာ
တိဟေဋ္ဌာဝုတ္တက္ခရ နိဒဿန ဝစနမေတံ။ဩဒန္တာတိသညိနိဒ္ဒေသော။
သရာတိသညာနိဒ္ဒေသော။အဋ္ဌာတိသညိဝိသေသနံ။တတ္ထာတိစ နိဒ္ဒါရ
ဏောဘုမ္မံ။ကိမိဒံနိဒ္ဒါရဏံနာမ။ ကြိယာဂုဏဇာတိဟိ သမုဒါယတော
ဧကဒေသာ ပနယနံ။ ကြိယာယ ဓာဝန္တော ပထိကေသု သိဃတမော
တျာဒိသု။ဂုဏေန သာမာနာရိသုဒဿနိယတမာတျာဒိသု။ဇာတိယာမ
နုဿသုခတ္ထိယောသေဋ္ဌောတျာဒိသု။ဣဓာပိဇာတိယာ နိဒ္ဒါရဏံဝေဒိ
တဗ္ဗိ။အက္ခရတ္ထေပနသမာနေပိသရဇာတိယာဧတေနိဒ္ဒါရိယန္တိ။ကသ္မာ
ပနေတ္ထသညိပုဗ္ဗကာသညာဝုတ္တာ၊နသညာပုဗ္ဗကာသညိတိ။ပဓာနတ္တာ
အဘိဓေယျဿ။နန္တရိခါနံပခါနံအနဘိညာတိဘိခါနဿအဘိဓေယျာ
ဓိဂမာဘာဝါ။နေဝံ၊ပဓာနမဘိဓေယျမေဝ အသတျာဘိဓေယျနာမုပ
လဒ္ဓါဘာဝါ။တသ္မာအဘိဓေယျပဓာနဝိဘာဝနံကရောန္တောသညိပုဗ္ဗကံ
သညမာဟ။ ။ပဝတ္တန္တိတိသုယျမာနတံဂစ္ဆန္တိ။ဗျဉ္ဇနာနိသရာပေန္တိတိ
အတ္တနာသံသဋ္ဌာနိဗျဉ္ဇနာနိသုယျမာနတံဂမေန္တိတျာတ္ထော။သရူပတ္ထမ္ဘေ
ဟိဝိနာဥစ္စာရဏာသမ္ဘဝတောသရပဋိဗဒ္ဓဝုတ္တိဘာယာတျာဟ။ သရာနံ
ပဋိဗဒ္ဓါဝုတ္တိယေသန္တသရပဋိဗဒ္ဓဝုတ္တိနော။ တေသံဘာဝေါသရပဋိဗဒ္ဓ
ဝုတ္တိတာ။ တာယ။ *ကေဝလဗြူ ဥစ္စာရဏာရဟတ္တာယေ သရူပနိဿ
ယံ ဝိဟာယသရန္တိ၊တေဇေဝသရာ။ ယထာမဟိပါလောဝရာဇာ၊နစရပ
တိပ္ပဘူတယောတိ ဒုဿန္တော*ယေအပ္ပဋိဗဒ္ဓ ဝုတ္တိနော၊တေယေဝသ
ရာတိ။*နတ္ထိပဋိဗဒ္ဓါဝုတ္တိယေသံတေအပ္ပဋိဗဒ္ဓဝုတ္တိနော။ ။ဇ္ဇေစာတျာ
ဒိစောဒနာ။တတ္ထဇ္ဇေစာတိဇေတသ္မိံသုတ္တေ။ အဝဿာနက္ခရန္တိဩကာ
ရံ။အာဇ္ဈက္ခရန္တိ အကာရံ။တံဝတွာတျာဒိပရိဟာရော။တန္တိတံအာဇ္ဈက္ခ
ရံ။ ပရိဝဇ္ဇေတဗ္ဗဿာတိ ဆဒ္ဓေတဗ္ဗဿ အက္ခရဿ။ စောဒနာယော
ကာသံ ကရောန္တော သိဒ္ဓန္တဝါဒိ အဋ္ဌာတျာဒိ မာဟ။ ဗဟိဒ္ဓါတိ ပရ
သတ္ထေ။ အသတိပိ တသ္မိန္တိ တသ္မိံ ပမာဏဝစနေအသတိပိ။ သိဒ္ဓတ္တာ

တိ အဋ္ဌာတိအတ္ထဿသိဒ္ဓတ္တာ။ နန္တောကောရောတျာဒိစောဒနာ။ တထာဣ
 ကာရောဒိတိ ကသ္မာပနေတ္ထ ပဋိလောမနယေန ယာဝိကာရံ ပါပေတွာ
 ထဝိတံ၊ နအာကာရန္တိ။ တဿာဗျက္ခရေနသင်္ဂဟိတတ္တာ စောဒကာမိပ္ပါ
 ယေနတဿာ စာပနေတဗ္ဗတ္တာ။ နသက္ကာတျာဒိ ပရိဟာရော။ တတြာယ
 မမိပ္ပါယော၊ ယဒိအဋ္ဌန္တံသရာနမန္တရေ ပရိဝဇ္ဇေတဗ္ဗံအတ္ထိ၊ အာဗျက္ခရော
 သင်္ဂဟိတောပိ သိယာ။ တဒဘာဝါ နသောဂဟိတော။ ဣတိအာဗျက္ခ
 ရာ ဂဟဏေန ပရိဝဇ္ဇိတဗ္ဗာ ဘာဝပရိဒိပနတော ဩဒန္တဂ္ဂဟဏေန
 ဇိနဝစနာနုပကာရေ ဝိဟာယ ဥပကာရ သရာနံ နိရဝသေသတောဂ
 ဟိတတ္တာ ဧကောရော ဩဒန္တော၊ ဣကာရော ဩဒန္တော တျေဝံ ဝိညာ
 တုံ နသက္ကာတိ။ နန္တိဟာတျာဒိ စောဒနာ။ အဋ္ဌာတိ ပမာဏဝစနံ ဩ
 ဒန္တဂ္ဂဟဏေ တဂ္ဂုဏသံဝိညာဏဗဟုဗ္ဗိဟိတိ ဥာပနတ္တံ ဣသုတ္တေ
 အာစရိယေနဝုတ္တံနန္တံ၊ တန္နာတျာဒိပရိဟာရော။ တဒတ္ထဿသိဒ္ဓန္တနတော
 တိတဂ္ဂုဏသံဝိညာဏတ္ထဿ သိဒ္ဓန္တနတော။ ယဗျတဂ္ဂုဏသံဝိညာဏံ
 သိယာ၊ န ဩကာရော နိမိတ္တံ ဘဝေယျာတိ ဝုတ္တံ ဟောတိ။ ယမေတ္ထ
 ဝတ္တဗ္ဗန္တိ ဧတ္ထ သုတ္တေ ယံ တဂ္ဂုဏသံဝိညာဏာဒိကံ ဝစနံ ဝတ္တဗ္ဗန္တိ
 အတ္ထော။ ဣဟေဝ ဝုတ္တန္တိ ဣဟေဝ အက္ခရာပါဒယော ဧကစတ္တာ
 လီသန္တိ သုတ္တဿ အနန္တရေ ဌာနေ ဝုတ္တံ။ သဗ္ဗသာဓာရဏ သညန္တိ
 သဗ္ဗာသံသညာနံ သာဓာရဏံ အက္ခရသညံ။ ပဌမနိဒ္ဓိဋ္ဌက္ခရာနန္တိ ဗျဇ
 နာနံ ပုဗ္ဗဘာဝေ နိဒ္ဓိဋ္ဌက္ခရာနံ။ တဒနန္တရန္တိ တဿာအက္ခရသညာယ
 အနန္တရံ။ သညာယာဟိသရသညာယ။ ဧတ္ထာတိတေသ္မိံသုတ္တေ။ သဗ္ဗန္တ
 ဒယောတိ ဧတ္ထာဒိဂ္ဂဟဏေန ပဒပဒတ္ထပဒဝိဂ္ဂဟ စောဒနာပရိဟာရာ
 သင်္ဂဟိတာ။ ဆပ္ပကာရာတိဆပ္ပဘောဒါ။

(၄) မတ္တသဒ္ဓါဘိဟိတဿ ကာလဿအတိပရိတ္တတံဒိပေန္တော
 အတ္ထရာ သံဃာတသင်္ခါတံဝါ တျာဒိမာဟ။ တတ္ထ အတ္ထရာသံဃာ
 တန္တိအင်္ဂုလိဖေါဇုကံ။ အက္ခိနိဇ္ဇိလနန္တိ အက္ခိဒလဿဩလဗ်နကပ္ပနံ။
 အက္ခိလနန္တိဝတ္တတေဝ။ ဝုတ္တံဟိ ပမာဏံဧကမတ္တဿ၊ နိဇ္ဇိသုဇ္ဈိသတော
 ပြုရန္တိ။ တေနမတ္တေနာတိ တေန ဝုတ္တပ္ပကာရပရိတ္တကာလသင်္ခါတေန
 ပမာဏေန။ ဧကမတ္တာတိဧကံမတ္တံပမာဏံယောသန္တေဧကမတ္တာ။ ဧဒိမတ္တာ
 တိ ဧဒိမတ္တာပမာဏာယောသန္တေဒိမတ္တာ။ ဧဒိပမာဏိကာတျတ္ထော။ အဗု
 မတ္တိကာတိအဗုမတ္တံ အဗုမတ္တံ။ တမေတေသံ အတ္ထိတိ အဗုမတ္တိကာ။

အက္ခရာနံစိတ္တသမိယသဏ္ဍာနာဘာဝတောသဏ္ဍာနဝသေနရဿဒိဃ
 တံနလက္ခိ၊ ဥစ္စာရဏကာလဝသေနလက္ခိတိဝုတ္တံ ရဿကာလိကာ
 တိ။ တက္ကာလိကာပန တဗ္ဗောဟာရေနဝုတ္တာတိ ယထာရတ္တိံနဘုဇ္ဇေယျ
 ဝိကာလဘောဇနန္တိ ဧတ္ထ ရတ္တိဘောဇနံ ရတ္တိတိဝုတ္တိ၊ ဧဝံတသ္မိံရဿ
 ကာလေနိယုတ္တာသရာတေနရဿဝေါဟာရေနဝုတ္တာ။ ဒိယမတ္တိကာ
 နန္တိ အဗေဒန ဒုတိယံဒိယမံ။ ဒိယမံမတ္တံဒိယမံမတ္တံ။ တမေတေသံအတ္တိတိ
 ဒိယမတ္တိကာ။ တေသံ။ ဧကမတ္တာရဿ၊ အမတ္တိကာဗျဉ္ဇနာတိ ဝစ
 နတော ရဿသံသဋ္ဌာဗျဉ္ဇနာ ဒိယမတ္တိကာနာမ။ ဝုတ္တတ္တာတိ မတ္တဂ္ဂ
 ဟဏသ္မာစရိယေနဝုတ္တတ္တာ။ အသင်္ဂဟိတာတိ မတ္တဂ္ဂဟဏေန အသင်္ဂ
 ဟိတာ။ ဧဝံဟိသတိတိသဋ္ဌာဝသေန အနိယမေတွာလဟုမတ္တာတိ ဧဝံ
 ဝုတ္တေသတိ။ တယောဂဟဏံပန အညတ္ထအညေဝိ ရဿာသန္တိ တိဉာ
 ပနတ္ထန္တိ ဣဝေနတယောဝသင်္ဂဟိတာ၊ အညတ္ထသဒ္ဓသတ္ထေဣတောအညေ
 ဝိရဿာ သန္တိ၊ နယိစတေသင်္ဂဟိတာတိဉာပနတ္ထံ တယောဂဟဏံ က
 တန္တိ အတ္ထော။ အဝိသဒ္ဓေါပနေတ္ထ သရုပ္ပယတ္ထော။ ဧတ္ထောဟ၊ ကိမိဒံ ဒိ
 ယမတ္တိကာနံသင်္ဂဟနတ္ထန္တိ ဝတ္ထုယုတ္တံ၊ လဟုမတ္တဂ္ဂဟဏေနာပျေက
 မတ္တသင်္ဂဟသေဝ ကတတ္တာ။ တထာဟိ ဝုတ္တံဝုတ္တိယံ အဇ္ဈ၊ ဥရဿာ
 တိ။ နစဝုတ္တံ ဒိယမတ္တိကာဝိရဿာတိ။ နေဝံ၊ ယဇ္ဈေကမတ္တသင်္ဂဟမေဝ
 ကရေယျ၊ သဋ္ဌာပယောဂံ ယောဂံဝဒေယျ၊ နဝိယောဂံ။ တေန ဉာယ
 တေ ဒိယမတ္တသင်္ဂဟောပိကတောတိ။ ဘဝက္ခေဝံ၊ ကထမေကေနာ
 တုလျမတ္တသင်္ဂဟောသိယာ။ တေသံပိ လဟုမတ္တတ္တာ။ နနုတေဒိယမ
 မတ္တာတိ။ သစ္စံ၊ တထာပျပရိပုဏ္ဏမတ္တာဝသေသတ္တာလဟုမတ္တာဝ။ ယဇ္ဈေ
 ဝံ ဗျဉ္ဇနာနန္တိရဿသညာပဇ္ဇေယျာတိ။ အာပဇ္ဇဘုနဒေါသော။ နန္တေဝံ တ
 ယောဂဟဏံ နိရတ္ထကံသိယာ ဗဟုကတ္တာရဿာနံ။ န၊ ယိယဒန္တဂတံ၊
 တဿ တတ္တာဂါနတိက္ကမနိယတော အကာရိကာရုကာရသမ္ပန္နာနိပိတိ
 ဝိစတ္တံနာတိဝတ္တန္တိ တိ။ နနုနိယမိတဿပုနနိယမနေပယောဇနာဘာဝါနိ
 ရတ္ထကမေဝ။ န၊ အညတ္ထအညေဝိရဿာသန္တိ တိဉာပနတ္ထန္တိ ဝုတ္တတ္တာ။
 တထာပိ ဟေဋ္ဌာ အနုပကာရက္ခရပရိဝဇ္ဇနံကတွာ ဝုတ္တတ္တာ ဣမဿ
 အညရဿာနန္တိတဒန္တောဂတ္ထာဝိနာဝဇ္ဇေနတယောဂဟဏေနသိဒ္ဓေါ
 ဝတဒတ္ထောတိ အလမနေနတဒတ္ထဒိပကေနဝစနေန။ တန္တံ၊ လဟုမတ္တာ
 ရဿာတိဟိဝုတ္တေ မတ္တာသမညေဒိယမတ္တိကာဝိယကိန္ဒညရဿာ

နဋ္ဌိသင်္ဂဟောကတောတိ သန္ဓေဟောဇာယေယျ၊ တဿ သန္ဓေဟဿ
 နိရာကရဏာယဝုတ္တတ္တာ။ ကထမနေန သန္ဓေဟာပဂမောဥာယတိတိ
 စေ။ ဣပေနတယောဝရဿာသင်္ဂဟိတာ။ အညတ္ထအညေပိရဿာသန္ဓိ၊
 နယိခေတသင်္ဂဟိတာတိဒိပနတော။ နန္ဒိဟသန္ဓေဟာပဂမောအက္ခရာပ
 ဂမေနေဝသိဒ္ဓေါတိ။ သိဒ္ဓေါ၊ သတိမတ္တာနိယမေ တဒဘာဝါဟေဋ္ဌပကာ
 ရက္ခရာဒိသညာဝိခာတာယံမတ္တာယအက္ခရာဒိနိယမာနဘိဟိတတ္တာ ဣစ
 စလဟုမတ္တာတုဘိဟိတတ္တာမတ္တာသာမညေနာပနိတရဿသင်္ဂဟော
 သိယာတိ။ ဘဝတွေဝံ သန္ဓေဟော၊ ယဒျေဝံကသ္မာအညေဒိဃာတေုတ္ထ
 ပဉ္စာတုနဘိဟိတံ။ အညဂ္ဂဟဏေနပျပနိတဒိဃ သင်္ဂဟောသိယာတိ
 သန္ဓေဟုပလတ္တနတော။ နေဝမညသဒ္ဓဿ သေသတ္ထတ္တာ ဟေဋ္ဌာနိဒ္ဓိဋ္ဌ
 သရေသွေကာဘာဝံဝတ္တာ တဒဝ သေသာတိအတ္ထေ ဂမ္ပမာနေမတ္တာ
 သာမညေန သင်္ဂဟုမာနညဒိဃသင်္ဂဟသန္ဓေဟာဘာဝတောတိ။ ယဒိ
 လဟုမတ္တာတိပဒံ တဂ္ဂုဏသံဝိညာဏဗဟုဗ္ဗိဟိ သိယာ၊ လဟုဘူတာ
 မတ္တာပိရဿာတိအာပဇ္ဇေယျ။ တသ္မာတဂ္ဂုဏ။ ပ။ နသက္ကာဝတ္ထုတုဟ။
 အကာရာနန္တရံအာကာရဿ တဒနန္တရံ ဣကာရဿာတိ ဇေံ ဥဘယ
 သမ္ဘိဿဝသေန ဝုတ္တတ္တာ အာဟ ရဿဒိဃာနံမိဿကဘာဝေသတိ
 ဝိတိ။ ဒိဃပုဗ္ဗဘာဂေ ရဿာနံဝုတ္တတ္တာအာဟ ရဿသေဝ ပဌမံ
 ဝုတ္တတ္တာတိ။ ဥစ္စာရဏကာလေရဿသေဝပဌမံနိဋ္ဌိတတ္တာအာဟ ပဌ
 မေဝနိဋ္ဌင်္ဂတတ္တာဝါတိ။ နိဋ္ဌန္တိဝိနာသန္တိ ပျတ္ထောလတ္တတေဝ။

(၅) တက္ကာလိကာတိတံဒိဃကာလိကာ။ တဗ္ဗောဟာရေနာတိ
 တံဒိဃဝေါဟာရေန။ ဒိဃသဒ္ဓဿဏပစ္စယန္တတံဝိဘာဝေန္တော တမေ
 တေသမတ္တိတုဟ။ တတ္ထတန္တိ တံဒိဃကာလံ။ တိယမတ္တိကာနန္တိ
 အဇေနတတိယံကာလံတိယမံ။ တိယမံမတ္တိ တိယမံမတ္တိ။ တမေတေ
 သမတ္တိတိတိယမံမတ္တိကာ။ တေသံ။

(၆) ယေပနသရေဟိရဿဟိဒိဃေဟိဝါတိ ရဿဟိသရေ
 ဟိဝါ ဒိဃေဟိသရေဟိဝါတိယောဇနာ။ ဝါသဒ္ဓေါသမုစ္စယတ္ထော။ သ
 ရေဟိသေသာတိဝုတ္ထေယေဝသိဒ္ဓေကိမတ္ထမေဝံဝစနန္တိ။ သဒိသရသညာ
 ယာနန္တရံဝုတ္တမိဒံသိယာ၊ ယုတ္တမေဝံဝစနာယ။ ဇေမတွာဣဟေဝိမဿ
 ဝုတ္တတ္တာ သရာနန္တရပကာသိတေန နာမန္တရေနတဒတ္ထော ပျပလတ္တိ
 တေဝံဝုတ္တန္တိဒဋ္ဌဗ္ဗံ၊ ဝုတ္တဟိတိ ဒိဃရဿဟိတုတ္ထော။ လဒ္ဓဓာတု

သညာသာတိ ဓာတုဇေဝသညာ ဓာတုသညာ။ လဒ္ဓါဓာတုသညာ ယေန
 ပဒေနတဒိဒံလဒ္ဓဓာတုသညာ။ တဿ။ လုတ္တာနုဗန္ဓဿာတိ လုတ္တောအ
 နုဗန္ဓာယဿ သရဿတဒိဒံ လုတ္တာနုဗန္ဓံ။ တဿ။ လုတ္တသရဿာ
 တုတ္တော။ ဣပစ္စယန္တဿာတိ ဣပစ္စယော အန္တောယဿတံ ဣပစ္စယန္တံ။
 တဿ။ ကတဝုဒ္ဓိဿာတိ ကတာဝုဒ္ဓိယဿတံ ကတဝုဒ္ဓိ။ တဿ။ သျာ
 ချုပ္ပတ္တိန္တိ သိအာဒိ ယာသံဝိဘတ္တိနံ တာသျာဒယော။ သျာဒိနံ ဥပ္ပတ္တိ
 သျာချုပ္ပတ္တိ။ တံ။ တဿာပိတိ တဿာပိသျာချုပ္ပတ္တိယာ။ အနိယမဗြသင်္ဂေ
 သတိတိ အနိယမေနသမ္ပတ္တေသတိ။ ဝတ္တိန္တောနုပုဗ္ဗိကာသဒ္ဓုပ္ပုဒ္ဓိပတ္တိတိ
 ဝဒတိတိ ဝတ္တာ။ ဝတ္တုနော ဣန္တောဝတ္တိန္တော။ * ပုဗ္ဗာယဝတ္တိန္တောယအနု
 အနုပုဗ္ဗာ။ ဝတ္တိန္တောယအနုပုဗ္ဗာ ဝတ္တိန္တောနုပုဗ္ဗာ။ သာယဿာအတ္တိဘိ
 ဝတ္တိန္တောနုပုဗ္ဗိကာ။ ကာသ။ သဒ္ဓုပ္ပုဒ္ဓိပတ္တိ။ သဒ္ဓဿပဋိပတ္တိဇာနံ သဒ္ဓပဋိ
 ပတ္တိ။ ကရဏတ္ထပိ ယုပစ္စယဿနိန္ဒြတ္တာအာဟ ဗျုတ္တိယတိအတ္တော ဇ
 တေဟိတိ။ တတ္ထဗျုတ္တိယတိတိ ပကာသိယံတိတုတ္တော။ အထဝါ။ ဗျု
 ယန္တိဘိ ဗျုဇ္ဇနာ။ ဝိဒိဒံအတ္တံပါကဋံကရောန္တိ တုတ္တော။ ဣမသ္မိံ ပနတ္ထေက
 တွတ္ထေ ယုပစ္စယောဒဗ္ဗဗ္ဗော။ အထဝါ။ အဇ္ဇသဒ္ဓဿဂတုတ္ထဝါစကတ္တာ
 ဂတုတ္ထဓာတုနံ ဗုဒ္ဓတ္ထမပိကထနတော ဗျုဇ္ဇယန္တိ အတ္တံ ဗောဓယန္တိတိ
 ဝါဗျုတ္တိယတိအတ္တော ဗောဓိယတိဇတေဟိတိဝါဗျုဇ္ဇနာတိ ဝတ္တုဒြိယုတ္တ
 မေဝ။ ပဒံဇနေန္တိတိဗျုဇ္ဇနာနိတိနေရုတ္တိကာ။ သရေအနုပုဗ္ဗိန္တိတိဗျုဇ္ဇနာ
 နိတိဝေဒဝိဒုဝေဒန္တိ။ ဗျုတ္တိဂတိဒြိတိ ဥဇုဂတိဒြိ။ ဗျုဇ္ဇနာတိ ဣနေဂဟိတာ
 တိတ္ထေ ဣသဒ္ဓဿ သညာမိကာရေ နိယမတ္တာ ဣမသ္မိံ သညာမိကာ
 ရေဗျုဇ္ဇနဂ္ဂဟဏေနသရေနသင်္ဂဟိတာ။ အညတ္ထပနသရဗျုဇ္ဇနာဗျုဇ္ဇနကုသ
 သောတျာဒိသုသင်္ဂဟိတာတိဝုတ္တံဟောတိ။ အာသုဂမနာတိအာသုသိဗ
 ဂတိဒြိတိဓာတုနောရူပတ္တာ သိဗဂမနာတိဝုတ္တံဟောတိ။ တဗ္ဗောဟာ
 ရန္တိ တဿဝေါဟာရံ။ ဗျုဇ္ဇနသညာယ ဝဂ္ဂသညာဒိနံ သာဓာရဏတ္တာ
 အာဟ သဗ္ဗသာဓာရဏသညာတိ။ ဣဒဗ္ဗိသညာသုတ္တန္တိ သညဂ္ဂဟဏာ
 ဘာဝေကထမိဒံ သညာသုတ္တန္တိ ဥာယတေတိ။ ကိန္ဒဒါနေပတောတော
 ရုတ္တိဝိဘာတာနန္ဒမိတာနိ သညာပိဓာနာနိ။ တထေဝိဒဗ္ဗိ။ အပိတုခလုယ
 ထာအယံဂေါတိဝုတ္တောနာမဂ္ဂဟဏာဘာဝေပိဂေါဣစ္စေတဿအတ္ထဿ
 သမညာတိ ဥာယတိ။ ဧဝံ သေသာဗျုဇ္ဇနာတိဝုတ္တော သညဂ္ဂဟဏာဘာဝေ
 ပိ ဝုတ္တာဝသေသက္ခရာ ဗျုဇ္ဇနာနာမာတျာဝဂ္ဂန္တုဗ္ဗတော သညာပိဓာနပိ

ဒန္တိဒဋ္ဌဗ္ဗံ၊ ဟေဋ္ဌာအညဂ္ဂဟဏေန တိယမတ္တိကာနံသင်္ဂဟောဝိယ ကိန္တိ
ဒေသသဂ္ဂဟဏေနာညဝဏ္ဏသင်္ဂဟော ကတောတိ။ န၊ ဣဟသင်္ဂဟေ
တဗ္ဗညဝဏ္ဏာဘာဝါ။ သတေဝံ ကဿ အမတ္တာဗျုဉ္ဇနာတုနဋိတန္တိ။
အဓိတေဝံ မတ္တာသာမညေန ကိန္တပနိတဝဏ္ဏသင်္ဂဟော သိယာတုပုဗ္ဗ
မာနသန္ဓေဟာပဂမတ္ထမေဝံရုတ္တန္တိဒဋ္ဌဗ္ဗံ။

(၇) သောပစ္စယသမိဘာဂမဿတ္ထိဝါစကတ္တာအာဟ ပဉ္စပဉ္စ
ပိဘာဂေနတဒက္ခရဝန္တောဝါတိ။ ပဉ္စပဉ္စပိဘာဂေန ဝဂ္ဂါနာမ၊ တဒက္ခ
ရဝန္တောဝါ ဝဂ္ဂါနာမာတိ ယောဇနာ။ တဒက္ခရဝန္တောတိ တေ ပဉ္စပဉ္စ
အက္ခရဝန္တောတုတ္ထော။ တဒက္ခရာဘာဝေကိမတြဘောဒနိဗန္ဓသတ္ထိဝါ
စကပစ္စယပယောဂေါကတောတိစေ။ အဋ္ဌကိဏောမဂ္ဂေါတုဒိသုဝိယ
ကတ္ထဝိအဘောဒေသုပိ ဘောဒုပစာရ ပစ္စယပယောဂေါ ယုဇ္ဈိယတိတိ
ဒဿနတ္ထမေဝံရုတ္တန္တိ ဒဋ္ဌဗ္ဗံ။ ဝိစ္ဆာဝစနန္တိ နာနာဓိကရဏာနံ ပဒါနံ
ဧကက္ခဏေဝတ္တုမိစ္ဆတော ဗျာပိတုမိစ္ဆာဝိစ္ဆာ။ ဝိစ္ဆာယဝစနံ ဝိစ္ဆာ
ဝစနံ။ ဂါမောဂါမောတိ သဗ္ဗေဂါမာတိ အတ္ထော။ ဝုတ္တနယောဝါတိ
တတ္ထောဒန္တာသရာအဋ္ဌာတိသုတ္တေတံဝတ္တာ ပရိဝဇ္ဇေတဗ္ဗဿာဘာဝ
တောတိဝုတ္တဝစနံသန္ဓာယဝုတ္တံ။

(၈) သရံနိဿာယာတိကိဉ္စာပိသရသာမညဝသေနဝုတ္တံ၊ တထာ
ပိရဿသရာနုဂမနမေဝပယောဂေသုဒဿနတောရဿသရံနိဿာယာ
တုတ္ထောဒဋ္ဌဗ္ဗော။ တံသဘာဝေသတိတိ တသ္မိံသရံနိဿယဘာဝေသ
တိ။ အထဝါ၊ တဿနိဂ္ဂဟိတဿ သဘာဝေသတိတုတ္ထော။ တန္နာမာလာ
ဘေတိ တဿနိဂ္ဂဟိတနာမဿ အလာဘော။ သေသာဗျုဉ္ဇနာတိသုတ္တေပဋိ
လဒ္ဓပိသေသနာမတ္တာတိ ဝုတ္တပရိဟာရံသန္ဓာယပရိဟာရောဝုတ္တနယော
ဝါတုဟ။ အနန္တရေဝုတ္တန္တိ အတ္တနောအန္တရေပုဗ္ဗဘာဂေဝုတ္တံ နိဒဿေ
တိတုတ္ထော။ နိယမာဘာဝေပီတိ အကာရဿစဗိန္ဒုနောစ နိယမဿအ
ဘာဝေသတိတုတ္ထော။ လဒ္ဓသညေနာတိလဒ္ဓသရသညေန။ သိဒ္ဓေတိအဓိပေ
တတ္ထေနိပုဇ္ဇေ။ တမေဝတ္တန္တိ တံဇေအံနိဂ္ဂဟိတန္တိ အတ္တံ။ သဒ္ဓါဓိကာအတ္ထာ
ဓိကောဟောတိတိတ္ထေ သရံပိဟာယဗိန္ဒုနောဇေဝဂဟဏံ အဓိကော
အတ္ထောနာမ။ တမ္ပနာတိတံသဒ္ဓါဓိကာအတ္ထာဓိကော ဟောတိတိဝစနံ
ပန။ အံဗျုဉ္ဇနေနိဂ္ဂဟိတံ၊ ဝဂ္ဂန္တံဝါ ဝဂ္ဂေတေဝမာဒိသု နိဂ္ဂဟိတဂ္ဂဟဏေန
ဗိန္ဒုနောဇေဝနိဒ္ဓုတ္တောအာဟဉ္စပရိယေဝအာပိဘာပိဿတိတိ။

(၁၀) တဒတ္ထောတိသောအသရန္တိ အတ္ထော။ ဥတ္တရတ္ထန္တိ ဥတ္တရ
 သုတ္တတ္ထံ။ အယံပောတ္ထတ္ထောတိ ဧတ္ထဥတ္တရသုတ္တေ အယံအတ္ထော။ ကိန္နာ
 မေတံဝိယောဇယေတိ ဝုတ္တတ္တာဝတဒတ္ထောပိလန္တတိတိ အပါဒါနုပိသ
 ယ ဘူဘကြိယာပိသေသဿ ဝိယောဇယေတိမိနာပဒေန ဝုတ္တတ္တာဝ
 သရတောတိ အပါဒါနုတ္ထောပိ အသတိပိ အသရဂ္ဂဟဏေ လန္တတိ။
 တဿာအသရဂ္ဂဟဏေသတိ။ ပ။ သရတောတိအတ္ထောလန္တ တိတိဏ္ဍံ
 ဝစနံကိန္နာမအယုတ္တန္တိ အတ္ထော။ နလန္တတိ အသရဂ္ဂဟဏေအသ
 တိသရတောတိအတ္ထောနလန္တတိ။ ပရသကာရဿာတိ သကာရာဂမ
 တောပရသသဝိဘတ္တိဿ တုတ္ထော။ ပုရိမသကာရတောတိ သကာ
 ရာဂမတော။ ပရပဒံပဒိစ္စာတိဏ္ဍဝသန္တံပဒိစ္စ။ ပုဗ္ဗဗျုဇ္ဇနန္တိ သဝိဘတ္တိ။ သရ
 တော။ ပ။ ဝုတ္တန္တိ စောဒနာ။ ယဒိ။ ပ။ အသရံကတွာတိပရိဟာရော။ အသ
 ရဂ္ဂဟဏံ။ ပ။ ဝိညာယတိတိစောဒနာ။ သစ္စံ။ ပ။ နယေတိတိပရိဟာရော။
 ဧဝံ။ ပ။ နဝုတ္တန္တိ စောဒနာ။ ဣဟာပိ။ ပ။ အတ္ထောလန္တတိတိ ပရိဟာရော။
 ကိန္နာမေတံ။ ပ။ လန္တတိတိစောဒနာ။ နလန္တတိ။ ပ။ သမ္ဘဝတောတိ ပရိ
 ဟာရော။ ကသ္မာ။ ပ။ ဝုတ္တန္တိ စောဒနာ။ ယေန။ ပ။ တာယေဝမကာသိတိ
 ပရိဟာရော။ ။ ပဌမောပရိစ္ဆေဒေါ။



(၁၂) အနန္တရေသုတိ နတ္ထိအန္တရံဗျဝဋ္ဌာနံ ဧတေသန္တိ အနန္တ
 ရာ။ တေသုအနန္တရေသု။ အဗျဝဋ္ဌာနေသုတုတ္ထော။ ပုဗ္ဗသရဿာတိ
 ဝုတ္တတ္တာအနန္တရေသုသရေသုတိနိဒ္ဓါရဏေဘုဗ္ဗန္တိ ဒဠဗ္ဗံ။ လုတ္တိတိပိ
 နာသော။ အနုစ္စာရဏ ရဟတန္တိ အတ္ထော။ ကာရိနံ ဗဟု ဝစနေနိဒ္ဓိ
 သိတွာ နိမိတ္တသေသက ဝစနနိဒ္ဓေသေ ပယောဇနံ ဒသေန္တော သရေ
 သုတုာဒိမာဟ။ တတ္ထဧကေကသ္မိံယေဝါတိ ဧကေကသ္မိံသရေ နိမိတ္တ
 ဘူတေယေဝ။ ဧကေကသ္မိံယေဝ နိမိတ္တဘူတေသတိ ဧကေကသေဝ
 လောပေနဘာပိတဗ္ဗန္တိ စောဒေန္တောယဒိဧဝံတုာဒိမာဟ။ သရောတုက
 ဝစနနိဒ္ဓေသေသတိဗဟုနံလောပါဘာဝတောကတစရိယေနဗဟုဝစ
 နနိဒ္ဓေသောတိဒသေန္တော ဧကန္တိတုာဒိမာဟ။ ဧတ္ထောဟနနုဘောကဒါ
 စိ ဝိသယဝိသယိနမညောညံနဗျဝဟတိ။ အထကိံ ယသိန္ဒြိယာနိတုာ
 ဒိနုဒါဟရဏာနိဒသိတာနိ၊ နသခါတောဂသေဝါတိ။ ယေဘုယျေန

ကသိ၍ သရေ ဧကသေဝ လောပ သမ္ဘဝါ။ နန္ဒေဝံသတိ သရောတိ
ဝတ္တဗ္ဗန္တိ။ သတ္တံ၊ သတေဝံယသိန္ဒြိယာနိတျာဒိနေဝသိန္ဒြိန္တိ။ နသခါတော
ဂသေဝါတိ။ တသ္မာဥာယတ္ထသာဓနတ္ထမေဝံဝတ္တန္တိ ဒဗ္ဗဗ္ဗံ။ တေနာဟ
ဧကဒ္ဒိတိစတုန္ဒံပိလောပေါဟောတိတိ။

(၁၃) သမာနံဂ္ဂပန္တိ သမာနာသုတိတုတ္ထော။ ဝါအသဂ္ဂပါ။ ပ။
ပရောဂဟဏန္တိ စေဒနာ။ ပုဗ္ဗ။ ပ။ သမ္ဘဝတောတိ ပရိဟာရော။ တန္တိ။
ပ။ သိယာတိစောဒနာ။ တံသန္ဓာယာတိ တံပုဗ္ဗတ္ထံ သန္ဓာယ။ နနဝတ္တဗ္ဗံ။
ပ။ သုဝတ္တန္တိ ပရိဟာရော။ အပဝါဒတ္တာတိ ဣမဿ သုတ္တဿ ပုဗ္ဗ
လောပနိသေခကတ္တာ။ ကိမုဒါဟရဏာနိတိကိမိဒန္တိ ပုဗ္ဗိတွာ ဝတ္တာ
နိဥဒါဟရဏာနိ။ သုတ္တတ္ထသခကောနိဟိဝစနာနိဥဒါဟရဏာနိနာမ။

(၁၄) ဥာယာနိကွစိဝါဂ္ဂဟဏာနိ ဧကတ္တာနိတိစိန္တေတွာစော
ဒေန္တောဝါဂ္ဂဟဏေတျာဒိမာဟ။ ဥာတိန္ဒနာနာတ္ထတံ ဒသေန္တော အာစရိ
ယော ဝါဂ္ဂဟဏသမ္ပန္နေ သတိတျာဒိမာဟ။ တတ္ထဝါဂ္ဂဟဏ သမ္ပန္န
သတိတိ ဝါဂ္ဂဟဏသဥဒါဟရဏေန သမ္ပန္နသတိ။ ဧကသေဝါတိ
ဧကသေဝ ဥဒါဟရဏဿာ တုတ္ထော။ အသဝဏ္ဏဂ္ဂဟဏဿ သာ
မညတ္တာဣကာရဿအဝဏ္ဏ၊ ဝဏ္ဏဟိဥကာရဿအဝဏ္ဏိဝဏ္ဏဟိပိ
ဘဝိတဗ္ဗံ။ ဧဝမဟုတွာကိမေကာရောကာရာဝဘဇန္တိတိစောဒေန္တော
တ္ထောပနာတျာဒိမာဟ။ တတ္ထတ္ထေပနာတိ တေသိသုတ္ထေ။ ပပေါန္တိတိ
ဘဝန္တိတုတ္ထော။ တဒုတ္တရံဝဒေန္တော ဌာနာသန္တတ္တာတျာဒိမာဟ။ တတ္ထ
ဌာနာသန္တတ္တာတိ ဣကာရေကာရာနံ ဥကာရေကာရာနဉ္စ ဌာနဝသေန
အာသန္တတ္တာတုတ္ထော။ အသဝဏ္ဏံပပေါတိတိ ဝတ္ထေ ကောရောကာရာ
ဝဂယုန္တေတိ ဝစနေန အာဒေသဿနိယမိတတ္တာဝတ္ထိယဉ္စ သရောခေါ
ပရောတိ အနိယမိတာဒေသိနောဝတ္တတ္တာစအကာရာဒိနမ္ပိ ကောရော
ကာရာဒေ သနဘဝိတဗ္ဗန္တိစေ။ န၊ ပယောဂဝသေနနိယမိတတ္တာ နိယ
မိတဉ္စပိဟာယ အနိယမိတဿဂဟဏေ ပယောဇနာဘာဝါ ဣကာရ
ကာရာနံ ကောရောကာရာဝဟောန္တိတိနိဥမေတ္တာဝဂန္တဗ္ဗံ။

(၁၅) တဗ္ဗိသေသကာဝဟောန္တိတိတေသံနိမိတ္တကာရိနံ ပိသေ
သကာဟောန္တိ။ အဓိကတတ္တာတိ လုတ္တဒိဃဂ္ဂဟဏဿအဓိကိစ္စတ္တာ။
စာနုကဗိတန္တိ စသဒ္ဓေနအနုကဗိတံလုတ္တဒိဃဂ္ဂဟဏံ။

(၁၆) အာဒေသာပေက္ခတ္တာတိယောအာဒေသောတိယသဒ္ဓဿ

အာဒေသာပေက္ခတ္တာ။ ဝစနံ ဂူပန္တိဝါ သမ္ပန္နောတိ ယံဝစနံ၊ ယံဂူပန္တိ
ဝါ ယသဒ္ဓဿ သမ္ပန္နောဟောတိ။ ဒကာရေ အသတိ ဧကာရအကာ
ရာဒိနံဝေါမိဿကတ္တာသုရုဗ္ဗာရဏာသမ္ဘဝတော အာဟာ မိဿကဒေါ
သာပဂမနတ္ထန္တိ။ ဟေဠာကမ္မဓာရယသမာသဿရုတ္တတ္တာဝဝိညာယ
မာနေဝိအနညသမာသတ္ထေ စောဒနာ ယောကာသံကာတုံဣဟပနကမ္မ
ဓာရယော တျာဒိမာဟ။ တတ္ထဧကာရန္တ သဒ္ဓဿာပိတိမေတေတျာဒိ
သုအသရံ ဗျဉ္ဇနံ သန္ဓာယာဟ။ သတိဗဟုဗြဟိ သမာသမိ ဧကာရန္တ
သဒ္ဓဿ ယကာရာဒေသံ နိဿေတော ဧကာရဿေဝ ယကာရာဒေ
သံ သာဓေန္တော စောဒကော တန္တုတျာဒိမာဟ။ တတ္ထစ တန္နာတိ တံဧ
ကာရန္တသဒ္ဓဿာပိ ယကာရမာပဇ္ဇနတောတိဝစနံ ဘဝတာနဝတ္တဗ္ဗံ၊
တတြိ ကာရဏမာဟ ဒေန္တဿာတျာဒိနာ။ ဧကာရန္တသဒ္ဓဿ သန္တ
ကာဝယဝေါဝါတိ ဧကာရန္တသဒ္ဓဿသန္တကော အဝယဝေါဝါ ဧကာ
ရောတျတ္ထော။ သတိပိ ဆဋ္ဌိနိဒ္ဒေသေ သန္တကာဝ ယဝဂ္ဂဟဏာစတိ ဟိ
တဿ အတ္ထဿ အနိယမတ္တာ ဧကာရန္တဿ သဒ္ဓဿာပိ ယကာရာ
ဒေသော ဘဝေယျာတိ ဒေသေန္တော သိဒ္ဓန္တဝါဒိ ဧဝံသန္တေပိတျာဒိမာ
ဟ။ ဧကာရဿေဝ ယကာရာဒေသံ နိယမေတွာ ဒေသေန္တော စောဒ
ကော တန္တုသရေတျာဒိမာဟ။ တတ္ထတန္နာတိ တံ ယဿကဿစိ အာ
ပဇ္ဇေယျာတိ ဝစနံ ဘဝတာ န ဝတ္တဗ္ဗံ။ သရေပရေတိ ဣမိနာ ဧကာ
ရဿေဝ ယကာရာဒေသံဘိဘာဝေတိ။ သတိပိ သရပရတ္ထေဧကာရန္တ
သဒ္ဓဿာ ပရိစ္စာဂံ ဝိဘာဝေန္တော သိဒ္ဓန္တဝါဒိ ဧဝံသန္တေပိ ဣဒရတ္ထေ
သုတျာဒိမာဟ။ တတ္ထတေသံအာပဇ္ဇေယျာတိတေသံ မကာရတကာ
ရာနံ ယကာရာဒေသော အာပဇ္ဇေယျ။ ပုနပိ ဧကာရဿေဝ ယကာ
ရာဒေသံနိယမေန္တော စောဒကောတမ္ပိနာတျာဒိ မာဟ။ တတ္ထ တာလု
ဇဿ ဧကာရဿေဝါတိ တာလုဠာနေဇာတဿ ဧကာရဿဇေဝ ယ
ကာရာဒေသော ဟောတိ တျတ္ထော။ တဒုတ္တရံ ဝဒေန္တော သိဒ္ဓန္တဝါဒိ
ဧဝံသန္တေပိ သစာယန္တျာဒိ မာဟ။ အာစရိယေနာနိတ ဥဒါဟရဏံ နိ
သေတော ဟေဠာ အတ္တနော သရေတိ အနုဝတ္တနတောတိ ဝတ္တဝါ
ဒမေဝသာဓေန္တောစောဒကောတမ္ပိနာတျာဒိမာဟ။ တတ္ထဗျဉ္ဇနသေတိ
ဗျဉ္ဇနဿ ယကာရာဒေသောတျတ္ထော။ စောဒနာယောကာသမကတွာ
သန္တိဠာနနယံဒေသေန္တော သိဒ္ဓန္တဝါဒိနနသက္ကာတျာဒိမာဟ။ တတ္ထာဝိဓာ

နဿာတိ ကာရိယဿ။ ဣဒမတြသန္နိဋ္ဌာနံ အာစရိယော ကမ္မဓာရယ
ဝသေနကောရဿယကာရာဒေသံ ဣစ္ဆတိ။ ဣတရောဗဟုဗ္ဗိဟိဝသေ
နာတိ။

(၁၈) အနန္တရသုတ္တသေဝဝတ္တနတောတိအနန္တရဿသုတ္တဿ
ဣဝဣမဿ သုတ္တဿာဝိသရေ ကုဂ္ဂဟဏာနုဝတ္တနတော။ တတောတိ
အနန္တရသုတ္တတော။ ဟေဋ္ဌာတိအနန္တရသုတ္တမေဝသန္ဓာယာဟ။

(၂၀) သယမေဝ ဝက္ခတိတိ အာစရိယော သယမေဝ ဝဒတိ။
ဣမဿစအညန္တိ ဣမဿစသုတ္တ နိဗ္ဗိဋ္ဌဿကောရဿဒကာရာဒေသ
တော အညံအာဒေသံ။ အညေသဉ္စ အညာနိတိ သုဂတောတျာဒိသုဒ
ကာရာဒိနဗ္ဗိ အညာနိတကာရာဒိ အာဒေသာနိ။ ။ အထဝါ၊ ကေနိဟ
သုတ္တဝိဘာဂဖလဒ္ဓိ စဂ္ဂဟဏ ဖလမေဝ ကတွာ စသဒ္ဓဂ္ဂဟဏေန ဣ
မဿစအညံ အညေသဉ္စ အညာနိတျာဒိ မာဟ။ စဂ္ဂဟဏဖလတ္တာစ
တဿ၊ ယဇျေဝံ ကသ္မာရတ္တိယံ ပစ္စေကံ သုတ္တဝိဘာဂေနာတိ ဝတ္တံ။
သုတ္တဝိဘာဂတ္ထဝါစကတ္တာ စဂ္ဂဟဏဿ။ တေနကိမာယာတန္တိ စေ။
သုဂတောတျာဒိသုနိမိတ္တာဒေသသံသိဗ္ဗိ။ နနုစဂ္ဂဟဏဿနိပါတတ္တာအ
သတိပိ သုတ္တဝိဘာဂေန အနိမိတ္တာဒေသေနပံ ဘဝိတဗ္ဗန္တိ။ သစ္စံဘဝိ
တဗ္ဗံ။ နစေသော ပုရိမပါဌော။ နေကာနေကတ္ထဝိသယာတိဇ္ဇေ နေကဂ္ဂ
ဟဏေန ဥပသဂ္ဂါဒိနံ ပစ္စေကမေဝနေကတ္တံ ဒသေတိ။ နေကတ္ထဝိသ
ယာတိမိနာ ဥပသဂ္ဂါဒိနမန္တရေဇေကောကောပိအနေကတ္တံဝဒတိတိဒိပေ
တိ။ နေရုတ္တိကာတိနိရုတ္တညူအာစရိယာ။ အာဂတိဂဏတ္တာတိအဓိကာ
ရဂဏတ္တာဂဒေသာဿ။ ဃာဠာဒိပက္ခေပနာတိဃာဠုပ္ပကာရာနံဓာတူနံ
အန္တရေဣမဿဓာတုနော ပက္ခိပနန။ ဓာတုပစ္စယဝိဘတ္တိဝဇ္ဇိတမတ္ထ
ဝံလိင်္ဂန္တိ ဓာတုပစ္စယဝိဘတ္တိဟိဝဇ္ဇိတံအတ္ထဝံအတ္ထဝန္တံ ပဒံလိင်္ဂံနာမ။
တဒပဝါဒါတိ တေနလောပံနိသေခေတွာ။ တသေရာဒေသန္တိ တဿ
ဇောဒေသန္တိ ဆေဒေါ။

(၂၁) ဧဝံသမ္ပဒမိဒန္တိ ဣဒံ ဣဝဣဏ္ဏဂ္ဂဟဏေန ဣဝဣဏ္ဏဿ သင်္ဂ
ဏ္ဍနံ ဧဝံသမ္ပဒံဝေဂ္ဂပန္တိ ဝတ္ထော။ နနု၊ ပ။ ကတန္တိ စောဒနာ။ ပယော။ ပ။
အနုဒ္ဓတောတိပရိဟာရော။ တတ္ထဣမေဟိပိနိမုတ္တာတိ ဣမေဟိ တိဟိ
အာဒေသဟိပိနိမုတ္တာ။ နနုကွဂ္ဂိ။ ပ။ ကတန္တိ စောဒနာ။ တတ္ထ တ
ဒတ္ထောတိ သောနဝါဂ္ဂဟဏာတိဟိတော ဝိကပ္ပတ္ထော။ ကွစာသဝဏ္ဏံ

လုတ္တေတိ သုတ္တတော အနုဝတ္တမာနံ ကွမိဂ္ဂဟဏံသန္ဓာယာဟ ကွမိဂ္ဂ
 ဟဏမနပေက္ခိတွာတိ။ နဝါ။ ပ။ သိယာတိ ပရိဟာရော။ တတ္ထ နိဝတ္တ
 တေတိကွမိဂ္ဂဟဏံနိဝတ္တတေတိသမ္ဗန္ဓော။ အညထာတိ ယဒိ ဥဘော
 ဘိန္နတ္ထာ။ တေနာပိဘိ တေနကွမိဂ္ဂဟဏေနာပိတိသမ္ဗန္ဓော။ ယဒိဇေဝံ။ ပ။
 မန္တန္တိစောဒနာ။ တတ္ထ ယဒိဇေဝန္တိ သစေနဝါဂ္ဂဟဏံဒိသွာကွမိဂ္ဂဟ
 ဏသနိဝတ္တတ္တာ ဥဘော ဧကတ္တာနာမဘဝေယျ။ တန္တိ တံကွမိဂ္ဂဟ
 ဏံ။ တတ္ထာတိကွစာသဝဏ္ဏံလုတ္တေတိသုတ္တေ နဝတ္တတေတိသမ္ဗန္ဓော။
 တန္တိ။ ပ။ ပယောဇနာဘာဝါတိပရိဟာရော။ တတ္ထတန္နာတိ တံဝါသဒ္ဓေန
 ကွမိသဒ္ဓေါပိသမာနတ္ထောတိ သက္ကာမန္တန္တိဝစနံ ဘဝတာ နဝတ္တဗ္ဗံ။
 တတြိကာရဏမာဟ ဝဂ္ဂန္တိဝါဝဂ္ဂေတျာဒိနာ။ ကုဗ္ဗန္တိ ကုဗ္ဗန္တော အာ
 စရိယော။ ဣမေပိတိ ဣမေကွမိဝါဂ္ဂဟဏာ။ ဗွိက္ခတ္တံဥာပနေတိဟေဠာ
 ဧကက္ခတ္တံ ဥပရိဧကက္ခတ္တန္တိ ဧကဿ အတ္ထဿ ဗွိက္ခတ္တံဥာပနေ
 တျတ္ထော။ ယဒိ။ ပ။ မန္တန္တိစောဒနာ။ တတ္ထယဒိဇေဝန္တိ သစေနဝါဂ္ဂဟဏေ
 ဝတ္တမာနေပိ ကွမိဂ္ဂဟဏသကတတ္တာ ကွမိဝါသဒ္ဓါဘိန္နတ္ထာနာမ ဘ
 ဝေယျ။ ဣမေပိတိ ဣမေကွမိနဝါသဒ္ဓါပိ။ တန္တိ။ ပ။ ဝစနမတ္တံသိယာတိပရိ
 ဟာရော။ တတ္ထတန္နာတိ တံဣမေပိနာနတ္ထာတိသက္ကာမန္တန္တိဝစနံ ဘဝ
 တာနဝတ္တဗ္ဗံ။ အာဒိဒ္ဓယန္တိ ကွမိနဝါဂ္ဂဟဏဒ္ဓယံ။ ဣတရဒ္ဓယန္တိဝါဝိဘာ
 သာဂဟဏဒ္ဓယံ။ ဣဒမ္ပိတိဣဒမ္ပိနိပါတာတုက္ကံယေတုယျဝသေနုတ္တန္တိ
 သမ္ဗန္ဓော။ သတ္တတ္ထဝါစကတ္တာတိ ပိဇ္ဇမာနတ္ထဝါစကတ္တာ။ ယတ္ထာတိ
 ယသ္မိံသုတ္တေ။ ဣတရံပနာတိ ဧကရူပုပ္ပါဒနံ။ အညထာတိယဒိအာဒိဒ္ဓယံ
 ဧကရူပုပ္ပါဒနမေဝ ကရောတိ။ နရူပဒုယုပ္ပါဒနံ။ အန္တဒ္ဓယမ္ပိရူပဒုယုပ္ပါဒန
 မေဝကရောတိ။ နဧကရူပုပ္ပါဒနန္တိ အတ္ထော။ နန္တိဒမ္ပိ။ ပ။ ဝတ္တန္တိစောဒ
 နာ။ နသက္ကာ။ ပ။ ဘိန္နယောဂကရဏန္တိပရိဟာရော။ တတ္ထ ဥဘိန္နပိတိ
 ဧကာရိကာရာနဗ္ဗိ။ အာဒိဿကာရဿ အသတိအန္တတ္တေဧကာရဿ
 ယကာရောနဟောတိတိ ဧကာရဿအန္တတ္တေအသတိ အန္တာဘာဝါ
 အာဒိဿ ဧကာရဿယကာရော နဟောတိတိ သမ္ဗန္ဓော။ ပုဗ္ဗောဣ
 ဝဏ္ဏော။ အန္တောဣဝဏ္ဏောဘိဝါအဝတ္တတ္တာအာဟအပိသေသေနာတိ။
 အာဒိဿာပိတိ အာဒိဿအုဝဏ္ဏဿာပိ။ အပိသဒ္ဓေါ အန္တဿာပိတိ
 သမ္ပိဏ္ဏေတိ။ တဒတ္တန္တိ အာဒိဿိဝဏ္ဏဿာပိယကာရာဒေသတ္ထံ။ နန္တိဒ
 မေဝ။ ပ။ နဝတ္တဗ္ဗန္တိစောဒနာ။ တန္တိ။ ပ။ ပိဇိယတေတိပရိဟာရော။ တတ္ထ

အသတိဟိန္ဒုမသ္မိံသရသန္တိဝိသယေတိန္ဒုမသ္မိံသုတ္တေ အသတိတိယော
ဇနာ။ သိဒ္ဓေသတျာရမ္ဘာဝိသိယတေတိ သိဒ္ဓေသတိအဓိပ္ပေတက္ခေ ပုန
သုတ္တာရမ္ဘာဝိသိယတေကရိယတေ။

(၂၂) ဝေါဒိဿစသရေပရေတိဗျဉ္ဇနပရတ္တာ အဝစနိယတော
တိဝေါဒိဇကောရတောဗျဉ္ဇနဿ ဝကာရဿပရတ္တာ သရေပရေဝေါ
ဒိဿာတိအဝစနိယတောတိယောဇနာ။ ဒေဝဒတ္တောရာဇာဟောတိတိ
က္ခေဒေဝဒတ္တောတိကာရိ။ ရာဇာတိကာရိယံ။ ပုဗ္ဗောတိကာရိ။ ရသော
တိကာရိယံ။ ဒေဝဒတ္တောတိ ကာရိပဌမာ။ ရဇ္ဇန္တိ ကာရိယဒုတိယံ။
ရဇ္ဇန္တိ ကာရိယပဌမာ။ ဒေဝဒတ္တဿာတိကာရိဆဋ္ဌိ။ ။ ဒုတိယော
ပရိစ္ဆေဒေါ။



(၂၃) သရာခေါတိက္ခေခေါသဒ္ဓေါအဓိကာရန္တရနိဒဿနက္ခေ။
သရာပကတိဗျဉ္ဇနေတိက္ခေ ပကတိနာမအဓိကာရတ္တမာပဇ္ဇနံ။ တဉ္စဝိ
ကာရနိသေခနဝသေန ဟောတိ။ ဣတိဒံပဋိသေခသုတ္တံနာမ။ ဣဒံသုတ္တံ
ဥတွာသတိသမ္ပတ္တကာရိယေပဋိသေခဝိခာနံနာမဝိသိယတေ။ နာသတိ။
တသ္မာယဒိဒံ ပဋိသေခသုတ္တမနဓိတံသိယာ။ ဗျဉ္ဇနေပရေ သရောကေန
သုတ္တေနဝိကာရမာပဇ္ဇေယျာတိ ဝိကာရဝိသိမာရဗ္ဗစောဒေန္တောစောဒ
ကောယဒိပန။ ပ။ အာပဇ္ဇေယျာတျာဟ။ တတ္ထကေနဝိကာရ မာပဇ္ဇေ
ယျာတိသရောဗျဉ္ဇနေပရေကေနသုတ္တေနဝိကာရမာပဇ္ဇေယျာတျက္ခေ။
ဝိကာရဝိသိမာရဗ္ဗစောဒိတတ္တာတံဝိသိံ သရူပတောဒသေန္တော သိဒ္ဓန္တိ
ဝါဒိဒိဗန္တိ ဝေမာဒိနာတျာဟ။ ဣဒံသုတ္တံဟောတိဘောယဒိဣဒံသုတ္တံနပ
ဋ္ဌိတံဘဒေဝယျ။ ဒိဗံရဿန္တေ၊ ဝမာဒိဟိသုတ္တေဟိ ဗျဉ္ဇနေပရေသရောဝိ
ကာရမာပဇ္ဇေယျ။ တန္တိဝတ္တနတ္ထမိဒံ သုတ္တံသုတ္တန္တိ။ နနု။ ပ။ ဘဝိတဗ္ဗမေ
ဝါတိစောဒနာ။ တတ္ထသုတ္တောပဒေသဿာတိဥပဒိဿနံကထနံ ဥပဒေ
သော။ သုတ္တဿဥပဒေသော သုတ္တောပဒေသော။ တတ္ထသစေဒိဗန္တေ၊
ဝမာဒိနာဘဝိတဗ္ဗဝိကာရနိသေခနတ္ထမိဒံအဓိတံသိယာ။ ဒိဗံတျေဝမာ
ဒိနံနိရတ္တကဘာဝေါအာပဇ္ဇေယျ။ သုတ္တဝိသိနိသေခကတ္တာ။ တသ္မာဒိဗံ
တျေဝမာဒိသုတ္တောပဒေသဿနိရတ္တကဘာဝါပဇ္ဇနတော ဝိကာရေန
ဘဝိတဗ္ဗမေဝနနုတိသုတ္တံဟောတိ။ ဘဝိတဗ္ဗ။ ပ။ နိဝါရဏတ္ထန္တိ ပရိဟာ

ရော။ ဣဒံ ဝုတ္တံ ဟောတိ သုတ္တောပဒေသ သာနိရတ္တကဘာဝါပဇ္ဇနတောဒိ
 ဃန္တေ ၂၀ မာဒိနာ ဝိကာရေနဘဝိတဗ္ဗံ။ ယသ္မာပန သဗ္ဗေသုပယောဂေသု
 ဗျဉ္ဇနေပရေသရဿဝိကာရံနန္တန္တိ တဗ္ဗံ။ ကတ္ထဝိနန္တန္တိ တဗ္ဗံ။ ကတ္ထဝိနန္တန္တိ
 တဗ္ဗံ။ တသ္မာဣန္တိ တပယောဂေဝိကာရံဟောတု၊ တံယုတ္တံ။ ကေနစိသုတ္တေ
 န ပဋိဒေသဓနိယဿဝိကာရဿ အနိန္တိ တေကတ္ထဝိပယောဂေသာမည
 ဝိဝိဝသေနဒိဗံတေဝမာဒိနာဝိကာရံဟောတိ။ တံနိဝတ္တနတ္ထမိဒံသုတ္တံ
 ဝုတ္တန္တိ။ ဒိဃန္တေ ၂၀ မာဒိသုက္ခဝိဂ္ဂဟဏေနေဝကတ္ထဝိနိဝါရဏတ္ထဿ
 သိဒ္ဓတ္တာတဒတ္တာယ ပုနယောဂါရမ္ဘေ ပယောဇနန္တရာဘာဝါစ ယဒိ
 ကတ္ထဝိနိဝါရဏတ္ထံသိယာ၊ ဣဒမေဝါ နန္တနိယန္တိ ဒိပေန္တော ယဒိဇံ။ ပ။
 သိဇ္ဈနတောတျာဟ၊ စောဒနာ။ တတ္ထယဒိဇေန္တိ သစေဇံဘဝတာဝုတ္တ
 နယေနကတ္ထဝိနိဝါရဏတ္ထမိဒံ အဓိတံသိယာ။ ကွပ်ဂ္ဂဟဏေနေဝါတိ
 ဒိဃန္တေ ၂၀ မာဒိသုက္ခဝိဂ္ဂဟဏေနေဝ။ တဒတ္ထဿာတိ တဿကတ္ထဝိ
 နိဝါရဏတ္ထဿ။ နနပဋိတဗ္ဗံ။ ပ။ တဒ္ဓိဝတ္တနတ္ထန္တိ ပရိဟာရော။ တတ္ထ
 လောပံပါပုဏေယျာတိ အာဂမောကာရော လောပံပါပုဏေယျ။ တံ
 နိဝတ္တနတ္ထန္တိ တဿဩကာရလောပဿနိဝတ္တနတ္ထံဣဒံသုတ္တံဝုတ္တံ။ ဣဒံ
 ဝုတ္တံဟောတိ သစေသရာပကတိဗျဉ္ဇနေတိ ဣဒံသုတ္တံနပဋိတံဘဝေယျ၊
 ပရဩသဟဿန္တိ ဧတ္ထအသရူပါသရာပရဿ ဩကာရဿဝါပရော
 အသရူပါတိလောပေါဘဝေယျ၊ တသောကာရဿလောပနိဝါရဏာ
 ယိမဿဝစနိယတ္တာ ဣဒံသုတ္တံ နနပဋိတဗ္ဗံ၊ ပဋိတဗ္ဗမေဝါတိ။ နနူ။ ပ။
 သိဇ္ဈတိတိစောဒနာ။ တဩယမဓိပ္ပါယော ဝါပရောအသရူပါတိဧတ္ထ
 ဝါဂ္ဂဟဏံပနကတ္ထဝိပယောဂေ သုတ္တေနသမ္ပတ္တလောပ နိဝါရဏာယ
 ဝုတ္တံ။ တသ္မာ ဩကာရဿသုတ္တေနလောပေသမ္ပတ္တ တဿ ပကတိ
 ဘာဝေါဝါဂ္ဂဟဏေနေဝသိဇ္ဈတိ နနူ၊ တသ္မာ ဩကာရလောပ နိဝတ္တ
 နတ္ထန္တိ နဝတ္တဗ္ဗန္တိ။ နသိဇ္ဈတိ။ ပ။ အနဓိပ္ပေတတောတိပရိဟာရော။ တတ္ထ
 တေနာတိ တေနဝါဂ္ဂဟဏေန။ ဧကဿာတိဧကဿဥဒါဟရဏဿ။
 ဣစောတိပရောသဟဿန္တိ ပယောဂေ၊ ပရသဟဿံပရောသဟဿန္တိ
 ရူပဒ္ဓယဿသဗ္ဗဒါအနဓိပ္ပေတတောတိ သမ္ပန္တော။ ယဒိဇံ။ ပ။ နလော
 ပေါဟောတိတိစောဒနာ။ တတ္ထယဇျေဝန္တိ ဝါဂ္ဂဟဏေနဩကာရဿ
 ပကတိဘာဝေါ နသိဇ္ဈတိ၊ သုတ္တေနလောပေါဘဝတိတိ ဇံ ဘဝ
 တာဝုတ္တဝစနံ ယဒိသစ္စံ ဘဝေယျာတုတ္ထော။ တဒတ္ထံဒိတိ တဿ

ဩကာရလောပဿနိဝတ္တနတ္ထမ္ပိ သရာပကတိဗျူဉ္ဇနေတိ ဣဒံသုတ္တံ န
 ဝတ္တဗ္ဗံ၊ အဝိသဒ္ဓေါပနေတ္ထ ဟေဋ္ဌာပိသုတ္တမေဝ နပဋိတန္တိ ဝုတ္တတ္တာ နိ
 သေခနတ္ထသမ္ပိဏ္ဏနေ ဝတ္တတိ။ ယဒိလောပေါ ဘဝေယျာတိ ပရသ
 ဟဿန္တိတ္ထေ ကွစိဩဗျူဉ္ဇနေတိ ဩကာရာဂမေ ကတေ တသော
 ကာရဿဝါပရောအသရူပါတိသုတ္တေန ယဒိလောပေါဘဝေယျ။ အာ
 ဂမသုတ္တန္တိ ကွစိဩဗျူဉ္ဇနေတိသုတ္တံ၊ နိရတ္ထကတ္တာသုတ္တောပဒေသဿာ
 တိသမ္ပန္နော။ အဓိတဉ္ဇေတန္တိ ဇေတံအာဂမသုတ္တံ အာစရိယေနအဓိတဉ္ဇေ။
 တေနာတိ တေနကာရဏေန။ နလောပေါဟောတိတိ အာဂမောကာ
 ရဿဝါပရောအသရူပါတိသုတ္တေန လောပေါ နဟောတိ။ တဿှာ ဩ
 ကာရလောပနိဝတ္တနတ္ထမ္ပိသရာပကတိဗျူဉ္ဇနေတိသုတ္တံ နဝတ္တဗ္ဗံ ဝုတ္တံ
 ဟောတိ။ ဇေဝံသန္တေပိ။ ပ။ တန္တိဝတ္တနတ္ထန္တိ ပရိဟာရော။ တတ္ထဇေဝံသန္တေ
 ဒီတိအာဂမ သုတ္တဿပိသယတ္တာ တသောဒါဟရဏဿ ဩကာရ
 လောပေါနဟောတိတုတ္ထေ ဇေဝံဘဝတာ ဝုတ္တနယေန ပိညာယမာနေ
 သတိပိပမာဒေါမစ္စုနောပဒန္တိတ္ထေ အာဒေသောကာရဿဝါပရောအ
 သရူပါတိသုတ္တေနလောပေါဘဝေယျ။ တန္တိဝတ္တနတ္ထံ ဣဒံသုတ္တံ ဝုတ္တန္တိ
 အတ္ထော။ ဣဒမတြိနာနာကရဏံဟေဋ္ဌာ အာဂမောကာရော ဣဒအာ
 ဒေသောကာရောတိ။ နနု။ ပ။ သိဣတိတိစောဒနာ။ တတ္ထတတ္ထာတိတသ္မိံ
 ဝါပရောအသရူပါတိသုတ္တံ။ တဒတ္ထောတိ သေဩကာရာဒေသလော
 ပနိဝတ္တနတ္ထော။ နသိဣတိ။ ပ။ အနဓိပ္ပေတတောတိပရိဟာရော။ တတ္ထ
 ဣဒသဗ္ဗဒါအနဓိပ္ပေတတောတိဣဒစပမာဒေါမစ္စုနောပဒန္တိ ပယော
 ဂေပမာဒေါမစ္စုနောပဒံ ပမာဒမစ္စုနောပဒန္တိ ရူပဒုယဿသဗ္ဗဒါအန
 ဓိပ္ပေတတောတိအတ္ထော။ ဇေမပိ။ ပ။ ဣဒိနာဝ သိဣတိတိ စောဒနာ။
 တတ္ထဇေမပိတိယဒိပိဇေဝံဘဝေယျ။ သစေ အာဒေသောကာရဿဝါဂ္ဂ
 ဟဏေနပကတိဘာဝေါ နသိဣယျာတုတ္ထော။ ပမာဒေါ မစ္စုနောပ
 ဒန္တိတ္ထေ ယဒိဝါဂ္ဂဟဏေန အာဒေသောကာရဿပကတိဘာဝေါ န
 သိဣတိ။ သရာပကတိဗျူဉ္ဇနေတိဣဒိနာပိနသိဣတေဝဩကာရဿအာ
 ဒေသတ္တာ။ သရလောပေါ။ ပ။ ပကတိတိမိနာဝသိဣတိတိ ဝုတ္တံဟော
 တိ။ ကသ္မာပနေသ သရလောပေါ။ ပ။ ပကတိတိမသေဝ ပိသယံ
 ကတွာအာဟာတိစေ။ အာဒေသဂ္ဂဟဏဿဝုတ္တတ္တာ။ အယမဿအ
 မိပ္ပါယောယေသုအမာဒယောသန္တိ။ တာနိပယောဂါနိ သရလောပေါ။

ပ။ပကတိတိမဿဝိသယာနိ။ယောသုထပေတွာ အမာဒယော အဝသေ
သာအသရူပသရာသန္တိ၊တာနိဝါပရောအသရူပါတိသုတ္တဿဝိသယာ
နိ။တဿာအကြာပိ အမာဒိသွာဒေသသပရတ္တာသရလောပေါ။ပ။ပက
တိတိမိနာဝသိဇ္ဈတိတိ။ပမာဒေါတိပနေတ္ထသတိပိအာဒေသတ္ထေ အသ
ရူပပရတ္တာ ဝါပရောအသရူပါတိမိနာဝ လောပေသမ္ပတ္ထေ သရာပက
တိ ဗျဉ္ဇနေတိမိနာ ပကတိဘာဝေါသိဇ္ဈတိ။သရလောပေါ။ ပ။ ပကတိ
တိမိနာပနစိတ္တန္တု၊ဒိသုသရူပသရပ္ပယောဂေသု ဇေ ပကတိဘာဝေါ
သိဇ္ဈတိ။ တဿာအမာဒယောဝါဟောန္တု အကာရာဒယောဝါ။ ယတြ
အသရူပါနိသန္တိ၊တာနိ ပယောဂါနိ ဝါပရောအသရူပါတိမဿ ဝိသ
ယာနိ။ယသိန္တုသရူပါနိသန္တိ၊တာနိသရလောပေါ။ပ။ပကတိတိမဿ
ဝိသယာနိ။တံပနဝိသယံ အဇာနိတွာ ဧကဝလံ အာဒေသမတ္တံ သန္ဓာ
ယ သရလောပေါ။ ပ။ ကတိတိမိနာဝ သိဇ္ဈတိတိဝဒေသိ။ တေနာပိန
သိဇ္ဈတိ အသရူပတ္တာတသောကာရဿာတိ။သရူပါသရူပါဒေသဘော
ဒမာဂမ္မဉ္စတိန္ဒုသုတ္တာနံဝိသယာဝိသယံဒေသန္တော နသိဇ္ဈတိ။ပ။ ဗလ
ဝတရတ္တာတုာဟ၊ပရိဟာရော။ တတ္ထ နသိဇ္ဈတိတိပကတိဘာဝေါ န
သိဇ္ဈတိ။သရလောပေါ။ပ။ ပကတိတိ သုတ္တဿ ဝိသယံ ဒေသန္တော
စိတ္တံတုာဒိမာဟ။အတဗ္ဗိသယာဘူတော ဩကာသော အတ္ထိတိ တဿ
ဝိသယောတဗ္ဗိသယော။တဗ္ဗိသယောနုဘူတောတဗ္ဗိသယာဘူတော။နတဗ္ဗိ
သယာဘူတော အတဗ္ဗိ သယာဘူတော။ တဿ ဝါ ပရောအသရူပါတိ
သုတ္တဿ အဝိသယာဘူတော ဣမဿ သရလောပေါ။ ပ။ ပကတိတိ
သုတ္တဿဩကာသောအတ္ထိတုတ္ထော။ သာဝကာသာနဝကာသေသုတိ
နိဒ္ဓါရဏေဘုမ္မံ။သာဝကာသောစ အနဝကာသောစ သာဝကာသာနဝ
ကာသာ။တေသု။သရူပါသရူပနိမိတ္တသာမညဝသေနုတ္တတ္တာသရလော
ပေါ။ပ။ပကတိတိ သုတ္တံသာဝကာသောနာမ။ တံပန သရူပါသရူပသ
ရာနံ အဝကာသဝိသယာဝိသယာတတ္တာသာဝကာသောတိဝုစ္စတိ။ အ
သရူပါနံယေဝ အဝကာ သတ္တာ၊နဣတရေသံ ဝါပရော အသရူပါတိ
သုတ္တံ အနဝကာသောနာမ။ ဝိသေသဝိမိနာ သာမည ဝိမိဗာဂေက္ကာ
အာဟ ဗလဝ တရတ္တာတိ။ နန္ဒိမဿာပိ။ ပ။ ဝကာသော အတ္ထိတိ
စောဒနာ။တတ္ထ နန္ဒိမဿာတိဣမဿဝါပရော အသရူပါတိ သုတ္တဿ
အဝကာသော အတ္ထိ နုတိသမ္ပန္နော။အယမဿ အဓိပ္ပါယောဘဝတာ

ပရိကပ္ပိတော သရူပါသရူပဝိဘာဂေါ ထပေတွာ အမာဒယော အဝ
 သေသေသေဝ လတ္တတိတိ။တေနာဟ အမာဒေသပစ္စယာဒိဝိရဟိတေ
 သူတိ။နတ္ထိ။လ။ယုတ္တတ္တာတိပရိဟာရော။တတ္ထသဗ္ဗန္တိ သဗ္ဗံအဝသေသ
 နိမိတ္တံ၊ သရလောပေါ။ ပ။ ပကတိတိသုတ္တေ အာဒိဂ္ဂဟဏေန အဝသေ
 သသဗ္ဗနိမိတ္တသင်္ဂဟဗြိကတန္တိ ဝတ္ထုယုတ္တတ္တာကိံ နမာဝသမဏိယော
 တျာဒိသု န ဝါပရောအသရူပါတိ မသေဝအဝကာသော၊သရလော
 ပေါ။ပ။ပကတိတိမသ္မာပိ အဝကာသော။ တထာပိ ဝိဟာယအမာဒိဝိ
 ဘာဂံ ကေဝလံ သရူပါသရူပါ ဝိဘာဂသေဝ ဂဟိတတ္တာ ဝါပရော
 အသရူပါတိမသ္မာပိသယံ ကတွာဝုတ္တန္တိ အဓိပ္ပါယော။ဇေံ ဟောတု။
 ပ။သိန္ဓနတောတိ စောဒနာ။ တတ္ထ ဇေံဟောတုတိ အာဒိဂ္ဂဟဏေန
 သဗ္ဗနိမိတ္တသင်္ဂဟော ဇေံဟောတု။ ဇေံသတိတိ ဇေံ အာဒိဂ္ဂဟဏေန
 သဗ္ဗနိမိတ္တသင်္ဂဟေသတိ။ ဣမိနာဝါတိ သရလောပေါ။ ပ။ ပကတိတိ
 မိနာဝ။ကိံ ဝုတ္တံဟောတိ။ သရာသရေလောပန္တိဒံ ထပေတွာ အမာဒ
 ယော အဝသေသေသုသရေသုပရေသုပုဗ္ဗလောပံသန္ဓာယဝုတ္တံ။တသ
 ပနလောပသသရလောပေါ။ပ။ပကတိတိ ဇေတ္ထာဒိဂ္ဂဟဏေနာဝသေသ
 သဗ္ဗနိမိတ္တသင်္ဂဟသ ကတတ္တာ ဝိနာဝတေန အနေသိန္ဓနတော တံ
 နိရတ္ထကံ ကတွာ အာစရိယေနာမိတန္တိ ဝုတ္တံ ဟောတိ။ လောပံပန
 သိန္ဓတိ။ပ။ဝုတ္တန္တိ ပရိဟာရော။ တတ္ထ တသ္မာ တံဝုတ္တန္တိ ယသ္မာသ
 ရလောပေါ။ပ။ပကတိတိဣမိနာဝသုတ္တေန ပုဗ္ဗသရေလုတ္တေပရသရော
 ကေနစိ နကာရမာပဇ္ဇတိ။တသ္မာ ပရသရသ ဝိကာရတ္ထံ တံ သရာ
 သရေလောပန္တိ သုတ္တံဝုတ္တန္တိသမ္ပန္နော။ နဝိကာရပရိဟာရေ စောဒ
 နာယောကာသမလဘိတွာဟေဠာစိတ္တန္တိ၊ ဘဒိသု သရူပသရလောပတ္ထံ
 သရလောပေါ။ပ။ပကတိတိ သုတ္တမမိတန္တိ အာစရိယာမိပ္ပါယမာရဗ္ဗ
 စောဒေန္တော ဇေံဟောတု။ပ။ သိန္ဓနတောတျာဟ၊စောဒနာ။ တတ္ထဇေံ
 ဟောတုတိ ဇေံဝိကာရတ္ထံ သရာသရေလောပန္တိ သုတ္တံဝုတ္တံဟောတု။
 သရေသုတိ နိဒ္ဓါရဏေဘုမ္မံ။သဗ္ဗေသံ သရာနမန္တ ရေတုတ္ထော။ သရူပသ
 ရာနံယေဝါတိ အမာဒိဝိဘာဂမကတွာ သရူပသရာနံယေဝါတုတ္ထော။
 တတ္ထ လောပသ သမ္ဘဝတောတိ တသ္မိံ သရာသရေလောပန္တိ သုတ္တေ
 သရူပသရာနံလောပသသမ္ဘဝတော၊သရူပသရလောပတ္ထံ သရလော
 ပေါ။ပ။ပကတိတိသုတ္တံနာရတိတဗ္ဗန္တိ သမ္ပန္နော။နန္ဒဝေါရုမ္ဘာ။ပ။မာပဇ္ဇ

ကိတိပရိဟာရော။ အယမေတ္တာစရိယသသာမိပ္ပါယော၊ သရာသရေလော
 ပံ၊ သရလောပေါ။ ပ။ ပကတိတိသုတ္တန္တယံသရူပသရလောပံသန္ဓာယေဝါ
 ဝိတံ။ တေသုပုဗ္ဗသုတ္တံပရသရသမိကာရတ္ထံဝုတ္တံ။ ဒုတိယံအဝိကာရတ္ထံ
 ဝုတ္တံ။ တသ္မာ ပုဗ္ဗသရေလုတ္တေပရသရသမိကာရတ္ထံ သရလောပေါ။
 ပ။ ပကတိတိသုတ္တမာရဘိတဗ္ဗန္တိ။ တဒတ္ထမ္ဘိ။ ပ။ သမ္ဘဝတောတိ စောဒ
 နာ။ တတ္ထတဒတ္ထမ္ဘိတိ သောအဝိကာရသင်္ခါတော အတ္ထောတဒတ္ထော။
 တဒတ္ထမ္ဘိအဝိကာရတ္ထံပိ သရလောပေါ။ ပ။ ပကတိတိသုတ္တံနဝတ္တဗ္ဗန္တိ
 အတ္ထော။ ဒိဗန္တိ သုတ္တေနသမ္ဘတ္တိကာရံ ကွစိဂ္ဂဟဏမေဝနိသေခေ
 တိတိယုတ္တိံ စေတသိ သမာဓာယာဟာ ဝိကာရသေဝါသမ္ဘဝတောတိ။
 အဝိသဒ္ဓေါပနေတ္ထဟေဠာပိ နာရဘိတဗ္ဗန္တိ ဝုတ္တတ္တာ နိသေခနသမ္ဘိဏ္ဍ
 နတ္ထော။ ဝိကာရသံဝိခာနဝိမိမာဝိကရောန္တော အာဟာနန္တဝေါ။ ပ။ သမ္ဘတ္တ
 တိ၊ ပရိဟာရော။ တတ္ထ ဝိကာရဝိမိသာခနတ္ထံဒိဗန္တိ ဒိဗေသမ္ဘတ္တတိ
 ဝစနံ ဟေဠာ အဝေါရုမ္ဘာနု၊ တသ္မာ ဝိကာရသေဝါ သမ္ဘဝတောတိ
 ဝစနံ နဝတ္တဗ္ဗန္တိ အမိပ္ပါယော။ ဝိကာရသေဝါသမ္ဘဝတံဝိဘာဝေန္တော
 အာဟာဝုတ္တံ။ ပ။ နသမ္ဘန္တတိတိ၊ စောဒနာ။ တတ္ထ အသတိပိတသ္မိန္တိ တသ္မိံ
 သရလောပေါ။ ပ။ ပကတိတိသုတ္တအသတိပိ။ နသမ္ဘန္တတိတိကွစိဂ္ဂဟ
 ဏသမိ ပနိသေခဝါစကတ္တာ ပရသရသမိ ဒိဗန္တိ မိနာ သမ္ဘတ္တ ဝိကာ
 ရော တတြေဝကွစိဂ္ဂဟဏေန န သမ္ဘန္တတိ။ တသ္မာပိ အဝိကာရတ္ထမိ
 ဒံနဝတ္တဗ္ဗမေဝါတုတ္ထော။ အကာရာဒိနံ ဝိကာရံ သရေသေဝ အနိယ
 မေနဝိကာရနိသေခဝိဓာယကသမိ ကွစိဂ္ဂဟဏသမိ အမာဒိသာမညဝ
 သေန ကွစိဂ္ဂဟဏေန ပန အသတိပိ တသ္မိံ န သမ္ဘန္တတိတိ ဝဒတာ
 စိတ္တံတုာဒိသုပိ သမ္ဘတ္တဝိကာရနိသေခကံ ကတွာ ဝုတ္တတ္တာအာဟာ အ
 သမ္ဘဝံ။ ပ။ ဉာတဗ္ဗန္တိ၊ ပရိဟာရော။ တတ္ထအသမ္ဘဝန္တိ သမောအဝိသ
 မောဉာဇာတုတော ပထော သမ္ဘဝေဝ။ နသမ္ဘဝေဝ အသမ္ဘဝေဝ။ တံ အ
 မဂ္ဂန္တိ အတ္ထော။ အကာရာဒိနံ သမ္ဘတ္တဝိကာရနိသေခကံ ကွစိဂ္ဂဟဏံ
 အမာဒိနုပ္ပိ သမ္ဘတ္တဝိကာရ နိသေခကံ ကတွာ ဝဒန္တော အသမ္ဘဝမဝ
 တိဏ္ဍောနာမ။ ပယောဇနံ နာဘိဇာနာတိတိ နိပ္ပတ္တိံ အတ္ထသမ္ဘန္တဝါန
 သမ္ဘာဇာနာတိ။ အကာရာဒိသေဝါနိယမေန ဝိကာရနိသေခန သံဝိခာ
 နသင်္ခါတံကွစိဂ္ဂဟဏဖလံ ဒိဗန္တိ သုတ္တာဒိပ္ပါယတ္ထမာဟာရိတွာ သရူ
 ပတော ဒသေသန္တော ဣဒံဟေတ္ထ။ ပ။ ကွစိ နဟောတိတုာဟ။ တတ္ထ

ဧတ္ထောတိ ဧကေသိံ ကွဗိဂ္ဂဟဏော။ အကာရာဒိသု သရေသုတိ အမာဒိ
 ဝဇ္ဇိတေသု အကာရာဒိသု သရေသု ပရေသု။ အထဝါ၊ အကာရာဒိသု
 သရေသုတိ နိဒ္ဒါရဏောဘုမ္မံ။ အမာဒိဝဇ္ဇိတာကာရ မရိယာဒါဝိကာ
 ရပုဗ္ဗာပရ သရာနမန္တရေ တုတ္ထော။ ဧကောကသိံ ယေဝ သရေလုတ္တေ
 တိ သရာသရေ လောပန္တိမိနာ ဧကောကသိံ ယေဝ သရေလုတ္တေ နိ
 မိတ္တဘူတေ တုတ္ထော။ ကွဗိဟောတိ ကွဗိနဟောတိတိ ပရသရဿ
 ဝိကာရော ကတ္ထဝိပယောဂေ ဟောတိ၊ ကတ္ထဝိ ပယောဂေနဟောတိ
 တိ ဝုတ္တံ ဟောတိ။ ယသ္မာအကာရာဒိသု သရေသုပရေသု ဧကောက
 သိံ ယေဝ သရေလုတ္တေ ပရသရဿဝိကာရော ကွဗိဟောတိ၊ ကွဗိန
 ဟောတိ၊ တသ္မာ အကာရာဒိနံ သမ္ပတ္တဝိကာရနိသေခကံ ကွဗိဂ္ဂဟဏ
 ပယောဇနမနူပပရိက္ခိတွာ အမာဒိနိသမ္ပတ္တဝိကာရနိသေခကံ ကတွာ
 ဝဒန္တောဘဝံ အသမ္ပထမဝတိဇ္ဈောတိဝုတ္တံ ဟောတိ။ အကာရာဒိသေ
 ဝကွဗိန္ဒနိယမံ သာဓေန္တောသရေသရေ။ ပ။ ဝိညာပနတ္ထမေဝါတုာဟ။
 တဒတ္ထ ဝိညာပနတ္ထန္တိ သော ကွဗိတ္ထသင်္ခါတောအတ္ထော တဒတ္ထော။
 တဒတ္ထဿ အကာရာဒိသု ဝိညာပနံ တဒတ္ထဝိညာပနံ။ တဒတ္ထဝိညာပ
 နံ အတ္ထော ယဿ သရေတိဝစနဿ တဒိဒံ တဒတ္ထ ဝိညာပနတ္ထံ။ ကွ
 ဗိဟောတိ ကွဗိနဟောတိတိ ဝုတ္တဿ တဿ ကွဗိတ္ထဿ အကာရာ
 ဒိသေဝ ဝိညာပနတ္ထန္တိ အတ္ထော။ ဣဒံဝုတ္တံ ဟောတိ၊ သရာသရေလော
 ပန္တိဇ္ဈေ သရာတိ ကာရိနော ဗဟုဝစနေန နိဒ္ဒိဋ္ဌတ္တာ နိမိတ္တဿာပိ ဗ
 ဟုဝစနေနနိဒ္ဒိသိတဗ္ဗေဝမကတွာ သရေတေကဝစနနိဒ္ဒေသော ဗဟု
 ဝစနဿမညေနသဗ္ဗနိမိတ္တသင်္ခဟဿကတတ္တာအမာဒယောပိသင်္ခဟိ
 တာဘဝေယျန္တိ တဒါသင်္ခာပဂမနတ္ထော။ တေနကဝစနနိဒ္ဒေသေနအ
 ကာရာဒိသုသရေသု ဧကောကသိံ ယေဝ သရေတိ အယမတ္ထောသမ္ဘဝ
 တိ။ ကွဗိဝုတ္တိန္ဒာဝသေန တသိဒိသတ္ထဝါစကဿ သရေဂဟဏဿစ
 ကွဗိဂ္ဂဟဏဿစ အညောညသမ္ပန္နေန နာနုဝတ္တနတောဒိဗန္တိ မဿအ
 ကာရာဒိသုသရေသုဧကောကသိံ ယေဝ သရေလုတ္တေကွဗိဟောတိ၊ ကွ
 ဗိနဟောတိတိ အယမကာရာဒိသမ္ပန္နော ကွဗိတ္ထောဝိညာယတိ။ တေ
 နုဝုတ္တံ သရေတိဧကဝစနံတဒတ္ထဝိညာပနတ္ထမေဝါတိ။ ဧဝံကွဗိတ္ထဿ
 အကာရာဒိသေဝလတ္တမာနတံဒသေတွာ အမာဒိသွာနုပလတ္တနိယတံ
 ဝိဘာဝေန္တော ယဒိပနာတုာဒိမာဟ။ တတ္ထ ဣဒံနုပဋိတန္တိဣဒံ ကွဗိဂ္ဂ

ဟဏေပန အသတိဝိ တသ္မိံ နသမ္ပန္နတိတိ ဝဒတာ ကွမိတ္ထံ နိဿာ
ယ သုတ္တဿ ပဋိသေမိတတ္တာ အာဟ။ သရလောပေါ။ ပ။ ပကတိတိ
ဇ္ဇဒံသုတ္တံ ကွမိဂ္ဂဟဏံ သန္ဓာယ ယဒိထေရေနနပဋိတန္တိ အတ္ထော။ အ
မာဒိမ္မိတိ ဩပသိလေသိကာဓာရော။ တေနပိကာရောကွမိ အမာဒိမ္မိ
ဘဝေယျ။ ကွမိအမာဒိမ္မိ နဘဝေယျာတိသမ္ပန္နော။ ကွမိဥဒါဟရဏေ
အမာဒိမ္မိသရေပိကာရောဘဝေယျ။ ကွမိဥဒါဟရဏေ အမာဒိမ္မိသရေ
ပိကာရော နဘဝေယျာတုတ္ထော။ နိမိတ္တတ္ထေဝါဘုမ္မံ။ တဒါ အမာဒိမ္မိ နိ
မိတ္တဘူတေ ပုဗ္ဗသရဿလောပေါဟောတိ။ သရလုတ္တကာရဏာ ပရ
သရဿသမ္ပတ္တပိကာရော ကွမိဘဝေယျ။ ကွမိ နဘဝေယျာတိ ဝတ္တံ
ဟောတိ။ ပဌမတ္ထောယေဝေတ္ထယုတ္တရူပေါပိယခါယတိ။ တန္နိဝတ္တနတ္ထ
မိဒန္တိ တဿအမာဒိမ္မိပိကာရပိဓာယကဿကွမိတ္ထဿ နိဝတ္တနတ္ထံ။
ကွမိတ္ထောပနဒုပိခေါပိကာရသာဓကနိသေခနဝသေန။ နနနောမာလမာဒ
ယောပိယဇေကန္တနိသေခကော။ တသ္မာကတ္ထပိ အကာရာဒိနံသမ္ပတ္တကာ
ရိယံသုတ္တာနုသမ္ပန္နဝသေနနိယမေတိ သန္နိဝေပိတ္တံတျာဒိသုပိယ။ ကတ္ထပိ
တဗ္ဗိရောဝေသေနနိသေခေတိ ပဉ္စဟုပါလီတျာဒိသုပိယ တေသံတာဒိ
သိပယောဂသမ္ဘဝါ။ ဧဝံ အမာဒိသုပိပယုဇ္ဇမာနော အကာရာဒိနံပိယ
အမာဒိနုမ္မိသမ္ပတ္တကာရိယသဓက နိသေခကောဝသိယာ။ တတြိမဿ
ပိကာရနိသေခကတ္တံယုဇ္ဇတိပိတ္တန္တိ။ ဒါဒိရူပဒဿနတော။ နသဓကတ္တံ။
ယထာကွမိ နဟောတိတိ နိသေခကတ္တံသာဓေန္တော ကွမိဟောတိတိ
သာခနတ္ထမပိသာဓေတိ။ တထာသာခနတ္တံသာဓေန္တော နိသေခနတ္ထံ။ ဧဝံ
အညောညသမ္ပန္န သင်္ကရဒေါသ သမ္ဘာါ အမာဒိသုစ တဒနုပလတ္တနိ
ယတ္တာကွမိတ္ထနိသေခနတ္ထမိဒံ သရလောပေါ။ ပ။ ပကတိတိ သုတ္တမမိ
တန္တိဒသေန္တော တန္နိဝတ္တနတ္ထမိဒံ ဝတ္တန္တိ။ ဟ။ တေနာတိ တသ္မာ
ကာရဏာ။ ကွမိတ္ထနိဝတ္တနတ္ထ မိမဿသုတ္တဿ ဝတ္တတ္တာ တုတ္ထော။
သဗ္ဗတ္တာတိသဗ္ဗေသုပယောဂေသု။ ဣမိနာတိသရလောပေါ။ ပ။ ပကတိ
တိမိနာသုတ္တနု။ ပကတိဘာဝေါတိအမာဒိနံပကတိဘာဝေါ။ အမာဒိ
သုပိကွမိတ္ထသုပလတ္တနိယတံသာဓေတွာ အသမ္ပထပရိဟာရေ နောပ
နိတသင်္ကရဒေါသမပနိယဟေဋ္ဌာဝါပရော အသရူပေါတိမဿ ပိသယံ
ကတွာ ဝတ္တံ ပမာဒေါမစ္စုနောပဒန္တိ သရလောပေါ။ ပ။ ပကတိ တိ
မသေဝပိသယန္တိ နိယမေန္တောဧဝံသန္တပိ။ ပ။ နိရတ္တကောတေဝါယာ

မောတျာဟ၊စောဒနာ။တတ္ထဇေဝံသန္တေပီတိကွစတ္ထနိဝတ္တနတ္ထမိဒံဝတ္တန္တိ
ကတွာ သဗ္ဗတ္ထဣမိနာလုတ္တေပကတိဘာဝေါဟောတိတိ ဇေဝံဂဟဏော
သတိပီ။ဒိဃဒဿနတောဣဓာပိကွစတ္ထောယုဇ္ဇတေဝါတိ ဣမသဒ္ဓဿ
သန္တ။တအယမာဒေသဿ ဒိဃန္တိမိနာ သဗ္ဗတ္ထဒိဃဒဿနတော အ
ကာရာဒိသုပိယ ဣဓာပိအမာဒိသုဒိဃောနဟောတိတိအယံကွစတ္ထော
ယုဇ္ဇတေဝံ။တသ္မာ ကွစတ္ထနိဝတ္တနတ္ထမိဒံဝတ္တန္တိ နဝတ္တဗ္ဗန္တိ အတ္ထော။
ကေပိပနေတ္ထ ဣဓသဒ္ဓဿပိတ္တန္တိပယောဂေတိ အတ္ထံဂဏ္ဍန္တိ။ ဇေဝံပိန
ပိရောဓော၊ပိတ္တပ္ပယောဂသင်္ဂဟေန အမာဒိသွေကဒေသသင်္ဂဟဿက
တတ္တာတံမုခေနအဝသေသာအာဒေသပိသင်္ဂဟိတာဝဟောန္တိတိ အ
မာဒိသွေဝကွစတ္ထောယုတ္တောဟောတိတိ။ဟေဠာအာဒိဂ္ဂဟဏေနသဗ္ဗံ
ပိ သင်္ဂဟိတန္တိ ဝတ္တံယုတ္တတ္တာတိဝတ္တပရိဟာရေ ဒေါသာပိကရဏံ
ကရောန္တောအပိစာတျာဒိမာဟ။တတ္ထသဗ္ဗသင်္ဂါဟကဘာဝေတိ အမာ
ဒေသပစ္စယာဝသိဠဿသဗ္ဗဿအကာရာဒိနိမိတ္တဿ သင်္ဂါဟကဘာ
ဝေတျတ္ထော။ဇေဝံဝတ္တဗ္ဗန္တိ ပိဟာယအမာဒေသပစ္စယာဒိဂ္ဂဟဏံ သဗ္ဗ
နိမိတ္တသင်္ဂါဟကသဗ္ဗယောဂသံယောဂံကတွာသရလောပေါသဗ္ဗသ္မိန္တိ
ဇေဝံဝတ္တဗ္ဗန္တိ အတ္ထော။တတြကာရဏမာဟ သရူပေနဝတွာပိ ပရိဝဇ္ဇေ
တဗ္ဗဿာဘာဝါတိ။အမာဒေသပစ္စယာဒိမ္ပိတိပစ္စေကနိဒ္ဒေသနအမာဒ
ယောဝတွာပိပရိဝဇ္ဇေတဗ္ဗဿအညဿနိမိတ္တဿအဘာဝါတျတ္ထော။
ဣဒံဝတ္တံဟောတိ၊ယတြ ပရိဝဇ္ဇေတဗ္ဗမတ္ထိ၊တတြေဝယုတ္တော သရူပ
နိဒ္ဒေသော၊နာညတြ၊ ဣစေအံအာဒေသပစ္စယမိတိ သရူပနိဒ္ဒေသောက
တော။ ယဒိတေန ပရိဝဇ္ဇေတဗ္ဗံနတ္ထိ၊ပရိဝဇ္ဇေတဗ္ဗဿသာဓကံ သရူပ
နိဒ္ဒေသံပိဟာယသဗ္ဗသင်္ဂါဟကတ္တသာဓကံ သာမညနိဒ္ဒေသံကတွာ သ
ရလောပေါသဗ္ဗသ္မိံသရလောပေတုပကတိတျေဝံဝတ္တဗ္ဗန္တိ။ နစပနေဝံ
ဝတ္တန္တိ သရလောပေါသဗ္ဗသ္မိံသရလောပေတုပကတိတျေဝံ သာမည
နိဒ္ဒေသံကတွာ ထေရေန နဝတ္တံ။ တေနညာယတိ ပရိဝဇ္ဇေတဗ္ဗမတ္ထိတိ
ပရိဝဇ္ဇေတဗ္ဗံအညနိမိတ္တံအတ္ထိတိအယမတ္ထော တေန သာမညနိဒ္ဒေသံ
ပိဟာယကတေနသရူပနိဒ္ဒေသေနညာယတိ။တသ္မာတိယသ္မာ ပရိဝဇ္ဇေ
တဗ္ဗံအတ္ထိ၊တသ္မာ။ဝတ္တဇာတိကမာဂမံ ဂဟေတဗ္ဗန္တိ သဗ္ဗံ အကာရာ
ဒိနိမိတ္တံအဂဟေတွာ ကွစိတြဗျုဇ္ဇနေ တိမိနာဝတ္တသဘာဝံ အာဂမံဂ
ဟေတဗ္ဗံ။အာဂမောပန ဒုပိဓော သရာဂမော ဗျုဇ္ဇနာဂမောတိ။တတ္ထ

သရာဂမောဝ ဣဒါမိပေတော။ တေနာဟ ဝုတ္တဇာတိ ကမာဂမန္တိ။
 တေနာတိတေနကာရဏေန၊ အာဒိဂ္ဂဟဏေန အာဂမဿဂဟိတတ္တာ
 တုတ္တော။ တေန ဝုတ္တဝိဓာနန္တိ တေန သရလောပေါ။ ပ။ ပကတိတိ
 သုတ္တ ဝုတ္တံ ပုဗ္ဗလောပပရပကတိသင်္ခါတံ ဝိဓာနံ။ တေနောဝါဟာတိ
 တေနအာဒိဂ္ဂဟဏေန အာဂမဿဂဟိတတ္တာဝ အမာဒေသပစ္စယာ
 ဂမရဟိတဋ္ဌာနံဒေသန္တောဝုတ္တိကာရကောအမာဒေသ။ ပ။ အမတံပ
 ဒန္တိ အာဟ။ ဣမဿာဝိတိဝါပရော အသရူပါတိဣမဿ။ စောဒကောပ
 န ဘဏ္ဍနဿပဋိဘဏ္ဍနံကရောန္တောဝိယ နိဂ္ဂဟဿပဋိနိဂ္ဂဟံအာရော
 ပေန္တောဝိယစ အတ္တနောကတဿ အသမ္ပထမဝတိဏ္ဏောတိ ပရိဟာ
 သဿပဋိပရိဟာသံကရောန္တောနိရတ္ထကော တေဝါယာမောတုာဟ။
 တဿာယမတ္ထော ဟေဋ္ဌာသရာပကတိဗျူဠေနတိ ဣမဿ သာနေတ္ထံ
 ဇေံသန္တေဝိ ပမာဒေါမဂ္ဂုနောပဒန္တုာဒိနာ ဘဝဘာကတော ဝါယာ
 မောနိရတ္ထကောတိ။ သစ္စံဣဒံပန။ ပ။ အံဂဟဏံကတန္တိ ပရိဟာရော။
 တတ္ထသစ္စန္တိ ဣဒါပိကွစတ္ထောယုဇ္ဇတေဝါတုာဒိကံတဝဝစနံ သစ္စံဣဒံ
 ပနာဘိဣဒံသရလောပေါ။ ပ။ ပကတိတိသုတ္တံပန၊ ဝါတ္ထဒိပနတောတိဝါ
 သဒ္ဓဿ ဧကသေဝ ဂူပဒယုပ္ပါဒနသင်္ခါတဿ အတ္ထဿ ဒိပနတော။
 ဂူပဒယုပ္ပါဒနဘယာတိ စိတ္တံစိတ္တာတိဂူပဒယဿ အာပဇ္ဇနဘယာ။ အံ
 ဂဟဏေန ကွစိသဒ္ဓဿဝါတ္ထတံ နိယမေန္တော သရလောပေါတုာဒိမာ
 ဟ။ တတ္ထဝါတ္ထတာတိ ဝါသဒ္ဓဿအတ္ထော ဝါတ္ထော။ ဝါတ္ထောအတ္ထော
 ယဿကွစိသဒ္ဓဿ သောယံဝါတ္ထတ္ထောတိ ဝတ္တဗ္ဗေ ဧကသေသလက္ခ
 ဏေနဝါတ္ထောတိဝုတ္တံ။ ဝါတ္ထဿဘာဝေါဝါတ္ထတာ။ ကထံပနေတ္ထံ အံ
 ဂဟဏေန ကွစိသဒ္ဓဿဝါတ္ထတာ ဝိညာယတိတိ။ ယဒိကွစိသဒ္ဓေါကွ
 စတ္ထမေဝဒိပတိ၊ နဝါတ္ထံ။ အံဒိပရေ ဝိကာရပဋိသေနေတ္ထမိခအံဂဟဏ
 မနဏ္ဍိနိယံသိယာ၊ ကွစိဂ္ဂဟဏေနဝဿပကတိဘာဝဿသိဒ္ဓတ္တာ။ ယ
 သ္မာဧကဿဂူပဒယုပ္ပါဒနသင်္ခါတံဝါတ္ထမပိဒိပေတိ၊ တသ္မာဝါတ္ထဒဿ
 နတ္ထမိခကွစိဂ္ဂဟဏမနပေက္ခိတွာ အံဂဟဏံကတံ။ ဧဝမနေန အံဂဟ
 ဏကရဏေန ကွစိသဒ္ဓေါဝါတ္ထမပိ ဒိပကောဟောတိတိဒဋ္ဌဗ္ဗံ။ တံ
 ဝတ္တနတ္ထန္တိ တဿဒိဃဿနိဝတ္တနတ္ထံ။ ဘန္တိ အံဂဟဏံ၊ ဣမသ္မိံသုတ္တ
 ကတန္တိ သမ္ပန္နော။ တဗ္ဗပနာတိ တံ အံဝိဘတ္တိယာသမ္ပတ္တဒိဃနိဝတ္တနံ
 ပန။ ဇေံသိဒ္ဓေဝိတိ ဇေံကွစိဂ္ဂဟဏေန အံဝိဘတ္တိယာ ပကတိဘာဝ

သိဒ္ဓေပိ။ အဓိတဉ္စေတန္တိ ပကတိဘာဝသာဓကံ ကွစိဂ္ဂဟဏာမနပေက္ခိတွာ
 တံအံဂဟဏံ ဣမသ္မိံ သုတ္တေ အဓိတဉ္စ။ တေနဉ္စ ဥာယတိ တိတေ နအံဂဟဏ
 ကရဏေန ဥာယတိ။ ဝါတ္ထမပိတိ ဝါသဒ္ဓဿ အတ္ထံ အပိ။ တန္တိ ဝတ္ထနတ္ထန္တိ
 တဿ ဂ္ဂပဒ္ဓယဿ နိဝတ္တနတ္ထံ ကွစိဂ္ဂဟဏာမနပေက္ခိတွာ အံဂဟဏံ
 ကတန္တိ အတ္ထော။ ။ ယဒိဇေဝံ။ ပ။ နစိန္တေ တဗ္ဗန္တိ စောဒနာ။ တတ္ထယဒိ
 ဇေန္တိ သစေဇေဝံ ကွစိသဒ္ဓေါ ဝါတ္ထမပိဒိ ပကောဟောတိ။ ဝါတ္ထောဝါတိ
 ကွစိသဒ္ဓေါ ဝါတ္ထောဇေဝ။ နာညတ္ထောတိ နိယမေတွာ ကသ္မာ နစိန္တေ တဗ္ဗန္တိ
 အတ္ထော။ ။ ဝါပရော။ ပ။ ဝုတ္တမေဝါတိ ပရိဟာရော။ ကွစိဂ္ဂဟဏာက
 ရဏာတော နစိန္တေ တဗ္ဗန္တိ သမ္ပန္နော။ ဝါဂ္ဂဟဏေသတိပိ ကွစိဂ္ဂဟဏ
 ကရဏေန ဝဉ္စာယတိ။ နကေဝလံ ကွစိသဒ္ဓေါ ဝါတ္ထောဝ။ ကွစတ္ထော
 ပိတိ ဣတိ ကတ္ထစိက္ခဝတ္ထဿာပိ လက္ခနတော ဝါတ္ထောဝါတိ နိယမေတွာ
 နစိန္တေ တဗ္ဗန္တိ အဓိပ္ပါယော။ တတ္ထာတိ တသ္မိံ ကွစိဂ္ဂဟဏာကရဏေ။
 ယတ္ထ အပဒိဒ္ဓယံ ဂဟိတံ။ တတ္ထ ဝုတ္တပိခာနံ ယေဘုယျေန ကတ္ထစိဟောတိ
 ကတ္ထစိနဟောတိ။ တေနေကဿ ဂ္ဂပဒ္ဓယုပ္ပါဒနမပ္ပကံ။ ယတ္ထ ပန အန္တဒ္ဓယံ
 ဂဟိတံ။ တတ္ထ ဝုတ္တပိခာနံ ယေဘုယျေန ကဿ ဂ္ဂပဒ္ဓယံ ဇနေတိ။ ဣတရံ
 ပန အပ္ပကန္တိ ဣဝဏ္ဏောယန္တ ဝါတိ သုတ္တဝဏ္ဏနာယံ ဝုတ္တဝစနံ သန္ဓာယာ
 ဟ တံဟေဋ္ဌာ ဝုတ္တမေဝါတိ။ ဟေဋ္ဌာတိ ဟေဋ္ဌာဘာဂေ။ ဣဝဏ္ဏောယန္တ ဝါ
 တိ သုတ္တဝဏ္ဏနာယန္တိ အတ္ထော။ ။ ဇေဝံဟောတု။ ပ။ ပုဗ္ဗေနာပရံ နဗာဠိယ
 တိတိစောဒနာ။ တတ္ထဇေဝံဟောတုတိ ကွစိသဒ္ဓေါ ဇေဝံ ဝါတ္ထောဟောတု။
 ဟေဋ္ဌာကွစာသဝဏ္ဏံ လုတ္တေတိ သုတ္တဝဏ္ဏနာယံ ဝါဂ္ဂဟဏာသမ္ပန္နေသတိ
 ယေဘုယျေန ကဿ ဝဂ္ဂပဒ္ဓယံ ဟောတိ။ ကွစိတိ ဝုတ္တေပန ယေဘုယျ
 နေကသ္မိံ ယေဝဟောတိ။ ဇေကသ္မိံ နေဝဟောတိ။ တဒတ္ထမိခကွစိဂ္ဂဟဏန္တိ
 ဝဒတာ အာစရိယေန ကွစိဂ္ဂဟဏံ ဝါဂ္ဂဟဏေန ပိသဒိသတ္ထန္တိ ဝုတ္တံဟော
 တိ။ တံသန္ဓာယာဟဒိဗန္တိ မဿ။ ပ။ ပိသဒိသတ္ထန္တိ ။ ပဌမံ ပိသဒိသတ္ထန္တိ
 ဝတွာပစ္စာသမာနတ္ထန္တိ ဝုတ္တတ္တာ အာဟပုဗ္ဗေနာပရံ နဗာဠိယတိတိ။ ပိသ
 ဒိသတ္ထန္တိ ဝုတ္တေန ပုဗ္ဗေန ဝစနေန သမာနတ္ထန္တိ ဝုတ္တံ အပရံ ဝစနံ နဗာဠိယတိ
 နသန္တိ ယပိတိ အတ္ထော။ အာဒိတောပဋ္ဌာယစောဒကဿ ဝါဒါနုဝါဒဝသေ
 နာနိတံ သင်္ကရနယံ ပဟာယာယထာဘူတံ ပိဘာဝေန္တော ခမတုဘာဝံ။ ပ။
 အနိယတော ဟောတိတိ ဉ္စာပနတ္ထန္တိ အာဟပရိဟာရော။ တတ္ထ နိစ္ဆ
 ယန္တိ နိဿန္တေ ဟနယံ ယထာဘူတတ္ထန္တိ အတ္ထော။ ကွစိသဒ္ဓေါ ဝါတ္ထောတိ

ဧတ္ထကထမိဒံဇာနိတဗ္ဗံဇကောဝ ကွံပိသဒ္ဓေါကတ္ထပိဝါတ္ထောကတ္ထပိကွ
 စတ္ထောတိ။ ဝတ္ထိန္ဒာဝသေန။ တထာဟိ ဝတ္ထိန္ဒာနုပုဗ္ဗိကာသဒ္ဓပဒိုပတ္တိ
 တိဝုတ္တံ။ သရာသရေလောပန္တိ အာဒိနိ ဝတွာဝုတ္တတ္တာတိ ပုဗ္ဗသရဿ
 လောပါဒိကာရိယ ဝိခာယကာနိ သရာသရေလောပန္တိ အာဒိနိသုတ္တာ
 နိပဋ္ဌမံ ဝတွာ တသသဝ ပကတိ ဘာဝ သာဓကဿ သရေ ကွပိတိ
 မဿပန္တောဝုတ္တတ္တာတုတ္ထော။ အနိယတော ဟောတိတိ အယံ သရေ
 ကွပိတိယောဂေါ အနိယတောဟောတိ။ ဣတိအတ္ထဿ ဥာပနတ္ထံ ပုန
 ကွပိဂ္ဂဟဏကရဏန္တိ သမ္ဗန္ဓော။ ။နနုပမာဒေါ။ ပ။ နနသက္ကာဝတ္ထန္တိ
 စောဒနာ။ သက္ကာတုာဒိပရိဟာရော။ တတ္ထပရဿာတိ ပရဿသရဿ။
 ဣတိဥာပနတ္ထံ ပုန သရလော ပေတိဝစနန္တိ သမ္ဗန္ဓော။ တေနေဝါတိ
 ယေနကာရဏေနပုဗ္ဗသရလောပနိမိတ္တံ ပရသရပကတိဘာဝံသန္ဓာယ
 ပုနသရလောပေတိဝစနံဝုတ္တံ။ တေနကာရဏေန၊ တဿသရလောပေဂ္ဂ
 ဟဏဿဝုတ္တတ္တာ တုတ္ထော။ အညာပေက္ခိကတွာတိပုဗ္ဗလေပတော
 ပရသရေအညံသရံအပေက္ခိကတွာတုတ္ထော။ မုတ္တာဟန္တိ ဇေမာဒိသု
 မုတ္တာအဟံ၊ အမ္ဗောအယံ၊ ဇေသော အဟံ၊ သောအဟန္တိ ဆေဒံ ကတွာ
 မုတ္တာဒိဟိ သဒ္ဓေဟိ သိဝိဘတ္တိံ ကတွာ သိသောကာရေကတေ သရ
 လောပေါ။ ပ။ ပကတိတိမိနာအာဒေသ နိမိတ္တံကတွာပုဗ္ဗသရေလုတ္တေ
 ပုန*လောပံ နိမိတ္တံကတွာ ကွစာသဝဏ္ဏံ လုတ္တေတိ ဇေမာဒိနာပရော
 ကာရဿ ယံဝိကာရံ သမ္ဗတ္တံ၊ တံပုန သရလောပေဂ္ဂဟဏ ဗလေန န
 ဟောတိ၊ ပကတိယေဝ ဧကောတိ ယသ္မာ တသ္မာကာရဏာ ပုဗ္ဗလော
 ပတော အညပရသရေ အကာရနိမိတ္တံအပေက္ခိတွာဩကာရဿသရာ
 သရလောပန္တိမိနာ ယံဝိကာရံ သမ္ဗတ္တံ၊ တံဟောတေဝါတိဝုတ္တံဟော
 တိ။ ယသ္မာ အညာပေက္ခိကာရံ ဟောတိ၊ တသ္မာတုတ္ထော။ သတိပိဇ္ဇ
 မဿာ သဗ္ဗတ္ထဂတ္ထေတံ သရာပကတိ ဗျဉ္ဇနေတိ မဿသုတ္တဿ အ
 သဗ္ဗတ္ထ ဂတ္ထေသဗ္ဗေသု ပယောဂေသု အဂတေ အပဝိဋ္ဌေ သတိပိ
 တုတ္ထော။ ယတ္ထပဝိဋ္ဌော၊ တတ္ထ နိယတဝသေနာတိ သရာပကတိဗျဉ္ဇ
 နေတိ အယံယောဂေါ ယတ္ထပယောဂေပဝိဋ္ဌော။ တတ္ထပယောဂေ နိယ
 တဝသေနဝပဝတ္တတိတိဥာပနတ္ထံ ဣဒံသရာပကတိဗျဉ္ဇနေတိသုတ္တံ ဝိ
 နာကွပိဂ္ဂဟဏေန နိဒ္ဓိဋ္ဌန္တိ သမ္ဗန္ဓော။ အာနဂရာတိယာဝနဂရာ။ ပကတိ
 ဘာဝဝိသယာနံပယောဂါနန္တိ သမ္ဗန္ဓော။

(၂၄) တံဟောဋ္ဌာဝ ဝုတ္တန္တိ တံဣဒါနိဒ္ဓိဋ္ဌဿကွစိဂ္ဂဟဏဿ ဧ
ကေကဿရူပဒ္ဓယုပ္ပါဒနသင်္ခါတံပယောဇနံ ဟောဋ္ဌာ သရာပကတိဗျဉ္ဇ
နေတိသုတ္တဝဏ္ဏနာယံဝုတ္တံ။

(၂၅) မဏ္ဍုကကတိယောဝိဟိ အဓိကာရာဟောန္တိတိတ္ထေ ဟိ
ဣတိကာရဏတ္ထေနိပါတော။ယသ္မာမဏ္ဍုကကတိယောဝိ ယောဂါအဓိ
ကာရာဝိသေသတ္ထဿာကောဟောန္တိ၊ဣတိတသ္မာကာရဏာ အနန္တရေ
သရေဂဟဏေသတိဝိ တံအနုပေက္ခိတွာ ဒုရဋ္ဌံ ဗျဉ္ဇနဂ္ဂဟဏမေဝဝတ္တ
တေတုတ္ထော။မဏ္ဍုကနံ ဂတိဝိယဂတိ ယေသန္တေမဏ္ဍုကကတိယော။
တေသံပဘောဒေါတံတေသံမဏ္ဍုကကတိနံ ပဘောဒေါ။ ဣဟပနာတုာဒိ
စောဒနာ။တတ္ထ ဣဟပနာတိဣမသ္မိံ ဒိဃန္တိ သုတ္တေတိ အတ္ထော။ သရ
ဗျဉ္ဇနေသုတုာဒိပရိဟာရော။ တတ္ထသရဗျဉ္ဇနေသုတိ နိဒ္ဓါရဏေဘုမ္မံ။ ပ
ဌမုစ္စာရဏန္တိ ဥပ္ပုပ္ပါဒိတော ပဌမံဥစ္စာရဏံ။ကပ္ပပရိယန္တိန္တိပရိစ္ဆေ
ဒါဝသဗ္ဗနံ။ ဝေဝိဟာဝိတိ ဣဟာဝိ ပရိစ္ဆေဒေသရေဂဟဏံဝိယ ဗျဉ္ဇ
နဂ္ဂဟဏံကပ္ပပရိယန္တိ ကတွာအနုဝတ္တတိတိ ဥာပနတ္ထံ ဗျဉ္ဇနနိသိတ
ဝိမိနော ပဌမုစ္စာရဏန္တိ သမ္ပန္နော။ တသ္မာတိယသ္မာ ဗျဉ္ဇနဂ္ဂဟဏံအာ
ကပ္ပါနုဝတ္တတိ၊တသ္မာ။ ယံယတ္ထိန္တိ တံ၊တတ္ထတံယေဝဝတ္တတိတိယသ္မိံ
သုတ္တေ ယံအာစရိယေန ဣန္တိ တံ၊တတ္ထ သုတ္တေ တံဣန္တိ တံ ယေဝဝတ္တ
တေ၊ဒနာ အနိန္တိ တံ။ ဣတိဘသ္မာ ကာရဏာဒိဃန္တိတ္ထောဝိအာကပ္ပာ
နုဝတ္တမာနဿ ဗျဉ္ဇနဂ္ဂဟဏသေဝ ဣန္တိ တတ္ထာ အနန္တရိကမ္ပိ သရေ
ဂဟဏံ နာနုာတ္တတိတိ ဝုတ္တံဟောတိ။ ကသ္မာပနေတ္ထ သရေဂဟဏံ
နိန္တိ တန္တိ စေ။ သရေပရေ ပုဗ္ဗသရဿ ဒိဃာဘာဝတော။တထာဟိ
ပုဗ္ဗသရေလုတ္တေပရသရဿဒိဃော။ပရသရေလုတ္တေပုဗ္ဗသရဿစဒိ
ဃောဒိဿတိ။ နစပရသရသ္မိံ ဌိတေပုဗ္ဗသရဿ။ဗျဉ္ဇန နသိတဝိမိနော
ပဌမုစ္စာရဏံပန နဗျဉ္ဇနဂ္ဂဟဏံ ကပ္ပပရိယန္တိ ကတွာဝတ္တတိတိ ဥာပ
နတ္ထံ၊ အထခေါ နိယတဘာဝသာဓနတ္ထန္တိ အတ္ထံစေတသိ သမာဓာယ
စောဒေန္တော နနုစ္စာဒိမာဟ။တတ္ထ ပဌမံပတွာတိသရာပကတိ ဗျဉ္ဇနေ
တိမဿပုဗ္ဗဘာဝေဣဒံသရေကွစိတိသုတ္တံကတွာ။ဣမသ္မိံပစ္စာဝုတ္တေ
တိ တဿ သုတ္တဿပစ္စာ သရာပကတိ ဗျဉ္ဇနေတိဣမသ္မိံ သုတ္တေ။ ဣ
မဿာဝိ အနိယတဘာဝေါတိကွစိဂ္ဂဟဏဿာနုဝတ္တနတောသရာပ
ကတိဗျဉ္ဇနေတိ ဣမဿာဝိ သုတ္တဿ အနိယတဘာဝေါသိယာ။ တန္တိ

ဝတ္တနတ္တန္တိ တဿ အနိယတ ဘာဝဿ နိဝတ္တနတ္တံ။ သက္ကာတျာဒိ ပ
 ရိဟာရော။ တတ္ထရဿ ဝိမိမိပဋ္ဌမံဝတ္တဗ္ဗေ ဒိဃာဝိမိဿပဋ္ဌမံ ကရဏန္တိ
 ရဿံဒိဃံတျေဝ ဝတ္တဗ္ဗေ ဝေမကတွာ ဒိဃံရဿံ တျေဝံ ကထနန္တိ
 အတ္ထော။ ဣဒမေဝါတိ ဒိဃန္တိ ဣဒမေဝသုတ္တံ။ နနုဣမိနာတျာဒိ စောဒ
 နာ။ တတ္ထ ဣမိနာတိ ဒိဃန္တိ ဣမိနာ။ ဒိဃံဝုတ္တတ္တာတိ သာမုတ္ထေ ဥပ
 ယောဂဝစနံ။ ဒိဃဿ ဝုတ္တတ္တာ တျတ္ထော။ ဝုတ္တန္တိ ပုဗ္ဗောစေတိသုတ္တံ
 ဝုတ္တံ။ နသက္ကာတျာဒိပရိဟာရော။ တတ္ထနုဝုတ္တပ္ပကာရံ ဝိညာပေယျာတိ
 ဒိဃာဝိမိဿပဋ္ဌမကရဏံ ဗျဉ္ဇနဂဟဏာနု ဝတ္တနဘာဝဥာပနတ္တန္တိ ဣဒံ
 ဝုတ္တပ္ပကာရံ ပယောဇနံ နဝိညာပေယျ အာစရိယော။ နဝိညေယျာတိ
 ဝိပါဋ္ဌော။ ဟေဋ္ဌာတာဒိသဿဝိဟိတတ္တာတိ ဟေဋ္ဌာသညာဝိခါနေတာ
 ဒိသဿသုတ္တဿဝိဟိတတ္တာ။ လဟုမတ္တာ တယောရဿာတိဝတွာပစ္ဆာ
 အညေဒိဃာတိမဿ ဝုတ္တတ္တာတျတ္ထော။ နန္ဓေဝန္တိ ဟဒိစောဒနာ။ တတ္ထ
 ဗျဉ္ဇနပရတ္တာ ဣမိနာဝဒိဃံသိဇ္ဈတိတိ ပုဗ္ဗာပရသရာနံဗျဉ္ဇနပရတ္တာပုဗ္ဗ
 ဒိဃံဒိဃန္တိ ဣမိနာဝသိဇ္ဈတိ တျတ္ထော။ ဣတိသုတ္တန္တယံအနုဇ္ဈနိယန္တိ ဣ
 တိတဿ ကာရဏာ ဟေဋ္ဌာဒိဃံ ပုဗ္ဗောစာတိ သုတ္တန္တယံ နဝတ္တပ္ပန္တိ
 အတ္ထော။ သစ္စံတျာဒိပရိဟာရော။ တတ္ထအာရမ္ဘောတိဒိဃံ ပုဗ္ဗောစာ
 တိသုတ္တန္တယဿအာရမ္ဘော။

(၂၇) လောပဉ္စတကြာ ကာရောတိ ဒုတိယတ္ထံ သမ္ဗိဇ္ဈေတိတိ
 အကာရာဂမံသမ္ဗိဇ္ဈေတိ။ အဇ္ဈတိဝုတ္တေ သမာနဂတိကတ္တာ ဂယမာ
 နံအာကာရံ နိဝတ္တေတိတိ ဝိနာကာရဂဟဏေနအဇ္ဈတိပဒေဝုတ္တေ သ
 မာနဂတိကတ္တာ ဧကသဘာဝတ္တာ ဧကဇာတိကတ္တာ သမာနသုတိတ္တာ
 ဂယမာနံအာကာရံနိဝတ္တေတိ။ ကာရဂဟဏဿအာကာရနိဝတ္တနတ္တ
 တံသာဓေန္တောအက္ခရေဟိစ္စာဒိမာဟ။

(၂၈) ဌာနသဒ္ဓဿ ကာရဏောကာသာဗ္ဗနေကတ္ထဝါစကတ္တာ
 ဣဓာမိပ္ပေတတ္ထံ သရူပတော ဒသေသန္တော အာဟ ဌာနသဒ္ဓေါစေတ္ထ
 ယုတ္တတ္ထဝါစကောတိ။ ကသ္မာပနေတ္ထက္ခိဂဟဏမနိန္တိ တန္တိ။ ဌာနဂဟ
 ဏသောပါတတ္တာ။ သတိက္ခိဂဟဏေကိမေတ္ထဌာနဂဟဏံကတန္တိ။
 အယုတ္တဌာနပရိဝဇ္ဇနတ္ထံ။ နနုတံက္ခိဂဟဏေနေဝသိဇ္ဈတိတိ။ အာမသိဇ္ဈ
 တိ။ နတံယုတ္တဌာနဿသင်္ဂဟံဒိပေတိ။ ယဒိဒိပေယျ ဌာနဂဟဏမေဝန
 ကရေယျ။ ကတဉ္စေဟ။ တေနညာယတိနတံယုတ္တဌာနသင်္ဂဟံဒိပေတိတိ။

ယဇ္ဇေဝံကံမေတ္တာဘဝတာ အယုတ္တဋ္ဌာန ပရိဝဇ္ဇနမနုညာတန္တိ။ ကွစိန
 ဟောတိတျတ္ထဿပသတ္တနတော။ ယဇ္ဇေဝံ ကွစိဟောတိတျတ္ထဿပပုပ
 လတ္တနတော ယုတ္တဋ္ဌာနသင်္ဂဟောသိယာ။ အာမသိယာ၊ ဧဝမပိ ဣဓာနု
 ဝတ္တမာနဿ ကွစိဂ္ဂဟဏဿဝါတ္ထ ဒီပနတောယုတ္တဋ္ဌာနေပိ ဧကဿ
 ရူပဒ္ဒယာပဇ္ဇနတော ဣဓစ သဗ္ဗဒါ အနုမိပ္ပေတတော ကွစိဂ္ဂဟဏမနု
 ပေက္ခိတ္တာဋ္ဌာနဂ္ဂဟဏံကတန္တိ။ ဘဝတွေဝံ၊ နန္ဒိဒံသရမ္ဘာပရဿန္ဒဘာ
 ဝဿ ဝဂ္ဂေဃောသာဃောသာနံ တတိယပဌမာတိမိနာဝ သိဏ္ဏနတော
 နိရုတ္တကံဒိယဒိဿတိတိ။ န၊ ဣမိနာသဒိသက္ခရ သံယောဂဿေဝ ဝတ္တ
 တ္တာ။ ဣတရေနိဘရဿ။ ကထမိဒံဥာယတိဣမိနာတံသဒိသံ၊ ဣတရေန
 နတံသဒိသံဝတ္တန္တိ။ ပယောဂဝသေန။ သုတ္တတ္ထသာဓနာယပယောဂမာ
 ရဘတာသာမိတောဝ တဒတ္ထော။ တထာဟိ သာဓနပဋိပါဒနံသာဓုန္တိ။
 နန္ဒသာဓု သာဓနာယ သာဓနံ၊ နသာဓန သာဓနာယ သာဓုန္တိ။ နေဝံ၊ သ
 ဘာဝပ္ပသိဒ္ဓဿ ပုန သာဓေတဗ္ဗဘာဝတော။ နဟိ ယံကိဗ္ဗံဝတ္တုကာ
 မောပင်ဂဝပဌမသမန္နာဟာရတောဓာတုပစ္စယေသမာနေတွာပယော
 ဂနိပ္ပတ္တိ သံဝိဓာယ ဝဒတိ။ ကိန္တု၊ စိတ္တဇပသဝိဓာတု ဝိကာရပစ္စယေ
 နာဘိ သင်္ခတံ တံတံပယောဂမာဟရတိ။ ဧဝံသဘာဝပ္ပသိဒ္ဓပ္ပယောဂ
 နိပ္ပတ္တိ ဗျာကုလဿ ဇနဿ ယထာဝတော တံသဘာဝ ဗောဓနတ္ထံ
 ပယောဂ နိပ္ပတ္တိဗျာပါရ မာရဘဘာလက္ခဏတ္ထသာဓနမုဓေန ပယော
 ဂသင်္ဂဟော ကတော။ တေန ဥာယတိ သာဓနပဋိပါဒနံ သာဓုန္တိ။ ဘ
 ဝတွေဝံ၊ နန္ဒပရန္ဒေ ဘာဝေါဋ္ဌာနေတိမိနာဝ န္ဒဘာဝ သာမညေနသဒိ
 သာသဒိသံ ပယောဂဒ္ဓယံဝတ္တန္တိ မန္တုသက္ကာတိ။ အာမသက္ကာ။ ယဇ္ဇေဝံ
 အလံ ဝဂ္ဂေဃောသာဃောသာနံ တတိယပဌမာတိမိနာ။ န သမ္ပတ္တနိယ
 မာယ အဓိဘတ္တာ။ ဝတ္တံဟိ ဣဒံဟိနာသမ္ပတ္တံ ဝိဒဓာတိ။ အထခေါ ပုဗ္ဗ
 သုတ္တေနဝသမ္ပတ္တနိယမေတိတိ။ သစေ ပနိဒမနုဇိတံသိယာ၊ န္ဒဘာဝ
 သာမညတော အဝဂ္ဂါနံဝိ တတိယပဌမက္ခရသံယောဂေါသိယာ၊ အသု
 ကဿအသုကောတိ နိယမာဘာဝတော။ နတုသောဂတေတာဒိသာပ
 ယောဂါဒိဿန္တိ၊ ယေသံ အဝဂ္ဂါ တတိယ ပဌမေဟိ သံယုတ္တာ။ ဣတိ
 ပုရိမသုတ္တ နာ နိယမတော သမ္ပတ္တာ ဝဂ္ဂသံယောဂ သင်္ဂရဒေါသာ
 ပနယနတ္ထံယုတ္တက္ခရသံယောဂဋ္ဌာနံနိယမေန္တော ပုနသံယောဂဝိဝိမာ
 ရာတိ။ တသ္မာပုရိမေန ဝဂ္ဂါဝဂ္ဂသာမညတော သဒိသက္ခရသံယောဂေါ

ရုတ္တော၊ ဒုတိယေန ဝဂ္ဂဘူတာနံ ယေဝ နိယမတော တတိယပဌမက္ခယေသံ
ယောဂေါရုတ္တောတိဒဋ္ဌဗ္ဗံ။

(၂၉) ဝဂ္ဂေယောသာယောသာနံ တတိယပဌမာ။ ။ နတံသဒိသာ
ဟောန္တိတိ တေနပကတိဗျုပ္ပနေန သဒိသာအက္ခရာ န ဟောန္တိ၊ ဝဂ္ဂေတိ
ယောသာယောသာနံ အဝဂ္ဂပဋိက္ခေပနတ္ထန္တိ ယောသာယောသာနမန္တရေ
သင်္ဂဟိတာနံ အဝဂ္ဂါနံ ပဋိက္ခေပနတ္ထံ အပနယနတ္ထံ ဝဂ္ဂေတိပဒံဝတ္ထံ။ ယော
သာယောသာနန္တိ တတိယပဌမာတိရုတ္တာနံ ဌာနံ နိယမေတိတိတတိယ
ပဌမာတိမိနာပဒေနရုတ္တာနံ တတိယပဌမက္ခရာနံ ဌာနံ ယောသာယောသာ
နန္တိ ဣဒံ နိယမေတိတျာယမေတ္တာမိပ္ပါယော၊ ယောသာယောသာဂ္ဂဟာဏေ
အသတိတတိယပဌမက္ခဟာဏေနရုတ္တာနံ အသုကာသ္မိံ ယေဝဌာနေ နေဘာ
ဝံဂန္တန္တိတိ ဌာနနိယမာဘာဝါတေသံတဒုပနိဿယာနံ ဌာနနိယမာယ
ယောသာယောသာဂ္ဂဟာဏံကတံ။ တေန ဝဂ္ဂဘူတာနံ ယောသာယောသာနံ
ဌာတဌာနေ ယေဝ တတိယပဌမက္ခရာနေဘာဝံဂန္တန္တိ၊ နာညတြာတိဌာန
နိယမံဝိဒဓာတိ။ ကေမိအဝဂ္ဂါနံ ပဋိက္ခေပနံ အတ္ထော ယဿာပဒဿာတိ
အဝဂ္ဂပဋိက္ခေပနတ္ထန္တိ သမာသံကတွာ ယောသာယောသာဘူတာနံ အ
ဝဂ္ဂါနံ ပဋိက္ခေပနတ္ထံ ဝဂ္ဂေတိပဒံ ယောသာယောသာနန္တိမိနာ ပဒေန
ရုတ္တာနံ ဌာနန္တိ တတိယပဌမာတိမိနာပဒေနရုတ္တာနံ ဌာနန္တိ နိယမေတိတိ
ဝဂ္ဂေဂဟာဏံ ယေဝ ကတ္တုဌာနေထပေတွာ အတ္ထံဝဒန္တိ။ တံဝိဝဂ္ဂေသဒ္ဓသု
ဘယာပေက္ခတ္တာစ ဓဂ္ဂေသဒ္ဓေါဟိ ယောသာယောသာနန္တိ ရုတ္တေနိယ
မေတိတတိယပဌမာတိရုတ္တေစာတိ ဝစနတောစယုန္တတေဝ။ နေဘာဝ
သာမညေနပုရိမသုတ္တေနသိဒ္ဓဿနေဘာဝဿပုနနိယမာယိမဿအဓိ
တတ္တာအာဟာ ဣဒံဟိနာသမ္ပတ္တံ ဝိဒဓာတိတျာဒိ။ ဣဒံသုတ္တံပုရိမသုတ္တ
နအသမ္ပတ္တံဝိခာနံ နဝိဒဓာတိ။ ပုဗ္ဗသုတ္တေနဝသမ္ပတ္တန္တိ ပရနေဘာဝေါ
ဌာနေတိမိနာ သမ္ပတ္တနေဘာဝန္တိ အတ္ထော။ ပုဗ္ဗဝဂ္ဂေ သဒ္ဓဿေဝဘယာ
ပေက္ခတ္တာဝဂ္ဂေယေဝ တတိယပဌမာဟောန္တိတိဂဟေတဗ္ဗန္တိ သမ္ပန္နော။
တဿာယမတ္ထော၊ ဝဂ္ဂေယောသာယောသာနံ ဝဂ္ဂေတတိယပဌမာတိ
ဒုတိယေန ဝဂ္ဂေဂဟာဏေနာဘိသမ္ပန္နံ ကတွာဝတ္ထုဗ္ဗေဝိအာဒိဝဂ္ဂေသဒ္ဓဿ
ယောသာယောသာနံ တတိယပဌမာတိ ပဒေယာပေက္ခိတတ္တာဝိဟာယ
ဒုတိယဝဂ္ဂေသဒ္ဓမေဝ တတိယပဌမက္ခဟာဏေနာဘိသမ္ပန္နံ ကတွာဝဂ္ဂေ
တတိယပဌမာတိအတ္ထော ဂဟေတဗ္ဗေတိ။ ရုတ္တသမာသာကရဏ မု

ခေနေဏ္ဍမဿာယုတ္တိတ္ထတ္တာ အသမတ္တတ္တဒဿနတ္ထန္တိ ဝုတ္တဿယုတ္တိတ္ထ
သမာသဿအကရဏမုခေနေဏ္ဍမဿဝဂ္ဂေတိပဒဿအယုတ္တိတ္ထတ္တာသ
မာသံကာတုံ အသမတ္တဘာဝဿ ဒဿနတ္ထံ ဂရုကံကတွာ ဝစနန္တိ
သမ္ပန္နော။ကသ္မာပနိဒန္တ၂ာဒိစောဒနာ။ဣဒန္တိ ဝဂ္ဂေတိဣဒံ။သာပေက္ခတ္တာ
တျာဒိ ပရိဟာရော။သာပေက္ခတ္တာတိ ဝဂ္ဂသဒ္ဓဿ သာပေက္ခတ္တာ။ အ
ပေက္ခာယသဟဝတ္တတိ ဣတိသာပေက္ခံ။ သာပေက္ခဿဘာဝေါ သာ
ပေက္ခတ္တံ။ တသ္မာသာပေက္ခတ္တာ။ တတိယပဋ္ဌမဂ္ဂဟဏဿာ ပျပေက္ခိ
တတ္တာတိဝုတ္တံဟောတိ။ ယောဟိတိယောပနသဒ္ဓေါ။ အညံပိ အပေက္ခ
တိတိ ဒုရဋ္ဌံအညံပိပဒံ အပေက္ခတိ။ ဣပ္ပပန အတ္တနောသဇီပဋ္ဌံပဒံ အ
ပေက္ခိတဗ္ဗံနာမ၊ဒုရဋ္ဌံအနပေက္ခိတဗ္ဗံနာမာတိဒဋ္ဌဗ္ဗံ။ ယောစအညမညာ
နပေက္ခာတိ ယောစသဒ္ဓေါ၊ အညမညာနံ အညေသံ အညေသံ သဒ္ဓါနံ
အတ္ထံ အနပေက္ခော။ ဥဘယသာပေက္ခပယောဂံ ဒဿေန္တော ဒေဝဒတ္တ
ဿကဏ္ဍာဒန္တာတျာဟ။ ဣတ္ထယဒိဒေဝဒတ္တသဒ္ဓေါ ကဏ္ဍာသဒ္ဓမေဝအ
ပေက္ခတိ၊ဒေဝဒတ္တဿကဏ္ဍာဒေဝဒတ္တကဏ္ဍာတိဘဝတိသမာသော။
ဣပေနဒေဝဒတ္တသဒ္ဓေါအတ္တနာအပေက္ခိတဗ္ဗံသဇီပဋ္ဌံကဏ္ဍာသဒ္ဓမေဝါ
နပေက္ခိတွာဒုရဋ္ဌံဒန္တသဒ္ဓမပိအပေက္ခတိ။ ဧဝံဥဘယာပေက္ခတ္တာ ဝုတ္တ
နယေနသမာသောနဘဝတိ။တသ္မာ ဒေဝဒတ္တဿကဏ္ဍာတိဝတွာ ဒေ
ဝဒတ္တဿဒန္တာတိအဝုတ္တေပိ ဒေဝဒတ္တသေဝ ဒန္တာတိ ဂဟေတဗ္ဗံ။
ကဏ္ဍာ ဒန္တာတိဟိ ဣတ္ထိနံနာမာနိ။အညမညာနပေက္ခပယောဂံဒဿေ
န္တော သုတံဒေဝဒတ္တေနဗဒန္တာယညဒတ္တောတျာဟ။ ယညဒတ္တောရညာ
ဗဒန္တာတိဒေဝဒတ္တန သုတန္တိအတ္ထော။ ဣတ္ထယဒိဒေဝဒတ္တသဒ္ဓေါဗန္ဓ
သဒ္ဓံ၊ဗန္ဓသဒ္ဓေါစဒေဝဒတ္တသဒ္ဓံ အပေက္ခတိ၊အညမညာပေက္ခတ္တာ ဒေဝ
ဒတ္တေနဗဒန္တာ ဒေဝဒတ္တဗန္ဓောတိဘဝတိ သမာသော။ ဣပေနဒေဝဒတ္တ
သဒ္ဓေါဗန္ဓသဒ္ဓံအနပေက္ခိတွာသုတသဒ္ဓံအပေက္ခတိဒေဝဒတ္တေနသုတန္တိ။
ဗန္ဓသဒ္ဓေါပိ ဒေဝဒတ္တသဒ္ဓံအနပေက္ခိတွာ ရညာသဒ္ဓံအပေက္ခတိရညာ
ဗန္ဓောယညဒတ္တောတိ။ ဧဝံအညမညာနပေက္ခတ္တာ ဝုတ္တနယေန သမာ
သောနဘဝတိ။ ဌာနာသန္တဝသေနာတိအက္ခရုပ္ပတ္တိဘူတာနံ ပဉ္စန္ဒီဌာနာနံ
အာသန္တဝသေန။ ။တတိယောပရိစ္ဆေဒေါ။



(၃၀) ဟေဠာရုတ္တောဝါတိဟေဠာဘာဂေသညာဝိဓာနေရုတ္တော
 ဝ။နနုတ္တာဒိစောဒနာ။တတ္ထဗိန္ဒုပဒံသန္ဓာယ ပုဗ္ဗရူပတောတိရုတ္တံ။ အာ
 ဒေသဝန္တိနိပုဗ္ဗပဒံသန္ဓာယရူပန္တရုဘာဝါတိရုတ္တံ။ရူပနာနာတ္တဿ အ
 ဘာဝါတုတ္ထော။ ရူပန္တရုတ္ထာယ ယောဂါရုတ္တော ဣစစ တဒဘာဝါ
 အာဟာနိရုတ္တကံဝိ သဒိဿတိတိ။ဣဒံသုတ္တံနိရုတ္တကံဝိယဒိဿတိ နနုတိ
 သမ္ဗန္ဓော။အညတ္ထပနစောဒနာပရိဟာရဝိဓိမာရတိတွာဝ သန္တိဝိဓိမတိ
 ဝိယတေ။ဇေမကတွာ ကေနိဟသန္တိ ဝိဓိပုဗ္ဗကံ စောဒနာပရိဟာရမာ
 ရဒန္တိ။ အညတ္ထတထာ ဣစစ ဇေဝံဥပလက္ခနတော။ ယတ္ထဟိ သုတ္တတ္ထ
 သန္တိဿယာ စောဒနာပရိဟာရနယာ လက္ခန္တေ။ဟတ္ထစောဒနာပရိဟာ
 ရပုဗ္ဗိကာသန္တိဝိဓိ အဘိဓိယတေ။ယတ္ထပနပယောဂသန္တိဿယာ စောဒ
 နာပရိဟာရနယာလက္ခန္တေ။တတ္ထသန္တိ ဝိဓိပုဗ္ဗိကာ စောဒနာပရိဟာရ
 နယာရုဂ္ဂန္တေ။ဣစပနပယောဂပနိသိတတ္တာ ဇေဝံရုတ္တန္တိ ဒဠဗ္ဗံ။ နနိရုတ္တ
 ကန္တုာဒိပရိဟာရော။တတ္ထဣမေဟိတိဣမေဟိ တိဟိ သုတ္တေဟိ။တန္တိ
 ဝတ္တေတွာတိတံသုတ္တတ္ထယံနိသေစေတွာ။ နနုတ္တာဒိစောဒနာ။ဣန္တိ တဗ္ဗပ
 ယောဂါတိတိဟိသုတ္တေဟိဝိနိမုတ္တာပယောဂါတုတ္ထော။ နသိန္တိန္တိ တုာ
 ဒိပရိဟာရော။နနုတ္တာဒိစောဒနာ။ ရုတ္တဝိဓာနေနဘဝိတဗ္ဗန္တိ တဿာဝိ
 ဝိန္ဒုနော နိဂ္ဂဟိတတ္တာ အံအာဒေသေ န ဘဝိတဗ္ဗန္တိ အတ္ထော။ န ဘဝိ
 တဗ္ဗန္တုာဒိပရိဟာရော။ တတ္ထရုတ္တ ဝိဓာနန္တိ ပုနအမာဒေသံသန္ဓာယ
 ရုတ္တံ။ ရူပန္တရုဘာဝါတိ ပုနအမာဒေသေကတေဝိ ရူပနာနာတ္တဘာ
 ဝါတုတ္ထော။ တဿာဝိတိအကာရာဒေသဿာဝိ။ သုတ္တောပဒေသဿာ
 မတ္တာတိပဉ္စာဒိနမတ္တန္တိ သုတ္တောပဒေသဿာဗလေန။

(၃၁) ဝဂ္ဂန္တိန္တိ ကေဝစနေနနိဒ္ဓိဠတ္တာ အာဟာ ဇေကဿေရုတ္တာရ
 ကမုခေနာတိ။ဇေကဿေဂ္ဂန္တဿဇေကဝစနဿဝါ ဥတ္တာရဏလေသေနာ
 တုတ္ထော။တေသဗ္ဗေဝိတိတေသဗ္ဗေဝ။ဥ။ဏ။န။မာ။တ္ထောတုာဒိစောဒနာ။
 တေသသုတ္တေ ဣတိနိယမာဘာဝါတိ သမ္ဗန္ဓော။ တေသိသုတ္တေ ဇေဝရူ
 ပဿအတ္ထနိယမဿအဘာဝါတုတ္ထော။အသုကသိဝဂ္ဂေတိနိမိတ္တတ္ထေ
 ဘုမ္မံ။ အာပဇ္ဇတိတိဣမိနာ အဘိဟိတကတ္တာ နိဂ္ဂဟိတံ။သဗ္ဗသိဝဂ္ဂေ
 သဗ္ဗေဝဂ္ဂန္တုာကသ္မာနပါပုဏန္တိတိ သဗ္ဗသိဝဂ္ဂေပရေသဗ္ဗေဝဂ္ဂန္တု
 ဘုတာဝ။ဥ။ဏ။န။မာ။နိဂ္ဂဟိတာဒေသဘုတာကသ္မာနဟောန္တိ တုတ္ထော။
 ဣဒံရုတ္တံ ဟောတိ။နိဂ္ဂဟိတဓိ။ ကဝဂ္ဂသိဝဂ္ဂေ ငကာရတ္တဗ္ဗ။စဝဂ္ဂသိ

ပရေ ဥကာရတ္တဉ္စပပေါတိတျာဒိ နိယမာဘာဝါကဝဂ္ဂသ္မိံပရေ ငကာ
 ရ၊ဥကာရာဒိဘာဝံ၊စဝဂ္ဂသ္မိဉ္စ ပရေ ငကာရ၊ဥကာရာဒိ ဘာဝန္တိ ဧဝံ
 သဗ္ဗသ္မိံဝဂ္ဂက္ခရေပရေ သဗ္ဗိဝဂ္ဂန္တိ ကသ္မာနပါပုဏာတိတိ။ ပဌမဝဂ္ဂ
 သဒ္ဓေါတျာဒိ ပရိဟာရော။တတ္ထ ပဌမဝဂ္ဂသဒ္ဓေါပါတတ္ထာတိ ပဌမဝဂ္ဂ
 သဒ္ဓဿဩပါတတ္ထာ ဂဟိတတ္ထာတျတ္ထော။ သဒ္ဓါဒိကာတိ သဒ္ဓါမိကော
 န၊ပဌမဝဂ္ဂသဒ္ဓေါပနေတ္ထ အဇိကောနာမ။ အတ္ထာမိကောတိဇ္ဇေ အမိ
 ကတ္ထောနာမတဿတဿဝဂ္ဂဿန္တမာပဇ္ဇတိတိရတ္ထော သမ္ပန္နတ္ထော။
 ကသ္မာပနာတျာဒိစောဒနာ။ တဿာနိယမသမ္ပန္နတ္ထေ သတိသောပဌ
 မောဝဂ္ဂသဒ္ဓေါကသ္မာအမိကောဟောတိတျတ္ထော။တဿ အမိကတ္တဉ္စ
 သမ္ပန္နတ္ထ ဝါစကတ္တဉ္စဒေသေတွာ ပရိဟာရံဝဒန္တော ဝဂ္ဂန္တိဝါတိဟိ
 တျာဒိမာဟ။ဝဂ္ဂန္တိဝါတိဟိရတ္ထေယေဝ ဝဂ္ဂေနိဂ္ဂဟိတမန္တိ ပပေါတိ
 တိဝဂ္ဂဿအန္တောတိစအတ္ထောဘဝေယျ အန္တသဒ္ဓဿဿာပေက္ခတ္တာ။
 တသ္မာတံဝဂ္ဂန္တိန္တိဇ္ဇေဝဂ္ဂအန္တိန္တိ ဆေဒေကတေဝဂ္ဂေပရေနိဂ္ဂဟိတ
 မန္တိပပေါတိတိစ သုတ္တတ္ထောသမ္ပန္နဝေယျ ယသ္မာ၊တသ္မာ ကာရဏာ။
 ဇ္ဇိဟိဝိဝဂ္ဂသဒ္ဓေါဟိဇကတ္ထသေဝရတ္တတ္တာ ပဌမဝဂ္ဂသဒ္ဓေါအမိကောဝ၊
 ယသ္မာအန္တသဒ္ဓဿဿာပေက္ခတ္တာ ဝဂ္ဂဿအန္တောတိစသမ္ပန္နတ္ထော ဘ
 ဝေယျ၊တသ္မာသမ္ပန္နဝါစကော။ဧဝမိကဿ ဝဂ္ဂသဒ္ဓဿသမ္ပန္နဝါစ
 ကတ္တာတသ္မိံတသ္မိံ ဝဂ္ဂေတဿတဿဝဂ္ဂဿန္တမာပဇ္ဇတိတိနိယမတ္တာ
 ဝဗောဓောဟောတိတိရတ္တံဟောတိ။ဿာပေက္ခတ္ထေသတိနိမိတ္တတ္ထဝါစ
 ကဿဝဂ္ဂသဒ္ဓဿသမ္ပန္နတ္ထဝါစကတ္တံ ပယောဂဝသေနဿာဓေန္တော ယ
 ထာပနာတျာဒိမာဟ။ အညဿစာပေက္ခိတဗ္ဗဿာဘာဝါတိ ဝဂ္ဂေသန္တံ
 ပဟာယအပေက္ခိတဗ္ဗဿ အညဿပဒဿအဘာဝါစ တတိယပဌမ
 သဒ္ဓါနံဿာပေက္ခတ္တာစဝဂ္ဂဿ တတိယပဌမာတိသမ္ပန္နတ္ထော ဝိညာယ
 တိ ယထာတျတ္ထော။ဧဝမိဟာဝိတိ ဣဟာဝိသုတ္တေ အန္တသဒ္ဓဿဿာ
 ပေက္ခတ္တာဝဂ္ဂေပဒံပဟာယအညဿာပေက္ခိတဗ္ဗဿာဘာဝါစ ငဂ္ဂဿ
 အန္တောတိ ဧဝံသမ္ပန္နတ္ထောဝိညာယတိ။ ယဇ္ဈေဝန္တိ၊ာဒိစောဒနာ။တတ္ထ
 ယဇ္ဈောန္တိ သစေဝဂ္ဂေနိဂ္ဂဟိတမန္တိပပေါတိတိစ ဝဂ္ဂဿအန္တောတိစ
 ဧဝံအတ္ထော ဘဝေယျ၊တဒတ္ထံဝဂ္ဂဂဟဏံ နဝတ္တဗ္ဗန္တိ ရတ္တံဟောတိ။
 ဧဝမိဟာဝိတိ ဣမသ္မိံသုတ္တေအန္တိဝါဝဂ္ဂေတိရတ္ထေ ယသ္မိံဝဂ္ဂေပရေ
 နိဂ္ဂဟိတမန္တိပပေါတိတိ တသေဝဝဂ္ဂဿအန္တိန္တိ အတ္ထဿ အန္တိ

သဒ္ဓါသဒ္ဓါပေက္ခတ္တဘိ ဇေဝံ ဝုတ္တယုတ္တိယာဥပလက္ခနတော အလံတ
ဒတ္ထဝါစကေနဝဂ္ဂဂဟဏေနာတုတ္ထော။တန္နာတျာဒိပရိဟာရော။တတ္ထ
တန္နာတိ တံဝဂ္ဂဂဟဏံ အလန္န။ တတ္ထဘိ ဝဂ္ဂေယောသာယောသာ
နံ တတိယာဥမာတိသုတ္တေ။ သဗ္ဗေသံ ဝိတိ အန္တံဝါ ဝဂ္ဂေတိ အနိယ
မေတွာဝုတ္တေသဗ္ဗေသံဝိဝဂ္ဂက္ခရာနန္တိ အတ္ထော။ဇေဝံကတန္တိ ဝဂ္ဂက္ခရာနံ
နိယမတ္ထံဇေဝံဝဂ္ဂဂဟဏံကတန္တိ အတ္ထော။န နန္ဒာဒိစောဒနာ။တတြာယ
မဝိပ္ပါယော၊ကိဉ္ဇာပိ အန္တသဒ္ဓေါဝဂ္ဂပဒသမ္ပန္နံကတွာ ဝဂ္ဂန္တန္တိ ဝုတ္တော၊
တထာပိ ဒုတိယဝဂ္ဂ သဒ္ဓိယေဝ အပေက္ခဘိတိ ကတွာ ပိနာဝဂ္ဂဂဟ
ဏေနာပိဝဂ္ဂသအန္တန္တိ အယမတ္ထော သိဒ္ဓေါဝ။ ဇေဝံ သိဒ္ဓေအမိပေ
တတ္ထေတဒတ္ထသာဓနာယအလံဝဂ္ဂဂဟဏေနာတိ။တန္နာတျာဒိပရိဟာ
ရော။ဣမိနာနယေဒုဘဝိတဗ္ဗန္တိ ဣမိနာဥပါယေန က၊စ၊ဇ၊တ၊ပါဝသေ
သအက္ခရေဟိ ဝဂ္ဂန္တေဟိ ဘဝိတဗ္ဗန္တိ အတ္ထောသိယာ။ တန္တိဝတ္ထေတွာ
တိ တံဝဂ္ဂန္တိနိဝတ္ထေတွာ။ဝဂ္ဂန္တဂ္ဂဟဏတ္ထန္တိ ဝဂ္ဂန္တနံ ငါဥဏံ၊န၊မာနံ
ဇေဝဂဟဏတ္ထန္တိ။ ယဒိပန တဒတ္ထံတျာဒိ စောဒနာ၊ တတ္ထ ယဒိပန တ
ဒတ္ထံသိယာတိ ဝဂ္ဂန္တဂ္ဂဟဏံ တေသံဝဂ္ဂန္တနံ ဂဟဏတ္ထံသိယာ။ကထံ
ပုဗ္ဗေ ဝုတ္တာကာရသာဓကောသိယာတိ ပဌမဝဂ္ဂသဒ္ဓေါ ပုဗ္ဗဘာဂေတ
သ္မိံတသ္မိံ ဝဂ္ဂေတသတသဝဂ္ဂသန္တမာပဇ္ဇတိတိ ဝုတ္တာကာရသာဓ
ကော ကထံသိယာ။အနဓိကတ္တဘိ ပဌမဝဂ္ဂသဒ္ဓါသအနဓိကတ္တော။အ
နဓိကံ ဟောတုတ္တာဒိပရိဟာရော။တတ္ထအနဓိကံဟောတုတိ ပဌမဝဂ္ဂဂ
ဟဏံ အနဓိကံ ဟောတု။တံပန ဥာပကာယသိဇ္ဈကိတိ တံပုဗ္ဗေဝုတ္တပ
ကာရံ ပနပယောဂဝသေနသိဇ္ဈတိ။ အထဝါ ဥာပကာယာတိသုတ္တေနာ
တိပိအတ္ထော။ဗျုချာနတောဝိသေသပဋိပတ္တိတိဝိသေသာနံ အတ္ထာနံ ပဋိ
ပတ္တိပဋိပဇ္ဇနံနိပ္ပတ္တိ ယက်ရောတိ တံကမ္ပံတျာဒိနံ သုတ္တပယောဂါနံ ဗျာ
ချာနေနဟောတိ။ နဟိသဒ္ဓေဟာကာရလက္ခဏန္တိ ပယောဂေဝိဇ္ဇမာနေ
သတိနိဂ္ဂဟိတံ တသတသ ဝဂ္ဂသအန္တံပပေါတိ၊ကထံ ဣတံသဒ္ဓေ
ဟေနအလက္ခဏံ ဝိရုဒ္ဓလက္ခဏံ၊နဟိသုတ္တံ ပိရုဒ္ဓံဟောတိတုတ္ထော။ဣမာ
နေတ္ထဥာပကာနိတိဇ္ဈေအမှာကံဝါဒေဝဂ္ဂန္တံဝါဝဂ္ဂေတိသုတ္တဝါဣမာ
နိဥာပကာနိသုတ္တပယောဂါနိယက်ရောတိ တျာဒိနိ ပဉ္စသုတ္တာနိ နိဂ္ဂဟိ
တသတံတံဝဂ္ဂန္တံပဂမနံ သန္ဓာယဝုတ္တာနိ။နိဂ္ဂဟိတသ လကာရာဒေ
သေသတိဝါဂ္ဂဟဏသအဓိကတ္တေယေဝ ဟောတိ နာသတိ။ ဣပေန

အနဓိကတ္တာဝိကပ္ပနတ္ထမေဝ ဝါသဒ္ဓမဓိတန္တိ ဒသေသန္တော နနုတ္တာဒိမာ
 ဟာ၊စောဒနာ။တတ္ထ အဓိပ္ပေဘတ္ထေ သိဒ္ဓေတိ ဣမာ ဝိပ္ပေတဝိကပ္ပတ္ထေ
 သိဒ္ဓေသတိ။ဤဒိသတ္ထာဝဂမောဟောတိတိ နိဂ္ဂဟိတင်္ခါလကာရာဒေ
 သော ဟောတိတိ ဤဒိသဿ အတ္ထဿ အဝဂမော ဟောတိ နနုတိ
 သမ္ပန္နော။ အဓိတန္တိ ဝါဂ္ဂဟဏံ အဓိတန္တိ အတ္ထော။ သစ္စန္တုဒါဒိ ပရိ
 ဟာရော။ သိဒ္ဓေသတျာရမ္ဘော ဥပကာယ ဟောတိတိ ဇဝံဝိကပ္ပတ္ထေ
 သိဒ္ဓေသတိ ဣဝေါဂ္ဂဟဏဿအာရမ္ဘောအဝဂ္ဂတ္ထိံ ပိပရေနိဂ္ဂဟိတဿ
 အဝဂ္ဂန္တိပိ ဟောတိတျတ္ထဥပကာယဟောတိတိသမ္ပန္နော။ အညထာ
 အတ္ထသေဝါဂမကတ္တာတိ လကာရောအာဒေသောလကာရာဒေသော
 တိကမ္မဓာရယသမာသေသတိနိဂ္ဂဟိတံလကာရာဒေသော ဟောတိတိ
 အတ္ထဿ အဂမကတ္တာလကာရာဒေသဂ္ဂဟဏဿ။ နနုတ္တာဒိစောဒနာ။
 တန္နာတျာဒိပရိဟာရော။နန္ဒေဝံတျာဒိ စောဒနာ။ဣမေသံ နိရုတ္တကာ ဘာ
 ဝေါတိ ဣမေသံပရောဝါသရောတျာဒိနံ သုတ္တာနံနိရုတ္တကာဘာဝေါ။နာ
 ပဇ္ဇာဘိစ္စာဒိပရိဟာရော။ဣမေသမန္တရေတိ ဣမေသံ ဒွိန္ဒုသုတ္တာနံမဇ္ဈေ။
 နန္ဒေဝန္တုဒါဒိစောဒနာ။ဇဝံသန္တေ ပီတိအံပျဉ္ဇနေနိဂ္ဂဟိတံ၊ကွမိလောပံ၊ပ
 ရောဝါ သရောတိမိနာ နုက္ကမေန ဝုတ္တေပိ သတိ။ဣတိအတ္ထောသိယာတိ
 ပျဉ္ဇနဂ္ဂဟဏဿာ နုဝတ္တနတော ဇဝံ အတ္ထောသိယာ နနုတိသမ္ပန္နော။
 သစ္စံသိယာတိပရိဟာရော။နနုတ္တာဒိစောဒနာ။ပျဉ္ဇနေပရေ နိဂ္ဂဟိတလော
 ပတ္ထံ ပျဉ္ဇနေ စေတိဣဒမေဝသုတ္တံ ဝုတ္တံနနုတိသမ္ပန္နော။ သစ္စန္တုဒါဒိပရိ
 ဟာရော။ဇေမဝိပ္ပေတတ္ထေသိဒ္ဓေပီတိဇဝံဝုတ္တာနုက္ကမေနအဓိပ္ပေတတ္ထေ
 ဝိကပ္ပတ္ထေသိဒ္ဓေပိ။

(၃၂) တန္ဒိဝတ္တနုတ္တန္တိ တဿအတ္ထဿနိဝတ္တနုတ္တံ ဇေဟေဥန္တိ
 ဝစနန္တိ ယောဇနာ။

(၃၃) အနန္တရေနာတိသယေစာတိသုတ္တံသန္ဓာယဝုတ္တံ။တံဇေကယော
 ဂါကရဏန္တိ တဿ ဇေဟေဥန္တိသုတ္တဿ ဇေကယောဂါကရဏံ။ သ
 နိမိတ္တဿာတိသနိမိတ္တာဒေသဿ။နနုတ္တာဒိစောဒနာ။အနန္တရေဝုတ္တော
 တိအနန္တရေသုတ္တေ ဥကာရဂ္ဂဟဏဿဝုတ္တတ္တာ တံဥ ကာရဂ္ဂဟဏံ
 ဣဟဝတ္တတိ နနုတိ အတ္ထော။ ဝတ္တတေတျာဒိ ပရိဟာရော။ တန္ဒိဝတ္တ
 နုတ္တန္တိ တဿသန္ဓေဟဿ နိဝတ္တနုတ္တံ ဥ ကာရဂ္ဂဟဏမနုကမိတန္တိ
 အတ္ထော။စာနုကမိတန္တိ စဂ္ဂဟဏေနအနုကမိတံဥကာရဂ္ဂဟဏံ။နနုတ္တာ

ဒိစောဒနာ။ သစ္စန္ဒြာဒိ ပရိဟာရော။ ဇေယျဟာပီတိ ဇေယျဟာပိဥတ္တရ
သုတ္တေမဒါဒေသသင်္ခါတေ ကာရိယေဝိန္ဒမာနေပိ ဥကာရာဒေသသင်္ခါ
တံကာရိယံဝဏ္ဏတိတိ သန္ဓေဟောဇာယေယျ။ နန္ဒုတ္တဒိစောဒနာ။ တတ္ထာ
တိအဝံမြိစာတိသုတ္တေ။ နတဒတ္ထံတုာဒိပရိဟာရော။ နတဒတ္ထံ တတ္ထစဂ္ဂ
ဟဏန္တိ စဂ္ဂဟဏံ တတ္ထအဝံမြိစာတိ သုတ္တေတဒတ္ထံ အဝါဒေသဂ္ဂဟ
ဏတ္ထံန။

(၃၄) နန္ဒေတ္ထာတုာဒိစောဒနာ။ အနိစ္စတာတိအနိယတတာ။ နန္ဒေဝံ
သန္ဓေတုာဒိပရိဟာရော။ ဇေယျသန္ဓေတိ ကွဗိလောပန္တိမိနာ နိဂ္ဂဟိတ
လောပဿ ဝုတ္တတ္တာ ဝိနာဝဝါဂ္ဂဟဏေန မဒါသရေတိမဿ အနိယ
တတ္ထေ သတိတုာဒိတ္ထာ။ နိရတ္ထကန္တုာဒိစောဒနာ။ တတြာယမတ္ထော။ ဇ
ဝံသတိတတြာသရေကွဗိတိသုတ္တေကွဗိဂ္ဂဟဏံ အတ္တနာသာဓေတဗ္ဗဿ
အနိယတတ္ထဿသရာသရေလောပန္တုာဒိဟိသာမိတဗ္ဗာသာမိတဿ
ပုနသာဓနေ ပယောဇနာဘာဝါနိရတ္ထကံဇေဝါတိ။ နနိရတ္ထကန္တုာဒိပရိ
ဟာရော။ ယဒိဇေန္တုာဒိစောဒနာ။ ဣဓာပီတုာဒိပရိဟာရော။ ဣဓာပီတိ
သရေကွဗိတိသုတ္တေ အာနဂရာ ခဒိရဝနံ တုာဒိနိ ပယောဂါနိ ယထာ
ယောဘုယျဝသေန နိယမေတွာ ဝုတ္တာနိတိသမ္ပန္နာ။ ဣတ္တရာတိ အပ္ပ
ကာ။ တဒါကာရိညာပနတ္ထန္တိ ဣတ္တရာကာရိညာပနတ္ထံ။ ဇေယျဟော
တုတ္တဒိ စောဒနာ။ တေသန္တိ ဒိဃန္တုာဒိနံ။ တတ္ထတဒတ္ထမ္ဘိတိ သရေ
ကွဗိတိသုတ္တေ တေသံဒိဃန္တုာဒိနံ အတ္ထံပိ။ နနိရတ္ထကန္တုာဒိပရိဟာ
ရော။ ယဇ္ဈေဝံ တုာဒိစောဒနာ။ ကွဗိသဒ္ဓဿာတုာဒိပရိဟာရော။ တံ
ဟေဠာဝုတ္တမေဝါတိ တံကွဗိဂ္ဂဟဏဿဝါတ္ထဒိပနတ္တာသရလောပေါ။
ပ။ ပကတိတိဇ္ဈေ အံဂဟဏဿကရဏံ ဟေဠာ သရာပကတိဗျဉ္ဇနေ
တိ သုတ္တဝဏ္ဏနာယံဝုတ္တမေဝ။ တေနာတုာဒိစောဒနာ။ တေနာတိ တေန
ကာရဏေန။ ကွဗိသဒ္ဓဿဝါတ္ထဿာပိ ဒိပနတောတုာဒိတ္ထာ။ သရေ
ကွဗိတိ ဇ္ဈေဝိယ ကွဗိလောပန္တိ ဇ္ဈေဝိ ကွဗိသဒ္ဓဿ ဝါတ္ထဒိပ
ကတ္တာဝိဟာယ ဣဓာဝါဂ္ဂဟဏံ တတ္ထ ကွဗိဂ္ဂဟဏေနာပိမဿာနိယ
တတာပါကဋာဝေတိမတိာ ဟေဠာ နန္ဒေတ္ထဝါဂ္ဂဟဏဗလန္တုာဒိ ဝ
စနံ အဝေါရုမ္ဘာ။ တသ္မာအလမိခဝါဂ္ဂဟဏေနာတိအမိပ္ပိယော။ ဝုတ္တတေ
တုာဒိပရိဟာရော။ တဒ္ဓိဝဏ္ဏနတ္ထန္တိ တဿာသင်္ကာယနိဝတ္တနတ္ထံ ဣ
ဝါဂ္ဂဟဏံကတန္တိ အတ္ထော။

(၃၆) ကွစက္ကဝသေနုရက္ခက္ခာအာဟ အတ္ထဝိသေသသုပလက္ခန္ဓာ
တောတိ။ဟောဠာတိ သရာပကတိဗျူဉ္ဇေနတိ သုတ္တဝဏ္ဏနာယံ။တံခဏာ
နူပဝသေနာတိတဿခဏဿအနူပဝသေန။

(၃၇) ဗျူဉ္ဇေနတုာဒိစောဒနာ။ အဓိကတက္ကာတုာဒိပရိဟာရော။
အဓိကကက္ကာတိ အတ္တနောဝိသယက္ကာ၊အာစရိယေနအာကဗိတက္ကာတိ
ဗျူဉ္ဇက္ကာ။ကေစိပနအဓိကာရက္ကာတိပဋ္ဌန္တိ။ တဿသရာဓိကာရက္ကာ ဣ
မဿ သုတ္တဿာတုတ္ထော။ဧဝံဟောတုတုာဒိစောဒနာ။ နိဂ္ဂဟိတဿ
တုာဒိပရိဟာရော။ တဿာဗျူဉ္ဇနဂ္ဂဟဏံ ဝတ္တတိတိသမ္ပန္နော။ နနုစ္စာဒိ
စောဒနာ။နသက္ကာတုာဒိပရိဟာရော။*နနုစ္စာဒိစောဒနာ။နသက္ကာတုာဒိ
ပရိဟာရော။

(၃၈) နနုနိဂ္ဂဟိတဉ္စေ တုာဒိစောဒနာ။ အနေနေဝ သိဇ္ဈတိတိ
ဗျူဉ္ဇေနပရေနိဂ္ဂဟိတလောပေါအနေနေဝ သိဇ္ဈတိနနုတိသမ္ပန္နော။ သိဇ္ဈ
တိဗ္ဗာဒိပရိဟာရော။ ဧဝံသန္တေဝိတိ ဧဝံနိဂ္ဂဟိတလောပေသိဒ္ဓေဝိသတိ။
တဒတ္ထမေဝါတိ ဩဂဟဏံဝိ ဝတ္တတိတိ သန္ဓေဟ နိဝတ္တနတ္ထမေဝါ
တိ။နန္တနန္တရေတုာဒိစောဒနာ။နိဂ္ဂဟိတဂ္ဂဟဏမေဝါတိအနန္တရေရုတ္တံ
ပဟာယ ဒူရဋ္ဌဿဂဟဏေပယောဇနာဘာဝါ နိဂ္ဂဟိတဂ္ဂဟဏမေဝ
ဂဟေတဗ္ဗံ။နဒူရဋ္ဌံဩဂဟဏန္တိအဓိပ္ပါယော။နနိယမာဘာဝါတုာဒိပ
ရိဟာရော။နနိယမာဘာဝါတိ အနန္တရေရုတ္တံဧဝဂဟေတဗ္ဗန္တိအာစရိ
ယေနကတဿနိယမဿ အဘာဝတောနိဂ္ဂဟိတဂ္ဂဟဏမေဝ ဂဟေ
တဗ္ဗံန။အန္တရိကာနံဝိတိ အန္တရေနိယုက္ကာ အန္တရိကာ။တေသံ။ဒူရဋ္ဌာနဗ္ဗိ
တုတ္ထော။စသဒ္ဓေါ ဟောတုသမ္ပိဏ္ဏနတ္ထော။အန္တရိကံဝိအတ္တံ ဝိဟိတန္တိ
ပဉ္စာဒိနမတ္တန္တိဣတောအတ္တံ အန္တရိကံဝိဒူရဋ္ဌံဝိကာရိယံ ဝိဟိတန္တိ အ
တ္ထော။ဣတောသ္မာဝစနန္တိ ဣတ္ထသ္မာဝစနံကာရိနာမာတိဒဋ္ဌဗ္ဗံ။နနုသရေ
တုာဒိစောဒနာ။ဣတိအတ္ထေတိ ဩကာရဂ္ဂဟဏဿာနုဝတ္တနတောကွ
စိလောပန္တိမဿ ဧဝံအတ္ထေ သတိတုတ္ထော။ နနိရတ္ထကံတုာဒိပရိဟာ
ရော။တေနာတိသရာသရေလောပန္တိ သုတ္တန။ဣတရေသုပရဘူတေသု
တိဩကာရတော ဣတရေသုပရဘူတေသုသရေသုတုတ္ထော။ နိဝတ္ထေ
တွာတိတံပုဗ္ဗသရလောပံနိဝတ္ထေတွာ။နနုစ္စာဒိစောဒနာ။ ဝုတ္တက္ကာတိအ
သရူပဂ္ဂဟဏေန နိယမေတွာသုက္ကဏဿဝုတ္တက္ကာ။ နတဗ္ဗိသယဘူတာ
နန္တုာဒိပရိဟာရော။တဗ္ဗိသယဘူတာနန္တိ တဿဝါပရော အသရူပါတိ။

သုတ္တသမိယယဘူတာနံ။ နန္ဒဝါပရောဇာဒိ စောဒနာ။ ဣဒံ ယတ္ထဝါဂ္ဂ
 ဟဏောနပပိဋ္ဌန္တိ ဝါဂ္ဂဟဏာဗလေနယတ္ထပယောဂေ ဣဒံသုတ္တံနပပိဋ္ဌံ။
 ဣဒိနာစ နသဗ္ဗတ္ထ ဣပိပေတတ္တာ နိရတ္ထကမိမဿဝစနန္တိ ကွဗိလော
 ပန္တိ ဣဒိနာစသုတ္တံနသဗ္ဗတ္ထပယောဂေ ဩကာရလောပဿနအမိပေ
 တတ္တာ ဣမဿကွဗိလောပန္တိ သုတ္တသဝစနံ နိရတ္ထကံ နန္ဒတုတ္ထော။ န
 နိရတ္ထကန္တု၊ ဒိပရိဟာရော။ နန္ဒေဝံသန္တေတုဒိစောဒနာ။ နတဿာ
 တုဒိပရိဟာရော။ တဿာနိစ္စတ္တာတိဝမောဒဒန္တာနန္တိ တဿသုတ္တသ
 အနိစ္စတ္တာ အနိယတတ္တာတုတ္ထော။ တေနာတိဝမောဒဒန္တာနန္တိ သုတ္တေန။
 နန္ဒောအဝသရေတုဒိစောဒနာ။ တဿာတိ တဿဩကာရဿ။ တဗ္ဗိ
 နာတုဒိပရိဟာရော။ တေနာတိ ဩအဝသရေတိသုတ္တေန။ နန္ဒမဒါ
 တုဒိစောဒနာ။ ကာရိနောအဘာဝါတိ ဣမသ္မိံ ကွဗိလောပန္တိ သုတ္တ
 ကာရိနောအဘာဝါ။ နသက္ကာတုဒိပရိဟာရော။ ဣတိဥာပနတ္ထံသိယာ
 တိ ယဒိကွဗိလောပန္တိ သုတ္တံ ဣမဿအတ္တသဥာပနတ္ထံသိယာ။ တတ္ထာ
 တိ မဒါသရေတိမဿာနန္တရေ။ နန္ဒိမဿာတုဒိစောဒနာ။ ဣမဿာတိ
 ဣမဿသုတ္တသ၊ ဝစနန္တိ သမ္ပန္နော။ နသက္ကာတုဒိပရိဟာရော။ တေတိ
 တေဥဘောကွဗိဗျုဇ္ဇနဂ္ဂဟဏော။ ဩဂဟဏဿပသင်္ဂံ နိဝတ္တနတ္ထန္တိ ဩဂ
 ဟဏဿသမ္ပတ္တိနိဝါရဏတ္ထန္တုတ္ထော။

(၃၉) ဝါဂ္ဂဟဏာနေဝါတိပရောဝါသရေတိဇ္ဇေ ဝါဂ္ဂဟဏ
 နေဝအနုဝတ္တမာနကွဗိဂ္ဂဟဏံ နိဝတ္တေတိတုတ္ထော။

(၄၀) နိဂ္ဂဟိတဂ္ဂဟဏဿဝတ္တနတောတိသမ္ပန္နော။

(၄၁) ဗျုဇ္ဇနောတိစဝိသံယောဂေါတိစ ပစ္စာရုတ္တောဝရုတ္တော၊
 တဂ္ဂုဏဝသေနုတ္တရေတိဗျုဇ္ဇနောတိစ ဝိသံယောဂေါတိစာတိ ဒွိဟိပိ
 ပဒေဟိသံယုဇ္ဇတိ ဇ္ဇောတိပစ္စာရုတ္တောသံယောဂေါဝရုတ္တော။ သံယုဇ္ဇ
 တိတိရုတ္တော ဣတရောသံယောဂေါ တဂ္ဂုဏသံဝိညာဏဗဟုဒ္ဓိဟိဝ
 သေနရုတ္တော။ အထဝါ၊ ဗျုဇ္ဇနောတိစ သဒ္ဓေါဝိသညောဂေါတိစ သဒ္ဓေါ
 အာစရိယေနရုတ္တော။ ဣတရော သသံယောဂသဒ္ဓေါ တဿဗျုဇ္ဇနသ
 ဂုဏဝသေနပစ္စာ ရုတ္တိကာရကေန ရုတ္တော။ ဇကေနဝါတိဇကေန
 အက္ခရေန။ ။ စတုတ္ထောပရိစ္ဆေဒေါ။

(၄၂) ဝုတ္တယုတ္တိယာတိ အာဂမသဒ္ဓဿဝုတ္တတ္တာ။ နဟိအာဂမ
သဒ္ဓေါအာဒေသံဝဒတိတိဝုတ္တယုတ္တိယာတုတ္ထော။ အာဒိဒ္ဓိတိ အာဒိဒ္ဓိ
တိဝိအတ္ထောနဂဟေတဗ္ဗောတိသမ္ဗန္ဓော။ ပုထဿာတိဆဋ္ဌန္တတ္တာသ
ရာဂမသဒ္ဓါနဉ္စဝုတ္တတ္တာအာဟယထာဝုတ္တယုတ္တာနုရူပတောတိ။

(၄၃) ဣမဿာဝိအာဂမတ္တာတိ ဣမဿာဝိဂကာရဿ အာဂ
မတ္တာ။ ဣမဿသုတ္တဿာဝိတုတ္ထော။ နိဝိတ္တာဂမာနံ ဝိသေသာ ဘာဝါ
ဂေါသရေပုထဿပါဿစာဂမောက္ခဝိတိ ဧကယောဂကရဏေနအ
ဓိပ္ပေတတ္ထောသိဇ္ဈတိ။ အထကိမတ္ထမဿပုထုဥစ္စာရဏန္တိစေ။ အာဂမ
နိဝိတ္တံပါသဒ္ဓန္တဿရဿကရဏတ္ထန္တိဒဋ္ဌဗ္ဗံ။

(၄၄) ပဌမာနိဒ္ဓိဋ္ဌတ္တာတိပဌမာယနိဒ္ဓိဋ္ဌတ္တာတိဝတ္တဗ္ဗေ ယကာ
ရလောပံကတွာ ဧဝံဝုတ္တန္တိဒဋ္ဌဗ္ဗံ။ ဥပရိဝိကပ္ပနတ္ထန္တိ ဥပရိတေနဝါဣ
ဝဏ္ဏေတိသုတ္တေနအတ္တာဒေသဿဝိကပ္ပနတ္ထံ။

(၄၅) ရူပဒ္ဓယန္တိ အဘိဇ္ဈိတံအဓိရိတန္တိ ရူပဒ္ဓယံ။ ဥတ္တရဏန္တိဥ
ပရိသုတ္တတ္ထံ။ တဒတ္ထမိဟနဂ္ဂဟဏန္တိ တေသံပယောဂါနံ အပ္ပဗဟုဘာဝ
ဝိညာပနတ္ထံဣဟနဂ္ဂဟဏံကတန္တိ အတ္ထော။

(၄၆) အဘိအဓိနံဝိယယံဝိဟိတံ၊ တံဣဝဏ္ဏပရေနဟောတိတိ
တိသဒ္ဓဿ ယံရူပံအဘိအဓိနံ ရူပံဝိယအာစရိယေန ဝိဟိတံ၊ တံရူပံ ဣ
ဝဏ္ဏပရေနဟောတိတုတ္ထော။ အညေသန္တိ ဣတိပတိသတိမတျာဒိနံ
အတိသဒ္ဓတောအညေသံသဒ္ဓါနံ။ အတိနောတိသဒ္ဓန္တိ အတိဿတိသဒ္ဓံ။
နန္ဒတိဿာတျာဒိစောဒနာ။ အတုန္တဿာတိ အတိနောအန္တံ အတုန္တံ။
တဿ။ သက္ကာတျာဒိပရိဟာရော။ ယဒိဝေန္တုာဒိစောဒနာ။ သစ္စန္တုာဒိ
ပရိဟာရော။ နန္ဒေတ္တာတျာဒိစောဒနာ။ ဗျဉ္ဇနာဒိတျာဒိပရိဟာရော။ ယဒိ
ဝေန္တုာဒိစောဒနာ။ သရူပေနောဝ ဝုတ္တတ္တာတိ အတိဿာတိ အတိ
သဒ္ဓဿသရူပေနောဝဝုတ္တတ္တာ။ သစ္စန္တုာဒိပရိဟာရော။ နန္ဒေဝံတျာဒိစောဒ
နာ။ သစ္စန္တုာဒိပရိဟာရော။ ဣတိဥာပနတ္ထန္တိ ဣတိအတ္ထဿဥာပနတ္ထံ
ဣဟအန္တဂ္ဂဟဏံကတန္တိ အတ္ထော။

(၄၇) ပုဗ္ဗပက္ခေနကိပ္ပဝတ္တတိတိမာထာနုပုဗ္ဗိကာဂိကာရေကိပ္ပ
သုတ္တံဣဟနဝတ္တတိတိအတ္ထော။ ဣတရသ္မိန္တိ မဏ္ဍု။ ကဂတိက သိဟ
ဂတိကာဂိကာရေ။

(၅၁) ဝုတ္တာဟာနိတ္ထန္တိ ဝုတ္တဿ အက္ခရဂဏဿ ဂရုလဟုနိ

ယမဿအဟာနိ အပရိဟာနိ ဝုတ္တာဟာနိ။ တာယအတ္ထောဝုတ္တာဟာ
နိတ္ထော။ တံဝုတ္တာဟာနိတ္ထံ။ ဝုတ္တာဟာနတ္ထန္တိ ဝိပါဠော။ သော ယေ
ဝတ္ထော။ ဝုတ္တံ။ ပကာရတ္တာတိ ဝုတ္တဿအက္ခရဂဏဿ ဂရုလဟုနိယ
မဿဥပကာရတ္တာ။ ဒွိဓာတိသရဗျဉ္ဇနသန္တိဝသေနဒွိဓာ ဥဒါဟရဏန္တိ
အတ္ထော။ ။ပဉ္စမောပရိစ္ဆေဒေါနိဗ္ဗိတော။

သန္တိသံပျင်ဋီကာပါဌ်ပြုံး၏။



(၅၂-၁) ဇိနဝစနယုတ္တလိင်္ဂါနေဝစနိပ္ပဇ္ဇန္တေတေဟေဝဝိဘတ္တာ
ဒယော ဟောန္တိတိ ဣမိနာ ဝစနေန တထာဂတ ဝစနာနုပကာရ ဝိ
ဘတ္တိပရိဝဇ္ဇနတ္ထမိဒမဇိတန္တိ ဒဠဗ္ဗံ။ ဇိနဝစနဿယုတ္တလိင်္ဂါဇိနဝစန
ယုတ္တလိင်္ဂါ။ ဇိနဝစနာနုပသဒ္ဓါတုတ္ထော။ တေဟေဝါတိ ဖေဟိဇေ
ဇိနဝစနယုတ္တလိင်္ဂါဟိ။ ဝိဘတ္တာဒယောတိတ္ထောဒိဂ္ဂဟဏေနပစ္စယော
ဂဏှာတိ။ ဟိသဒ္ဓဿ ကာရဏာဓနုနေကတ္ထဝါစကတ္တာ အဓိပ္ပေတတ္ထံ
သရူပတောဒသေန္တောဟိဣတိအဝဓာရဏတ္ထေ တုာဒိမာဟ။ အဝဓာ
ရဏတ္ထေတိ သန္တိဋ္ဌာနကရဏတ္ထေ။ ဂါထာပန ဟိသဒ္ဓဿအနေကတ္ထ
တံသာဓေတုံဝုတ္တာ။ တတ္ထနေကေနကတ္ထဝိသယာတိ နဇကေနကတ္ထ
ဝိသယာစ။ ဥပသဂ္ဂါပိအနေကဝိဓာ။ တေသွေကောပိ အနေကတ္ထဝိသ
ယော။ တထာ နိပါတာဒယောတိ ဝုတ္တံဟောတိ။ နေရုတ္တိကာတိ နိရုတ္တိ
အာစရိယာ။ အယံဟေတ္ထတ္ထော ဇိနဝစနာနုပပံ ဇေလိင်္ဂန္တိ အယံတ္ထေ
နိပါတေအတ္ထော။ ဣဟေဝါတိဣမသ္မိံနာမကပ္ပေဇေ။ တတ္ထပနနသဗ္ဗေန
သဗ္ဗိဝိသဒိသန္တိ တသ္မိံသန္တိကပ္ပေသဗ္ဗိဒိဗာရဿာဒိသန္တိဝိဓာနံသဗ္ဗထာ
သဒ္ဓသတ္ထေနနဝိသဒိသန္တိ အတ္ထော။ သိဟဂတိကောပိတိသိဟဿဂတိ
ဝိယဂတိ ဇေတဿာတိသိဟဂတိကော။ ယောဂေါတိဣမိနာအဇ္ဈာဟာ
ရသမ္ပန္နော။ အယံပနနယောတိ အယံပနယောဂေါ။ အတ္ထောယုတ္တတိတိ
အက္ခရာပါဒယောဇကစတ္တာသိသန္တိ သုတ္တဿဇေမတ္ထောယုတ္တတိ။

(၅၃-၂) တေမတ္ထံစဂ္ဂဟဏဝသေနဂဟေတဗ္ဗန္တိ ကိဉ္စာပိအနိ
ယမေတွာဝုတ္တံ။ တထာပိနိပ္ပဇ္ဇတေတိအတ္ထဿသုတ္တေနိဒ္ဓိဋ္ဌတ္တာထပိယ
တိတိအယမတ္ထောဇေစဂ္ဂဟဏေနဂဟေတဗ္ဗော။ လိနမတ္ထံဂမယတိ

တိလိနံပဋိစ္ဆန္တံ အပါကဋံ ဘုရုပဋု ချတ္ထံ ဂမယတိ ဗောဓယတိ တျတ္ထော။
 ဂတျတ္ထော ဓာတုနံ ဗုဒ္ဓျတ္ထမပိကထနံ တာ ဂမယတိ ဗောဓယတိ တျတ္ထော။
 ကိန္တံ လိင်္ဂံ နာမတံ ကိန္တံ ပုစ္ဆတိ။ ရုက္ခောတိ ဝစနံ လိင်္ဂံ မိနာ အဘိဓာန
 မေဝ လိင်္ဂံ နာမာတိ ဝတ္ထံ ဟောတိ။ အဘိကာရဏံ ဝိယတိ ကဝိယတိ
 အတ္ထော ဇေတနာတိ အဘိဓာနံ။ ကိန္တံ။ အတ္ထဇောတကံ နာမံ။ လိင်္ဂတ္ထော
 တေနဒိပိတောတိ တေနရုက္ခောတိ ဝစနေနသဒ္ဓေန ဒိပိတော အတ္ထော
 လိင်္ဂတ္ထော နာမ။ ဇေတရုက္ခောတိ လိင်္ဂကဒေသနိဒ္ဓေသမုခံ ယံ ကိပ္ပိ အတ္ထ
 ဇောတကံ နာမံ လိင်္ဂံ နာမ။ တဒဘိဓေယျော လိင်္ဂတ္ထော နာမာတိ ဒဠဗ္ဗံ။ အာ
 ဝတ္ထိကာဒိ စတုက္ကဝသေနာတိ အာဝတ္ထိကာ၊ လိင်္ဂိကာ၊ နေမိတ္တကာ၊ အဓိစ္စ
 သမုပ္ပန္နံ စတုက္ကဝသေနာဝါ။ ကြိယာဒိတိ ကြိယာ၊ ဇာတိ၊ ဂုဏ၊ ယာဒိစ္စ က
 စတုက္ကဝသေနာဝါ။ သာမညာဒိတိ သာမည၊ ဂုဏ၊ ကိတ္တိမ၊ ဩပပါတိက
 စတုက္ကဝသေနာဝါ။ ယံ ပနေတ္ထဝတ္ထဗ္ဗံ၊ တံ ဟေဋ္ဌာ ဝတ္ထမေဝ။ တံ သဗ္ဗန္တိ
 သဗ္ဗန္တံ နပညာသဝိဇံ လိင်္ဂပုဘောဒံ။

(၅၄-၃) ပိဝိဓာတာဇိယတိ တိဝိဘတ္တိ တိယေနသဒ္ဓေန အတ္ထော
 ပိဝိဓာပကာရေန ဘာဇိယတိ ပုထက္ကရိယတိ၊ ဣတိတသ္မာသောသဒ္ဓေါ
 ပိဘတ္တိ။ ပိဘတ္တိတိ ပိပုဗ္ဗသတ္တိပစ္စယန္တသ ဘဇပုထက္ကရဏေတိ မဿ
 ဓာတုနောရူပံ။ ကမ္မာဒိဝသေနာတိ ဇေတဒိသဒ္ဓေန ကရဏသမ္ပဒါနာ
 ဒယောသင်္ဃာတိ။ ဇေတတ္တာဒိဝသေနာတိ ဇေတဒိသဒ္ဓေန စ ဗဟုတ္တပဋ္ဌ
 မာဒုတိယာဒိသညာယောသင်္ဃာတိ။ အယံ ဟေတ္ထတ္ထောတိ အယံ ဥပရိ
 ဝုစ္စမာနောဇေတံ ဇေတသ္မိံ စသဒ္ဓေ နိစ္ဆိတော အတ္ထော။ တတ္ထတတ္ထာတိ
 တသ္မိံ တသ္မိံ နာမပ္ပဒေသေ။

(၅၅-၄) တံ နိသေတောတိ တံ ဗဟုဝစနံ နိသေတော။ ပုဗ္ဗ
 ပိဘတ္တိသညံ အတ္ထပေတွာ ဝတ္ထတ္တာတိ တတောစ ပိဘတ္တိယောတိ
 သုတ္တသပုဗ္ဗဘာဂေ အညေန သုတ္တေန ပိဘတ္တိသညံ အတ္ထပေတွာ တတော
 စ ပိဘတ္တိယောတိ မဿ သုတ္တသပုဗ္ဗတ္တံ တျတ္ထော။ တာပနိမာတိ တာ
 ပိဘတ္တိယောပနဏမာတျတ္ထော။ ဒေဝဒတ္တမာနယဗာရုဓာရကန္တိ ဒေဝ
 ဒတ္တမာနယာတိ ဝဟ္မာဝဒနန္တရံ ဗုရုဓာရကန္တိ ဝစနံ ဣဒမိမဿ နာမန္တိ
 ပဘောဒါဘိညာတနာမံ ပဋိစ္စ အပါကဋံ သဒေဝဒတ္တသဗာရုဓာရဏတ္တ
 မာဂမ္ပပါကဋကရဏတ္တံ၊ ဇေဝဗုရုဓာရကတ္တံ ဒေဝဒတ္တပဒတ္တသသင်္ဂေ
 တေနတသ္မာဝိကတတ္တာ။ ဣတိဗာရုဓာရကသဒ္ဓေါ ဒေဝဒတ္တသဒ္ဓန္တရ

သမ္ဘိတိတတ္ထာဒေဝဒတ္တဿဗုဒ္ဓနာရိနာဘာဝသင်္ခါတံသမ္ပန္နံဒိပေန္နော
 ဝ အတ္တနောဗုဒ္ဓဓာရကတ္တံ ပကာသေတိတိ အဝဂန္တဗ္ဗံ။ အဂဟိတ
 နာမဓေယျာတိ ဝိယတိ ထဝိယတိတိဓေယျံ။ ဝိယတိ ထဝိယတိ ဇ
 တေနအတ္ထော ဇဝံနာမောတိ ဥာပိယတိတိဝါဓေယျံ။ နာမမေဝဓေယျံ
 နာမဓေယျံ။ နဂဟိတံအဂဟိတံ။ အဂဟိတံနာမဓေယျံ ယေနသောယံ
 အဂဟိတနာမ ဓေယျာ။ အဝိညာတနာမ ဓေယျာ အာဏတ္တဇနော
 တျတ္ထော။ တမာနေတိတိ ဗုဒ္ဓဓာရကော အသုကော ဇနော ဒေဝ
 ဒတ္ထောနာမာတိ ဗုဒ္ဓဓာရကတ္တံ ပဋိစ္စဒေဝဒတ္တပဒတ္တံသဉ္ဇာနိတွာ တံ
 ဒေဝဒတ္တနာမံ ဇနံအာနေတိ။ တာသန္တိ တတောစဝိဘတ္တိယောတျာဒိ ရ
 ဟိတာနံတာသံသျာဒိနံဝိဘတ္တိနံ။ အဝိညာတနာမာနန္တိ အဝိညာတံနာမံ
 ယာသန္တိ အဝိညာတနာမာ။ တာသံအဝိညာတနာမာနံသျာဒိနံတျတ္ထော။
 အဝိသဒ္ဓေါပနေတ္ထသုခါဝဗောဓောပိဟောတိ။ ဣတိပိ နမဂ္ဂိတဗ္ဗန္တိ အတ္ထ
 န္ဒယံသမ္ပိဇ္ဇေတိ။ ဇကဟေတုကတ္တာ ဒိန္နံပိ အတ္ထာနံ တဒနန္တရံဇိမဿ
 နိဒ္ဒေသောဝနေသံဟေတု၊ တသ္မာနန္တိဒါနိ ဣမိနာဝိဘတ္တိယောထပိတာ။
 အထတာကုတော အာဂစ္ဆန္တိတိ နမဂ္ဂိတဗ္ဗန္တိ မဿဇေဝမတ္ထော ဝေဒိ
 တဗ္ဗော၊ တဒနန္တရံဝ တာသံနိဒ္ဓိဗ္ဗတ္တာအပိ နကေဝလံအဝိညာတနာမာနံ
 သုခါဝဗောဓောဟောတိတိသညာ၊ တတောစ ဝိဘတ္တိယောတိ ဣမိနာ
 သုတ္တေနပိဝိဘတ္တိယော ဣဒါနိထပိတာနု။ အထဇဝံ ထပိတာဝိဘတ္တိ
 ယော ကုတော သုတ္တတော အာဂစ္ဆန္တိ။ ဣတိပိ ဇဝံပိ နမဂ္ဂိတဗ္ဗံ၊ သံမုခိ
 ဘူတတာယ ပရိယေသနကိစ္စာဘာဝါတျတ္ထော။ ယဒိဟိ တတောစဝိ
 ဘတ္တိယောတိမဿာနန္တရံသိယောအံယောတျာဒိနာ ဝိဘတ္တိနိဒ္ဒေသော
 အနာရဒ္ဓေါဘဝေယျ၊ ဝုတ္တနယေနဝိဘတ္တိပရိယေသနံအသံမုခိဘူတဿ
 ပရိယေသနသမ္ပဝတော။ တဒနန္တရံပနာရဒ္ဓတ္တာ အလံဝိဘတ္တိပရိယေ
 သနာယာတိ။ နပုဗ္ဗာပရစိန္တာ ဘာဝါတျာဒိ လိနန္တရစောဒနာယ ပရိ
 ဟာရော။ အယံဟိလိနန္တရစောဒနာ။ နနုလိင်္ဂါနန္တရံဝိဘတ္တိယော နိဒ္ဓိ
 သိတွာ တဒနန္တရံ တတောစဝိဘတ္တိယောတိ သမ္ပဝနိယံဝိဘတ္တိမ္ပိ အ
 သတိသုတ္တောပဒေသယအယုတ္တတ္တာတိ။ နပုဗ္ဗာပရစိန္တာဘာဝါတိ ပဌ
 မံလိင်္ဂါနိဗ္ဗတ္တာနိ၊ အထပစ္စာဝိဘတ္တိယောတိ လိင်္ဂိဘတ္တိနံ ပုဗ္ဗာပရ
 ဘာဝေအာစရိယဿ ဝိန္နာယာဘာဝါ လိင်္ဂါနန္တရံတတောတိ သုတ္တော
 ပဒေသော အနယုတ္တော။ လိင်္ဂိဘတ္တိနံ ပုဗ္ဗာပရဘာဝံ ပဿာဓေန္တော

နဟိ အသုကာသ္မိံတျာဒိမာဟ။ ဗုဒ္ဓဓေတ္တေတိ ပုရိမဗုဒ္ဓဓေတ္တေ ပဉ္စိမဗုဒ္ဓ
ဓေတ္တေ။ နိယမောအတ္ထိတိ ပဒဝိဘတ္တိနံ ဥပ္ပန္နကာလနိယမောနဟိအတ္ထိ။
ဣဒံ ဝုတ္တံဟောတိ၊ ပုရိမကောဗုဒ္ဓေါ ဥပ္ပဇ္ဇိတွာ သဒ္ဓေထပေသိ၊ အထပဉ္စိ
မကောဥပ္ပဇ္ဇိတွာဝိဘတ္တိယောတိ။ ယဒိဟိသောနိယမောအတ္ထိ၊ ယုတ္တော
ပုရိမုပ္ပန္နလိင်္ဂါနန္တရံ ပဉ္စိမုပ္ပန္န ဝိဘတ္တိနိဒ္ဒေသော။ တဒဘာဝါပနဿ
တြ လိင်္ဂါနန္တရံ ကတေပိ ဝိဘတ္တိ နိဒ္ဒေသေ န ကောမိ ဒေါသောတိ။
ကာသ္မာသော နိယမောနတ္ထိတိစေ။ ပုရိမကသေဝ ပဒနိပ္ပာဒနယုတ္တဿ
ဗုဒ္ဓဿာနုပလတ္တ နိယတော။ အဝိညာတကောဋီယတ္တာဗုဒ္ဓါနံ တံဒသေ
န္တောအာဟာ ယထာပနာတျာဒိ။ ယထာပ နသတ္တာနံ ပုဗ္ဗာကောဋီနပညာ
ယတိတိ အနမတဂ္ဂါယံတိက္ခဝေ သံသာရောပုဗ္ဗာကောဋီနပညာယတိ
အဝိဇ္ဇာနိဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရ
တန္တိအာဒိဝစနတော သတ္တာနံ ပုဗ္ဗာကောဋီ ယထာနပညာယတိ၊ တ
ထာဗုဒ္ဓါနုဗ္ဗပုဗ္ဗာကောဋီနပညာယတိ၊ ယထာဗုဒ္ဓါနံ ပုဗ္ဗာကောဋီ နပညာ
ယတိ။ တထာတေဟိ ပဋိဝိဒ္ဓသဒ္ဓမ္မဿ ပုဗ္ဗာကောဋီပညာယတိ တေ
ဝံ ဥပမောပမေယျ သမ္ပန္နော ဝေဒိတဗ္ဗော။ တပ္ပကာသကနိရုတ္တာ စရိ
ယာနန္တိ တာပါဠိယာယုတ္တာဝိဘတ္တိယော ဇေဝိကေဝစနဗဟုဝစနာဒိဝ
သေနပကာသေန္တိ ဝိဘဇန္တိတိ တပ္ပကာသကာ။ နိရုတ္တိယာအာစရိယာ
နိရုတ္တာစရိယာ။ တပ္ပကာသကာစတေနိရုတ္တာစရိယာစာတိတပ္ပကာသ
ကနိရုတ္တာစရိယာ။ တေသံ။ တသ္မာတိယသ္မာဇေဝံ ဝုတ္တနယေန ပဒဝိဘတ္တိ
နံ ပုဗ္ဗာပရတာနတ္ထိ၊ တသ္မာ။ လိင်္ဂံသညာယာနန္တရံ ဝိဘတ္တိနံ အနိဒ္ဓိဗ္ဗတ္တာ
ဝိဘတ္တိမိ အသတိ သုတ္တောပဒေသော နသိယာတိ အဂဟေတွာ တ
တောစ ဝိဘတ္တိယောတိ သုတ္တံပဋိစ္စ ဥပရိဝိဘတ္တိနိဒ္ဒေသောကတော၊ ဥ
ပရိဝိဘတ္တိ နိဒ္ဒေသံပဋိစ္စ တတောစဝိဘတ္တိယောတိ တမဓိတန္တိ အည
မညသမ္ပန္နံ ဒသေန္တောသုတ္တသ္မိံတျာဒိမာဟ။ တတ္ထသုတ္တသ္မိံ အသတိ
ဝိဘတ္တိယော နတ္ထိတိ ဣဒံ စောဒကဿ ဒုဂ္ဂဟဏတ္တံ ဒိပေတုံ ဝုတ္တံ။
သောပန ဝိဘတ္တိမိ အသတိသုတ္တောပဒေသော နသိယာတိ ဂဏှာတိ။
အညထာတိ ယဒိအညေန ပကာရေန သိယာ၊ သုတ္တသ္မိံ အသတိ ဝိ
ဘတ္တိယောနတ္ထိ၊ ဝိဘတ္တိမိ အသတိသုတ္တော ပဒေသောနသိယာတိ ဇေ
အညမညာ ဘာဝကတ္တံ သိယာတုတ္တော။ တေဟေဝ ဝိဟိတာ ဝိဘတ္တိ
ယောဒိဿန္တိတိ တေဟေဝသညာဝိမိသုတ္တေဟိဝိဟိတာဝိဘတ္တိယော

ဒိဿန္တိ။ အထတာ ကုတောအာဂစ္ဆန္တိတိ တတ္ထတတ္ထသုတ္တေ စော
 ဒနာပိ သိယာ။ ဣဒပန အညမညူပနိဿယသမ္ပန္နိကတွာ သုတ္တန္တယသ
 ဝုတ္တတ္တာစောဒနာပိ နသိယာတုတ္ထော။ ။ ကတ္တဝိပေါတ္ထကေသု နန္ဒိဒါနိ
 ဣမိနာဝိဘတ္တိယော ထပိတာ။ အထတာ ကုတောအာဂစ္ဆန္တိတိ နမဂ္ဂိ
 တဗ္ဗံ ပုဗ္ဗာပရ ဝိန္နာဘာဝါတိပါဠော ဒိဿတိ။ တဿ လိနန္တရစော
 ဒနံဝိဘာယပါဠာနုသာရေနေဝအတ္ထော ဂဟေတဗ္ဗော။ အယံဟေတ္ထ
 အတ္ထော၊ တတောစ ဝိဘတ္တိယောတိ ဣမိနာသုတ္တေနသျာဒယောဝိဘတ္တိ
 ယော ဣဒါနိ * ဧဝထပိတာ၊ နနုဘဂဝတောဒေသနာယပုဗ္ဗဘာဂေအတ္ထ
 ပိတာ။ ဧဝမိဒါနိ ထပိတာ တာဝိဘတ္တိယော သုတ္တာရမ္ဘတော ပုဗ္ဗ
 ဘာဂေ ဘဂဝတော ပရိယတ္တိဒေသနာသမယေ ကုတောသုတ္တတော
 အာဂစ္ဆန္တိတိ တဒဘာဝါ။ ဣတိဝိဘတ္တိနမဂ္ဂိတဗ္ဗံ၊ သုတ္တိနမဂ္ဂိတဗ္ဗံ နဒိ
 စာရေတဗ္ဗံ။ ကသ္မာ။ တဒဘာဂေဝိသုတ္တဝိဘတ္တိနံ ပုဗ္ဗာပရဝိန္နာဘာဝါ။
 ဧတ္ထစ သုတ္တဝိဘတ္တိနန္တိ ပါဠိယာစ ပါဠိယုတ္တာနံ ဝိဘတ္တိနန္တိ။ ။ ဥ
 ပရိပိ ဣမဿတ္ထဿာနုရူပဝသေန တသ္မိံတသ္မိံ ဌာနေ အတ္ထော ဝေဒိ
 တဗ္ဗော။ နိယမေအတ္တိဘိတ္ထေပါဠိယာစ ပါဠိသမ္ပယုတ္တဝိဘတ္တိနဉ္စ ဥပ္ပန္န
 ကာလရဟိတတ္တာ နဥပ္ပန္နကာလနိယမေ အတ္တိတုတ္ထော။ တသ္မာတိ
 ယသ္မာ ဧဝံပါဠိဝိဘတ္တိနံ ဥပ္ပန္နကာလနိယမေနတ္ထိ၊ တသ္မာ။ သုတ္တသ္မိံ အ
 သတိတိပါဠိယာ အသတိ။ သုတ္တောပဒေသတိပါဠိယာဒေသနာ။ သုတ္တာ
 ပေက္ခာတိ ဝိဘတ္တိပါဠိယာပေက္ခာ။ ဝိဘတုပေက္ခန္တိ ပါဠိဝိဘတ္တိယာ
 ပေက္ခာ။

(၅၆-၅) နိပ္ပါဒိယမာနေတိ အာစရိယေနလိင်္ဂံ နိပ္ပါဒိယမာနေ
 တုတ္ထော။ ဥပရောခေတိဝိရောခေ။ ဣဟပန ခုဒ္ဒသတိ ဣမသ္မိံပကရ
 ဇောဇကဝစနာနိသတ္တိ၊ ဗဟုဝစနာနိသတ္တာတိခုဒ္ဒသ။ အညတ္ထဇကဝိသ
 တိတိ သက္ကတဂန္ထေပန ဇကဝစနာနိသတ္တိ၊ နိဝစနာနိ သတ္တိ၊ ဗဟုဝစ
 နာနိသတ္တာတိ ဇကဝိသတိ။ အာချာတာနံပိတိ အာချာတဝိဘတ္တိနဋ္ဌိ။
 တေနဝနယေနာတိ သက္ကတဂန္ထေဝိဘတ္တိယော အညထာ ထပိတာ။
 ဣဟ အညထာ၊ ကိံနုခေါ ကာရဏံ ဣတျေဝံဝစနေတိ ဧဝံ ဝုတ္တနယေ
 နာတုတ္ထော။ လိင်္ဂဉ္စနိပ္ပန္နတေဘိမိနာ ဇိနဝစနာ ဝိရောခလိင်္ဂနိပ္ပါဒနဿာ
 နုညာတတ္တာ ဣမိနာပိ တဒတ္ထိယေဝ ဝုတ္တတ္တာ ဣဒမဓိကံဝိယဒိဿတိ
 စေ။ တေန ဇိနဝစနဿ အဝိရောခ ဝိရောခလိင်္ဂံ သင်္ဂဟပရိဝဇ္ဇနဿ

ကတက္ကော ဣဒိနာဇိနဝစနဿ အဝိရောဓ ဝိရောဓဝိဘတ္တိသင်္ဂဟ ပရိ
ဝဇ္ဇနဿ ကတက္ကော ဇိနဝစနာနုကူလလိင်္ဂနိပ္ပါဒနံ ဣဟ နိဓာနိပ္ပဇ္ဇတိ
လိင်္ဂဝသေနစ ဝိဘတ္တိဝသေနစ။ တထာဟိ၊ ယဒိ ဇိနဝစနာနုကူလလိင်္ဂ
ဝိဘတ္တိ သံယောဂံ အကတွာတဗ္ဗိရောခံ လိင်္ဂံ ဝါဝိဘတ္တိံ ဝါသပေယျ၊ ဝိ
ရုဒ္ဓါယေဝ ပဒနိပ္ပတ္တိ။ ဥဘယာ နုကူလတာယေ ဝိပဒနိပ္ပတ္တိ သမ္ပဇ္ဇတိ
တျာဝဂန္တိဗ္ဗံ။

(၅၇-၆) အာမန္တနတိ အတ္တနောအဘိရခံကတွာ မန္တနံလပနံ
ကထနံအာမန္တနံ။ တသ္မိံ အတ္ထေ။ အာမန္တိယတေ ဣတိအာမန္တနန္တိ နေ
ရုတ္တိကာ၊ ပဌမာနိန္ဒြေပိ အာဒေသောဟောတိတျတ္ထသမ္ဘဝတောတျာ
ဒေသောဟောတိတျတ္ထဿ ပဌမာယနိန္ဒြေပိ သမ္ဘဝတောတိ ယောဇ
နာ။ ယဒိဇေန္တျာဒိစောဒနာ။ ယဒိဇေန္တိ ပဌမာနိန္ဒြေပိ အာဒေသော
ဟောတိတိ ဇေမတ္ထ သမ္ဘဝတော အာဒေသသင်္ဂဟာနိဝတ္တနတ္ထံ ယဒိသ
ညာဂဟဏံကတံ ဘဝေယျာတျတ္ထော။ အထ၊ ကသ္မာနကတန္တိ အက္ခ
ရာတိ ပဌမာနိန္ဒြေတ္တာ အာဒေသသင်္ဂဟာနိဝတ္တနတ္ထံကသ္မာ သညာဂဟ
ဏံနကတန္တိ၊ ဧတ္ထော။ ဟေဋ္ဌာတျာဒိပရိဟာရော။ ဝုတ္တဝစနာတိအတ္ထော
အက္ခရသညာတောတိဝုတ္တံ၊ တသ္မာ တျတ္ထော။ တတ္ထောဒန္တတျာဒိစော
ဒနာ။ ကသ္မာ နကတန္တိ ဝဒတိ၊ ပဌမာနိန္ဒြေတ္တာစဟေဋ္ဌာ ဝုတ္တဝစနာနုရူပ
ဝသေနာဝုတ္တက္ကာစက္ခကောတဗ္ဗိသညာဂဟဏံကသ္မာနကတန္တိ၊ ဧတ္ထော။
အက္ခရာတျာဒိပရိဟာရော။ အန္တပစ္စယန္တဿာတိအန္တပစ္စယော အန္တော
ယဿ သော အန္တပစ္စယန္တော။ တဿ အန္တပစ္စယန္တဿ၊ ရူပန္တိမိနာ
သမ္ပန္တော၊ တဿာပျုနိယမပ္ပသင်္ဂေတိ တဿာဝိဘတ္တိပ္ပတ္တိယာအနိယမ
တောသမ္ပတ္တေတျတ္ထော။ ပသင်္ဂန္တိ ပသံပုဗ္ဗဿဂရသပ္ပဂတိမ္ပိတိ မဿ
ရူပံ။ တဿဂသညန္တိ တဿသိ ဝစနဿဂသညန္တိ၊ ဧတ္ထော။

(၅၈-၇) ဝဏ္ဏဝဏ္ဏကြိယာဝိတ္ထာရဂုဏဝစနသုတိဝဏ္ဏဒ္ဓတိ
ခေတုဝဏ္ဏံထောမနာ၊ ကြိယာကရဏံ၊ ဝိတ္ထာရဂုဏဝစနန္တိ တေသုစတု
သုတ္ထေသုပဝတ္တတိ။

(၆၀-၁၀) သောဇေအာဂမောတိအာဂစ္ဆတိတိအာဂမောတိ
ကတ္တုဿာဓနေသတိသောယေဝ အာဂမောသာဂမောတိ ကမ္မဓာရယ
သမာသောဟောတိ။ အာဂမနံအာဂမောတိဘာဝသာဓနေသတိသဿ
အာဂမော သာဂမောတိ တပျုရိသသမာသော ဟောတိ။ ဧတ္ထေစ အာဂ

မောနာမ ပုဗ္ဗေအဝိဇ္ဇမာနာနံ အာဂမနံ ဥပ္ပတ္တိ ဥစ္စာရဏပ္ပယောဂေါတိ
ဝုတ္တံဟောတိ။

(၆၂-၁၁) အတိပ္ပသင်္ဂဒေါသောတိအနိယမုပ္ပတ္တိဒေါသော။ ဌာ
နောပစာရ ဝသေနာတိ ကာရဏော ပစာရဝသေန၊ ပစ္စယဝေါဟာရ
ဝသေနာတုတ္ထော။ မဇ္ဇဋ္ဌာနန္တိ မဇ္ဇေဌိတာနံဇနာနန္တိ၊ တ္ထော။ သသညာက
ရဏန္တိ ပသညာယကရဏံ။ ယကာရလောပံကတွာ ဧဝံဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။
ဧကင်္ဂိကလံ ပစ္စုဒါဟာရဏန္တိ ကတွာ န္ဒယင်္ဂိကလသယ ကိမုဒါဟာရ
ဏသသဘာဝါအာဟ န္ဒယင်္ဂိကလံဝိယဒိသတိတိ၊ န္ဒိဟိအင်္ဂေဟိဝိက
လံဋီနန္တိ န္ဒယင်္ဂိကလံ။ ဧကင်္ဂိကလတ္တံဧဒေသေတံတန္နာတုာဒိမာဟ။
နန္ဓေကဝစနတ္တာတုာဒိ စောဒနာ။ ဧကဝစနတ္တာဘာဝါဝနဟောတိတိ
မနသာ ဝစသာထာမသာတုာဒိသု သာသဒ္ဓဿ ဧကဝစန ဘာဝဿာ
ဘာဝါဝသကာရာဂမောနဟောတိတုတ္ထော။ အယမေတ္ထအဓိပ္ပါယော၊
မနသာ တုာဒိသု သာသဒ္ဓဿ ဧကဝစနာဘာဝါ ဧကဝစနတ္တိတိ ကိ
မတ္တန္တိ ဣမိနာစ သိဒ္ဓေသာဂမာဘာဝေ ပုနဝိဘတ္တာဒေသေ သ္မိတိကိ
မတ္တန္တိ ပဒံသာဂမာဘာဝဒိပနတ္တံဝုတ္တံ။ တံအဓိပ္ပေတတ္ထဿသိဒ္ဓတ္တာ န
ဝတ္တဗ္ဗန္တိ။ သာသဒ္ဓဿ ဧကဝစနတ္တံဒေသေန္နောဧကဝစနံတုာဒိမာဟ၊
ပရိဟာရော။ ဧကဝစနန္တိ ဝေါဟာရဿသမ္ဘဝတောတိသာသဒ္ဓဿဧက
ဝစနာဒေသအာကာရံပဋိစ္စ သကာရာဂမံကတွာ နိပ္ပါဒိတတ္တာ။ ဧကဝစ
နန္တိ ဝေါဟာရဿသမ္ဘဝတောသံသာသ္မိတိကိမတ္တန္တိ ဝုတ္တန္တိ၊ တ္ထော။
တံဟိဧကဝစနာဝယဝတ္တာတိ ဧကဝစနဿ အဝယဝေါ ဧကဝစနာ
ဝယဝေါ။ တသဘာဝေါဧကဝစနာဝယဝတ္တံ။ တသ္မာဧကဝစနာဝယ
ဝတ္တာဧကဝစနဿအဝယဝဘူတတ္တာ။ ဧကဝစနံ အဝယဝေါယဿ။
သောဧကဝစနာဝယဝေါတိဝိဝတ္တတိ။ ပုရိမပက္ခေသကာရောအာကာ
ရဿာဝယဝေါတိဂဟိတော၊ ဒုတိယပက္ခေအာကာရော သကာရဿ။
ဥဘယထာပိ န ကောစိ ဝိရောဓေ တပ္ပဋိဗဒ္ဓတ္တာ အာဂမဿ။ နန္ဓေဝံ
သန္တေပိစ္စာဒိစောဒနာ။ နဝတ္တဗ္ဗန္တိ သုတ္တေ ဝိဘတ္တာဒေသဂ္ဂဟဏဿာ
ဘာဝါဧဝိဘတ္တာဒေသေသ္မိတိကိမတ္တန္တိ ဝစနံနဝတ္တဗ္ဗံနန္တုတ္ထော။
နနဝတ္တဗ္ဗန္တိ၊ ဒိပရိဟာရော။ ဥဘယဖလဒဿနတ္တံဝုတ္တတ္တာတိသံသာ
သုတိစဧကဝစနာသုတိစဝုတ္တာနံ ဧဝဥဘိန္နံပဒါနံဖလဿ အတ္တဝိသေ
သဿဒဿနတ္တံဝိဘတ္တာဒေသဂ္ဂဟဏဿ ဝုတ္တိကာရဧကေန ဝုတ္တတ္တာ

ဝိဘတ္တောဒေသေသ္မိတိကိမတ္ထန္တိဝစနံ နနဝတ္တဗ္ဗမေဝါတုတ္ထော။ ဣဒံဟိ
 တိဥပရိသမ္ပန္နော။ သိယာတိသကာရာဂမောသိယာတုတ္ထော။ ဣန္ဒြိယတဠာ
 နေသိယာတိဇကဝစနဝိဘတ္တောဒေသဘူတသံသာသုရတ္တာသုဣန္ဒြိယတေ
 တသံ တဿာတျာဒိ ပယောဂေ သကာရာဂမော သိယာတုတ္ထော။
 တဿာတိယဿာဣန္ဒြိယတဠာနေသိယာ၊ တဿာတုတ္ထော။ တေနာကာရေ
 နသုတ္တေဝတ္တဗ္ဗေပိတိသံသာသေကဝစနေသုဝိဘတ္တောဒေသေသ္မိတိ ဇေဝံ
 သုတ္တေဝတ္တဗ္ဗေပိတထာအဝတွာ။ ဟေဠာရုတ္တနယေနာတိ ဥဘယေနာ
 ပိ ဝိဘတ္တောဒေသံ သင်္ဃာတိစ္စာဒိနာ ဟေဠာ ဘာဂေ ရုတ္တ နယေနာ
 တုတ္ထော။ တဒါကာရောဝိညာယတိတိ ဝိဘတ္တောဒေသဂ္ဂဟဏဿာက
 တတ္တာတပ္ပလံ ဒသေတိတိ သောဝိဘတ္တောဒေသသင်္ခါတော အာကာ
 ရောသံသာသေကဝစနေသ္မိတိရုတ္တယေဝဝိညာယတိဝိသေသေန ဥာ
 ယတိတိဝိန္ဒေတွာအာစရိယေနသုတ္တေဝိဘတ္တောဒေသဂ္ဂဟဏဿာက
 တတ္တာတမဘာဝဿဖလံဣဒန္တိ ဝိဘတ္တောဒေသေသ္မိတိ ကိမတ္ထန္တိဝစ
 နံဒေသေတိ။ ကထံဒသေတိတိစေ။ ဇေဝံဒသေတိတိ ဒသေန္တောကိဉ္စ
 ပိစ္စာဒိမာဟ။ အတဠာနိ ကတ္တာတိ တဿ ဇကဝစနဿဠာနံ တဠာနံ။
 တဠာနေ ဇာတောတိ တဠာနိကော။ နတဠာနိကော အတဠာနိကော။
 တဿဘာဝေါအတဠာနိကတ္တံ။ တဿအတဠာနိကတ္တာ။ အာဒေသတ္တာ
 ဘာဝါတိသာသဒ္ဓဿအာဒေသတ္တာဘာဝါ။ အာဒေသဘာဝဿအာဘာ
 ဝါတုတ္ထော။ ဣဒိနာနသာဂမောဟောတိတိဒသေတိတိမနသာတျာဒိ
 သုဣန္ဒြိယသုတ္တေန သာဂမော နဟောတိ။ ဣတိအတ္ထံဣဒံဝိဘတ္တောဒေသေ
 သ္မိတိကိမတ္ထန္တိဝစနံဒေသေတိ။ တဿာသုတ္တေအကတဿဝိဘတ္တောဒေ
 သဂ္ဂဟဏဿရုတ္တိယံ ဂဟဏေပယောဇနဿ ဒဿနတ္ထံ ဝိဘတ္တောဒေ
 သေသ္မိတိကိမတ္ထန္တိဝစနံဝတ္တဗ္ဗမေဝါတိရုတ္တံဟောတိ။ နန္ဒကဝစနာ
 တျာဒိစောဒနာ။ သံသာနံ သင်္ဃာနတ္ထန္တိ သက္ကာဝိညာတုန္တိ သံသာနံ
 သင်္ဃာနတ္ထံ သံသာဂဟဏံကတန္တိ ဝိညာတုံသက္ကာ နန္တိသမ္ပန္နော။ န
 သက္ကာတျာဒိ ပရိဟာရော။ မာနသံမာနသာတျာဒိသုသကာရာဂမဿာ
 နူပလတ္တ နိယတံသန္ဓာယာဟပယောဇနာ ဘာဝါတိ။ ဧတ္တာတိ ဇေတိမာ
 သမိတျာဒိသု။ တဠာနိယတ္တာတိတေသံဇကဝစနာနံဠာနံတဠာနံ။ တဠာ
 နေဇာတောတဠာနိယော။ တဿဘာဝေါတဠာနိယတ္တံ။ တဿာတဠာနိ
 ယတ္တာ။ ဧတ္တတဠာနိကတ္တာတိဝတ္တဗ္ဗေဇေဝံရုတ္တန္တိ ဒဠာဗ္ဗံ။

(၆၅-၁၄) ပစ္စာသတ္တိနယောနာတိပတိအာသန္နနယောန။ တဿာဝါ
တိသုတ္တဿာနန္တရံ ဝဇ္ဇမဿ ဝုတ္တုတ္တာတောဣမာတိဣတောတာသဒ္ဓဿ
အာသန္နတရတ္တာတုတ္ထော။

(၆၇-၁၆) သဗ္ဗာဂမောဟောတိတိဇ္ဇေစသဒ္ဓေါ နကာရာဂမံ
သမ္ပိန္ဒေတိ။

(၆၈-၁၇) ဝိချန္တရိညာပနတ္ထန္တိ ဝိဓိနောအန္တရံ ဝိချန္တရံ။
တဿဝိညာပနံ ဝိချန္တရိညာပနံ။ တံအတ္ထောပယောဇနံ ယဿာတိ
ဝိချန္တရိညာပနတ္ထော။ တံပယောဇနဝိသေသာဝဗောဓနတ္ထန္တုတ္ထော။
အယံဟောတ္ထဝိဓိတိ ဣဒမေတ္ထပယောဇနံ။ ဝိဓိတိဝိဓာနမ္ပိဂုဏ္ဏတိ။ ပကတိ
ဟောသာတိ ဇေသောဟိသဘာဝေါ။ အာကာရေနာတိလေသေန။ ဇေကော
ယေဝါတိဇေကောယေဝသ္မာသဒ္ဓေါ။

(၇၀-၁၉) တံပနာတိတံအဓိကတဝါဂ္ဂဟဏံပနသတိပိတသ္မိန္တိ
တသ္မိံအဓိကတဝါဂ္ဂဟဏေဝိဇ္ဇမာနေဝိ။ ဣမသ္မိံပနသုတ္တေ ဝါဂ္ဂဟဏ
ဒ္ဓယမတ္ထိ အဓိကတဝါဂ္ဂဟဏဉ္စ သုတ္တာဂတဝါဂ္ဂဟဏဉ္စာတိ။ တံဥပရိ
ယေဝါပိဘာဝိဿတိတိ။ အတ္ထန္တရိကပ္ပနတ္ထန္တိ အတ္ထဝိသေသဿ ဥာ
ပနတ္ထံ။ အယံဟောတ္ထတ္ထောတိဇ္ဇေ သုတ္တာဂတဝါဂ္ဂဟဏေ အယံဥပရိ
အာဂတော ဝိနိန္တိတောအတ္ထော။ ဝိသိဋ္ဌအတ္ထန္တရိကပ္ပနတ္ထန္တိ အဓိ
ကဿအတ္ထန္တရဿဝိကပ္ပနတ္ထံ။ နန္ဒတိယန္တန္တုတ္ထောဒနာ။ တာနိပနာ
တျာဒိပရိဟာရော၊ နန္ဒဗောတျာဒိစောဒနာ၊ ဝုတ္တန္တုတ္ထောဒိပရိဟာရော။ န
နုတ္တာဒိစောဒနာ။ ဝုတ္တန္တုတ္ထောဒိပရိဟာရော။ အာဒိရဿ ဝိဓာနန္တိ အာဒိသု
ရဿဝိဓာနံ၊ အာဒိနာ ၊ ရဿဝိဓာနန္တိပုတ္ထော။ သန္တိဝိသယောယံယော
ဂေါတိ ဈာနမိယုဝါသရေဝါတိ အယံယောဂေါသန္တိဝိဓိဝိသယော။
တသ္မာနာမဝိဓိဝသေန သန္တိကတ္တုကာမတာယဝိဝတ္တဗ္ဗမေဝိဒန္တိ ဝုတ္တံ
ဟောတိ။ ဇေသ္မိံ အတ္ထပေါတ္ထကေသု သန္တိဝိသယောသယောဂေါတိ
ပါဠောဒိဿတိ။ တဿသန္တိဝိသယော ဇေသယောဂေါတိဆေဒေါ။ အထ
ဝါယဝမဒနတရလာစာဂမာတိ သောယောဂေါ သန္တိဝိသယေ ဟော
တိ၊ နနာမဝိသယေတုတ္ထော။ ဣဒံပန အာဒိစောဒနာယ ပရိဟာရမုဓေန
ဝုတ္တန္တိဒဋ္ဌဗ္ဗံ။

(၇၁-၂၀) တေသန္တိ တေသံဈာနံယေဝါတုတ္ထော။ သန္တိန္တာ
ဘာဝေတိ သန္တိကတ္တုမိစ္ဆာသန္တိန္တာ။ တဝနံဘာဝေါ။ သန္တိန္တာယဘာ

ဝေါသန္တိစ္ဆာဘာဝေါ။တသ္မိံသန္တိစ္ဆာဘာဝေ။သန္တိဝိဓာနဝသေနသိဒ္ဓေ
ဝိနာမဝိဓာနဝသေနဝိသန္တိကတ္တုကာမတာယိဒံဝိဟိတန္တိ အတ္ထော။

(၇၂-၂၁) ဝတ္တတေဣတိတိယကာရဝကာရဂ္ဂဟဏံဝတ္တတေ
တုတ္ထော။တဿာပန ဝိဘတ္တိယာ ပတောပရဿာတိ ပသညာတော
ပရဿ အံဝိဘတ္တိဿာတုတ္ထော။ဝုတ္တပ္ပကာရဒဿနတ္တန္တိ ဣ ဝုတ္တပ္ပ
ကာရောနာမဝိဘတ္တာဒေသောဝ။

(၇၅-၂၄) ဩပါတတ္တာတိဣမဿသုတ္တဿပဋိတတ္တာဝုတ္တတ္တာ
တုတ္ထော။

(၇၆-၂၅) ဟေဋ္ဌာအာဝါဒေသဿာတိ ဆေဒေါ။သောဝ ဣဓ
ဂဟိတောတိသောဟေဋ္ဌာဝုတ္ထောအာဝါဒေသောဇေ ဣဓသုတ္တေဂဟိ
တော။ဣဟေဝဝစနံပိတဒတ္ထမေဝါတိ ဣဟေဝအင်္ဂမိစာတိသုတ္တဿာ
နန္တရေဇေ ဣမဿသုတ္တဿဝစနဗ္ဗိ တဿအာဝါဒေသဿ ဂဟဏတ္ထ
မေဝ၊နဒံဂဟဏဿဂဟဏတ္ထံ။သစေအံဂဟဏံပဋိစ္စသိယာ၊တုမှဿ
တုဝံတွမံမိစ္စာဒိနမနန္တရေ ဝဒေယျာတိ အဓိပ္ပါယော။ သိဣတိတိဥပရိ
မသ္မိံသုတ္တေဝုတ္တေပိ အာဝါဒေသန္တဿုကာရောသိဣတိ နန္တုတုတ္ထော။
တဿေဝါတိအာဝါဒေသဿဇေ၊သောဝါတိသောအာဝါဒေသောဇေ။

(၇၇-၂၆) နနုသမာသေတုာဒိစောဒနာ။အလောပသမာသဿာ
တုာဒိပရိဟာရော။တဒတ္ထမေဝါတိအလောပသမာသတ္ထမေဝ။နနုစ္စာဒိ
စောဒနာ။အထာတိ ဇေဝံသမာသေနံဝစနဿ အမာဒေသဝစနေန အ
လုတ္တဂ္ဂဟဏဿတ္ထေ ဝိညာယမာနေတုတ္ထော။သစ္စန္တုာဒိပရိဟာရော။
သမာသိယတိတိသဒ္ဓေါအာစရိယေနသမာသိယတိ၊သမသနန္တိ သဒ္ဓဿ
သမာသနံ။

(၇၈-၂၇) တေသံပနဂ္ဂပသိဒ္ဓိဝေဒိတဗ္ဗာတိသမ္ပန္နော။

(၇၉-၂၈) ဩဝိပရိတောတိ ဩကာရဿဝိပရိတဘူတတ္တာ ဥ
ကာရောဩဝိပရိတောနာမာတုတ္ထော။တဿဝိပရိတော တဗ္ဗိပရိတော
တိတဿဩကာရဿဝိပရိတဘူတောဥကာရော တဗ္ဗိပရိတောနာမ။
တဿတဗ္ဗိပရိတောတိတဿအဝသဒ္ဓဿတဗ္ဗိပရိတော ဩကာရဿ
ဝိပရိတဘူတော ဥကာရောဟောတိတုတ္ထော။ တဿစာတိ တဿု
ကာရဿစ။

(၈၀-၂၉) နစပန ယောဂဝိဘာဂါတုာဒိ လိနန္တရစောဒနာယ :

ပရိဟာရော။ ယောဂဝိဘာဂါ ဂေါဏဘူတာနန္တ ၂၁ဒီသု ဂေါဏာဒေ
သောဟောတိ။ အထကိမတ္ထံဂေါသွဓိတျာဒီသုနဟောတိတိလိနန္တရစော
ဒနာ။ နစပနယောဂဝိဘာဂါဣဠပုသိဒ္ဓိတိ ဂေါသွဓိတျာဒီသုတိပုသင်္ဂေါ
ဟောတိတိဇေတ္ထယောဂဝိဘာဂေနာတိဝုတ္တဝစနေယာဒိသောယထိန္တိ
တဿနိပ္ပါဒနံဟောတိတိကတွာ ဂေါသွဓိတျာဒီသု ပယောဂေသု နိယ
မုပ္ပတ္တိဘာဝေါ။ သောနစပနဟောတိတိအယမာစရိယဿာဓိပ္ပါယော။

(၈၂-၃၁) အာဒေသာဒေသိဝိဓာနန္တိ ဣဒံသုတ္တံ အာဒေသာဒေ
သိဝိဓာနန္တိ အတ္ထော။ တဒနူရူပဝသေနာတိတဿအာဒေသာဒေသိဝိဓာ
နဿ အနူရူပဝသေန။ နစတံဝိရုဏ္ဏတိတိ ဒေဝဒတ္တော ရာဇာဟောတိ
တျောကာရဿစ အတ္ထဿဂမကတ္တာဒေဝဒတ္တဿဒေဝဒတ္တောတျာဒီ
သုတံဝစနံနစဝင်ရုဏ္ဏတိ။ တသ္မာအံမောနိဂ္ဂဟိတန္တိ ကာရိကာရိယာနံပဌ
မုပယောဂဝသေသုတ္တေနိန္ဒြေပိအံဝစနဿမကာရဿနိဂ္ဂဟိတံဟော
တိတိသမ္ပဒါနပစ္စတ္တဝသေသုတ္တိနိဒ္ဒေသောဝိအာဒေသာဒေသိဝိဓာနမေ
ဝဂမယတိတိနကောစိဝိရောဓောတိဝုတ္တံဟောတိ။ နနူတ္တာဒိစောဒနာ။ ဣ
ပေနကသ္မာဇေဝံဝုတ္တန္တိ ဣပေနဝုတ္တိယံသုတ္တိနိဒ္ဒေသနူရူပဝသေသုအံမော
နိဂ္ဂဟိတံပပေါတိတိ သုတ္တာဓိပ္ပိယံအဝတွာ အံဝစနဿ မကာရဿာ
တိကသ္မာဇေဝံ ဝုတ္တန္တိ အတ္ထော။ သုတ္တာဓိပ္ပိယာတျာဒိပရိဟာရော။ ဇေ
နိဒ္ဒေသောဝိတိအံမောနိဂ္ဂဟိတန္တိ ဇေဝံသုတ္တိနိဒ္ဒေသောဝိ။* အာဒေသာဒေ
သိဝိဓာနမေဝ ဂမယတိတိတမေဝဒိပေန္တောတိတမေဝံဒိပေန္တောပိဂ
မယတိတိကတွာတမေဝအာဒေသာဒေသိဝိဓာနမေဝဒိပေန္တောအာစ
ရိယောတျတ္ထော။ တတ္ထအံမောတိအာဒေသိ။ နိဂ္ဂဟိတန္တိ အာဒေသော။
ဝုတ္တိယံပနအံဝစ နဿစမကာရဿာစာတိအာဒေသိ။ နိဂ္ဂဟိတန္တိ အာ
ဒေသောတိဒဠဗ္ဗံ။ ဇေဝံသုတ္တိမာဟာတိအံမောနိဂ္ဂဟိတန္တိ ဇေဝံကာရိကာ
ရိယာနံ ပဌမုပယောဂဝသေသု သုတ္တံ အာဟာ။ တတ္ထစ တဒဓိပ္ပိယန္တိ
တဿသုတ္တဿ အဓိပ္ပိယံ။ တတ္ထစ ဝုတ္တိယံ ဒေသေန္တော တျတ္ထော။ မု
ချတ္ထောနာမသုတ္တေ သညာယမာနောအတ္ထော။ ဝိဘတ္တာဒေသဂ္ဂဟဏ
ဿသုတ္တေအနိန္ဒြေဿအဓိပ္ပိယဝသေသု ဂဟေတဗ္ဗတ္တာ သံသာသေွက
ဝစနေသုဝိဘတ္တာဒေသေသွဓိတျာဒီသုတ္တော အဓိပ္ပိယတ္ထောနာမ။ တသ္မာ
စေဝံဝုတ္တိယံဝုတ္တိန္တိ ယသ္မာမုချာဓိပ္ပိယတ္ထသန္ဓိတဿ ဥဘယတ္ထဿ
ဝတ္တနတော ဝုတ္တိနာမ။ တသ္မာဥဘယတ္ထဿဒိပနတ္တံဝုတ္တိယံ အံဝစနဿ

စမကာရသထ နိဂ္ဂဟိတံ ဟောတိတိ ဇေဝုတ္တန္တိ အတ္ထော။ သုကာရံခ
 မသေတိ အသသုဒသအနေန သုခေန ဒုက္ခသသံ သုညတံ သုကတံ
 ယသ္မာ၊တသ္မာ တံဒုက္ခသသုညတံ သုခံနာမ။ အထဝါသသုခသသု
 ကတောခမတ္ထိတုန္တော၊တေနေဝတံသုခန္တိ အတ္ထော။နန္ဒိဟာတုာဒိစော
 ဒနာ။သစ္စန္တုာဒိပရိဟာရော။ တတ္ထေဝါတိ အံမောနိဂ္ဂဟိတန္တိ တသ္မိံ
 သုတ္တေဝေ။ တေနာဟာတိယေန ကာရဏေန ဝါဂ္ဂဟဏံပိ ဝတ္တတိတိ
 သန္ဓေဟော ဇာယေယျ၊တေနကာရဏေန အာဟာတုတ္ထော။ အယံ ပ
 နေတ္ထတ္ထော ပုနအာရဘိတွာဂဟဏန္တိ အယံဇေတ္ထ ပုနာရမ္မဂ္ဂဟဏေ
 အတ္ထော။တ္ထောစာတိ ဇေတသ္မိံ ပုနာရ မ္မဂ္ဂဟဏေစ။ရာမသဟာယောတိ
 ပဉ္စနံပဏ္ဍုရာဇကုမာရာနံ အန္တရေအဇ္ဇုနကုမာရံသန္ဓာယာဟ။ဝုတ္တတ္တာ
 ဝါတိ ပုနာရ မ္မဂ္ဂဟဏသသုတ္တတ္တာဝါသုတ္ထော။ တမေဝါတိ တံဝေ
 ဈလပဂ္ဂဟဏန္တိ အတ္ထော။

(၈၃-၃၂) တပ္ပလံ ဟေဋ္ဌာ ဝုတ္တမေဝါတိ တသ သာ အာဒိဂ္ဂဟ
 ဏသသဖလံဟေဋ္ဌာ သရာပကတိဗျုဉ္ဇနေတိသုတ္တဝဏ္ဏနာယံ ဝုတ္တမေဝ။
 နန္ဒမာတုာဒိစောဒနာ။ အမာဒေသာဒိနန္တိ အာဒိဂ္ဂဟဏေန ပစ္စယာဂ
 မာနံသင်္ဂဟော ဒဋ္ဌဗ္ဗော။သရာဒိတ္တာတိ သရာ အာဒိယေသန္တေသရာ
 ဒယော။ သရာဒိနံဘာဝေါ သရာဒိတ္တံ။ တသ္မာသရာဒိတ္တာ။ သရာပကာ
 ရတ္တာ မရိယာဒတ္တာတိပျုတ္ထော။သိဇ္ဈနတောတိ လောပသနိဗ္ဗန္တနတော။
 နဝတ္တဗ္ဗန္တုာဒိ ပရိဟာရော။ ဇေဝုဟောတုာဒိ စောဒနာ။ ပကတိပိ
 တတ္ထေဝဟောတိတိ တသ္မိံသရလောပနိသိတ္တာဘူတေဝေပကတိပိဟော
 တိ။တတ္တာတိ တသ္မိံသရလောပဂ္ဂဟဏေ။ဟေဋ္ဌာတိ သရာပကတိဗျုဉ္ဇ
 နေတိ သုတ္တဝဏ္ဏနာယံ။ဇေဝုဟောတုာဒိ စောဒနာ။ သိဇ္ဈတိတုာဒိ ပရိ
 ဟာရော။ဣတိကတွာ အတ္တန္တရိညာပနတ္တန္တိ ဇေတ္ထ ဣတိသဒ္ဓေါ ဣဒံပ
 ဒတ္ထဝါစကော ဣတိဂ္ဂပန္တိ အာဒိသုပိယ၊တသ္မာနုဒံပရိဘာသာပိမိကာ
 ရဏံကတွာ ပုနသန္ဓိဘာဝေါ ဟောတိတိ အတ္ထပိသေသသ သိညာပ
 နတ္တံ ဣပကတိဂ္ဂဟဏံ ကတန္တိ သမ္ပန္နော။ အယံဟေတ္ထတ္ထောတိဇေတ္ထ
 ပကတိဂ္ဂဟဏေအယံနိန္တိ တောအတ္ထော။

(၈၄-၃၃) နန္ဒဗောတိ ဈာလပါနမေတံ အဓိဝေဒန္တိ ဝုတ္တတ္တာ
 ဈာလပါနမညတရသညာပိခာနတ္ထမိဒမဓိတန္တိပိ မန္တုသက္ကာတိ။ န၊
 ဈာလပါတိပဂေဝ ပဋိလဒ္ဓသညတ္တာ ပုနသညာကရဏေ ပယောဇနာ

ဘာဝါစ၊တသ္မာ တဿ ဝိခာနာယေဝိဒမဓိတန္တိ၊၂၁၀ ဂန္တဗ္ဗိ။ နန္ဒထိ
အာကာရော ပျဿော၊အထကိမတ္ထံ ဈလပါနမေတမဓိဝစနန္တိ အာဟ။
တဿကဝစနယောသုရဿဝိခာနာသမ္ဘဝတော။နန္ဒိမသ္မိံ အံမောနိဂ္ဂ
ဟိတံဈလပပဟိတိမဿာနန္တရံရဿမကဝစနယောသုပိစာတိဝုတ္တေ
ဈလပဂ္ဂဟဏဿ အတ္ထဝဿာဝိဘတ္တိပရိကာမောတိကာဘူ ပဌမန္တ
ဝသေနာနုဝတ္တနုတောဝိနာဝါဗဂ္ဂဟဏေ နာဓိပ္ပေတသတ္ထာသိန္နတိတိ။
သိန္နာဘိ ဇေဝိ ဈလပဂ္ဂဟဏဿာနုဝတ္တနုတော နိဂ္ဂဟိတဂ္ဂဟဏမပိ
ဝတ္တေယျ။ တဒါဈလပါရဿံ အာပဇ္ဇန္တေကေဝစနယောသု၊ကေဝစန
ယောနုဉ္စ နိဂ္ဂဟိတာဒေသောဟောတိတိအတ္ထော အာပဇ္ဇေယျ။တသ္မာ
*ဟန္တိ ဘတ္တနုတ္ထမိစ္စေဝုတ္တန္တိ။ဘဝတွေဝံ၊ဈလပါရဿမေကဝစနယော
သုပိစာတိကသ္မာ နုဝုတ္တန္တိ။ပုနာရမ္ဘေပယောဇနာဘာဝါ ဂရုတောပ
ဇာယမာနတ္တာစသုတ္တဿ၊နုနိဂ္ဂဟိတဂ္ဂဟဏဿ နိဝတ္တနံ ပုနာရ မ္ဘဂ္ဂ
ဟဏေပယောဇနံ၊အထကိမတ္ထံပုနာရမ္ဘေပယောဇနာဘာဝါတိဝုတ္တန္တိ။
ယံသဒိန္တိ၊တန္တိတတ္ထေဝ ဝတ္တတိတိဝုတ္တတ္တာ အနိန္တိ တတ္တာနိဂ္ဂဟိတဂ္ဂ
ဟဏံသယမေဝ နိဝတ္တတိ၊နုပုနာရ မ္ဘဂ္ဂဟဏဗလေန။ အပိစနိဂ္ဂဟိတဂ္ဂ
ဟဏံပနနိဝတ္တတု၊ဂရုတောပဇာယမာနတ္တံကထံဇဟိတုသက္ကာ၊တသ္မာ
တဒပနယနုတ္ထမဗောဂဟဏံကတန္တိ။ကညံတျာဒိသုဗဿရဿတ္ထေ
န ကေဝစနေန ဘဝိတဗ္ဗတော န ဝတ္တဗ္ဗမေဝါတိ။န၊အဝိသယတ္တာ ဣ
မဿ။ ကိဉ္စာပိဟေျတ္ထ ကေဝစနံ၊တထာပိ ကေဝစနယောသု ဗဿ
ရဿတ္တာ ဘာဝတော သရလောပပါမာဒေသပစ္စယာဒိမိ သရလော
ပေတုပကတိတိတ္ထေ အံဂဟဏဿ သဂ္ဂပတော ဂဟိတတ္တာစ သရ
လောပေါ။ပ။ပကတိတိမသေဝဝိသယံ။ယဇျေဝံကသ္မာဇ္ဇုတ္တိန္တိ၊၂၁၁ဒိသု
သုပျဿဂ္ဂဟဏသဘာဝါ တဿေဝဝိသယာနိတိ နမန္တဗ္ဗန္တိ။ပယောဂ
သိပ္ပိယာ ယောဂါရမ္ဘတော တထာဂ္ဂပါနုပယောဂါနံ သဗ္ဗထာအနုပ
လန္တနိယတ္တာ၊တသ္မာကညံတျာဒိသု အံနိမိတ္တံဗဿေဝ လောပဝိခာနံ
သရလောပေါ။ပ။ပကတိတိမသေဝဝိသယံ၊နုဇ္ဇုတ္တိန္တိ၊၂၁၁ဒိသုတျာဝဂန္တဗ္ဗိ။
ကသ္မာပနေတ္ထ စသဒ္ဓနိပါတော ကတော၊နုနုတဒဘာဝေဝိ ယုတ္တောဝ
ယောဂါရမ္ဘာတိ။ သစ္စံ တထာပိ ပယောဇနန္တရ သမ္ဘဝါ ကတော။
အယံပနေတ္ထ ကေဝစနယောသုဗောရဿ မာပဇ္ဇတေတိယောဂဝိမိ
နိယမာယာဓိတော။ တေနေဝဿ သုတ္တဝိသယာရုဒါဟရဏာနိဒသိ

တာနိ။ ကိံ သုတ္တဒတ္တာ အနိယမောဝိယ ဒိဿတိတိ။ နိယမတ္ထဿ
 ဓကဿာဘာဝေ အနိယမောဝိတိ မန္တုသက္ကာ။နန္တေ ကဝစနယောသု
 တိနိမိတ္တနိယမောကတောတိ။ သစ္စံကတော၊တထာဝိ သိဒ္ဓိပုမိတ္ထိလိင်္ဂါ
 နံ ရဿတ္တာနူပဂမဿ ဒိဿနတော ဧဝံ နပုံသကလိင်္ဂံဝိ သိဿာတိ
 သန္ဓေဟောဇာယေယျ။တသ္မာသိဒ္ဓိ နပုံသကလိင်္ဂံ အဝသေသ ဝစနေ
 သုလိင်္ဂတ္ထယေဝိ ဝိခာနတ္ထမိဒမဓိတန္တိ ဒဠဗ္ဗံ။ ယဇျေဝံ ကသ္မာဇေကာ
 ရော န ကတောတိ။ စသဒ္ဓေါပိ ကတ္ထမိ ဇေကာရတ္ထဝါစကောတိ
 ဝိ ဒိပနတ္ထံ ဝုတ္တတ္တာနကတော။ တေနစဂ္ဂဟဏမဝခာရဏတ္ထန္တိ ဝုတ္တံ။
 တသ္မာဝုတ္တဝိဒိနိဝါရဏတ္ထမိဒမဓိတန္တိ သက္ကာမန္တန္တိ။နသက္ကာပယော
 ဇနာဘာဝါ စသဒ္ဓဿ တာဒိသဿ ဥဒါဟရဏဿ အဝုတ္တတ္တာစ၊
 တသ္မာအဝခာရဏံနာမ ဇေကာဝစနယောသုဗဿသုတ္တဋ္ဌာနေ ကဒါနိဝိ
 ရဿတ္တာနူပဂမနဿနိဝါရဏန္တိ ဒဠဗ္ဗံ။ ဣမမေဝတ္ထံသန္ဓာယ စဂ္ဂဟ
 ဏမိဒမဓိတန္တိ နိဠမေတ္တာဝ ဂန္တဗ္ဗံ၊အဝိဂ္ဂဟဏံ ပန သိဒ္ဓိ ဇေကာဝစန
 သာမညေန သမ္ပတ္တရဿတ္တနိဝါရဏတ္ထံ။ တဉ္စနပုံသကလိင်္ဂံ ယေဝါ
 တိဒဠဗ္ဗံ။ တံပနာစရိယောယေဝါဝိကရိဿတိ ဣဒံပနနာသမ္ပတ္တေဝိခာ
 နံ၊အထခေါသမ္ပတ္တနိယမောတိ။အဝိသဒ္ဓေန အသမ္ပတ္တေ ဝိခာနေနနိယ
 မောအယံယောဂေါတုတ္ထော။ သိဒ္ဓေသတျာရဇ္ဈော နိယမာယ ဟောတိ
 တိ အမိပ္ပေတတ္ထေ သိဒ္ဓေသတိ ဣမဿသုတ္တဿအာရဇ္ဈောနိယမာယ
 ဟောတိ။ကထံနိယမောဟောတိ။သစေသိသ္မိံယာနိရဿံနအာပဇ္ဇန္တိ၊
 တာနိအနပုံသကာနေဝါတိ။

(၈၆-၃၅) ဣမဿာတပ္ပကာရတ္တာတိ ဣမဿဥဘယသဒ္ဓဿ
 အတပ္ပကာရတ္တာ၊တေနဥဘယသဒ္ဓေနအသဒိသတ္တာတိအတ္ထော။

(၉၀-၃၉) နနုစ္စာဒိစောဒနာ။ ပယောဇနန္တရသမ္ဘဝတော တျာ
 ဒိ ပရိဟာရော။ တန္တိဝတ္တနတ္ထန္တိ တံဒိဃေကာရ နိဝတ္တနတ္ထံ၊အတ္တမဓိ
 တန္တိအတ္ထော၊ နန္တိမဿာပျကာရတ္တာ ဘဝိတဗ္ဗမေဝါတိ ဣမဿာဝိ
 အကာရာဒေသဿ အကာရတ္တာ ဒိဃေ ကာရေဟိ ဘဝိတဗ္ဗမေဝ နန္တ
 တုတ္ထော။ ဣမဿ ပကာရတ္တာတိဝိ ပါဠော။ တဿဣမဿ အပကာ
 ရတ္တာ ပုရိမာကာရသဒိ သတ္တာတုတ္ထော။ အကာရေန ပကာရောသဒိ
 သောတိ အပကာရော။တဿာဘာဝေါ အပကာရတ္ထံ။ တသ္မာအပကာ
 ရတ္တာ။နဘဝိတဗ္ဗန္တိ၊ဒိပရိဟာရော။ဣမိနာအတ္တိကတွာ တ္ထောဒိကရံ

ဏဿ အကတွာဝ ကရဏံသုန္ဒရန္တိ ဣမိနာသုတ္တေနပဉ္စာဒိနံအန္တိဿ အကာရဿအတ္တိကတွာ ဧတ္တာဒိကရဏဿအကတွာဝကရဏံသုန္ဒရန္တိ အတ္ထော။

(၉၅-၄၄) စာနုဝတ္တနု တောတိ သိမ္ဗိ ဂဟဏဿ စ ဝါဂ္ဂဟဏဿစာနုဝတ္တနုတော။ အနန္တရသုတ္တတောတိကဿာနုဝတ္တန္တိ စေ။ သကလသေဝသုတ္တဿ အနုဝတ္တနုတော။ တဿာယတ္ထသုတ္တကဒေသောဝတ္တတိ၊ တတ္ထေဝအသုကသုတ္တတောတိနိယမောကာတဗ္ဗော။ နာညတ္တာတျာဝဂန္တဗ္ဗံ။ အတ္တပ္ပကရဏေတိ အတ္တဂ္ဂဟဏံ ပကရိယတိ ပတ္ထဝီယတိ ကထိယတိဧတ္တာတိ အတ္တပ္ပကရဏံ။ တသ္မိံ၊ အတ္တဂ္ဂဟဏဋ္ဌာဒနတိ အတ္ထော။

‡ (၉၈-၄၇) မာတုလပကာရတ္တတိမာတုလသဒ္ဓေနဣတ္ထိလိင်္ဂဘာဝေန တုလျတ္ထေသတိပိ။ ဧတ္တဟိ သမဘိနိဝိဋ္ဌော ပကာရသဒ္ဓေါ တုလျဘေဒတ္ထေသုဝတ္တတိ။ တေသုတုလျတ္ထောယေဝ ဣဓာမိဗ္ဗေတော။ ပရဿာတိနကာရတောပစ္စာဘာဝဂေဋ္ဌိဟဿဒိကာရဿာတျတ္ထော။

(၉၉-၄၈) ဥတ္တရတြာပိဝတ္တတိတိဥပရိဒိဗောရေဟိတိသုတ္တဋ္ဌိသ္မာဝစနံဝတ္တတိတျတ္ထော။

(၁၀၀-၄၉) ဟိသ္မိမတ္တသေဝါဘာဝါတိ ဟိမ္ဗိပရေအကာရာဒေသဿအဘာဝါဟိတိဂ္ဂဟဏံအတ္ထတောနာနုဝတ္တတေတျတ္ထော။

(၁၀၇-၅၆) သဗ္ဗဂ္ဂဟဏံ၊ ပေ။ ဝိညာပနတ္ထန္တိမိနာ ဣဓသဗ္ဗသဒ္ဓဿ နိရဝသေသဝါစကတ္တံ အာစရိယောဒေသေတိ။ တေနတေနသဗ္ဗံ။ ပေ။ သင်္ဂဏှာတိတိဝုတ္တံ။

(၁၁၉-၆၈) လတောဒဝါတိ ဝုတ္တေယေဝါတိ ကာရဂ္ဂဟဏစဂ္ဂဟဏာနိအဂဟေတွာလတောဒဝါတိဝုတ္တေဝေတျတ္ထော။ ကဿာပနိဟန္တဒမဓိတံ၊ နန္ဒကတ၊ ပေ။ ဝေဝေတိမဿအနန္တရံ ဣမသ္မိံ ဝုတ္တေတတော ဝေကာရဿ အနုဝတ္တနုတော လတောစာတိ လဟုကေန သုတ္တနုဘဝိတဗ္ဗန္တိ စောဒနာ။ သစ္စံ၊ တထာပိ တတ္ထပဋိတေ ဝေကာရဿဝါနုဝတ္တနံ န ဘဝေယျ။ အပိစခေါ ဝေကာရဿ၊ ဟျာနုတ္တနံ

‡ ဤ (၉၈-၄၇) နံပါတ်မှ တတိယောရိန္ဒြေဒေါတိုင်အောင်သောပါဌ်ကား သံပျင်ဋီကာ မူအစောင်စောင်တို့၌မရှိ။ နိဿယဆရာ၏ ထင်မြင်ချက်ဖြင့် အနက်ထည့်သွင်းသောနောက်အပိုသည်ဖြစ်၍ ၎င်းနိဿယနှင့်အညီ ထည့်သွင်းအပ်သောပါဌ်ဖြစ်ပါသည်။

ဘဝေယျာတိဣဟဒိဒံအဓိတံ။ နန္ဒလတောဝေကာရဿာပိသမ္ဘဝတော
 သောပိအနုဝတ္တတေဝါတိ စောဒနာ။ နေဝံဒဠ္ဗဗ္ဗံ၊ တဿတေနကတတ္တာ၊
 နန္ဒေဝံ သန္တေသောပိ တေနေဝကတောတိ စောဒနာ။ သစ္စံ၊ တေနပနယွာ
 လပနသေဝေသောကတော၊ နာညေသမေသော ကတော။ ဣမိနာ ပ
 နညေသံဇေသောကတောတိပရိဟာရော။ ဧတ္ထစဝေကာရော ယွာလပ
 နသေဝဟောတိ။ သောစခေါအကတ။ ပေ။ ဝေဝေါတိမိနာဝကတော။
 ဝေါကာရောပနသဗ္ဗေသံအာဒေသောဟောတိ။ တေသုယွာလပနသ
 ဝေါကာရော အကတ။ ပေ ။ ဝေဝေါတိမိနာဝကတော။ အညေသံပန
 ဝေါကာရော ဣမိနာဝ ကတောတိ ဒဠ္ဗဗ္ဗံ။ သေသံသဗ္ဗတ္ထ ဥက္ကာနတ္ထ
 မေဝ။ ။ ပဌမောပရိစ္ဆေဒေါ။



(၁၃၂-၈၆) အနန္တရသုတ္တေတိ ရညံနံမိဝါတိသုတ္တေ။ ဣဓာတိ
 ဣမသ္မိံနာမိရညာဝါတိသုတ္တေ။ ဥက္ကရကြာတိ ဥပရိမေသုသုတ္တေသု။
 ဝါဂ္ဂဟဏံနကတ္တဗ္ဗန္တိ ပုရိမသုတ္တတော ဝါဂ္ဂဟဏဿာနုဝတ္တတ္တာ ဣ
 မသ္မိံသုတ္တဝါဂ္ဂဟဏံ နကတ္တဗ္ဗန္တိ၊ ဣတ္ထော။ ကသ္မာ နုဝတ္တတိတိပုရိမ
 သုတ္တတောဝါဂ္ဂဟဏနိဝတ္တိယမာနေ ဣဝါဂ္ဂဟဏံ အနုဝတ္တေယျ
 ဝ။ အထကသ္မာနုဝတ္တတိတုတ္ထော။ ဣဝါဂ္ဂဟဏကရဏတောတိ ဥပရိ
 ယဒိဝတ္တေယျ၊ ပုရိမဝါဂ္ဂဟဏနေဝသိဒ္ဓေပုန ဣဝါဂ္ဂဟဏကရဏ
 တောနုဝတ္တတိတုမိပ္ပါယော။

(၁၄၇-၉၆) ဗဟုဝစနာနိယေဝသင်္ဂဏှာတိတိနအံမိတိသုတ္တေ
 ဒုတိယေကဝစနဿတေမေကဝစနေသုစာတိသုတ္တေစတုတ္ထိဆဋ္ဌေက
 ဝစနာနံရစ္စမာနတ္တာဗဟုဝစနာနိယေဝပါရိသေသဗျာယေနိဝ သင်္ဂဏှာ
 တိတုတ္ထော။

(၁၅၁-၁၀၀) နန္ဒိဟာတျာဒိစောဒနာ။ ဟေဠာရုတ္တဝိဓာနတ္တာ
 တိဝါတတိယေစာတိသုတ္တေရုတ္တဿတေမေအာဒေသဿပိဟိတတ္တာ
 တုတ္ထော။ နနကတ္တဗ္ဗန္တိ၊ ဤဒိပရိဟာရော။ အာဒေသံဝိဒဓာတိတိ ဝေါ
 နောအာဒေသံဝိဒဟတိ။ တဒတ္ထမ္ဘိတိတဿဝေါနောအာဒေသဿ ဝိဒ
 ဟနတ္တာယပိ။ တတောအညဿာတိ တတောဇကဝစနတောအညဿ

ဗဟုဝစနုဿာတုတ္ထော။ သေသံဥတ္တာနုတ္ထမေဝ။ ။ဒုတိယော ပ
ရိစ္ဆေဒေါ။



(၁၆၄-၁၁၃) ဥတ္တရသုတ္တန္တိဥပရိဒ္ဓန္တုဠာဝါတိမဿတ္ထာယ။
နန္ဒာတုာဒိစောဒနာ။ တတ္ထာတိသဗ္ဗယောနိနမာဇေတိသုတ္တသ္မိံ။ နသက္ကာ
တုာဒိပရိဟာရော။ တဿာတိဝါဂ္ဂဟဏဿ။ ဘဝတွေဝန္တုာဒိစော
ဒနာ။ တတ္ထာတိဒ္ဓန္တုဠာဝါတိသုတ္တေ။ တဿာတိအဿပဌမဂ္ဂဟဏဿ။
တဒတ္ထဓိတိ ဒ္ဓန္တုဠာကာရတော ယော ပဌမဿ တဿေ ကာရာဒေ
သဿတ္ထာယပိ။

(၁၆၅-၁၁၄) ဒ္ဓန္တေတိဒ္ဓန္တသမာသေ။ ဧတ္ထာတိ သဗ္ဗနာမာကာ
ရေ။

(၁၆၆-၁၁၅) ဣဓာတိ ဣမသ္မိံဒ္ဓန္တုဠာဝါတိသုတ္တေ။ ဧတ္တန္တိ ဇ
ကာရာဒေသံ။

(၁၆၇-၁၁၆) အတ္ထဝဿာတိ သဗ္ဗန္တုတ္ထဝသေန ရာဇဿာတိ
အတ္ထာယတ္တေနဝါ။ ဇေတဉ္စရိသေသနတ္ထေ နိဿက္ကဝစနံ။ ကသ္မာပနိဒမိ
ဟရုတ္တံ။ နန္ဒရာဇဿရညောရာဇိနောသေတိမဿအနန္တရံဣမသ္မိံ ဝုတ္တေ
တတော ကာရိဝတ္တနတော ရာဇုသုနံ ဟိသုစာတိ သဟစသဒ္ဓေနကာရိ
ယနိမိတ္တေဟေဝ ဘဝိတဗ္ဗန္တိစောဒနာ။ သစ္စံတထာပိ တတ္ထဣမသ္မိံ
ဝုတ္တေကာရိနောယေဝါနုဝတ္တနံ နဘဝေယျ။ အထခေါသဝိဘတ္တိဂ္ဂဟ
ဏဒ္ဓိဝတ္တေယျ။ တသ္မာတံနိဝတ္တနုတ္တမိဟရုတ္တန္တိ ဒဋ္ဌဗ္ဗံ။

(၁၆၈-၁၁၇) နန္ဒိဟာတုာဒိစောဒနာ။ အာဒိဂ္ဂဟဏဿာဘာ
ဝါတိ ဥစ္စာရဏဝသေန အာဒိဂ္ဂဟဏဿ အဘာဝါ တုတ္ထော။ နန
ဝတ္တဗ္ဗန္တုာဒိပရိဟာရော။ ဥစ္စာရဏဝသေန အဘာဝေပိ အဓိကာရဝ
သေနဘူတမေဝါတုတ္ထံယထာဟိတုာဒိနာဒေသတိ။ သေသံဥတ္တာနုတ္ထ
မေဝ။ ။တတိယောပရိစ္ဆေဒေါ။ F



(၂၂၆-၁၂၀) ဣတရေသန္တိ ကထံကထန္တိ ဝုတ္တပစနံ သန္ဓာ
ယာဟ။ အတ္ထဝါကျဝသေနောဒါဟရဏဝသေနစ ဂဟိတာနိတိဣတ

ရေသံကထံကထန္တိ သဒ္ဓါနံအတ္ထဝါကျဝသေနစ ဣမဿသုတ္တဿဥဒါ
 ဟရဏဝသေနစာတိ ဒွိဓာ ဂဟိတာနိ။ ပစ္စယောဟိ ဇေတသ္မိံ အတ္ထေ
 ဟောတိတိပကာသေတုံ အတ္ထဝါကျဝသေနဂဟိတာနိ အနန္တတ္ထာယဥ
 ဒါဟရဏဝသေန သရူပေနာတိ ဝိဘတ္တိဂ္ဂဟဏံသန္ဓာယာဟ။ ဥိနတာ
 ပသင်္ဂေါတိပယောဂါနံ ဥိနတာပသင်္ဂေါသိယာတုတ္ထော။ ဒွိက္ခတ္တံ က
 ထံကထန္တိ ယဒိကေဝလံဥဒါဟရဏာနိ။ ကောပကာရောတိ ဇေတံဥဒါ
 ဟရဏံ၊ ကံပကာရန္တိ ဇေတံ၊ ကထန္တိ ဇေတံကာတဗ္ဗံ။ ဒုတိယံ က
 ထံ ဂဟဏံ အတ္ထဝသေန ပစ္စတ္တဝသေန ပုရိမေန နာနာတ္တာဘာဝါ န
 ဝတ္တဗ္ဗန္တိ အတ္ထော။ နန္တုဒါဒိ စောဒနာ။ ပကာရေနာတိအတ္ထဝါကျော
 ဒါဟရဏသင်္ခါတေသု ဒွိသုပကာရေသု ဇေတေနပကာရေနာတုတ္ထော။
 တထာတုဒါဒိ ပရိဟာရော။ ယထာ ဇေတေ နောဒက ဃာဇေန အဗ္ဗသေ
 စန ဂရုပိဏာနာနိ ဘဝန္တိ၊ တထာ ဇေတေဝ ဝါကျံ အတ္ထဝါကျုဒါဟ
 ရဏသင်္ခါတေဟိ ဥဘယထာ ဒွိဟိပကာရေဟိဘဝတိတုတ္ထော။ ဇေတ
 အာစရိယံအဗ္ဗရုက္ခမူလေ နိသိဒါပေတွာ ဇေတေန ဥဒကဃာဇေန နှာပန
 ကာလေ အာစရိယော ပိဏိတော ဟောတိ အဗ္ဗောစသိဗ္ဗိတော။ ဣဒံ
 အဗ္ဗသေစန ဂရုပိဏာနံနာမ။ ဘဝတွေဝံတုဒါဒိ စောဒနာ။ သိဇ္ဈတိစ္စာဒိ
 ပရိဟာရော။ နတဗ္ဗိရုဟိ တေသုတိ တေဟိ ဝိဘတ္တိ ပစ္စယေဟိ ပိရဟိ
 တေသု ပယောဂေသု ကိံသဒ္ဓဿ ကာဒေသော နဟောတိ တုတ္ထော။
 တေနာတိ တေန နိယမကရဏေန။ နန္တုဒါဒိ စောဒနာ။ သေသဂ္ဂဟဏေ
 နေဝ ဣဓာပိတိ ကိမေပိဒန္တိ ွာဒိသုသေသဂ္ဂဟဏေနသေသသရဗျဉ္ဇ
 နေသုပရေသုကိံသဒ္ဓဿကာဒေသေနဘဝိတဗ္ဗံ နန္တုတိအတ္ထော။ အတ္ထေ
 ဝါကျောဒိပရိဟာရော။ ဘဝတွေဝန္တိ ွာဒိစောဒနာ။ ဘဝိတဗ္ဗာနံဝိဘတ္တိ
 ပစ္စယာနန္တိ နိဒ္ဓါရဏသဗ္ဗိ။ ဝိသမောတုဒါဒိ ပရိဟာရော။ ဝိသမောယံက
 ထာမဂ္ဂေါတိ အယံဘဝတာ အာဒိတော ကထာမဂ္ဂေါ ဝိသမော အတိ
 ဝိယာလုဇ္ဇော။ ကသ္မာတိစေ။ ဝုတ္တာဝ သေသဝါစကဿ သေသဂ္ဂဟ
 ဏဿနိရဝသေသဝါစကတာနုညာတတ္တာ။ တဿာပိပစ္စယတ္တာ ဣမိ
 နာဝသိဇ္ဈနတောတိ သေသဂ္ဂဟဏဿနိရဝသေသဝါစကတာ ဟော
 တိ။ တထာပိတိ ကိဇ္ဈာပိဝိသမောယံ ကထာမဂ္ဂေါ၊ ဇေမပိတိအတ္ထော။
 တန္တိ တံ ကိဿကဝေစာတိသုတ္တံ။ ဣဒန္တိဣဒံ သေသေသုစာတိသုတ္တံ။
 သေသသဒ္ဓဿ သာပေက္ခတ္တတိ ဝပစ္စယာပေက္ခာယာသာပေက္ခတ္တာ။

သေသတ္တာတိအတ္ထော။ အညဿစာပေက္ခိတဗ္ဗဿာဘာဝါတိ သေသ
သဒ္ဓေနအပေက္ခိတဗ္ဗဿဝပစ္စယတောအညဿပနတ္ထဿအဘာဝါတိ
အတ္ထော။ စောဒကသောကာသမကတွာတဒဓိပ္ပါယံပကာသေတွာ ပရိ
ဟာရံဝဒန္တောယဒိဝိစ္စာဒိမာဟ။ အပေက္ခိတဗ္ဗဿန္တိတိ သေသသဒ္ဓေ
နာပေက္ခိတဗ္ဗဗဟိံဟံတြိတောထပစ္စယာသန္တိတိဝစနံယဒိဝိဘောန္တော
ဝဒေယျန္တိသမ္ပန္နော။ အထာဝိဝဒေယျံ၊ တထာဝိသဗ္ဗသေတဿာကာ
ရောဝါတိသုတ္တံဝတွာသေသေသုစာတိပစ္စာဝတ္တဗ္ဗံ။ တဒါဝိသေသသဒ္ဓေ
နအပေက္ခိတဗ္ဗာ ဝိဘတ္တိပစ္စယာသန္တိ ဣဒံဝစနံ ယဒိဝိဘောန္တောဝဒေ
ယျန္တိအတ္ထော။ ဩနိစ္စန္တိမဿကိံ ဂဟဏမနုဝတ္တတိတိသေသေသု
စာတိဣတော ကိံ ဂဟဏမဿဩနိစ္စန္တိ သုတ္တဿ အနုဝတ္တတိတိ
အတ္ထော။ နစသက္ကာ ကိံ ဂဟဏ မေဝေတ္တနတ္တိတိ ဧတ္ထ သေသေသု
စာတိနုဝတ္တဿ ကိံ ဂဟဏဿတဒနုဝတ္တနတော ကုဟိံဟံသုစာတိ
ဧတ္ထတုမေဟိအဓိပ္ပေတဿကိံ ဂဟဏဿသဗ္ဗသေတဿာကာရော
ဝါတိဣဒိနာဗျာန္တိန္ဒတ္တာနိဝတ္တိတတ္တာ ဥပရိအပ္ပဝတ္တနတောစာတိ ဣ
မေဟိန္ဒိဟိကာရဏေဟိ ကိံ ဂဟဏမေဝေတ္တနတ္တိတိဝတ္တံ၊ နသက္ကာ၊
တသ္မာသေသေသုစကိဿကာတိကိံ ဂဟဏသဟိတံကတွာဝတ္တဗ္ဗန္တိ
အတ္ထော။ ဣဟာနုဝတ္တိတဿာတိ သဗ္ဗသေ တဿာကာရောဝါတိ
ဣမဿာနန္တရံဝတ္တိ ဣမသ္မိံသေသေသုစာတိသုတ္တေ အနုဝတ္တိတဿ
ကိံ ဂဟဏဿာတိအတ္ထော။ ဥတ္တေတြာတိဥပရိဩနိစ္စန္တိ သုတ္တေ။ စဂ္ဂ
ဟဏံ တဒနုကုဗုဒ္ဓန္တိ တဿ ကုဟိံဟံသု စာတိ သုတ္တေ အဓိပ္ပေ
တဿကိံ ဂဟဏဿ အနုကုဗုဒ္ဓံစဂ္ဂဟဏံကတန္တိ အတ္ထော။ တမ္ပ
နမဂ္ဂိတဗ္ဗန္တိ တမ္ပနတုမေဟိ မဂ္ဂိတဗ္ဗံ၊ တမ္ပနစဂ္ဂဟဏံ အတ္တိတိဝါနတ္တိ
တိဝါဘဝတာဝ ဝိစာရေတဗ္ဗန္တိ အတ္ထော။ ကထံပနိဒံသုတ္တံ ဝတ္တဗ္ဗန္တိ
ဣဒံပနသုတ္တံစဂ္ဂဟဏသဟိတံကတွာ ဝတ္တနယေနုဝတ္တဗ္ဗံ၊ ဥဒါဟုတဗ္ဗရ
ဟိတံကတွာအညထာတိအတ္ထော။ ကိဿကဝေစာတိသုတ္တဿနုဝတ္တဗ္ဗ
တာယ ပဋိညာတတ္တာ သေသေသု စာတိမဿ ကထနပ္ပကာရန္တိ တံ
ဒသေန္တောယဒိဟိစ္စာဒိမာဟ။ ဝိဘတ္တိပရဿကိံ သဒ္ဓဿနသိယာတိ
ကိံ သဒ္ဓဿဝိဘတ္တိပရဿကာဒေသောနသိယာ။ ဝိသုဝိဘတ္တိဂ္ဂဟဏန္တိ
ဝိသုကတွာဝိဘတ္တိဂဟဏန္တိ အတ္ထော။ ပစ္စယပရဿနဘဝေယျာတိပစ္စ
ယပရဿ ကိံ သဒ္ဓဿ ကာဒေသောနဘဝေယျ။ အပစ္စယာနံ ဝိဘတ္တိ

နန္ဒဥပလက္ခနတောတိသမ္ဗန္ဓော။ ဣမေဟိဒ္ဓိဟိတိဣမေဟိဒ္ဓိဟိသုတ္တေဟိ။
 ဝိဘတ္တိပနေတ္ထပဉ္စမုတ္တေဒဋ္ဌဗ္ဗာ။ သဟဒုတိယေနကိံ ဂဟဏေနာတိကု
 ဟိံဟံသုစာတိတ္ထေဘဝတာအဓိပ္ပေတေန ဒုတိယေနကိံ ဂဟဏေနသ
 ဟ။ ကိံ သဒ္ဓတော။ ပေ။ ကိံ သာကဝေစေတိဝတ္တာတိတ္ထေယမဓိပ္ပါယော၊
 ကိံ သဒ္ဓတောပရဘူတသုသဗ္ဗဝိဘတ္တိပစ္စယေသုဝပဏ္ဍယံဝိသိုဂဟေတွာ
 ကိံ သာကဝေစေတိမသုတ္တာရဏံ ဝပစ္စယာဝသေသေသု သဗ္ဗဝိဘတ္တိ
 ပစ္စယေသုပရေသုတိဒိပနတ္ထန္တိ။ အညတ္တဝီတိအဝပစ္စယပယောဂေဝီတိ
 အတ္ထော။ ဣဒန္တိ ဣဒံသေသေသုစာတိသုတ္တံ။ သေသံဥတ္တာနတ္ထမေဝ။
 စတုတ္ထောပရိစ္ဆေဒေါ။



(၂၄၇-၁၆၆) ဝတ္ထုဗ္ဗဿတ္ထဝိသေသာဘာဝါတိ ပုနဝိဘတ္တိက
 ရဏေနဝတ္ထုဗ္ဗဿ အတ္ထဝိသေသသာဘာဝါ။ အတဗ္ဗိသယတ္တာ အညာ
 ဝိဘတ္တိယောစာတိ ဧတေသံတောပစ္စယာဒျန္တံ ၂၁နံ ပယောဂါနံ အတ္ထ
 နော အဝိသယတ္တာ အညာဝိဘတ္တိယောစ န ဟောန္တိတိအတ္ထော။ နဟိ
 တိနဟိသန္တိတိသမ္ဗန္ဓော။

(၂၆၁-၂၁၆) တဒဓိဋ္ဌာနမပေက္ခိတွာတိ တဿာကရုဏာယ
 အဓိဋ္ဌာနံ ပုဂ္ဂလံ အပေက္ခိတွာ။ သလစလနသံဝရဏေသုတိသလဣတိ
 ဓာတုစလနေ သံဝရဏေနိဝါရဏေပဝတ္တတိတိ အတ္ထော။ သလယတိ
 တိ စလယတိ နိဝါရေတိတိအတ္ထော။ ကုန္တိတေန သယတိတိ ကုန္တိ
 တေနအာကာရေနသယတိပဝတ္တတိတိအတ္ထော။ ကုသေလုနာတိတိကု
 သသင်္ခါတေအကုသလေဓမ္မလုနာတိ သိန္ဒတိတိအတ္ထော။ တနံကရော
 တိတိ အန္တံအဒတွာ အပ္ပဒိုပတ္တိကရောတိတိ အတ္ထော။ ကုသေနလာ
 တဗ္ဗန္တိ ဥာဏေနဂဟေတဗ္ဗန္တိ အတ္ထော။ ကုသောဝိယလုနာတိတိယထာ
 ကုသောဥာယဘာဂဂတံ ဟတ္ထပ္ပဒေသံ လုနာတိ။ ဧဝံ ဥပ္ပန္နာနုပ္ပန္နဘာ
 ဝေနဥာယဘာဂဂတံ သံကိလေသပက္ခံ လုနာတိတိအတ္ထော။

(၂၆၇-၂၁၆) ဝစနဝိပလ္လာသလက္ခဏံနာမ ဧကဝစနေန နိဒ္ဒိ
 သိတဗ္ဗေ ဗဟုဝစနေနိဒ္ဒေသောဝါ ဗဟုဝစနေနိဒ္ဒိသိတဗ္ဗေ ဧကဝစ
 နေနိဒ္ဒေသောဝါ။

(၂၆၉-၂၁၈) ဘေဒေါပစာရဝသေနာတိ ဥပစရဏံ အတ္ထဂ္ဂ

ဟဏံ ဥပစာရော။ ဘေဒဿ ဥပစာရောဘေဒေါပစာရော။ တေနဘေ
 ဒေါပစာရေန။ ယထာသိလာပုတ္တကဿ သရိရန္တ၂ာဒိသု အဘေဒဝန္တေ
 ပဒတ္တေဘေဒေါပစာရဝသေနဘေဒနိဗန္တံ ဆဋ္ဌိနိဒ္ဒေသံကတွာ သိလာ
 ပုတ္တကဿသရိရန္တ၂ာဒိနိ ဝုတ္တာနိ ဝေယဝတန္တလနဒကာရာနံဗျုဉ္ဇနာ
 နိတိ ဘေဒေါပစာရဝသေန ဘေဒနိဗန္တံ ဆဋ္ဌိယောဂံကတွာ ဝုတ္တန္တိ
 အတ္ထော။ ရာဟုမုခန္တိဇ္ဈေ မုခရာဟု၊ ခန္ဓရာဟု၊ ကဋိရာဟုတိ တယော
 ရာဟုကောဋ္ဌာသာ။ တတ္ထဂိဝါတော ပဋ္ဌာယယာဝသိသံမုခရာဟုနာမ။
 ကဋိတော ပဋ္ဌာယယာဝဂိဝါခန္ဓရာဟုနာမ။ ပါဒတလတောပဋ္ဌာယယာ
 ဝကဋိကဋိရာဟုနာမ။ ဣခပန မုခရာဟုအဓိပ္ပေတော။ ပုပဝနေတိပုခာ
 တုပဝနေဝိသောခနေဝတ္တတိတိ။ သေသံဥတ္တာနုတ္ထမေဝ။ ။ ပဗ္ဗမော
 ပရိစ္ဆေဒေါနိဋ္ဌိတော။

နံသံပျင်ဋိကာပါဌ်ပြီး၏။



(၂၂၁-၁) ကာရကသညာဝိမိဝိဓာန မာရဘန္တောထေရောအ
 နုမိဂတကြိယာသမ္ပန္နာဘိနိပ္ပာဒန ကာရကာဘိဓာနဿ ပယောဂါဘိ
 ဓေယျကောသလ္လာသမ္ဘဝတော ကာရကသညာဝါဒေါအာရဘိတဗ္ဗာ
 တိမန္တာယသ္မာဒပေတိတျာဒိမာဟ။ ဣဒါနိတဿာမိပ္ပါယ မာဝိကတွာ
 ကာရကသရူပံ ဝိဘာဝေန္တေန ကိမတ္ထမိဒန္တိ အာဒိနာ သမ္ပန္နာဒယော
 အတ္ထပဉ္စကာဝဝိဘတ္တာ၊ နုပစ္စကံကာရကဘိဘာဝေါ။ တသ္မာ ကာရက
 ဝိဘာဝေါတာဝေတ္ထဇေဝံ ဝေဒိတဗ္ဗော။ တတ္ထ ကာရကန္တိ ယောကော
 စိ ပဒတ္တော မုချောပစာရဝသေန ယံကိဉ္စ ဂမနပစနာဒိကံ ကြိယံ က
 ရောတိ၊ သောတံကရောတိတိ ကာရကောတိဝုစ္စတိ။ တံသမာသတော
 ဆဋ္ဌိဝံကတ္ထု၊ ကမ္မံကရဏံသမ္ပဒါနာ ပါဒါနာမိကရဏန္တိ။ နာတိသဇေ
 ပ နာဘိဝိတ္ထာရတော အဋ္ဌာရသဒိဝံ။ ကထံ။ ယောပရေနာဘိ သံသိ
 တောဝါ အနာဘိသံသိတောဝါ သပ္ပဓာနောဝ ကြိယမာဘိ နိပ္ပတ္တတိ၊
 သော ကတ္တာနာမ။ သော တိဝိဓောသယံကတ္တာ ဟေတုကတ္တာ ကမ္မ
 ကတ္တာတိ။ တတ္ထယော သယမေဝ ကြိယမာဘိ နိပ္ပတ္တတိ၊ ဝုတ္တပကာ
 ရောသောသယံကတ္တာ။ ယထာ။ ကဋံ ကရောဘိဒေဝဒတ္တာတိ။ ယော
 ကရောန္တံဝါ အကရောန္တံဝါ ကမ္မနိ နိယောဇေတိ၊ သော ကြိယော ပ

ဇနနဟောဘုတ္တာ ဟောတုကတ္တာ။ ယထာ။ ဒေဝဒတ္တော ဂမယတိ ဒေဝ
 ဒတ္တန္တိ။ ယောပနညဿကြိယံ ပဋိစ္စကမ္မဘူတောပိ သုခါဘိသင်္ခရဏီ
 ယတ္တာသယမေဝါဘိ သိဇ္ဈန္တောပိယ ဟောတိ။ သော ကမ္မကတ္တာ။ ယ
 ထာ။ သယမေဝ ဝိယတေ ပါနိယန္တိ။ ယော ကတ္တုဗျာပါရေနာဘိဂမ
 နိယော နိပ္ပာဒေတဗ္ဗောစအတ္တော။ သော ကရိယတိတိ ကမ္မန္တိ ဝုစ္စတိ။
 ပိန္နဲမာနသု ပသင်္ဂမနိယတ္တာ ဣတရဿာစ နိပ္ပာဒေတဗ္ဗတ္တာဝုတ္တံ အ
 ဘိဂမနိယော နိပ္ပာဒေ တဗ္ဗော စာတိ။ တံပိ တိပိဓံ နိပ္ပတ္တနိယံ ပိကရ
 ဏီယံ ပါပနိယန္တိ။ တတ္ထ ယမနဘိ သမ္ဘူတံ ကြိယာ ယာဘိ သမ္ဘူ
 ယတေ။ သုခံဇနယတိတိယထာ။ ဘူတံဝါဇာတိယာ ပကာသိယတေ။
 ဝုတ္တံ ပိဇာယတိတိ ယထာ။ ဣဒံနိပ္ပတ္တနိယံနာမ။ ပိကရဏီယသ္မိ ဒုပိဓံပ
 ရိစ္စတ္တကာရဏံအပရိစ္စတ္တကာရဏန္တိ။ တတ္ထယံကာရဏသပိနာသေ
 နသမ္ဘူတံ။ တံပရိစ္စတ္တကာရဏံနာမ။ ကဠမင်္ဂါရံကရောတိတိ ယထာ။
 ယတ္ထပနကာရဏဘူတေဝတ္ထုမိပိန္နဲမာနေယေဝ ဂုဏန္တရုပ္ပတ္တိယာဝေါ
 ဟာရဘောဒေါသမ္ဘဝတိ။ တံအပရိစ္စတ္တကာရဏံနာမ။ သုဝဏ္ဏံကုဏ္ဍလံ
 ကရောတိတိယထာ။ ဣဒံပိကရဏီယံနာမ။ ယဿပနကြိယာယနကောစိ
 ပိသေသောကရိယတိ အညတြသမ္ဘတ္တိမတ္တာ။ တံပါပနိယံနာမ။ ပဏ္ဍသာ
 လံပဝိသတိ။ အာဒိစ္စံနမဿတိတိ ယထာ။ ဧတ္ထမနသပိသမ္ဘတ္တိယာကမ္မ
 သညာယသိဇ္ဈနတောအာဒိစ္စံနမဿတိတိဝုတ္တံ။ ယေနပနကတ္တုနေပက
 ရဏဘူတေနဝတ္ထုနာ အဗျဝဓာဇနနကြိယာ သမ္ဘာပိယတိ။ တံကတ္တုဗျာ
 ပါရာဘိသံသိဒ္ဓိယာကာရဏတ္တာကရိယတိအနေနာတိကရဏန္တိ ဝုစ္စတိ။
 တံ ဒုပိဓံအဇ္ဈတ္တိကံဗာဟိရန္တိ။ တံယထာ။ ဒတ္တေနပိဟိ လုနာတိ။ စက္ခုနာ
 ရူပံပဿတိတိ။ ယဿပံဒါတုကာမော။ သောတံသမ္ဘာပကာရေန အာ
 ဒဒါတိတိ သမ္ဘဒါနန္တိ ဝုစ္စတိ။ တံပိ တိပိဓံအနိရာကရဏံအာရာဇနံအတ္တ
 နူညန္တိ။ တတ္ထယံဒိယျ မာနံနပဋိက္ခိပတိ နစသာဒိယတိ။ ကေဝလံဒိယျဘိ
 ဂဏှာတိတိဝေါဟာရပရိကပ္ပေါ ဟောတိ။ တံနနိရာကရောတိ တျနိရာ
 ကရဏန္တိ ဝုစ္စတိ။ ရုက္ခသမ္ဗလံဒဒါတိတိ ယထာ။ ယံပနဇ္ဈေသိတွာဂဏှ
 တိ။ တံအာရာဇေတိယာစတိတိ အာရာဇနန္တိ ဝုစ္စတိ။ ယာစကာနံဘော
 ဇနံ ဒဒါတိတိယထာ။ ယံအနုမတိယာဒိယျမာနံ ငဋိဂ္ဂဏှာတိ။ တံအတ္တ
 မောဒနတော အတ္တနူညန္တိ ဝုစ္စတိ။ နာရာယနဿ ဗလိံဒဒါတိတိ ယ
 ထာ။ သဗ္ဗမိဒံ ဥပလက္ခဏမတ္တမေဝ။ ကတ္တုဗျာပါရေနယမပသင်္ဂမီယံ

တိ၊တဿာပိ သမ္ပဒါနတ္တာ။ဇေဝံဟိ သတိ ကမ္မသမ္ပဒါနာနံ သင်္ကရဘာ
ဝေါ အာပဇ္ဇတိတိ စောဒနာ။ န၊ယံကေဝလံကတ္တုဗျာပါရဝသေနာဘိ
ဂန္တုဗ္ဗံ၊တံကမ္ပံနာမ။ယံပနကြိယာယပဒိုဂ္ဂါဟကရူပေနာမိပေတံ၊တံသမ္ပ
ဒါနန္တိ မန္တုဗ္ဗတောဘိန္နုလက္ခဏတ္တာစ။ သဗ္ဗေသုဟိကာရကေသုသမာ
ဟဇေသု ယတ္ထယတ္ထ ယောယောဝိသေသော လက္ခတိ၊တတ္ထတတ္ထတံတံ
ဂဟေတွာ ဘောဒဝေါဟာရဿသံဝိဓာယကတ္တာ။ ကောပနေသိမေသံ
ဝိသေသောနာမ။

အဘိနိပ္ပတ္တိသမ္ပတ္တိ၊
ကြိယာသမ္ဘာဝနာတထာ။
ဒါနာပဂမမာဓာရ၊
လက္ခဏသံဝိသေသတာ။ ။

တထာဟိဝိသေသတောပနေတ္ထကြိယာဘိနိပ္ပတ္တိလက္ခဏံကတ္တုကာ
ရကံ။အညောသမ္ဘိတတ္တာဝေသတိသပ္ပဓာနတာယေဝံဝုတ္တန္တိ ဒဗ္ဗဗ္ဗံ။ဂမနပ
စနာဒိကြိယာဘိနိပ္ပတ္တိယာဇေဝဟိတံသာဓကောကတ္တာတျာဘိလက္ခိယ
တိ၊တေနကတ္တုဗျာပါရေနာဘိဂမနိယလက္ခဏံကမ္မကာရကံ။ ယထာ။
ဂစ္ဆတိ ဂါမံဒေဝဒတ္တောတိ။ ဧတ္ထဂမနကြိယာဘိနိပ္ပဒါနက္ခေနဒေဝ
ဒတ္တောကတ္တာတိဥညာယတိ၊တာယသံပါပုဏိတဗ္ဗတ္တာ ဂါမပဒတ္တော
ကမ္မန္တိ။ကတ္တုဗျာပါရဘိနိပ္ပဒါနေနဝိသေသဟေတုတာလက္ခဏံ ကရ
ဏကါရဏံ။ယထာ။ပရသုနာရက္ခံဘိန္နု တိဒေဝဒတ္တောတိ။ဧတ္ထဒေဝဒတ္တာ
ယတ္ထဆေဒနကြိယာဘိနိပ္ပဒါနေန ဝိသေသဟေတုကတ္တေန ပရသုကရ
ဏန္တိ ဥညာယတိ၊တတ္တာဝဘာဝတ္တာ ကြိယာယ။အာဒါနလက္ခဏံသမ္ပ
ဒါနံ၊ကြိယာပဒိုဂ္ဂါဟကရူပေနာမိပေတတ္တိ။အပဂမနလက္ခဏံအပါဒါနံ။
ကတ္တုကမ္မသမဝေတာနံကြိယာနမာဓာရလက္ခဏံအဓိကရဏန္တိ ဇေ
ဘိန္နုလက္ခဏတ္တာကာရကနံ ကြိယာဝိသေသောယေဝေတ္ထကာရက
လက္ခဏံ၊နဝတ္ထုနာနာတ္တန္တိ ဒဗ္ဗဗ္ဗံ။ ယတောယံနိဿရတိဇာယတိ အာ
ဒဒါတိဝါ၊တံတဿ မရိယာဒဘူတံဝတ္ထုအပေစ္စဏူတောအာဒဒါတိတျ
ပါဒါနန္တိ ဝုစ္စတိ။ မရိယာဒေါပနေတ္ထ ဒုဝိဓောစလာဝမိ၊နိစ္စလာဝမိတိ။
တတ္ထဟတ္ထိက္ခန္ဓာဩတရတိတျာဒိ စလာဝမိ။ရက္ခတော ပဏ္ဏပုပ္ဖာနိပ
တန္တိတျာဒိနိစ္စလာဝမိ။နိဿရဏမ္ပိဒုဝိဓံ ကာယသံယောဂပုပ္ဖကံ၊မိတ္တ

သံယောဂပုဗ္ဗကန္တိ။ တတ္ထနဂရာနိဂ္ဂတောရာဇာတျာဒိကာယသံယောဂ
 ပုဗ္ဗကံ။ အသဒ္ဓမ္မာဝေရမဏီတျာဒိ ဝိတ္တသံယောဂပုဗ္ဗကံ။ တံပနေတံအ
 ပါဒါနံ တိဝိဝံ နိဒ္ဒိဋ္ဌာရိသယံ၊ ဥပ္ပတ္တိရိသယံ၊ အနုမေယျာရိသယန္တိ။ တတ္ထ
 ယတ္ထာပါဒါနရိသယော ကြိယာရိသေသော နိဒ္ဒိဋ္ဌော၊ တံ နိဒ္ဒိဋ္ဌာရိသယံ
 နာမ။ ယထာ။ ဂါမာအပေန္တိ မုနယောစွာဒိ။ ဧတ္ထဟိမုနိပဘုတိနံအပါဒါန
 ရိသယော အပါယာဒိကြိယာရိသေသော နိဒ္ဒိဋ္ဌော။ ယတ္ထပနာပါဒါနရိ
 သယောကြိယာရိသေသောဥပ္ပါတေယျော အတ္ထာနုရူပတောအတ္ထာဟ
 ရိတွာဂဟေတဗ္ဗော၊ တံဥပ္ပတ္တိရိသယံနာမ။ ယထာ။ ကုသုလတောပစတိ၊
 ဝလာဟကာရိဇ္ဇောတတိတျာဒိ။ ဧတ္ထပစနကြိယံပဋိစ္စကုသုလသဒ္ဓသစ
 ဝိဇ္ဇောတနကြိယံပဋိစ္စ ဝလာဟကသဒ္ဓသစ အပါဒါနသညာ ယာနုပ
 လက္ခနတောတဗ္ဗိသယော အာဟရိတွာနိက္ခမ္မာတိ ကြိယာရိသေသော
 သမ္ပန္နိတဗ္ဗော။ ကုသုလံနာမ ခညကောဋ္ဌကံ။ စန္ဒောဝိဇ္ဇောတတိတိ
 သမ္ပန္နော။ ယတ္ထပနာဝဓိဘူတဝတ္ထုတော ဂုဏာတိသယဒိပကော အ
 ပါဒါနရိသယောကြိယာရိသေသောအနုမေယျော၊ တံအနုမေယျာရိသယံ
 နာမ။ ယထာ။ မာရရာပါဠုလိပုတ္တကေဟိ အဘိရူပတရာတျာဒိ။ ဧတ္ထအ
 ပါဒါနရိသယာသ ကြိယာရိသေသသာနိဒ္ဒိဋ္ဌတ္တာ မာရရာပါဠုလိပုတ္တ
 ကေဟိဥက္ကံသိယန္တိ ကေနစိဂုဏေနတိအနုမေယျော။ အတြကြိယာ
 ရိသေသောအဘိရူပတရဂ္ဂဟဏသ္မာပိရတ္တတ္တာ ဥပ္ပတ္တိရိသယောရိယ
 နနိယတော၊ ဣဒမသဥပ္ပတ္တိရိသယတော နာနာကရဏံ။ ယသ္မိံပနာဓာရ
 ဘူတဝတ္ထုမြိတဒနုရူပံကြိယမဘိနိဗ္ဗတ္တေတိ၊ တံဝတ္ထုကတ္ထုကမ္မသမ
 ဝေတာနံ တာသံကြိယာနံ အာဓာရဋ္ဌေနဩကာသတ္တာ ဩကာသံနာ
 မ။ တံစတုဗ္ဗိဝံ ဗျာပိကော၊ ဩပသိလေသိကော၊ သာဇိပိကော၊ ဝေသယိ
 ကောတိ။ တတ္ထယတ္ထသကလောပျာဓာရဘူတောအတ္ထောအာဓေယျန
 ပတ္ထဇော၊ သောဗျာပိကောနာမ။ ယထာ။ ဥစ္ဆန္တု။ သုရသောစွာဒိ။ ယတ္ထပန
 ပစ္စေကသိဒ္ဓါနံ ဘာဝါနံ ဥပသိလေသောဟောတိ၊ သောဩပသိလေသိ
 ကောနာမ။ ယထာ။ ပရိယင်္ဂေရာဇာသေတိစွာဒိ။ ယတ္ထပနသဇိပေဝတ္ထုမြိ
 သာဇိပိကဝေါဟာရံအာဓရာပေတွာ အာဓာရဘာဝေါပရိကပ္ပိယတိ၊
 သောသာဇိပိကောနာမ။ ယထာ။ သာဝတ္ထိယံပိဟာရတိစွာဒိ။ ယတ္ထပန
 အညထာဘာဝ ဒေသန္တရာဝစ္ဆေဒဝသေနာဓာရ ပရိကပ္ပေါ ဟောတိ၊
 သောဝေသယိကောနာမ။ ယထာ။ ဘူမိသုမနုဿာတျာဒိ။

ဝိဓာနမေဝံပနကာရကာနံ၊
ဥတွာနအဠာရသဘောဒဝန္တိ။
ကြိယာဘိသမ္ပန္နပယောဂယောဂံ၊
ကရေယျဗိမာယိဆန္ဒမေသန္တိ။ ။

ဝေရုဒ္ဓိဋ္ဌကာရကာ နမန္တရေ ပဌမုဒ္ဓိဋ္ဌဝိဘတ္တိ |ယုတ္တတ္တာစ ကြိ
ယာသာခနေ ဝိသေသတော ဟေတုတ္တာစ ကတ္တရိ ယေဝါဒိမိ နိဗ္ဗိသိ
တဗ္ဗေဝိ ကိမေတ္တာပါဒါနံ နိဗ္ဗိဋ္ဌန္တိစေ။ ကာရကာနံ ပုဗ္ဗာပရစ်န္တာယာ
ဘာဝိဘာဝနတ္ထံ။ နဟိယံကိဗ္ဗိ ပယောဂမာရဘန္တော ကတ္တကမ္မာဒိ
ဝသေနာ ရဘတိ၊အထခေါ အတ္တနောရုစိဝသေန ဝစနိယတ္ထ သမ္ပန္နာ
နုရူပေန သဒ္ဓပ္ပယောဂ မာရဘတိတိ တသ္မာ နဟေတ္ထ ပုဗ္ဗာပရစ်သေ
သော တျာဝဂန္တဗ္ဗံ။ အထဝါ၊မဟာဝိသယတ္တာ အာဒိမိဝုတ္တံ။ မဟာဝိ
သယံဟိဣဒံ။ တေနေဝေတ္ထပန ပဉ္စသညာသုတ္တာနိဝုတ္တာနိ။ အပနေတွာ
ဣတော အာဒဒါတိ တျပါဒါနန္တိ ယတောယံ အပဂစ္ဆတိ၊တံ တဿ
အဝဓိဘူတံဝတ္ထု၊ဣတော ကာရကာ အတ္တာနံ အပနေတွာ ဇီနောအာ
ဒဒါတိတိ အပါဒါနန္တိ ဝုတ္တတိ။ ဣပေနာတျာဒိစောဒနာ။ သညာသညိ
နောဧကဝစနေန နိဗ္ဗိဋ္ဌတ္တာတိ ဣသိနာတဒါယတ္ထ ကြိယာယဝိ ဧကဝစ
နေနနိဗ္ဗိဋ္ဌတ္တံစောဒေတိ။ တေနေဝ ဂါမာအပေန္တိ မနယောတျာဒိနံ အ
ပါဒါန သညာယာနုပလတ္တ နိယတံ ပဋိဇာနာတိ။ ကေစိပန သညာဂ္ဂဟ
ဏေန ကြိယာယေဝါပိပေတတိဝဒန္တိ။ ယသ္မာတိစ တန္တိစသညိ၊အ
ပါဒါနန္တိ သညာတိနာမိကာနံဝဝတ္ထာနံ။နနဘာဝိတဗ္ဗံ။ ပ။ နမိပေတတ္တာ
တိပရိဟာရော။နဟေတ္ထသန္ဓိအပိပေတတိဧကမိဝတ္ထဗ္ဗေဧကဝစနန္တိ
ဝုတ္တသန္ဓိဧတ္ထသုတ္တေနဟိအပိပေတတာ။ ယဒိသန္ဓိနာမိပေတတာ၊ကသ္မာ
ဝိဘတ္တိယာ သညာသညိနော နိဒ္ဒေသောကတောတိ ထိနန္တရစောဒနာ။
ဝိဘတ္တိဟိ ဝိနာအတ္ထဿာနိဗ္ဗိသိတဗ္ဗတောတိ ဝိဘတ္တိယော ဝဇ္ဇေတွာ
သညာသညိသင်္ခါတဿအတ္ထဿ အနိဗ္ဗိသိတဗ္ဗတော ဝိဘတ္တိယာနိဒ္ဒေ
သောကတောတိပရိဟာရော။ယဒိဝိဘတ္တိဟိဝိနာအတ္ထဿာနိဒ္ဒေသော
သိယာ၊ကသ္မာသညာသညိနော ဧကဝစနေနနိဒ္ဒေသောကတော၊နဗဟု
ဝစနေနာတိထိနန္တရစောဒနာ။ ဗဟုဝစနေနာတျာဒိ ပရိဟာရော။ဗဟုဝ
စနေနနိဗ္ဗိသိယမာနေ ဂရုတောပဇာယမာနတောတိ သညာသညိနော
ဗဟုဝစနေန နိဗ္ဗိသိယမာနေသုတ္တဿ ဂရုတောပဇာယ မာနတောတိ

အတ္ထော။ ဂရုနောဘာဝေါ ဂုရုတာ။ ဂရုတာယ ဥပစာယမာနံ ဂရုတော
 ပစာယမာနံ တတော။ ဝိဓကေဝစနေနနိဒ္ဒေသောတိ ဝိဓိနော ဧကဝစ
 နေနသညာသညိနော နိဒ္ဒေသောတိအတ္ထော။ နနုတ္တာဒိစောဒနာ။ ကတ္ထ
 စိစ္စာဒိပရိဟာရော။ တတ္ထဝိဘတ္တိပ္ပတ္တိဒုဝိဓာသန္နိဝိကာရိကာ၊ လိင်္ဂတ္ထာ
 ဝိကာရိကာတိ။ ယတ္ထာဝိဘတ္တိကေ ပယောဂေ ဝတ္ထု။ နံ ဧကဗဟုဘာဝ
 သင်္ခါတော သန္နိယတ္ထောအပါကဇော၊ ဝတ္ထုမတ္တမေဝပါကဋံ၊ တတ္ထ
 ဝိဘတ္တိရဟိတတ္ထာ အပါကဋံသ သန္နိယတ္ထံသ ပါကဋကရဏတ္ထံ
 ဝိဘတ္တိပ္ပတ္တိ ကရိယတိ၊ ဇော သန္နိဝိကာရိကာ နာမ။ ယတ္ထပနာ ဝိ
 ဘတ္တိကေယေဝပယောဂေ ပကတိယာဇေ သန္နိယတ္ထောပါကဇော၊
 တသ ပါကဋံသ ပုနပါကဋကရဏေ ပယောဇနာဘာဝါ လိင်္ဂတ္ထ
 မတ္တမပေက္ခိတွာ ဝိဘတ္တိပ္ပတ္တိကရိယတိ၊ ဇောလိင်္ဂတ္ထာဝိကာရိကာနာ
 မ။ တာသ္မိလိင်္ဂတ္ထဝိကာရိကာဝိဘတ္တိပ္ပတ္တိအဓိပ္ပေတာတိဒသေန္တော
 ကတ္ထစိစ္စာဒိမာဟ။ ဣဒါနိ တံသရူပတောဒသေန္တော တထာဟိစ္စာဒိ
 မာဟ။ ဧကန္တိသဒ္ဓေဟိတိ အဝိဘတ္တိကေ သန္ဓာယာဟ။ အဘိဟိတေ
 ဝိတိ ကထိတေဝိ။ ဧကဝစန ဗဟုဝစနာနိဟောန္တိတိ လိင်္ဂတ္ထမတ္တံ အ
 ပေက္ခိတွာပုနဧကဝစနဗဟုဝစနာနိဟောန္တိတိအတ္ထော။ အညထာတိ
 အညေနပကာရေနသိယာ၊ ယဒိသန္နိဝိကာရဏတ္ထံ ဧကဝစန ဗဟုဝစ
 နာနိသိယုန္တိ အတ္ထော။ ဝတ္ထုတ္ထတ္တာဝ နသိယုန္တိ အဝိဘတ္တိကေဟိဧက
 န္တိသဒ္ဓေဟိဇေ ဧကတ္ထသဒ္ဓတ္ထသဝတ္ထုတ္တာ ဧကဝစန ဗဟုဝစနာနိ န
 သိယုန္တိအတ္ထော။ ပုနလိင်္ဂတ္ထေဝေ ဝိဘတ္တိပ္ပတ္တိ ဒသေန္တော ဆန္ဒု
 တိစ္စာဒိမာဟ။ ဧတ္ထဝိ နုရတိသဒ္ဓတော ဆဋ္ဌိဗဟုဝစနဉ္စ နသိယာတိ
 သမ္ပန္နော။ ဒသသဒ္ဓသအဘိနိပ္ပုဒိတတ္တာတိသမ္ပန္နော။ ယောမ္ပိပရေတိ
 အတ္ထော။ အသမ္ပထန္တိ အမဂ္ဂံ။ ယံကိဋ္ဌိစ္စာဒိ စောဒနာ။ ယံကိဋ္ဌိ ယောက
 ရောတိတိယောပဒတ္ထော ယံကိဋ္ဌိဂမနပစနာဒိကံ ကြိယာဗသေသံက
 ရောတိ အဘိနိပ္ပုတ္တေတိတိအတ္ထော။ ဂါမာဒိနံ ကြိယာယာနုပလတ္တန
 တောစာတိဣဒံသပ္ပဓာနဝသေနဂါမာဒိနံကြိယာဘိနိပ္ပုတ္တကတ္တာဘာဝါ
 ဝုတ္တံ။ ဂါမာဒိနံပဒတ္တာနံ ကြိယာယ အဘိနိပ္ပုတ္တကတ္ထသ အနုပလတ္တန
 တောစာတိအတ္ထော။ ကထန္တောကာရကာနာမ ဇာတာတိ တေဂါမာဒ
 ယောပဒတ္တာကြိယာဘိနိပ္ပုတ္တကတ္ထေအသတိကာရကာနာမ ကထံဇာ
 တာတိအတ္ထော။ တေသမ္ပိတျာဒိကံသရူပါဝဓာရဏပေဝါနုပဒိဿမာနံ။

ကာရကတာသာဓကန္တိပဒါဝသာနံ ပရိဟာရဝစနံ။ တေသမ္ပိ ကြိယာ
 ဘိနိပ္ပတ္တကတ္တံ။ ပလတ္တနတောတိ တေသံဂါမာဒိနံပဒတ္တာနမ္ပိအပါယာဒိ
 ကြိယာဘိနိပ္ပတ္တကတ္တံဿ ဥပလတ္တနတော တေဂါမာဒယော ပဒတ္တာ
 ကာရကနာမ ဇာတာတိအတ္ထော။ အဝိသဒ္ဓေါပနေတ္ထ မုနိပ္ပတုတိနမ္ပိ
 ကြိယာဘိနိပ္ပတ္တကတ္တံ ဂါမာဒိနံ ကြိယာဘိနိပ္ပတ္တကတ္တံ သမုစ္စေတိ။
 ဣဒါနိဂါမာဒိနံကြိယာသာဓကန္တိပကာသေန္တောဥပလတ္တတိစ္စာဒိမာဟ။
 ဂါမာဒိမိစပဒတ္ထေအသတိနုနိပ္ပတုတိနံအပါယာဒိကြိယာယအနုပလတ္တ
 နတောသတိစတသ္မိံ ဂါမာဒိမိဥပလတ္တနတောတေသံဂါမာဒိနံပဒတ္တာနံ
 ကြိယာဘိနိပ္ပတ္တကတာဥပလတ္တတိတိအတ္ထော။ ဧဝမနေနုရတ္တာကာရေ
 န အပါယာဒိကြိယာဘိနိပ္ပတ္တကတ္တံဂါမာဒိနံပဒတ္တာနံကာရကတာဝ
 ဝတ္ထပေတဗ္ဗာတိသမ္ပန္နော။ ယထာစ ဧတ္ထအပါဒါနကရကေဥပစာရေန
 ကာရကတာဝိညူဟိ ဝဝတ္ထပေတဗ္ဗာ။ ဧဝံကမ္မကရဏသမ္ပဒါနာမိကရ
 ဏာနံပိကာရကတာ ဝဝတ္ထပေတဗ္ဗာ။ သရူပါဝစာရဏမေဝ တေသံ
 ကာရကတာသာဓကမိတုပရေတိ တေသံဂါမာဒိနံပဒတ္တာနံ ကာရက
 တာသာဓကံနာမ သရူပါဝစာရဏံဧဝ။ ဣတိဝစနံ အပရေအာစရိယာ
 ဝဒန္တိ။ ဧတ္ထသရူပါဝစာရဏန္တိ သကရူပဿအဝစာရဏံ၊ သကသက
 သဘာဝါဝစာရဏန္တိ အတ္ထော။ အပါဒါနဿသဘာဝေါနာမကြိယာ
 ယ အဝစိဘာဝေါ။ ကမ္မဿ ကြိယာယာဘိဂန္တုဗ္ဗတာ။ ကတ္တုနော
 ကြိယာဘိနိပ္ပာဒနေသပ္ပစာနတာ။ ကရဏဿကြိယာ သံသိဒ္ဓိဟေတု
 တာ။ သမ္ပဒါနဿပဋိဂ္ဂါဟကတ္တံ။ အဓိကရဏဿ ကြိယာစာရကတ္တံ
 သဘာဝေါ။ သာမိနောပိ ကာရကဘာဝါပဇ္ဇနတော တံတေသံ အာ
 စရိယာနံ ဝစနံ သာရတော နပစ္စေတဗ္ဗိနသဒ္ဓဟိတဗ္ဗန္တိ သမ္ပန္နော။ ဣဒံ
 ဝုတ္တံ ဟောတိ၊ သစေကြိယာဘိနိပ္ပတ္တကတ္တံ ကာရကတာသာဓကန္တိ
 အဂဟေတွာ သရူပါဝစာရဏံ ကာရကတာသာဓကန္တိ ဂဟဏံ ဘ
 ဝေယျ။ ကြိယာဘိနိပ္ပတ္တိ ဝိကလဿာပိ သာမိနော ကာရကတာအာ
 ပဇ္ဇေယျ။ သဘာဝသမ္ပန္နာဝစာရဏလက္ခဏေန နစတံကဒါပိ။ တသ္မာန
 တံသာရတော ပစ္စေတဗ္ဗန္တိ။ ပုနကာရကတာသာဓနေ သရူပါဝစာရ
 ဏမပ္ပမာဏံကတွာဒသေန္တော အဝိစာတျာဒိမာဟ။ တတြာယံ ပဒ
 ယောဇနာ၊ အဝိစကိမညံ၊ ရူပါလောကမနုသိကာရာနံ သမ္ပယောဂေအ
 ဘိနိပ္ပတ္တကတာ စက္ခုဝိညာဏဿဣဝ၊ ဒေယျဒါယကာဒါယကာနံ သ

မာယောဂေ အဘိနိပ္ပတ္တကတာ ဒါနဿဇ္ဈဝစ၊ ဂါမာဒိနံဝတ္ထုနံ သမာ
ယောဂေ။ ကရုဏာတ္ထေဝါဇေတံသာမိဝစနံ။ ဂါမာဒိဟိပဒတ္ထေဟိဝါမုနိပ္ပ
ဘုတိနံ သမ္ပန္နာယ သမုပဒိဿမာနာယ အပါယာဒိကြိယာယ အဘိ
နိပ္ပတ္တကတ္တံထပေတွာ အနုပဒိဿမာနံ သဂ္ဂပါဝစာရဏံဇေဝ တေသံ
ဂါမာဒိနံ ကာရကတာသာကေန္တိ ဣဒံဝစနံ ကုတော သဒ္ဓသတ္ထတော
အာယာတန္တိ။ တတ္ထ သမုပဒိဿ မာနန္တိ ပညာယ မာနံ၊ ပါကဋန္တိ
အတ္ထော။ အနုပဒိဿမာနန္တိ အပညာယမာနံ၊ အပါကဋန္တိ အတ္ထော။
အာယာတန္တိ အာနိတံ။ ရူပဉ္စအာလောကောစ မနသိကာရောစ ရူပါ
လောကမနသိကာရာ။ တေသံ။ ကရုဏာတ္ထေဝါဇေတံသာမိဝစနံ။ ယထာရူ
ပါလောကမနသိကာရေဟိစက္ခုဝိညာဏဿ အဘိနိပ္ပတ္တကတာဟော
တိတိအတ္ထော။ စက္ခုဉ္စပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏန္တိ စ၊ အာ
လောကသန္ဓိသိတံ ဝိညာဏန္တိ စ၊ မနသိကာရေန္တဿ ဝိညာဏံ ဥပ္ပဇ္ဇတိ
နေအမနသိကာရေန္တဿာတိစဝစနတော ရူပါလောက မနသိကာရာ
စက္ခုဝိညာဏုပ္ပတ္တိယာ သမ္ဘာရာ။ တေသေ ကဿာပိ အဘာဝေစက္ခု
ဝိညာဏံ နုပ္ပဇ္ဇတိ၊ ပစ္စယ သာမဂ္ဂိသန္ဓိသိတတ္တာဝိညာဏဿ။ နနုစက္ခု
ပသာဒေါပိ ဟေတု၊ အထကိမတ္ထံ နသင်္ဂဟိတောတိစေ။ နောနသင်္ဂဟိ
တောစက္ခုဝိညာဏဂ္ဂဟဏေနေဝဂဟိတတ္တာ။ တထာဟိစက္ခုသန္ဓိသိ
တံဝိညာဏံစက္ခုဝိညာဏန္တိ ကတွာ သောပိပစ္စယတ္ထေနေ ဝိသင်္ဂဟိ
တော။ ဘိန္နုပသာဒဿဟိစက္ခုဝိညာဏန္တိ ဝေါဟာရောယေဝနသမ္ဘ
ဝေယျ။ ပဂေဝတသုပ္ပတ္တိယာ ရူပါလောကမနသိကာရာနံ ပစ္စယတ္တံ။
နဟိဘိန္နုပသာဒဿ ရူပါလောကမနသိကာရာနံ* သဟာသံပိပစ္စယော
ဘဝိတံ သက္ကောတိ၊ ဒေဝသတေနေဝေါ ပဉ္စိန္နုဇိဝိတိန္ဒြိယဿ ပုနုပဋိ
သန္ဓာနာယ။ ဣတိရူပါလောက မနသိကာရာနံ ပစ္စယမုခေနာပိ ပသာ
ဒဿပစ္စယတာဝုတ္တာယေဝါတိဒဠ္ဗဗ္ဗံ။ ဒါတဗ္ဗန္တိ ဒေယျံ။ ကိန္တံ။ သဒ္ဓါနုက
မ္ပပူဇာန မညတရဝသေနဒါတဗ္ဗာဒက္ခိဏာ။ ဣကေစ္စောဟိ အတ္တနော
ဝါ ပရဿဝါ ပုညဖလဘူတံဣဿရိယာဒိသမ္ပတ္တိဒိသွာကမ္ပဖလံသဒ္ဓ
ဟမာနောဒါနံ ဒေတိ၊ ဣဒံသန္ဓိရရံ ကတွာဒိန္နတ္တာ သဒ္ဓါယဒါနံနာမ။ ဇ
ကစ္စောပနအန္ဓပါနာဒိရဟိတေ ဒုက္ခိတေဇနေဒိသွာကရုဏာယမာနော
ဒါနံ ဒေတိ၊ ဣဒံ အနုကမ္ပံရရံကတွာ ဒိန္နတ္တာအနုကမ္ပာယဒါနံနာမ။ ဇ
ကစ္စောပနအာစရိယုပဏ္ဍာယာဒိကေဂရုဠာနိယေဝါ ဗုဒ္ဓရူပံစေတိ၊ ဃာ

ဒယောဝါပူဇနိယဋ္ဌာနေပူဇဇန္တာဒါနံဒေတိ၊ ဣဒံပူဇံရရံကတွာဒိန္နတ္တာပူ
 ဇာယဒါနံနာမ။ ဒဒါတိတိဒါယကော။ သောတိဝိခေဒါနဒါသော၊ ဒါန
 သဟာယော၊ ဒါနပတိတိ။ တတ္ထယောပဏီတံ ဒေယျဓမ္မံ လဘိတွာ အ
 ပဏီတံဒေတိ၊ ဇေသောဒါနဒါသောနာမ။ ယောပနယထာဝိဇ္ဇမာနံဒေတိ၊
 ဇေသောဒါနသဟာယောနာမ။ ယောပနပဏီတာပဏီတေသတိ အပဏီ
 တံ အတ္တနာပရိဘုဉ္ဇိတွာ ပဏီတံဒေတိ။ ဇေသောဒါနပတိနာမ။ သောတိ
 ဝိခေဝိ ဣခေဝိပ္ပေတော။ အာဒဒါတိဂဏှာတိတိ အာဒါယကော။ သော
 ပျနိရာ ကရဏာဒိဝသေန တိဝိခေ ဟောတိ။ တံဟေဋ္ဌာ ဝုတ္တမေဝ။
 ဒေယျဉ္စဒါယကောစ အာဒါယကောစ ဒေယျဒါယကာဒါယကာ။ တေ
 သံ။ ကရဏတ္ထေဝါ ဣဒံသာမိဝစနံ။ ယထာစ ဒေယျဒါယကာဒါယကေ
 ဟိဒါနဿအဘိနိပ္ပတ္တကတာဟောတိတိ အတ္ထော။ ဇေတေသွေကဿာ
 ပျဘာဝေဒါနံ နသမ္ပန္နတိ၊ ပစ္စယဿာမဂ္ဂိပဋိဗဒ္ဓတ္တာ ဒါနဿ။ ဧဝံကြိယာ
 ယဝိပစ္စယဿာမဂ္ဂိပဋိဗဒ္ဓတ္တာ ကြိယာဘိနိပ္ပတ္တိကာရဏေ သွေကဿာ
 ပျဘာဝေတဒဘာဝတော ဂါမာအပေန္တိ မုနယောတျာဒိသုအပါယာ
 ဒိ ကြိယာဘိနိပ္ပတ္တကေသု မုနိဂါမာဒိကေသု ပစ္စယေသု ဧကဿာ
 ဘာဝေန နေဝါပါယာဒိကြိယာဘိ သံသိဒ္ဓိ။ တထာဟိ သစေဂါမာဒိမိ
 သတိမုနိပ္ပဘုတယော နသန္တိ။ မုနိပ္ပဘုတိသုဝါ သတိဂါမာဒယော
 နသန္တိ၊ ကုတောတေသံ အပဂမော သမ္ဘဝေယျ။ အထဝါ၊ ကိဉ္စာ ပျပါ
 ယာဒိကြိယာယ မုနိပ္ပဘုတယောဝ ဝိသေသကာရဏံ၊ တထာဝိယဒျဝမိ
 ဘူတာဂါမာဒယော နသန္တိ၊ ကုတော တေအပဂစ္ဆန္တိတိ မုနိပ္ပဘုတိနံ
 ကြိယာဘိသံသိဒ္ဓိယေဝနသိယာ၊ ကုတော တဒါယတ္တကာရကတ္တသိဒ္ဓိ၊
 ဣတျာပါယာဒိကြိယာယ သာဓကတာယေဝ ဂါမာဒိနံ ကာရကတာ
 သာဓကံ၊ နသရူပါဝခာရဏန္တိ ဒဋ္ဌဗ္ဗံ။ တေနာဟာဂါမာဒိနံ အဘိနိပ္ပတ္တ
 ကတ္တံ ထပေတွာတိ။ ယထိစ္စသိစ္စာဒိ စောဒနာ။ တတ္ထယထိစ္စသိတ
 ထာဘဝတူတိ ဘောတံ တေသံဂါမာဒိနံ ကာရကတ္တံ ယထာယေနပ
 ကာရေနုဣတ္တသိ၊ တေသံဂါမာဒိနံ ကာရကတာ တထာတေနပကာရေ
 နဘဝတု။ အဝိတုခလူတိကိန္တုသစ္စံအပါယာဒိကြိယာဘိနိပ္ပတ္တကတ္တာ
 ဂါမာဒိနံ ကတ္တုသညာယဘဝိတဗ္ဗန္တိ သမ္ပန္နော။ ယောကောဝိပဒတ္ထော
 ကြိယမဘိနိပ္ပတ္တတိ၊ တဿ ကရောတိတိ ကတ္တာတိကတ္တုသညာယ
 ဘဝိတဗ္ဗတော ဂါမာဒိနံပိ ကြိယာကာရကတ္တာကတ္တုသညာယ ဘဝိ

တဗ္ဗန္တိ ဝုတ္တံဟောတိ။ နဘဝိတဗ္ဗံ။ ပ။ ဥပစရိယန္တေတိပရိဟာရော။ နဘဝိ
 တဗ္ဗန္တိ ဂါမာဒိနံ အပါယာဒိ ကြိယာဘိနိပ္ပတ္တကတ္တာကတ္တုသညာယန
 ဘဝိတဗ္ဗံ။ နိပ္ပရိယာယေနာတိ သဘာဝေန၊ အတ္တနော ဓမ္မတာယာတိ
 အတ္ထော။ တေသံ ကြိယာဘိနိပ္ပတ္တကတာဘာဝတောတိ တေသံဂါမာ
 ဒိနံ ပဒတ္တာနံ အပါယာဒိ ကြိယာဘိနိပ္ပတ္တကတာယ အဘာဝတော။
 ဝုတ္တတ္ထမေဝ ဥပမာယ ပကာသေန္တော ယထာဟိစ္စာဒိမာဟ။ တကြာ
 ယံအတ္ထယောဇနာ၊ ဘဝံအမှာကံ ဥပဂတိံ နိဿာယ ဝသတု၊ ဣတိယ
 ထာအန္ဓာဒိနံဝတ္ထု။ နံအတ္ထေသနိစ္စာဘာဝေအာလပနုဣတ္ထာယအဘာဝေ
 ပိ သတိ တဒတ္ထံဝသံ တဒတ္ထေန တေနအန္ဓာဒိဟေတုနာ ဝသန္တောဇ
 နော အန္တေနအန္တဟေတုနာဝသတိ၊ ဓမ္မေန ဓမ္မဟေတုနာ ဝသတိ၊ ဣတိ
 အန္ဓာဒိကော ပဒတ္ထောဟေတုနာမာတိ ပဏှိတေဟိဥပစရိယတေဝေါ
 ဟရိယတေ၊ တထာဇေဝံကိဉ္စာပိဂါမာဒယော မယံဣဒံ ကြိယံနိပ္ပာဒေမာ
 တိကြိယာဘိနိပ္ပာဒနာဘောဂဗျာပါရရဟိတာ၊ တထာပိ တတ္ထာဝေတေ
 သံဂါမာဒိနံဘာဝေသတိ အပါယာဒိနံကြိယာနံ ဘာဝတော ဥပလတ္တန
 တော တဒဘာဝေတေသံဂါမာဒိနံ အဘာဝေသတိ အပါယာဒိနံ ကြိ
 ယာနမဘာဝတောအနုပလတ္တနတော အပါယာဒိကြိယာဘိနိပ္ပတ္တကာ
 ဂါမာဒယောတိ ဥပစာရဝသေနပိဒုဟိ ဥပစရိယန္တေဝေါဟရိယန္တေ၊
 န သဘာဝတော။ တသ္မာတေ ဂါမာဒယော ကတ္တုသညံ နလဘန္တိတိ
 ဝုတ္တံဟောတိ။ ဘဝတွေဝမုပစာရော။ ပ။ နိရုတ္တကဘာဝါပဇ္ဇနတောတိ
 စောဒနာ။ တတ္ထဘဝတွေဝမုပစာရောတိ ဇေဝံဂါမာဒယောကြိယာဘိ
 နိပ္ပတ္တကာတိဝေါဟာရောဘဝတု။ တေနကာနောဟာနိတိ တေန ဥပ
 စာရေန နောအမှာကံ ကာနာမပရိဟာနိသိယာ။ ဟိကသ္မာဝဒါမိ၊ ကမ
 လသဏ္ဍော ပဗုဒ္ဓေါ၊ ဝနံ အဝဟသဟေ ပိကသိတေန ပုပ္ဖာနနေန၊ ဣတိ
 အာဒိနံ ဥပစရိတာနမ္ပိ ဝေါဟာရိတာနမ္ပိ ပဒတ္တာနံ ကတ္တုသညာယ ဥ
 ပလတ္တနတော။ ဧတ္ထပန ကိဉ္စာပိနေဝကမလသဏ္ဍာယ အဟံပဗုဒ္ဓိယာ
 မိတိ ကြိယာဘိ နိပ္ပာဒနာဘောဂေါအတ္ထိ၊ တထာပိတဒါယတ္တ ပိကသိ
 တာကာရံပဋိစ္စာယံ လောကောကတ္တုတ္တေန ကမလသဏ္ဍော ပဗုဒ္ဓေါ
 တိ ဝေါဟရတိ။ ဝနန္တိ ကတ္တုနိဒ္ဒေသော။ ပိကသိဘ ပုပ္ဖိနနေနာတိ
 ကရဏနိဒ္ဒေသော။ နောစကြကိဉ္စာပိ သဘာဝတောဝနဿအဝဟသနံ
 နာမအတ္ထိ တထာပိ ပုပ္ဖာနံပိကသိဘာကာရံ သန္ဓာယအဝဟသတိဇိ။

ဝေါဟာရိယတိ။ တဿာ ယမတ္ထော၊ ဝနံဝိကသိတေန ပုပ္ဖာနနေန အဝိ
ကသိတဿာ နဿ အဝဟသတိတိ။ ဇေကစ္စေပန ကမလသဏ္ဍော သ
ယံပဗုဒ္ဓေါဝိကသိတပုပ္ဖာနနေန အဝိကသိတံဝနံ အဝဟသတေတိ ဇေ
ကကတ္တုနိဒ္ဒေသေန အတ္ထံ ဝဒန္တိ၊ တေဝိသဘာဝတောကမလသဏ္ဍာဿ
အဝဟသနာ ဘာဝံ ဒီပေန္တိတိ နကောဝိ ဝိရောဓော။ ဇေံ ကတွတ္ထံ
ဒဿတွာ ဟေတွတ္ထေနာပိ ဘဝိတဗ္ဗန္တိ ဒဿန္တော အဝိစာတျာဒိ
မာဟ။ တတြာယံအတ္ထယောဇနာ၊ အဝိစကိမညံ၊ ဂါမာအပေန္တိ မုနယော
တျာဒိသု မုနိပ္ပဘုတိနံပဒတ္တာနံ ကိဘူတံ မုချကြိ သာဘိနိပ္ပတ္တကာနံ
ပဓာနဝသေန ကြိယံအဘိနိပ္ပတ္တန္တာနံ ကြိယာဘိနိပ္ပတ္တိယာ ကာရဏ
ဘာဝတော တေသံဂါမာဒိနံအန္ဓာဒိသုပဒတ္ထေသုရတ္တနယောနေဝ ယော
ကာရေတိသဟေတူတိ ဣမိနာ သုတ္တေန ဂါမာဒိနံ ဟေတုသညာယက
တာယဟေတွတ္ထေစာတိ ဣမိနာဂါမာဒိသုတတိယာဝိဘတ္တိယာစဘဝိ
တဗ္ဗံ၊ နစေဝံ သက္ကာဝတ္ထံ၊ တေသမုပစရိတဟေတုတ္တာ နမောတိတိ
တေသံဂါမာဒိနံပဒတ္တာနံ ဥပစရိတဟေတုတ္တာ ဝေါဟာရဝသေန လဒ္ဓ
ဟေတုတ္တာ ဟေတုသညာနဟောတိ၊ ဣတိဇေံ ဝစနံဝတ္ထံ၊ နစသက္ကာ။
ကသ္မာ။ ဘိက္ခာပုရိသံဝါသယတိ၊ ဇေနောအန္ဓေနအန္ဓဟေတုနာဝသတိစ္စာ
ဒိပယောဂေသု ဥပစရိတာနံဟေတုသညာယ ဥပလက္ခ နတော။ အထာပိ
ဝဒေယျန္တိ ဒုရန္တိ ကဒ္ဓကာလ။ ပ။ ထောကာကတ္တု။ သုစေတိ ဣမိနာ
သုတ္တေနဟေတွတ္ထေပိအပါဒါနသညာယဝိဟိတတ္တာ ဂါမာဒိသုအပါဒါန
သညာဇေဝဟောတိတိဝစနံအထာပိယဒိပိဘောန္တောဝဒေယျံ။ တဗ္ဗိနာတိ
တဗ္ဗိဝစနံဘောန္တေ ဟိဝတ္ထုဗ္ဗံ။ အပါယာဒိကြိယာသမာယောဂေသတိ
ဂါမာဒိနံအပါဒါနသညာကရဏတ္တန္တိ သမ္ပန္နော။ သစ္စံ၊ ပ။ ဒေါသာဝိက
ရဏာနာတိပရိဟာရော။ သစ္စန္တိ ဂါမာဒိသုကတ္တုဟေတုသညာဟိ ဘဝိ
တဗ္ဗန္တိ ယံဝစနံဘဝတာရတ္တံ၊ တံသစ္စံ။ တထာပိတိကိဉ္စာပိသစ္စံ။ ဒေဝ
ဒတ္ထောပစတိ၊ ဘိက္ခာဝါသယတိ၊ အန္ဓေန ဝသတိစ္စာဒိသု စရိတတ္တာနံ
ကတ္တုသညာဒိနံ အနဝကာသတ္တာ အပါဒါနသညာဒယော ဗာဓေန္တိ။
တ္ထေဒေဝဒတ္ထောတိကတ္တာ၊ ဣတရန္တယံဟေတုဝသေနရတ္တံ။ တတြာယံ
ယောဇနာ၊ ဒေဝဒတ္ထောပစတိစ္စာဒိသု ပယောဂေသုစရိတတ္တာနံကတ္တု
သညာဒိနံ ဂါမာဒိသု ပဒတ္ထေသု အနဝကာသတ္တာ အပါဒါနသညာဒ
ယော ကတ္တုဟေတုသညာဒယော ဗာဓေန္တိ။ စရိတတ္တာနန္တိ စရိတာ

ဥပစရိတာ ဝေဟရိတာအတ္ထာယာသံသညာနန္ဒိတာ စရိတတ္ထာ။တာ
သံစရိတတ္ထာနံ၊အသဘာဝပ္ပသိဒ္ဓါနန္ဒိ အတ္ထော။ ဒေဝဒတ္တောပစတိတိ
တ္ထေ ကထံကတ္တုသညာယ *ဥပစရိတတ္ထံ။ နနူ ပစနကြိယာဘိနိပ္ပတ္တ
ကတ္တာသဘာဝတောဝ ကတ္တုသညာတိစေ။ န။ဒေဝဒတ္တောဂစ္ဆတိစ္စာ
ဒိသုဝိယနပစနသပ္ပဋိဗန္ဓံ၊အထခေါတဏှုလာယတ္တဿပစနဿ တပ္ပဋိ
ဗန္ဓေန အဂ္ဂိအာလိမ္ပန ထာလျာရော ပနောဒက သေစနာဒိ ဗျာပါရေန
သိဒ္ဓတ္တာတဏှုလံပစတိတိ အဝတွာ ဒေဝဒတ္တောပစတိတိ ဝေဟရိ
ယတိ။ တဿှာ သိဒ္ဓမတြ မုပစာရောတိ။ တတြာသံ အဓိပ္ပါယဝိဘာဝ
နာ။ ဒေဝဒတ္တော ပစတိစ္စာဒိသု ကတ္တုသညာဒိနံ ယေဝေါကာသော၊န
အပါဒါနာဒိနံ၊အပါဒါနာဒိနံ ဝိသယ ကြိယာသမ္ပန္နာဘိဝါ။ ဂါမာအ
ပေန္တိ မုနယောတျာဒိသုအပါဒါနာဒိနံယေဝေါကာသော၊နကတ္တုသညာ
ဒိနံ၊မုနိပ္ပတုတိနံဝိယ သပ္ပဓာနဝသေန ကြိယာဘိနိပ္ပတ္တကတ္တာဘာဝါ။
ဣတိဂါမာဒိသု လဒ္ဓေါကာသာအပါဒါနသညာဒယော နယိဓေတုမ္ပာက
မောကာသော အတ္ထိတိဝတွာဥပစာရမတ္တမာဂမ္မသမ္ပတ္တကတ္တုသညာ
ဒယောသညာယောဗာဓန္တေ။ နှဒါနိဂါမာဒိသု ကတ္တုသညာဒိနံယေဝါ
နုပလတ္တနိယတံဒိပေန္တောအဝိစာတျာဒိမာဟ။တတ္ထအဝိစာတိကိမညော
နယော။ အဘိရူပါယ ကညာဒဒေယျာတိ အဘိရူပါယ ပုရိသဿက
ညာဒါတဗ္ဗာတိအတ္ထော။ တသေဝါတိဝိညာယတိတိ တဿ အဘိရူ
ပတရဿပုရိသဿကညာဒဒေယျာတိအတ္ထော ယထာဝိညာယတိတိ
သမ္ပန္နာ။ကာရကိယောတိ ကာရကဝိသေသော။ ကာရကိဋ္ဌတာတိ
ကာရကဝိသေသတာ၊ဝိသိဋ္ဌကာရကတာတိအတ္ထော။အလံဒေါသာဝိ
ကရဏနာတိဒေါသပ္ပကာသနေန နိပ္ပယောဇနန္ဒိ အတ္ထော။ယထိစ္စသိ
တျာဒိစောဒနာ။ယထိစ္စသိ တထာဘဝတူဘိ ဘောတွံဂါမာဒိနံကာရ
ကထံ ယထာယေနပ.ကာရေနဣစ္စသိ၊တေသံဂါမာဒိနံကာရကတာ တ
ထာတေနပကာရေန ဘဝတူ။ အဝိတုဓလူတိ ကိန္တုသစ္စံ။ ဣဟာတိဣ
မသ္မိံသုတ္တေ။ဝတ္တမာနိကပစ္စယေန နိဒ္ဓိဋ္ဌတ္တာတိ ဝတ္တမာနိ ကပစ္စယေန
အပါဒါနသညာယနိဒ္ဓိဋ္ဌတ္တာ။ ဝတ္တမာနေဘဝေါဝတ္တမာနိကော။ တံတံ
အတ္ထဝိသေသံပဋိစ္စတေ အာဂစ္ဆတိတိ ပစ္စယော။ ဝတ္တမာနိကောဇေ
ပစ္စယောဝတ္တမာနိကပစ္စယော။ တေန။ နတတ္ထ။ ပ။ ဘဝိတဗ္ဗန္တိတတ္ထ
ပစ္စယယောဂေ အပါဒါနသညာယ ဘဝိတဗ္ဗန္တိ။ နနဘဝိတဗ္ဗန္တိာဒိပရိ

ဟာရော။နနဘဝိတဗ္ဗန္တိ အတိတာနာဂတိကပစ္စယပယောဂေအပါဒါန
သညာယနဘဝိတဗ္ဗန္တိ၊ဘဝိတဗ္ဗမေဝါတိအတ္ထော။တေနသောတတ္ထယာ
ပေတိတိ သောမာတုကုန္တိ ဂတော နရော တေန မာတရာ ဘုတ္တာဟာ
ရေနတတ္ထမာတုကုန္တိ မှိ ယာပေတိဇိဝတိ။ ဧတ္ထကိဉ္စာပိ သောသတ္ထော
အတိတဗိတ္တက္ခဏယာပိတော၊အနာဂတဗိတ္တက္ခဏယာပေသတိ
စာတိကာလဝသေနပိယောဇနာကာတဗ္ဗာ၊တထာပိဥပလက္ခဏဝသေန
ကာလေကဒေသံဂဟေတွာဝတ္ထမာနိကပစ္စယပယောဂဝသေနဝရတ္တိ
ယာပေတိတိ။ ဥာဏမုခေအာပါထံအာဂစ္ဆန္တိတိ သဗ္ဗညုတညာဏဒ္ဓါ
ရေအာရမ္မဏဘာဝံ အာဂစ္ဆန္တိ။ဧတ္ထပနသဗ္ဗညုတညာဏဿ ဧကက္ခ
ဏေဝေနာနာသဘာဝါနံ သင်္ခါရပိကာရလက္ခဏာနိဗ္ဗာနပညတ္တိသင်္ခါတာ
နံ သဗ္ဗေသံဥေယျဓမ္မာနံ သဗ္ဗာကာရေနာပါထဂမနံ နာမနတ္ထိ၊ဧကဿ
ဗိတ္တဿဧကက္ခဏေ သဗ္ဗာရမ္မဏဂ္ဂဟဏေ အသမတ္ထတ္တာ။ ကိန္တု၊ဒုရ
တော ဗိတ္တပဋိဒဿနံပိယ။ သာမညဝသေန အတိတာဒိဗ္ဗောဒတိန္နာနံ
ဥေယျဓမ္မာနံဥပဋ္ဌာနာကာရံပဋိစ္စဇေဝရတ္တိ။ကက္ခဏဗုသနာဒိနာပန သဗ္ဗာ
ကာရေနနာနာဗိတ္တက္ခဏိကဿနာနာခဏေယေဝအာပါထမာဂစ္ဆန္တိ။
တဿှာ အတိတံသေဗုဒ္ဓဿဘဂဝတော အပ္ပဋိဟတံဥာဏံ။အနာဂတံ
သေဗုဒ္ဓဿဘဂဝတောအပ္ပဋိဟတံဥာဏန္တိ ဝစနတော အာဂတာအာ
ဂမိဿန္တိ စ။ဥပလက္ခဏဝသေနပန ကာလေကဒေသံဂဟေတွာ ယထာ
ဧတရဟိ ဇေမတိတာနာဂတေပိတိဒိပေတု အာဂစ္ဆန္တိတိရတ္တိ။ ဧက
ဒေသံဂဟေတွာရတ္တတ္တာတိကာလေကဒေသံဂဟေတွာ အပေတိအာ
ဒတ္ထေတိပဒါနံရတ္တတ္တာ။

(၂၂၂-၂) ဓာတုနာမာနန္တိ ပယောဂါပေက္ခာဆဋ္ဌိ။ ယေသုတိ
ယာဒိသေသု ဓာတုနာမောပသဂ္ဂါဒိသု။ အညထာတိ ယဒိသဗ္ဗာနေဝ
ဓာတုနာမောပသဂ္ဂနိပါတာနိ ဂဟိတာနိတိ အတ္ထော။ အညေသမဘာ
ဝါတိအညေသံပယောဂါနံ အဘာဝါ။သရူပနိဒ္ဒေသောဝနိရတ္တကောသိ
ယာတိ သဗ္ဗေသုတိရတ္တယေဝသိဣနတော ဇေမဝတွာ ဓာတုနာမုပ
သဂ္ဂါတိသရူပတောဓာတွာဒိနံနိဒ္ဒေသော နိရတ္တကောသိယာ။ယသ္မာစ
နိရတ္တကောသိယာ၊ တဿှာရတ္တနယေနဝအတ္ထော ဂဟေတဗ္ဗေတိ
အတ္ထော။ ဒုတိယပ္ပသင်္ဂေတိ အဘိဘူယာပဂမနတ္ထဝါစကဓာတု ရူပံ
ပဋိစ္စဗုဒ္ဓံပရာဇေန္တိတိ ဒုတိယပ္ပသင်္ဂေသတိ အပါဒါနပိသယာပဂမတ္ထ

ဝါစကပရာပုဗ္ဗဿဓာတုနော ပယောဂတ္တာ ဗုဒ္ဓသဒ္ဓဿ တဒပဝါဒါ အပါဒါနသညာဝဟောတိ။ ပရာဇေန္တိတိပဒဿဟတာနုဘာဝါဟုတွာ အပသက္ကန္တိတိအတ္ထသမ္ဘဝတောအပဂမတ္ထဝါစကတာဒဋ္ဌဗ္ဗာ။ သတ္တမိ ဝိဘတ္တိပ္ပသင်္ဂေတိ ကြိယာဓာရကတ္တံပဋိစ္စဟိမဝတိဘဝန္တိ ဇာယန္တိတိ သတ္တမိဝိဘတ္တိပ္ပသင်္ဂေသတိအပါဒါနဝိသယာပဂမတ္ထဝါစကပုဗ္ဗဿ ဓာတုနောပယောဂတ္တာ ဟိမဝန္တသဒ္ဓဿတဒပဝါဒါအပါဒါနသညာဝ ဟောတိ။ ပဘဝန္တိဟိပဒဿ သန္တန္တိတိ အတ္ထသမ္ဘဝတော။ ဥရသ္မာဇာ တောတိဇေတ္ထ ကထံအပါဒါနသညာ အပါဒါန ဝိသယကြိယာသမ္ပန္နာ ဘာဝါတိစေ။ နဇာတောတိဓာတုရူပဿကြိယာဝါစကတ္တာဣနိက္ခမနံ ဇာတိတိအဓိပ္ပေတံ။ တသ္မာဋ္ဌာနတောဋ္ဌာနသင်္ဂန္တိ ဇာတိတိဂဟေတွာ ဇာတောနိဗ္ဗတ္တော အပဂတောတိအတ္ထော။ တေနေဝ ဩပသိလေသိ ကာဓာရဝိသယာ သတ္တမိအနိဒ္ဓိဋ္ဌာတိ။ အဝိစ နာမပယောဂတ္တာ ဟော တေဝါဒါနသညာ။ ကိန္တုသဗ္ဗတ္တာပိဓာတုနာမောပသဂ္ဂါနိအပါဒါနဝိ သယကြိယာသမ္ပန္နဒီပကာနိ။ တသ္မာတဒနုရူပဝသေန ကြိယာကာရက သမ္ပန္နော ဝေဒိတဗ္ဗော။ အပသာလာယာတိဇေတ္ထ ဒုတိယပသင်္ဂေသတိ အပသာလံအာယန္တိ သာလံပရိဝဇ္ဇေတွာအာယန္တိတိအတ္ထော။ အပါဒါ နိစ္ဆာယံ ပန အပသာလာယသာလာသဇီပတော သာလာယအပဂတ္တာ ဝါအာယန္တိတိအတ္ထော။ အဘိဝိဗျတ္ထဝါစကဿာတိအန္တောကရဏတ္ထ ဝါစကဿ။ ဒုတိယပသင်္ဂေတိ အဘိဝိဗျတ္ထဝါစကတ္တာ အာသဒ္ဓဿ အာဗြဟ္မလောကန္တိ ဒုတိယပ္ပသင်္ဂေသတိဗြဟ္မလောကံ အန္တောကတွာ တိအတ္ထော။ တဒပဝါဒါယအပါဒါနသညာယကတာယမရိယာဒတ္ထဝါ စကဿ အာသဒ္ဓဿ အာဗြဟ္မလောကာတိ ယာဝဗြဟ္မလောကာတိ အတ္ထော။ ဥပရိပဗ္ဗတာတိ ပဗ္ဗတမတ္ထကတော ပဗ္ဗတဿသမန္တတော ဝါ။ ဗုဒ္ဓသ္မာပတိစ္စာဒိသု ပတိသဒ္ဓေါဝိရဟတ္ထဝါစကော၊ တသ္မာ အပါ ဒါနသညာကတာ။ ယဒိ မဋိစ္စတ္ထဝါစကောသိယာ၊ ဒုတိယပ္ပသင်္ဂေတော ပဋိပ္ပယောဂအပါဒါနသညာ နသိယာ။ တသ္မာ သဗ္ဗတ္ထဓာတုနာမောပ သဂ္ဂနိပါတာနံအတ္ထောပယောဂါနုသာရဝသေနဂဟေတဗ္ဗော။ ဗုဒ္ဓသ္မာ ပတိတိဗုဒ္ဓါပတိပဇ္ဇေကံဝိသုကတွာတေမာသံဓမ္မဒေသနတ္ထာယ သာရိ ပုတ္တောဘိက္ခု၊ အာလပတိအာမန္တေတိ။ တေလသ္မာပတိတိတေလတော ဝိသုကတွာ။ ဝေမုတ္တရကြာပိ။ ပက္ခောကာရကာနံ မဇ္ဈေဟောတိတိ

သမ္ပန္နော။ သုတ္တဿာပဝါဒေါယန္တိ အယံအာဒိသဒ္ဓေါ သုတ္တဿအပဝါ
ဒေါနိငါရဏဘူတောတိ အတ္ထော။ ဣဒံဝုတ္တံဟောတိကာလဘာဝေသု
စာတိမိနာကာလဝါစကတ္တာပက္ခသဒ္ဓဿပက္ခသ္မိန္တိ သတ္တမိပ္ပသင်္ဂေသ
တိတဒပဝါဒါအာဒိဂ္ဂဟံဏောနပဉ္စမိဝိဘတ္တိဟောတိတိ။

(၂၂၃-၃) ရက္ခနတ္ထာနမိစ္ဆိတံ။ ။ရက္ခိတဗ္ဗာဝါ အတ္ထာရက္ခ
နတ္ထာတိဇနေဟိရက္ခိတဗ္ဗာအတ္ထာ ရက္ခနတ္ထာနာမ။ တေသံရက္ခနတ္ထာနံ
အန္တရေ ယံဝတ္ထုဣစ္ဆိတံ၊ တံအပါဒါနသညံ ဟောတိ။ ကထံ။ ကာကေ
ရက္ခန္တိ တဏှုလ္လာတိတ္ထေ ကာကာပိရက္ခိတဗ္ဗာ၊ ယထာတဏှုလံ န
ဩတရန္တိ။ တဏှုလ္လာပိ ရက္ခိတဗ္ဗာ၊ ယထာ ကာကာနခါဒန္တိ။ ဝေမေ
တေသံရက္ခိတဗ္ဗာနံ ဒိန္နံ ဝတ္ထု။ နံ အန္တရေ တဏှုလ္လာဝဣစ္ဆိတံ၊ တသ္မာ
တတ္ထာပါဒါနသညာဟောတိ။

(၂၂၄-၄) ဇေတဝနေတိ ဇေတဝနဋ္ဌာတိ ဣမိနာဝစနေန အပါ
ဒါနတ္ထေသတ္တမိပ္ပသင်္ဂတ္တံဒီပေတိ။ တသ္မာသုတ္တေနတ္ထေ အပါဒါနသညံ
ကတွာ တသ္မိံ ပဉ္စမိပ္ပသင်္ဂေဝါဂ္ဂဟဏောန တဒပဝါဒါ သတ္တမိဝိဘတ္တိ
ကတွာ အာဒေသာဒိဝိဓာနံ ကတ္တဗ္ဗံ။ ဇေတဝနဋ္ဌာတိဇေတဝနေဋ္ဌိတော
ဇေတဝနဋ္ဌော။ တသ္မာဇေတဝနဋ္ဌာဇနတော။ ယသ္မာ ဇေတဝနသဒ္ဓေါ
ကတ္တစောကာ သဝါစကော၊ ဇေတဝနေ ဝိဟရတိစ္စာဒိသုဝိယ။ ဣပေန
အဒဿနိစ္စာ ပယောဂတ္တာ တဩဋ္ဌဝါစကော။ တသ္မာ တံဒသေတံ
ဇေတဝနဋ္ဌာတိအာဟ။ တမေဝတ္တံသာဓေတံ ယထာတျာဒိ မာဟ။ အည
ထာတိ ယဒိဩကာသောအဓိပ္ပေတောသိယာတိ အတ္ထော။ တေနာဒဿ
နိစ္စာဝနသမ္ဘဝေယျာတိ တေန ကရဏဘူတေန ဇေတဝနသဒ္ဓါဘိဓေ
ယျေန ဩကာသေန အဒဿနေ ဣစ္စာဝနသမ္ဘဝေယျာတိ အတ္ထော။
ယသ္မာဟိ အဒဿနိစ္စာနာမ ဇနံပဋိစ္စဘဝတိ၊ နောကာသံ။ တသ္မာ အ
ဒဿနိစ္စာ ဇေတဝနောကာသံပဋိစ္စ နဘဝတိ။ တာယာ ဘာဝေကယံ
တပ္ပဋိဗဒ္ဓါဝိဘတ္တုပ္ပတ္တိတိ ဝုတ္တံဟောတိ။ သမ္ပဒါနေဝါကရဏဝစနံ။
တဿဇေတဝနဿအဒဿနိစ္စာဝနသမ္ဘဝေယျာတိအတ္ထော။

(၂၂၅-၅) ဒုရန္တိ။ ပ။ ။ စသဒ္ဓဂ္ဂဟဏောနအညတ္ထာပိ ပဉ္စမိဝိ
ဘတ္တိဉ္စဆဋ္ဌိဒုတိယာတတိယာဝိဘတ္တိယောစသင်္ဂဏှာတိတိ စသဒ္ဓဂ္ဂဟ
ဏောန ကရဏဘူတေန သုတ္တာဂတပယောဂတော အညတ္ထပယောဂေ
ပဉ္စမိဝိဘတ္တိဉ္စ ဣဟအပါဒါနကာရကေ ဆဋ္ဌိဒုတိယာတတိယာဝိဘတ္တိ

ယောစ သင်္ဂဏှာတိ။ တသ္မာသုတ္တေန အပါဒါနသညံ ကတွာ တသ္မိံ
 အပါဒါနေ အပါဒါနေ ပဉ္စမိဘိ ပဉ္စမိပ္ပသင်္ဂေ တဒပဝါဒါ စဂ္ဂဟဏေန
 ဆဋ္ဌာဒယော ကာတဗ္ဗာ။ အတ္ထောပနေတာသံ ပဉ္စမုတ္တ ဝသေနေဝဂ
 ဟေတဗ္ဗော။ ဝိဘတ္တိဝိပရိဏာမောဝ ဘဝတိ။ နတ္ထိစတ္တဿ ဝိပရိတတာ
 တိဂုတ္တတ္တာဝိဘတ္တိဝိပရိဏာမပ္ပယောဂေ အတ္တဝိပရိဏာမောနတ္ထိတျာ
 ဝဂန္တဗ္ဗံ။ အာရကာဒယောဒုရတ္ထပရိယာယာတိအာရကာဒယော သဒ္ဓါ
 ဒုရတ္ထဝါစကာ။ အဒ္ဓါနဿနိဗ္ဗာနန္တိ ဒိဃမဂ္ဂဿ ပရိစ္ဆေဒေါ။ အဝိဇ္ဇ
 မာနတာတိ တွာပစ္စယန္တဿသဒ္ဓဿ အဝိဇ္ဇမာနတာတွာလောပေါနာ
 မာတိသမ္ပန္နော။ ဒိသတ္ထဒိပကေဟိသဒ္ဓေဟိတိ ဣဒိသတ္ထဒိပကသဒ္ဓေါ
 နာမ ပုရတ္ထိမာဒယော။ နန္ဒေဝံသန္တေတျာဒိစောဒနာ။ ဧဝံသန္တေတိ ဒိ
 သာယောဂသဒ္ဓဿ ဒိသတ္ထဒိပကေဟိ သဒ္ဓေဟိ သမ္ပယောဂေါ ဟော
 တိတိ ဧဝံ အတ္ထေသတိဣတော သာတျာဒိသုဇေ ပယောဂေသု ကာရ
 ကဿ အပါဒါနသညာယ ဘဝိတဗ္ဗံနန္တိ သမ္ပန္နော။ အထကထံ ပုဗ္ဗ
 တောတျာဒိသု ဟောတိတိ အထ ဧဝံသန္တေ ပုဗ္ဗတော တျာဒိသု ဒိသာ
 ယောဂရဟိတေသု ဒိသတ္ထဝါစကေသု ပယောဂေသု ကာရကဿ အ
 ပါဒါနသညာကထံ ဟောတိတိ အတ္ထော။ သဂ္ဂပေကသေသ ဝသေနာ
 တျာဒိပရိဟာရော။ ဘဇပုထက္ကရဏေတိ ဘဇဓာတုပုထက္ကရဏေ နာ
 နာကရဏေ ဝတ္တတိတျတ္ထော။ အဝိဘတ္တိဝိဘဇနန္တိ အဝိဘတ္တိဿ အ
 နာနာဘူတဿ ဧကသဘာဝံ ဂတဿ အတ္တဿ ဝိဘဇနံ နာနာကရ
 ဏံ အဝိဘတ္တိဝိဘဇနံ။ ဂေါသုတိနိဒ္ဓါရဏေ ဘုဒ္ဓံ။ ဧကံကဏ္ဍပ္ပကာရံ
 ဂေါဒဗ္ဗန္တိ အတ္ထော။ တဿမုဒါယတော အဝိနိမုတ္တဿေဝဂုဏသမ္ပ
 ဓာရဏန္တိ တတောဂေါသမုဒါယတော အဝိနိမုတ္တဿအနပဂတဿ
 အဝိနာဘူတဿ ဂေါဒဗ္ဗဿ ဂုဏသမ္ပဓာရဏံ ဂုဏဝသေန နာနာက
 ရဏံ ဂုဏဝိသေသ ကရဏံဝါ အဝိဘတ္တိ ဝိဘဇနံ နာမာတိသမ္ပန္နော။
 သမ္ပန္နံ ဝိရတမာတိ သမ္ပန္နံ ပဏီတံ ဩဇေန္တိ ဝိရံယဿာသာ သမ္ပန္နံ ဝိ
 ရာ။ အယဉ္စ သမ္ပန္နံ ဝိရာ၊ အယဉ္စ သမ္ပန္နံ ဝိရာ၊ အယမိမေသံ ဝိသေသေန
 သမ္ပန္နံ ဝိရာတိ သမ္ပန္နံ ဝိရတမာ။ ဂါဝိနံ အန္တရေသမ္ပန္နံ ဝိရတမာအတိမ
 ရရ ဝိရာကဏ္ဍာ ခေတိ အတ္ထော။ ဒဿနိ ယတမာတိ အတိတ္ထိကရ
 ဏတ္ထေန ဒဿနံ အရဟတိတိ ဒဿနိယာ။ တမပစ္စယော ဂုတ္တနယေန
 ယောဇေတဗ္ဗော။ နဝရိနံ အန္တရေ ဒဿနိယတမာအတိဝိယ ဒဿနံပရ

ဟာ သာမဝဏ္ဏကာတိအတ္ထော။ ဧကံပုထက္ကတမဝယဝံ ဂဟေတွာတိ
သရဒါယတောဝိသုံကတံ ဧကံအဝယဝံ ဂဟေတွာ ဂုဏသမ္ပရာရဏံ
ဂုဏဒိသေသကရဏံ။ ဣပကဿာတိတု အပကဿ။ အပနေတွာတိ
အတ္ထော။ ဝိရမဏတ္ထသဒ္ဓပ္ပယောဂေါတိဝိရမဏံ အတ္ထောယေသံသဒ္ဓါနံ
တေဝိရမဏတ္ထာ။ သဒ္ဓါ။ တေသံပယောဂေါ။ ဧတ္ထဝိရမဏတ္ထသဒ္ဓေါနာ
မအာရတိဝိရတိ ပဒိုဝိရတိ ဝေရမဏိစ္စာဒယော။ သုရစ္စာရဏတ္ထန္တိ
သုခေန ဥစ္စာရဏတ္ထာယ ဝါစာသဏ္ဍတာယ သိလိဋ္ဌတာယသုဏ္ဏိယပ
ဒေသုကထာသိလိဋ္ဌတာယာတိအတ္ထော။ သုခသံသုဒ္ဓိဒ္ဓိတိမဿတ္ထဿ
ဝါစကေတိဧတ္ထ သုခသံသုဒ္ဓိဒ္ဓိတိ ဓာတွတ္ထဝါစကာသဒ္ဓါနာမ အသံ
သဋ္ဌာနုပကုဋ္ဌာဂရဟိတာဒယော။ အညထာတိ ယဒိ သန္နိတ္ထဝါစကေ
သင်္ဂဏ္ဍတိတိအတ္ထော။ လဟွက္ခရတ္တာတိ အပ္ပက္ခရတ္တာ။ ပဌမတ္ထဝါ
စကံ ပုဗ္ဗသဒ္ဓပယောဂမာဟာတိ ပဌမတ္ထဝါစကဿ ပုဗ္ဗသဒ္ဓဿ ပ
ယောဂမာဟ။ ဝါစာသိလိဋ္ဌတာယေတ္ထန္တိဂ္ဂဟိတာဂမောကတော။ အည
ထာတိ ယဒိ ပုဗ္ဗယောဂဂ္ဂဟဏေန ဒိသတ္ထဝါစကပုဗ္ဗယောဂံဝုတ္တံ ဘ
ဝေယျ။ ဝိသုံနဝတ္ထဗ္ဗန္တိ ဒိသာယောဂဂ္ဂဟဏံဝိသုံနဝတ္ထဗ္ဗံဘဝေယျာတိ
အတ္ထော။ ဟေတွတ္ထေ သင်္ဂဏ္ဍာတိတိ ဟေတွတ္ထဝန္တေသဒ္ဓေ သင်္ဂဏ္ဍ
တိ။ ဟေဘုအတ္ထော ယေသန္တေဟေတွတ္ထာ တိဟိသမာသော။ ဗဟုဗ္ဗိ
ဟိသမာသောစ ဝန္တေမန္တရိပစ္စယာစ အဿတ္ထုတ္ထာနတိက္ကမနတော
သမာနတ္ထဝိသယာ။ တထာဟိ လမ္ဗကဏ္ဍောတိဧတ္ထ လမ္ဗာနိကဏ္ဍာနိ
ယဿာတိ သမာသောပုရိသဿ လမ္ဗကဏ္ဍဝန္တံဝဒိပေတိ။ ကိန္တု
သော *ပဒသမဝါယေ အညပဒတ္ထဝသေန သန္နိဟိတော။ ဂုဏဝါသ
တိမာ မေခာဝိတျာဒိသု ပစ္စယသမာမဂ္ဂိဝသေနာတျာဝ ဂန္တဗ္ဗံ။ တတ္ထ
ဟိ ကတ္တုဗုဒ္ဓိသဉ္ဇာယတေ၊ သောစကတ္တာ နဟောတိတိ အကတ္တာတိ
ဝတ္ထံ၊ သက္ကာတိသောစဟေတု ယသ္မာကတ္တာ နဟောတိ၊ ဣတိတသ္မာ
အကတ္တာတိ ဝတ္ထံ၊ သက္ကာတိ တတ္ထ အကတ္တရိဂ္ဂဟဏေ သုတ္တကတ္တု
နေ အာစရိယဿဗုဒ္ဓိ သဉ္ဇာယတိတိ သမ္ပန္နော။ သိဒ္ဓေသတျာရဓ္မော
တိ ဟေတုဂ္ဂဟဏေန ဝ အသတိ အကတ္တရိဂ္ဂဟဏေသိဒ္ဓေ သတိပုန
အကတ္တရိဂ္ဂဟဏဿ အာရဓ္မောတိအတ္ထော။ ယတြတွနေနာတိ ယတြ
တုပယောဂေ အနေန အကတ္တရိဂ္ဂဟဏေန အပါဒါနသညာဟောတိ
တိအတ္ထော။

(၂၂၆-၆) သမ္ပန္နအဿာဒဒါတိတိ သမ္ပဒါနန္တိယဿ ယံဒါတု
 ကာမောသော ပဋိဂ္ဂါဟကော သမ္ပန္နသမ္ပာဂက္ခိာ အဿ ဒါယကဿ
 သန္တကံ အာဒဒါတိဂဏှာတိတိ သမ္ပဒါနံ။ ကတ္ထဝိပန သမ္ပေစ္စအဿဒဒါ
 တိတိပါဌောဒိဿဘိ။ တဿာယမတ္ထောဇနောသမ္ပေစ္စသမ္ပာပကာရေန
 ဥပသင်္ဂမိတွာ အဿကာရကဿ ဒဒါတိ။ ဣတိတသ္မာ တံ ကာရကံ
 သမ္ပဒါနံနာမ။ ဥာယတ္ထာဝိပဋိဂ္ဂါဟဏမတ္ထေနေဝ သမ္ပဒါနတာဝုတ္တာ။
 ဥပသဇတိတိဒဒါတိတိ အတ္ထော။ ဒတ္တန္တိ ဒိန္နံခနံ။ တထာဝေါဟရိယတိ
 တိဒိန္နံ သာဒိယတိတိကတိယတိ။ ယဇတိတိဒဒါတိ။ ယဇဒေဝပူဇာသင်္ဂ
 ဟကရဏဒါနဓမ္မေသုတိဓာတုနောရူပံ။

(၂၂၇-၇) ဇိဗံသာနာမသဗ္ဗိန္ဒနာ ဝိနာသောဝါ။ ဣမေသဉ္စတ
 ဒတ္ထဝါစိနမညေသဉ္စ ပယောဂေတိ ဣမေသံဝုတ္တပကာရာနံ ဓာတုနဉ္စ
 ပယောဂေတေသံဓာတုနံ အတ္ထဝါစိနံ အညေသဉ္စသဒ္ဓါနံပယောဂေ။ သံ
 ရာဓောနာမယာစနာ။ အင်္ဂံနာမသင်္ဂေတကရဏံ။ သုသဝနေတိမဿ
 ပယောဂေတိသမ္ပန္နော။ ပုဗ္ဗကတ္တုနောစပယောဂေတိအတ္ထော။ ပုဗ္ဗဿ
 ကမ္မဿကတ္တာပုဗ္ဗကတ္တာ။ တဿပုဗ္ဗကတ္တုနော။ သိဒ္ဓေသတျာရမ္ဘဿာ
 တိ သိဒ္ဓေသတိအဓိပ္ပေတဒတ္ထ ပုနအာရမ္ဘဿ ပုနာရဒ္ဓဿ အတ္ထဿ
 အတ္ထဂ္ဂဟဏဿာတိအတ္ထော။ ဝိဟနိယာ ဝိဘူတိယောတိဝိဘူတိယော
 သမ္ပတ္တိယောဝိဟနိယာပတ္ထေတဗ္ဗာပတ္ထေထာတိအတ္ထော။

(၂၂၈-၈) ယောအာဓာရောတိယောကာရကဘူတောပဒဒတ္ထော
 ကြိယာယအာခါရောတိအတ္ထော။ ဩကာသသဒ္ဓဿ အာဓာရဝါစကတ္တံ
 ဒဿေန္တော ယထာဟိတျာဒိမာဟ။ ယထာဟိဒဗ္ဗာနံပတိဋ္ဌာ ဩကာ
 သောတိဝုစ္စတိတိနတ္ထိ ခညာနံ ဩကာသော နိသိဒနော ကာသောထပ
 နော ကာသောတျာဒိသု တေသံတေသံ ဝတ္ထု။ နံ ပတိဋ္ဌာအာဓာရဘူတံ
 ဋ္ဌာနံ ယထာ ဩကာသောတိ ဝုစ္စတိ။ တထာ အယမဝိ ကာရကော
 ကတ္တုကမ္မာနံပဋိဗန္ဓာယကြိယာယပတိဋ္ဌတ္တာဩကာသောနာမာတိဝုစ္စ
 တိ။ တသ္မာ ဩကာသောတိ ဝစနံ အာစရိယေနဝုတ္တံ။ ကဇေနိသိဒတိ။
 ထာလိယံ ဩဒနံပတိတျာဒိသုယသ္မိံ အာဓာရဘူတေဝတ္ထုမိနိသန္ဓနပ
 စနာဒိကံ ကြိယံကရောတိ။ တံဝတ္ထုတေသံကတ္တုကမ္မသမဝေတာနံ ကြိ
 ယာနံပတိဋ္ဌာနတ္ထေန ဩကာသောနာမာတိဝုတ္တံ ဟောတိ။ ကဇေနိသိ
 ဒတိဒေဝဒတ္ထောတိ ဧတ္ထေဟိ ကဇေဒေဝဒတ္တံ ဓာရေန္တော တံသမံဝေ

တံ အာသနကြိယာဉ္စောရေတိ။ ထာလိယံ ဩဒနံ ပစတိတိ ဧတ္ထာပိထာစိ
 တဏှုလံ ဓာရေန္တိ တံသမဝေတံ ပစနကြိယံပိ ဓာရေတိ။ တေနာဟ
 ကတ္တုကမ္မာနံ ကြိယာယ ပတိဋ္ဌတ္တာတိ။ ဣပေနာတျာဒိစောဒနာ။ ကတ္တု
 ကမ္မာနံ ကြိယာယ ပတိဋ္ဌတ္တာ တေသံယေဝ ဩကာသသညာယ ဘဝိ
 တဗ္ဗန္တိ။ ယထာ ယောယသနိဿဒယာ၊ သောတသပတိဋ္ဌာနာမ၊ ဧဝံ
 ကတ္တုကမ္မာနံ ကြိယာယာတိ ကြိယုပနိပဿယတ္တေန ကတ္တုကမ္မာနံ
 နိဗ္ဗိဋ္ဌတ္တာ ကတ္တုကမ္မာနုပနိဿာယ ယာကြိယာဇာယတိတိ တဿာ
 တာနေဝပတိဋ္ဌာနာနိဟောန္တိ၊ နဇေတဝနာဒိနိ။ ဇေတဝနာဒယောဟိ
 ကြိယာဓာရဘူတာနံ ကတ္တုကမ္မာနမာဓာရာ။ ဣတိပဓာနဝသေနကတ္တု
 ကမ္မာနမေဝ ကြိယာဓာရ သဘာဝတ္တာတေသမေဝ ကတ္တုကမ္မာနံ ဩ
 ကာသသညာယဘဝိတဗ္ဗန္တိ ဝုတ္တံဟောတိ။ အထ ကထံ ဇေတဝနာဒိ
 နန္တိ အထဧဝံ ကြိယာဓာရကတ္တာဘာဝေသတိ ကြိယာဓာရကတ္တံပဋိစ္စ
 ဇေတဝနာဒိနံပဒတ္တာနံ ဩကာသသညာကထံဟောတိ။ အထစ၊ အထ
 ဧဝံကတ္တုကမ္မာနံ ဩကာသတ္ထေ သတိဇေတဝနာဒိနံ ကထမောကာသ
 သညာတိပိအတ္ထော။ လောကီကာနံတျာဒိပရိဟာရော။ တတ္ထ ဟိဣတိ
 ကာရဏတ္ထေနိပါတော။ ဟိယသ္မာ လောကာဘိမတဝသေနသဒ္ဓပ္ပယော
 ဂါသိဇ္ဈန္တိ၊ ဟသ္မာလောကီကာနမဘိလက္ခိ တာကာရဝသေန ဇေတဝ
 နာဒိနံ ဩကာသသညာဟောတိတိသမ္ပန္ဓော။ အနေနလောကသင်္ကေတ
 သိဒ္ဓါသဒ္ဓပ္ပယောဂါ၊ နပရမတ္ထသိဒ္ဓါတိဒသေတိ။ တထာဟိဝုတ္တံဝေါဟာ
 ရပိသယောသဒ္ဓေါ၊ နေကန္တပရမတ္ထတောတိ။ ကတ္တုကမ္မာနံ ကြိယာယာ
 ဓာရကတ္တေန ဇေတဝနာဒိနိ သမဓိဂစ္ဆန္တိ၊ နပနကတ္တုကမ္မာနိတိဝစနံ
 လောကီကာနမဘိလက္ခိတာကာရဒဿနတ္ထံဝုတ္တံ။ တတြာယမတ္ထော၊
 ကိဉ္ဇာပိဇေတဝနာဒယော ကတ္တုကမ္မာနမာဓာရာ၊ နကြိယာယ။ တထာပိ
 ကတ္တုကမ္မာနိဓာရေန္တာ တံသမဝေတံ ကြိယမပိဓာရေန္တိတိ* ကတွာ
 ပရံပရာဓာရဝသေနာပိ ကြိယံပဋိစ္စောကာသသညာ ဇေတဝနာဒိနံ၊ န
 ကတ္တုကမ္မာနန္တိ လောကာဘိမတံ စေတသိသမာဒါယကတ္တုကမ္မာနံ
 တျာဒိမာဟ။ အယမေတ္ထယောဇနာ၊ ကတ္တုကမ္မာနံ ပဋိဗဒ္ဓါယကြိယာယ
 ဇေတဝနာဒိနံဝတ္ထုနံ အာဓာရကတ္တေနဇေတဝနာဒိနိဝတ္ထုနိ ဩကာသ
 သညာနိဟောန္တိတိ လောကီယာ သမဓိဂစ္ဆန္တိ ဇာနန္တိ၊ ကြိယာယ
 ကတ္တုကမ္မာနံ အာဓာရကတ္တေန အာဓာရကတ္တံပဋိစ္စ ကတ္တုကမ္မာနိ

ဩကာသသညာနိဟောန္တိတိနသမဓိဂစ္ဆန္တိ။ တေသဉ္စ တေနာကာရေ
 နာဘိမတဘာဝေါတိ တေသဉ္စလောကီကာနံ တေနကတ္တုကမ္မာနံ ကြိ
 ယာဓာရကတ္တသင်္ခါတေန အာကာရေန ဩကာသဿ အဘိမတဘာ
 ဝေါဇေတဝနာဒီနံပဒတ္တာနံ သတ္တင်္ဂိဒ္ဓေသကရဏဒဿနတော ဝိညာ
 ယတိ။ တေနာကာရေနတေသံဇေတဝနာဒီနံ လောကီကေဟိအဘိမတ
 ဘာဝေါတိဝိသမ္ဗန္ဓော။ ဧဝံလောကာဘိမတဝသေန ဇေတဝနာဒီနမော
 ကာသသညာနကတ္တုကမ္မာနန္တိဒဿေတွာ ပုနဝိသေသဝိဓိဗလေနာဝိ
 နေဝကတ္တုကမ္မာ နမောကာသသညာဟောတိတိ ဒဿေန္တော ကတ္တု
 ကမ္မာနံဝါတျာဒိမာဟ။ ဝါတိအထဝါ။ အယမညော နယောတိအတ္ထော။
 ကတ္တုကမ္မာနံကြိယာဓာရကတ္တေ သတိဝိ ယံကရောတိ တံကမ္မံ။ ယော
 ကရောတိသကတ္တာတိ နိန္ဒံသုတ္တာနံဝုတ္တတ္တာ ယောဓာရောတမောကာ
 သန္တိသုတ္တေနကြိယာဓာရကတ္တံပဋိစ္စသမ္ပတ္တံဩကာသသညံဗာဓေတွာ
 ကတ္တုကမ္မသညာဝဟောန္တိ။ ကသ္မာတိဓေ။ ယသ္မာတာ ကတ္တုကမ္မ
 သညာဝိသိဋ္ဌဝိသယာ ဝိသေသဝိသယာ။ တသ္မာတိ အတ္ထော။ ဣဒံဝုတ္တံ
 ဟောတိ။ ယထာဩကာသသညာယောဓာရောတမောကာသန္တိ မုချော
 ပစာရေအဝိစာရေတွာ အာဓာရမတ္တမာဂမ္မဝုတ္တတ္တာ သဘာဝတော
 ကြိယာဓာရကတ္တံပဋိစ္စ ကတ္တုကမ္မာနဉ္စပရံပရာယ ကြိယာဓာရကတ္တံ
 ပဋိစ္စ ဇေတဝနာဒီနဉ္စ သာဓာရဏာ။ နတထာ ကတ္တုကမ္မသညာဝိသိဋ္ဌ
 ဝိသယတ္တာ။ ဝိသေသဝိသိနောစသာမညဝိဓိဗာဓကတ္တာကတ္တုကမ္မသညာ
 ဩကာသသညံဗာဓေတွာ ကတ္တုကမ္မသညာဝဟောန္တိတိ။ ယဒိပနာ
 တျာဒိစောဒနာ။ ယဒိပနာဓာရဿဩကာသသညာတိကြိယာယ အာ
 ဓာရပဘူတဿ ပဒတ္တဿ ယဒိဩကာသသညာဟောတိ။ သာသနေ
 ဝသတိ။ ပ။ မုပ္ပတိစ္စာဒီသုပယောဂေသုသာသနာဒီနံပဒတ္တာနံဩကာ
 သသညာကထံဟောတိ။ ဧတေဟိ သာသနာဒယောပဒတ္တာဝါ သာဒီနံ
 ကြိယာနံမုချတောသစ္စတော အာဓာရဘူတာပတိဋ္ဌာဘူတာနဟောန္တိ။
 ကိံဝုတ္တံဟောတိ။ ယထာဂေဟေဝသတိစ္စာဒီသုပရိသဿစတုဣရိယာ
 ပထသင်္ခါတာယဝါ သာဒိကြိယာယဂေဟာဒီနမာဓာရဘာဝေါဟော
 တိ။ ဧဝံပရိယတ္တိပဋိပတ္တိပဋိဝေဓသင်္ခါတသာသနာဒီပဒတ္တာနံသမဏာဒီ
 ပဋိဗဒ္ဓါယ ဣရိယာပထသင်္ခါတဝါသာဒိကြိယာယအာဓာရဘာဝေါသစ္စ
 တောနတ္ထိ။ ဣတိအာဓေယျာဓာရ ရဟိတဿ ပဒတ္တဿ ကထမော

ကာသသညာဟောတိတိဝုတ္တံဟောတိ။ကတ္ထစိပနကဇ္ဇေနိသိဒတိစ္စာဒိ
သုပရံပရာယဝိကြိယာခာရတာဟောတိ၊နတထာပျုတြာတိဒသေန္တော
နာဝိစ္စာဒိမာဟ။တတ္ထကြိယာသန္နိဿယာနန္တိသမ္မာနိသိယန္တိတိသန္နိ
ဿယာ။ကြိယာယသန္နိဿယာဇနကတ္တေနအာခာရဘူတာတိကြိယာ
သန္နိဿယာ။တေသံကြိယာသန္နိဿယာနံ၊သမဏာဒိနန္တိမိနာတုလျာ
မိကရဏံ။ ကြိယာခာရဏန္ဒါရေနာတိ ကြိယာယခာရဏန္ဒါရေနာတိ
ဝတ္တဗ္ဗယကာရလောပံကတွာဇေဝုတ္တံ။အာခာရတယာတိ အာခာရာ
တယာတိဆေဒေါ။ကြိယာသန္နိဿယာနံသမဏာဒိနံပဒတ္တာနံ ခာရဏ
န္ဒါရေနခာရဏုပါယေန တံသမဝေတာယဝါသာဒိကြိယာယဝိ ဇေတေ
သာသနာဒယောပဒတ္တာ အာခာရာတိနာဝိတယာဝိညာယန္တေ၊တသ္မာ
သာသနာဒိနံ ဩကာသသညာကထံ ဝိညာတဗ္ဗာတိသမ္ပန္နော။ယထာ
ကဇ္ဇေနိသိဒတိစ္စာဒိသု ကဇ္ဇော ဒေဝဒတ္တံခာရေန္တော တဒုပနိသိတမ္ပိ
အာသနကြိယံခာရေတိ၊ဇေဝိဓာဝိ သာသနာဒယောပဒတ္တာ သံမဏာ
ဒယောခာရေန္တော တဒုပနိသိတမ္ပိ ဝါသာဒိကြိယံခာရေန္တိတိကတွာ
ပရံပရာခာရဝသေနာဝိနေဝသာသနာဒိနမာခာရတာသမ္ပဝတိ။တသ္မာ
ကြိယာခာရကတ္ထမာဂမ္မကထံဩကာသသညာဟောတိတိ ဝုတ္တံဟော
တိ။ကေစိပနအာခာရတယာတိဇေတေ အာခာရတာယာတိဝတ္တဗ္ဗတာ
ကာရဂတဿာကာရဿ ရဿံ ကတွာ ယကာရဂတဿ အကာ
ရဿစဒိဗံကတွာဇေဝုတ္တန္တိ ဒဝန္တိတိ။တတြာယံယောဇနာ၊ကြိယာ
သန္နိဿယာနံကတ္ထုဘူတာနံ သမဏာဒိနံပဒတ္တာနံ ပဋိဗဒ္ဓါယကြိယာ
ယခာရဏန္ဒါရေနသာသနာဒိနံပဒတ္တာနံအာခါရဘူတာတယဇေတေသာ
သနာဒယောပဒတ္တာဩကာသသညာဟောန္တိတိနာဝိဝိညာယန္တေတိ။
အဓိပ္ပာယောပဒေတ္တာဝိ ဝုတ္တနယောဝ။ သစ္စမေဝေတန္တုာဒိ ပရိဟာ
ရော။တတ္ထသစ္စမေဝေတန္တိ နဟေတေမုချာခာရဘူတာတုာဒိကံ ဇေဝံ
ဝစံသန္တန္တိ အတ္ထော။ အထာဝီတိကိဉ္ဇာဝိ သာသနာဒယောပဒတ္တာဝါ
သာဒိနံ နစမုချာခာရဘူတာနစပရံပရာခာရဘူတာတိအတ္ထော။ ကြိယံ
ပဋိစ္စ ယောအာခာရတယာမိပ္ပေတောတိ ကြိယံပဋိစ္စ ကာရဏံကတွာ
ယောကာရကော အာခာရောတိ တယာအဓိပ္ပေတော။ အထဝါ၊ယော
ပဒတ္တာ ကြိယံပဋိစ္စကာရဏံကတွာ အာခာရတာယ အာခာရတာ
ဝေနဇနေနအဓိပ္ပေတော၊သောပဒတ္တာတိဝိအတ္ထော။ဣတိသုတ္တတ္ထော

တိယောဓာရောတမောကာသန္တိ သုတ္တဿအယံ အတ္ထော။ ကသ္မာပ
နေတ္ထ သုတ္တတ္ထာဝိကရဏံ ကတန္တိစေ။ ဥပရိကြိယာဓာရကဿ ပ
ဒတ္ထဿေဝဩကာသသညာတိနိယမနတ္ထန္တိ ဒဠဗ္ဗံ။ သာစာဓာရတာတိ
သောစကြိယံပဋိစ္စ အာဓာရဘာဝေါ။ သောဝါ ကတ္ထုကမ္မာနံ ကြိယံပ
ဋိစ္စ ကာရကဿအာဓာရဘာဝေါ။ လောကီယပယောဂဒဿနတော
တိတ္ထေလောကဘိမတဝသေနိပ္ပန္နပယောဂါ လောကီယပယောဂါ
နာမ။ တတ္ထေဒံ ဝုတ္တံဟောတိတိ တတ္ထသုတ္တတ္ထာဝိကရဏာဝိကာရေ
ဣဒံဝစနံ ဝုတ္တံဟောတိ။ ယဿအာဓာရဘာဝေါကြိယံပဋိစ္စ အဓိပ္ပေ
တော၊ တသောကာသသညာတိ ကတ္ထုကမ္မာနံ ကြိယံပဋိစ္စ ယဿပ
ဒတ္ထဿ အာဓာရဘာဝေါ လောကီယေဟိ အဓိပ္ပေတော၊ တဿ ပ
ဒတ္ထဿဩကာသသညာဘဝတိ။ သာစအာဓာရဘာဝေန အဓိပ္ပေတ
တာတိ သာစအာဓာရဘာဝေန ဩကာသသညာယ အဓိပ္ပေတတာ။
တဒေဝန္တိ တံဇေံတေနကာရဏေန။ ဧတဿာတိဧတဿကာရကဿ။
ကြိယံပဋိစ္စအာဓာရဘာဝဣတိတိ ကတ္ထုကမ္မာနံကြိယံပဋိစ္စ အာဓာရ
ဘာဝေါဘဝတိ။ ဧတ္ထ အာဓာရဘာဝေါတိ ဝတ္ထဗ္ဗေ ဩကာရန္တာနံ
အကာရန္တာတာ ပကတိတိနိရုတ္တိနယေန ဧဝံဝုတ္တန္တိ ဒဠဗ္ဗံ။ ဣတိတ္ထ
ကေသဒ္ဒတ္ထေတိဇေံတ္ထေကေ ဩကာသသဒ္ဒဿအတ္ထေ။ ကထမ္ပနဿာ
ဓာရဘာဝေါကြိယံပဋိစ္စာတိပစ္စယုတ္တိစိန္တာယန္တိ သဒ္ဒတ္တာမိဂမတော
ပစ္စယအဿဩကာသကာရကဿကြိယံပဋိစ္စအာဓာရဘာဝေါကထံ
နုခေါဉာတဗ္ဗောတိ အာစရိယဿယုတ္တိစိန္တာယံယုတ္တိစာရဏကာလေ
ဧတဒဟောသိ ယဿပဒတ္ထဿ အာဓာရဘာဝေ ဝဝတ္ထဝီယမာနေ
ယထာယေနပကာရေန သမ္ဘဝဗျာဓာရဘာဝေါ၊ တဿပဒတ္ထဿာဓာ
ရဘာဝေါတထာဝဝတ္ထပေတဗ္ဗောတိ။ အနေနကြိယံပဋိစ္စာဓာရဘာဝေါ
အနေကဓာသမ္ဘဝတိတိဝုတ္တံဟောတိ။ တံပယောဂဝသေနဒဿေန္တော
ယတ္ထဟိစ္စာဒိမာဟ။ ဘိယျောဂေမိ ဩဘာသောတိခဂ္ဂမိ ဩဘာသော
ဘိယျောအတိရေကတရောတိတ္ထေ ဩဘာသဿဌိဗျာပေက္ခံကတွာ
ခဂ္ဂဿအာဓာရဘာဝေါသဘာဝတောသမ္ဘဝတိ၊ နပရံပရာယ။ တေနာဟ
မုချတောဇေံကြိယံပဋိစ္စာဓာရဘာဝေါသမ္ဘဝတိတိ။ တဿတထာဓာရ
ဘာဝေါဝိညာယတေတိတဿခဂ္ဂါဒိနောပဒတ္ထဿ တထာတေနပကာ
ရေနမုချဝသေနအာဓာရဘာဝေါပဏ္ဍိတေဟိဝိညာယတေ။ ကဇေဇံ

တိထာလိယံပစတိတိကဇေဒေဝဒတ္တောသေတိ၊ထာလိယံတဏှုလံပစ
 တိတိ။ဧတ္တဟိ သယနကြိယာဘိနိပ္ပတ္တကတ္တာဒေဝဒတ္တောကတ္တာ။ပစန
 ကြိယာယ အဘိဂန္ထဗ္ဗတော တဏှုလံ ကမ္ပံ။ ကဇောပနေတ္ထ ဒေဝ
 ဒတ္တံသာရန္တော တဒုပနိသိတံ သယနကြိယဉ္စ ဓာရေတိ၊ထာလိတဏှု
 လံသာရေန္တိတဒုပနိသိတံပစနကြိယဗ္ဗိ။ ဣတိကဇထာလျာဒိပဒတ္တာနံ
 ကတ္တုကမ္မာနံသာရဏမုခေနေဝ ပြိယာယာသာရဘာဝေါပရံ ပရာယ
 သမ္ဘဝတိ၊နေတရထာတိ ဣဒံ ပရံပရာသာရကတ္တံ သန္ဓာယာဟ ကတ္တု
 ကမ္မာနံ။ပ။သမ္ဘဝတိတိ။ တတ္ထတထာဝဝတ္ထဝိယတိတိတတ္ထတေသု ပ
 ယောဂေသု ကဇထာလျာဒိနံ ပဒတ္တာနံ အာသာရဘာဝေါတထာတေန
 ပကာရေနပရံပရာ ဓာရဝသေနဝိညူဟိဝဝတ္ထဝိယတိ။ဣတိ မုချပရံပ
 ရာဝသေနာသာရကတ္တံ ဒသေတွာ တံပျပဒေသေနေဝ သာသနာဒိ သွ
 ပလတ္တမာနံ တဒုပနိသယာသာရဒိမာဝိကရောန္တော ဣဟတုတ္တာဒိမာ
 ဟ။တတ္ထ ဣဟာဘိနိဒ္ဓါရဏေ ဘုဒ္ဓံ။ဣမေသု သာသနာဒိသုပဒတ္တေသု
 တိအတ္ထော။ သာသနေဝသတိတုတြ ယထာသာရဘာဝေါ သမ္ဘဝတိ
 တိသမဏောသာသနေ ဝသတိတိအတြပယောဂေသမဏသမ္ပန္နံ တာ
 ယဝါသကြိယာယ သာသနဿ အာသာရဘာဝေါယထာသမ္ဘဝတိ၊တ
 ထာတေန ပကာရေန သာသနဿ အာသာရဘာဝံ ဘဝံ ဝဝတ္ထာပယ
 တု။ကိံ ဝုတ္တံဟောတိ။ယထာဘဝတာဘိယျောခဂ္ဂမိတြိဘာသောစ္စာဒိ
 သု တံတံလတ္တမာနာကာရံဂဟေတွာ အာသာရဘာဝေါ ဝဝတ္ထဝိတော၊
 ဧဝမဿာဝိ သာသနဿာ ဓာရဘာဝေါ ယထာ သမ္ဘဝတိ၊ တထာ
 တဿာသာရဘာဝံဘဝံဝဝတ္ထာပယတုတိ။စောဒကာဘိမတေနအနဘိ
 မတံ သံသန္ဓတိ။သာသနေ လတ္တမာနံ တဒုပနိသယာသာရံ ဒသေန္တော
 ယောဟိစ္စာဒိမာဟ။ တတ္ထာယံယောဇနာ၊ယောဟိ ပြာဟ္မဇဏာယဿ
 ရညောအာယတ္တော) သောရာဇာတဿ ပြာဟ္မဇဏဿ နိဿယော။ဣ
 တိပြာဟ္မဇဏံ တထာရာဇာယတ္တံ လောကေပါကဋံ ဥပလတ္တမာနာဇာ
 နန္ဒာဇနာ အယံ ပြာဟ္မဇဏော ရာဇသန္ဓိသိတော၊ဣတိဝစနံ ဝတ္ထာ
 ရောဘဝန္တိ ယထာ။ယောဟိယဿာယတ္တော၊သောတဿ နိဿယော
 တိလောကေ ပါကဋန္တိ ဣဒံအတ္ထန္တရဇာသဿ မူလဝါကျန္တိဝိဒဗ္ဗဗ္ဗံ။
 တေနောပါဟတထာဟိတိ။ တဒေဝသစ္စန္တိ အတ္ထော။ ဧဝမိဟာ ဝိတိ
 သာသနေ ဝသတိတိဣမသ္မိံ ပယောဂေဝိဇေဝန္တိအတ္ထော။ သမဏဿ

ဝါသောတိစတုဏ္ဍရိယာပထသင်္ခါတော သမဏသဝါသော။ပရိယတ္တိ
 တိတေပိဋကဿဗုဒ္ဓဝစနဿဝါ တဒေကဒေသဿဝါပရိယာပုဏ္ဏံ။
 အနေနတဒဂ္ဂဟဏာဓာရဏပရိပုစ္ဆံ ဝပိ သင်္ဂဟိတာတိဒဠ္ဗဗ္ဗိ။ ပဋိပတ္တိတိ
 ပဋိပုနပ္ပုနံ ပတ္တိဇာနံပဋိပတ္တိ။သီလေပတိဋ္ဌိတေန ပဋိပဇ္ဇိတဗ္ဗာသမာဓိ
 ပညာဘာဝနာတိအတ္ထော။ပဋိဝေခေတိ မဂ္ဂပရံပရာယပဋိပုနပ္ပုနံ ဝေ
 ခေဇာနံပဋိဝေခေ။စတုသစ္စပဋိဝေခေတိအတ္ထော။ ဝါသဿာဓာ
 ရောဝဝတ္ထပိယတိတိဝါသကြိယာယအာဓာရောတိဝိညူဟိဝဝတ္ထပိယ
 တိတိ။ရူပါဒိသုလက္ခမာနံ တဗ္ဗိသယာဓာရံဒဿေန္တော ရူပေသညာတျာဒိ
 မာဟ။ယတောသညာဒိနံဘဝတံဝိသယဘာဝံပဋိပဇ္ဇန္တေ ရူပါဒယောတိ
 ရူပါဒယောပဒတ္တာရူပါဒိသု အာရမ္မဏကရဏဝသေနဘဝတံဘဝန္တာနံ
 ပတိဋ္ဌဟန္တာနံသညာဒိနံဓမ္မာနံ ဝိသယဘာဝံအာရမ္မဏဘာဝံ ပဋိပဇ္ဇန္တေ
 ဥပဂစ္ဆန္တိ ယတောယသ္မာကာရဏာ၊တတောတသ္မာကာရဏာ တေသံ
 သညာဒိနံ အာဓာရဘာဝေန ရူပါဒယောပဒတ္တာ ဝိဒူဟိ ဝဝတ္ထပိယန္တိ။
 သတ္တိတိဓမ္မေပိတ္တဿလဂ္ဂနံ။ကတ္ထပိမုချတော၊ကတ္ထပိပရံပရာယ၊ကတ္ထ
 ပိတဒုပနိဿယတော၊ကတ္ထပိတဗ္ဗိသယတော တျနေကဓာကြိယာဓာရ
 ကတာသမ္ဘဝတိ။တေနာဟနတွယံနိယမော။ပ။ကြိယံပဋိဂ္ဇေတိ။တကြာ
 ယမတ္ထော၊ကတ္ထုကမ္မာနံ။ ပ။ကြိယံပဋိဂ္ဇေတိ အယံပရံပရာဓာရဝသေန
 ဟေဠာ ဝုတ္တနယော တုဇေကန္တေနိယမောန၊ဇေမနေကဓာပျာဓာရဘာ
 ဝဿ ဥပလက္ခနတောတိဝုတ္တံဟောတိ။ဘဝတွေဝန္တ ၂၁ဒိစောဒနာ။ဘဝ
 တွေဝန္တိ ဇေဘဝတာ ဝုတ္တနယေနသဿနာဒိနံ ဩကသသညာဘဝ
 တု။တာသံကမ္မာနန္တိ ပရံပရာဆဋ္ဌိ။တာသံကြိယာနံ ပဋိဗုဒ္ဓကမ္မာနံ ဩ
 ကာသတ္တံကထန္တိ အတ္ထော။ကတ္ထုပျာပါရေနာတိ ကတ္ထုနောကြိယာယ။
 သစ္စံတျာဒိပရိဟာရော။တေသန္တိ တေသံသာဝတ္ထုဒိနံပဒတ္တာနံ။ဣစ္ဆာ
 ဝသေန ကာရကုပ္ပတ္တိ ဒဿေန္တော တထာဟိစ္စာဒိမာဟ။အစ္စန္တမသန္တိဟိ
 တာတိ ဇေကန္တေနအပတိဋ္ဌိတာ အနိစ္စိတာတိပိအတ္ထော။အဘေဒဝသေ
 နာတိဇေကတော။နာပိကတ္ထုတာသမ္ဘာဝိယတိတိ ဝလာဟကဿကတ္ထု
 ဘာဝေါနာပိသမ္ဘာဝိယတိ။ ကသ္မာပနေတ္ထ အပါဒါနပ္ပယောဂေ ဝုတ္တန
 ယေနကတ္ထောကာသတာနသမ္ဘာဝိယတိတိစေ။ဝတ္တိစ္ဆာဝသေန နိဂ္ဂမ္မာ
 တျာပါဒါနဝိသယကြိယာဝိသေသဿနိန္ဒုတ္တာ ကတ္ထောကာသပယော
 ဂါဒိသုပိအနိစ္စိ တတ္တာအပါဒါနာဒိနိနသမ္ဘဝန္တိ တိဒဠ္ဗဗ္ဗိ။

(၂၂၆-၆) ကရိယတေအနေနာတိကရဏန္တိ အနေကတ္တုနော ပကရဏဘူတေန ဝတ္ထုနာ ကြိယာယ အနန္တရာယေန ကရိယတေ ယသ္မာ၊ ဣတိတသ္မာ ကရဏံနာမာတိ အတ္ထော။ သဗ္ဗေသမ္ဗိကာရကာ နံ ကြိယာဇနကတ္တေသတိတိ ဣမိနာ ကြိယာဘိနိပ္ပတ္တကတ္တေန သဗ္ဗေ သံကာရကာနံ သမာနဇာတိကတ္တံ ဒသေတွာ တေသ္မိမသေကေန ပရိယာယေနပိသေသကာရကတ္တံပိတာဝေန္တောယေနာတျာဒိမာဟ။ တ ဩယမတ္ထော၊ သဗ္ဗေသမ္ဗိ ကာရကာနံ တံတံ ကာရဏောပစာရဝသေ နကြိယာဇနကတ္တုပလတ္တမာနတ္တာ ဣမဿာပိ ကရဏန္တိ၊ နန္တုတ္ထသညာ ပရိဒီပကဝစနေ နေဝ ကြိယာဇနကတ္တုဘိဗျတ္တိမိ သိဒ္ဓေပုနယေနကြိယ တေတိ ပိသေသေတွာဣမဿ ကရဏ သဒ္ဓဿဝစနံ ပိသေသ ကာရ ကတာ ပိကရဏတ္တံ။ ကထံ။ ယထာရာဇရာဇာတိဝုတ္တေ ရာဇနံ ရာဇာ ရာဇရာဇာတိဥက္ကံသဂတိပိညာပနေန ပိသေသဿ ရာဇသဒ္ဓတ္ထဿ အ ဝိဂမော ဟောတိ။ ဧဝံ ကတ္တုဗျာပါရာဘိသံသိဒ္ဓိ ဟေတုနေော ဥက္ကံသ ဂတိပိညာပကတ္တုယေနာတျာနေနပိသေသကာရကတာပိကတာဟော တိ။ နစေဝံ ဝစနေန ကတွတ္ထောဝ ဂန္တဗ္ဗေတိ ပိသေသကာရကတာပိ ကရဏတ္တန္တိ ဧဝံဝစနေနကတွတ္ထောအဝဂန္တဗ္ဗေနစ။ ကိဗ္ဗာပိ အတ္တပ ဓာနဝသေန ကြိယာဘိနိပ္ပတ္တကတ္တာ ကတ္တာပိပိသေသကာရကော၊ တ ထာပိတဒုပကရဏနိဒ္ဓေ သတ္တာနယိဝေသော အဝိပေတောတိဝုတ္တံဟော တိ။ တဩ ကာရဏမာဟယေနာတျာဒိနာ။ ကတ္တုနောပကရဏဘူတေ ကာရကသမာယောဂေတိနိဒ္ဓါရဏောဘုမ္မံ။ ကတ္တုဗျာပါရာဘိနိပ္ပတ္တိယာ သမ္ဘာရဘူတေသု ကမ္မကရဏ သမ္ပဒါနာ ပါဒါနာမိ ကရဏေသု ယံ ကာရကံသာဓကတမံပိသေသေန ကတ္တုဗျာပါရသာဓကံ၊ တံကာရကံ ကရဏံနာမာတိအတ္ထောပဏ္ဍိတေဟိအဝဂန္တဗ္ဗေ။

(၂၃၀-၁၀) ကရိယတိတိ ကမ္မန္တိ ယံကြိယာယ ပါပုဏာတိ၊ တံကရိ သတိ ကတ္တုဗျာပါရေန ပါပုဏီယတိတိ ကမ္မန္တိ ဝုစ္စတိ။ ကေ စိပနကရိယတိ အဘိနိပ္ပာဒိ ယတိတိအတ္ထံ ဘဏန္တိ။ နတံသဗ္ဗတ္ထဗျာပ ကံဂါမံဂတောစ္စာဒိသုဒ္ဓိမာနဿာပိကတ္တုဗျာပါရေနဘိဂန္တဗ္ဗတ္တာ။ တသ္မာကတ္တုကြိယာယ အဘိဂန္တဗ္ဗေ အတ္ထော ကမ္ပံနာမာတိ ဂဟေ တဗ္ဗံ။ ဧဝံဟိ သတိ အဘိနိပ္ပာဒေန္တောပိ ကြိယာယ ပါပုဏာတိတိ န ကောစိပိရောဓေ။ အညထာဂါမာဒိနမ္ပိ အဘိနိပ္ပာဒနုတာအာပဇ္ဇေယျ။

ရထန္တိ အဝယဝသာမဂ္ဂိနော ပရိနိဋ္ဌိတကတ္တုဗျာပါရ ပရိဒိပနံ။ က
 ရောတိတိ အာရဒ္ဓါပရိသမတ္တကိစ္စက္ခဏသမဂီတာ ပရိဒိပနံ။ ဣတိက
 ရဏက္ခဏေရထဿာနုပလတ္တနိယတော ရထေစ သတိကရဏကိစ္စာ
 သမ္ဘာတော ကထမတိက္ကန္တာ ရဒ္ဓကိစ္စပရိဒိပကာနံပဒါနံ သမ္ပန္နောတိ
 ယုတ္တိံ စေတသိသမာဒါယ စောဒေန္တော ဣပနာတျာဒိမာဟ။ တတ္ထ
 ဣပနာတိ ရထံကရောတိတိ ဣမသ္မိံပယောဂေပန။ ယဒါကရောတိ၊ တ
 ဒါရထန္တိ ဂဘိလပိတုံ နသက္ကာတိ ဣမိနာ အာရဒ္ဓါပရိသမတ္တ ကိစ္စက္ခ
 ဏေ အဘိနိပ္ပန္နဝေါဟာရဿ အယုတ္တတံ ဒိပေတိ။ ယဒိပန သိယာ၊
 ကရောတိ တျာဘိလပိတုံ နသက္ကာတိ ဣမိနာဘိနိပ္ပန္နဿ နိပ္ပါဒေနဗျာ
 ပါရသမ္ပန္နော အယုတ္တောတိ ဒိပေတိ။ အကတဿဟိတျာဒိနာ နိပ္ပန္န
 ဝတ္ထု နိပ္ပါဒနကြိယာ သမ္ပန္နာဘာဝံ သာဓေတိ။ တဒါတိ တသ္မိံ ကရ
 ဏက္ခဏေ။ ယဒိပနသိယာတိ သစေအာရုတ္တ တော ပဂေဝ ရထောဘ
 ဝေယျ။ အဘိဓာတုန္တိ ကထေတုံ။ အကတဿာတိ အရနာဘိနေမိကုဗ္ဗ
 ရာနိ ဧကေတော ကတွာ အယောဇိတဿ။ ရထဿာတိ ဝုတ္တပ္ပကာရ
 သမ္ဘာရံ ဧကေတောကတွာ ယောဇိတဿကရဏကိစ္စရဟိ တဿာတိ
 အတ္ထော။ ကထမိဒံ ပစ္စေတဗ္ဗန္တိ ရထံကရောတိတိ ဣဒံစနံ အညောည
 သမ္ပန္နန္တိ ကထံသဒ္ဓဟိတဗ္ဗံ * အသဒ္ဓဟာနိယမိဒန္တိ အတ္ထော။ နိပ္ပါဒေ
 တဗ္ဗဿာပိတျာဒိပရိဟာရော။ နိပ္ပါဒေတဗ္ဗဿာပိ နိပ္ပန္နဿေဝ ဝေါ
 ဟာရသမ္ဘဝါတိ နာယံသဘာဝပ္ပသိဒ္ဓါ သဒ္ဓပဋိပတ္တိ လောကပရိကပ္ပ
 သိဒ္ဓတ္တာ။ လောကောဟိအဘူတဗ္ဗိ ဘူတမိဝပရိကပ္ပေတွာဝေါဟရတိ၊
 တသ္မာအာယတိ နိပ္ပါဒေတဗ္ဗဿာပိဝတ္ထုနောနိပ္ပန္နဿ ဣဝဝေါဟာရ
 သမ္ဘာ၊ အဘိသင်္ခရဏက္ခဏေပိရထံတျာဘိလပိတုံသက္ကာတိအတ္ထော။
 ဝုတ္တတ္ထမေဝသရူပတောဒဿေန္တောတသဟိစ္စာဒိမာဟ။ တထာဟိတိ
 တဒေဝသစ္စံ။ ပဋိဝါယတိ၊ ဩဒနံပစတိစ္စာဒိနာ ဝေါဟာရောဒိဿတိတိ
 သမ္ပန္နော။ အဘိနိပ္ပါဒေတဗ္ဗဿ နိပ္ပန္နဝေါဟာရဿသမ္ဘဝတော ဧဝ
 ပဋိနိမိတ္တံ တန္တိဝါယန္တော ပဋိဝါယတိတိစ ဩဒနနိမိတ္တံတဏှုလံပ
 စန္တောဩဒနံပစတိတိစ ဝုတ္တိ။ အညထာနိပ္ပန္နဿ ပုနနိပ္ပါဒနာဘာဝံ
 တောပဋာဒိနံ ကမ္မသညာဝနသမ္ဘဝေယျ။ ပဂေဝတန္တိမိတ္တဝိဘာတုပုတ္တိ။
 ဣတိပဋာဒိဝေါဟာရမိဝရထာဒိဝေါဟာရဿာပိသမ္ဘဝတော ယုတ္တံ
 ရထံကရောတိတိဝတ္ထု။ ယသ္မိံယသ္မိံယံယမဘိနိပ္ပါဒေတိတိယသ္မိံယသ္မိံ

တန္တတဏှုလ္လာဒိဝတ္ထုသ္မိံနိမိတ္တဘူတေ ယံယံအနဘိနိပ္ပန္နံပဇာဒိဝတ္ထု၊
 အဘိနိပ္ပါဒေတိ။ တံတံဗုဒ္ဓိယာ တညေဝကတွာတိ တန္တအဘိနိပ္ပါဒေ
 တဗ္ဗဝတ္ထုမ္ပိဗုဒ္ဓိယာ တံဣဝအဘိနိပ္ပန္နံ ဣဝကတွာတိအတ္ထော။ ဣဒံပိ
 ကရိယမာနန္တိ ကရိယမာနံ ဣဒေဗ္ဗိရထံ။ တံပိယာတိ တံအဘိနိပ္ပန္နရထံ
 ပိယ။ ဣဒါနိ ဝုတ္တတ္ထသာဓနမုခေန သဒ္ဓသတ္ထာဂတနယံ ဒသေသန္တော
 သဒ္ဓသတ္ထေပနာတျာဒိမာဟ။ သဒ္ဓသတ္ထေပန ဣတိပိစာရဏာကတာတိ
 သမ္ပန္နော။ ရူပံပဿတိစ္စာဒိ သဒ္ဓသတ္ထာဂတစောဒနာ။ ယေနဒဿနာ
 ဒိနံ ရူပါဒိပိသယတ္ထတာဘဝေယျာတိ ဒဿနာဒိနံ ကြိယာနံ ရူပါဒိနံ
 ဝတ္ထု။ ဝိသယတ္ထတာ ဝိသယဘာဝေါ ယေန အတိသယေန အတ္ထပိ
 သေသေနဘဝေယျ။ တာဒိသဿကတ္တုဗျာပါရဘူတေဟိ ဒဿနာဒိဟိ
 ကယိရမာနဿရူပါဒိနံဝိသယာနံ ယဿံကဿမိအတိသယဿအတ္ထ
 ပိသေသဿ အဘာဝါကမ္မသညာယ နဘဝိတဗ္ဗန္တိ သမ္ပန္နော။ အယ
 မေတ္ထအဓိပ္ပါယောယံဒဗ္ဗံ ကတ္တုဗျာပါရေနာညထတ္တံယာတိ။ တံကမ္မံနာ
 မ။ ယံပန ကြိယာယအညထတ္တံ နယာတိ။ နတံကမ္မံ။ တသ္မာရူပံ ပဿ
 တိစ္စာဒိသု ရူပါဒယောယာဒိသာ အနာရမ္မဏဘူတာပိ အာရမ္မဏဘူ
 တာပိ။ တာဒိသာဝ *ဒဿနာဒိကြိယံပဋိစ္စ နတ္ထိနေသံကိဗ္ဗိမတ္တံ အည
 ထတ္တဘာဝေါတိ နဘဝိတဗ္ဗံ နေသံကမ္မသညာယာတိ။ နနူစာတျာဒိပရိ
 ဟာရော။ တကြာယမတ္ထော။ ကံဘဝတာ အတိသယဿဘာဝါတိ
 ဝုတ္တံ။ ဝုဗ္ဗေအပိသယဘူတာနံ ရူပါဒိနံ ပဒတ္တာနံ စက္ခန္ဒါရာဒိသုဝိသယ
 ဘာဝါပတ္တိ ကတ္တုဗျာပါရဘူတေဟိ ဒဿနာဒိဟိ သိဇ္ဈတိ။ နနူတသ္မာ
 ပိသယဘာဝါပတ္တိသင်္ခါတဿ အတ္ထာတိသယဿသမ္ပဝတော ကမ္မ
 သညာယဘဝိတဗ္ဗန္တိ။ တန္နာတျာဒိစောဒနာ။ တတ္ထတန္နာတိဒဿနာဒိဟိ
 ရူပါဒိနံဝိသယဘာဝါပတ္တိသိဇ္ဈတိတိ တံဝစနံဘဝတာနဝတ္တဗ္ဗံ။ ကသ္မာ။
 ယတောယသ္မာကာရဏာဇေသာစပိသယဘာဝါပတ္တိနာမနအညာ။ ပဿ
 ဒသင်္ခါတေနုဇ္ဈန္တိယေနသန္တိ အာရမ္မဏသင်္ခါတဿအတ္ထဿသမ္ပန္နဂမနံ
 သဗ်ဇ္ဇနံ။ တံစုဇ္ဈန္တိယေနတ္ထဿသမ္ပန္နဂမနံ ပဌမမေဝဒဿနာဒိနံဥပတ္တိ
 တောပုရေတရမေဝဘဝင်္ဂစလနတောပုဗ္ဗေဇေ ဥပဇာယံတေ။ တသ္မိံ
 ဟိ ဣန္ဒြိယေနအတ္ထဿ သမ္ပန္နဂမနသ္မိံ ဥပဇာတေ ပစ္စာဒဿနာဒိနိ
 ပိတိပိတ္တာနိ သဇ္ဇာယန္တိ။ တသ္မာ ကာရဏာဒဿနာဒိနံ ပဌမမေဝရူပါ
 ဒိနံဝိသယဘာဝါပတ္တိ သိဇ္ဈနတောဒဿနာဒိဟိ ရူပါဒိနံဝိသယဘာဝါ

ပတ္တိ သိဇ္ဈတိတိဝစနံ နဝတ္တဗ္ဗံ။ ဣတ္ထစ တသ္မိံ ဟျုပဇာတေဒဿနာဒိနိ
သဗ္ဗာယန္တိတိဣမိနာ ကိဉ္ဇာပိ ပဿာဒဃနနန္တရံ ဒဿနာဒိနံ ဥပုတ္တိ
ဝုတ္တာပိယဒိဿတိ၊ တထာပိ ဘဝင်္ဂစလနာနန္တရပုန္နာဝဇ္ဇနာနန္တရံ ဥပုတ္တိ
တိ ဒဋ္ဌဗ္ဗံ။ ပါကဋကိစ္စဝတော ဓမ္မဿနိဒဿနဝသေန ဧဝံဝုတ္တတ္တာ
ဘဝင်္ဂစလနာဒိနိတဒန္တောဂဓာနေဝ၊ ဣတိဒဿနာဒိနံ ဥပုတ္တိယေဝတ
ဒုပုတ္တိဒိပိတာဟောတိ။ သစ္စမေဝါတျာဒိပရိဟာရော။ တတ္ထသစ္စမေဝေ
တံသဘာဝစိန္တာယန္တိ ပရမတ္ထစိန္တာယံ ဧတံဝစနံသစ္စံ၊ ဝိသယဝိသယိန
မန္တရေကတမံနုခေါပဋ္ဌမံဥပုတ္တေယျာတိပရမတ္ထတော ပဉ္စဒ္ဓါရိကဓမ္မာနံ
ဥပုတ္တိက္ကမဝိစာရဏကာလေ ပဋ္ဌမံဝိသယဘာဝါပုတ္တိဟောတိ။ အထ
ပစ္ဆာဒဿနာဒယော ဥပုတ္တိန္တိတိမန္တုယုတ္တတ္တာ။ တသ္မိံ ဟျုပဇာတေ
ဒဿနာဒိနိ သဗ္ဗာယန္တိတိ ဧတံဝစနံသစ္စံ၊ တထာပိနာယံ ပရမတ္ထစိန္တာ
တိဝုတ္တိဟောတိ။ ဣဒံပန အနုပပရိက္ခိတွာ လောကာဘိမတန္တိ ဒဿ
နာဒိဟိ ရူပါဒိနံဝိသယဘာဝါပုတ္တိသိဇ္ဈတိတိဣဒံဝစနံပရမတ္ထံအနုပပ
ရိက္ခိတွာအနောလောကေတွာလောကာဘိမတံသဗ္ဗာယဝုတ္တံ။ သဒ္ဓုပ္ပဋိ
ပုတ္တိတိ ဓာဘုပစ္စယဝိဘာတျာဒိဟိ သဒ္ဓါနံပဋိပါဒနံ နိပ္ပါဒနံ သဒ္ဓုပ္ပဋိပုတ္တိ။
ပဋ္ဌမမဝိညာတောဝိသယောတိဒဿနာဒိနံဥပုတ္တိတော ဗုဒ္ဓဘာဂေအ
ပါကဋောဝိသယော ပစ္ဆာဒဿနာဒိသု စိတ္တေသု သမုပဇာတေသုဉာ
တောဝပါကဋောဝဘဝတိတိ။ အတောတိ ဧတသ္မာကာရဏာ။ ဒဿ
နာဒိနိမိတ္တမဝိစာရိတန္တိ ဒဿနာဒိနိမိတ္တံအာရမ္မဏံ ဒဿနာဒိနိမိတ္တံ။
ပဋ္ဌမံ ဝိသယဘာဝါပုတ္တိ ဟောတိ၊ ပစ္ဆာ ဒဿနာဒယော ဥပုတ္တိန္တိတိ
ဒဿနာဒိနံ စိတ္တာနံ ဥပုတ္တိ နိမိတ္တဘူတဿ အာရမ္မဏဿ ပဋ္ဌမုပုတ္တိ
ကတ္တံ နဝိစာရိတန္တိ အတ္ထော။ ဉာတတ္တမဝလမ္ဘိတွာတိ ဒဿနာဒိဟိ
ကတ္တုဗျာပါရေဟိ အာရမ္မဏဿဉာတတ္တံ မနောဒ္ဓါရဿ ပါကဋတ္တံ
အဝလမ္ဘိတွာ နိဿာယာတိအတ္ထော။ ဝိသယိတိတိ ဝိသယောဣတိတိ
ဆေဒေါ။ အတောသိဒ္ဓါကမ္မသညာတိရူပံပဿတိတျာဒိသု ကမ္မသညာ
အတောဧတသ္မာကာရဏာသိဒ္ဓါ။ ဣပေနာတိ ဣမသ္မိံပကရဏေ။ ဝိဏာ
သဝတ္တာတိ အဝိစိတောယာဝဘဝဂ္ဂါ အာဘုသောသဝန္တိ သန္တန္တိ ပ
ဝတ္တန္တိတိအာသဝါ။ ဝိဏာဓယံ အဘဗ္ဗုပ္ပုတ္တိဘာဝံအာပါဒိတာ အာ
သဝါယဿ သောဝိဏာသဝေါ။ တဿဘာဝေါ ဝိဏာသဝတ္တံ။ တသ္မာ
ဝိဏာသဝတ္တာ၊ ပရိဝိဏာစတုရာသဝတ္တာတိအတ္ထော။ ဝိဟတညေယျာ

ဝရဏတ္တာတိ ဥာတဗ္ဗံ ဂြေယျံ။ ကိန္တံ။ သာဝကဝိသယံ။ အာဝရတိသဂ္ဂ
 မောက္ခန္ဒါရံပိဒဟတိ။ ဟိတပုဋိပတ္တိံ ဝါ နိဝါရေတိတိအာဝရဏံ။ မော
 ဟော။ ဂြေယျဿ အာဝရဏံ ဂြေယျာဝရဏံ။ ဝိဟတံ ဂြေယျာဝရဏံ
 ယေနသောဝိဟတဂြေယျာဝရဏော။ တဿဘာဝေါဝိဟတဂြေယျာ
 ဝရဏတ္တံ။ တဿာဝိဟတဂြေယျာဝရဏတ္တာ။ ပဘိန္ဒုပဋိသန္တိဒတ္တာတိ
 အတ္ထဓမ္မနိရုတ္တိပဋိဘာနသင်္ခါတေသု အတ္ထေသု ပဋိပစ္စေကံ သမ္မာဘိဇ္ဇ
 တိပဝတ္တတိတိပဋိသန္တိဒါ။ အတ္တာဒိသုပဘောဒဂတံဥာဏံ။ ပဘိန္ဒုအဓိ
 ဂတာပဋိသန္တိဒါ ယေန သောပဘိန္ဒုပဋိသန္တိဒေါ။ တဿဘာဝေါ ပ
 ဘိန္ဒုပဋိသန္တိဒတ္တံ။ တဿာပဘိန္ဒု ပဋိသန္တိဒတ္တာထေရဿ၊ တံသဗ္ဗံပရိ
 ဝဇ္ဇေတွာတိလောကပရိကပ္ပသိဒ္ဓတ္တာ သဒ္ဓပ္ပဋိပတ္တိယာ သဒ္ဓသတ္တာဂတံ
 တံသဗ္ဗံပရမတ္ထနယံပရိဝဇ္ဇေတွာ။ တံသဗ္ဗံ အပရိဝဇ္ဇေတွာတိဝိပဋ္ဌန္တိ။
 တဿ တံ သဗ္ဗံရူပံ ပဿတိတုာဒိကံ သဒ္ဓသတ္တာဂတံ ဝစနံ အပရိ
 ဝဇ္ဇေတွာ၊ တေသင်္ဂဟေတွာတိအတ္ထော။ အတ္ထန္တရိကပ္ပနတ္ထဝါဂ္ဂဟဏာ
 မိကာရေတိဝိကပ္ပနတ္ထသာခကဝါဂ္ဂဟဏာမိကာရေ။

(၂၀၁-၁၁) ယောကရောတိသကတ္တာတိ ယောယံကိဉ္စိ ကိရိ
 ယံ အတ္တပ္ပဓာနော ကရောတိ အဘိနိပ္ပတ္တေတိ၊ သောကတ္တာနာမာတိ
 အတ္ထော။ ကရောတိတိမိနာကာရကသတ္တိံ ဒီပေတိ။ တဿာ ကာရကန္တ
 ရပဝတ္တံနိဝတ္တေတု နိဝတ္တံဝါပဝတ္တေတု သမတ္ထော ကတ္တာနာမာတိ
 ဝုတ္တံဟောတိ။ ကိရိယော ပနိဿယတ္တာတိ ကိရိယာယ ဥပနိဿယာ
 သာခကတ္တေန ဟေတုဘူတာတိ ကိရိယောပနိဿယာ။ တေသံ ဘာ
 ဝေါကိရိယောပနိဿယတ္တံ။ တဿာ ကိရိယောပနိဿယတ္တာ။ သဗ္ဗေ
 သမ္ဗိ ကမ္မာဒိကာရကာနံ ကမ္မကရဏာဒိဂ္ဂဟဏေန ကိရိယောပနိဿ
 ယတ္တဿ သိဒ္ဓတ္တာတိအတ္ထော။ ကာရကတ္တေ * သတိဝိတိကရောတိတိ
 ကတ္တာတိဝုတ္တတ္တာဣမဿာဝိကာရကဿ ကတ္တဂ္ဂဟဏေန ဝသိဒ္ဓေ
 သတိဝိကိရိယာဇနကတ္တေ။ ပုနေဝံဝုတ္တတ္တာတိ ယောကရောတိတိ ဇေ
 ပုနကြိယာဘိနိပ္ပတ္တိံ သံသုစကဿဝစနဿဝုတ္တတ္တာ။ ရူပရူပန္တိ ဝိသိဋ္ဌ
 ရူပံ။ ပဒဋ္ဌာနန္တိ ပဒဋ္ဌတံဋ္ဌာနဉ္စေတိပဒဋ္ဌာနံ။ ဥာယေနာဝိကာရဏမာဟ။
 အာသန္နကာရဏန္တိ အတ္ထော။ သပ္ပဓာနောတိအတ္တပ္ပဓာနော အနာဏာ
 ပကောတိအတ္ထော။ သောဟိပရပဋိဗဒ္ဓ ကြိယာဘိနိပ္ပတ္တကတ္တာ သပ္ပ
 ဓာနောနာမ နဟောတိ။ ဣတရောပန ပယုတ္တောဝိအပ္ပယုတ္တောဝိအတ္တပ္ပ

ဓာနံကတွာ ကြိယံအဘိနိပ္ပတ္တေတိတိ သပ္ပဓာနောတိ ဝုစ္စတိ။ ဣဟာဘိ
 နိပ္ပန္နံဝတ္ထု။ ပ။ ကတ္တုသညံပဋိလဘာတိတိစောဒနာ။ တတ္ထဣဟာတိဣမသ္မိံ
 ကတ္တုကာရကာမိကာရေ။ အဘိနိပ္ပန္နံဝတ္ထု ကိရိယာဘိနိပ္ပတ္တိယာ ပ
 ဝတ္တံသာဓနမိတိသက္ကာဝတ္ထုန္တိ အဘိဝိသိဋ္ဌေဟိသကသကပစ္စယေဟိ
 နိပ္ပန္နံပဋိလဒ္ဓသရူပံအဘိနိပ္ပန္နံ။ တံတံပစ္စယသမာမဂ္ဂိမုပါဒါယနိဗ္ဗတ္တံ။ အဘိ
 သင်္ခရဏခဏာတိတန္တိ အတ္ထော။ ဧတ္ထတုအဘိသင်္ခရဏခဏန္တိ တံတံ
 ပစ္စယဝတောဓမ္မဿ ဥပ္ပါဒက္ခဏံ။ တသ္မိံ ဟိခဏောအာယတိံ ဘာဝိနော
 သဘာဝဿ အဘာဝါ ဥပလက္ခမာနကာလံသန္ဓာယ အဘိသင်္ခရဏ
 ခဏာတိတန္တိ ဝုတ္တံ။ နနုခဏာတိ တမုပလက္ခတိတိဝတ္ထု နသက္ကာတိ။
 နောနသက္ကာခဏဒ္ဓယာတိတဿ အနဓိပ္ပေတတ္တာ။ ဥပ္ပါဒနိရောဓခဏာ
 တိတမေဝဟိ ပရိဒိဏာယုသန္တာနတ္တာဝိဇ္ဇတိတိဝတ္ထု နသက္ကာ။ ယံပ
 နုပ္ပါဒက္ခဏမတိတံ နိရောဓက္ခဏမပတ္တံ။ တံအပရိက္ခိဏာယုသန္တာနံကိ
 မိတိဝိဇ္ဇတိတိဝတ္ထု နသက္ကာ။ တသ္မာ ဥပ္ပါဒနိရောဓာ နမန္တရေယေဝအ
 ဘိနိပ္ပန္နတ္တာအဘိနိပ္ပန္နက္ခဏေဥပ္ပဇ္ဇ နိရုဏ္ဏမာနဿအဘိနိပ္ပန္နဝေါဟာရာ
 ဘာဝါ။ ဥပ္ပါဒေါနာမဥတုသလိလဗိဇာဒိ ပစ္စယသမာမဂ္ဂိယံအင်္ဂါရဿ
 ဝိယ တံတံပစ္စယသမာယောဂေဓမ္မာနံ ဝိပ္ပကတာဘိနိပ္ပတ္တိ။ နိရောဓော
 နာမဝတ္တိ သေဟက္ခယာပဒိပဿဝိယ ပစ္စယသတ္တိက္ခယာဓမ္မာနံ နိပ္ပန္န
 ဘာဝဗ္ဗဇဟာနံ။ ဥပ္ပါဒနိရောဓံဟိနိပ္ပန္နသရူပလက္ခဏံ။ ဣတု။ ပလက္ခဏတ္တာ
 ဥပ္ပါဒဝယေနိပ္ပန္နတ္တာဘာဝါစဥပ္ပါဒဝယဝန္တဿအဘိနိပ္ပန္နတာဝဝတ္ထ
 ပေတဗ္ဗာ။ နနုဥပ္ပဇ္ဇိတွာနိရုဏ္ဏန္တိ တိဝုတ္တတ္တာဥပ္ပါဒေဝိအဘိနိပ္ပန္နတာယုဇ္ဇ
 တိတိဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇိတွာနာမာတိ။ န။ ကာလဘောဒတ္တာဝ။ ယဇျေဝံကထ
 မုပ္ပါဒေ အဘိနိပ္ပန္နတာတိ။ ဥပ္ပါဒဿ ဝိပ္ပကတာ ဘိနိပ္ပတ္တိကတ္တာ ပစ္စ
 ယသမတဒဝသေသာဘိနိပ္ပတ္တိနိပ္ပတျာဘိဓာယကတ္တာ ဥပ္ပဇ္ဇိတွာတိမိ
 နာဥပ္ပါဒသမဂီနောအဘိနိပ္ပန္နတာသိဒ္ဓါတိ မန္တာနုဝုတ္တံဥပ္ပါဒေပျဘိနိပ္ပန္န
 တာယုဇ္ဇတိတိ။ ယဒိတွာပစ္စယောတဒဝသေသာဘိနိပ္ပတ္တိဝါစကော။ တ
 ဒေဝယုတ္တံ။ နိပ္ပတ္တိနိပ္ပတ္တိယေဝဟိ။ အဘိနိပ္ပန္နတာနုနိပ္ပတ္တိ။ သာစနကဒါဝိ
 ဥပ္ပါဒေ။ တဒဝသေသာနံဘူတတ္တာ။ ဣတုနေနဥပ္ပါဒက္ခဏမတိက္ခမ္ပဋိတာ
 နံအဘာဝဿဝုတ္တတ္တာနုတ္ထုပ္ပါဒေအဘိနိပ္ပန္နတာ။ နနုဝိပ္ပကတာဘိနိပ္ပတ္တိ
 ဥပ္ပါဒေါ။ ဇေဝံဟိ သတိဇကဒေသနိပ္ပတ္တိ သဘာဝါနိပ္ပန္နေကဒေသ တာဝံ
 လက္ခဏေဝ။ အထကသ္မာ ဝုတ္တံနုတ္ထုပ္ပါဒေအဘိနိပ္ပန္နတာတိ။ ဝုစ္စတေ။ အ

ဘိနိပ္ပန္နိနာမ ဧကဒေသနိပ္ပတ္တိ။ ဧကဒေသနိပ္ပတ္တိပနနိပ္ပန္နိမာနံနာမ၊ နိပ္ပန္နိ
မာနဿစ နိပ္ပန္နိတာဘာဝတော နတ္ထုပ္ပါဒေအဘိနိပ္ပန္နိတာဘာဝတွေဝံ။
ကိံဋ္ဌိတိနာမ အတ္ထိတိအာမအတ္ထိ၊ ဥပ္ပါဒေါပညာယတိ၊ ဝယောပညာယ
တိ၊ ဋ္ဌိတဿစ အညထက္ကံ ပညာတိတိရက္ကတ္တာ ဥပ္ပါဒနိရောဓာနမန္တ
ရေဓမ္မပဝတ္တိဋ္ဌိတိနာမ။ ယဇျေဝံကသ္မာ ဥပ္ပါဒါနန္တရံဝယောရက္ခောတိ။
ဥပ္ပါဒဝယဝိဋ္ဌိတာနံ သင်္ခတဓမ္မာနံ အဿာဒါ ဘာဝဒီပနေန နိဗ္ဗာနဿ
ဝဏ္ဏဘဏာနတ္ထံ။ အာဟာစ တေသံဂူပသမောသုခေါတိ။ တသ္မာအာချန္တ
ဒ္ဓယမိရက္ခေ မဇ္ဈေဋ္ဌိတိနာမ အတ္ထိတျာနုမာနေယျ။ ဥဘယပသုပဂတ
ပဒဝလဉ္စဒဿနေန မိဂမဂ္ဂေါဝိယ ပါသာဏာဝိဋ္ဌိယံ။ ကိံဗဟုနာ။ ဣဝပန
ကြိယာဘိနိပ္ပတ္တန သမတ္ထဿေဝ အဘိနိပ္ပန္နိန္တိ အဓိပ္ပေတတ္တာ ခဏ
ဘင်္ဂသန္တတိ အန္တရံ ဝိဟာယရတိပဋိသန္တိနမန္တရေသဝိညာဏဿ အ
ဝိညာဏဿဥပ္ပါဒတော ယာဝအပဏ္ဏတ္တိကာဘာဝံ နယာတိ၊ ဣန္တန္တရေ
အဘိနိပ္ပန္နိတာဝဝတ္ထပေတဗ္ဗာ။ တသ္မာအဘိနိပ္ပန္နိနာမ ယံကိဋ္ဌိပစ္စယုပ္ပန္နံ။
တံပစ္စက္ခာနုမာနသိဒ္ဓတ္တာနိပ္ပန္နိန္တိ ဝုစ္စတိ၊ ဝိဇ္ဇမာနန္တိ အတ္ထော။ အဘိနိပ္ပန္နိဉ္စ
တံတဿ တဿာဘိဓေယျဿ ဝတ္ထုအာဓာရံ ပတိဋ္ဌာတိ အဘိနိပ္ပန္နိ
ဝတ္ထု။ ကြိယာဘိနိပ္ပတ္တိယာပဝတ္တန္တိ ဂမနပစနာဒိနံ ကြိယာနံ အဘိ
နိပ္ပာဒနေ ဗျာဝဋံ။ အဘိနိပ္ပန္နိဝတ္ထုန္တိ မိနာ တုလျာဓိကရဏံ။ အနေနာ
ဘိနိပ္ပန္နိသတ္တိသံသုစကေန ယချာဘိနိပ္ပန္နိ ကိရိယာ ဘိနိပ္ပာဒနေ အဗျာဝ
ဋံ၊ နတံသာဓနံ။ အဘိနိပ္ပန္နိဟုတွာဝိ ကြိယာဘိသံသိဒ္ဓိယာဗျာဝဋံဝသာ
ဓနံ နာမာတိ ဒီပေတိ။ သာဓနန္တိ သပ္ပဓာနောဟုတွာ ကြိယာဘိသံသိဒ္ဓိ
သာဓေတိတိ သာဓနံ။ ကတ္တုနောစေ တံအဓိဝစနံ။ ဣတိဝတ္ထုသက္ကာ
တိ ကြိယာဘိနိပ္ပတ္တိယာပဝတ္တံအဘိနိပ္ပန္နိဝတ္ထုသဓနန္တိ ဝတ္ထုသက္ကာ
ယသ္မာ၊ ဣတိတသ္မာဘာဝတု အဟိနာဒဠော နရောကျာဒီသု ကတ္တုနော
သညာတိ အဇ္ဈာဟာရပယောဂသမ္ပန္ဓော ဒဠဗ္ဗော။ ကြိယောပဇနန
သမတ္ထတာသုညန္တိ ကြိယာယဥပဇနနံ အဘိနိပ္ပါဒနံ ကြိယောပဇနနံ။
ကြိယောပဇနနေသမတ္ထော ကြိယောပဇနန သမတ္ထော။ တဿဘာ
ဝေါ ကြိယောပဇနနသမတ္ထတာ။ တာယသုညံဝိကလံ ကြိယောပဇနန
သမတ္ထတာသုညံ။ ယံပန ဝတ္ထုအဝိဇ္ဇမာနတ္တာ ကြိယံဇနေတုံနသက္ကော
တိတိအတ္ထော။ ကထံ တံသာဓနံသိယာတိ တံကြိယောပဇနနသမတ္ထ
တာသုညံ အဝိဇ္ဇမာနဝတ္ထုသဓနံနာမ ကထံသိယာ၊ သာဓနံနာမ နသိ

ယာတိအတ္ထော။ တံနသာဓနန္တိ တံအဝိဇ္ဇမာနဝတ္ထု။ ယဉ္ဇသာဓနံ နဟော
 တိ။ တေနာတိ တေနအသာဓနေနဝတ္ထုနာ။ ဣတိအတ္ထ သာဓုသာဓန
 ဘာဝပဋိပါဒနမနတ္ထကန္တိ သာဓေတဗ္ဗံအဘိနိပ္ပာဒေတဗ္ဗံ သာဓု။ ကြိ
 ယာ။ သာဓု စသာဓနဉ္ဇသာဓုသာဓနာနိ။ သာဓုသာဓနာနံဘာဝေါသာဓု
 သာဓနဘာဝေါ။ တဿပဋိပါဒနံ သာဓုသာဓနဘာဝပဋိပါဒနံ။ ဣတိအ
 ဝိဇ္ဇမာနဿကြိယာဘိနိပ္ပာဒနသမတ္ထတာဘာဝသင်္ခါတာဇေတသ္မာကာ
 ရဏာ တတ္ထအဝိဇ္ဇမာနဝတ္ထုသ္မိံ အယံကြိယာအနေန ကတ္တုနာ အဘိ
 နိပ္ပာဒိတာတိစ၊ အယဉ္ဇ အတ္ထော ဣမိဿာကြိယာယ သာဓကောတိစ
 ကတ္တုကြိယာနံအညမညပနိဿယံကတွာ သာဓုဘာဝပဋိပါဒနဉ္ဇသာ
 ဓနဘာဝပဋိပါဒနဉ္ဇ အနတ္ထကံနိပ္ပယောဇနန္တိ အတ္ထော။ အတောတိသာ
 ဓုသာဓနဘာဝပဋိပါဒနမနတ္ထတာသင်္ခါတာဇေတသ္မာကာရဏာ။ တန္တိပ
 ကဝစနဉ္ဇာတိတံသာဓုသာဓနဘာဝံဒိပေတိတိ တန္တိပကံ။ တန္တိပကံဝစနံ
 တန္တိပကဝံစနံ။ စသဒ္ဓေါပနေတ္ထသမုတ္တယတ္ထော။ တဿနကေဝလံသာဓု
 သာဓနဘာဝပဋိပါဒနမနတ္ထတံ။ အထခေါတန္တိပကဝစနဉ္ဇ အပ္ပယောဂါ
 ရဟံ၊ အညောညသမ္ပန္နာရဟံ နဘဝေယျာတိအတ္ထော။ ဣဒါနိ တာဒိသံ
 ပယောဂံ ဒဿေန္တော တံယထာ တျာဒိမာဟ။ တံယထာတိ ကတမံ
 တံအပ္ပယောဂါရဟံ ဝစနန္တိ အတ္ထော။ သံယောဂေါဇာယတိတိ ဧတ္ထ
 သံယောဂေါနာမနာနာဌာနဂတာနံပစ္စေကသိဒ္ဓိဘာဝါနံ သင်္ဂတိ။ ဇာယ
 တိနာမ သရူပပဋိလာဘော။ သာစနာညဿကဿမိ၊ သံယောဂဿ
 ဝ။ သံယောဂသမ္ပန္နာယစ ဇာတိယာဝတ္ထမာနိကပစ္စယနိဒ္ဓိဋ္ဌတ္တာ သံ
 ယောဂသိဒါနိ သရူပပဋိလာဘော သိဒ္ဓေါတိ သိဒ္ဓါဝဿ အဝိဇ္ဇမာန
 တာ။ တသ္မာယဒါဇာယတိ၊ တဒါ ဥတ္တရကာလဘာဝိနိယာဇာယတိကြိ
 ယာယကတ္တုရူပေနသံယောဂေါတျာဘိလပိတုံနသက္ကာ၊ အနိပ္ပန္နဿသံ
 ယောဂဝေါဟာရာဘာဝါ။ ယဒိနိပ္ပန္နော သံယောဂေါသိယာ၊ ဇာယတိ
 တျာဘိဓာတုံ နသက္ကာ၊ နိပ္ပန္နဿပုနနိပ္ပာဒနာဘာဝါစ ဇာတောဝဇာယ
 တိ၊ နိပ္ပန္နဉ္ဇအဘိနိပ္ပဇ္ဇတိတိ အာပဇ္ဇနတောစ။ ဇေရဘိန္နံပဒါနံအညောည
 သမ္ပန္နရဟိတတ္တာ သာဓုသာဓနမုခေန သံယောဂေါ ဇာယတိတိဝတ္ထု၊
 အယုတ္တန္တိ ဣမမတ္ထံသရူပတောဒဿေန္တောယတောတျာဒိမာဟ။ တတ္ထ
 ယတော။ ပ။ ပဋိလဒ္ဓသရူပတ္တာတိမိနာဇာယတိတိ ဓာတုရူပံပဋိစ္စသံ
 ယောဂဿအဘာဝံဒိပေတိ။ တကြာယံယောဇနာ၊ ဇာယတေတိသဒ္ဓဿ

သရူပံ ပဋိလဘတိတိ အယမတ္ထော ယတောယသ္မာကာရဏာသမ္ဘဝ
 တိ၊တသ္မာကာရဏာ သတောသံဝိဇ္ဇမာနဿ အဘိနိပ္ပန္နဿ သံယော
 ဂဿ အနဘိနိပ္ပန္နေန ပဋိလဘိတဗ္ဗော သရူပပဋိလဘောနစ ယုဇ္ဇတိ
 နေဝ ယုဇ္ဇတိ။ကသ္မာ။ပဂေဝ ဇာယတိကြိယာယ ပဌမမေဝတဿသံ
 ယောဂဿပဋိလဒ္ဓသရူပတ္တာတိ။ ဧတ္ထသရူပပဋိလဘောနာမသန္တတိ
 ပရိယာပန္နဓမ္မသဘာဝဿအဝေကလ္လတာ။ယထာကလလောဒိတော ပ
 ဌာယနိပ္ပဇ္ဇမာနဟတ္ထပါဒါဒိသရီရာဝယဝနိပ္ပတ္တိ သင်္ခါတသရူပပဋိလ
 ဘောဇာယမာနဿေဝ ယုဇ္ဇတိ၊နဇာတဿ။ဇာတောဟိ ပဋိလဒ္ဓသရူ
 ပေါနာမ၊ဇေမဘိသံယုဇ္ဇမာနသင်္ဂတိ သင်္ခါတသရူပပဋိလဘော ပစ္စေ
 ကဌာန သန္တိသိတာညမညာဘိမုခဿ အတ္ထဒ္ဓယဿေဝ ယုဇ္ဇတိ၊န
 သင်္ဂတဿ။သင်္ဂတောဟိ ပဋိလဒ္ဓသရူပေါနာ။ တေနာဟ ပဂေဝတဿ
 ပဋိလဒ္ဓသရူပတ္တာတိ။တဒေဝန္တိ တသ္မာကာရဏာ သတောသရူပပဋိ
 လဘာဿ အယုတ္တတ္တာတိအတ္ထော။ယသ္မာတိ သံယောဂဿ၊ယေနာ
 တိဝိအတ္ထော။သရူပန္တိ အတ္တနောသဘာဝံ။ ဇာယတိတိဝတ္တမာနဝသေ
 နနိဒ္ဓိဋ္ဌတ္တာအာဟ ဣဒါနိဘိ။ကိရိယာယာတိ ဥတ္တရကာလဘာဝိနိယာ
 ဇာယတိ ကိရိယာယ။ကတ္တုသညံ ပဋိလဘတိတိ သံယောဂ သဒ္ဓေါ
 ကတ္တုသညံ ကထံ ပဋိလဘတိတိ အတ္ထော။ဇေဝံစောဒကေန သရူပပဋိ
 လဘာမာဂမ္မသံယောဂဿာနုပလန္တ နိယာဘာဝေသာမိတေ ပရိဟာရ
 ဝါဒိအတ္တနောအဘိမတံလောကသင်္ဂေတသိဒ္ဓိံ အနာဝိကတွာပရမတ္ထ
 နိသိတေနေဝ အညာစရိယ ဝါဒေန သံယောဂဿ ပလန္တနိယတံ ဒိ
 ပေန္တော ဣပေနအပရေ။ပ။တဒေဝဇာယတေဣတိတိအာဟ။ တတ္ထဣ
 ပေနာတိ သံယောဂေါဇာယတိတိ ဣမသ္မိံ ပယောဂေပန။ အပရေတိ
 ဇေကစ္စေပဏ္ဍိတာ။ဇေဝံဝဏ္ဏယန္တိတိ ဇာယတိတိ အတ္ထံဇေဝံကထေန္တိ။ဇေ
 သဒ္ဓေါပနေတ္ထရုတ္တမာနာ ပေက္ခောဘိဒဋ္ဌဗ္ဗော။ သတ္တိရူပေတိ အပါကဋ
 သဘာဝေ။သဉ္ဇတိတိသတ္တိ။သဉ္ဇာတဋ္ဌာနေအလ္လိယိတွာ သာလိဂမ္ဘဒမိ
 သေဟာဒယောဝိယနုပ္ပကာသတိတိအတ္ထော။ရူပယတိအတ္တနောသဘာ
 ဝန္တိ ရူပံ။သတ္တိဇေဝရူပံသတ္တိရူပံ။တသ္မိံ သတ္တိရူပေ။ဋ္ဌိတဿာတိ ပတိဋ္ဌိ
 တဿ ဝိဇ္ဇမာနဿ သတျာဝတ္ထာယံ ဥပလန္တမာနဿ သံယောဂဿာ
 တိအတ္ထော။ကိဉ္ဇာပေတ္ထသတ္တိရူပေဋ္ဌိတဿာတိဘောဒနိဗန္ဓနဝိဘာတ္တိနိဒ္ဓေ
 သောကတော၊တထာပိ ပဌမဝယေဋ္ဌိတဿာ တျာဒိသုဝိယ သတ္တိရူပ

သမင်္ဂီနောဝ အဓိပ္ပေတတ္တာ အဘောဒဝသေန အတ္ထော ဂဟေတဗ္ဗော။
 ဇေဝ်ဟိသတိသတ္တိရူပတော အနညတ္တံပျတ္တိရူပဿ အာပဇ္ဇတိ။ ပျတ္တိရူပ
 ဂမနန္တိ ပျဉ္ဇတိတိပျတ္တိ။ သာလိသိသနဝနိတာဒယောဝိယအဝတ္တန္တရမာ
 ဂမ္မပကာသတိတိအတ္ထော။ ရူပယတိပကာသေတိအတ္တနောသဘာဝန္တိ
 ရူပံ။ ပျတ္တိဇေဝရူပံပျတ္တိရူပံ။ ပျတ္တိရူပဝသေနဂမနံ ပဝတ္တနံပျတ္တိရူပဂမနံ။
 ပျတ္တိရူပဿဝါ ဂမနံ ဥပသင်္ဂမနံ ပျတ္တိရူပဂမနံ။ ပကာသတ္တပဂမနံ
 ဇာတိနာမာတိအတ္ထော။ ဇာတိနာမိဓ န အဝိဇ္ဇမာနဿ သရူပပဋိလာ
 ဘောဝိဇ္ဇမာနသေဝ။ အပါကဋသရူပဿ ပါကဋဘာဂူပ သင်္ဂမနန္တိ
 ဝုတ္တံ ဟောတိ။ သတ္တိပျတ္တိတုယံဟိအဘိနိပ္ပန္နဿအဝတ္တာဘောဒါနူရူပ
 ဝေါဟာရော၊ နဝတ္တုနာနတာ၊ ဂေါဘာဝသေဝ ဝတ္ထဒမ္မာဒိဝေါဟာ
 ရော။ တသ္မာဒိရာနူဂတံသေဟံတဒဝတ္တာယံအပါကဋသရူပတ္တာသတ္တိ
 ရူပံနာမ။ တဒေဝဒမိတက္ကာဒျဝတ္တာယံပါကဋသရူပတ္တာ ပျတ္တိရူပံနာမ။
 တထာဣန္ဒနာနူဂတောပိအဂ္ဂိသတ္တိရူပံ၊ အရဏိမထနာဒျပနိတောပျတ္တိရူ
 ပန္တိ ဇေဝ်တံတံဌာနံနာနူပဂတံဟုတွာအပျတ္တသရူပံအဘိနိပ္ပန္နံသတ္တိရူပံ။
 တဒပဂမပါကဋသရူပံပျတ္တိရူပန္တိ ဒဋ္ဌဗ္ဗံ။ ဇေဝ်သံယောဂဿာပိအညော
 ညာဘိရုခတာ အတ္တဒယဿ အပျတ္တသရူပတ္တာသတ္တိရူပံ။ တဒေဝအ
 ညောညာဘိရုခါနံ ဒိန္နံသင်္ဂတိယာ ပါကဋတ္တာ ပျတ္တိရူပံ။ ဣတိသတျာ
 ဝတ္တာယံဝိဇ္ဇမာနသေဝသံယောဂဿပျတ္တိဘာဂူပသင်္ဂမနံ ဇာတိနာ
 မ။ တတောတိယတောသတ္တိရူပေဋ္ဌိတဿပျတ္တိရူပဂမနံ ဇာတိနာမ၊ တ
 တောဘသ္မာကာရဏာ။ တဒေဝဇာယတေ ဣတိတိတံတံသတျာဝတ္တာ
 ယံဝိဇ္ဇမာနမေဝသံယောဂတ္တံဇာယတိ၊ ပျတ္တိဘာဂူပသင်္ဂမနေန ပါက
 ဋံဟောတိ။ ဣတိတသ္မာကာရဏာဝိဇ္ဇမာနသေဝဇာတိတိဘဝတုတြ
 သာရုသာဓနတာပဋိပါဒနန္တိ ပရိဟာရော။ ယံဣဒါနိစောဒကော ကဏ္ဍ
 ကေနကဏ္ဍကမုဒ္ဒရန္တောဝိယ အညာစရိယဝါဒေနေဝ အဘောဒဝသေန
 ဝုတ္တာနံသတ္တိပျတ္တိနံ ဘေဒံ ဒသေတွာ သံယောဂဇာတိ နမသမ္ပန္နတ္တံပိ
 ဘာဝေန္တောတေသံပိ။ ပ။ ဇေဝ်ဟောတိ သမာဂမောတိ *အာဒိတျာဟ။
 တတ္ထတေသံပိတိယေအာစရိယာသတ္တိရူပေဋ္ဌိတဿ ပျတ္တိရူပဂမနံဇာ
 တိတိသတ္တိပျတ္တိနံ အဘေဒံကတွာဝဒန္တိ။ တေသမ္ပိအာစရိယာနံဝါဒေ။
 အဝိသဒ္ဓေါပနေတ္ထ သမုတ္တယတ္ထော။ တေနနကေဝလံ အပ္ပာကံဝါဒေယေ
 ဝ သံယောဂေါ ဇာယတိတိ ပဒဒ္ဓယဿအသမ္ပန္နံ၊ အထခေါ တေသံပိ

အာစရိယာနံ ဝါဒေ သံယောဂေါဇာယတိတိ ပဒဒ္ဒယဿ အသမ္ပန္နန္တိ
ဒဿတိ။ သတ္တိရူပေဋ္ဌိတဿာတိဟိဝဒန္တာ သတ္တိရူပံ အတ္တိတိဝဒန္တိ
နာမ။ တေနာဟာ ယဒတ္တိသတ္တိရူပန္တိ။ တဿာယမတ္ထော ယံသတ္တိရူပံ
အတ္တိဥပလက္ခတိတိ ဝုတ္တံ၊ တံသတ္တိရူပံ။ နဇာယတိတိ နပကာသတိ။
ကာဿာတိစေ။ တဿသတ္တိရူပတ္တာယေဝ။ ယံပနုပလက္ခမာနံဟုတွာ နပ
ကာသတိတေဇောဝိယသုခေါဒကော၊ တဒေဝသတ္တိရူပံ၊ နေတရံ၊ ဣတိတ
ဒဝတ္တာယံအသမ္ပန္နတ္တာဇာတိယာဝတ္တမာနိကပစ္စယသံယောဂံကတွာ
သတ္တိရူပံဇာယတိတိ မန္တုဋ္ဌိနသက္ကာ။ ဇေမနေန ယဒတ္တိသတ္တိရူပံနတံ
ဇာယတိတိ ဝစနေနသတ္တိရူပဿဇာတိယာ အသမ္ပန္နတ္တိ ဒဿတွာ
ဗျတ္တိရူပဿာဝိအသမ္ပန္နဇာတိကတ္တံဒဿန္တောယဉ္စဇာယတေဗျတ္တိရူပံ၊
တံနတ္ထေဝသတျာဝတ္တာယန္တိ အောဟ။ ဗျတ္တိရူပဂမနံဇာတိတိဟိ ဝဒန္တာ
ဗျတ္တိရူပံဇာယတိတိဝဒန္တိ နာမ။ တေနာဟာ ယဉ္စဇာယတေဗျတ္တိရူပန္တိ။
ဣဒံဝုတ္တံဟောတိ၊ ဗျတ္တိနာမနသတ္တိ။ ကိန္တိ စေ။ အဝတ္ထန္တရူပပနံဓမ္မဇာတံ
ကိဉ္စာဝိသန္တာနဗန္ဓတောဇကံ၊ အဝတ္ထန္တရမာဂမ္ဘဂုဏာဝိသေသုပ္ပတ္တိတော
အတ္ထေဝနာနတာ။ ယထာ။ သန္တာနတောဇကေတ္ထေဝိပဒုဒ္ဒဒမိတက္ကာနံတက္က
ခိရန္တိ ဝုစ္စတိ။ နစခိရရသောတက္ကာဝတ္တာယံ၊ တက္ကရသောဝါခိရာဝတ္တာ
ယံ။ ပရမတ္ထတောဝိနသတျာဝတ္တာယံပဝတ္တရူပါရူပဓမ္မာဗျတ္တိရူပါဝတ္တာ
ယံပါပုဏန္တိ။ ကိန္တု တသ္မိံတသ္မိံ ဇေဟိဘိဇ္ဇိတွာ အပဏ္ဍိကဘာဝံ
ဂစ္ဆန္တိ။ သန္တာနဗန္ဓတောပန ဇကံဝိယခါယန္တိ။ တထာဝိအညမေဝ။ ဇေ
အဝတ္ထန္တရူပပနံဝိဗျတ္တိရူပံသန္တာနဗန္ဓတ္တာနသတ္တိရူပန္တိ ဝုစ္စတိ။ နစသတ္တိ
ရူပါဝတ္တာယံဗျတ္တိရူပသဘာဝေနေဝဥပလက္ခတိဗျတ္တိရူပံ။ ဇေတဒဝတ္တာ
ယမနုပလက္ခမာနံကထံဝိဇ္ဇတိတိဝတ္တံသက္ကာ။ ဣတိအဝိဇ္ဇမာနသဗျတ္တိ
ရူပဿဇာတိပါကဋုဘာဝေါ ကထံယုဇ္ဇတိတိအတ္ထော။ ယသ္မာ နယုဇ္ဇ
တိ၊ တသ္မာ အဝိဇ္ဇမာနသဗျတ္တိရူပဿ သရူပပဋိလာဘောယေဝ ဇာ
တိတိ။ ဇေသတ္တိဗျတ္တိနံအသမ္ပန္နဇာတိကတ္တံဒဿတွာ ပုနတဒေဝတေ
သမဓိပ္ပိယပ္ပကာသနမုခေနဒဿန္တောယဒိပနေဝန္တုာဒိမာဟ။ တတ္ထ
သတ္တိရူပါဝိဘာဝေနေဝပရိန္တိ ဇ္ဇတိတိဝိဘာဇနံပုထက္ကရဏံဝိဘာဝေါ၊ န
ဝိဘာဝေါအဝိဘာဝေါ။ သတ္တိရူပဿအဝိဘာဝေါသတ္တိရူပါဝိဘာဝေါ။
တေနသတ္တိရူပါဝိဘာဝေန ဇာယမာနံဗျတ္တိရူပံ အတ္တနေောအဘိဗျတ္တိက္ခ
ဏေသတ္တိရူပန္တိ ဝိဘာဝံအကတွာ ဗျတ္တိရူပသဘာဝေနေဝပရိန္တိ ဇ္ဇတိ

တိပိပရိကာမဓမ္မတ္တာပုရိမံသတျာဝတ္ထံပဇာဟိတွာ ဗျတ္တိရူပမေဝဟော
 တိတိအတ္ထော။ ဇေမဘိဗျတ္တိယံဥဘိန္ဒမဘောဒတ္တံ ဒသေသတွာ တမေဝ
 သာဓေန္တောနစာဝိဘာဂေနဂဟိတံ တျာဒိမာဟ။ တတ္ထနစာဝိဘာဂေနာ
 တိနစအဝိဘာဂေနသတ္တိရူပန္တိဝိဘာဂံအကတွာ အဘောဒဝသေနယဒါ
 ဗျတ္တိရူပံဂဟိတံနဘဝေယျ။ တဒါဗုဒ္ဓုမာ အညောပဇောဝိယသတ္တိရူပ
 တောဗျတ္တိရူပံ အညံသိယာဘဝေယျ။ ယထာနကဒါဝိဝိဗုဒ္ဓုပဇောနမေ
 ကတ္တမုပလဗ္ဘာဘိ၊ ဇေံသန္တာနဗဒ္ဓံဗျတ္တိရူပံသတ္တိရူပတောအညတ္တမာပဇေ
 ယျာတိဝုတ္တံဟောတိ။ ဇေံဟိသတိအညတ္တေ ဗျတ္တိရူပဿသတ္တိရူပတော
 ဗျတ္တိရူပမတ္တန္တိရဘူတမေဝဇာယတေ။ ယဒိဟိသတ္တိရူပတော ဗျတ္တိရူပ
 မတ္တန္တိရဘူတံဇာယတေ၊ အတ္တနာနတ္တဝန္တမေဝဟုတွာဇာယတိ။ တဒါ
 သတ္တိရူပဝိလက္ခဏဉ္စ ဗျတ္တိရူပံ ဘဝေယျ။ ဝိသုလက္ခဏံ သဘာဝေါ
 ယဿဗျတ္တိရူပဿာတိတံဝိလက္ခဏံ။ သတ္တိရူပတောဝိလက္ခဏံ သတ္တိရူ
 ပဝိလက္ခဏံ။ သတ္တိရူပတောအညဇာတိကံဗျတ္တိရူပံသိယာတိအတ္ထော။
 စသဒ္ဓေါပနေတ္ထသမုစ္စယတ္ထော။ တေနဗျတ္တိရူပဝိလက္ခဏဉ္စသတ္တိရူပံဘ
 ဝေယျာတိဒိပေတိ။ ဣတျုတယထာဝိအညောညဝိရောဓလက္ခဏတ္တံသ
 မုတ္တာဝယတိ။ နစေဝန္တိ ဇေံသတ္တိရူပဝိလက္ခဏံဗျတ္တိရူပံနစ၊ အဘိန္ဒဇာ
 တိကတ္တာ ဧကလက္ခဏမေဝ ဂေါလက္ခဏံ ဝိယဝန္တိဒမ္မာ ချဝတ္ထာသု။
 တသ္မာ အဝတ္ထာဘောဒေါယေဝ တေသံသမုပလဗ္ဘာဘိ၊ နလက္ခဏဘော
 ဒေါတိဝုတ္တံဟောတိ။ အတောတိယတောဧကလက္ခဏာ ဧတေဓမ္မာ၊ အ
 တော ဧတသ္မာကာရဏာ။ သတ္တိရူပါဝိဘာဂေန ဗျတ္တိရူပဿ သမ္ဘဝ
 တောတိဗျတ္တိရူပဿသတ္တိရူပန္တိ ဝိဘာဂံအကတွာဥပုဇ္ဇနတော၊ ဒမ္မတ္တံ
 ဝိယဝန္တိရူပံ။ ပရိစ္ဆေဒတော အနညတ္တေတိလက္ခဏံ ပရိစ္ဆေဒတော
 သတ္တိဗျတ္တိနံအနညတ္တေကေတ္တေ။ ကေဝလဿာတိသကလဿ သတ္တိရူ
 ပဿ။ ပဂေဝဋ္ဌိတိသမ္ဘဝါတိပဌမမေဝဝိဇ္ဇမာနတ္တာ။ ဝိဇ္ဇမာနောဝ ဇာ
 ယတိတိဝိဇ္ဇမာနောဝဗျတ္တိရူပသင်္ခါတောသံယောဂေါဇာယတိ၊ ပါက
 ဇောဟောတိတိဇေံတေသံအညသံအာစရိယာနံအဓိပ္ပါယော ယဒိသိ
 ယာ၊ တံဂဟာဏံတေသံအာစရိယာနံ မတိမတ္တမေဝ။ နသဗ္ဗေသံ သာဓာ
 ရဏံ။ တသ္မာနတံပမာဏန္တိ ဝုတ္တံဟောတိ။ ဇေမဝိအဝိဘာဂဝါဒိနံအ
 ဓိပ္ပါယပကာသနမုခေနသတ္တိဗျတ္တိနံအဝိဘာဂတ္တု တဿ အတ္တနောမ
 တိဘာဝေန အပ္ပမာဏတ္တု ဝိဘာဝေတွာ ပုနဝိဘာဂဝါဒိနံ ဝါဗ္ဗေန

တကြောဒေါသာဝိကရဏံကတွာဝိဘာဂဝါဒဿစဒေါသံဒဿေတွာ
အတ္တနောဝါဒံ ပတိဋ္ဌာပေန္တော တတ္ထာတျာဒိမာဟ။ ဧတ္ထသတ္တိရူပေ ဌ
တဿ။ပ။ ဇာယတိ ဣတိဝဒန္တာ အဝိဘာဂဝါဒိနောနာမ။ တဒုတ္တရံဝ
ဒန္တေန အနုယောဂဝါဒိနာအာနိတံ ယဒတ္တိသတ္တိရူပံ။ပ။ တျာဝတ္ထာယံ
တျာဒိဝစနံဝဒန္တာဝိဘာဂဝါဒိနောနာမ။ပရဝါဒေနသကဝါဒမပတ္တန္တိ
နတ္ထာယအာစရိယေနအဝိဘာဂဝါဒမာဘတံပရဝါဒေနဝ။တကြဒေါ
သာရောပနတ္ထာယ စောဒကေနဝိဘာဂဝါဒမာဘတန္တိ ဒဋ္ဌဗ္ဗံ။ တတ္ထာ
တိ တေသံဝိဘာဂဝါဒိနံဝါဒေ ဘဝတမပျုနိဝါရိတမေတန္တိ သတျာ
ဝတ္ထာယမဝိဇ္ဇမာနမေဝ ဗျတ္တိရူပမုတ္တရကာလမပဇာယတိတိ ဇေတံဝိ
ဘာဂတ္ထပရိဒီပကံဝစနံဘဝတာဝိအနိဝါရိတံအပ္ပဋိသိဒ္ဓံသမ္ပဋိန္တိ တန္တိ
အတ္ထော။ ဘဝတမပိတိဘဝတာ အပိတိဆေဒံကတွာ မကာရာဂပဉ္စ
တန္တိမိတ္တရဿတ္တဂ္ဂကတွာ ပရက္ခရံနေတွာ ဇေဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ နိဒမေ
ဝေတ္ထအရတ္တံ၊ အထကထမိမဿ အပ္ပဋိသိဒ္ဓတာပဋိညာတာတိ။ ဟေဋ္ဌာ
ယဉ္စဇာယတေဗျတ္တိရူပံ၊ တံနတ္ထေဝသတျာဝတ္ထာယန္တိ ဝုတ္တသဝိဘာ
ဂဝါဒေကဒေသဿအနိဝါရိတတ္ထာတံမုခေန တဒဝသေသမနိဒ္ဓိဋ္ဌမပိ
အပ္ပသိဒ္ဓမေဝါတိ ကတွာ ဝုတ္တတ္တာ။ ဧတ္တာဝတာစာတိ သတ္တိဗျတ္တိနံဝိ
ဘာဂဝါဒဿအပ္ပဋိသိဒ္ဓေနဝအမှာကံပယောဇနံ။ ကသ္မာတိစေ။ ဝိဘာ
ဂေသတိသတျာဝတ္ထာယမနုပလဟ္မမာနတ္တာ ဗျတ္တိရူပဿာဘာဝသဟ္မ
ဝတော သတိစာဝိဘာဂေ ဇာတိယာ သရူပပဋိလာဘာသေဝ အ
ယုတ္တတ္တာ။ သတျာဝတ္ထာယမဝိဇ္ဇမာနမေဝ ဗျတ္တိရူပ မုတ္တရကာလမပ
ဇာယတိ တိဒိနာ သတ္တိရူပဝိဘာဂေ နဗျတ္တိရူပဿသမ္ပဒေဝါ ဝုတ္တော။
တေနာဟ တဿ တုဗျတ္တိရူပဿ သတ္တိရူပဝိဘာဂေန နိဗ္ဗတ္တိယာတိ။
တဿတုသတျာဝတ္ထာယံ အဝိဇ္ဇမာနဿ ဗျတ္တိရူပဿသတ္တိရူပတော
ဝိသံနိဗ္ဗတ္တိယာသတိတိအတ္ထော။ ကထမိဒမပယုဇ္ဇကိတိ ဣဒံသတ္တိရူပ
တော ဗျတ္တိရူပဿအနညတ္တံ ကထံဥပယုဇ္ဇကိ။ ယသ္မာ နဥပယုဇ္ဇကိ၊
တသ္မာပရိစ္ဆေဒတော အနညတ္တေ ဝိညာတေတိ ဝစနံ နဝတ္တဗ္ဗန္တိ ဝုတ္တံ
ဟောတိ။ အနညန္တိ နသက္ကာပဋိညံ ကာတုန္တိ ဧကန္တံ သမ္ပဋိန္တိ တံ န
သက္ကာ။ ဝုတ္တတ္ထမေဝသာဓေန္တော ကထံဟိနာမာတျာဒိမာဟ။ ကထံဟိ
နာမာတိကထံဟိနာမ အညံနာဘဝေယျာတိသမ္ပန္တော။ ပစ္စယန္တရတော
တိပစ္စေကဟေတုတော။ တတောတိ သတ္တိရူပတော။ ယထာအရဏိမ

ထနာဒိ အဘိနိပ္ပန္နမာနသေဝ အဂ္ဂိနောဟေတု၊ နောကဋ္ဌဂတဿ။ ဣ
 တိပစ္စေကဟေတု သိဒ္ဓတ္တာ ဘဝတိဟေတုသမုပ္ပန္နဿာပိ နာနတာတိ
 အာဟ ပစ္စယန္တရတော ဇာယမာနံတုာဒိ။ ဇဝံဝိဘာဂဝါဒေန အဝိဘာ
 ဂဝါဒ မုဒ္ဓရိတွာ ပုန ဝိဘာဂဝါဒိနံ ဒေါသံဒသေန္တော အဝိစာတုာဒိ
 မာဟ။ တတ္ထ သတ္တိရူပေဋ္ဌိတေတိ သတ္တိရူပေဋ္ဌိမာနေသတိ။ ဗျတ္တိရူပမ
 ပဇာယတိတိ ပစ္စယဗျတ္တိရူပံ ဥပဇာယတိ။ အနေနသတုာဝတ္ထာယမ
 ဝိဇ္ဇမာနဿဗျတ္တိရူပသေဝ ဇာတိသမ္ပန္နောရတ္ထောဟေတိ။ အယမေ
 ဝ တေသံဒေါသေတိ တေသံဝိဘာဂဝါဒိနံအာစရိယာနံ ဒေါသောနာ
 မ အယမေဝ။ ဇဝံသတုာဝတ္ထာယ မဝိဇ္ဇမာနံဗျတ္တိရူပံသမ္ပန္နံကတွာ ဇာ
 တိယာကထနမေဝ။ ကဿ။ အသတောသရူပပဋိလာဘဿဇာတိတ္တာ
 ကထမဝိဇ္ဇမာနဿဇာတိတိ ဝတ္ထဒေါသနတိဝတ္ထနတော။ တဒေဝန္တိ
 တဿာကာရဏာ။ ယဿ အသတော သရူပပဋိလာဘဿဇာတိတ္တာ
 အဝိဇ္ဇမာနော သံယောဂေါ ဇာတိယာ ကတ္တာ နဟေတိ။ တဿအ
 ဝိဇ္ဇမာနဿသံယောဂဿဇာတိယာ ကတ္တုဘာဝါနုပပတ္တိတောဟော
 တိတိသမ္ပန္နော။ ဇဝံဟေတိ သမာဂမေတိအာဒိတိ သမာဂမေဟော
 တိ။ ဣတိအာဒိဝစနံ ဇေမသမ္ပန္နံသိယာ။ ဝုစ္စတေ။ ပ။ ကတ္တုသညာတိ ပရိ
 ဟာရော။ တတ္ထဝုစ္စတေတိသံယောဂေါဇာယတေတိပဒတ္ထဿသမ္ပန္နတ္ထံ
 ဝုစ္စတေ။ ပရမတ္ထဝသေနာတိ ပရမောအတ္ထော ပရမတ္ထော။ အနုဿ
 ဝါဒိဟိ အနုဓိဂန္တဗ္ဗော အတ္တပစ္စက္ခသိဒ္ဓိသဘာဝေါတိ အတ္ထော။ ပရ
 မတ္ထဿဝသောပရမတ္ထဝသော။ တေန။ သဒ္ဓပ္ပယောဂေါတိသဒ္ဓါနံ ပ
 ယောဂေါ။ *အညောညသပ္ပန္နတော သဒ္ဓပ္ပယောဂါ။ လောကသင်္ကေတ
 သိဒ္ဓေါတိလောကေနသင်္ကေတံ* ဒပ္ပသဉ္စာနနကရဏံ လောကသင်္ကေ
 တံ။ လောကသင်္ကေတေနသိဒ္ဓေါအဘိနိပ္ပန္နောလောကသင်္ကေတသိဒ္ဓေါ။
 ဣဒမိသသာဘိဓာနန္တိ လောကေနဂဟိတသင်္ကေတာနုသာရေနသိဒ္ဓေါ
 တိအတ္ထော။ ဝတ္တာတိဝဒတိတိဝတ္တာ။ လောကောတိဣမိနာ တုလျာဓိ
 ကရဏံ။ ပထမမေဝါတိ သံယောဂေါဇာယတိတိ သံယောဂေါစွာရ
 ဏတော ပုဗ္ဗဘာဂေဝေ။ အညောညာဘိမုခမတ္ထ နှယမုပလဟ္တတိတိ
 အညောညာဘိမုခံအတ္ထ နှယံဥပလဟ္တတိ ဝိဇာနာတိ။ သံယုဇ္ဇန္တာနံဒိန္နံ
 ဝတ္ထ။ နံ အညောညာဘိမုခတံ မနဿ ဝဝတ္ထပေတိတိအတ္ထော။ ဧတ္ထော
 ဝတာတိ ဧတ္ထကေန အညောညာဘိမုခ အတ္ထ နှယုပလဟ္တနမတ္ထေန။

အသာတိလောကဿ။ သံယောဂဗုဒ္ဓိတိ သံယောဂေါဣတိဗုဒ္ဓိ သံ
ယောဂဗုဒ္ဓိ။ သံယောဂေါအတ္ထိ ဘိပဝတ္တာဗုဒ္ဓိတိအတ္ထော။ တဿာတိ
သံယောဂဿ။ ကတ္တုဘာဝ မာဂမ္ဘာတိမိနာသမ္ပန္နော။ ဗုဒ္ဓိယံ ပတိဋ္ဌိ
တဿာတိဗုဒ္ဓိမ္ပိပတ်ဋ္ဌိတဿ။ ဝိဇ္ဇမာနသေဝဂဟိတဿာတိဝိဇ္ဇမာနံ
ဝိယကတွာ ဂဟိတဿ။ ကတ္တုဘာဝမာဂမ္ဘာတိ ဇာတိကိရိယာယသံ
ယောဂဿ ကတ္တုဘာဝံအာဂမ္မ၊ အာဂမေတွာပါပေတွာတိအတ္ထော။
ဇာယမာနဿာတိ အဘိနိပ္ပဇ္ဇမာနဿ သံယောဂဿ။ ပဌမာဝတ္ထာ
မတ္တဒဿနတောတိဇ္ဇေ သံယောဂဿပဌမာဝတ္ထာနာမ သံယုဇ္ဇန္တာ
နံ နိန္ဒိဝတ္ထု။နံ အညောညာဘိရတော။ ဘဝတွေဝန္တုာဒိစောဒနာ။ဘဝ
တွေဝန္တိ ဇေံဘဝတာဝုတ္တာနုသာရေန သံယောဂေါဇာယတိတျာဒိသု
ကတ္တုသညာဘဝတု။ အသတောတိ ကာလတ္တယေဝိ အနုပလတ္တမာ
နဿ အဘာဝဿ။ သာဓနဘာဝေါတိ ကတ္တုဘာဝေါ။ လောကာဘိ
မတဝသေန။ပ။ဝစနန္တရန္တိ ပရိဟာရော။လောကာဘိ မတဝသေနာတိ
အသတောသာဓနံ လောကာဘိမတဝသေန ဟောတိတိ သမ္ပန္နော။
ဝိဇ္ဇမာနံဝိယမညတိတိ မိဂတဏှိကံဝိယမိဂေါ ပရမတ္ထတော ဝိဇ္ဇမာ
နဝတ္ထုဝိယကတွာ မညတိ။အညထာတိ ယဒိ ဇေံနမညေယျ၊ ပရမတ္ထ
တောမညေယျာတိအတ္ထော။ယဒိဟိသိယာတိသစေနာမရူပဓမ္မာနံ ဌာ
နနိသဇ္ဇာဒိကိရိယာ ပရမတ္ထတော ဘဝေယျ။ နိဗျာပါရတာဓမ္မာနန္တိ
နာမရူပဓမ္မာနံ ကိရိယာဝိရဟတ္တံ။အပိတုခလူတိ သစ္စတောပန။တထာ
တထာ ပဝတ္ထေဓမ္မေတိ တေနတေန ဌာနနိသဇ္ဇာဒိနာ အာကာရေနပ
ဝတ္ထေနာမရူပဓမ္မေ။ဝေါဟာရသံသိဒ္ဓိတိ အဟံဂစ္ဆာဒိတျာဒိနာ ဝေါ
ဟာရဿနိပ္ပတ္တိ။ ကိမိဝ။ ကဏ္ဍဝတ္တနိသိခါဂစ္ဆတိတိ ယထာ။ ဇ္ဇေ
ကဏ္ဍဝတ္တနိသိခါတိအဂ္ဂိသိခါ။ ကိဉ္စာပိ နတ္ထဂ္ဂိနောဂမနာဒိ ကိရိယာ၊
တထာပိ တထာပဝတ္ထာကာရံပရိစ္စ ကဏ္ဍဝတ္တနိသိခါ ဂစ္ဆတိတိ ဝုစ္စ
တိတိအတ္ထော။ လောကသမ္ပုတိသိဒ္ဓတ္တာတိ လောကသမ္ပုတိယာ ကိ
ရိယာ ကာရကသမ္ပန္နဿ သိဒ္ဓတ္တာ။ လောကသမ္ပုတိ သိဒ္ဓမဝိဇ္ဇမာ
နံသဒ္ဓါဘိဓေယျံ ဒသေသန္တော သသဝိသာဏော ဒုမ္ပရပုပ္ဖတျာဒိမာဟ။ခံ
ပုပ္ဖန္တိ ခဿပုပ္ဖံခံပုပ္ဖံ။အာကာသပုပ္ဖန္တိ အတ္ထော။အဘာဝေါတိသုညတ္ထ
ဝါပိ ပါနိပဒိကော။တထာ ဝိကပ္ပနတောတိဝိဇ္ဇမာနံဝိယကတွာ ဂဏ္ဍန
တော။ကိမိတိသာဓနတာနာဘဝေယျာတိ အဘာဝေါဟောတိတိဇ္ဇေ

သာဓနတာ ကိမိတိ နဘဝေယျ။ အညထာတိ ယဒိအဝိဇ္ဇမာနံ သသမိ
သာဏာဒိံ သမ္ပုတိဝသေနဝိဇ္ဇမာနံဝိယ ကတောနဂဏ္ဍာတိ။ ကာကထေ
တရာသန္တိ ဣတရာသံဝိဘတ္တိနံကာကထာ။ တေနေဝါတိသမ္ပုတိဝသေ
နေဝတရူနံ။ ပ။ ပုရာတိအာဒိသိဇ္ဇတိ။ နောပရမတ္ထဝသေနာတိအတ္ထော။
ဝိဝိခာစသာရုစရာစေတိ ဝိဝိခရုစရာ။ ဒေဟတောနိဂ္ဂတာပဘာဒေဟပု
ဘာ။ ဝိဝိခရုစရာစသာဒေဟပုဘာစေတိဝိဝိခရုစရာဒေဟပုဘာ။ ဝိဝိခရုစ
ရာဒေဟပုဘာဟိ သမုဇ္ဇလာ သိရိဂ္ဂပကာယသမ္ပတ္တိ ယဿ တထာဂ
တဿသောယံ ဝိဝိခရုစရာဒေဟပုဘာသမုဇ္ဇလသိရိ။ တေန။ ဝိဇ္ဇုဇာလာ
ဟိဇလိတာ ဣန္ဒစာပါ ဝိဇ္ဇုဇာလဇလိတိန္ဒစာပါ။ တေဟိအဝနဒ္ဓေါပရိ
ဝေဋ္ဌိတောတိဝိဇ္ဇုဇာလဇလိတိန္ဒစာပါဝနဒ္ဓေါ။ တေန။ ယေနာတိ ဘဂ
ဝတာ။ နိစ္စုဿဝယောဂေါ ဝိဿာတိ နိစ္စုဿဝေ ယောဇိတောဝိယ။
သတတံအတ္ထရိယတ္တုတောဝိယာတိ သတတံ အတ္ထရာယယောဂံ အတ္ထ
ရိယံ။ အင်္ဂုလိဖေါဇနာရဟန္တိ အတ္ထော။ အဘူတပုဗ္ဗံဘူတန္တိ အတ္တုတံ။
အတ္ထရိယဉ္စတံ အတ္တုတဉ္စာတိ အတ္ထရိယတ္တုတံ။ အတ္ထရိယတ္တုတံ ပါဝိ
တောတိအတ္ထရိယတ္တုတော။ လောကောသတ တံအတ္ထရိယတ္တုတံ ပါဝိ
တောဝိယာတိ အတ္ထော။ ပုရာတိ သတ္တမုတ္တဝါစိနိပါတော၊ ပုဗ္ဗေတိ
အတ္ထော။ တတြာယံယောဇနာ၊ ကာသာဝဓာရိနာဝိဝိခ။ ပ။ သိရိနာ
လောကမ္ဘိစရတာ ယေနဘဂဝတာသဉ္ဇာ။ ပ။ နန္ဒေနသဉ္ဇာရိနာဟောမာ
စလေနဝိယလောကော။ ပ။ အာသိပုရာတိ။ ပရမတ္ထတောတိတထတော။
အင်္ဂုလိမုတ္တာစ အင်္ဂိကာတိ ဟတ္ထိဿရထပတ္တိသင်္ခါတေဟိ စတူဟိ
အင်္ဂုဟိဝိနိမုတ္တာသေနာစ သမ္မာဒဋ္ဌိအာဒိဟင်္ဂုဟိ ဝိနိမုတ္တာ မဂ္ဂေါ
စနတ္ထိ။ တထာပိ စတူရင်္ဂိနိ အဋ္ဌင်္ဂိကောတိ ဘေဒနိဗန္ဓနပစ္စယုပ္ပတ္တိ က
တာတိ ဝုတ္တံဟောတိ။ နာပိအာသိပုရာတိသမ္ပန္နော။ ဝစနတော ဝစနန္တ
ရန္တိ ပရမတ္ထ ဝစနတော သမ္ပုတိ ဝစနဝိသေသံ တသ္မိံဟောမာစလေ
တြတရတိတိအတ္ထော။ ယဒိသဘာဝတော။ ပ။ ယုတ္တတ္တာတိစောဒနာ။
တာဒိသောတိ ယဒိဝုတ္တပ္ပကာရော စရန္တော ဟောမာစလော သဘာဝ
တော နသမ္ပဝတိတိ သမ္ပန္နော။ ကထံဝသော ပမ္မာသိဒ္ဓိတိ တဿစာ
ဝတောအဓိပ္ပါယေန အနုပလတ္တ မာနဿဟောမာစလဿ ဩပမ္မာသိဒ္ဓိ
ဥပမာဘာဝနိပ္ပတ္တိ ကထံအာသိ။ ယတော သဗ္ဗတ္ထေ ဝေါပမာနမေဝ
မတ္ထ မုပယုဇ္ဇတိတိယတောယသ္မာကာရဏာ သဗ္ဗတ္ထဝေ ကာသာဝ

ဓာရိနာ ဒိပယောဂေသု သံဈာနုရာဂါချုပ်မာနံ ဇေဝံအတ္ထံ ကာသာဝ
 ဓာရိနာချုပ်မေယျတ္ထေန သဒ္ဓိယုဇ္ဇတိ။ တသ္မာ သမ္ဘဝတေဝ တာဒိသော
 ဟေမာစလောတိ အတ္ထော။ ဟေမာစလသ လက္ခမာနတ္ထမေဝ သာ
 ဓေန္တောကထံနာမာတျာဒိမာဟ။ ဟေမာစလောအသတိ ဥပမေယျသ
 ဘဂဝတောသရူပကြိယာဂုဏာတိသယတာ ကထံနာမဝိဝဋ္ဌာဟုတ္တာ
 အာဝိဘဝတိတိအတ္ထော။ ဇေဝံဥပမာနောပမေယျ သံသန္ဓနာတုလျတာ
 ယစ ဥပမေယျ ဂုဏာတိသယပ္ပကာသနသမတ္ထတ္တာ စောပမသ ပရ
 မတ္ထတောဝိ ဟေမာစလောနာဝိတဗ္ဗန္တိ ဒသေတွာ ပုနသမ္ပုတိယာဝိ
 တာဒိသသာနုပလက္ခန္တိယတံဒသေန္တော ယထာဂဝယောတျာဒိမာဟ။
 သုဝိဒိတန္တိ သုပါကဋံ။ အဝိညာတသရူပသာတိ အဒိဋ္ဌပုဗ္ဗတ္တာဇနေန
 အဝိဒိတသရူပသ။ ရူပိတိ သယပ္ပကာသနေတိရူပဝိသေသပ္ပ ကာသ
 နေယထာသမတ္ထော ဟောတိတိသမ္ပန္နော။ ဟေမာစလော သမ္ဘဝတိတိ
 ယထာဂဝဇေသ ရူပိတိ သယပ္ပကာသနသမတ္ထော ဂဝါဒိပဒတ္ထော ပရ
 မတ္ထတောအနုပလက္ခမာနာဝိသမ္ပုတိယာ ဝိဒိတသရူပတ္တာဥပလက္ခန္တိ။
 ဇေဝံဘဝတော အဝိပ္ပာယေန ဣဟလောကေ ဥပမေယျသ ဘဂဝ
 တော ကာသာဝဓာရဏာဒိ ရူပိတိသယသံပါဒကော ဝိဒိတသရူပေါ
 ဟေမာစလောသမ္ပုတိယာဝိနစသမ္ဘဝတိ။ ဂဝါဒယောဝိယတာဒိသသာ
 အဒိဋ္ဌပုဗ္ဗတ္တာတိ ဝုတ္တံဟောတိ။ သမ္ပုတိတိဣဒါနိ။ တသာတိ ဟေမာစ
 လသ။ ကတ္ထုတာ နသမ္ဘဝတိတိဝိနာသမ္ပန္နော။ တံသဒိသတ္တာတိတေ
 နဘဂဝတာ သဒိသတ္တာဟေမာစလသ။ သရပ္ပတတိတိ ဩတရတိ
 ပတိဋ္ဌဟတိတိ အတ္ထော။ တုလျာဝိကရဏတာ သမ္ဘဝတောတိ ကာ
 သာဝဓာရိယာဒိသဒ္ဓေဟိ သဒ္ဓိသံဈာနုရာဂါဒိနံ တုလျာဝိကရဏတာ
 သမ္ဘဝတောတိအတ္ထော။ ကာသာဝဓာရိယာဒိသဒ္ဓေဟိ ကတ္ထုတာသမ္ဘ
 ဝတိတိ ကာသာဝ ဓာရိယာဒိသဒ္ဓေဟိ သဒ္ဓိ သဗ္ဗျာနုရာဂါဒိနံ ကတ္ထု
 တာ သမ္ဘဝတိတိ ဇေဝံတ္ထု နသက္ကာတိ သမ္ပန္နော။ တတြ ကာရဏံ
 ဒသေန္တောနိလုပ္ပလဒလမိဝါတျာဒိမာဟ။ ပယုတ္တတ္တာတိဟေမာစလ
 သဒ္ဓေဟိ ပယောဇိတတ္တာ။ ဝုတ္တတေတျာဒိပရိဟာရော။ ကိဉ္စာပေတ္တဥ
 ပမာနော ဣဝသဒ္ဓေါဒိသတိတိ ဧတ္ထကာသာဝဓာရိယာဒိ ပယောဂေ
 ဥပမာဝါစကော ဘေဒနိဗန္ဓနဣဝသဒ္ဓေါကိဉ္စာဝိဒိသတိ။ တထာဝိ ဣ
 ဟပယောဂေ ကဝိနော ဥပမာနော ပမေယျတာဝိပ္ပာယော န။ အထ

ကိန္တိစေတိ ဧဝံသတိကော ဧတ္ထကရိနောအဓိပ္ပာယော ဣတိစေ ဝဒေ
 ယျာတိ။ သမုပေက္ခာတိ ဧတ္ထကရိနော အဓိပ္ပာယောနာမ သမုပေက္ခာ
 တိအတ္ထော။ သမုပေက္ခာစနာမသမုပေက္ခနံ သမာနုဂ္ဂပါနံဝတ္ထု။ နံ ဧကမိ
 ဝေါပဋ္ဌာနံ။ တံဒသေသန္တော ယတ္ထ ဝတ္တာတျာဒိမာဟ။ တတြာယံ ယော
 ဇနာ၊ ကဿဝိ* အသဒိသဝတ္ထုနော ကေနဝိဝတ္ထုနာအသဒိသဝတ္ထု၊ ဤ
 ဒိသံနာမ၊ ဣဒံဝတ္ထု၊ ဝတ္ထုနယေနတိန္ဒမဝိဝိ ဗန္တု ဗုဒ္ဓိနော ပရုရဇနဿ ဧ
 ကမေဝ ဥပဋ္ဌာတိ၊ အတိသယာဘာဝါဒိန္ဒံ ဝတ္ထု။ နန္တိ ဧဝံ ယတ္ထပယော
 ဂေအတ္ထံ ဝတ္တာဇနောဒသေတိ။ အယံသမုပေက္ခာနာမာတိ အတ္ထော။
 ဣဟာတိ ဣမသ္မိံ ပယောဂေ။ တတောယန္တိ တတောအယံ။ စောဒ
 ကသောကာသမကတွာ သယမေဝစောဒေတွာ ပရိဟာရံ ဝဒန္တော
 ဘဝတွေဝန္တျာဒိမာဟ။ တတ္ထဘဝတွေဝန္တိ ဧဝံ ဟေမာစ လေနာ
 တျာဒိနာ ကတ္ထုပယောဂေါ၊ ဘဝတု။ ပယောဂေါတိ ဣဝသဒ္ဓပယော
 ဂေါ။ ဣဝသဒ္ဓေါယန္တိ ဣဝသဒ္ဓေါ အယံ။ တဒေဝန္တိ ယသ္မာလောက
 သမ္ပုဘိဝသေန တရူနံ ဝနန္တျာဒယောသိဇ္ဈန္တိ၊ တဒေဝံ တသ္မာကာရ
 ဏာတိအတ္ထောတိ။

(၂၀၂-၁၂) နန္ဒေတ္ထာတျာဒိစောဒနာ။ ဧတ္ထာတိ ပုရိသေတိ ဧ
 တသ္မိံပယောဂေ။ ဣမိနာတိဟေတုကတ္ထု၊ သညာဝိဓာယကေန အနေန
 သုတ္တေန ဘဝိတဗ္ဗံ နန္တိသမ္ပန္နော။ နတတ္ထာတျာဒိပရိဟာရော။ တတိ
 ယာ ဝိဘက္ခိယာနဘဝိတဗ္ဗန္တိ သမ္ပန္နော။ တတ္ထာတိပုရိသေတိပယော
 ဂေ။ အဘိဟိတတ္ထာတိ ကထိတတ္ထာ။ အဘိဟိတဿစ ပုနဝစနေတိ
 တိပစ္စယေနာဘိဟိတဿကတွတ္ထဿ ပုနတတိယာဝိဘက္ခိယာကထ
 နေတိအတ္ထော။ ယထာနဟောတိတိသမ္ပန္နော။ တတ္ထာဝိတိတသ္မိံ ကမ္မတ္ထ
 ကတွတ္ထာဘိ ဟိတပယောဂေပိ။ အတ္ထ ဝိသေသဿာတိ အတ္ထနာ
 နတ္ထဿ။ ဝတ္ထုနယေနာတိ လိင်္ဂတ္ထမတ္တမ္ပနာပေက္ခိတွာတိ ဝတ္ထုနယေနတ
 ထာပဋ္ဌမာဝဟောတိတိအတ္ထော။ နန္တောတျာဒိစောဒနာ။ တထာန္တုဓာပိ
 ဘဝိတဗ္ဗန္တိ ဣဒဘုဇ္ဈတေ တျာဒိသုပိ ကမ္ပနိယပစ္စယောဝိယ ဒုတိယာ
 တတိယာဝိဘက္ခိဟိ ဘဝိတဗ္ဗန္တိ အတ္ထော။ နတတ္ထာဝိတျာဒိ ပရိဟာ
 ရော။ နဘဝိတဗ္ဗန္တိ သမ္ပန္နော။ တတ္ထာဝိတိ ဘုဇ္ဈတေတိ ပဒေပိ ကမ္မဝ
 စနိန္ဒာယယပစ္စယဿအဘာဝတောတိယောဇနာ။ အဘာဝတောတိ
 အဘူတတ္ထာယပစ္စယဿာဝိသယပရိဒိပနတ္ထံဘာဝကမ္ပဂ္ဂဟဏံကတန္တိ

သမ္ပန္နော။ တေနကိမာယာတန္တိ တေနယပစ္စယေန ကိ'နာမပယောဇနံ
 အာယာတန္တိ အတ္ထော။နန္ဒိ'ဓာပိတျာဒိစောဒနာ။ဣဓာပိတိဘုတ္တောတျာ
 ဒိသုပယောဂေသုပိ။ ကမ္မကတ္တုရိသယေတိကမ္မရိသယေစ ကတ္တုရိသ
 ယေစဒုတိယာတတိယာဝိဘတ္တိဟိဘဝိတဗ္ဗန္တိ အတ္ထော။နဟေဋ္ဌာတျာ
 ဒိပရိဟာရော။ ဟေဋ္ဌာဝိယာတိ ဟေဋ္ဌာဘာဂေ ဘုဇ္ဇတေတိပယော
 ဂေဝိယ။ဝိသုံဝတ္တဗ္ဗဿာတိ အဘိဟိတတ္ထတောဝိသုံဝတ္တဗ္ဗဿ။တံပုရိ
 သန္တိတျာဒိစောဒနာ။ပယောဇကဗျာပါရန္တိ ပယောဇေတိကမ္မနိယော
 ဇေတိတိ ပယောဇကော။ဟေတုကတ္တာ။ပယောဇကဿဗျာပါရံ အာ
 ဏာပနကြိယာပယောဇကဗျာပါရံ။ သဗျာပါရန္တိ အတ္တနော ဗျာပါရံ
 ကရဏကြိယာသဗျာပါရံ။ဗလဝတရတ္တာတျာဒိ ပရိဟာရော။ ဗလဝ
 တရတ္တာတိပယောဇကဗျာပါရဿဗလဝတရတ္တာ။ဣတရောတိ ကတ္တု
 ဘာဝေ။ဥပသန္ဓနိဘူတောတိ ဥပသန္ဓတိ ဒဗ္ဗိဥပနိဿာယပဝတ္တတိတိ
 ဥပသန္ဓနံ။ဥပသန္ဓနဘူတောတိဝတ္တဗ္ဗေ ဘကာရေပရေ ဣကာရာဂမံ
 ကတ္တာ ဇေဝုတ္တန္တိ ဒဗ္ဗိဗ္ဗိ။ဂုဏဘူတောအပ္ပဓာနဘူတောတိတဿတ္ထော။
 တေသုတိဂုဏပ္ပဓာနေသု။နိဒ္ဒါရဏေဘုမ္မံ။ ပဓာနောပရောဓေတိပဓာ
 နဿအတ္ထဿဥပရောဓေဝိရောဓေဗာဓနံပဓာနောပရောဓေ။သနိဗန္ဓ
 နန္တိ အတ္တနောသန္ဓိသိတံ။ပဓာနောပရောဓေနာမအယံ နဂုဏာနံပက
 တိတိယောဇနာ။ ဂုဏတ္ထမေဝါတိတဒုပနိသိတတ္ထမေဝ။ တတ္ထစာတိ
 ပုရိသန္တိ ပယောဂေစ။ သတိဟိသိဒ္ဓေ တဒတ္ထမဿဝစနန္တိ ကမ္မတ္ထေ
 ဒုတိယာတိဒုတိယာဝိဘတ္တိမိသိဒ္ဓေသတိ အဿသုတ္တဿဝစနံ တဒတ္ထံ
 ဝိကပ္ပနတ္ထံ။ ဇေနေဝါတိ တေနေဝကာရဏေန၊ဝိကပ္ပနတ္ထံအဓိတတ္တာ
 အဿသုတ္တဿ ကမ္မတ္ထေယေဝိကပ္ပဝိမိနာ တံပုရိသန္တိပိ တေနပုရိ
 သေနာတိပိဘဝတိ။နဂုဏဿဗျာပါရံသန္ဓာယ ကတ္တုသညာတိအဓိပ္ပာ
 ယော။စောဒကောဂုဏပ္ပဓာနေသုပဓာနသန္ဓိသိတေနဝိမိနာဘဝိတဗ္ဗန္တိ
 အာစရိယာမိပ္ပိယမာရဗ္ဗစောဒေန္တောဘဝတွေဝံတျာဒိမာဟ။ဘဝတွေ
 ဝန္တိ ဇေဝုရိသန္တိပယောဂေ ပဓာနဘူတပယောဇကဗျာပါရနိဗန္ဓနာ
 ကမ္မတာဘဝတု။ကထံကမ္မတာသမ္ဘဝတိတိကုသာဝတိပ္ပဘုတိနံ သဒ္ဓါနံ
 ကမ္မတာကထံသမ္ဘဝတိ၊နသမ္ဘဝတိတိအတ္ထော။တတ္ထာတိကုသာဝတိပ္ပ
 ဘုတိသုပယောဂေသု။ဂမနာဒိနိတဒဂ်တ္တာဂုဏဘူတာနိတိ ဂတ္တာတျာ
 ဒိနိပုဗ္ဗကာလကြိယာနိတာသံကာရေသံတျာဒိနံအပရကာလကြိယာနံ

အင်္ဂုတ္တာအဝယဝတ္တာဂုဏဘူတာနိ၊ အပရကြိယူပနိဿာယပဝတ္တပ္ပာ
 ပုဗ္ဗကြိယာနံ ဂုဏဘူတာတာဝဝတ္ထပေတဗ္ဗာ။ တထာဟိ ပုဗ္ဗကာလကြိ
 ယာ အပရကာလကြိယာယ အဝယဝါ တဒုပနိဿာယပဝတ္တာ၊ ဝိပုက
 တပစ္စတ္တံဝိယ။ တေနာဟာ တဒင်္ဂုတ္တာတိ။ ဣတရောနိတိ ကာရေသံတျာဒိနိ
 အပရကာလကြိယာနိ။ တဗ္ဗိသေသတ္တာတိတာဟိ ပုဗ္ဗကာလကြိယာဟိ
 ဝိသေသိတတ္တာ။ တေသုတိဂုဏပ္ပဓာနေသု။ ပဓာနသန္နိသိတေနဝိမိနာ
 ဘဝိတဗ္ဗန္တိ ဘောတောအဓိပ္ပါယေန ပဓာနသန္နိသိတေနဝိမိနာ ဘဝိ
 တဗ္ဗန္တိ ကတွာကုသာဝတိပ္ပဘုတိနံသဒ္ဓါနံ ကုသာဝတိယံကာရေသံ၊
 သင်္ဂါမေ သိဟနာဒံနဒိ၊ သာဝတ္ထိယံစရတိ၊ ဂါမေဌိတော၊ သာဝတ္ထိတော
 အာဂစ္ဆတိတိဩကာသာပါဒါနတာသမ္ဘဝတိ။ ဂုဏဘူတာပုဗ္ဗကာလ
 ကြိယံနိဿာယကုသာဝတိတျာဒိနံ ကမ္မတာနသမ္ဘဝတိတိ အတ္ထော။
 တွာလောပေကမ္မာဓိကရဏတိနဝတ္ထဗ္ဗိတျာဒိသု အယမတ္ထော၊ ယဒိ
 ပဓာနသန္နိသိတေနဝိမိနာ ဘဝိတဗ္ဗံ၊ နဂုဏသမ္ပန္နေန ကမ္မာဓိကရဏဂ္ဂ
 ဟဏံဝတ္ထဗ္ဗံ။ ကသ္မာ။ ပါသာဒါပေက္ခတိတျာဒိသုပယောဂေသု ပါသာဒံ
 အဘိရုဟိတွာပါသာဒေဋ္ဌတွာပေက္ခတိတိရတ္ထေ သဗ္ဗဒါပါသာဒံပါသာ
 ဒေတိဂုဏဘူတာပုဗ္ဗကာလကြိယံ နိဿာယ ကမ္မာဓိကရဏတာဝသ
 သမ္ဘဝါ။ ဇေဝဉ္စသမ္ဘဝေသတိ အာရောဟနာဒိနံပုဗ္ဗကာလကြိယာနံ အပ္ပ
 ဓာနတ္တာပေက္ခနာဒိနံ အပရကာလကြိယာနံ ပဓာနတ္တာစ တေနပဓာန
 နိဗန္ဓနေနဝိမိနာဘဝိတဗ္ဗန္တိ ကတွာကမ္မာဓိကရဏဂ္ဂဟဏံ နဝတ္ထဗ္ဗန္တိ။
 ဝုတ္တတေတျာဒိ ပရိဟာရော။ ပုဗ္ဗကာလဘာဝိနန္တိ ပုဗ္ဗကာလဘာဝိ ကံရိ
 ယာသာမညန္တိ အတ္ထော။ ဗုဒ္ဓိယံပတိဋ္ဌာပေတွာတိမနသိကတွာကံရိယာ
 န္ဒယမေဝအပေက္ခိတွာတိအဓိပ္ပါယော။ တဒါယံဈာယောသမောသရတိ
 တိတဒါဉာယကံရိယာပေက္ခိတကာလေအယံဈာယော တတ္ထပယော
 ဂေသမောသရတိ။ ဧတ္ထာတိ ဧတသ္မိံ ဉာယာပေက္ခပယောဂေ။ ပဓာန
 နိဗန္ဓနန္တိ ပဓာနနိသိတံ။ ဣတရောနိဗန္ဓနန္တိ ဂုဏသန္နိသိတံ။ အယမေတ္ထ
 ယောဇနာ၊ ဧတ္ထဉာယာပေက္ခပယောဂေပဓာနနိဗန္ဓနံကာရိယံဘဝတိ
 ကိ၊ အထဉာဒါဟုအပ္ပဓာနနိဗန္ဓနံကာရိယန္တိ ယုတ္တိဝိန္နာယံအာစရိယသ
 ဉာယာပေက္ခတ္ထေသတိပဓာနနိဗန္ဓနေနဝိမိနာဘဝိတဗ္ဗန္တိ အယံနယော
 ဉာယာပေက္ခပယောဂေဩတရတိ။ ကောဒေါသော ကမ္မတာပါဒနေ
 တိကုသာဝတိပ္ပဘုတိနံသဒ္ဓါနံ ကမ္မတာသံပါဒနေပါပနေဝါ ကောဒေါ

သော၊ နဒေါသောတိအတ္ထော။ ဒုတိယတ္ထေသတိကမ္မတာယအပါဒနေတိ
 ဆေဒေါ။ ပစ္စာပိဥတ္တရကာလဘာဝိကိရိယာဟိ သမ္ပန္နသမ္ဘဝတောတိ
 ကုသာဝတိ ဂတိံ။ ကုသာဝတိယံကာရေသံတျာဒိနာ ဥတ္တရကာလ
 ဘာဝိကိရိယာဘိသဟကုသာဝတိပ္ပတုတိနံသဒ္ဓါနံ သမ္ပန္နဿ ပစ္စာပိ
 သမ္ဘဝတော ပဓာနသန္နိသိတေန ဩကာသာပါဒါနိဝိမိနာဘဝိတဗ္ဗန္တိ
 ယဒိစောဒနာသိယာတိသမ္ပန္နော။ တန္နာတိတံဝစနံဘဝတာနဝတ္ထုဗ္ဗိ။ ပုဗ္ဗ
 ပဝတ္တာဘိသင်္ခါရဿာတိ ပုဗ္ဗဘာဂေပဝတ္ထဿ အဘိသင်္ခါရဿ၊ ပုဗ္ဗ
 ကာလကိရိယာဇနကဿ ဝိတ္တသန္တာနဿာတိအတ္ထော။ နဟိဥပ္ပန္နိတ္တံ
 ဗုဒ္ဓသတေနာဝိမာဥပ္ပဇ္ဇာဟိတံနိသေခေတုံသက္ကာ။ တေနာဟပဋိသေဓန
 သမတ္ထဿ ယဿကဿဝိအဘာဝါတိ။ ဇိဝိတာနုသန္တာပနန္တိ ဥပဗ္ဗိန္န
 ဇိဝိတဿပုနပါကတိကရဏံ။ ဟေတုကတ္တုဝိသယေသု ဂုဏပဋိဗန္ဓ
 ဝိမိနာဘဝိတဗ္ဗန္တိ နာဝိသက္ကာဝတ္ထုန္တိ သမ္ပန္နော။ ဂုဏပဓာနဗျာပါရာ
 နံကေပဒပရိစ္ဆိန္နတ္တာတိ ကာရေတိတျေကေနပဒေန ဂုဏဘူတသဗျာ
 ပါရဿစပဓာနဘူတပယောဇကဗျာပါရဿစ ပရိစ္ဆိန္နတ္တာ။ ဘိန္နပဒ
 ပရိစ္ဆိန္နေသုတိ ဒွိဟိပုဗ္ဗာပရကာလကိရိယာဟိပရိစ္ဆိန္နေသု။ ဥဘယာ
 ဝိပ္ပယသမ္ဘဝတောတိဒွိန္နံသာမညဝိသေသာဝိပ္ပယာနံသမ္ဘဝတော။ ဣတိ
 စေတိ ဣဒံဝစနံ ယဒိ စောဒကောဝဒေယျ၊ တံဝစနံနဝတ္ထုဗ္ဗန္တိ အတ္ထော။
 ပယောဂဝိစက္ခဏာတိ ကြိယာကာရကသမ္ပန္နော ဆေကာ။ တံဂုဏ
 သမဝေတန္တိ တေန နိလာဒိဂုဏေနသမဝေတံ ပတိဋ္ဌိတန္တိ အတ္ထော။
 အညတြိသာမညာဝိပ္ပယောတိနိက္ခိဇန္တေကာရေသံတျာဒိသုအည
 သုပယောဂေသုသာမညာဝိပ္ပယောမနသိကာတဗ္ဗောတိအတ္ထော။

(၂၃၃-၁၃) ယဿဝါ ပရိဂ္ဂဟော တံသာမိတိ ပရိဂ္ဂဟတိတိ
 ပရိဂ္ဂဟောတိ လဒ္ဓနာမံဓနံ ယဿပုရိသဿ သန္တကံ၊ တံပုရိသသင်္ခါ
 တံ ဒဗ္ဗိ အတ္တနာပရိဂ္ဂဟိတဿဓနဿသာမိဘာဝေန သာမိတိဂုဏတိ။
 ယောအတ္ထောယဿပရိဂ္ဂဟောတေနအာယတ္ထောသမ္ပန္နိသောအတ္ထော
 သာမိနာမာတိအတ္ထော။ သာမိဘာဝေါဟိ ကြိယာကာရကဟာဝဿ
 ဖလရူပေန တဇ္ဇဘာဝေနစ အဝယဝိကာရသမိပါဒိဘာဝေနစ ဂဟိ
 တော။ တေနာဟ ကြိယာဘိသမ္ပန္နာဘာဝါနေဟကာရကတာ သမ္ဘဝ
 တိတိ။ ဂမနပစနာဒိ ကြိယာဘိ သမ္ပန္နာဘာဝါ ဣဟသာမျတ္ထေ ကာရ
 ကတာနသမ္ဘဝတိတိအတ္ထော။ ဧတ္ထောတိ တေသ္မိံ သုတ္ထေ။ သံသဒ္ဓါဘိ

ဓေယျာတိ အဘိဓာတဗ္ဗော အဘိလပိ တဗ္ဗောတိ အဘိဓေယျာ။
သန္တိသဒ္ဓေန အဘိဓေယျာ သံသဒ္ဓါဘိ ဓေယျာ။ ပရိဂ္ဂဟ္ပတိတိ တ
ဏှာဝတ္ထုကဿ ဓနဿ သမန္တတော သဗ္ဗထာဝါ တဏှာယဂဟ္ပတိ။
သံဇ္ဇတိဓနဿနာမံ။

(ဂ) ဆန္ဒိကာရကာနန္တိ နိဒ္ဓါရဏောသဋ္ဌိ။ ဥဘယမိသမ္ပတ္တတိန္ဒေ
ဒ္ဓေကာရကေ သမ္ပတ္တတိအတ္ထော။ ယံပရန္တိ ဧတ္ထပုဗ္ဗာပရတာသုတ္တာ
နုတ္တမဝသေန ဂဟေတဗ္ဗာ။ အပါယကြိယာယသမ္ဘဝတောတိ ဒီရာပ
ဂမနံသန္ဓာယရတ္တံ။ ပရတ္တာတိ အပါဒါနတော ပရတ္တာ ကမ္မကာရ
ကဿ။ တထာဟိတိ ဣတ္ထာတောဟိ ကာရကာနိဘဝန္တိတိ တဒေဝ
တံဝစနံသတ္တံ။ အတ္တန္တမသန္တိဟိတာတိ ဧကန္တေန အပ္ပတိဋ္ဌိတာ။ ဣဒံနိဒဿ
နန္တိဣဒံဥဒါဟရဏံ။ ဂဝါဒိသုတိဂါဝံဒေါဟတိတိ အာဒိသု။ ယတ္ထစေ
ကောတိယသ္မိံ စပယောဂေ ဧကောဇေဝတ္တာ။ ဗျာကရဏ မတဝါကျ
သရူပံဒကဿန္တော နစေသောပုရိမပါဌောတိအာဟ။

(၂၀၄-၁၄) လိင်္ဂတ္ထာဘိဓာနေတိ လိင်္ဂတ္ထဿအဘိဓာနံ ကထ
နံ ဥဒီရဏံ လိင်္ဂတ္ထာဘိဓာနံ။ တသ္မိံ လိင်္ဂတ္ထာဘိဓာနေ။ လိင်္ဂတ္ထော အ
ဘိဓိယတိကထိယတိ ဧတေနာတိဝါလိင်္ဂတ္ထာဘိဓာနံ။ တသ္မိံလိင်္ဂတ္ထာ
ဘိဓာနေသဒ္ဓေ။ ဧတ္ထလိင်္ဂတ္ထောတိ ယောသဒ္ဓေါ ဥတ္တာရဏာ နန္တရမေဝ
ဥပ္ပန္နသောတဝိညာဏဝိထိယာ နိရုဋ္ဌိယ တဒနုရူပေနမနောဝိညာဏေ
နအယမနေနာဘိလပိတောတိဂဟ္ပတိလောကသင်္ဂေတတော၊ သောဣ
ဓလိင်္ဂတ္ထောနာမ။ ဣတုနေနလိင်္ဂတ္ထောတိနာမပါဒါပညတ္တိတိရတ္တံဟော
တိ။ သောဟိကဒါဗိကမ္မိဒိကာရကာသံသဌောအဘိဓိယုတိ။ ကဒါဗိအ
သံသဌော။ တတ္ထကမ္မာဒိသုဒုတိယာဒိနံ ဝိဓိယမာနတ္တာ သုဒ္ဓေါကမ္မာဒိ
သံသဂ္ဂရဟိတောသဒ္ဓတ္ထောဝိဟလိင်္ဂတ္ထောတိအဓိပ္ပေတော။ ပဌမံထပေ
တဗ္ဗရူပန္တိ အဝိဘတုန္တပုရိသာဒိသဒ္ဓံသန္ဓာယာဟ။ အပါကဋ္ဌတ္တာတိ
ကမ္မာဒေကတ္တာဒိဝသေန အပါကဋ္ဌတ္တာ။ အဝယဝတ္တာတိ နိပ္ပန္နရူပေ
ကဒေသတ္တာ။ တဒ္ဓိတသမာသ ကိတကာ ချာတဝိဘတုန္တနန္တိ တဒ္ဓိ
တန္တသမာသန္တကိတကာ အာချာတဝိဘတုန္တနာမဝိဘတုန္တနံအလိင်္ဂ
တာ တေနလိင်္ဂန္တိ ဝစနေန ဝိညာယတိတိ ယောဇနာ။ ဝတ္ထတ္ထမေဝသ
ရူပတော ဒသေသန္တော နဟိတုာဒိမာဟ။ ဣတ္ထိ တာ နိတ္ထိ တသင်္ဂဟဝိဝဇ္ဇ
နန္တိ ဝိဘတ္တိနိပ္ပတ္တိယာလိင်္ဂသညာဝသေန ဣတ္ထိ တာနံတဒ္ဓိတသမာသင်္ဂ

တကန္တာနံ သင်္ဂဟဉ္စ၊ အနိစ္စိ တာနံ တုနတွာနာဒိပစ္စယန္တာနံ ဝိဝဇ္ဇနဉ္စ။
 လိင်္ဂနာမပါဠိပဒိကသဒ္ဓါနံ သမာနတ္ထတ္တာတိလိင်္ဂသဒ္ဓဿစနာမသဒ္ဓဿ
 စပါဠိပဒိကသဒ္ဓဿစသမာနတ္ထတ္တာ။ အထဝါ။ လိင်္ဂဿစနာမဿစ ပါ
 ဠိပဒိကဿစ သဒ္ဓဿစာတိ ဣမေသံ စတုန္ဒံ ဧကတ္ထတ္တာတိအတ္ထော။
 အညတ္ထသဒ္ဓဿတ္ထေ ဝေမတိပ္ပပဋိတန္တိ သမ္ပန္နော။ ပါဠိပဒိကာဘိဓေ
 ယျာသတ္တာတိ ပါဠိပဒိကေန ကထေတဗ္ဗော ဝိဇ္ဇမာနာကာရော။ သာ
 ပနဝိသုန္တိ သာသတ္တာ လိင်္ဂပရိမာဏာ ဝစနမတ္တေဟိ ဝိသံ ဇမ္ဘကိတိ
 သမ္ပန္နော။ တတ္ထာတိ တေသု အတ္ထိသက္ကာတုာဒိသုဝစနေသု။ ဝတ္ထုနော
 ဝိသဒါဝိသဒေါ ဘယရဟိတာကာရောတိဒံ သဝိညာဏက အဝိညာ
 ဏကာနံ သာမညတော လိင်္ဂတ္ထဝဝတ္ထာပနံ။ တတ္ထဝိသဒါကာရောတိ
 ပဠုသဘာဝေါ။ အဝိသဒါကာရောတိအပဠုသဘာဝေါ။ ဥဘယရဟိ
 တာကာရောတိဒ္ဓိဟိဝိသဒါဝိသဒေဟိဝိနိမုတ္တသဘာဝေါ။ လိင်္ဂဿာတိ
 ပဠိစ္ဆန္ဓဿ။ ဝမနတောတိ ဝိညာပနတော။ လိင်္ဂနတောတိ ပုကာသန
 တော။ ကေစိပန သဝိညာဏကဿ ဝတ္ထုနော ထနကေသာဒယောဝိ
 လိင်္ဂန္တိ ဝဒန္တိ။ တံဒသေသန္တော ထနကေသဝတိတိဂါထမာဟ။ တတ္ထ
 စ ထနကေသဝတိတိ ထနာနိစ ကေသာစ ထနကေသာ။ တဒဿာ
 အတ္ထိတိ ထနကေသဝတိ။ ကိဉ္စာပိ ဣတရေသမ္ပိအတ္ထိ ထနကေသာ။ မ
 ကုလံဗန္ဓိတွာထပိတကေသကလာပေါစထညာခာရဘူတာနိဥရမတ္တေ
 ဝိသေသေနပါကဠုဘူတထူလထနာနိစ ယဿာသန္တိ။ သာဇေဣထန
 ကေသဝတိတိ ဝုစ္စတိ ပခာနဝသေန။ ထနကေသဝတိ ဣတ္ထိသိယာတိ
 သမ္ပန္နော။ မသုဝါတိမသုအဿအတ္ထိတသ္မိံ ဝါဝိဇ္ဇတိဣတိမသုဝါ။
 ဥဘိန္ဒမန္တရံတေန္တိ ဥဘိန္ဒံ ဣတ္ထိပုရိသာနံ ဇေတံထနကေသဝန္တိတ္တဉ္စမသု
 ဝန္တိတ္တဉ္စအန္တရံနာနတာ။ ဣတရေတိနပုံသကော။ ဥဘယမုတ္တကောတိဒ္ဓိ
 ဟိဣတ္ထိပုရိသာဘာဝေဟိ မုတ္တကောဥဘယမုတ္တကော။ ဣတရေ နပုံသ
 ကောသိယာတိသမ္ပန္နော။ ဝုတ္တာထနကေသာဒယောဝိ လိင်္ဂန္တိ ဝုစ္စတိ
 တိသမ္ပန္နော။ ဝုတ္တနယေနာတိဣဒံ ဝိသဒါဝိသဒေါဘယရဟိတာကာရံ
 သန္ဓာယဝုတ္တံ။ သတ္တာဝိနိမုတ္တောဝုတ္တာကာရောတိ ဝိဇ္ဇမာနာကာရဝိနိ
 မုတ္တော ဘဝိတဗ္ဗာကာရဝိနိမုတ္တောဝါ ဝိသဒါဝိသဒေါ ဘယရဟိတာ
 ကာရောတိ အတ္ထော။ ပဌမန္တိ အဝိဘာတုန္တိကာလေ။ သတ္တာဘိဓာယ
 ကောတိ လိင်္ဂါဒိရဟိတံ သတ္တံ ဝိဇ္ဇမာနတ္တံ အဘိဓာတိ ကထေတိတိ

သတ္တာဘိဓာယကော။ တတောတိပစ္ဆာ။ တံရခေနာတိတံခွါရေန။ သတ္တာ
ဘိဓာယကတ္တံပဋိစ္စာတိအတ္ထော။ တဿလိင်္ဂေနဝါဝစနေနဝါယောဂေါ
တိ ဣတ္ထိပုမာဒိလိင်္ဂေနဝါ ဧကဝစနဗဟုဝစနေနဝါသန္တိ။ တဿသတ္တာ
ဘိဓာယကဿ သဒ္ဓဿ ယောဂေါတိ။ တတောဝါတိ တသ္မာ ကာရ
ဏာဇေ။ တတော ဝိသုရတ္တာနိတိ တတော ပါဠိပဒိကတ္ထတော ဝိသု
ကတွာ ဝတ္တာနိ။ တတ္ထ နသိဇ္ဈတိတိ တသ္မိံ ပါဠိပဒိကတ္ထေါ လိင်္ဂ
ဝါ ဒေါဏောတျာဒိကံဝစနံ နသိဇ္ဈတိ။ အတိပ္ပပဋိတန္တိ အတိဝိတ္ထာရိ
တံ။ နိပ္ပပဉ္စနာတိ ရာဂါဒိပပဉ္စရဟိတေန။ တဗ္ဗိနိမုတ္တဿစာတိ တ
တော ဝိသဒါဝိသဒေါဘယရဟိတာကာရတော ဝိမုတ္တဿစ။ ဟတ္ထိ
ပဒံဝိယ ပဒဇာတသင်္ဂါဟကန္တိ သဗ္ဗေသံဇဂတိစရဇင်္ဂလာနံ ပါဏာ
နံ ပဒဇာတသင်္ဂါဟကံ ဟတ္ထိပဒံဝိယာတိ ပါဠိသေသေန သမ္ပန္နော။ ပဒ
မေဝ ပဒဇာတံ။ ပဒဇာတံသင်္ဂဏှာတိ၊ သင်္ဂဟံဝါဂစ္ဆတိ ဧတ္ထောတိ ပဒ
ဇာတသင်္ဂါဟကံ။ ဇာနာနံ ဂတိပတိဋ္ဌာတိ ဇဂတိ။ ပထဝီ။ ဇဂတိယံစ
ရန္တိတိ ဇဂတိစရာ။ ဇင်္ဂါယ ဥလန္တိ ဂစ္ဆန္တိတိ ဇင်္ဂလာ။ ဇဂတိစရာစ
တေဇင်္ဂလာစေတိ ဇဂတိစရဇင်္ဂလာ။ တေသံ ဇဂတိစရဇင်္ဂလာနံ။ ပါ
ဏောဇိဝိတမေတေသမတ္ထိတိပါဏာ။ တေသံပါဏာနံ။ ပထဝီယံ ဝိစ
ရဏသဗ္ဗသတ္တာနန္တိ အတ္ထော။ ဘဂဝတော ဝရပါဒပက်ဇသမာဒိနိ
ဝိဋ္ဌစက္ကလက္ခဏံ ဝိယာတိ ပဂေဇာယာတိတိ ပက်ဇံ။ ပဒုမံ။ ပက်ဇသဒိ
သတ္တာပက်ဇံ။ ပါဒမေဝပက်ဇံပါဒပက်ဇံ။ ဝရပါဒပက်ဇံဝရပါဒပက်
ဇံ။ ဝရပါဒပက်ဇေ သမ္မာအဘိဝိသေသေနိဝိဋ္ဌပတိဋ္ဌိတန္တိ ဝရပါဒ
ပက်ဇသမာဒိနိဝိဋ္ဌံ။ လက္ခိယာတိတိလက္ခဏံ။ စက္ကမေဝလက္ခဏံ စက္က
လက္ခဏံ။ ဝရပါဒပက်ဇသမာဒိနိဝိဋ္ဌဉ္စ တံစက္ကလက္ခဏဉ္စာတိဝရ။ ပ။
စက္ကလက္ခဏံ။ ဝိဝိဓလက္ခဏသင်္ဂါဟကန္တိ မိနာတုလျာဓိကရဏံ။ ဝိဝိ
ဓာနိ နာနာပုကာရာနိ တောမရက်၊ သ သိရိဝစ္ဆာဒိနိ မင်္ဂလလက္ခဏာနိ
သင်္ဂဏှာတိ၊ သင်္ဂဟံဝါဂစ္ဆန္တိ ဧတ္ထောတိ ဝိဝိဓလက္ခဏ သင်္ဂါဟကံ။
ဝတ္ထုပ္ပကာရတ္ထ သင်္ဂါဟကန္တိ ပါဠိပဒိကတ္ထလိင်္ဂပရိမာဏဝစန မတ္တ
သင်္ဂါတဿ ဝတ္ထုပ္ပကာရဿအတ္ထဿ သင်္ဂါဟကံ။ နာညဝိသယတော
ဝိသယောတိ ကတ္တရိစ ကမ္မတ္ထေဒုတိယာတျာဒိနံ ဝိဘတ္တိဝိဓာယကာနံ
အညောသံသုတ္တာနံ အဝိသယတော အဿသုတ္တဿဝိသယော။ အတဗ္ဗိ
သယတောဝိသယောတိ တေသံ တတိယာဒုတိယာဒိဝိဘတ္တိ ဝိဇာယ

ကာနံကတ္တရိစာဗျာဒိနံ အဝိသယတော အဿသုက္ကဿဝိသယော။ တထာတိဝုတ္တနယေန ပဌမာဝိဘတ္တိဟောတိတိ အတ္ထော။ အဘိဟိတဋ္ဌာနေဝိတိ အာချာတာဒိဟိအဘိဟိတပ္ပယောဂေဝိ။ ဘဝတူတိစေတိ ဝိဘတ္တပ္ပတ္တိဘဝတူ၊ ဣတိဝစနံစေဘဝံဒေယျ။ နောတိတံဝစနံနဝတ္တဗ္ဗံ။ ဗာလိသေတိဗာလောဣသိဗာလိသိ။ ဘောဗာလိသိ။ ယေဟိတိ ယေဟိဇနေဟိ။ တေတိ တေသံဇနာနံ။ သဗ္ဗေဗုဒ္ဓါဗလပ္ပတ္တာတိ ဗလပ္ပတ္တာနံ သဗ္ဗေသံဗုဒ္ဓါနံဗလံ၊ တေနဗလေနရက္ခံ ဗန္ဓာမိတိသမ္ပန္နော။ အတ္တနောဝသေ ဝိတ္တဿ ပဝတ္တာပနတောအာဟာ ဝိတ္တမိဿရောတိ။ နပ္ပမဇ္ဇေယျာတိ အဿာဒဝသေနပမာဒံ နအာပဇ္ဇေယျ။ ပဒုမံဝိယာတိ လောကေ အလဂ္ဂဘာဝေန ဥဒကာအတ္တဂ္ဂမ္ဘဝိကသမာနံပဒုမံဝိယ သောဘတိ။ အဘိက္ကန္တန္တိ အတိဣဋ္ဌံ အတိမနာပန္တိ အတ္ထော။ ဝိရာတိ ဘောအသိထိလပရက္ကမ။ ဝိဇိတသင်္ဂါမာတိ ဝိဇိတော ပဉ္စဝိမောရသင်္ဂါမော ယေန သောဝိဇိတသင်္ဂါမော။ ဘောဝိဇိတသင်္ဂါမ။ သတ္ထေဝဟာတိ ပုပ္ဖတ္တေတိ တိသတ္ထဝါဟော။ သတ္ထဝါဟသဒိသတ္တာ သတ္ထဝါဟော။ ဘောသတ္ထဝါဟ။ ဝိစရာတိဝိစရာဟိ။ လိင်္ဂတ္ထတ္တာနာတိဝတ္တနတောတိလိင်္ဂတ္ထဘာဝဿအနတိဝတ္တနတော။

(၂၀၅-၁၅) အဘိမုခံကတွာလပနန္တိ အတ္တနောအဘိမုခံကတွာကထနံ၊ အဘိမုခကရဏတ္တာယကထနန္တိ အတ္ထော။ အထဝါ၊ အာလပနန္တိ ဘောယညဒတ္တာဗျာဒိသု ယံအတ္ထံအာလပတိ၊ သဒ္ဓေနာဘိမုခံကရောတိ၊ တံအာလဒိယတိတိအာလပနန္တိ ဝုစ္စတိတိ။ အာလပနန္တနာမပဂေဝါတိနိပ္ပန္နသရူပဿ အဘိမုခိကရဏံ။ ကတာဘိမုခေါတု ပစ္ဆာကိရိယာဘိပယောဇိယတိ ဂစ္ဆဘုဉ္ဇဟရေတိဋ္ဌာတိ။ အာလပန သမယေကြိယာဘိပယောဂါဘာဝေနတံ နကာရကဝေါဟာရံ ပဋိလဘာတိ။ ယံဝနိဒါ နှာဘိခာတဗ္ဗံ၊ နတတ္တာလပနဝေါဟာရော၊ ကထံဟိနာမာဝိဇ္ဇမာန မာမန္တိယတိတိ။ တတ္ထပယောဇနံ ဝုတ္တမေဝါတိ တသ္မိံစာနုကဗုဒ္ဓေန ပယောဇနံ စာနုကဗုဒ္ဓိတံဥတ္တရတြိနာ နုဝတ္တတေဣ ဝိ ဟေဋ္ဌာ ဝုတ္တမေဝ။

(ဃ) ပကရဏကတ္တုနာထေရေန အဝုတ္တဘာဝံဒိပေန္တော နစေတံပေါရာဏကသုတ္တန္တုဟာ။ သင်္ခေါပိပဇနိတဝိဗ္ဗန္တု ဗုဒ္ဓိဟိတိ သင်္ခေါပေနဥပဇနိတာသင်္ခေါပိပဇနိတာ။ ဝိဗ္ဗန္တုဗုဒ္ဓိ ဝိဗ္ဗန္တုဗုဒ္ဓိ။ သင်္ခေါပိပဇ

နိတာဝိတ္တန္တယုဒ္ဓိယေသံတေသင်္ခေါပစနိတာဝိတ္တန္တယုဒ္ဓိ။ တေဟိသင်္ခေါပ
မိဒံပကရဏန္တိဥပ္ပန္နာယပညာယသမန္နာဂတေဟိတိအတ္ထော။ မန္တေဟိ
တိမန္တံဝုတ္တတိမောဟော။ တာယသမန္နာဂတာတိမန္တာ။ ဗာလာတိအတ္ထော။
တေဟိ။ ဦးနိဒိဒန္တိ မညမာနေဟိတိဣဒံပကရဏံဦးနံအပရိပုဏ္ဏသဒ္ဓလက္ခ
ဏံ။ တသ္မာအတ္ထိဥပနေတပ္ပန္တိ မညမာနေဟိ။ သုဒတ္တကိသိဝနိရုတ္တိမ
ဟာနိရုတ္တိတိနိကာယန္တရဝါသိနံ ဗျာကရဏာပိသေသာနိ။

(၂၀၆-၁၆) ဝိယေဟိတိဝိယာဘာဝကရဏေဟိ။ မနာပေဟိတိ
မနံအာပေန္တိတိ မနာပါ။ တေဟိ။ * အာသုန္တိသိဗံ။ သဝိလောတိ မုဒု
ဝါစော။ တသုပါဒါနန္တိ တသ္မာဂဂဟဏာသ ဥပါဒါနံဂဟဏံ။

(၂၆၁-၂၁) ယေနဗျာဓိနာတိ ယေနအက္ခိအာဒိနာ။ ဝိကတုည
ထာဘာဝေါတိဝိကတိသင်္ခါတောအညထာဘာဝေါ။ အင်္ဂတေ ဟတ္ထ
ပါဒါဒိနံသမောဟတ္ထေန ဥာယတေတိအင်္ဂံ။ ယထာနင်္ဂါတိနအင်္ဂါ
တိယထာ။

(၂၆၆-၂၆) တသေဝတတိယတ္ထသ္မာတိတတိယောအတ္ထော
ယသ္မာသေဝတိ တတိယတ္ထော။ တသ္မာတတိယတ္ထသ္မာ။ ဇေကဒေသနိဒ္ဓေ
သော။ တတိယတ္ထေ ဝတ္တမာနသ္မာတသေဝ အနုသဒ္ဓသ္မာတိအတ္ထော။
တသေဝ ဟိနတ္ထဝါစကသ္မာ ကမ္မပ္ပဝစနိယသညာ ဝုတ္တာတိ ဟိနတ္ထ
ဝါစကသ္မာတသေဝ အနုသဒ္ဓသ္မာကမ္မပ္ပဝစနိယသညာဝုတ္တာ။

(၃၀၁-၃၁) အညတ္ထပန အတိပ္ပပဋိတာတိ သမ္ပန္နော။ ဝိတ္ထရ
တောပနဇတိသာဇေဝိသယုတ္တရဇေကဒေသံဒသေန္တောအာဟာသံသာ
မိအာဒိကေ။ သံယောဂေတိသံဝုတ္တတိခနံ။ တေနယောဂေါသံယောဂေါ။
တသ္မိံသံယောဂေ။ ခနသမ္ပန္နောတိအတ္ထော။

ပဟူတံမေခနံသက္က၊ ဗလံကောသောစနပ္ပကော။
အန္ဓသမေသတောဒါနိ၊ မရဏမေဝရုဂ္ဂတိတိ။ ။

တ္ထေကောသေဝတိ ကောဠာဂါရံဟတ္ထိကောသာဒိဝါ။ သာမိယော
ဂေတိသာမိသမ္ပန္နော။ ဣန္ဒုသာမိသ္မာရာဇိပတျာဒယော ဇေကတ္ထာ။ တေနာ
ဟဒေဝါနမိန္ဒောတိ။ သမိပေတိသမိပသမ္ပန္နော။ သမိပါသန္တာဝိဒုရာဒယော
ပျေကတ္ထာ။ တေနာဟအဝိဒုရေတိ။ သမူဟေတိသမူဟသမ္ပန္နော။ သဗ္ဗိ
ဂဏာရာသိ သမူဟ နိကာယာ ဒယော သမာနတ္ထာ။ တေနာဟ ရာသိ

သုဝဏ္ဏဿာတိ။ ဣဒဗ္ဗမေဇာတရူပံပဟူတံ၊ ရာသိသုဝဏ္ဏဿာတိတလ
မတ္တာတိ ပါဠိသေသော။ တဿ သုဝဏ္ဏဿ တာလမတ္တာ ရာသိ သမု
ဟောတိအတ္ထော။ အဝယဝေတိအဝယဝသမ္ပန္နံ။

မနုဿသေဝတေသိသံ၊ ဟတ္ထပါဒါစဝါနရ။
အထကေနနုဝဏ္ဏေန၊ အဂါရန္တေနိဇ္ဇတိတိ။ ။

တ္ထမနုဿသေဝါတိဘောဝါနရတေသိသံမနုဿဿာသိသံဣဝ။
တေဟတ္ထပါဒါစ မနုဿသေဝ။ အထကေနနုဝဏ္ဏေနာတိကေနနုကာ
ရဏေန။ ဝိကာရေတိ ဝိကာရသမ္ပန္နံ။ ခညဝိကတိတိသတ္တုနာမ်။ တေ
နာဟာဘဠုဥညာနံ သတ္တုတိ။ ဘဠုန္တိဘဠိတံ။ ဌာနေတိ ဌာနသမ္ပန္နံ။
သမ္ပန္နတိပုတ္တာဒိသမ္ပန္နံ။

ပုတ္တာဝိတဿဗဟဝေါ၊ ဧကနာမာတိမေသုတံ။
အသိတိဒသဧကောစ၊ ဣန္ဒနာမာမဟဗ္ဗလာ။ ။

ဝေသေတိသရီရမဏ္ဍနံ။ အာဂတိယောဂေတိပကတိသမ္ပန္နံ။ တေ
သံဝဏ္ဏောတိ တေသံပရစက္ကဝါဠဝါသိနံ ဇနာနံပကတိ။ မယှံဝဏ္ဏော
တိ တကြ ဓမ္မဒေသနတ္ထာယ ဂတဿ မယှံပကတိ။ ဗျာမိဒြိတိ ဗျာမိ
သမ္ပန္နံ။ တတိယေမာသေတိတိဏ္ဍိပူရဏောတတိယော။ တသ္မိတတိ
ယေ၊ ပရုတ္တန္တိ ပညာယဂုဏော။ တေနာဟ ပညာယ ပရုဘာဝေါတိ။
သင်္ခါတုန္တိ ကထေတုံ ဂဏေတုံဝါ။ ဩတ္တပ္ပန္တိ အဝတပန္နော ဘာ
ယန္နောဝါ။ အဗျယသောဂေတိ အဝိကာရပစ္စယသမ္ပန္နံ။ တုံတုနတွာ
နတွာဒယော သဗ္ဗဝိဘတ္တိကာရက သမာယောဂေ ဧကောကာရေန ပ
ဝတ္တနတော အဗျယာတိပုစ္ဆန္တိ။ ဝိညာဏန္တိ ပဋိသန္တိဝိညာဏံဘဝဿ
ဗိဇ္ဇနနဋ္ဌေန ဗိဇ္ဇသဒိသံ။ သိပ္ပိကာနံ သတံနတ္ထိ၊ ကုတောကံသသတာ
ဒုဝေတိပါဠိသေသော။ တတ္ထ ကံသသတာဒုဝေတိဒုဝေကဟာပဏသ
တာနိ၊ ရောဟဏေတိဝဒ္ဓေန။ နတ္ထိနာသာယရူဟာနာတိ ဝဇ္ဇုဝါတေနဝါ
ဝဇ္ဇု၊ နတ္ထိနာသာယရူဟာနာတိပါဠိသေသော။ ဝဇ္ဇုဝါတေတိဇေရုဟတု
နာသာတိ ဝဒေယျုဝါ။ နဝါဇ္ဇုန္တိ နဝါဝဒေယျု။ နတ္ထိနာသာယ ရူ
ဟာနာတိ သိန္နာယနာသာယ ပုနအနာဘိရူဟနတော တဝနာသာယ ရူဟ
နာဝဗုနာနတ္ထိတိ အတ္ထော။ ဗိဇ္ဇာနံ အဘိသင်္ခါရောတိ ဗိဇ္ဇာနံသင်္ခါရော

တဿ အတ္ထုသာဓကော။ တတ္ထ အဘိသင်္ခါရောတိ မရသက္ကရာဒိဟိ
 အပ္ပဗိဇာဒိနံ အဘိသင်္ခါရဏံ။ ဥပလဒ္ဓိယောဂေတိ ငဋိလာဘသမ္ပန္နော။
 ဥပလဒ္ဓိနံပဋိလာဘောဥပလဒ္ဓိ။ တဿယောဂေါတိ ဥပလဒ္ဓိယောဂေါ။
 တသ္မိံဥပလဒ္ဓိယောဂေ။ သင်္ခါတေတိဝတ္ထုနော ဧကဗနတာယ။ ဝိသိ
 လေသေတိ ဝိမောစနေ။ ဘောဂဗျသနံသမ္ပန္နတိတိ ဘောဂါနံ ဗျသနံ
 သမ္ပန္နတိ။ အဘိနိပါတောတိ အဘိနိပတနံ အဘိနိပါတော။ အန္ဓဘာ
 ဝဿလက္ခဏံ နာမ ပတနံ။ တေနာဟ ကာဏဿာဘိ နိပါတောတိ။
 အန္တောတိလာမကော။ သံသဂ္ဂေတိပညာဒိဂုဏသမ္ပန္နော။ သမ္မာပဿတိ
 တိသမ္မာဇာနာတိတိအတ္ထော။ သမ္ဘာရေတိ သမ္ဘာဘရန္တိ ပေါသေန္တိ
 ပရိပါစေန္တိတိသမ္ဘာရာ။ သမ္ဘာဒိယန္တိ တိဝါသမ္ဘာရာ။ ဥပကရဏဘူတာ
 တိ အတ္ထော။ ဝေယျာကရဏဿာဘိ နိဂ္ဂါထကသုတ္တဿ။ ပဒန္တိပ
 တိဋ္ဌာ။ သသုရောတိသသုရပုတ္တော။ သသုရဗဒ္ဓေါတိအတ္ထော။ သပတ္တိ
 တေပုရေတိ အဟံမတ္တာတုဝန္တိဿာ။ သပတ္တိတေပုရေ အဟုန္တိပါဌ
 သေသော။ အဟံပုဗ္ဗေတေသပတ္တိအဟောသိ။ နမေသုတံဝါဒိဋ္ဌိဝါ။ ဘာ
 သန္တိ မာနုသိ ဝိဂိန္တိ ဧတ္ထမယာနသုတန္တိ အတ္ထော။ ကမ္မဿကတ္တာရော
 တိကမ္မကတ္တာရော။

(၃၀၂-၃၂) ဒိရေဇလံ တိလေတေလံတိမိနာ အဘိဗျာပိ ကာ
 ဓာရောဒသိတော။ အဘိဗျာပိနာမ ပတ္ထရိတွာ ပဝတ္တနံ။ ဝေဇယန္တေသု
 ဇံပတိတိမိနာဩပသိလေသိကာဓာရောနိန္ဒိဋ္ဌော။ ဩပသိလေသိကံ နာ
 မဥပဂန္တိအလ္လိယနံ။ ဂင်္ဂါယံမာရရာဂုတ္တာတိမိနာ သာမိပိကာဓာရော
 ဂုတ္တော။ သာမိပိကံနာမသမိပေပဝတ္တနံ။ အာကာသေဇေန္တိပက္ခိနောတိ
 မိနာဝေသယိကာဓာရောဂုတ္တော။ ဝေသယိကံနာမ ဝိသယေပဝတ္တနံ။
 သာမိဿရာဒိယောဂေတိ သာမိဇ္ဇုဿရ အဓိပတိဒါယာဒ သက္ခိပတိ
 ဘူပသုတကုသလမိစ္စေတေသံ သဒ္ဓါနံ သမ္ပန္နော။ မုဒ္ဒနိတိမုဒ္ဒံ။ ဗာဟာသု
 တိဗာဟုံဂဟေတွာ။ ဘိက္ခုသုတိဘိက္ခု။ ဟတ္ထေသုတိဟတ္ထေဟိ။ မတ္ထ
 ကေတိမတ္ထကေန။ သံဗောတိသံဗာဿ။ စေတိယေတိ စေတိယဿ။ က
 ဒသိသုတိကဒလိဟိ။ သိလသ္မိန္တိသိလံ။ ဥပါမိယောဂေ အဓိကိဿရ
 ဝစနေတိအဓိကိဿရဝစနေဝတ္တမာနာနံဥပါမိနံသမ္ပန္နောသတိ သတ္တမိ
 ဟောတိတိအတ္ထော။ ဥပခါရိယံဒေါဏောတိ ခါရိယံဒေါဏော အဓိ
 ကောတိအတ္ထော။ စဘုရာဠကံဒေါဏောနာမ။ ဥပနိက္ခေကဟာပဏန္တိ

နိက္ခေကဟာပဏံအဓိကံ။ အဓိနုဇ္ဈေဂေါတမိတိနုဇ္ဈေဂေါတမိဣဿရာ။
မဏ္ဍိတသဒ္ဓေါပသန္တတ္ထဝါစကော။ တေနာဟဉာဏသ္မိံပသိဒိတောတိ။

(၃၀၆-၃၆) ကွပ် ဒုတိယာ ဆဋ္ဌိနမဒတ္ထတိ ဇေတ္ထဗဟုဝစနဂ္ဂဟ
ဏံ သံသာယျာဒိဝသေနအနေကဝိဓတ္တာ ဆဋ္ဌိယာ ဗဟုတ္တမပေက္ခိတွာ
ကတံ။

(၃၁၄-၄၄) ဗြဟ္မဒတ္တိဿရာတိဗြဟ္မဒတ္တောဣဿရာယောသံ
တေဗြဟ္မဒတ္တိဿရာ။ ဇေတ္ထ ဗြဟ္မဒတ္တိဿဣဿရာတ္တာ တသ္မိံ သတ္တမိ
ဟောတိ။ အဓိနုဇ္ဈေဂေါတမိတျာဒိသု ကိဉ္ဇာပိဝေ။ တမိအာဒိကာ ဣဿ
ရာ၊ တထာပိဣဿရဝန္တဿာပိ အဓိပ္ပေတတ္တာ နုဇ္ဈေဒေဝေသုတိသတ္တမိ
ဟောတိ။ သစ္စန္တိ တံဝစနံသစ္စံ။ ဣဝပနေကသေသနိဒ္ဒေသောတိ ဣမသ္မိံ
သုတ္တေပန ဣဿရဝစနိဿရဝစနေတိဝတ္တဗ္ဗေ ဧကသေသနိဒ္ဒေသော
အာစရိယေနကတော၊ ဘိန္နသတ္တိ သမဝေတောဝါ ဣဝ အာစရိယေန
ကတောတိသမ္ပန္နော။ ဘိန္နသတ္တိဘိန္နသတ္တိ။ ဘိန္နဒဗ္ဗန္တိ အတ္ထော။ သံဧက
တောအဝေတနံပဝတ္တနံသမဝေတော။ ဘိန္နသတ္တိယာသမဝေတော ဘိန္န
သတ္တိသမဝေတော။ ဘိန္နဝတ္တံ။ ဧကသဒ္ဓါဘိဝာယကတာတိအတ္ထော။
အထဝါ၊ သတ္တိယာဂုဏေန သံဧကတောအဝေတောပဝတ္တနံသတ္တိသမ
ဝေတော။ ဘိန္နာနံဝတ္တံ။ သတ္တိသမဝေတော ဘိန္နသတ္တိသမဝေတော။ ဣဒံ
ဂုတ္တံဟောတိ၊ ယထာ သေတောဓာဝတိတိဂုတ္တေ သေတသဒ္ဓေနတာဒိ
သောဂေါဏောပိ အသောပိမနုသောပိဂုတ္တိ ဘိန္နဝတ္တံ၊ သာမညဂုဏ
သဟစရိတတ္တာ၊ ဧဝံ ဣဿရဝစနသဒ္ဓေန ဣဿရောစ ဣဿရဝန္တော
စာတိ အတ္တဒ္ဓယံပဂုတ္တိ ဥဘိန္နမိ ဣဿရတ္တမနတိက္ကန္တတ္တာတိ။ အန
ပေက္ခိတပဝတ္တိနိမိတ္တံသဂ္ဂပမတ္တမေဝဝါပဋိစ္စနိဒ္ဒေသောတိ အယံဣဿ
ရဝစနနိဒ္ဒေသောအနပေက္ခိတပဝတ္တိနိမိတ္တံသဂ္ဂပမတ္တံဝေဝါ ပဋိစ္စအာ
စရိယေနကတော။ သဒ္ဓပ္ပဝတ္တိယာနိမိတ္တံဒဗ္ဗံ ပဝတ္တိနိမိတ္တံ။ အနပေက္ခိတံ
ပဝတ္တိနိမိတ္တံ အနပေက္ခိတပဝတ္တိနိမိတ္တံ။ ဣဒံဂုတ္တံဟောတိ၊ ဣဿရဝစ
နပ္ပဝတ္တိယာ ဟေတုဘူတံ တပ္ပုရိသညပဒ သမာသာဘိဟိတံ အတ္တံ
အနပေက္ခိတွာ ဣဿရတ္တသာမညံပဋိစ္စ ဣဿရဝစနန္တိ နိဒ္ဒေသောက
တော။ တသ္မာ သာမညနိဒ္ဒေသဿ ဝတ္တိစ္စာနုသာရေန ပဝတ္တိနုတော
ဘဝတျ၊ ဘယထာပိသဒ္ဓနိပ္ပတ္တိတိ။ ပဒိပနာယောဝါ သန္တိသိတောတိ
ဣဿရဝစနန္တိ ဝဒန္တေန အာစရိယေန ပဒိပနာယောဝါသန္တိသိတော။

ဥာပကန္တိ လိင်္ဂဝိဘတ္တိကာရကဝသေန ပယောဂသရူပဇာနနံ။ တံဟိ
 အတ္ထံဥာပေတိတိ ဥာပကန္တိ ဝုစ္စတိ။ သဒ္ဓံသုတွာဟိ အယံသဒ္ဓေါပုရိသဒိ
 လိင်္ဂန္တရယုတ္တောတိဝါ ဧကတ္တာဒိယုတ္တောတိဝါ ဥာယတိ။ တသ္မာ ပ
 ယောဂသရူပဒဿနမပိသဒ္ဓေနဝဟောတိတိအာဟ ဥာပကန္တိ။ ဥာပိ
 တန္တိပယောဂတ္ထံ။ တံဟိသဒ္ဓေန ဥာပိယတိတိ ဥာပိတန္တိ ဝုစ္စတိ။ တဗ္ဗ
 သယန္တိ တဿပယောဂဿပိသယံ။ ဣပေန ဧကောယေပိဿရဝစန
 သဒ္ဓေါဣဿရဝစနန္တိ ဝုတ္တံ သဒ္ဓတ္ထဉ္စ ဣဿရဝစနသဒ္ဓဿပိသယာဘူတံ
 အညပဒတ္ထဉ္စဒိပေတိ။

(၃၁၅-၄၅) သေဟတ္ထဝါစကောတိသဗ္ဗိဟတ္ထဝါစကော၊ သ
 ဝိရိယောတုတ္ထဝါစကော။

(၆) အဘိသင်္ခါရောတိ အဘိသင်္ခရဏံ။ သတ္တဖလန္တိ ခဂ္ဂထရူ။
 သေသံဥတ္တာနုတ္ထမေဝါတိ။ ။ ဆဋ္ဌောပရိစ္ဆေဒေါ။

ကာရကသံပျင်ဇိုကာပါဌပြီး၏။



(၃၁၆-၁) ကာရကနန္တရံ အနဓိဂတာနေကနာမေကတ္တုပဂ
 မနုလက္ခဏာနံ သမာသသညာ ပိပိဝိဓာနမာ ဝိကရောန္တေနာရမ္ဘဿ
 သမာသ ကပ္ပဿတ္ထဇဏ္ဍနံ ကရောန္တော တေသံ နာမာနံ ပယုဇ္ဇမာ
 နပဒတ္တာနန္တုဒါဒိမာဟ။ တတ္ထပယုဇ္ဇမာနပဒတ္တာနန္တိပဒါနံ အတ္ထာပ
 ဒတ္တာ။ ပယုဇ္ဇမာနာပဒတ္တာ ယေသံ တေ ပယုဇ္ဇမာနပဒတ္တာ။ တေသံပ
 ယုဇ္ဇမာနပဒတ္တာနံ။ နာမာနန္တိ မိနာ တုလျာဓိကရဏံ။ ယုတ္တုတ္တောတိ
 ယုတ္တောအတ္ထောယုတ္တုတ္တော။ သမာသသညာဟောတိတိဇ္ဇေသမာ
 သောတိ ဝိဘာတုဒါလောပံကတွာ နာနာပဒါနံသမာသနံသံပိပနံဧကပ
 ဒတ္တုပဂမနံ။ သမာသောပဒသ ခေပေါတိအတ္ထော။ အထဝါ။ သမာသိယ
 တိတိသမာသော။ နာနာဝိဘတ္တိလောပံကတွာဧကပဒတ္တုပဒါနံယတိတိ
 အတ္ထော။ သောဒုပိခေလုတ္တာလုတ္တဝသေန။ တတ္ထလုတ္တသမာသော ယ
 ထာ။ ဂေါဓနောတေဝမာဒိ။ အလုတ္တသမာသော ယထာ။ ဥရသိလော
 မောဂဝမ္ပတိတေဝမာဒိ။ ဥရသိလောမာနိ ယဿပြာဟ္မဏဿ သော
 ယံဥရသိလောမောတိ။ သမာသောဆဗ္ဗိခေ နန္ဒာဗျဟိဘာဝကမ္မဓာရ

ယဒိဂုတပ္ပုရိသဗဟုဗြဟ္မိဟိဝသေန။ တတ္ထဒိန္နံ အဒ္ဓယဘာဝေါဒ္ဓဂန္ဓာ။ နာ
မာနံဇကဝိဘတ္တိကာနံသမုစ္စယောဒ္ဓန္ဓောတံဂုတ္တတ္တာ ဇကဿစပဒဿ
ဒ္ဓန္ဓာဘာဝါ ဟေဋ္ဌိမပရိစ္ဆေဒေန ဒိန္နံပဒါနံ ဇကပဒတ္တုပဂမနံ ဒ္ဓန္ဓာ
နာမာတိအတ္ထော။ ဒေဒ္ဓန္ဓပဒါနိ ဇကတောသမောဓာနမေတ္ထ ဂစ္ဆန္တိတိ
ဝါဒ္ဓန္ဓာ။ ဗျဟံ န ယန္တိတိအဗျယာ။ လိင်္ဂတ္တယသတ္တဝိဘတ္တိဝစနဒ္ဓယေ
သု အညထတ္တံအဂတိံ တထေဝတိဋ္ဌန္တိတိ အတ္ထော။ ဇကတေ။ နိပါ
တောပသဂ္ဂါ။ အဗျယာနမတ္ထံ ဝိဘာဝေတိတိ အဗျဟိဘာဝေါ။ ဘာဝ
သဒ္ဓေါပနေတ္တဝိဘာဝနတ္ထဝါစကော၊ အနေကတ္တတ္တာဓာတုနံ။ အဗျယ
ဘာဝေါတိဝတ္တဗ္ဗေဤကာရာဂမံကတွာဇေဝဂုတ္တန္တိဒဋ္ဌဗ္ဗံ။ ကမ္မမိဝဒ္ဓယံ
ဓာရယတိတိကမ္မဓာရယော။ ယထာစကမ္ပင်္ဂရိယဉ္စ ပယောဇနဉ္စာတိ
ဒ္ဓယံဓာရယတိ၊ ကမ္မေသတိ ကြိယာပယောဇနသမ္ဘဝတော၊ ဇေမယံသ
မာသောဝိဇကဿတ္ထဿ ဒေဒ္ဓနာမာနိဓာရယတိ၊ အသ္မိံ သမာသေသတိ
ဇကတ္ထဇောတကဿနာမဒ္ဓယဿသမ္ဘဝတော။ နရသီဟောတိဒိယထာ။
တ္ထေဟိသီဟသဒ္ဓေါသဒိသတ္တဝါစကတ္တာ သဒ္ဓန္တရသန္တိဋ္ဌာနတ္တာစ သ
ကတ္တံပဟာယပုရိသသဒ္ဓတ္ထေဝတ္တတိ၊ ဣတျုတိန္ဒနရသီဟသဒ္ဓါနံ ဇကာ
ဓာရကတ္တာ နရောဇေ သီဟော နရသီဟောတေျဝရူပေါသမာသော
ဂုတ္တနယေနကမ္မဓာရယောတိဂုစ္စတိ။ ဒိန္နိ လက္ခဏေဟိဂတော အဝဂ
တော ဉာတောတိဒိဂု။ ဒိဂုနောဟိဒ္ဓေလက္ခဏာနိ သန္ဓိပုဗ္ဗတာ၊ နပုံသ
ဇကကဝစနတာတိ။ အထဝါ၊ ဒေဂါဝေါဒိဂု။ ဒိဂုသဒိသတ္တာ အယံဝိသ
မာသောဒိဂုတိဂုစ္စတိ။ ယထာဒိဂုသဒ္ဓေါသန္ဓိမနတိက္ကမ္ပပဝတ္တတိ၊ ဇေ
မယမ္ပိသမာသောလက္ခဏဒ္ဓယမနတိက္ကမ္ပပဝတ္တတိ၊ တဿပုရိသောတိ
တပ္ပုရိသော။ တပ္ပုရိသသဒိသတ္တာ အယမ္ပိသမာသော တပ္ပုရိသောတိ
ဂုစ္စတိ။ ယက္ခသဒိသဿယက္ခောတိဝေါဟာရောဝိယ။ ယထာ တပ္ပုရိ
သသဒ္ဓေါဂုဏမတိဝတ္တတိ၊ ဇေသကလောပျာယံသမာသောဂုဏမတိ
ဝတ္ထော။ ရာဇပုရိသောတိ ယထာ။ ဇတ္ထဟိ ရာဇသဒ္ဓတ္တာ ဂုဏဘူ
တောဟုတွာပုရိသတ္တံဝိသေသေတိ အညေဟိသာဒိဟိ ရညောယေဝါ
ယံပုရိသော၊ နာညဿာတိ။ တသ္မာရာဇပုရိသမာနေဟိတိဂုတ္တေ တဒုပ
လက္ခိတဿပုရိသတ္ထေသေဝါနယနံဘဝတိ၊ နရာဇတ္ထဿဣတရတ္ထဿ
ဝါ။ ဣတိသကလေဝိ တပ္ပုရိသသမာသေ ပုဗ္ဗပဒတ္ထော ဂုဏဘူတော
ဟုတွာ ဥတ္တရပဒတ္တံ ဝိသေသေတိတိ ဒဋ္ဌဗ္ဗော။ ဗဟာဝေါ ဝိဟယော

အသင်္ဘာတိ ဗဟုဗြဟ္မိဟိ။ဗဟုဗြဟ္မိဟိသဒိသတ္တာ အယံဝိ သမာသော ဗဟုဗြ
ဟိတိဝုတ္တတိ။ယထာဗဟုဗြဟ္မိဟိသဒ္ဒေါဂုဏောဝသန္နိရုဋ္ဌော၊ဇေဝံ သကလော
ပျာယံသမာသောဂုဏောပတိဗြိတော။ ဧတ္ထစသမုတ္တယပဓာနာ နန္ဒသညာ၊
နာမာနံသမုတ္တယောဒ္ဒန္တောတိဝုတ္တတ္တာ။ဥပသဂ္ဂနိပါတပ္ပဓာနာစ အဗျဟိ
ဘာဝသညာ၊ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျဟိဘာဝေါတိ ဝုတ္တတ္တာ။
တုလျာဓိကရဏပဒပ္ပဓာနာ ကမ္မဓာရယသညာ၊ ဒွိပဒေ တုလျာဓိကရ
ဏောကမ္မဓာရယောတိဝုတ္တတ္တာ။ သင်္ချာပဓာနာဒိဂုသညာ၊သင်္ချာပုဗ္ဗော
ဒိဂုတိဝုတ္တတ္တာ။ ဝိဘတ္တိပဓာနာတပ္ပုရိသသညာ၊အမာဒယော ပရပဒေ
ဘိတိဝုတ္တတ္တာ။ အညပဒတ္ထပဓာနာ ဗဟုဗြဟ္မိဟိသညာ၊အညပဒတ္ထေသု
ဗဟုဗြဟ္မိဟိတိဝုတ္တတ္တာ။ အဝိစ ဥဘယပဒတ္ထပဓာနော ဒ္ဒန္တော၊ဒ္ဒန္တဌာနံပ
ဒါနံ သကသကတ္ထဝါစကတ္တာ။ရာမန္တုနာတိယထာ။ပုဗ္ဗပဒတ္ထပဓာနော
အဗျဟိဘာဝေါ၊အဗျဟိဘာဝဌာနံ ဥတ္တရပဒါနံ ပုဗ္ဗပဒတ္ထနိယမရူပေ
နပဝတ္တတ္တာ။တေနေဝ ဥပနဂရံဂတောတိဝုတ္တော နဂရသမိပံဂတောတိ
ဝိညာယတိ၊နနဂရန္တိ ပုဗ္ဗပဒတ္ထပဓာနော ကမ္မဓာရယော၊ပုဗ္ဗပဒတ္ထေန
ဥတ္တရပဒတ္ထသနိယမိတတ္တာ။ နိလုပ္ပလန္တိယထာ။ ဧတ္ထဟိနိလတ္ထော
ဥပ္ပလသာမညတော ဥပ္ပလတ္ထံနိယမေတိ နယိဒံ သေတာဒိသုညတရံနိ
လတ္တာတိ။ဥတ္တရပဒတ္ထပဓာနောဝါ ဥတ္တရပဒတ္ထသ ပုဗ္ဗပဒတ္တာတိ သ
ယပ္ပကာသနတော၊ ပုရိသသိဟောတိ ယထာ။ပုဗ္ဗပဒတ္ထပဓာနော ဒိဂု၊
သင်္ချာပရိန္တိန္တတ္တာဥတ္တရပဒတ္ထသ။ တိလောကန္တိယထာ။ဥတ္တရပဒတ္ထ
ပဓာနောတပ္ပုရိသော၊ပုဗ္ဗပဒတ္ထုပလက္ခိတတ္တာ။ရာဇပုတ္တောတိယထာ။
အညပဒတ္ထပဓာနောဗဟုဗြ ဟိ၊ဘိန္နဟတ္ထောတိယထာ။ ဧတ္ထတုကမ္မဓာ
ရယော ဝိသေသနပုဗ္ဗပဒေ၊ဥပမာနပုဗ္ဗပဒေ၊ဥပမာနုတ္တရပဒေ၊သမ္ဘာ
ဝနာပုဗ္ဗပဒေ၊အဝဓာရဏပုဗ္ဗပဒေတိပဉ္စဝိစော၊တတ္ထ ဝိသေသနပုဗ္ဗ
ပဒေယထာ။ နိလုပ္ပလံ။ဥပမာန ပုဗ္ဗပဒေယထာ။သင်္ခိဝပဏ္ဍရံသင်္ခ
ပဏ္ဍရံ။ဥပမာနုတ္တရပဒေယထာ။နယနမိဒံဥပ္ပလံဝိယာတိ နယနုပ္ပလံ။န
ရောယံသိဟောဝိယာတိ နရသိဟော။သမ္ဘာဝနာ ပုဗ္ဗပဒေယထာ။ဂု
ဏောက္ခတိဗုဒ္ဓိဂုဏဗုဒ္ဓိ။အဝဓာရဏပုဗ္ဗပဒေယထာ။ဂုဏောဇေဝခနံဂု
ဏခနံ။တပ္ပုရိသော ဒုတိယာတပ္ပုရိသော၊တတိယာ၊စတုတ္ထိ၊ပဉ္စမိ၊ဆဋ္ဌိ၊
သတ္တမိ၊ဥဘယတပ္ပုရိသောတိသ တ္တဝိစော။တတ္ထဒုတိယာတပ္ပုရိသော၊
ယထာ။ဘူမိဂတောတေဝမာဒိ။ တတိယာ တပ္ပုရိသောယထာ။သလ္လ

ဝိဒ္ဓေါတျေဝမာဒိ။ စတုတ္ထိတပ္ပုရိသောယထာ။ အာဂန္တုကာဘတ္တံတျေဝ
မာဒိ။ ပဉ္စမိတပ္ပုရိသောယထာ။ စောရဘယံတျေဝမာဒိ။ ဆဋ္ဌိဘပ္ပုရိ
သောယထာ။ ရာဇပုတ္တောတျေဝမာဒိ။ သတ္တမိတပ္ပုရိသောယထာ။ သံ
သာရဒုက္ခံတျေဝမာဒိ။ ဥဘယတပ္ပုရိသောဒုဝိခေ ကမ္မဓာရယဒိဂုဝ
သေန။ နကာရသံယောဂေ သတိဥဘောဝိ သမာသာတပ္ပုရိသသညာ
ဟောန္တိ။ တတ္ထကမ္မဓာရယတပ္ပုရိသောယထာ။ အပြာဟဋ္ဌဏောတျာဒိ။ ဒိ
ဂုတပ္ပုရိသောယထာ။ အပဉ္စဝသံတျာဒိ။ ဗဟုဗ္ဗိဟိ တဂ္ဂုဏာတဂ္ဂု
ဏာသံဝိညာဏဝသေန ဒုဝိခေ။ သောသန္တိဝဏ္ဏနာယံ ဝုတ္တနယေနေဝ
ဝေဒိတဗ္ဗော။ ပုနဒ္ဓိပဒေါဗဟုပုဒေါတိဒုဝိခေ။ တတ္ထဒ္ဓိပဒေါဒုတိယာ
ဒိ ဝိဘတ္တိဝသေန ဆဋ္ဌိခေ။ တတ္ထဒုတိယာ ဗဟုဗ္ဗိဟိ ယထာ။ အာ
ဂတသမဏော တျေဝမာဒိ။ တတိယာဗဟုဗ္ဗိဟိယထာ။ ဇိတမာရော
တျေဝမာဒိ။ စတုတ္ထိ ဗဟုဗ္ဗိဟိယထာ။ ဒိန္နသုကော တျေဝမာဒိ။ ပဉ္စမိ
ဗဟုဗ္ဗိဟိယထာ။ နိဂ္ဂတဇနောတျေဝမာဒိ။ ဆဋ္ဌိဗဟုဗ္ဗိဟိယထာ။ ဆိန္န
ဟတ္ထော တျေဝမာဒိ။ သတ္တမိ ဗဟုဗ္ဗိဟိယထာ။ သမ္ပန္နသသော တျေ
ဝမာဒိ။ ဗဟုပုဒေပနပဒဗဟုလ္လမတ္တမေဝဝိသေသော။

ဧဝံဒုဝိလေက္ခဏယုတ္တံအာဟာသမာသဝိဝိဇ္ဇာထေရော။
တံမတိမာမနသိကရိတွာသာရံကရေယျပယောဂဝိခာနံ။ ။

သုတ္တာဂတပဒါနုက္ကမဝသေန အတ္ထံအဝတွာ သဒ္ဓန္တရိကာဒ္ဓန္တပ
ဒသမ္ပန္နကတွာ နာမာနံယုတ္တတ္ထောတိဝုတ္တတ္တာစောဒေက္ခော နနုစဘော
တျာဒိမာဟ။ စောဒနာ။ တတ္ထသဒ္ဓန္တမာနုရူပေနာတိ သဒ္ဓါနံ ကမောပ
ဒိုပါဒိုသဒ္ဓန္တမော။ သဒ္ဓန္တမဿ အနုရူပေါ သဒ္ဓန္တမာနုရူပေ။ တေန
သဒ္ဓန္တမာနုရူပေန။ အတ္ထေနာတိမိနာ တုလျာမိကရဏံ။ ဂင်္ဂါယော
ဒကန္တိ ဂင်္ဂါယဥဒကံ၊ နောဒကဿ ဂင်္ဂန္တိ သဒ္ဓန္တမံ ပဟာယ ဥဒ
ကဿ ဂင်္ဂံအာနေဟိတိ အတ္ထော နောသမ္ပဝတိ။ ဣဟာဝိတိ ဣမသ္မိ
ဝိသုတ္တေ။ ဣတိ အတ္ထေန ဘဝိတဗ္ဗန္တိ ဣတိသုတ္တတ္ထေနဘဝိတဗ္ဗံ။ တန္နာ
တျာဒိပရိဟာရော။ တတ္ထတန္နာတိသဒ္ဓန္တမဝသေန နာမာနံသမာသော
ယုတ္တတ္ထောတိအတ္ထေနဘဝိတဗ္ဗန္တိ တံဝစနံဘဝတာနဝတ္တဗ္ဗံ။ ကဿ
တိစေ။ သဒ္ဓန္တမဝသေန သုတ္တတ္ထေ ဂဟိတေ သမာသသညာ ဝိခာယ
ကေနအညေန သုတ္တေနဘဝိတဗ္ဗံ၊ တာဒိသဿ သမာသသညာ ဥပ

ကဿ အညဿ ယောဂဿ အဘာဝတော။ ယုတ္တတ္ထဂ္ဂဟဏော နန္တရိကေနာပီတိ ဒုရဋ္ဌေနာပိ ယုတ္တတ္ထဂ္ဂဟဏောန အန္တရိကေန သိဒ္ဓိန္တိ အတ္ထော။ အန္တရိတနန္တိ အန္တရံအတိက္ကမ္မ ဣတာဂတာတိအန္တရိတာ။ တေသံအန္တရိတာနံ။ ဒုရဋ္ဌာနံ ပဒါနန္တိ အတ္ထော။ အယံ ဟေတ္ထတ္ထောတိ အယံ ဥပရိဂုဗ္ဗမာနော ဧတ္ထဝစနေ နိစ္ဆိတော အတ္ထော။ ဝုတ္တံပိ စေတန္တိတေဝံပိဝစနံ နိရုတ္တာစရိယေဟိဝုတ္တံ။ ယေနယဿဟိ သမ္ပန္နောတိ ယေနပဒေန သန္တိ ယဿပဒဿ သမ္ပန္နော ဃာဓုနော သမောဓာနာဘာဝေါဟောတိ။ ဒုရဋ္ဌံပိစတဿဘန္တိ ယဿာတိနိစ္ဆိဋ္ဌံ တံပဒံဒုရဋ္ဌံပိစယေနာတိနိစ္ဆိဋ္ဌဿတဿ ပဒဿသန္တကံ။ နာညဿအသမ္ပန္နပဒဿ အာသန္နဋ္ဌဿာပိ။ အတ္ထတောဟျသမာနာနန္တိ အတ္ထတောဟိအသမာနာနံ။ ဧတ္ထ ဟိဣတိ ကာရဏဧတ္ထ နိပါတော။ ကဿာတိ အတ္ထော။ သမ္ဘာဝနတ္ထောဝါ။ အသမာနာနန္တိ အသဒိသာနံ။ အနန္တရိယမကာရဏန္တိ နအန္တရံ အနန္တရံ။ သမိပန္တိ အတ္ထော။ အနန္တ ရေဘဝံအနန္တရိယံ။ သမိပဋ္ဌိတံ အညမုည အသမ္ပန္နတ္တာ အကာရဏန္တိ အတ္ထော။ အတ္ထာနုက္ကမာနုရူပဝသေနဝါဝစနန္တိ အတ္ထာနုက္ကမဿအနုရူပဝသေနနာမာနံယုတ္တတ္ထော သမာသောတိသုတ္တဿ အဝစနဉ္စာတိအတ္ထော။ စသဒ္ဓေါပနေတ္ထသမုတ္တယတ္ထော။ တေန သဒ္ဓက္ကမာနုရူပဝသေန အတ္ထဿာ ဝစနဉ္စ သမာသသညာပိညာပနတ္ထံ။ အတ္ထာနုက္ကမာနုရူပဝသေနသုတ္တဿာဝစနဉ္စယောဂဝိဘာဂတ္ထန္တိ အတ္ထဒ္ဓယံသမုတ္တေတိ။ ဝိဘာဇနံဝိဘာဂေါ။ ပုထက္ကရဏန္တိ အတ္ထော။ ပိပုဗ္ဗဿာဘဇပုထက္ကရဏေတိ ဓာတုနောရူပံ။ ယောဂဿ ဝိဘာဂေါ ယောဂဝိဘာဂေါ။ ယောဂဝိဘာဂဿ အတ္ထောကာရဏံ ယောဂဝိဘာဂတ္ထော။ တံယောဂဝိဘာဂတ္ထံ။ သုတ္တဿဒ္ဓိဓာကရဏန္တိ အတ္ထော။ တေန ကိံသိဇ္ဈတိတိ စေတိတေနယောဂဝိဘာဂဘူတေနနာမာနံသမာသောတိသုတ္တေန ကိံပယောဇနံသိဇ္ဈတိ။ ကောအတ္ထော နိပုဇ္ဇတိတိ စေဝဒေယျာသိတိအတ္ထော။ အယုတ္တတ္ထာနုဗ္ဗိတိ အပုန ဂေယျာဂါထာ။ ပ။ ဘောဇိတိအာဒိသု အယုတ္တတ္ထာနုဗ္ဗိနာမာနံ သမာသ သညာဟောတိတိ သမ္ပန္နော။ နပုနဂေယျာ အပုနဂေယျာတိ ဇေံသဗ္ဗတ္ထ သမာသော ကာဘဗ္ဗော။ တတ္ထ ဂေယျာတိ ကထေတဗ္ဗော။ စန္ဒဥလ္လာကေန္တိတိ စန္ဒမုလ္လာကိကာနိ။ ဝိဘာတ္တိလောပံကတွာ စန္ဒဥလ္လာကိကာနိတိဝတ္ထဗ္ဗေ မကာရာဂမံကတွာ ဇေံဝုတ္တန္တိ ဒဗ္ဗဗ္ဗံ။ အစန္ဒမုလ္လာ

ကိကာနိ ပုရဝရူနံမုခါနိတိအတ္ထော။ သန္တံရုတ္တိ မတကာဘတ္တံ။ တံဘုဉ္စ
 တိတိ သဒ္ဓဘောဇိ။ ဧတ္ထစပန ဥတ္တရပဒတ္တဿ ပုဗ္ဗပဒတ္တေန နိသေမိ
 တတ္တာဝါသဒ္ဓန္တရိကတ္တာဝါအယုတ္တတ္တတာဝေဒိတဗ္ဗာ။ ဣဋ္ဌပ္ပသိန္ဒိတော
 တိ ဣန္ဒိတတ္တနိပ္ပတ္တိတော။ သုတံဒေဝဒတ္တေန ဗန္ဓော ယညဒတ္တောတိ
 ဧတ္ထ ဒေဝဒတ္တေန ဗန္ဓော ဒေဝဒတ္တဗန္ဓောတိ သမာသော န ဘဝတိ။
 ကသ္မာ။ အညမညာန ပေက္ခိတတ္တာ။ ဒေဝဒတ္တေန သုတံ ရညာဗန္ဓော
 ယညဒတ္တောတိသမ္ပန္ဓော။ အနိယမပသင်္ဂါတိ အနိယမတ္ထပ္ပဝတ္တိ၊ အ
 နိယမေန သမာသ သညာ ဟောတိတိ အတ္ထော။ စောဒကောသဒ္ဓန္တရိ
 ကဝါဒေပရာဇယံပတွာ နာမဂ္ဂဟဏာမာလဗ္ဗ ပုနစောဒေတုကာမော
 နန္တုာဒိမာဟ။ စောဒနာ။ ဝိသေသာဘိဓာယကန္တိ ဝိသေသံ အတ္ထံအ
 ဘိဓာဘိကထေတိတိဝိသေသာဘိဓာယကံ။ ဝိသေသတ္ထဝါစကံ နာမဂ္ဂ
 ဟဏံ အကတွာ နာမောပသဂ္ဂနိပါတာနန္တိ ဝတ္တဒန္တိ အတ္ထော။ တန္တံ။
 ပ။ ပမာဏန္တိ ပရိဟာဓျာ။ တတ္ထတန္တာတိတံနာမဂ္ဂဟဏံ ဝိသေသာဘိ
 ဓာယကံန။ ကသ္မာတိစေ။ တေနနာမဂ္ဂဟဏေနတေသံနိပါတောပသဂ္ဂါ
 နံ ဂဟဏတော။ သဗ္ဗေပိဟိတေတိတေသဗ္ဗေပိနာမနိပါတောပသဂ္ဂါ။
 အတ္ထာနံနမနတောတိ အတ္တနော အဘိမုခံကတွာ အတ္ထေနာမနတော။
 အတ္ထောဟိ သဒ္ဓေသတိအတ္ထာဝဗောဓသမ္ဘဝတော သဒ္ဓါဘိမုခံနမန္တော
 ဝိယဟောတိ။ အထဝါ။ အတ္ထာနန္တိ ဘုဗ္ဗတ္ထေသာမိဝစနံ။ အတ္ထာနုကူလံ
 သဒ္ဓပ္ပဝတ္တိတော အတ္ထေသုနမနတောပဝတ္တနတောတိအတ္ထော။ အနေန
 နမတိ၊ နာမယာဘိတိနာမန္တိ ဂုတ္တနာမတ္ထသင်္ဂဟဏံကတံဟောတိ။ နမ
 သဒ္ဓါဘိဓေယျဘာဝန္တိ နာမသဒ္ဓေနအဘိဓေယျံ နာမသဒ္ဓါဘိဓေယျံ။ နာ
 မသဒ္ဓါဘိဓေယျံဇေဘာဝေါ နာမသဒ္ဓါဘိဓေယျဘာဝေါ။ တံနာမသဒ္ဓါ
 ဘိဓေယျဘာဝံ၊ နာမသဒ္ဓါဝါစိတံအတ္ထန္တိ အတ္ထော။ အနုဘဝန္တိတိ ပဋိ
 လာန္တိ။ နာမန္တိ သာမညဂုဏကိတ္တိမော ပပါတိကဝသေန စတုဗ္ဗိဓမ္မ
 ဇေတံနာမမေဝဟောတိ။ နာမကမ္မန္တိ နာမကရဏံ။ ကရိယာတိတိကမ္မံ။
 ဣဒံ ဣမသေဝတ္ထဿ အဓိဝစနန္တိ ဇေ နိက္ခိပိယာတိတိအတ္ထော။ နာ
 မမေဝကမ္မံ နာမ ကမ္မံ။ နာမဓေယျန္တိ နာမတ္ထပနံ။ ဝိယျတိ ထပိယျတိ
 တိဓေယျံ။ နာမမေဝဓေယျံနာမဓေယျံ။ ဧတ္ထောတိဇေတသ္မိံ သဒ္ဓဝေဝစန
 ဟာရေ။ သဗ္ဗမ္မိတိနာမောပသဂ္ဂါဒိဝသေန သဗ္ဗမ္မိစတုဗ္ဗိဓံပဒံ။ အဝိသေ
 သေနဂဟိတတ္တာတိ သဒ္ဓဝေဝစနဟာရေန နာမဂ္ဂဟဏာဿ အဝိသေ

သေန သဗ္ဗသင်္ဂါဟကဝသေန ဂဟိတတ္တာ။ အာချာတသ္မာဝိဂဟဏံ
သိယာတိဣမသ္မိံသုတ္တေနာမဂ္ဂဟဏေန ဥပသဂ္ဂနိပါတာနံ ဂဟဏံဝိယ
အာချာတသ္မာဝိဂဟဏံသိယာတိ ဇေမန္တံ န သက္ကာ။ သမာသမိကာ
ရတ္တာတိနာမဂ္ဂဟဏဿ သမာသမိကာရေသုတ္တတ္တာ။ ဒဿနဉ္စ နော
ပမာဏန္တိ အာချာတေသုဆဗ္ဗိဓဿသမာသဿဒဿနဉ္စနောအမှာကံ
ပမာဏံ။ နသဒ္ဓဝေဝစနဟာရေ နာမဂ္ဂဟဏေန အာချာတသ္မာဝိဂဟဏံ။
နာမိဝိယနာမေဟိသဋ္ဌိံ သမာသနတောတိယထာနာမေဟိသဋ္ဌိံ သမဿ
တိ သဗ္ဗန္ဓိယတိ၊ ဧကပဒတ္တ မုပဂစ္ဆတိ၊ ဇေသမာသနတောစ နာမိဝိယ
နာမဿတ္ထဿဇောတနတောစ နာမိဝိယ နာမ ဝိဘတ္တိဝိဟိတတ္တာစာ
တိဣမေဟိ တိဟိ ကာရဏေဟိနာမသဒိသတ္တာ ဥပါသဂ္ဂနိပါတာနာမ
ဝေါဟာရမနုဘဝန္တိတိသဗ္ဗန္ဓော။ သိဟော ယံမာဏဝေါတိဇ္ဇေ အ
ဆန္တိတသုရသဘာဝတ္တာသိဟသဒိသောသိဟောတိဝုစ္စတိ။ လိင်္ဂနာမ
ပါဠိပဒိကသဒ္ဓါနံ သမာနတ္ထတ္တာ တျာဒိသု အယံယောဇနာ၊ လိင်္ဂတ္ထေ
ပဌမာတိဇ္ဇေသုတ္တေ လိင်္ဂဂ္ဂဟဏေန တေသံ ဥပသဂ္ဂနိပါတာနံ ဂဟ
ဏတောလိင်္ဂနာမပါဠိပဒိကသဒ္ဓါနံသမာနတ္ထတ္တာလိင်္ဂဂ္ဂဟဏေန သမာ
နတ္ထေန နာမဂ္ဂဟဏေန တေသဋ္ဌိ ဥပသဂ္ဂနိပါတာနံ ဂဟဏံကတန္တိ
မန္တံသက္ကာနန္တံ။ အယံပနေတ္ထာဓိပ္ပိယော၊ ယဒိ လိင်္ဂနာမပါဠိပဒိကသဒ္ဓါ
မိတျိုမေအသမာနတ္ထာဘဝေယျံ၊ လိင်္ဂတ္ထေပထမာတိသုတ္တေလိင်္ဂဂ္ဂဟ
ဏေန ဥပသဂ္ဂနိပါတာနံဂဟဏေ သတိဝိ နာမဂ္ဂဟဏေနူပသဂ္ဂနိပါ
တာနံဂဟဏံနသိယာ။ သမာနတ္ထတ္ထေသတိဝိ တေသံယဒိလိင်္ဂတ္ထေပထ
မာတိဇ္ဇေ လိင်္ဂဂ္ဂဟဏေန ဥပသဂ္ဂနိပါတာနံဂဟဏံ နကတံသိယာ၊
ဣဟနာမဂ္ဂဟဏေနာဝိ ဥပသဂ္ဂနိပါတာနံဂဟဏံ နသိယာ။ အထမိဒါနိ
လိင်္ဂါဒိ သဒ္ဓါနံသမာနတ္ထတ္တာစ လိင်္ဂတ္ထေပထမာတိသုတ္တေလိင်္ဂဂ္ဂဟဏေ
နူပသဂ္ဂနိပါတာနံ သင်္ဂဟိတတ္တာစာတိ ကာရဏန္ဓယံ အာဂမ္မ ဣမိနာ
နာမဂ္ဂဟဏေနူပသဂ္ဂနိပါတာနံ ဂဟဏံကတန္တိ မန္တံသက္ကာတိ။ ဣတိ
နာနာပုကာရေနူပသဂ္ဂနိပါတာနံသင်္ဂဟေသာမိတေ စောဒနာယောကာ
သမလဘန္တဿစောဒကသောကာသံကုရုမာနော ဆဋ္ဌိယာတတိယာ
ဌာနေသမ္ဘူတတ္တာတျာဒိကံပရိဟာရနယံစေကသိနိခါယဘဝတုဝါနာ
မဂ္ဂဟဏေနပကတိနာမာနမေဝဂဟဏန္တိ အာဟ။ လဒ္ဓေါကာသတ္တာ
စောဒေန္တော နန္ဒဝေါရုမာတျာဒိမာဟ၊ စောဒနာ။ သစ္စန္တိ၂ာဒိ ပရိဟာရ

ရော။ တထာပိ နဒေါသောတိနာမဂ္ဂဟဏေန ပကတိနာမာနံ ဂဟဏေ
သတိပိနဒေါသောတိ အတ္ထော။ သင်္ဂတတ္ထာတိယုတ္တတ္ထာ သံသဠတ္ထာဝါ
နာမနိပါတောပသဂ္ဂါပုဗ္ဗုတ္တရေဟိနာမေဟိသန္တိ သမာသသညာဟောန္တိ
တိ ယောဇနာ။ တတ္ထပုဗ္ဗုတ္တရေဟိတိပုဗ္ဗာပရေဟိ။ ပုဗ္ဗပဒေနာမံဟော
တိ၊ ပရပဒေနာမောပသဂ္ဂနိပါတေသုညတရံ။ ပရပဒေနာမံဟောတိ၊ ပုဗ္ဗ
ပဒေနာမာဒိသုညတရံဟောတိ။ တေနာဟ ပုဗ္ဗုတ္တရေဟိတိ။ ဝိသေသ
ကဿ ကဿမိ အဘာဝတောတိ သင်္ဂတတ္ထ ဂဟဏဝိသေသကဿ
အညသကဿပိပဒသအဘာဝတော။ အညေဟိဝိတိ ယေဟိနာမေ
ဟိသန္တိ သမာသသညံ ပဋိလဘန္တိ တတောအညေဟိပိ နာမေဟိ သင်္ဂ
တတ္ထာ နာမနိပါတောပသဂ္ဂါနာမေဟိသန္တိ သမာသသညာဟောန္တိ တိ
ဝတ္တံ နစသက္ကာ။ ကဿ။ သုတဟာနိယာစေဝ အသုတပရိကပ္ပသစ
ဣဟအနုမိပေတတ္ထာ။ ဇတ္ထ သုတဟာနိနာမ ဝိဇ္ဇမာနဇဟာနံ။ အသုတ
ပရိကပ္ပေနာမအဝိဇ္ဇမာနသုပ္ပါဒနံ။ တံဇေန္တိ ဝိညာယတိတိယံသ္မာပဋိ
မာနကိရိယာယကမ္မပဒသဘာဝါဝိဇ္ဇမာနဒေသနာကြိယာယကမ္မဘူ
တံဓမ္မံပဟာယအညံပဋိမာနယိ သူတိအတ္ထော နယုဇ္ဇတိ။ တသ္မာတံဓမ္မံ
ပဋိမာနယိ သူတိအတ္ထောဝိညာယတိ။ သညိသဘာဝပရိဒီပနတ္ထန္တိ သ
ညိနောယုတ္တတ္ထဂ္ဂဟဏသသဘာဝပရိဒီပနတ္ထံ။ သမာသိယတိတိသံဝိ
ဒိယတိ၊ ဇကပဒတ္တုပဂမနံ နိယတိတိအတ္ထော။ အသ္မာတိယုတ္တတ္ထသ။
နာနာဝိဘတ္တိကာနံသဒ္ဓါနံဇကပဒတ္တုပဂမနံသဒ္ဓသမာသနံနာမ။ အသမ္ပန္နာ
နံအတ္ထာနံပဒသမ္ပန္နဝသေနကသမ္ပန္နုပဂမနံအတ္ထသမာသနံနာမ။ အထ
ယုတ္တတ္ထော တျာဒိစောဒနာ။ ဥဘယထာပိ ဒေါသဘာဝံဒသေန္တော
ကိတေနာတိအာဟ။ တေန သမာသာနုယောဂေန ကိပယောဇနံ၊ ဥ
ဘယထာပိ နဒေါသော၊ အညံတာဝပုစ္ဆ သူတိအတ္ထော။ ပရိဟာရော
ယံ။ ကမ္မဓာရယသမာသေ ဒေါသာဝိကရဏံကရောန္တော ယဒိယုတ္ထော
အတ္ထောတျာဒိမာဟ။ စောဒနာ။ တတောကိ မာယာတန္တိ စေတိတေန
အတ္ထသသမာသသညာကရဏေန ကိနာမဒေါသဝိဓာနံ အဘာတန္တိ
ယဒိဝဒေယျာသိ။ ဇေဝံ မာဝဒ၊ အယမေတ္ထဒေါသောတိအတ္ထော။ ဇေဝံပိန
ဒေါသောတျာဒိပရိဟာရော။ ဇေဝံပိနဒေါသောတိ ကိဉ္စာပေဝံဝုတ္တဝိဓာနံ
အတ္ထေယေဝဟောတိ၊ တထာပိနဒေါသောတိအတ္ထော။ ဝုတ္တဝိဓာနမတ္ထေ
အသမ္ဘဝတော သဒ္ဓေယေဝ ဟောတိတိ သမ္ပန္နော။ အဂ္ဂိယဇဟော

တိတိတ္ထေဇုဟသင်္ခါတာပူဇာနာဂ္ဂိသဒ္ဓေဟောတိ၊ အဂ္ဂိပဒတ္ထပဋိဗန္ဓတ္တာ
 ပနအဂ္ဂိမိဟောတိ။ အဂ္ဂိသင်္ခါတိတ္ထေအဂ္ဂိဿဣနိတိနိဒ္ဓိဋ္ဌတ္တာဣနိအာဒေ
 သောနာဂ္ဂိပဒတ္ထေဟောတိ၊ သဒ္ဓပဋိဗန္ဓတ္တာပန အဂ္ဂိသဒ္ဓေယေဝဟော
 တိ။ ဇေဝံကမ္မဓာရယသမာသေ ဒေါသာတာဝံဒသေတွာ ဗဟုဗ္ဗိဟိသ
 မာသေပယောဇနံ ဒသေန္တော အထဝါ ဟောတူတူဒိမာဟ။ တေနာ
 တိတေန ဗဟုဗ္ဗိဟိသမာသေန။ ပဿဝါသိဋ္ဌ။ ပ။ ဟတာဝါတေနာတိ
 အာဒိသု ပယောဂေသု ဂါမံဂတော ဂါမဂတော။ ဒေဝဒတ္ထေနဗန္ဓော
 ဒေဝဒတ္တဗန္ဓော။ သမဏဿသုခံသမဏသုခံ။ ယက္ခေဟိဘယံ ယက္ခ
 ဘယံ။ ရညောပုရိသောရာဇပုရိသော။ ရုက္ခသခါ ရုက္ခသခါတိသ
 မာသသညာ နဟောတိ။ ကဿ။ အယုတ္တတ္ထတ္တာဂါမာဒိသဒ္ဓါနံ။ ကော
 ပနေတ္ထအယုတ္တတ္ထောတိ။ အညောညာနပေက္ခတာ။ ယဒိဂါမာဒယောဂ
 တာဒိသဒ္ဓါပေက္ခကာဟောန္တိ၊ ဂတာဒယောပိ ဂါမာဒိသဒ္ဓေ၊ ဘဝတိဟ
 ဝုတ္တနပေနသမာသော။ ကဿ။ ယုတ္တတ္ထတ္တာဂါမာဒိနံ။ အထဝိဒါနိဂါမာ
 ဒယောပိဂတာဒိက၊ ဂတာဒယောပိဂါမာဒိကေ အနပေက္ခိတွာပဿ
 သာဝတ္ထ၊ ဒယောအပေက္ခိတွာဋ္ဌိတာ။ ဣတုနပေက္ခိတတ္တာ ဒေညဒေည
 သံနာတြိသမာသသညာ။ ဗကဿသေတာနိ ပတ္တာနိတိ အာဒိသု သာ
 ပေက္ခေသုပယောဂေသု သေတာနိ ပတ္တာနိ သေတပတ္တာနိတိ တထာ
 အညောညာနပေက္ခေသုပိယ သမာသသညာနဟောတိ။ သာပေက္ခတ္တာ
 ပတ္တသဒ္ဓဿ။ ပတ္တသဒ္ဓေါဟိသဒ္ဓန္တရိကဗကသဒ္ဓါပေက္ခကော။ တေန
 ဝဆဋ္ဌိနိဒ္ဓေသောကတော။ ယဒေဝံကိမိတိ ဗကပတ္တာနိတိ သမာသော
 နဘဝတိတိစေ။ သဒ္ဓန္တရိကတ္တာ သတိပိအညောညာပေက္ခတ္ထေနသမာ
 သော။ ယတ္ထပန ဂမကန္တိယေသုပန သာပေက္ခေသုပယောဂေသု သာ
 ပေက္ခပဒံအတ္တနာအပေက္ခိတတ္ထဿ ဂမကံဟောတိ။ တတ္ထဘဝတိဂမ
 ကတ္တာသမာသောတိတတ္ထပယောဂေသုအတ္တနာအပေက္ခိတတ္ထဿဂမ
 ကတ္တာသာပေက္ခဿပဒဿ အညေနပဒေနသဒ္ဓိံသမာသောဘဝတိ။
 ဒေဝဒတ္တဿဂရုကုလန္တိ ဧတ္ထပနဂရုနောကုလန္တိ အသမာသေဋ္ဌိတော
 ဂရုသဒ္ဓေါယမတ္တနာပေက္ခိတံဒေဝဒတ္တဿပဒတ္တံဥာပေတိ၊ တဒေဝဂရု
 ကုလန္တိ သမာသေဋ္ဌိတောပိပိညာပေတိ။ ဣတိသာပေက္ခတ္ထေသတိပိဂရု
 သဒ္ဓဿဂမကတ္တာဂရုနောကုလံဂရုကုလန္တိ ဘဝတိ သမာသော။ တေ
 ဝန္တိနာမာနံ။ အပျဝဓာနန္တိ အသဒ္ဓန္တရိကတာ။ ယထေစ္စ မညတရေနာ

နဘိသမ္ပန္နောတိ ယာယာဣတ္ထာယထေဋ္ဌံ။ ဣတ္ထာနုဂ္ဂပန္နိ အတ္ထော။ ယ
ထေဋ္ဌံ အညတရေနသဒ္ဓိံ အနဘိသမ္ပန္နော ယထေဋ္ဌံ မညတရေနာနဘိ
သမ္ပန္နော။ အသင်္ချာဝိသေသောတိ ဧကတ္တဗဟုတ္တသင်္ခါတာယ သင်္ချာယ
ဝိသေသော သင်္ချာဝိသေသော။ န သင်္ချာဝိသေသော အသင်္ချာ ဝိသေ
သော။ ဝိဘတ္တိလောပါဒိနံ ယေဘု ယုနပယောဇနဘာဝံ ဒဿေတွာ
သမာသေသတိဝိ ကွဗိအဝိဘတ္တိလောပါဒယော သန္တိတိဒဿေန္တော
ယေဘုယျေန စေတာနိ တျာဒိမာဟ။ တာနိ ဝိဘတ္တိလောပါဒိနိ ယေ
ဘုယျေန တေသံယုဋ္ဌာတ္ထတာယ ပယောဇနာနိတိအတ္ထော။ အပုနဂေ
ယျာတိတ္ထေပုနသဒ္ဓေါ ဗျဝဓာနံဟောတိ။ အာဟိတဂ္ဂိတိ အာဟိတော
ပူဇိတောအဂ္ဂိယေနသောယံ အာဟိတဂ္ဂိ။ အဂ္ဂိဟိတောတိ အဂ္ဂိအာဟိ
တောယေနသောယံအဂ္ဂိဟိတော။ ကိံ ပနိမေသန္တိ၊ ဘဒိစောဒနာ။ တတ္ထ
အတ္ထာဘိဓာနန္တိ အတ္ထာသမာဘိဓာနံ ကထာနံ အတ္ထာဘိဓာနံ။ ဝါစနိ
ကန္တိဝစနေနိဂ္ဂဟဝါကျဝစေနိပုန္နံ ဝါစနိကံ။ သဘာဝပ္ပသိဒ္ဓန္တိ ဝိဂ္ဂ
ဟဝါကျံပဟာယသဘာဝတောဇဝပသိဒ္ဓိနိပုန္နန္တိ သဘာဝပ္ပသိဒ္ဓံ။ အယ
မိဟာမိပ္ပါယောစောဒကဿ။ ဆိန္ဒဟတ္ထောတျာဒိ အညပဒတ္တဝိသယေ
သုယုတ္တတ္ထဘာဝမာဂစ္ဆန္တိ ဆိန္ဒဟတ္ထာဒိသဒ္ဓါယဒါ ဧကပဒတ္တံအနာ
ဂတာ၊ တဒါ သကသကတ္ထမေဝ ကထေန္တိ၊ နာည ပဒတ္တံ။ ယဒါပန
ဆိန္ဒဟတ္ထာယသ သောဆိန္ဒဟတ္ထောတျာဒိနာ ဧကပဒတ္တမာဂတာ၊
တဒါသဒတ္တနိမိတ္တအညပဒတ္တမေဝကထေန္တိ။ ဣတိဆိန္ဒဟတ္ထာဒိသဒ္ဓါ
နံအတ္ထဘူတောပုရိသာဒျတ္ထောယသောတိ ဝိဂ္ဂဟဝါကျဝစေနဝသေနာဂ
တော ကိံ ဥဒါဟုပကတိယာဝေနိပုန္နောတိဝုတ္တတိ။ သဘာဝပ္ပသိဒ္ဓိတျာ
ဒိပရိဟာရော။ အတ္ထာနာ ဒေသတောတိ ဆိန္ဒဟတ္ထာဒျာဒိနိပုန္နသမာသပ
ဒေအသံဝိဇ္ဇမာနဿအတ္ထာသမာညောနိဝိဂ္ဂဟဝါကျဝစနေနအနာဒေသ
တောအကထနတောယုတ္တတ္ထဘာဝမာဂစ္ဆန္တိ နာည ပဒတ္တံ အတ္ထာဘိဓာနံသဘာ
ဝပ္ပသိဒ္ဓိန္တိအတ္ထော။ ယဒိအတ္ထေ အာဒိသေယျန္တိ နိပုန္နသမာသပဒေ
သုလတ္တမာနေအတ္ထေ ယဒိဝိဂ္ဂဟဝါကျဝစေနာနိ အာဒိသေယျံ ကထေ
ယျံ။ အနဝဠာနပ္ပသင်္ဂါသိယာတိ သဒ္ဓတ္ထာနံအနဝဠာနဒေါသောဘဝေ
ယျံ။ ကိမုတ္တတေတျာဒိစောဒနာ။ အညပဒတ္တေသုဗဟုဗ္ဗိဟိတိ သမာသ
ပဒတောအညောသံပဒါနံအတ္ထေနိမိတ္တဘူတေ ဗဟုဗ္ဗိဟိသမာသောယ
တောဝုတ္တော။ အပစ္စသံသဠာဒိကေအတ္ထေ နိမိတ္တဘူတေ ဣဏိကာဒ

ယော ပစ္စယာယတောရတ္တာ၊ တသ္မာဇေဝံဝါစနိကံ အတ္ထာဘိဓာနံ သ
ဘာဝပ္ပသိဒ္ဓန္တိကိံကေန ကာရဏေန ဘဝတာ ရုတ္တတေ။ ဆိန္ဒုဟတ္ထဝါ
သိဠတေလိကာဒိနံ အတ္ထောယဒိသဘာဝပ္ပသိဒ္ဓေါ၊ အညပဒတ္တာဒိကေ
နိမိတ္တံကတွာဗဟုဗ္ဗိဟိအာဒယောနဝတ္တဗ္ဗာ၊ ယသ္မာစတေရတ္တာ၊ တေ
န ဥာယတိ ဝါစနိကမတ္ထာဘိဓာနန္တိ အဓိပ္ပါယော။ န တေတျာဒိ ပရိ
ဟာရော။ တေတိဗဟုဗ္ဗိဟိဏဏိကာဒယောပစ္စယာ။ အထခေါတိသစ္စ
တောပန။ တေသံသဒ္ဓါနန္တိ တေသုအညပဒတ္တာဒိကေသုသမဘိနိဝိဠာနံ
တေသံ ဆိန္ဒုဟတ္ထာဒိ နိပ္ပန္နသဒ္ဓါနန္တိ အတ္ထော။ နိပ္ပန္နသဒ္ဓါနုရူပံ ကတွာ
ကထနံဟိအန္ဓာချာနံနာမ။ ဆိန္ဒုဟတ္ထာဒိကဿန္တဒါနိနိပ္ပာဒိယမာနဿေ
တံ အဓိဝစနံ၊ ပကတိ ပစ္စယာဒိ ဝိဘာဂံ ဒဿေတွာတိ ပကတိ အာဒိ
ဝိဘာဂံဒဿေတွာ နိပ္ပာဒိယမာနံ ယဒိဒံသမာသပဒံ၊ ပစ္စယာဒိဝိဘာဂံ
ဒဿေတွာနိပ္ပာဒိယမာနံ ယဒိဒံ တပ္ပိတာဒိပဒံ၊ ဇေတံသဗ္ဗံ တပ္ပတိရူပကံ
တေန နိပ္ပန္နရူပေန သဒိသံ။ ပဌမဘိနိပ္ပန္နိဟိ ဆိန္ဒုဟတ္ထဝါသိဠာဒိရူပံ
ဒိသ္မာတပ္ပတိရူပံနိပ္ပာဒိန္ဒေန္တော ပကတိပစ္စယာဒိဝိဘာဂံဒဿေတွာ ဆိန္ဒု
ဟတ္ထဝါသိဠာဒယောအဘိနိပ္ပာဒိဒေသိ၊ ယထာရက်ရဇိတေဟတ္ထဿာဒ
ယောဒိသ္မာတဒနုရူပကရဏေန တပ္ပတိရူပကာနိရူပါနိ သမုဠာပေတိ၊
နစတာနိဟတ္ထဿာဒယော၊ တပ္ပတိရူပကာနိနာမ၊ ဇေတံသဗ္ဗဒမိဒံ။ ဝိတ္တသ
မုဠိတဿာတိဝိတ္တဇဿ။ အနေနသဘာဝပ္ပသိဒ္ဓတံ သာဓေတိတိ ပရိ
ဟာရော။ ယဒိတျာဒိစောဒနာ။ သဗ္ဗေသမတ္တာဓိဂမောတိသဗ္ဗေသံနာမာ
နံ အတ္ထဿ အဓိဂမော။ ပစ္စယန္တရ ဝေကလ္လတ္တာတျာဒိ ပရိဟာရော။
တတ္ထပစ္စယန္တရဝေကလ္လတ္တာတိ သံကေတကရဏသင်္ခါတဿပစ္စယာ
ဝိသေသဿ ဝေကလ္လတ္တာ သဗ္ဗေသမတ္တာ ဓိဂမော န ဟောတိတိ
သမ္ပန္နော။ ပရောပဒေသန္တိ ဥပဒိသနံ ဥပဒေသော။ ပရဿ ပရတော
ဝါ ဥပဒေ သော ပရောပဒေသော။ တံ။ ဃုပုပုတိဿ ဗုဿဒတ္တာဒိ
အတ္ထာဘိဓာနံသံသုစကဝစနန္တိ အတ္ထော။ ဣဒဉ္ဇဿာဘိဓာနန္တိ အဿ
အတ္ထဿဣဒံအဘိဓာနံနာမံ။ ဇတ္ထတုသဒ္ဓတ္တာဓိဂမော သင်္ကေတ ကရ
ဏေနဟောတိ။ သင်္ကေတကရဏန္တိ* ပရောပဒေသဝသေနဟောတိတိ
ဒဠဗ္ဗံ။ တထာဟိကိဉ္စိအစာနန္တောဗာလဒါရကာမာတာပိတုနံ အဂ္ဂိံအာ
နေဟိ၊ ဥပ္ပလံ အာနေဟိတျာဒိကံ ဝစနံသုတွာ ဣဒမိမဿနာမန္တိ မညာ၊
မာနာတံတမာနေန္တိ၊ တံသင်္ကေတ ကရဏံ။ ပုရတ္ထိမတောတျာဒိသုအ

ယမဓိပ္ပါယော အာစရိယဿ၊ ယဒိသင်္ဂေတိတာဘိဝေဒနံ ဝိနာသဒ္ဓတ္တာမိဂ
မောသိယာ၊ သူရိယုဂ္ဂမနတ္ထင်္ဂမန မရုရကဋုကတ္တာနံ သင်္ဂေတဘူတံ
ပုရတ္ထိမ ပန္နိ မဂုဇ္ဇသိင်္ဂိဝေရန္တိနာမံ အဘိဝဒန္တေန ကိံနာမဝစနံရတ္တံ
သိယာ၊ အယုတ္တမဿ ဝစနန္တိ အတ္ထော။ အထစပနနအယုတ္တံ၊ အတ္ထာ
မိဂမာယရတ္တတ္တာ ယုတ္တမေဝ။ ကထံ။ သူရိယော ဥဂစ္ဆတိ၊ အတ္ထံဂစ္ဆ
တိ၊ မရုရော ကဋုကန္တိရတ္ထေ ကုတော ကေနကော ကိံ ကဋုကန္တိ
သမ္မောဟောယေဝဇာယာဘိ အသန္နိဋ္ဌာပိတတ္ထေသု။ ပုရတ္ထိမတောတျာ
ဒိမိ ပနရတ္ထေသင်္ဂေတဝစနေနသန္နိဋ္ဌာပိတတ္တာအတ္တာနံ အသမ္မောဟာ
မိဂမောယေဝဟောတိ။ ဣတျတ္တာမိဂမ သန္တဝဟော ယုတ္တံသင်္ဂေတ
ကရုဏမတ္တာမိဂမာယာဘိ ဒဋ္ဌဗ္ဗံ။ တသ္မာတိယသ္မာပရောပဒေသံ။ လ။
ဟေတု၊ တသ္မာကာရဏာ။ ပရမတ္ထမနဘိဝေဒိတွာတိ ပရမတ္ထဝသေန
အဂတိံ။ ရတ္တနယေနတ္တာမိဂမောတိသဗ္ဗေသံအတ္တာမိဂမောသင်္ဂေတ
ကရုဏေနဟောတိတိဝေဒိတဗ္ဗော။ အညယာဘိ ယဒိလောကသင်္ဂေတ
တမတိက္ကမ္မအတ္တာမိဂမောသိယာ။ မာဂမိကဿာဘိမဂဇေဇာတဿ
ဥပ္ပန္နဿဝါ။ သဘာဝနိရုတ္တိဘာဝနသမ္ဘဝေယျာဘိ အဗျဘိစာရိဝေါ
ဟာရောဝနသမ္ဘဝေယျ။ ဒမိဇ္ဇန္တကိရာတာဒိဝစနံဟိသဗ္ဗဒါဇကောကာရေ
နအဋ္ဌတွာပရိဝတ္တနတောအသဘာဝနိရုတ္တိနာမ။ မာဂမိကမ္ပနတထာအ
ဟုတွာ သဗ္ဗဒါဇကောကာရေန ပဝတ္တနတောသဘာဝနိရုတ္တိနာမ။ ပုရိမ
ပညတ္တိတိအတိတကပေဓန္တသုရိယသမုဒ္ဒပထဝိပဗ္ဗတာဒိဝေါဟာရော။
ပန္နိမပညတ္တိယညေဝအနုပတတိတိဇေတရဟိပိ စန္ဒသုရိယသမုဒ္ဒပထ
ဝိပဗ္ဗတာဒိ ဝေါဟာရံ အနုဂစ္ဆတိ။ ယဒိ လောကသင်္ဂေတ မတိက္ကမ္မ
အတ္တာမိဂမော သိယာ၊ အတိတကပေဓိဇေတရဟိပိ စန္ဒာဒိဝဒတ္တာစန္ဒာ
ဒိဝေါဟာရံ နလဘေယျ။ ဝါစနိကဿ ပရိဝတ္တနတော။ အထစပနေ
တရဟိပိ လန္တံ။ တေန ဥာယာဘိ လောက သင်္ဂေတ မနတိက္ကမိတွာ
အတ္တာမိဂမော ဟောတိတိ။ ယသ္မာစေဝံ အတ္တာမိဂမော ဟောတိ၊
တသ္မာ အဋ္ဌကထာ ဝစနံ နဒိရုဒ္ဓံ ဟောတိတိ အဓိပ္ပါယော။ တေတိ
တေ ဝါစနိက မတ္တာဘိဝေဒနန္တိ ဝါဒိနော အာစရိယာ။ သမမိဂန္တုဗ္ဗ
တော အတ္ထဿာဘိသမ္မဒန္တာ။ တပ္ပကာသနမတ္တာနန္တိ တေဟိနိဗ္ဗစန
သဒ္ဓေဟိပကာသေတဗ္ဗာနံအတ္တာနံ။ အထဝါ၊ တေဟိအက္ခိနိကောစနပ
ဏိဒိကာရေဟိ ပကာသေတဗ္ဗာနံအတ္တာနံ။ ကိန္တေသန္တုာဒိစောဒနာ။

တတ္ထတေသံတေ ယုတ္တတ္ထဘာဝမပဂစ္ဆန္တိန္ဒာတိတေသံပုဗ္ဗုတ္တရာနံနာ
မာနံအန္တရေဥတ္တရေဟိနာမေဟိယုတ္တတ္ထဘာဝမပဂစ္ဆန္တိပုဗ္ဗနာမာ
တိ အတ္ထော။ ဥဘယထာပိဒေါသာဘာဝံ ဒဿန္တော သိဒ္ဓန္တဝါဒီ ကိံ
တေနာတိ အာဟ။ တေနအတ္တနော အတ္ထပဇဟိတွာဝါ အပဇဟိတွာ
ဝါ ယုတ္တတ္ထဘာဝပဂမနေန ကိံကောဒေါသော၊ နကောပိ ဒေါသောတိ
အတ္ထော။ အထဝါ၊ အပရိသမတ္ထတ္တာ စောဒနာယ အဝသိဋ္ဌံ ကထာ
ပေန္တောပိ ဇေမာဟ။ တကြာယမတ္ထော၊ တေနအပရိသမတ္တာ နုယောဂေ
နကိံပယောဇနံ၊ အဝသိဋ္ဌံတာဝ ကထေဟိဘိ။ အဝသိဋ္ဌံကထေန္တောယ
ဒိပဇဟိတွာတျာဒိမာဟ၊ စောဒနာ။ တတ္ထ ပရိသမတ္တဿာတိ ယဿ
ကဿပိ ပရိသဿ။ ကိမေတ္ထဿာဓေယျန္တိ ဇေတေသုဒ္ဓိသုယုတ္တတ္ထ၊
ပဂမနေသုကတမံယုတ္တတ္ထ၊ ပဂမနံသာဓေယျံ။ သကတ္ထံဇဟိတွာယုတ္တ
တ္ထ၊ ပဂမနံ သာဓေယျံကိံ၊ ဥဒါဟုအပ္ပဇဟိတွာ ယုတ္တတ္ထ၊ ပဂမနန္တိ အ
တ္ထော။ ယဒိပနိမေတျာဒိပရိဟာရော။ ဒဋ္ဌယုတ္တန္တိ အတိရေကတရယုတ္တံ။
ဇေယုတ္တန္တိ ပရိသတ္ထေ ဝတ္တမာနဿ ရာဇသဒ္ဓဿ အပစ္စတ္ထေဝတ္တမာ
နဿဝသိဋ္ဌသဒ္ဓဿစသကတ္ထဇဟနံ၊ ဇေရဇကကမ္မဝတ္တမာနဿ တ
စ္ဆကဿတစ္ဆကကမ္မဇဟနံဝိယ ယုတ္တန္တိ အတ္ထော။ သကတ္ထံဇဟိတွာ
ယုတ္တတ္ထဘာဝဂမနေအတ္တနာဟေဋ္ဌာအာရောပိ တဒေါသံပုနာဟရိတွာ
ဒဿန္တောနန္ဒာဝါရုပ္ပာတျာဒိမာဟ။ စောဒနာ။ ဝုတ္တန္တု၊ ဒိပရိဟာရော။
သောတိသောရာဇသဒ္ဓေါ။ နာစ္ဆန္တိပဇဟတိတိသဗ္ဗသောနပဇဟတိ။ ပ
ရတ္ထပိရောမိတိပရိသတ္ထဿပိရောမိ။ သကတ္ထောတိသမ္ပန္နတ္ထာပဂတော
ရာဇသဒ္ဓတ္ထော။ နစာယမတ္ထော ပရတ္ထပိရောမိပိသဿနံနာမာတိအယံ
ပိသဿနံ နာမရာဇသဒ္ဓတ္ထောပရတ္ထဿပရိသတ္ထဿ ပိရောမိနံ။ ဇေ
ပိသဿနန္တိ သမ္ပန္နတ္ထံသန္ဓာယာဟ။ ယဒိရာဇသဒ္ဓေါဇဟန္တောပိသကတ္ထံ
အစ္စန္တိ ဇေဇေဇဟာတု၊ တထာပိ နဒေါသောတိ ဒဿန္တော အထဝါ
တျာဒိမာဟ။ အန္ဓာတောပိသေသနံ ဘဝတိတိယသ္မာဇဟိတေပိ သ
ကတ္ထေ ပရိမပဒေနုတ္တရပဒဿပိသေသနံ အန္ဓယတော သကတ္ထကာ
လေအနုဂတပုဗ္ဗဝါဟာရဝသေနဘဝတိ။ တသ္မာအစ္စန္တိ သကတ္ထံဇ
ဟန္တောရာဇသဒ္ဓေါပဋိလဒ္ဓပုဗ္ဗဝါဟာရဝသေနပရိသတ္ထဿ ပိသေသ
နံဟုတွာ ရာဇပရိသောတိ ဝုတ္တိ။ သိဒ္ဓန္တဝါဒီနာနိတတေလဒမိဃာဇော
ပမာယဒေါသာပိကရဏံ ကရောန္တောပိသမိဒန္တု၊ ဒိမာဟ။ စောဒနာ။

တတ္ထဝိသမဓိဒံနိဒဿနန္တိ ဣဒံနိဒဿနံအယံဥပမာ ဝိသမံဝိသမာ၊ ဥပ
မေယျေန နသမေတိတိအတ္ထော။ ဘဝတိဟိ တတ္ထသဒ္ဓပဝတ္တိ နိမိတ္တံ
ကိဉ္စိကံယတောယေနသဒ္ဓပဝတ္တိနိမိတ္တေနတေလာဒိဝတ္ထုမတ္တေနဃဇာ
ဒိဝိသေသနံသမ္ဘဝတိ။ တံ တေလာဒိသဒ္ဓပဝတ္တိနိမိတ္တံ ကိဉ္စိဝတ္ထုမတ္တံ
တတ္ထဃဇေ သမ္ဘဝတိ၊ န တထာပုရိသတ္ထေ ရာဇသဒ္ဓပ္ပာတ္တိ နိမိတ္တံ
ကိဉ္စိ သမ္ဘဝတိ၊ အတ္တန္တံ ဣတိတတ္တာ သကတ္ထဿာတိ ဝုတ္တံဟောတိ။
ဧဝံ တေလဒဓိဃဇောပမာယံ ဒေါသာဝိကရဏေ ကတေအညေဟိ
ပုပ္ဖစင်္ကောဇုကောပမာဒိဟိ ဝုတ္တတ္ထမေဝသာဓေန္တော သိဒ္ဓန္တဝါဒီ အ
ထယထာတျာဒိမာဟ၊ ပရိဟာဂျေ။ တတ္ထအထာတိမဿ ဧဝံနိသတိ
တိအတ္ထော။ ကိဉ္စာဝိ တေလဒဓိဃဇောဒိသုဝိသေသနံ နသမ္ဘဝတိ၊ ပုပ္ဖ
စင်္ကောဇုကာဒိသုပနသမ္ဘာတိတိအဓိပ္ပါယော။ တေဟိတိ ပုပ္ဖစင်္ကောဇု
ကာဒိဟိ။ ဧဝံသာဝိနဒေါသောတိ ဣဟာဝိ ရာဇပုရိသာဒိသုပယော
ဂေသု ဧဝံအနွယတောဝိသေသနံ ဘဝတိ ယသ္မာ၊ ဣတိ တသ္မာနာမာနံ
အတ္တနောအတ္တနောအတ္တံဇဟိတွာ ယုတ္တတ္ထဘာဝပဂမနေ နကောဓိဒေါ
သောတိအတ္ထော။ ဧဝမပမာဝသေနသကတ္တံဇဟိတွာ ယုတ္တတ္ထဘာဝ
ပဂမနေ ဒေါသာဘာဝံဒသေတွာ ပုနသံသာမိဝသေနာဝိဒသေန္တော
အထဝါတျာဒိမာဟ။ သဗ္ဗံသံသမ္ပန္နတိတိရညောတိ ဆဋ္ဌန္တဝသေန
နိဒ္ဓိသိတွာတဒါယတ္တဿသရူပတော အနိဒ္ဓိဇဋ္ဌ သတိရညောဓနံဂါဝေါ
* အသာဟတ္တိတျာဒိနာအနိယမတောသဗ္ဗံဓနံတဒါယတ္တရူပေနပယော
ဂါရဟတံအာပန္နတိတိအတ္ထော။ သဗ္ဗောသာမိတိပုရိသောတိနိဒ္ဓိသိတွာ
တဒိဿရဿသရူပတော အနိဒ္ဓိဇဋ္ဌသတိပြာဟ္မဏဿပုရိသော၊ ဂဟ
ပတိဿ ပုရိသောတျာဒိနာ အနိယမတော သဗ္ဗောသာမိ တဒိဿရ
ရူပေန ပယောဂါရဟတံ အာပန္နတိတိအတ္ထော။ ရညော ပုရိသမာနေ
ဟိတိဝုတ္တေတိရညောပုရိသန္တိ သံသာမိသမ္ပန္နကတွာ ဝုတ္တေသတိတိ
အတ္ထော။ ရာဇာပုရိသံနိဝတ္တေတိ အညေဟိသာမိဟိတိမမေဝါ ယံပုရိ
သော၊ နပြာဟ္မဏာဒိနန္တိ အညေဟိ သာမိဟိပုရိသသန္တံ ရာဇသဒ္ဓေါနိ
ဝတ္တေတိ။ ရညောပုရိသန္တိ သဒ္ဓဗျပဒေသေန သဒ္ဓတ္ထဿာဝိဂဟိတတ္တာ
အာဟ အညေဟိသာမိဟိတိ။ ပုရိသောရာဇာနံ နိဝတ္တေတိ အညေဟိ
သေဟိတိအဟမေဝိမဿသန္တကော၊ နာညန္တိ အညေဟိဇေနဟိ ပုရိသ
သဒ္ဓေါရာဇသန္တံနိဝတ္တေတိ။ ဧတသ္မိန္တိ ရညောပုရိသောတိ ဧတသ္မိပဒ

နွေယ။ဥဘယတော ဗျဝန္တိန္ဒေတိဒ္ဓိဟိသမ္ပန္နိဟိ အညမညံပရိန္တိန္ဒေသ
 တိ။ယဒိဗဟာတိတိ သစေရာဇသဒ္ဓေါ သကတ္ထံဗဟာတိ။ သာဝနေသံ
 ယုတ္တတ္ထတာတိသမာနတ္ထေနရာဇပုရိသသသာနယနံဘဝေယျ။နာညဿ။
 သာဝနေသံဒ္ဓိန္ဒရဇပုရိသသဒ္ဓါနံ ယုတ္တတ္ထတာတိအတ္ထော။တာပစ္စယ
 မေဝါပေက္ခိတွာပနေတ္ထ သာတိတ္ထိလိင်္ဂေနိန္ဒသောတိဒဋ္ဌဗ္ဗော။ ဣဒါနိ
 သကတ္ထမပ္ပဟာယ*ယုတ္တတ္ထတ္ထ။ပဂမနဋ္ဌိယုတ္တရူပမေဝါတိဒသေန္တော
 အထဝါတျာဒိမာဟ။ နပုပ္ဖံဗဟာတိတိ ပဋ္ဌမံလဒ္ဓံဘိက္ခံ နဗဟာတိ။သ
 ကတ္ထမပ္ပဟာယ ယုတ္တတ္ထဘာဝုပဂမနေဟေဋ္ဌာ အတ္တနာအာရောပိတ
 ဒေါသမေဝါပိကရောန္တောနန္ဒဝေါရုမ္မာတျာဒိမာဟ။စောဒနာ။တထာပိ
 တဩဒေါသာဘာဝံဒသေန္တော ဝုတ္တန္တံ၂၇ဒိမာဟ။ပရိဟာရော။တတ္ထ
 တထာပိနဒေါသောတိဥဘိန္ဒမတ္ထဒ္ဓယဿ ဝိဇ္ဇမာနတ္ထေပိသတိဧကဝစ
 နကရဏေဒေါသောနတ္ထိတိအတ္ထော။ နဟိရာဇာ ပဋ္ဌမာသမတ္ထောတိ
 ရာဇပုရိသောတိ သမ္ပန္နပယောဂေ ရာဇသဒ္ဓေါ ပဋ္ဌမာယဝိဘတ္တိယာ
 ဘဝိတုံနယုတ္တောတိအတ္ထော။ယဒိရာဇသဒ္ဓေါ ပုရိသသဒ္ဓေါဝိယပဋ္ဌမာ
 ယယုတ္တောဘဝေယျ။ဘဝေယျရာဇာစပုရိသောစရာဇပုရိသာတိဗဟု
 ဝစနံ။သမ္ပန္နပယောဂေပနသမ္ပန္နဿပဋ္ဌမာယ အယုတ္တတ္ထာနာတ္ထဒ္ဓယာ
 ပေက္ခံဗဟုဝစနံသိယာ။ အထခေါ သမာသေကတ္တမုပါဒါယေကဝစန
 မေဝါတိဝုတ္တံဟောတိ။နဟိပုရိသောဆဋ္ဌိသမတ္ထောတိပုရိသသဒ္ဓေါပိအ
 သာမိကတ္တာပုရိသတ္ထဿဆဋ္ဌိယာဘဝိတုံ နယုတ္တော။တသ္မာ ဆဋ္ဌိဗဟု
 ဝစနန္တနပါပုဏာတိတိအတ္ထော။ယဒိပုရိသသဒ္ဓေါ ရာဇသဒ္ဓေါဝိယဆဋ္ဌိ
 ယာယုတ္တောဘဝေယျ။ဘဝေယျ ရညောစပုရိသဿစ ရာဇပုရိသာနန္တိ
 ဗဟုဝစနံ။သမ္ပန္နိနောဆဋ္ဌိယာပနာယုတ္တတ္ထာအတ္ထဒ္ဓယာပေက္ခံဗဟုဝစနံ
 လိင်္ဂတ္ထဿစဆဋ္ဌတ္ထာဘာဝါတဒေကဝစနန္တအဟုတွာဝုတ္တယုတ္တိယာ
 လိင်္ဂတ္ထေ ပဋ္ဌမေကဝစနမေဝဟောတိတိ ဝုတ္တံဟောတိ။နန္တုာဒိစော
 ဒနာ။တတ္ထ သောအဘိဟိတောအတ္ထောတိ သောဆဋ္ဌန္တေနရာဇသဒ္ဓေ
 နအဘိဟိတော သာမုတ္ထော။ အန္တောဂပေါဒိုပဒိကတ္ထောဇာတောတိ
 ဝိဘတ္တိလောပါဒိမိကတေ ရာဇပုရိသသဒ္ဓန္တောဂပေါဒိုပဒိကတ္ထောဇာ
 တောတိအတ္ထော။သဗ္ဗေသဗ္ဗိသဒ္ဓါနံလိင်္ဂတ္ထဘာဝေါတိသမ္ပန္နော။ ကမ္မာ
 ဒိဘာဝတောဝိနိမုတ္ထော ကမ္မာဒိနံကာရကာနံ ပုမိတ္ထာဒိဘာဝေါဒယာ
 တိယောဇနာ။ သန္တိ ဘိတောတိပတိဋ္ဌိတော။အယမေတ္ထာနုယောဂဝါဒိ

နောအဓိပ္ပါယော။ ရညောပုရိသောတိသမာသံကတွာ ဝိဘတ္တိလောပဉ္စ
 ပကတိဘာဝေနပုနရာဇသဒ္ဓါဒိအာနိတေသာယုတ္တဝိနိမုတ္တောသိင်္ဂိတ္ထော
 စပုနသန္တိဋ္ဌတိ။ သာယုတ္တောစပါဠိပဒိကတ္ထရူပေနေဝသန္တိဋ္ဌတိ။ ဣတိရာ
 ဇပုရိသသဒ္ဓါနံလိင်္ဂတ္ထဒ္ဓယသသမ္ဘဝါ ပဌမာဗဟုဝစနေနဘဝိတဗ္ဗန္တိ။
 ပုန ဗဟုဝစနာနုပပတ္တိံသာဓေန္တော တန္တုတျာဒိမာဟ။ ပရိဟာရော။
 တတ္ထတန္တာတိတံပဌမာဗဟုဝစနေနဘဝိတဗ္ဗန္တိ ဝစနံဘဝတာနဝတ္တဗ္ဗံ။
 သံဃာဓုဓေသ ကတ္တမတ္ထောတိ ဝိဘတ္တိလောပံကတွာ အညောညသံ
 စာဠိတဿသမာသပဒသအတ္ထောနာမ ဇေကတ္တိ။ အဝယဝဝသေန အ
 ဋ္ဌတွာဇေကတ္တိ။ ပဂမနန္တိ အတ္ထော။ အဝယဝသသန္ဓိာ အဝယဝသန္ဓိာ။
 တံအာဝိကရောတိတိအဝယဝသန္ဓိာဝိကာရိကာ။ ဝိဘတျုပ္ပတ္တိတိ ပဌ
 မာဗဟုဝစနံသန္ဓာယာဟ။ ဘိန္ဒုတ္တာနန္တိ ဘိန္ဒုာအတ္ထော ယေသန္တေတိ
 ဘိန္ဒုတ္တာ။ တေသံဘိန္ဒုတ္တာနံနာမာနံ။ ဇေကတ္တိဘာဝေါတိဇေကတ္တဘာဝေါ
 တိဝတ္တဗ္ဗေ ဘာဝသဒ္ဓါပရတ္တာ ဤကာရန္တိကတွာ ဇေဝုတ္တန္တိဒဗ္ဗဗ္ဗံ။ နိ
 လုပ္ပလဝါဒေနဘိန္ဒုတ္တာနမေကတ္တာဘာဝံ ဒေသန္တော ဘိန္ဒုတ္တာနန္တိာဒိ
 မာဟ။ စောဒနာ။ တတ္ထနိလုပ္ပလာဒိသုကထန္တိ နိလုပ္ပလာဒိသု ဘိန္ဒုတ္တဝါ
 စကေသုသဒ္ဓေသုဇေကတ္တိဘာဝေါကထမုပလတ္တကိတိအတ္ထော။ ဂုဏဂု
 ဏီနံယေဝပကာသကတ္တာတိနိလသဒ္ဓသဂုဏမေဝပကာသကတ္တာဥပ္ပ
 လသဒ္ဓသစဂုဏီနောယေဝ။ နိလုပ္ပလာဒိနံဟိသဒ္ဓါနံ တုလျာမိကရဏ
 တာဝုနသမ္ဘဝတိတိအတ္ထော။ ယေသမာဓာရမေကံ၊ တေဝတုလျာမိကရ
 ဏာတိမန္တုပ္ပတောဂုဏဂုဏီသွေဝသန္တိဋ္ဌေနံနိလုပ္ပလာဒိသဒ္ဓါနုဉ္စ တဒ
 ဘာဝါသမာနာမိကရဏတာဝုနသမ္ဘဝတိတိဂုတ္တိဟောတိ။ တပ္ပဋိဗဒ္ဓသ
 မါသညာတိတာယယုတ္တတ္ထတာယပဒိဗဒ္ဓသမာသသညာတပ္ပဋိဗဒ္ဓသ
 မာသသညာ၊ ကုတောသမ္ဘဝတိ။ ဂုဏီနန္တိ အံဝိဘတ္တိယာနမာဒေသော။
 ဘောဒနိဗန္ဓနဆဋ္ဌိယောဂတောတိ ဘောဒံပဋိဝတ္တနတောဘောဒသဝတ္ထု
 နာနာတ္တဿနိဗန္ဓနာပဋိဗဒ္ဓါတိဘောဒနိဗန္ဓနာ။ ဘောဒနိဗန္ဓနာဆဋ္ဌိဘောဒနိ
 ဗန္ဓနဆဋ္ဌိ။ တဿာယောဂေါဘောဒနိဗန္ဓနဆဋ္ဌိယောဂေါ။ တတောဥပ္ပ
 လသဒ္ဓသဘောဒါယတ္တာယဆဋ္ဌိယာ ယုတ္တတ္တာတိ အတ္ထော။ ဝိနာဝိဝစ
 နေနာတိဂုဏဂုဏီနံယေဝပကာသကတ္တာတိဝစနေနဝိနာဝိ။ သမ္ဘဝတိ
 တိတ္ထေဣတိသဒ္ဓေါကာရဏတ္တဝါစကော။ တဿယသ္မာနိလန္တိဂုတ္တ
 ဂုဏီနောသမိဂမောနသမ္ဘဝတိ၊ ဣတိတသ္မာတိအတ္ထော။ ဂုဏံဝဒတိ

တိဂုဏဝါစကော။ တဿဘာဝေါဂုဏဝါစကတာ။ တဒဗျဘိစရဏ
 တောစာတိအဘိဝိသေသတော စရဏံပဝတ္တနံ အဘိစရဏံ။ အဝိနာ
 အဘိစရဏံအဗျဘိစရဏံ။ တေနဂုဏိနာအဗျဘိစရဏံ တဒဗျဘိစရ
 ဏံ။ တတော။ သမဓိဂတေဂုဏေဂုဏိနောဝိသမဓိဂမော ဟောတိတိ
 အယမနူမာနက္ခါဟော။ တေနာဟရူမေသမဓိဂတေအဂ္ဂိနောသမဓိဂမော
 ဝိယာတိ။ ကိဉ္စာပေတ္ထုပရပမေယျဂုဏာဓိဂမေနေဝ ဒဗ္ဗာဓိဂမော
 ဝိယာရူမာဓိဂမေနေဝအဂျာဓိဂမောဝိယစရတ္တော။ တထာဝိ အညောည
 သမ္ပန္နာဓိဂမေနေဝတဒဓိဂမောဟောတိတိဒဗ္ဗဗ္ဗော။ ယထာရူမတော
 အဂ္ဂိအနုမာနနေန ကေဝလေန ရူမနေဝ အဂ္ဂိညာယတိ။ အထခေါ ရူ
 မဿပနအဂ္ဂိနာ အဝိနာဘာဝသင်္ခါတော သမ္ပန္နာဝိညာယမာနော ရူ
 မေနအဂ္ဂိဝိညာယတိ။ ဧဝံဂုဏေနဒဗ္ဗဝိဇာနနေနကေဝလေနဂုဏေနဝ
 ဒဗ္ဗာဓိဂမောဟောတိ။ အထခေါ တံတံဂုဏဿတေနတေနဒဗ္ဗေန အဝိ
 နာဘာဝသင်္ခါတော သမ္ပန္နာဝိညာယမာနော တေနတေနဒဗ္ဗုပလက္ခဏ
 ဘူတေနဂုဏေနဂုဏာခာရံဒဗ္ဗဝိညာယတိတိဒဗ္ဗဗ္ဗံ။ အညထာအဝိညာ
 တသမ္ပန္နနာဝိဂုဏာဓိဂမမတ္တေန ဒဗ္ဗာဓိဂမော ဝိညေယျာသိယာ။
 ဧကက္ခဏေယေဝဂုဏဂုဏိနော သမဓိဂမောဟောတိ နတထာ ရူမဂ္ဂိ
 နောတိပစ္စေကမပျတ္တသရူပါဘေဒေါပစာရတ္တာ ဂုဏဂုဏိနော သမဓိ
 ဂမောဧကက္ခဏေယေဝဟောတိ။ တဒဘာဝါရူမဂ္ဂိနော သမဓိဂမော
 တထာဧကက္ခဏေနဟောတိ။ ဣတိဝစနံဝတ္တုနာဝိ သက္ကာ။ ရူမဂ္ဂိနောဝိ
 ယအသတိဝိဂုဏဂုဏိနံဂဟဏက္ကမဗျတ္တိမိဂုဏဘူတဿနီလာဒိ ဝဏ္ဏ
 ရူပဿစက္ခဝိညေယျတ္တာ တပ္ပတိဗ္ဗိတဒဗ္ဗဿ တဒနုဿာရေန မနော
 ဝိညေယျတ္တာ ဥဒကုပလက္ခဏေနုဒကံဝိယ ဂုဏဂုဏိနုဗ္ဗိ ဂဟဏက္ကမ
 သမ္ဘဝတောတိ အာဟ။ ဧတ္ထတုဂဟဏက္ကမောနာမ ပထမံ စက္ခုနာနိ
 လာဒိဝဏ္ဏရူပံဒိသွာ ပစ္စာဣဒမိမသ္မိံပတိဗ္ဗိတန္တိ မနောဝိညာဏေန
 တပ္ပတိဗ္ဗိတဒဗ္ဗဿ သမဓိဂမောဟောတိ။ ဧကသေဝါတိ ဧကဿပ
 ဒတ္ထသေဝ။ အနေကတ္ထဿာတိဂုဏဂုဏိနံ ဝသေနဘိန္နုဿပဒတ္ထဿ။
 ဘိန္နုာရမ္မဏဂ္ဂဟဏေတိ လက္ခဏရသာဒိနာ ဘိန္နုာနံ အာရမ္မဏာနံ ဂ
 ဟဏေ။ သတိစာတိ ဧကသေဝဝိညာဏဿ ဘိန္နုာရမ္မဏဂ္ဂဟဏသ
 မတ္တတ္ထေ သတိစ။ ဣဒံဟိ ဝစနံ သဗ္ဗညုတညာဏဿ သမတ္တဝိဘာ
 ဝန နယော ပစာရဝသေန ဂုတ္တံ။ ဘိန္နုသဘာဝတ္တာတိ အာရမ္မဏာနံ

အညောည ဝိသဘာဂလက္ခဏတ္တာ ဧကက္ခဏ ဂဟဏံ နယုတ္တန္တိ
အတ္ထော။ သစေဝတ္ထုဝသေန ဘိန္နာရမ္မဏာနံ လက္ခဏမေကံသိယာ၊
သိယာလက္ခဏပဋိဝေခာနုသာရေန ဧကက္ခဏေယုတ္တံ ဘိန္နာရမ္မဏဂ္ဂ
ဟဏံ။ အထစပနဝိလက္ခဏတ္တာဓမ္မာနံ နေဝါနေကာ နမေကက္ခဏဂ
ဟဏံယုတ္တန္တိ အဓိပ္ပါယော။ အနန္တရေဝတ္ထ မေဝပတ္ထမ္ဘန္တောကေဝိ။
ပ။ သိယာတိအာဟ။ ကေဝိဝဏ္ဏန္တိတိ သမ္ပန္နော။ ဧကေစ္စ သင်္ကိ
သဗ္ဗညုဝါဒိနော အာစရိယာ ဧဝံကထေန္တိတိအတ္ထော။ ဧကက္ခဏေတိ
ဧကဝိတ္တက္ခဏေ။ သဗ္ဗေဓမ္မာတိ အနဝသေသာ ဂြေယျဓမ္မာ။ သဗ္ဗာကာ
ရေနာတိ အနဝသေသေန သလက္ခဏာဒိနာ ပဘောဒေန။ အာပါထန္တိ
အာဝိဘာဝံအာရမ္မဏဘာဝန္တိ အတ္ထော။ အယမေတေ သမာသိမတာ
ကာရောယဇ္ဈေကောနာကာရေန ဓမ္မာနံ ဥာဏမုခေ အာပါထဂမနံ သိ
ယာ၊ အနန္တတ္တာ ဂြေယျဓမ္မဿ ဇာနနကာလာသမ္ပဝတော နသမ္ပဝေ
ယျ သဗ္ဗဓမ္မာဝဗောဓတ္တံ။ တဿှာ သဗ္ဗေသမေကက္ခဏာပါထဂမနာ
သဗ္ဗညုတပုတ္တိတိ။ သစ္စတောပနယထာ ဒုရတောပိတ္တပဋမော လော
ကေန္တော ဝဏ္ဏသာမညမတ္တမေဝပဿတိ၊ နရူပါဝယဝံ၊ ဧဝမေကက္ခ
ဏေ သဗ္ဗဓမ္မသာမည မတ္တာမိဂမတ္တံဟောတိ၊ နပစ္စေက ဓမ္မာမိဂမတ္တံ
ဟောတိ။ နာနာခဏိကောဟိ ပစ္စေကဓမ္မာ မိဂမော။ တဿာမိဂမေ
နေဝ သဗ္ဗညုတပုတ္တိ၊ နဓမ္မသာမညမတ္တဿ။ ဣတိ နာနာခဏိကပစ္စေ
က ဓမ္မာနုယာမိဂမတော သဗ္ဗညုတပုတ္တိတိ ဒဋ္ဌဗ္ဗံ။ သဗ္ဗဓမ္မာဝဗော
နေ သတ္တိဥာဏမ္ပိ သဗ္ဗညုတာဝါတိ ဒဋ္ဌဗ္ဗံ၊ သမန္နာဟာရ ပဋိဗန္ဓတ္တာ
တိဝစနတော။ တေသန္တိ သင်္ကိသဗ္ဗညုဝါဒိနံ တေသံအာစရိယာနံဝါ
ဒေ။ တေတိသဗ္ဗေတေဂြေယျဓမ္မာ။ အတ္တနိယန္တိ သသန္တကံ။ အတ္တနော
ဣဒန္တိ အတ္တနိယံ။ သဘာဝဘောဒန္တိ လက္ခဏနာနတ္တံ။ နသောဘဂဝါ
သဗ္ဗညုသိယာတိ လက္ခဏနာနတ္တေနေဝဟိ ဓမ္မနာနတ္တံ။ ယဒိတေဓမ္မာ
ပဇဟေယျ၊ ဓမ္မာနမေကတ္တမာပဇ္ဇေယျ။ ဧဝမဘောဒတော ဓမ္မာမိဂ
တတ္တာသောဘဂဝါသဗ္ဗဓမ္မဇာနနကောနာမ နဘဝေယျ၊ ဧကညူနာမ
ဘဝေယျာတိအတ္ထော။ အနေနသင်္ကိသဗ္ဗညုဝါဒံ ပဋိက္ခိပိတ္တာနာနာသ
ဘာဝဓမ္မာနံ အနေကက္ခဏာမိဂမေန သဗ္ဗညုတံ နိဒသေတိ။ နန္ဒနေ
ကက္ခဏအမိဂမေသတိဇာနနကာလာသမ္ပဝတော အသဗ္ဗညုတာဝ
သိယာတိ။ န၊ သဗ္ဗာမိဂမပုတ္တိသတ္တိဝတော ဓမ္မနုယတောသိဒ္ဓတ္တာ။ သင်္ခါ

ရာဒိသုဟိဉေယျဓမ္မေသု ဇေကကလက္ခဏာဒိဝသေနဉာတော တဒန္ဒယေ
 နာဝသေသဿဒိဋ္ဌတ္တာသိဒ္ဓါဝါကသိရေနသဗ္ဗညုတာတိ။ ဇေမဂိပစ္စက္ခ
 တော ဉေယျကဒေသာမိဂမောဝ သိယာ၊ ဣတရဿာနု မာနေနာတိ
 အယုတ္တံ ပစ္စက္ခဝေဒိကာယ သဗ္ဗညုတာယာနုမာနဂ္ဂါဟံ၊ နာယမနုမာ
 နဂ္ဂါဟံ ဝိဟတညေယျာဝရဏဿ၊ ပဂေဝ နုရတော စိတ္တပဋ္ဌဒဿနံ
 ဝိယ ဇေကက္ခဏေ သဗ္ဗဓမ္မေသာမညမတ္တမမိဂမေန ပစ္စေကသိဒ္ဓဘာဝါ
 နမနမိဂတတ္တာ အဝိဒိတတ္ထေ သွနုမာနဂ္ဂါဟဿ သိဒ္ဓတ္တာစ။ နန္ဒာယံ
 သင်္ဂိ သဗ္ဗညုဝါဒေါ။ န၊ သဗ္ဗာကာရဂ္ဂဟဏဿ အနိဗ္ဗိတတ္တာ။ သဗ္ဗ
 ဓမ္မာနံဟိသဗ္ဗာကာရေနာမိဂမောဝ သဗ္ဗညုတာ၊ နဓမ္မသာမညမတ္တာမိဂ
 မာ။ နာနာခဏိကောဟိသမမိဂမော၊ ကက္ခဏဗုဒ္ဓသနာဒိဝသေနအညောည
 ဘိန္ဒုသဘာဝါနံ အနာရမ္မဏတ္တာ ဇေကိတ္တဿ၊ ဓမ္မသာမညမတ္တာမိ
 ဂမောပန ဇေကဒေသာမိဂမဋ္ဌာနေဋ္ဌဿတိ၊ ပစ္စေကမဗျတ္တသရူပါ ဝယ
 ဝါဒိဂမတ္တာ။ အဝယဝါမိဂမောဟိ လက္ခဏာဝသေန။ တထာဟိ ရူပေ
 ကဒေသံပထဝိဓာတု ပရိဂ္ဂဏှန္တော ကက္ခဏတ္တံ ပရိဂ္ဂဏှာတိ၊ နာမေက
 ဒေသံ ဖဿဉ္စပရိဂ္ဂဏှန္တော ဗုဒ္ဓသနမတ္တံ။ သာမညတော ပရိဂ္ဂဏှန္တော
 ရူပနတ္တံ နမနတ္တံပရိဂ္ဂဏှာတိ။ နစအနေန ငတဝိဘာဝန္တောဓမ္မာ ဝိဒိ
 တာဟောန္တိ။ ဣတိ ဇေကဒေသံဇာနန္တော နသဗ္ဗိဇာနာတိ၊ သာမညမတ္တံ
 ဇာနန္တောစ နဓမ္မဝိဘာဝန္တိ သာမညာမိဂမံ ဇေကဒေသာမိဂမဋ္ဌာနေ
 ထပေတွာ သဗ္ဗထာသဗ္ဗာမိဂမေနောဝါတိအနေကက္ခဏေ ဓမ္မန္တယတော
 သဗ္ဗညုတာဝဝတ္ထပေတဗ္ဗာတိ။ ဝုစ္စတေတျာဒိ ပရိဟာရော။ တတ္ထဝုစ္စ
 တေတိနိလုပ္ပလာဒိသဒ္ဓါနံ တုလျာမိကရဏတာကထိယတိတိအတ္ထော။
 ဣဟာတိ န္တမတ္ထိ နိလုပ္ပလာဒိပယောဂေ။ သဒ္ဓေါတိ နိလာဒိသဒ္ဓေါ။ တေ
 နသမဝေတန္တိ တေနအတ္တနော အတ္ထေနသဟပဝတ္တံ အတ္ထဉ္စ။ သဒ္ဓိံ အဝေ
 တံ ပဝတ္တန္တိ သမဝေတံ။ သုတ္တန္တိ တေနလာခါ ရတ္ထေန သမဝေတံ
 သုတ္တံ။ တံသမဝေတာတိ တေနသုတ္တေန သမဝေတာဖလိကာတံ သမ
 ဝေတာ။ နိလာဒိသဒ္ဓေါဝိတိ ဇတ္ထာဒိဂ္ဂဟဏေန သောတာဒိဂုဏသဒ္ဓါ
 ဝသင်္ဂဟိတာ။ နိလာဒိသာမညန္တိ ဂုဏဇာတိံ သန္ဓာယာဟ။ သမာနာ
 နံ ဘာဝေါသာမညံ။ နိလာဒိနံ ဝဏ္ဏာနံ သာမညံနိလာဒိသာမညံ။ နိ
 လသာမညာဒိန္တိ အတ္ထော။ သဗ္ဗနိလာဒါနဝသေနပဝတ္တံ နိလ သာမညံ
 နာမ။ တဒမိဋ္ဌာနဂုဏန္တိ တဿနိလသာမညဿအမိဋ္ဌာနဂုဏော တ

ဒဗ္ဗိဋ္ဌာနရုဏော။တံ။တဗ္ဗတိ ဗြဟဒဗ္ဗန္တိ တေနရုဏေနပတိဗြိတံ ဒဗ္ဗိတပု
 တိဗြိတဒဗ္ဗိ။ ဥပ္ပလာဒိတိ ဧတ္ထာဒိဂ္ဂဟဏေန ဒဗ္ဗသဒ္ဓါဘိ ဝိယန္တေ။
 ဥပ္ပလာဒိသာမညန္တိ ဥပ္ပလသာမညာဒိန္တိ အတ္ထော။ သဗ္ဗုပ္ပလပရိဂ္ဂဟ
 ဂူပေနပဝတ္တံ ဥပ္ပလသာမညံနာမ။ ဇာတိဒဗ္ဗပဒတ္တိကာနဗ္ဗိတိ ဇာတိ
 ပဒေဟိစ ဒဗ္ဗာဒေဟိစအတ္တိကာနံ အာစရိယာနံ ဝါဒေ။ ဣဒံရတ္တံဟော
 တိ။သစစနိလသဒ္ဓေါရုဏမတ္တဝါစကော။ နဇာတိဒဗ္ဗာနိ။ ဘဝတျုဘိန္ဒ
 မသမာနတ္ထတ္တာ ဇာတိဒဗ္ဗပဒတ္တိကာနံဝါဒေဝိရောဓော။ အထစပနဂေါ
 သဒ္ဓေါဇာတိဝါစကောစ ဒဗ္ဗဝါစကောစ။ တသ္မာဇာတိသာ အဘိန္ဒ
 သဘာဝေ ကတ္တမာဂမ္မဇာတိ ပဒတ္တိကာနဗ္ဗိနကောပိ ဝိရောဓော။ ဥဘ
 ယာဘိဟိတဿစဒဗ္ဗဿာဘိန္ဒ သဘာဝေကတ္တမာဂမ္မဒဗ္ဗပဒတ္တိကာနဗ္ဗိ
 နကောပိ ဝိရောဓော။ ဧဝ မဝိရောဓတ္ထေသတိ ဘဝတွေဝ နိလပ္ပလာဒိ
 သဒ္ဓါနံ ယုတ္တတ္တတမာဂမ္မသမာသညာတိ။ နန္ဒိဟဥဘိန္ဒ နိလပ္ပလဇာ
 တိနံရုဏဒဗ္ဗသန္တိသိတတ္တာဘေဒေ။ အထ ကိံ ဇာတိယာ အဘိန္ဒ သ
 ဘာဝေ ကတ္တမာဂမ္မာတိရုတ္တန္တိ စေ။ အဘိန္ဒ သဘာဝတ္တာဝ။ နဟိသ
 ဘာဝတောအဘိန္ဒကာရသမဝေတဗျဒ္ဓိဝိသယာယဇာတိယာဘေဒေါ
 သမ္ဘဝတိ။ ကိန္တုတံတံဌာနော ပစာရဝသေန နိလရုဏဗျုဘိစရိတတ္တာ
 နိလဇာတိတိစ ဥပ္ပလဒဗ္ဗဗျုဘိစရိတတ္တာ ဥပ္ပလဇာတိတိစ ဘေဒဗျပ
 ဒေသောကတော။ တေနရုဘိန္ဒ သမာနတ္တတာ ပဋိညာတာ။ ဧတ္ထတု
 ယုတ္တတ္တာဇာတိသဒ္ဓေနဇာတျာဘိလာပဿယုတ္တမုပ္ပလသဒ္ဓဿဇာတိ
 ဝါစကတ္တံ။ အထကိမေတ္ထရုဏသဒ္ဓဿဇာတိဝါစကတာ ပဋိညာတာ
 တိစေ။ ရုဏသဒ္ဓဿပိ ဇာတိဝါစကတ္တာ။ သဗ္ဗေဝံ ကထမဿ ရုဏဝါ
 စကတာတိစေ။ တဒနုဂတတ္တာ။ ဣမမတ္ထမေဝါစရိယာ နမနုမတိယာ
 ဒသေသန္တော ကေစိတျာဒိမာဟ။ ကေစိသမာပိက္ခန္တိတိ သမ္ပန္နော။ ဂေါ
 ပိဏ္ဍေသုတိဂေါဒဗ္ဗေသု။ ပိဏ္ဍဿာပျနေကတ္တာဗဟုဝစနေန နိဒ္ဒေသော
 ကတော။ ယာယဇာတိယာ ဧကာကာရသမဝေတာ ဗျဒ္ဓိသဉ္ဇာယတိတိ
 သမ္ပန္နော။ ဧကောအဘိန္ဒော အာကာရော ဧကာကာရော။ သဟအဝေ
 တာပဝတ္တာတိ သမဝေတာ။ ဧကာကာရေနသမဝေတာ ဧကာကာ
 ရသမဝေတာ။ သာတိ သာဇာတိ။ ဇာတိယာပဝတ္တာကာရဝသေနနာမ
 နာနတ္တံ ဝိဘာဝေန္တော တဉ္ဇာတျာဒိမာဟ။ တဒုပနိဿယံ ဒဗ္ဗိ ပဟာ
 ယရဝံဗျုဘိတုမသက္ကောဏေယျတ္တာရဝမသံဗျုသနိယာနာမ။ အနဝသေ

သဒဗ္ဗပရိဂ္ဂါဟကရူပေန ပဝတ္တတ္တာ သာမညံနာမ။ သင်္ခတဝိကာရော
 အာကတိကာနာမ။ ဓမ္မေန အဝိဇဟိတာကာရော ပကတိနာမ။ အည
 ထာ ဘာဝီသုခန္ဓသန္တာနေသုပဝတ္တတ္တာတဒုပစာရေနပရိပရိဏာမဓမ္မော
 တိ ဝုစ္စတိ။ ခန္ဓာနမနူပစ္စေဒုပ္ပတ္တိံ သန္ဓာယာဟတထာပဝတ္တ ခန္ဓသန္တာ
 နောတိ။ မေတ္တာဒိဝိသယ သတ္တပဏ္ဍိတိယ အဘိန္နာကာရသမဝေတ
 ဗုဒ္ဓိဝိသယောတိသဗ္ဗထလဇလဇင်္ဂလေသွဘိန္နသရူပတ္တာ သတ္တပညတ္တိ
 အဘိန္နာကာရောနာမ။ ဝေမဘိန္နာကာရ သတ္တပညတ္တိယံ ပဝတ္တတ္တာ
 မေတ္တာဒယောအဘိန္နာကာရသမဝေတာနာမ။ တဿာယထာအဘိန္နာ
 ကာရသမဝေတာနံ မေတ္တာဒိဗြဟ္မဝိဟာရာနံဝိသယာသတ္တပညတ္တိ ဇာ
 တိနာမ။ ဝေမဘိန္နာကာရသမဝေတဗုဒ္ဓိယာဝိသယော ဇကောပဏ္ဍိတိဝိ
 သေသော ဇာတိနာမာတိအတ္ထော။ တတ္ထာတိနိဒ္ဓါရဏောဘုမ္မံ။ တေသု
 သတ္တဝိသေသော စရိယေသုတိအတ္ထော။ ဣတိအတ္ထံဝဇ္ဇောန္တာနံ တေသံ
 ပုရိမဝါဒိနံဝါဒေ တဒနူဂတဿာ ဝစနတောဇာတိမတ္တသေဝါ နယ
 နပ္ပသင်္ဂေါသိယာတိယောဇနာ။ ပဝတ္တိ နိမိတ္တန္တိ ဂဝါဒိသဒ္ဓပ္ပဝတ္တိယာနိ
 မိတ္တံကာရဏာဘူတံဂမနာချုတ္တံ။ တဒနူဂတတ္တာတိ တဿာဇာတိယာ
 အနူဂတတ္တာဂေါဒဗ္ဗဿ။ ဝိတ္တဂတန္တိ ဝိတ္တဂတိကံ။ အဘိလာပါဒိဝိညတ္တိ
 ယာ ယထေစ္ဆာပဝတ္တိရဟိတဿ တင်္ခါပသုတဿာ အတိဗာလ
 ကော မာရကသေတံ အဝိဝစနံ။ တဒနူဂတဿာ ဝစနတောတိ တေ
 နအတ္တေနာ အတ္ထေနအနူဂတဿအဝစနတော။ တေနကေနာတိဇာတိ
 သဒ္ဓါဒိနာတေနတေနသဒ္ဓေန။ ဣတရေတူတိ ဒဗ္ဗာဝသေသာဇာတိဂုဏ
 ကြိယာ။ တဗ္ဗိသေသကာတိ တံတံဒဗ္ဗိဝိသေသေန္တိ ပရိစ္ဆိန္နန္တိတိ တဗ္ဗိ
 သေသကာ။ ရသောဂုဇ္ဇဒဗ္ဗိဝိသေသေတိတိ သမ္ပန္နော။ ကေမိအမညိတ္တာ
 တိယောဇနာ။ အညထာတိယဒိဇာတျာဒိနာသဒ္ဓေနဇာတျာဒယောယေ
 ဝါတိ ဝိယန္တိ။ နတဒနူဂတာနိတိ အတ္ထော။ ဇကောယေဝ ပါဏောန
 ဟန္တဗ္ဗောသိယာတိ ဇကဝစနန္တေနပါဏောနဟန္တဗ္ဗောတိ နိဒ္ဓိဗ္ဗတ္တာ ဇ
 ကဝစနဿတ္တဘူတောဇကောယေဝပါဏောနဟန္တဗ္ဗောဘဝေယျာတိ
 အတ္ထော။ တေသမ္ပိနကောမိ ဝိရောဓောသိယာတိ သမ္ပန္နော။ နိလုပ္ပလာဒိ
 သဒ္ဓါနံ သကတ္ထသမဝေတတ္ထဝါစကတ္ထ သတိဝိတုလျာမိကရဏတ္တာ
 ဘာဝေဝိသေသန ဝိသေသိတဗ္ဗဘာဝါ ဘာဝေနသဒ္ဓိံ ဒသေသန္တေနနူစ
 တောတျာဒိမာဟ။ စောဒနာ။ တတ္ထဥပပရိက္ခိယမာနောတိ ပညာယုပံ

ဂန္တိာ ပရိသမန္တတော သဗ္ဗထာဝါ ဣက္ခိ သမာနော ဩလောကီယမာ
နောတိ အတ္ထော။ နနိန္ဒာနက္ခမောတိနိန္ဒာယိတွာ ပညာယရောစေတွာ
ဂဟဏက္ခမောန။ ကတောဘာဝေယျာတိ နိဗသဒ္ဓေနဂုဏဇာတိယာစ
ပရိဂ္ဂဟော၊ ဥပ္ပလသဒ္ဓေနဒဗ္ဗဇာတိယာစ၊ ပရိဂ္ဂဟောကတောဘာဝေယျာ
တိယောဇနာ။ ဇာတိယာ အနိလတ္တာတိ နိလသဒ္ဓါဘိဟိတာယ ဂုဏ
ဇာတိယာ အနိလတ္တာ။ အနေနဇာတိယာ ဝဏ္ဏသန္တေဒံဒေသတိ။ ယဒိ
နိလောသိယာ၊ ဝိသေသနဝိသေသိတဗ္ဗောဝိ ဘာဝေယျာတိအတ္ထော။ ဗြိန္ဒံ
ဇေတိနံဂုဏဒဗ္ဗာနံ အဓိကရဏတ္တာတိဂုဏဇာတိယာ ဂုဏသဒဗ္ဗဇာ
တိယာဒဗ္ဗသစာဓိကရဏတ္တာ တုလျာဓိကရဏတာ နာဝိဘာဝေယျာ
တိယောဇနာ။ ဧတ္ထာဓိကရဏသဒ္ဓေနာခာရောကတိယတိ၊ တုလျာသဒ္ဓ
နသမာနတ္ထော။ တသ္မာ ဗြိန္ဒံသမာနာခာရမေတံ တုလျာဓိကရဏံနာမ။
တဗ္ဗန္တာဝိသဒ္ဓါအညပဒတ္တသာခနေတုလျာဓိကရဏတဒဂ္ဂတိ။ ဣတိ
ဟဗြိန္ဒံ ဇာတိနံ ပစ္စေကာခာရတ္တာ တုလျာဓိကရဏဘာ နသမ္ဘာတိတိ
ဂုတ္တံဟောတိ။ ဂုဏဂုဏိ နာဝိသေသနဝိသေသိတဗ္ဗဘာဝု ဝဂမနတော
တိဣဓိနာ ဂုဏဇာတိယာအဂုဏတံ ဌာနောပစာရဝသေဒဗ္ဗသစအ
ဒဗ္ဗတံဒိပေတိ။ ဥဘိန္ဒံ နိဗြိန္ဒံ ဂုဏဒဗ္ဗဇာတိနံ။ ဒဗ္ဗဘေဒံပရိဂ္ဂပဝတ္တနတော
တိယဒိဂုဏောဒဗ္ဗဇာတိယံဝတ္ထေယျ။ ဘာဝေယျဂုဏဇာတိနံ ဝိသေသ
န ဝိသေသိတဗ္ဗဘာဝေါ ဂုဏသနိဿယတ္တာ ဇာတိယာ။ အထစပန
ဂုဏဇာတိယောဒဗ္ဗံ ပရိဂ္ဂာတ္တန္တိ။ တသ္မာ အတ္တနောနိဿယံဒဗ္ဗံ ပဟာ
ယဂုဏဇာတိနံ ဝိသေသနဝိသေသိတဗ္ဗဘာဝေါ နယုတ္တောတိ ဂုတ္တံ
ဟောတိ။ ပရောပကာရာသသံပတ္တနတောတိ ပရသဒဗ္ဗသ ဥပကာ
ရာယသံပတ္တနတော။ အနေနဂုဏဇာတိနံ သမာနဂဘိကတ္တပကာသ
ကေန ဝိသေသနဝိသေသိတဗ္ဗဘာဝါဘာဝံဒိပေတိ။ အထာဝိတိယဒိဝိ။
နိလသဒ္ဓသပိဒဗ္ဗဝါစကတ္တာ နိလသဒ္ဓါဘိဟိတံဥပ္ပလတ္တံ သန္ဓာယာဟ
နိလဒဗ္ဗသတိ၊ နဒဗ္ဗသနိလတ္တာ။ ဧကသေဝဒဗ္ဗသ ပဒဒ္ဓယာဘိဟိ
တတ္တာ ဘေဒဝန္တံဝိယကတွာ ဗြိန္ဒံဒဗ္ဗာနန္တိ အာဟ၊ နသဘာဝတော
ဒဗ္ဗသဘိန္ဒတ္တာ။ တဗ္ဗိနိမုတ္တသ အညသမာဓိကရဏသဘာဝတော
တိ တတောဒဗ္ဗတေ၊ ဝိနိမုတ္တသ အညသမာဓိကရဏသ အဘာ
ဝတော၊ တသေဝ ဒဗ္ဗသမာဓိကရဏတ္တာတိ အတ္ထော။ အတ္ထကတော
တိအတ္ထနကတော အတ္ထကတော။ အတ္ထဟေတု အာစရိယေန က

တောတိအတ္ထော။ နာတ္တကတောတိနအတ္တနာ သဒ္ဓေနဝကတော။ သ
ကောတိအတ္တနာ။ အထခေါတိ သစ္စတောပန။ ဝတ္တမာနော သဒ္ဓေါတိ
သမ္ဗန္ဓော။ အတ္ထုဒ္ဓါရိကန္တိ အတ္ထောဒ္ဓါရုံဟေတု တေဿာတိ အတ္ထုဒ္ဓါ
ရိကံ။ အနုဘဝိတွာတိပဋိလဘိတွာ။ အထာတိဇေဝံသတိ။ သဒ္ဓဿတ္ထု ဒ္ဓါ
ရိကဝသေန ဝိသေသနဝိသေသိတဗ္ဗဘာဝေသတိတိအတ္ထော။ ကိမတ္ထံ
ဘဝတာပရိကပ္ပိတောတိသမ္ဗန္ဓော။ ဂုဏဒဗ္ဗဘိဓေယျဿာတိ ဂုဏ
ဘိဓေယျဿ နိလသဒ္ဓဿစ ဒဗ္ဗဘိဓေယျဿ ဥပ္ပလသဒ္ဓဿစ ပရိဂ္ဂ
ဟောယဒိတာဝကတောဘာဝေယျာတိအတ္ထော။ ဂုဏောဝတ္တတိတိဂုဏ
ဝတ္တိ။ တဿ။ ဆဋ္ဌိသမ္ဘာတော ပဋုဿနိလန္တိ ယထာတိပဋုဿနိလန္တိ
ပယောဂေ ယထာဘောဒနိဗန္ဓနဆဋ္ဌိသမ္ဘဝတိ။ တထာ ဥပ္ပလဿနိလန္တိ
ကဒါစိ ဘောဒနိဗန္ဓနယဆဋ္ဌိယာသမ္ဘဝကော ဧကဝိဘတ္တိတာစ နတ္ထိ
တိအတ္ထော။ ဇာတိဂုဏာဘိဓာယကဿာတိ ဇာတိဝါစကဿုပ္ပလ
သဒ္ဓဿစ ဂုဏဝါစကဿ နိလသဒ္ဓဿစပရိဂ္ဂဟောအထကတောဘာ
ဝေယျာတိအတ္ထော။ ဂုတ္တနယေနာတိ နတ္ထိဂုဏဝတ္တိနောဒဗ္ဗဝတ္တိနောစ
တုလျာဓိကရဏဘာတိဟေဋ္ဌာဂုတ္တနယေန နေဝဘိန္နာဓိကရဏတာစ
သမ္ဘဝတိ။ ဂုဏဝါစကဿ နိလသဒ္ဓဿဂုဏာဓိကရဏတ္တာ ဇာတိဝါ
စကဿုပ္ပလသဒ္ဓဿစ ဇာတျာဓိကရဏတ္တာ။ ဒိန္နံသဒ္ဓါနံ ဘိန္နာဓိကရ
ဏတာဝသမ္ဘဝတိတိ ဂုတ္တံဟောတိ။ ဧဝမနုယောဂဝါဒိနာ မဟတာ
ဥဿာဟေနိလုပ္ပလသဒ္ဓါနံ ဘိန္နာဓိကရဏတာဒိမ္ပိ သာဓိတေ တဒ
ဓိပ္ပိယဝေဒိံ ပရဝါဒိံ ပဟာယ သာမုက္ကံသိကပရိဟာရံ အာရဘန္တေန
အာစရိယေနပပဋိတာကာရပရိဟာရနယေနနေသံဒိန္နံပဒါနံတုလျာဓိက
ရဏတာဒိံ ဒေသန္တောတထေဝမုဘိန္နန္တုာဒိမာဟ။ ပရိဟာရော။ တတ္ထ
တတ္ထာတိတေသု နိလုပ္ပလာဒိသု ပယောဂေသု။ ဧဝန္တိ ဂုတ္တမာနတ္ထုပ္ပကာ
ရနိဒဿနေနိပါတော။ ဧဝမေကေသံဝဏ္ဏန္တိ တိသမ္ဗန္ဓော။ သဗ္ဗုပ္ပလ
ပရိဂ္ဂဟရူပေနပန ပဝတ္တတိတိ သဗ္ဗာနိ ဥပ္ပလာနိသဗ္ဗုပ္ပလာနိ။ သဗ္ဗုပ္ပ
လာနံ ပရိဂ္ဂဟောသင်္ဂဟော နိရဝသေသုပါဒါနံသုပ္ပလပရိဂ္ဂဟော။
သဗ္ဗုပ္ပလပရိဂ္ဂဟဿရူပံသဘာဝေါသဗ္ဗုပ္ပလပရိဂ္ဂဟရူပံ။ တေန။ ဒဗ္ဗေ
ပဝတ္တမာနော ဥပ္ပလသဒ္ဓါနိယမေနုပ္ပလကဒေသေဝ အပ္ပဝတ္တိတွာ
အနိယမတောနိလာဒိဝဏ္ဏဗျတိရေကေနဘိန္နံ သဗ္ဗုပ္ပလဒဗ္ဗေ ပဝတ္တ
တိတိ အတ္ထော။ ဝိသိဋ္ဌတ္တာဝ ပရိဂ္ဂဟရူပေန တံပရိန္ဒန္တိတိတိ နိလ

ဂုဏယောဂတ္တာဝိသိဋ္ဌော အတ္ထောဝိသိဋ္ဌတ္ထော။ ဝိသိဋ္ဌတ္ထဿ အဝပ
ရိဂ္ဂဟဏံ ဝိသိဋ္ဌတ္ထာဝပရိဂ္ဂဟော။ ဝိသိဋ္ဌတ္ထာဝပရိဂ္ဂဟဿရူပံ သဘာ
ဝေါတိဝိသိဋ္ဌတ္ထာဝ ပရိဂ္ဂဟရူပံ။ တေန။ နိလသဒ္ဓေါပနုပ္ပလဒဗ္ဗေ ဝတ္တမာ
နောအနိယမတောအပ္ပဝတ္တိတွာနိလဂုဏဝိသေသိတုပ္ပလဒဗ္ဗမတ္တသံဂါ
ဟကာတ္ထေန။ တရတ္တရပဒေနသင်္ဂဟိတရပ္ပသဒဗ္ဗံ ဥပ္ပလဿာမညတောပ
ရိတ္တိန္ဒတိနိယမေတိ၊ နယိဒံသေတာဒိသုညတရံနိလတ္တာတိ။ တေနမေဓေနာ
တိတေနကာရဏေန၊ နိလသဒ္ဓေနဥပ္ပလဿာမညတောဥပ္ပလတ္ထဿနိယ
မိတတ္တာတိအတ္ထော။ ဧကသ္မိံ စတ္ထေဝတ္တန္တိတိ တုလျာမိကရဏတာ
သဒ္ဓါနန္တိ ဝိသိဋ္ဌတ္ထဿာမညတ္ထေသုတ္တမာနာပိနိလုပ္ပလသဒ္ဓါ ဧကသ္မိံ
ဥပ္ပလတ္ထေဝတ္တန္တိ ယသ္မာ၊ တသ္မာ နိန္ဒနိလုပ္ပလသဒ္ဓါနံ တုလျာမိကရဏ
တာဝသမ္ဘဝတိတိအတ္ထော။ ဆဋ္ဌိပရိဟာရဏံ ဥဘောဝိဒဗ္ဗေတိနိလ
သဒ္ဓဿဂုဏဝါစကတ္ထေသတိကဒါရပ္ပလဿနိလန္တိ ဘောဒနိဗန္ဓနဆဋ္ဌိပ္ပ
သင်္ဂတော ဂုဏဒဗ္ဗရတ္တိနံတုလျာမိကရဏကဝိဘတ္တိတာဝ နသမ္ဘဝ
ယျာတိ ဥဘောဝိနိလုပ္ပလသဒ္ဓါ၊ ဂုဏဇာတိသုအပ္ပဝတ္တိတွာ ဘောဒနိဗန္ဓ
နဆဋ္ဌိယာပရိဟာရဏဏံ ဒဗ္ဗေဝတ္တန္တိတိအတ္ထော။ ဥဘိန္ဒ ဒဗ္ဗရတ္တိနမ
ရတ္ထေဝိ တုလျာမိကရဏတ္ထေပသိဒ္ဓတ္တာပဟာယ တံသာဓကဝစနပထံ
ဝိသေသနဝိသေသိတဗ္ဗတံသာဓေန္တော ယံဂ္ဂပန္နု၊ ဘဒိမာဟ။ ယံဂ္ဂပန္နိ ယံ
နိလရူပံ။ ဥပသဇ္ဇနိဘူတန္တိ ဥပေစ္စဒဗ္ဗံသဇ္ဇတိပကာသေတိပရိတ္တိန္ဒတိတိ
ဥပသဇ္ဇနံ။ ဥပသဇ္ဇနဘူတန္တိ ဝတ္တဗ္ဗေဘကာရပရတ္တဘျိကာရန္တဝသေန
ရတ္တံ။ ဒဗ္ဗပဝတ္တံပတိဋ္ဌိတန္တိ ဒဗ္ဗပဝတ္တံ။ ဣဒံပရိမဿဝေဝစနရူပေန
ရတ္တံ။ ဧကသ္မိံ အတ္ထေဝိသုဝစနံဝိဝစနံ။ ဝိဝစနမေဝဝေဝစနံ။ တဒေဝ ဝိ
သေသနဘာဝေနနိလသဒ္ဓါသင်္ဂဏ္ဍာတိတိဒဗ္ဗေဝတ္တမာနောပိနိလသဒ္ဓါ
အဟံဒဗ္ဗဝတ္တိတိဝတွာ တံနိလရူပံနဇဟာတိ၊ * အထခေါဝိသေသတ္ထေန
သင်္ဂဏ္ဍတေဝ။ တသ္မာဝိသေသနတာနိလသဒ္ဓဿဟောတိတိအတ္ထော။ အ
နေဒဗ္ဗရတ္တိနောပိ နိလသဒ္ဓဿဝိသေသနတာဝ ပဋိညာတာဟောတိ။
ယဇျေဝံကထံ ဒဗ္ဗရတ္တိနော ဝိသေသနတာသိယာ ဒဗ္ဗဿဂုဏဗျတိရေ
ကတ္တာတိ အနုယောဂေါကာသမကတွာ ဒဗ္ဗရတ္တိနောပိ ဝိသေသနတံ
သောဒါဟရဏကထာယသာဓေန္တော ယထာသုက္ကောတျာဒိမာဟ။ ဧတ္ထ
သုက္ကကဏ္ဍသဒ္ဓါ ဒဗ္ဗဿာမညံပဟာယ ဂုဏဗျတိစရိတဒဗ္ဗဘိဝာယ
ကတ္တာဂုဏသဒ္ဓါနာမ။ တေနာဟဂုဏမုနေဒဗ္ဗဝစနတေတိ။ ဥပသင်္ဂန္တိ

ဒဗ္ဗောတိဥပသင်္ကန္တဒဗ္ဗိယေနသမ္ဘဝတိတိ ဥပသင်္ကန္တဒဗ္ဗော။ ဒဗ္ဗရတ္တိ
ကောပိနိလသဒ္ဓေါ ဇေဝံဂုဏာ နုခေနဒဗ္ဗဝစနတောပိသေသနန္တိ ဝုတ္တတိတံ
အတ္ထော။ အတ္ထန္ဒါရိကောတိအတ္ထဟောတုကော။ သဒ္ဓါနံ ပိသေသနပိသေ
သိတဗ္ဗဘာဝေါ အတ္ထဟောတုကော။ ပိသေသနပိသေသနိယေ သမာဓိနိ
ပိဋ္ဌတ္တာတိအတ္ထော။ ဥဘယဂုဏဒဗ္ဗေ ကိဗ္ဗိယေဝတ္ထဘာဝံသဒ္ဓေါ ဂဏ္ဍ
တိတိဝဏ္ဏရူပံဒဗ္ဗဇာတိစာတိ ဥဘယာနိဂုဏာနိအသိန္တိ ဥဘယဂုဏံ။
ဇာတိပိဟိဒဗ္ဗသန္တိသိတတ္တာဂုဏန္တိ။ ပစရိတာ။ ဥဘယဂုဏဉ္စတံဒဗ္ဗဉ္စာ
တိ ဥဘယဂုဏဒဗ္ဗိ။ တသ္မိံ။ ကိဗ္ဗိယေဝတ္ထဘာဝန္တိ ကိဗ္ဗိဒဗ္ဗေကဒေသံ
ဂုဏာဇာတိယောဂမတ္တံသန္ဓာယေတံဝုတ္တံ။ ဥဘယဂုဏဒဗ္ဗောတ္တမာနော
နိလုပ္ပလာဒိကောသဒ္ဓေါ ဂုဏာဇာတိယောဂမတ္တသင်္ခါတံကိဗ္ဗိဒဗ္ဗေကဒေ
သံသင်္ကာတိတိ အတ္ထော။ ဣမမတ္ထမေဝပယောဂန္တရေနသာခေန္ဓော
ယထာတျာဒိမာဟ။ အယမေတ္ထယောဇနာ၊ ဂေါဏောမေသမဓိဂတော
ဥာတော။ အပိစပန သုက္ကောတိဝါကဏ္ဍောတိဝါနတုဇာနာမိ။ ဣတိဝစ
နံနုရဋ္ဌေဒဗ္ဗမတ္ထေ သမဓိဂတေဝတ္ထာဇနော ဘဝတိတိ။ ဧတ္ထ ကေသ္မိံ
ဂေါဒဗ္ဗေဝဏ္ဏရူပံဂေါဇာတိစာတိ ဂုဏာနုယမုပလတ္တတိတိ ကေသ္မိံ ဥ
ဘယဂုဏဂေါဒဗ္ဗေဝတ္ထမာနော ဂေါသဒ္ဓေါ သကဇာတိယောဂမတ္တ
မုပါဒါယဝတ္တတိ။ သုက္ကာဒိဂုဏသဒ္ဓေါပိ သကဂုဏယောဂမတ္တ မုပါ
ဒါယ။ တသ္မာ သမဓိဂတောမေ ဂေါဏောတိ ဝဒတာ ဇာတိယောဂ
မတ္တသာမိဂမောဒိပိတောဟောတိ၊ နဂုဏယောဂဿ။ တေနာဟာနတု
ဇာနာမိသုက္ကော ကဏ္ဍောစေတိ။ နတုဇာနာမိသုက္ကော ကဏ္ဍောစေတိ
ဝဒတာပိ ဂုဏယောဂမတ္တဿာန မိဂမောဒိပိတောဟောတိ၊ နဇာတိ
ယောဂဿ။ တေနာဟာသမဓိဂတောမေဂေါဏောတိ။ နန္ဓေတ္ထဇာတိဂု
ဏာယောဂဝတ္ထမာနေဟိပိဇာတိ ဂုဏသဒ္ဓေဟိသကလဒဗ္ဗသင်္ကဟော
ကတောပိယ ဒိဿတိ။ အထကိမတ္တံ ကိဗ္ဗိယေဝတ္ထဘာဝန္တိ ဝုတ္တန္တိ
တိနန္တရစောဒနာ။ ဇေဝံသန္ဓေဒိတိကိဉ္စာပိ သကလဒဗ္ဗသင်္ကဟောကတော
ပိယဒိဿတိ။ တထာပိတိ အတ္ထော။ ဒဗ္ဗဿဂုဏယောဂေတိ ဂုဏာ
နသန္တိဒဗ္ဗဿယောဂေတိအတ္ထော။ ဂုဏာနယောဂေါဂုဏယောဂေါ။
တသ္မိံဂုဏာယောဂေ။ သမဓိဂတောမေဂေါဏောတျာဒိံဝဒတာ ဒဗ္ဗေ
ကဒေသပရိဂ္ဂါဟိကာဗုဒ္ဓိဒဗ္ဗဿဂုဏယောဂေ သဉ္စာယတိ။ တသ္မာဂ
ဝါဒိသဒ္ဓါဇာတိဂုဏယောဂေ ဒဗ္ဗေကဒေသေ ဝတ္တန္တိ ဝတ္တိန္တောဝသေ

နာတိအတ္ထော။ ဇေ န္ဓိယထာဂဝါဒိသဒ္ဓါ ဇာတိဂုဏယောဂမတ္တ မုပါ
ဒါယဝတ္တန္တိ၊ ဇေ နိလုပ္ပလာဒိသဒ္ဓါပီတိအတ္ထော။ နိလယောဂမတ္တန္တိ နိ
လဂုဏေနသဒ္ဓိံ ဥပ္ပလတ္ထဿယောဂမတ္တံ။ နတွနေ နုပ္ပလာဒယော ဂဟိ
တာတိနိလယောဂမတ္တဿ အ နုပ္ပလတ္တာ အနေန နိလာဒိဂုဏသဒ္ဓေန
ဥပ္ပလာဒယော အတ္တာနုတုဂဟိတာ။ ဥပလတ္တံပဟာယ နိလယောဂ
မတ္တဿာသမ္ဘဝတောနာပိပရိစ္စတ္တာ။ နနိလာဒယောဂဏှာတိတိဇာတိ
ယောဂမတ္တဿအနိလတ္တာနိလာဒယော အတ္ထေနဂဏှာတိ၊ တဒပိနာ
ဘာပိတ္တာဇာတိယောဂဿနာပိ ပရိစ္စဇတိ။ တတ္ထေဝံဘိန္နာနိ အတ္ထရူ
ပါနိတိ ဇေ ဂုဏယောဂဇာတိယောဂဝသေန သဒ္ဓဘောဒတော ဘိန္နာနိ
အတ္ထရူပါနိရူပသုညေဝ သမူဟောသံသိလေ သမာပဇ္ဇန္တိ သမူဟိနော
အဝယဝါဒိယ ဣဒမိတိသဗ္ဗနာမေန ပရာမသီယမာနေ တတ္ထဂုဏဇာ
တိရူပတော သုညေ ဥပ္ပလတ္ထေ ဣဒံဒဗ္ဗိန္နိလဗ္ဗိန္နိလဂုဏေနစယုတ္တံ၊ ဥပ္ပ
လဗ္ဗဥပ္ပလဇာတိယာယုတ္တုဗ္ဗာတိ ဇေသံသိလေသံ လဂ္ဂနံ အာဇ္ဇန္တိတိ
ယောဇနာ။ တဒါတိယဒါသံသိလေသမာပဇ္ဇန္တိ၊ တဒါတိအတ္ထော။ ဘော
ဒါဘောဒနိဗန္ဓနတ္တာပိသေသနပိသေသိတဗ္ဗ ဘာဝဿအာဟ သဒ္ဓဘော
ဒတော ဘိန္နမေကံ ဒဗ္ဗိပိသေသနပိသေသိတဗ္ဗ ဟောတိတိ။ အဓိက
ရဏဗ္ဗာတိန္ဒိန္နိဂုဏဇာတိနံအာခာရတ္တာအဓိကရဏဗ္ဗဟောတိ။ ကိံပ
နိဒံဒဗ္ဗိန္နိ ဝါကျတ္ထော နိလုပ္ပလသဒ္ဓဿတ္ထောနာမ သိယာတိ စောဒနာ
ယောကာသမကတွာဝါကျတ္ထောပိ သမာသပဒတ္ထောနာမ သိယာတိ
ဒသေန္တောယထာတျာဒိမာဟ။ ဧတိတိသဒ္ဓဿဝေဟာသဂမနဝါစ
ကတ္တာအာဟဝေဟာသေနဂစ္ဆတိတျာဒိ။ ဇေသောဣဒံဒဗ္ဗိန္နိ ဝါကျတ္ထော
သမာသေသန္တောဥပလတ္တမာနောနိလုပ္ပလသဒ္ဓဿအတ္ထော ဘာဝတိတိ
သမ္ပန္နော။ အတ္ထဘောဒါဘာဝေပိသဒ္ဓဘောဒတော နိလုပ္ပလသဒ္ဓါနံ ပိသေ
သန ပိသေသိတဗ္ဗဘာဝံ အာနန္ဒာစရိယဿာဘိမတာ ကာရေန သာ
ဇေန္တော အဘိဓမ္မဋီကာကာရကော ပီတျာဒိမာဟ။ တတ္ထ အဘိဓမ္မဋီ
ကာကာရကောတိ အဘိဓမ္မဿ မူလဋီကာကာရကော အာနန္ဒာစရိ
ယောပိကုသလတ္တိကတ္ထဝဏ္ဏနံပိတဇန္တော အာဟံတိသမ္ပန္နော။ ဣမမေ
ဝတ္တန္တိ သဒ္ဓဘောဒတော ဘိန္နမေကံ ဒဗ္ဗိ ပိသေသနံ ပိသေသိတဗ္ဗ
ဟောတိတိ ဣမံဇေအတ္ထံ။ ပိသေသတ္ထ သာမညတ္ထ ပရိဂ္ဂဟေနဘောဒါ
ဘောဒယုတ္ထေ သမာနေအတ္ထေ ပိသေသနပိသေသိ တဗ္ဗဘာဝတော နိ

လုပ္ပလာဒိသဒ္ဓါနံ ပဝတ္တိသဒ္ဓသတ္တဝိဒူဟိ အနုမတာယသ္မာ၊ ဣတိတသ္မာ
တာယာနုမတိယာ တဒနူရူပံဝသိဒ္ဓေါ ဇေသောဝေါဟာရောတိ ယောဇ
နာ။ ဝိသေသတ္ထသာမညတ္ထပရိဂ္ဂဟောနာတိ ဂုဏဇာတိ ယောဂဝန္တာနံ
ဝိသေသတ္ထသာမညတ္ထာနံပရိဂ္ဂဟောန။ သမာနေအတ္ထေတိဇောသိဉ္စ ဥပ္ပ
လတ္ထေ။ ဘေဒါဘေဒယုတ္တေတိ ဝိသေသသာမညဝန္တေ။ နိလသဒ္ဓေါ
ဟိ ဥပ္ပလသဒ္ဓ သမာယောဂေ ရတ္တပ္ပလ သေတုပ္ပလာဒိ ဥပ္ပလဇာ
တိ သာမညတော ဝိနိဝတ္တေတွာ နိလဂုဏ ယုတ္တမေဝ ဥပ္ပလဇာတိ
ဝိသေသံ ဇောတေတိ။ ဥပ္ပလသဒ္ဓေါပိ နိလသဒ္ဓ သမာယုတ္တေ ဘ
မရင်္ဂါရ ကာကကော ကိလာဒိဂတ နိလဂုဏ သာမညတော အာ
ဝန္တိန္ဒိတွာ ဥပ္ပလဝတ္ထဂ္ဂတမေဝ နိလဂုဏံ ပကာသေတိတိ ဝိသေ
သသာမည ဝန္တတာ ပဒဒ္ဓယဿဒဠဗ္ဗာ။ တဒနူရူပန္တိ တဿ ဘေ
ဒါဘေဒယုတ္တဿ အတ္ထဿ အနူရူပံ။ ဇေသော ဝေါဟာရောတိ ဇ
ေသောနိလုပ္ပလန္တိ ဝေါဟာရောသိဒ္ဓေါ။ ဣတိဝစနံ အာဟာတိသမ္ပန္နော။
ဥဘယရူပေတိ နိလုပ္ပလရူပဝသေန ဥဘယာနိရူပါနိအသိဉ္စန္တိ ဥဘယ
ရူပံ။ တသိဉ္စ။ အတ္တနိတိ ဝိဘတ္တိလောပါဒိံ ကတွာ နိပ္ပာဒိတံနိလုပ္ပလသဒ္ဓ
သန္ဓာယာဟ။ တံဟိရူပဒ္ဓယဝန္တ တာယ ဥဘယရူပန္တိ ဂုစ္စတိ။ အတ္ထာတိ
နိလဉ္စပ္ပလဉ္စာတိပဒန္တေ ဒသမယေသဒ္ဓဘေဒတောတိန္ဒိအတ္ထဒ္ဓယံသန္ဓာ
ယ ဗဟုဝစနံနိဒ္ဓေသေတိ ဥဘတဗ္ဗံ။ သန္တိဝိသန္တိတိ ပတိဠဟန္တိ။ ဥဘ
ယဝန္တေ နိလုပ္ပလသဒ္ဓေ အတ္ထဒ္ဓယသုပလတ္တမာနာကာရံ ဒေသန္တောနိ
လဉ္စပ္ပလဉ္စေဒံနိလုပ္ပလမိတိအာဟ။ တဿာယမတ္ထော၊ ဣဒံဒဗ္ဗံနိလဉ္စနိ
လဂုဏယုတ္တဉ္စ ဥပ္ပလဉ္စဥပ္ပလဇာတိယုတ္တဉ္စ ယသ္မာ၊ တသ္မာနိလုပ္ပလံနာ
မ၊ ဂုဏဒ္ဓယယုတ္တတ္တာနိလုပ္ပလံနာမာတိ အတ္ထော။ ဣမမတ္ထမေဝ ပယော
ဂန္တ ရေနသာဓေန္တောယထာ။ ပ ။ သဗလောတိအာဟ။ ယသ္မာအယံမိဂေါ
သုက္ကောစ ကဏ္ဍာစာတိတသ္မာသဗလောတိဂုစ္စတိ။ အနေနဒ္ဓိန္ဒိအတ္ထာ
နံ သဗလသဒ္ဓသိဉ္စံ သန္တိဝေသော သဗလသဒ္ဓဿစ ရူပဒ္ဓယ ဝန္တတာ
အာဝိကတာဟောတိ။ ဒဗ္ဗဿ ဒ္ဓိန္ဒိဂုဏဇာတိနံ အာဓာရတ္တံ ဒေသန္တော
ယသိဉ္စတု ဘယဂုဏေ တျာဒိမာဟ။ အတ္ထေတိ ဂုဏဒ္ဓယ ရဟိတေ
သုဒ္ဓပ္ပလတ္ထေ။ ဂုဏဇာတိနံ ဒဗ္ဗပနိသိတတ္တံ ဒေသတုံ ဥဘယ
ဂုဏေတိ အာဟ။ အဝိဘာဂမာပဇ္ဇမာနာ အတ္ထာတိ ဝိရော ဒဏ
မိဝိဘာဂံ အနာပဇ္ဇမာနာ ဂုဏုပ္ပလဇာတိ သင်္ခါတာ သဒ္ဓတ္ထာတိ

အတ္ထော။ သမု န္တိ တာ ဝိယာတိ အပ္ပိတာဝိယ။ တန္တိ တံ သုဒ္ဓုပ္ပလဒဗ္ဗံ။
 တေသန္တိ တေသံဂုဏဇာတိသင်္ခါတာနံဒိန္နံ အတ္ထာနံအဓိကရဏံ။ ဘေ
 ဒါဓိဋ္ဌာနော ဝေါဟာရောတိ ယထာ သိလာပုတ္တကဿ သရီရန္တိ အ
 ဘိန္ဒေဝိဝတ္ထုမ္ပိ သဒ္ဓတ္ထမေဝေါပနိဿာယဘေဒါဓိဋ္ဌာနောဝေါဟာရော
 သမ္ပဝတ္တတိ။ ဧဝမဘိန္ဒေဥပ္ပလတ္ထေ သဒ္ဓတ္ထမေဝေါပနိဿာယ နိလဉ္စုပ္ပ
 လဉ္စေဒန္တိ ဘေဒါဓိဋ္ဌာနောဝေါဟာရောသမ္ပဝတ္တတိတိအတ္ထော။ ဧတ္ထာတိ
 တေသိန္ဒိ နိလုပ္ပလာဒိပယောဂေ။ ဥပ္ပလတ္ထေဝတ္တတိတိဥပ္ပလရတ္တိ။ နိလတ္ထေ
 ဝတ္တတိတိ နိလရတ္တိ။ နိသာဒယောရုပ္ပလာဒယောစာတိ ဧတ္ထာဒိသဒ္ဓေါ
 ပကာရတ္ထဝါစကော။ ပကာရတ္ထောတိစ သဒိသတ္ထောယေဝေဟာဓိပ္ပေ
 တော၊ နဘေဒတ္ထော။ ယေစေတ္ထဝိသေသသဒ္ဓါတိဧတ္ထ သဒ္ဓေသုယေစဝိသေ
 သသဒ္ဓါဝိသေသဝသေနပဝတ္တာသဒ္ဓါ။ သတိဝိဝိသေသသဒ္ဓတ္ထေတိ ဂစ္ဆ
 တိတျာဒိနံ သာမညသဒ္ဓါနံဝိသေသသဒ္ဓတ္ထေသတိဝိ။ ပဋိပတ္တာတိပဋိပဇ္ဇ
 တိပယောဂါနုရူပံအတ္ထံဇာနာတိတိပဋိပတ္တာ။ သဒ္ဓတ္ထဝိဒူအာစရိယော
 တိအတ္ထော။ သုတိသာမညတောတိသဒ္ဓသာမညတော၊ သဒိသဗျဉ္စနတော
 တိအတ္ထော။ ဣဒမုတ္တရသာဟေတု ပရိဒိပကန္တိ ဒဋ္ဌဗ္ဗံ။ အတ္ထပကရဏ
 သဒ္ဓန္တရဘိသမ္ပန္ဓေန ဝိနာတဗြိသယံဗုဒ္ဓိံ နုပ္ပါဒေတိတိ သမ္ပန္ဓော။ သော
 ဝိသေသသဒ္ဓါဝိသယော ဇေတိဿာတိတဗြိသယာ။ ဗုဒ္ဓိတိဝိနာတုလျာ
 မိကရဏံ။ တံတဗြိသယံ ဗုဒ္ဓိံ အတ္ထာဘိသမ္ပန္ဓေန ပကရဏာဘိသမ္ပန္ဓ
 န သဒ္ဓန္တရဘိသမ္ပန္ဓေန ဝိနာတိယောဇနာ။ တတ္ထယက္ခော ယံပုရိသော
 တျာဒိသုယက္ခသဒိသတ္ထဝါစကတ္တာသာမညတ္ထရတ္တိနောယက္ခသဒ္ဓဿ
 အတ္ထသမ္ပန္ဓေန ဝိသေသသဒ္ဓတာဟောတိ။ ဧတ္ထကက္ခလဘာဝေါယေဝ
 အတ္ထသမ္ပန္ဓောနာမ။ ဒါနသာဇာယံ အသေအာနေဟိတျာဒိသု တုရင်
 နိဒ္ဓနန္ဒ ဝါစကဿ အဿသဒ္ဓဿ ပကရဏ သမ္ပန္ဓေန ဝိသေသသဒ္ဓ
 တာဟောတိ။ တဿတဿာနုရူပေါကာသောဟိပကရဏံနာမ။ ရာမဇ္ဇူ
 နာတျာဒိသု ကကုဓ ရာမသဟာယဝါစကဿ အဇ္ဇူနသဒ္ဓဿ သဒ္ဓန္တ
 ရဘိသမ္ပန္ဓေန ဝိသေသသဒ္ဓတာ ဟောတိ။ ဂစ္ဆတောတိ ဂစ္ဆန္တဿ
 မဟာဇနဿမဇ္ဈေ။ ဧဝိဟာဝိတိယထာ ဂစ္ဆတိတျာဒိသု သုတိသာ
 မညတောပဋိပတ္တာ နပဋိပဇ္ဇတိဝိသေသံ။ ဣဟာဝိနိလုပ္ပလန္တိ ပယောဂေ
 ဧဝန္တိ အတ္ထော။ တတ္ထာတိနိလသဒ္ဓေ။ သောပနာဘိသောပန နိလသဒ္ဓေါတိ
 သမ္ပန္ဓော။ အာဝါပနံပဝတ္တနံ၊ ပတိဋ္ဌာနံဝါအာဝါပေါ။ အဓိကေဝိသိဋ္ဌတ္ထေ

အာဝါပေါ အဏ္ဏာဝါပေါ။ တံ၊ အနုပလက္ခဏံ ဝါဒေါအနုဝါဒေါ။ ပုနပ္ပုနံ
ကထာနန္တိ အတ္ထော။ ဝိသိဋ္ဌတ္ထရုတ္တိနောတိ ဝိသိဋ္ဌေအတ္ထဝတ္တတိတိဝိ
သိဋ္ဌတ္ထရုတ္တိ။ တဿဝိသိဋ္ဌတ္ထရုတ္တိနောဥပ္ပလသဒ္ဓဿ။ ဥပါဒါနတောတိ
ဂဟဏတောတိ အတ္ထော။ နူနာမိ ကဘာဝမနပေက္ခမာနန္တိ ဧတ္ထနကာ
ရောအာဂမာသေနာဂတော။ ဦနာမိကဘာဝန္တိ ရုတ္တံ ဟောတိ။ နိလ
ဂုဏဿာပိ နိလဇာတိဦနာနာမဥပ္ပလတ္ထော အမိကောနာမ။ တံဒ္ဓယံအ
နပေက္ခိတွာ ဂုဏောဝေဝတ္တနတောအာဟာ ဦနာမိကဘာဝမနပေက္ခမာ
နန္တိ။ နိလသဒ္ဓပ္ပဝတ္တိယာနိလနိမိတ္တဘူဘဿ ဂုဏဿနိယမေနေကသ္မိ
ယေဝအပ္ပဝတ္တိတွာသာမညတော သဗ္ဗတ္ထေဝဘမရင်္ဂါရ ကာကကော
ကိလာဒိသု ပဝတ္တနတော အာဟာပဝတ္တိနိမိတ္တသာမညတော သဗ္ဗတ္ထေ
ဝ ပဝတ္တနသမတ္တန္တိ။ သဗ္ဗေသွေဝနိလဂုဏယောဂဒဗ္ဗေသု နိလယော
ဂသာမညမတ္တရုပါဒါယ အနိယမတော ပဝတ္တက နိလသဒ္ဓဿ ဝိသ
ယော တုဒနန္တရာသန္တိဝိဋ္ဌေနဥပ္ပလသဒ္ဓေနနိယမိတော ဟောတိနိလံ နာ
မနအညံဥပ္ပလန္တိ။ ဝေမနေနနိယမိတဝတ္ထုသ္မိယေဝ ဂုဏယောဂရုပါ
ဒါယပဝတ္တနတောအာဟာဝစနန္တရေနဝိသိဋ္ဌေဝိသယေသန္တိဝိသတိတိ။
ဝစနန္တရေနာတိနိလသဒ္ဓါနန္တရေသန္တိဝိဋ္ဌတ္တာဝေလဒ္ဓနာမေနဥပ္ပလသဒ္ဓေ
န။ နိလနိမိတ္တန္တိ နိလဇာတိယာ ဂုဏဿန္တိသိတတ္တာ နိလဂုဏံနိမိတ္တံ
နိဿယော တေဿာတိ နိလနိမိတ္တံ။ နိလတ္တန္တိမိနာတုလျာမိကရဏံ။
ဂုဏသဒ္ဓဿဘာယလိင်္ဂတ္တာ နပုံသကတ္တေန နိဒ္ဓေသော ကတော။ နိ
လတ္တန္တိ နိလဇာတိ။ တဿနိလတ္တဿ နိဿယာအာခာရဘူဘာ ဒဗ္ဗ
ဂုဏာ တန္တိဿ သ နိလဇာတိသန္တိ သယဿ ဂုဏဿနိဿယဒဗ္ဗိဝိတ
ဒုပနိဿသတ္တေန တန္တိဿယန္တိ ရုတ္တိ။ တဿနိလတ္တဿ ရူပံသဘာ
ဝေါတံရူပံ။ တံရူပမာပန္နာတိ တံရူပါပန္နာ။ ဇာတိယောဂမာပန္နာနံဂုဏ
ဒဗ္ဗာနံ ဇာတိပကတိကတ္တာ ဝေဝတ္တန္တိ ဒဗ္ဗဗ္ဗိ။ ဇာတိဝိယာတိ အတ္တ
နောဒဗ္ဗဇာတိဝိယ။ ဂုဏမ္ဘိ တန္တိဿယံ ပကာသေတိတိ ဂုဏမ္ဘိ ပကာ
သေတိ။ တဿဂုဏဿနိဿယံဒဗ္ဗိပကာသေတိတိအတ္ထော။ တေပနာ
တိတေနိယုပ္ပလသဒ္ဓါပန။ အညမညံ ပရိစ္ဆိန္တိ တိနိလသဒ္ဓေါဥပ္ပလသဒ္ဓ
သမာယောဂေ ဥပ္ပလသမညတော ဥပ္ပလတ္တံ ပရိစ္ဆိန္တိ။ နယိဒံသေ
တုပ္ပလာဒိသညတရံနိလတ္တာတိ။ ဥပ္ပလသဒ္ဓေါဝိ နိလသဒ္ဓါနန္တရေ သ
ဝိဋ္ဌော ဘမရင်္ဂါရကာက ကောကိလာဒိဂတ နိလသာမညတော န

လတ္တံပရိစ္ဆိန္ဒတိ နိလံနာမ ဥပ္ပလံနအညန္တိ။ ဣတျုဘောသဒ္ဓါ သဒ္ဓန္တိ
ရသန္တိဋ္ဌာနတောအညမညံပရိစ္ဆိန္ဒတိဒဋ္ဌဗ္ဗံ။ဘဝတွေဝန္တိ၂၁ဒိ စော
ဒနာ။တတ္ထဘဝတွေဝန္တိ ဇေဘဝတာ ဂုတ္တနယေန နိလုပ္ပလာဒိသဒ္ဓါနံ
ယုတ္တတ္ထတာစတပ္ပဋိဗဒ္ဓါသမာသသညာစဘဝတု။ ယတောတိ ယာယ
ယုတ္တတ္ထတာယ ယေအပြာဟ္မဏာဒယောသဒ္ဓါပဋိလဒ္ဓသမာသသညာ
ဘဝေယျံ၊တေသံအပြာဟ္မဏာဒိနံ သာယုတ္တတ္ထတာကထံ ဘဝတိတိ
ယောဇနာ။အပြာဟ္မဏာဒိနံ အယုတ္တတ္ထတဉ္စ ပကာသေန္တော အပြာဟ္မ
ဏောတျာဒိမာဟ။တတ္ထဝိရုဒ္ဓတ္တာတိ ဘာဝါဘာဝဝါစကောနံ နာမနိပါ
တာနံ အညမညံဝိရုဒ္ဓတ္တာ။ ကုတောယုတ္တတ္ထတာတိ ဇေမသမ္ပန္နသဒ္ဓါ
နံယုတ္တတ္ထတာကုတောသမ္ဘာတိတိအတ္ထော။တပ္ပဋိဗဒ္ဓသမာသသညာ
ဝါတိ ဇေမယုတ္တတ္ထတ္ထေသတိ တာယယုတ္တတ္ထတာယ ပဋိဗဒ္ဓသမာသ
သညာဝါ ကုတောသမ္ဘဝတိတိအတ္ထော။ ဂုတ္တတ္ထမေဝ သရူပတော
ဒသေန္တော တထာဟိတျာဒိမာဟ။ ပြာဟ္မဏာဒိပဒေနအဘိဓနံဟော
တိတိသမ္ပန္နော။ ဒေသောစကာလောစ ဒေသကာလာ။ ဒေသကာလာ
နံ ဘောဒေါ ဒေသကာလဘောဒေါ။ တေန ဒေသကာလဘောဒေန အန
ဝန္တိန္နော ဒေသကာလဘောဒါ နဝန္တိန္နော။ တဿ။ ဧကေသိံ ဒေသေ
ဋ္ဌိတော ပြာဟ္မဏောဟောတိ၊ ပုနာပရသိံ ဒေသေဋ္ဌိတော အပြာဟ္မ
ဏောတိ ဒေသဘောဒေနဝါ၊ ဧကေသိံ ကာလေ ပြာဟ္မဏော ဟောတိ၊
ပုနာ ပရသိံကာလေအပြာဟ္မဏောတိ ကာလဘောဒေနဝါ အဘိန္နဿ
ပြာဟ္မဏာဒိနော ပဒတ္ထဿကထနံ ပြာဟ္မဏာဒိပဒေန ဟောတိတိ
အတ္ထော။ သာမညေနာတိ သာမညတ္ထဝါစကေန နိပါတပဒေန။ အထ
ဝါ၊အဝိဘာဂေန၊ဒေသကာလဝိဘာဂံအကတွာတိအတ္ထော။ယဒိကော
မိဒေသကာလာဒိဘောဒေန ဘိန္နော ပြာဟ္မဏာဒိပဒတ္ထောတိဝဒေယျ။
တဿမိစ္ဆာဝါဒိတံဝိဘာဝေန္တော နဟိပြာဟ္မဏောတျာဒိမာဟ။ အ
ပြာဟ္မဏာဒိသု ပယောဂေသု ပြာဟ္မဏာဒိသဒ္ဓေါ ပြာဟ္မဏာဒိပဒတ္ထံ
နဝဒတိတိတုမ္ဘာကံအဓိပ္ပာယောအထာဝိသိယာ သစေဝိဘဝေယျာတိ
သမ္ပန္နော။ အနေန ပြာဟ္မဏသဒ္ဓဿ နိပါတေနေကတ္ထတံ ဝိဘာဝိတံ
နာမဟောတိ။ တေနာဟ အသတောပဋိသေခဝိဓာနမယုတ္တန္တိ။ အသ
တောတိအနုပလတ္တ မာနဿ ပြာဟ္မဏာဒိပဒတ္ထဿ။ ပဋိသေခေနာတိ
ပဋိသေခတ္ထဝါစကေနနကာရေနသန္တိန္တိ အတ္ထော။အသတိယုတ္တတ္ထဘာ

ဝေတိ တေသံသမဏာပြာဟ္မဏာဒိသဒ္ဓါနံ ယုတ္တတ္ထံဘာဝေအသတိ။ အပြာဟ္မဏာဒိသဒ္ဓါနံ ပရာမိပ္ပါယေနယုတ္တတ္ထတံသာဓေန္တောပရိဟာရဝါဒိတတ္ထေကေတျာဒိမာဟ။ တတ္ထာတိ အပြာဟ္မဏာဒိသုပယောဂေသုအတ္ထံဧကေ အာစရိယာ ဣတိသံဝဏ္ဏယန္တိ။ ပရပဋိပါဒနတ္ထံ သဗ္ဗဒါသဒ္ဓပ္ပယောဂေါတိ ပရဿမိစ္ဆာဥာဏိကဿပဋိပါဒနတ္ထံ ပြာဟ္မဏာဒိသဒ္ဓေနသဒ္ဓိံနိပါတဿပယောဂေါ သဗ္ဗန္ဓောသဗ္ဗဒါ အာစရိယေနကတောတိအတ္ထော။ ဣမမေဝတ္ထံသရူပတောဒသေသန္တော ယဒိပရဿာတျာဒိမာဟ။ မိစ္ဆာဥာဏန္တိ အယထာဝဗောဓသညာ။ တံသဒိသတ္တန္တိ တေန ပြာဟ္မဏေနတဿ အပြာဟ္မဏဿ သဒိသတ္တံ၊ ကိရိယာ ဂုဏသဏ္ဍာနာဒိဟိကာရဏေဟိ တံသဒိသတ္တံ အာဂမ္မ အယံဇနော ပြာဟ္မဏောတိပရဿမိစ္ဆာဥာဏိကဿဇနဿမိစ္ဆာဥာဏံအပြာဟ္မဏေပိဇနေနဒါမိ ဥပဇာတံဘဝေယျာတိယောဇနာ။ ပဋိသေခန္တိ အယံဇနော ပြာဟ္မဏောန၊ ဣတိနကာရေန ပြာဟ္မဏတ္ထဿ ပဋိသေခံဝတ္တာပိဒဓာတိ ကရောတိတိ ယောဇနာ။ အညဒါတိ မိစ္ဆာဥာဏဿ အနုဠုကာလေ ပြာဟ္မဏတ္ထဿ ပဋိသေခံ နပိဒဓာတိ။ တတောတိ ယသ္မာ ပဋိသေခေပိမိယတိ၊ တသ္မာတိအတ္ထော။ ပဋိသေခဝါကျေသုတိ ပဋိသေခနိယပယောဂေသု။ ပဋိသေခာနုဝါဒေနာတိပဋိသေခိတဗ္ဗဿအတ္ထဿ အန္ဓာချာနဝသေနယောဇနော တယာ ပြာဟ္မဏောတိ ဂဟိတော၊ သောဇနော တထေဝ ပြာဟ္မဏောန၊ ဣတိ ပရဿမိစ္ဆာ ဥာဏမာမိက္ခိတုံ ပြာဟ္မဏတ္ထဿ ပဋိသေခေ နိပါတော ပိမိယတိတိ ယောဇနာ၊ ဧဝဉ္စကတွာတိပရဿ မိစ္ဆာဥာဏမာမိက္ခနတ္ထံဧဝံဟိပဋိသေခပိခာနံကတွာတိအတ္ထော။ အပြာဟ္မဏတ္ထေတိ ပရေန ပြာဟ္မဏောတိ ဂဟိတဿ ပဒတ္ထဿအပြာဟ္မဏတ္ထေပိညာတေပိ။ တသ္မိံ ပြာဟ္မဏသုတိပ္ပယောဂေါတိမိစ္ဆာဥာဏဗလေန ပြာဟ္မဏော ယမိတိပရေန ဂဟိတေတသ္မိံ အပြာဟ္မဏတ္ထပြာဟ္မဏသဒ္ဓပ္ပယောဂေါ ဝတ္ထုနောဥပ္ပဇ္ဇတိတိအတ္ထော။ ယဒိအပြာဟ္မဏေပိပြာဟ္မဏသုတိပ္ပယောဂေါ၊ ကိမိတိပဋိသေခေပိမိယတိတိတိနန္တရစောဒနာ။ တဒနုဝါဒေါစာတိ တဿအပြာဟ္မဏတ္ထေ ဝတ္ထမာနဿ ပြာဟ္မဏသဒ္ဓဿ အနုဝါဒဘူတော နိပါတောစ ဝတ္ထုနာပဋိသေခပိခာနာယ ကရိယတိတိယောဇနာ။ တဒေဝန္တိ ယသ္မာန္နာ ပြာဟ္မဏောတိပဒတ္ထော ပရေန ပြာဟ္မဏောတိ ဂဟိတော၊ တသ္မာတိ

အတ္ထော။တသ္မိန္ဒြိယတသ္မိန္ဒြိယံ အပြာဟ္မဏ္ဍာတ္ထော။ ပဋိသေခံဝိဒဓာတိတိပြာဟ္မဏ္ဍော န။ ဣတိပဋိသေခနကာရံ ဝိဒဓာတိတိအတ္ထော။ ဣတိ အတောတိယသ္မာ ပဋိသေခံဝိဒဓာတိတိ။ တသ္မာတိအတ္ထော။ ပဋိသေခံတဗ္ဗပဋိသေခဝါစိန္ဒြိယပဋိသေခံတဗ္ဗဝါစကဿပြာဟ္မဏ္ဍာသစ ပဋိသေခဝါစကဿနိပါတဿစာတိဒိန္ဒြိယဒါနန္ဒြိယ အတ္ထော။ ယတောတိယာယ ယုတ္တတ္ထတာယ။ ယဒိပနာတျာဒိစောဒနာ။ ဣတရေနာတိ အာစရိယေန။ တဿတ္ထတိပြာဟ္မဏ္ဍော ဝတ္တမာနဿ ပြာဟ္မဏ္ဍာသဒ္ဓဿတ္ထော ပဋိသိန္ဒြေ သတိပြာဟ္မဏ္ဍာ သဒ္ဓဿ အပြာဟ္မဏ္ဍာဝါစကတ္ထန္တ နိပါတပ္ပယောဂဉ္စာတိ မုချောပစာရဝသေနအပြာဟ္မဏ္ဍာသဒ္ဓေ လတ္တမာနပဋိသေခနယံ သန္ဓာယ အပြာဟ္မဏ္ဍောဝိဒဓာပြာဟ္မဏ္ဍောယေဝဘဝေယျာတိဝုတ္တံဟောတိ။ ဝေမနုယောဂဝါဒိနာပရာမိပ္ပိယေန ဒေါသာဝိကရဏာသ္မိန္ဒြိယ ကတေသကာမိပ္ပိယေနအပြာဟ္မဏ္ဍာဒိန္ဒြိယုတ္တတ္ထတံသာဓေန္တောအထစပနာတျာဒိမာဟ။ ပရိဟာရော။ တတ္ထအထစပနာတိကိဉ္စာဝိပရေနအပြာဟ္မဏ္ဍောဝိ ပြာဟ္မဏ္ဍာသုတိပယုတ္တာ။ တထာဝိ အပြာဟ္မဏ္ဍောတိ အံယံသဒ္ဓေါပြာဟ္မဏ္ဍာ သဒိသာဒိကေယေဝနိရုဋ္ဌောတိယောဇနာ။ အနေန ပြာဟ္မဏ္ဍာသဒ္ဓဿစနိပါတဿစသမာနတ္ထတံဝိဘာဝေတိ။ တေနေဝပြာဟ္မဏ္ဍောတိအဝတွာအပြာဟ္မဏ္ဍောတိပြာဟ္မဏ္ဍာသဒိသာဒိကေယေဝနိရုဋ္ဌောတိဝုတ္တံ။ ကေဝိပနေတ္ထ အထစပနအပြာဟ္မဏ္ဍောတိမဿာနုယောဂသမ္ပန္နကတွာ ကိပနပြာဟ္မဏ္ဍောအပြာဟ္မဏ္ဍောဘဝေယျာတိအတ္ထံဂဏ္ဍန္တိ။ တံ ယဒိပနာတျာဒိနာ ပရိဟာရေဒေါသာရောပန ဟေတုဝိဓာနေန အသမေန္တိဝိယဒိဿတိ။ တတ္ထ ပဋိသေခနယသ္မာမိပ္ပေတတ္တာ ဣစစေတဿ ပရိဟာရဝစနပထာနုသမ္ပန္နတ္ထော သတိကထမပြာဟ္မဏ္ဍောတိဝုတ္ထော သဒိသာဒိနမညတရဿ သမဓိဂမောဟောတိတိ ဝစနတောယုတ္တတရံဝိယခါယတိ။ တထာဝိ ပုဗ္ဗာပရကုသလေန ဥပပရိက္ခိတွာဂဟေတဗ္ဗံ။ အပြာဟ္မဏ္ဍာပယောဂေ ပြာဟ္မဏ္ဍာသဒ္ဓဿသဒိသာဒုတ္တဝါစကတ္တံ တာဝဒသေတွာ ပုနနိပါတဿဝိ တဒတ္ထဝါစကတ္တံ စောဒါပေတွာဒသေန္တောအယမေတ္တာတျာဒိမာဟ။ ဧတ္ထောတိ အပြာဟ္မဏ္ဍာပယောဂေ။ နဝါစနိကန္တိ နဝိဂ္ဂဟဝါကျဝသေန နိပ္ပန္နန္တိ အတ္ထော။ နန္ဓာယံ ပြာဟ္မဏ္ဍာသဒ္ဓေါ ပြာဟ္မဏ္ဍာကာရဏဓမ္မသမုဒါယေ ပဝတ္တတိ။ အထကိမဿတဒေကဒေသဘုတသဒိသာ ဒုတ္တဝါစကတာပဋိညာ တာတိ

လိနန္တရစောဒနာ။ သမုဒါယဝါစကောပိ ကဒါမိ အဝယဝဝါစကော
 ဟောတိတိဒသေန္တောသမုဒါယေတျာဒိမာဟ။ တပေါတိဗြဟ္မစရိယ
 အဂ္ဂိဇုဟာဒိ တပစရိယာ။ သုတိတိဝေဒသဝစနံ။ ယောဒိတိ ဥဘ
 တောသုဇာတော အသန္တိန္ဒြာဟ္မဏကုလပ္ပသုတိ။ ယသ္မိံစေတေ တ
 ယောဓမ္မာသံဝိဇ္ဇန္တိ၊ သွေဝပြာဟ္မဏော။ ယတ္ထေတေသွေကံဒုယံဝါ ဥပ
 လက္ခတိ၊ သောပြာဟ္မဏသဒိသောနာမ။ ဓမ္မသမုဒါယမတ္တံပြာဟ္မဏဘာ
 ဝေါနာမ။ ယတ္ထေကောပိသမ္ဘဝတိတိယသ္မိံ ပုဂ္ဂလေတိသွေကောပိသမ္ဘ
 ဝတိတဒဘာဝတဗြိရဟာဒိသုစာတိတေသံပြာဟ္မဏကာရဏာနံတိဏ္ဏံ
 ဓမ္မာနမေကသာပိပကတိယာ အဘာဝေါ တဒဘာဝေါ။ တေသံ တေ
 ဟိဝါ ဓမ္မေဟိဝိရဟောတဗြိရဟော။ ဧတ္ထပကတိယာဝရတ္တပ္ပကာရဓမ္မ
 ရဟိတေသုဝေသသုဒ္ဓယက္ခာဒိသုပဝတ္ထောပြာဟ္မဏဝေါဟာရောတ
 ဒဘာဝေပဝတ္ထောနာမ။ ယသပနသန္တာနေပဝတ္တမာနာပြာဟ္မဏသ
 ကာရဏဓမ္မာ သုရာပါနဂေါဃာတဒသိလျာဒိနာကာရဏနနဋ္ဌာ၊ တ
 ဒါတသ္မိံပဝတ္တဝေါဟာရောတဗြိရဟောပဝတ္ထောနာမ။ ကထံပြာဟ္မဏ
 သဒ္ဓေါပဝတ္တိနိမိတ္တာဘာဝေ ပဝတ္တတိတိ လိနန္တရစောဒနာ။ ပဝတ္တိ နိ
 မိတ္တာဘာဝေပိသတိ တံတံကာရဏမာဂမ္မအတ္ထေ သဒ္ဓပဝတ္တိဟောတိ
 တိဒသေန္တော အနေကပိဓန္တျာဒိမာဟ။ တပ္ပလက္ခာတိတသဟောတု
 နောဖလက္ခာ။ တဗ္ဗောဟာရန္တိ တသဟောတုနောဝေါဟာရံ ကောမိ
 ဖလဓမ္မောလဘာတိတိယောဇနာ။ ပထဝိကသိဏန္တိ တာဒိသသ အာ
 ရမ္မဏသနာဓံ။ တဒါရမ္မဏံကတွာ ဥပ္ပန္နံဈာနမ္ပိအသတိဝိ ပထဝိကသိ
 ဏတ္ထေ တသဖလက္ခာ ပထဝိကသိဏန္တိ ဝုစ္စတိ။ သေမောဂုဇ္ဇောတိ
 သေမံဘဝတိဇေတသ္မာတိသေမော။ ဣတိဖလဝေါဟာရဝသေန ဂုဇ္ဇော
 ပိသေမောတိ ဝုစ္စတိ။ မဗ္ဗာတိမဗ္ဗဋ္ဌာဇနာ။ ယောသန္တိတိဥဋ္ဌေါသန္တိ။
 သိဟသဒိသောသိဟောတိဝုစ္စတိ။ တဒ္ဓမ္မဝသေနာတိတသပိသာဏာ
 ဘာဝသင်္ခါတသပိသာဏဓမ္မသဝသေန။ ဓမ္မောတိသဘာဝေါ။ သသ
 ပိသာဏသသဘာဝေါနာမအဘာဝေါ။ တသ္မာသသသမ္ပန္နပိသာဏာ
 ဘာဝသင်္ခါတေနတံသဟာဝဝသေနာတိအတ္ထော။ အသာတိပြာဟ္မဏ
 သဒ္ဓဿ။ တဒတ္ထပရိဒိပနန္တိ တေသံ သဒိသာဒိတဒဘာဝါဒိနံအတ္ထာနံပ
 ရိဒိပနံ။ ပြာဟ္မဏသဒ္ဓေနိပါတပ္ပယောဂေါပြာဟ္မဏသဒိသာဒုတ္ထာ ပိက
 ရဏတ္ထမေဝ။ ယဒိတံပိနာပိတဒတ္ထောသိဇ္ဈေယျ၊ နိပါတပ္ပယောဂေါနိ

ရတ္တ ကောသိယာတိဒသေန္နောသဘာဝပ္ပထိဒ္ဓန္တိ စေ။ပ။ အနတ္တကော
 တိအာဟ။စောဒနာ။ နိပါတပ္ပယောဂဿသာတ္ထကတံ ဝိဘာဝေန္နော
 တန္နာတျာဒိမာဟ။ပရိဟာရော။တတ္ထတန္နာတိ တေနနိပါတေနတေသံ
 ပြာဟ္မဏသဒိသာဒ္ဓတ္တာနံဥပလက္ခနတော တံနိပါတပ္ပယောဂေါယေဝါ
 နတ္ထကောတိဝစနံ နဝတ္တဗ္ဗန္တိ အတ္ထော။ တဒတ္တာမိဂမောတိ တေသံ
 ပြာဟ္မဏသဒ္ဓါတိဓေယျာနံသဒိသာဒ္ဓတ္တာနံအမိဂမော။အမိပ္ပေတဿာ
 တိပြာဟ္မဏသဒ္ဓေဥပလက္ခ မာနဿအပါကဋသဿသဒိသာဒ္ဓတ္ထဿာတိ
 အတ္ထော။သဗ္ဗသင်္ဂဟောတိ ပြာဟ္မဏသဒ္ဓဿ သဒိသာဒ္ဓတ္ထေသ္မပါက
 ဋတ္တာ သဗ္ဗေသံသဒိသာဒ္ဓတ္တာနံ ပြာဟ္မဏသဒ္ဓေသင်္ဂဟောနစဟောတိ။
 ပြာဟ္မဏသဒ္ဓေသဗ္ဗသင်္ဂဟာဘာဝမေဝါဝိကရောန္နောပြာဟ္မဏသဒ္ဓေါ
 ဟိကေဝလောတျာဒိမာဟ။အညေနသဗ္ဗန္ဓေသတိဣတရေသံဝိသုံဝစန
 သမတ္ထတာနကေဝလဿာတိအန္တဘိယာဒိပယောဂေသတိဘူသဒ္ဓဿ
 အနုဘဝနာ ဘိဘဝနာဒိနံအတ္တာနံ ဝစနသမတ္ထတာဣဝ အညေနနိပါ
 တေနသဗ္ဗန္ဓေယေဝ သတိပြာဟ္မဏသဒ္ဓဿ ဣတရေသံသဒိသာဒ္ဓတ္တာ
 နံဝစနသမတ္ထတာဟောတိ၊ နဝိသုံကေဝလဿ ပြာဟ္မဏသဒ္ဓဿာတိ
 ယောဇနာ။ ပြာဟ္မဏသဒ္ဓဿ စေဝါတျာဒိ စောဒနာ။ အပြာဟ္မဏ
 သဒ္ဓဿရတ္တယုတ္တိဿ သဗ္ဗသင်္ဂါဟကတ္တေန သာမညသဒ္ဓတ္တာအာဟ
 သဒိသာဒိနမညတရဿ သမမိဂမောတိ။ သာမညသဒ္ဓါနံ အတ္တာမိဂ
 မောပကရဏာဒိဝသေနဟောတိတိဒိပေန္နောပကရဏာဒိဝသေနတျာ
 ဒိမာဟ။ပရိဟာရော။ပကရဏာဒိဝသေနသဒိသာဒိနမညတရဿသမ
 မိဂမောဟောတိတိ ယောဇနာ။ ပဋိပဇ္ဇနံဇာနံ ပဋိပတ္တိ။ အတ္ထဝိသေ
 သဿပဋိပတ္တိ အတ္ထ ဝိသေသ ပဋိပတ္တိ။ နတ္ထိသံဇေတေသန္တိ အဿာ။
 တေအသေ။ဒလိဒ္ဓေါတိ ဝိညာယတိတိဒလိဒ္ဓေ အာနေဟိတိအတ္ထော
 ဝိညာယတိ။ဝဠဝါတိဝဠဝါနာမအဿတရီ။တဿာဝိဇာယနကာလေ
 ဥဒရံဖာလေတွာအဿပေါတကံဂဟေတွာပေါသေန္တိ။ယောနိမဂ္ဂဿ
 သမ္မာတ္တာဝိဇာယိတုံနသက္ကောတိ။တသ္မာသာဇကေဂဟေနေဝ မရတိ။
 တေနဿာပုတ္တေန သံယောဂဝိသံယောဂတံ နလက္ခတိ။ ဣဇိဝမာ
 နာနံဝိပ္ပယောဂေါ အမိပ္ပေတော၊ နမရဏေန။ အယမေဝါစရိယဿာ
 မိပ္ပိယောတိ အပြာဟ္မဏောတိ ဝုတ္တေသဒိသာဒိ နမညတရဿသမ
 မိဂမောသိဟော ဂါယတိတိတ္ထေဝိယ အတ္ထဝသေနဟောတိတိ အယ

မေဝအာစရိယာဿအဓိပ္ပါယော၊ နအညောတိအတ္ထော။ အာစရိယာဓိပ္ပါ
ယမေဝဝိဘာဝေန္တောဥဘောတပျုရိသာတိ။ ပ။ ဒသေတိတိ အာဟ။
ဇေဝံဒသိတက္ကာဝိညာယတိ ဥဘောသဒ္ဓါ ယုတ္တတ္ထာတိ။ ကထံ။ ယဒ္ဓါ
ယုတ္တတ္ထာ၊ ဥဘောတပျုရိသာတိမဿဝိသယံကတွာနဝဒေယျ။ အထစ
ပနသဒိသတ္ထဝါစိနမုဘိန္နံ တဗ္ဗိသယတ္တာသမ္ပန္နော ဟောတိ။ သတိစ
သမ္ပန္နယုတ္တတ္ထတာဟောတိ။ သတိစတာယတပုဋိဗဒ္ဓါ သမာသညာ
သိယာတိသိဒ္ဓေါဝါပြာဟ္မဏပုယောဂေါတိ။ ဣဒါနိသမ္ပန္နသဒ္ဓတ္တာနံသ
မာသညာ တာဝဘဝတု၊ အသမ္ပန္နသဒ္ဓတ္တာနံ ကထံ သမာသညာ
တိဒသေန္တော သသဝိသာဏန္တိ၊ ဘဒိမာဟ။ စောဒနာ။ တေတိသသ
ဝိသာဏာဒယော တေသဒ္ဓါ။ ဝိဘာတု၊ ပုတ္တိယေဝ နသမ္ပန္နဝတိတိ သ
သသဝိသာဏန္တိ သမ္ပန္နသမ္ပန္နိ ဝိဘာဝိတာ ဆဋ္ဌိဝိဘာတ္တုပုတ္တိယေဝန
သမ္ပန္နဝတိ။ အသတိစသမ္ပန္နမတ္ထေဝိဘာတ္တုပုတ္တိမိ တပုဋိဗဒ္ဓါသမာသဝိန္နာ
ကုတောသမ္ပန္နဝတိတိအတ္ထော။ အထဝါ၊ ဝိသာဏသဒ္ဓတောဝိဘာတ္တုပုတ္တိ
ယေဝနသမ္ပန္နဝတိ။ တသ္မိံ အသတိ ဝိသာဏသဒ္ဓသမ္ပန္နာ သမာသဝိန္နာ
ကုတော သမ္ပန္နဝတိတိ ဝိ အတ္ထော။ သသဿ သမ္ပန္န ဝိသာဏဿာ
ဘာဝါအာဟာနဟိ ဝိသာဏာဒိနမတ္ထော သမ္ပန္နဝတိတိ။ တန္နာတျာဒိပရိ
ဟာရော။ တန္နာတိနဟိဝိသာဏာဒိန မတ္ထောသမ္ပန္နဝတိတျာဒိကံ တံစ
နံဘဝတာနဝတ္တဗ္ဗိ။ သမူဟေအညမညံသမ္ပန္နရဟိတာနိဝိ ပဒါနိအဝယ
ဝဂတေနသကသကတ္ထေန သတ္ထကာနေဝ ဟောန္တိ။ တသ္မာသသာ
ဒိဟိဝိသာဏာဒိနံ သမ္ပန္နဘာဝတော ဝိသာဏာဒိသဒ္ဓါနိရတ္ထကာနာမ
နဟောန္တိ။ ဇေဝံသတ္ထကတ္တာလိင်္ဂတ္ထာဒိမပေက္ခိတွာ ဝိဘာတ္တုပုတ္တိ သိ
ယာတိ ဒသေတု ကုသလာ။ ပ။ သမဓိဂန္တုဗ္ဗတောတိ အာဟ။ သသာ
ဒုတ္ထမနပေက္ခိတွာ ပဝတ္တဝိသာဏာဒိသဒ္ဓါတိ ဝေယျဿတ္ထဿ ပစ္စက္ခံ
သမဓိဂန္တုဗ္ဗတောလိင်္ဂတ္ထာဒိမပေက္ခိတွာဝိဘာတု၊ ပုတ္တိယာသတိဝိသသာ
ဒိနံပဒတ္တာနံ ဝိသာဏာဒိဟိ ပဒတ္ထေဟိ သမ္ပန္နဘာဝတော ယုတ္တတ္ထ
ပုဋိဗဒ္ဓသမာသညာဝန သမ္ပန္နဝတိတိဒသေန္တော ဇေဝံဝိဘာတ္တုပုတ္တိ။ ပ။
နသမ္ပန္နဝတိတိအာဟ။ စောဒနာ။ ပရာဓိပ္ပာယေန ယုတ္တတ္ထတာပုဋိဗဒ္ဓသ
မာသညာဟောတိတိဒသေန္တောတံဝိနိဗ္ဗာနက္ခမန္တိ၊ ဘဒိမာဟ။ ပရိ
ဟာရော။ တန္နိဒသေတုန္တိ တံမိစ္ဆာဥာဏံ နိဒသေတု။ နတ္ထိတိ ပဋိ
သေဝိဓာနာယဝတ္တုနော သသဝိသာဏန္တိ ပယောဂေါ သဖလော ဘာ

ဝေယျာတိယောဇနာ။ သဖလောတိသာတ္ထကော။ နာညထာတိပဋိသေခ
 ဝိဓာနံ ပဟာယအညထာသဖလော နဘဝေယျာတိ အတ္ထော၊ ဇေံပရာ
 မိပ္ပါယေနသသဿ ဝိသာဏမတ္တိတိ အညမညသမ္ပန္နော ယဒါစဟော
 တိ၊ တဒါကဒေဝသမ္ပန္နံ အာရုဗ္ဗ ဝဒတာ အာစရိယေန နတ္တိတိ ပဋိသေ
 ခေဝိဓိယတိ ယသ္မာ၊ ဣတိ တသ္မာပရာမိပ္ပါယေန သသဿဝိသာဏမိ
 တိ သမ္ပန္နော ကထံ နဘဝေယျာတိ ယောဇနာ။ ယဿစ ကပ္ပနာတိ
 သမ္ပန္နော။ ကပ္ပနာတိ အယထာဝဂါဟော။ တဒမိပ္ပါယေနာတိ တဿပ
 ရဿအမိပ္ပါယေန။ ဝဒတောပယုဇ္ဇတိတိဝဒတာဥပယုဇ္ဇတိ။ ဘဝတွေ
 ဝန္တိ၊ ဘဒိစောဒနာ။ တတ္ထဘဝတွေဝန္တိ ဇေံဘဝတာရုတ္တနယေနပဋိသေ
 ခေဝိယောဂေသု သသဝိသာဏသဒ္ဓါနံယုတ္တတ္ထတာ ဘဝတု။ ယဒါတု
 သသဝိသာဏသဒိသမေတန္တိ ပယောဂေါတိဇေံဝတ္ထု၊ သသဝိသာဏေ
 နသဒိသန္တိ ပယောဂေါယဒါတုဟောတိ၊ တဒါအဝိဇ္ဇမာနသသဝိသာဏပ
 ဒတ္ထဿယုတ္တတ္ထတာကထံဟောတိတိ။ အနုပလက္ခမာနပဒတ္ထေဝိသဒ္ဓပ္ပ
 ဝတ္တိတောနကောစိဒေါသောတိဒသေန္တော တဒါပိတျာဒိမာဟ။ ပရိ
 ဟာရော။ ဝိသာဏသုတိပ္ပဝတ္တနတောတိ ဝိသာဏသဒ္ဓပ္ပဝတ္တနတော
 ဇေံ အဝိဇ္ဇမာနံ ဝတ္ထု၊ သသဝိသာဏသဒိသန္တိ ဝုတ္တေ တဒဘာဝသာမိ
 တတ္တာကောစိဝိရောဓောန။ ဝိသာဏဓမ္မတ္တာတိ ဝိသာဏသာဘာဝတ္တာ။
 သသဝိသာဏ သဘာဝေါနာမ အဘာဝေါ ဇေ။ တသ္မာဝိသာဏဓမ္မော
 တိ ဝုတ္တော၊ သမ္ပန္နောပလက္ခ နတောတိ သမ္ပန္နသဥပလက္ခနတော။ တေန
 စာတိ တာယယုတ္တတ္ထတာယစ။ ယတြိ ပနေကောယေဝပဒတ္ထောပခာ
 နော၊ နေတရော၊ တတြိဘဝတုယုတ္တတ္ထတာ၊ ဧကပ္ပခာနတ္တာတတြိဋ္ဌာနံပ
 ဒါနံ။ ဥဘယတ္ထပခာနေ ပနန္ဒန္တေကထမေကတ္တတာဟောတိတိန္ဒန္တသမာ
 သမာရုဗ္ဗစောဒေန္တော ဘဝတွေဝန္တိ၊ ဘဒိမာဟ။ စောဒနာ၊ နန္ဒသမာသေ
 ကထန္တိ နန္ဒသမာသေပဒါနံ ဧကတ္တိဘာဝေါ ကထန္တိ ပုစ္ဆတိ။ ပုစ္ဆိ
 တတ္ထမေဝပါကဋံကရောန္တောအညတ္တဟိတျာဒိမာဟ။ အညတ္တာတိ နန္ဒ
 ဝဇ္ဇိတေသုအညေသု ပဉ္စဝိသေသမာသေသု။ ပုပ္ဖုတ္တရည ပဒတ္ထဿာ
 တိ ဥတ္တရပဒတ္ထေန ဝိသေသိတဗ္ဗဿ ပုပ္ဖပဒတ္ထဿစ ပုပ္ဖပဒတ္ထေန ဝိ
 သေသိတဗ္ဗဿဥတ္တရပဒတ္ထဿစ ပုပ္ဖပဒတ္ထေန ဝိသေသိတဗ္ဗဿအည
 ပဒတ္ထဿစာတိ အတ္ထော။ ဧတ္ထစ ဥတ္တရပဒတ္ထဝိသေသိတော အညပ
 ဒတ္ထောနာမ နတ္တိ။ ဝိသေသန ဝိသေသိတဗ္ဗ ဘာဝါဘာဝတော အာ

ဟ ဥဘယပ္ပဓာနေတိ။ ဥဘယပဒတ္ထ ပဓာနေတိ အတ္ထော။ နန္ဒဋ္ဌာနံပဒါ
 နံကေတ္တိဘာဝံ ဝိဘာဝေန္တော ကေက္ခဏေယေဝါတျာဒိမာဟ။ ပရိဟာ
 ရော။ တတ္ထ ကေက္ခဏေယေဝါတိ သတိပိ နန္ဒဋ္ဌာနံ ဝိသေသနဝိသေသိ
 တဗ္ဗာဘာဝေ အဝယဝဘောဒံ ပဟာယ သမာသဝသေနေကတ္တမုပဂ
 တဿ သမာသပဒတ္ထဿ ကေသ္မိံ ဇေခဏေ အာဓာရဘာဝတော ၊ ဥ
 ဘယတ္ထပဓာနေ နန္ဒေအနေကေသံ ပဒါနံ ကေတ္တိဘာဝေါ ဟောတိတိ
 အတ္ထော။ အနေနာဓာရက္ခဏဝသေနေဝ ဘိန္နတ္ထာနမေကတ္တိဘာဝေါ ဝိ
 ဘာဝိတောဟောတိ။ ဣမမေဝတ္ထံသောပမာယကထာယာဝိကရောန္တော
 ယထာတျာဒိမာဟ။ တတ္ထဣတိတိကာရဏတ္ထေနိပါတော။ ယသ္မာအာ
 ဓာရဘာဝမုပယန္တိ ၊ တသ္မာ ကေတ္ထာဘဝန္တိတိ အတ္ထော။ ပဗ္ဗာဒိသဒ္ဓေ
 သု အဝယဝေနိရတ္ထကာနံ ပဗ္ဗာဒုက္ခရာနံ သမုဒါယေ သာတ္ထကတ္တာ
 ယုတ္တောဝနေသမေကတ္ထရုတ္တိ နမေကက္ခဏေယေဝတ္ထဿာ ဓာရဘာ
 ဝေါ။ အဝယဝေဝိသာတ္ထကာနံ ပစ္စေကက္ခဏိကာနံ ဘိန္နတ္ထရုတ္တိပဒါနံ
 ကထမေကက္ခဏေယေဝတ္ထဿာဓာရဘာဝေါတိစေ။ နန္ဒဝိသယတ္တာ။
 နန္ဒဝိသယာဟိတေသမေကက္ခဏေယေဝတ္ထဿာဓာရတာ။ ပြာဟ္မဏ
 ဂဟပတိကာတိတ္ထေဟိပြာဟ္မဏာစာတိရုတ္တက္ခဏေဇေသနိပါတော
 ပြာဟ္မဏသဒ္ဓေါနကေဝလံပြာဟ္မဏာစဂဟပတိကာစာတိဒုတိယတ္ထမ
 ပျာဝိကရောတိ။ တထာဂဟပတိသဒ္ဓေါဝိ။ စသဒ္ဓေါပနေတ္ထအညမညတ္တာ
 ဝိကရဏံ ဝိဘာဝေတိ။ ဣတိနန္ဒဋ္ဌာန မေကက္ခဏေအတ္ထဿာဓာရဘာ
 ဝေါ နန္ဒဝိသယေဝါတိ ဒဋ္ဌဗ္ဗော။ နန္ဒဝံသံတိ ဥဘိန္နံ အတ္ထစတုက္ကတာ
 အာပန္နတိတိစေ။ န၊ သကတ္ထာနတိက္ကမနတော။ ယဇျေဝံ ကေတ္ထတ္တာ
 ကမ္မဓာရယသညာသိယာတိစေ။ န၊ နန္ဒဝိသယတ္တာ သကတ္ထဝါစကဒ္ဓါ
 ရေနပရတ္တာဘိဓာနတ္တာတိဒဋ္ဌဗ္ဗံ။ ဂဝဿကန္တိ အာဒိသုဝိယအညမညာ
 ဝိရုဒ္ဓါနံ နန္ဒဋ္ဌာနံ တာဝဘဝတွေ ကက္ခဏေယေဝတ္ထဿာ ဓာရဘာ
 ဝေါ။ ဇေဝံသန္တေ ကေန္တဝိရုဒ္ဓါနံသုခဒုက္ခာဒိနံ ကေက္ခဏေ ယေဝတ္ထဿာ
 ဓာရဘာဝေန အညမညတ္တာ ဓာရတာသိယာတိ စောဒေန္တော ကေက္ခ
 ဏေတျာဒိမာဟ။ စောဒနာ။ တတ္ထဇေဝိတရေသမ္ပိတိဣတရေသံဝိ သုခ
 ဒုက္ခာနံ ဒုက္ခသဒ္ဓဿ အာဓာရဘာဝေါဇေဝံဘဝေယျာတိ အတ္ထော။ တ
 ထာသဒ္ဓါပညန္တိ အာဒိသုတိ ယထာပြာဟ္မဏကညာတိ အာဒိသုဥဘိန္နံ
 တုလျာဝိကရဏတ္တမာဂမ္မ ပြာဟ္မဏသဒ္ဓဿ ကမ္မဓာရယ သညေစာ

တိမိနာသုတ္တေန ပုမဗျပဒေသောပါပုဏာတိ၊ တထာ နန္ဒဋ္ဌာနဋ္ဌိ အည
မညတ္ထဝါစကန္ဒါရေန တုဗျာဓိကရဏတ္တမာဂမ္ဘ သဒ္ဓါပညန္တိ အာဒိ
သုပယောဂေသုသဒ္ဓါစပညာစသဒ္ဓါပညာတိသဒ္ဓါဒိနံပုမဗျပဒေသောပါ
ပုဏာတိတိဝုတ္တံဟောတိ။ ဣတုနေနန္ဒဋ္ဌာနဋ္ဌိ ကမ္မဓာရယဝိမိ ပဋိဇာ
နနေန နန္ဒဝိမိနိရာကရဏဒေါသာဝိကရဏံ ကတံ ဟောတိ။ ဣတုနု
ယောဂဝါဒိနာ နန္ဒဋ္ဌာနံ အတ္ထဒ္ဓယဿာဓာရဘာဝသ္မိံ ဒေါသာဝိကရဏေ
ကတေကဏူကေနကဏူကမုဒ္ဒရန္တောဝိယ တဿာနုမတိယာဇေဝတတြ
ဒေါသာဘာဝံဝိဘာဝေန္တော ကိံဘောတော။ပ။ တုဗျာဓိကရဏတာန
သမ္ဘာတိတိအာဟ။ပရိဟာရော။ တတ္ထ ကိံဘောတော အနုရောဓေ
ပါကဇောတိ သမ္ဘန္တော။ အနုရောဓေတိ အတ္ထဒ္ဓယဿာဓာရဘာဝေ
ဝိရောဓေ။ အဘိဏ္ဍမသနတောတိ နိရန္တရံခါဒနတော။ပဝတ္တိနိမိတ္တန္တိ
ဂဝါဒိသဒ္ဓပ္ပဝတ္တိယာကာရဏဘူတံ ဂမနာဘိဏ္ဍမသနာဒိကိရိယံ။ ဂမ
နဿစသဒဗ္ဗေတိ အသဒဗ္ဗေဂမနဿစ အဘိဏ္ဍမသနဿစ သမ္ဘဝ
တောတိအတ္ထော။ အဘိ ဏ္ဍမသနဿစဂေါဒဗ္ဗေတိ ဂေါဒဗ္ဗေ အဘိဏ္ဍ
မသနဿစဂမနဿစသမ္ဘဝတောတိအတ္ထော။ တေသန္တိ ဂဝဿကာ
ဒိသဒ္ဓါနံ။ အတ္ထဒ္ဓယဿာတိ ဒိန္နံအတ္ထာနန္တိ အတ္ထော။ နကောဝိ ဝိရော
ဓေတိစေတိ ကောဝိဝိရောဓေနတ္ထိ၊ ဣတိဝစနံစေဝဒေယျာသိတိ။ ဇေံ
စောဒကာဘိမတာကာရံ ဒေသေတွာ တဒနုရူပဝသေန သုခဒုက္ခာဒိန
မတ္ထဒ္ဓယဿာဓာရဘာဝေဒေါသာဘာဝံဒေသေန္တော သုခပ။ပ။ နကော
ဝိဝိရောဓေတိအာဟ။ သုခဒုက္ခာဒိသဒ္ဓါနဋ္ဌိ ပဝတ္တိတ္တာတိ သမ္ဘန္တော။
သုဗျုခနတိတိမိနာသုသဒ္ဓပ္ပဝတ္တိနိမိတ္တံဒေသေတိ။ တဿသမ္မာဒုက္ခံနာ
သေတိတိအတ္ထော။ ကုန္တိ တံခမိတိမိနာ ဒုက္ခသဒ္ဓပ္ပဝတ္တိနိမိတ္တံ ဒေသေ
တိ။ ဒုက္ခသဒ္ဓေါဟိအတ္ထဒ္ဓယပဝတ္တတိကုန္တိ တတ္ထပ္ပသုညတ္ထန္တ။ တေနာ
ဟ ကုန္တိ တံ ခမိတိ။ ဒုက္ခတိ အသမုပသဂ္ဂေါ ကုန္တိ တေဒိဿတိ ကု
ပုတ္တောတုာဒိသုဝိယ။ ခသဒ္ဓေါတုန္တေ ဒိဿတိ။ တုန္တံ ဟိအာကာသံ ခံ
တိဝုတ္တိ။ ဣဒဉ္စကုန္တိ တံ အနေကုပဒ္ဓဝတော၊ တုန္တံ ဗာလဇနပရိကပ္ပိ
တရဝသုဘသုတ္တဘာဝရဟိဘတ္တာ။ တသ္မာ ကုန္တိ တတ္တာဘုန္တိတ္တာ
စဒုက္ခန္တိဝုတ္တိ။ သုခဒုက္ခတ္ထဿ ဒုက္ခေသုခတ္ထဿပလက္ခနာကာရံ
ဒေသေန္တော သုခဿစာတုာဒိမာဟ။ သုခဿစာတိ သင်္ခါရဒုက္ခတော
စေဝ ဝိပရိဏာမဒုက္ခတောစ သုခတ္ထဿ၊ ကုန္တိ တဘာဝဿစ အတ္ထ

သုညတော ခံဘာဝဿစ သုခေသုခသဒ္ဓေ သမ္ဘဝတောတိ ယောဇနာ။
 ဥပ္ပါဒဝယဒိဋ္ဌိတတ္တာ သင်္ခါရဒုက္ခတာ၊ ဌိတိသုခါဝိပရိဏာမဒုက္ခာတိ
 ဝစနတောဝိပရိဏာမဒုက္ခတာ သုခဿဝဝတ္ထပေတဗ္ဗာ။ အတ္တာတိဂါ
 ဟဿသုခေအနုပလတ္တနတော သုခဿအတ္တသုညတာစ ဝေဒိတဗ္ဗာ။
 တေသဋ္ဌိတိတေသဋ္ဌိ သုခဒုက္ခာဒိသဒ္ဓါနံ။ ဒိန္နမတ္တာနန္တိ ဒိန္နံ အတ္တာနံ ဧက
 ဒေသနိဒ္ဓေသောယံ။ ဣတိသုခဒုက္ခာနမတ္ထဒုယဿာခာရဝိရောဓေ နိရော
 ကရဏံကတွာ သဒ္ဓါပညန္တိ၊ အာဒိသုတ္တုဒိမာဟ။ ယံနဒိသဒ္ဓေါ ဝိဏာသဒ္ဓေါ
 တိအာဒိသုပယောဂေ ယထာနဒိသဒ္ဓေါ ဝိဏာသဒ္ဓေါ တိအာဒိသုပယောဂေ
 သု တုလျာဓိကရဏတ္တမာဂဗ္ဗပုမဗျပဒေသောနဟောတိ၊ တထာ သဒ္ဓါ
 ပညန္တိ အာဒိသု ယသ္မာဝုတ္တပုမဗျပဒေသောဝ နဟောတိ၊ ဣတိတသ္မာ
 နကောစိဝိရောဓေတိအတ္ထော။ ပုနစောဒကဿာဓိပ္ပယံပကာသေတွာ
 ပုမဗျပဒေသဘာဝံပကာသေန္တော ဒိပဒေသတိတုဒိမာဟ။ ကမ္မဓာရ
 ယသညာဟိကာရဏဒုယံပဒိစ္စဝတ္တတိ ဒိပဒတ္တဉ္စတုလျာဓိကရဏတ္တဉ္စ
 တိ။ တသ္မာနဒိသဒ္ဓေါတိဧတ္ထနဒိတိစ သဒ္ဓေါတိစ ဝုတ္တာနံဒိန္နံ ဒိပဒတ္ထေသ
 တိဝိ တေသံ ဒိန္နံ အာခာရဘူတသေကဿတ္တာဓိကရဏဿာ သမ္ဘဝ
 တောပုရိသောဂ စ္ဓတိတုဒိသုပယ တုလျာဓိကရဏတာနသမ္ဘဝတိ။
 တေနာဟတုလျာဓိကရဏတာဘာဝတောတိ။ ဣတိစေတိ ဣတိဝုတ္တပ္ပ
 ကာရဝစနံယဒိဘဝံဒေယျာတိအတ္ထော။ တတ္ထာဝီတိနကေဝလံ နဒိ
 သဒ္ဓေါတိအာဒိသုယေဝ ဒိပဒတ္ထေ တုလျာဓိကရဏတာ နသမ္ဘဝတိ၊
 အထခေါ တတ္ထာဝိ သဒ္ဓါပညန္တိ အာဒိသုပိ ပယောဂေသုပိသေသနပိ
 သေသိတဗ္ဗာဘာဝတောသတိဝိ ဒိပဒတ္ထေ တုလျာဓိကရဏတာနသမ္ဘဝ
 ဝတိတိအတ္ထော။ သတိဝိဂဝဿကာဒိသဒ္ဓါနံ အတ္ထဒုယဿာခာရဘာ
 ဝေ ဧကက္ခဏာခာရဘာဝါသမ္ဘဝတော ဒုန္နဋ္ဌာနမေကတ္ထိဘာဝေါ န
 သမ္ဘဝတိတိဒေသန္တော ဝေမပိတုဒိမာဟ။ စောဒနာ။ တတ္ထဝေမပိ
 တိကိဉ္စာပိ တေသံဂဝဿကာဒိ သဒ္ဓါနမတ္ထ ဒုယဿာခာရဘာဝေန
 ကောစိ ဝိရောဓေ၊ တထာ ဝီတိ အတ္ထော။ သဒ္ဓ ပုဗ္ဗာပရိယတောတိ
 ပုဗ္ဗဿအပရဘာဝေါ ပုဗ္ဗာပရိယံ။ သဒ္ဓါနံပုဗ္ဗာပရိယံ သဒ္ဓပုဗ္ဗာပရိယံ။
 တတော။ ပုဗ္ဗပဒဿပစ္စေကဝိဘတ္တိသံယောဂံ ပဟာယ ဒုတိယပဋ္ဌေ
 နေကတ္ထု။ ပဂမနံသဒ္ဓပုဗ္ဗာပရိယံနာမ။ ပုဗ္ဗပဒတ္ထဿ အပရပဒတ္ထဘာ

ဝေါအတ္ထပုဗ္ဗာပရိယံနာမ။ တံပနတ္ထ ပုဗ္ဗာပရိယံ သဒ္ဓပုဗ္ဗာပရိယတော
ဟောတိတိဒသေန္တော တောပစ္စယန္တနိဒ္ဓေသမကာသိ။ ကိဗ္ဗာပုနိယ
မတော သဒ္ဓတ္ထပုဗ္ဗာပရိယတာဝုတ္တာ၊ တထာပိ သမာနတ္ထ သဒ္ဓသမာ
သေသေဝလတ္တတိတိဒဠဗ္ဗံ။ ကေဓိပနေတ္ထသဒ္ဓါနံ ပုဗ္ဗာပရ ဘာဝတော
အတ္တာနံ ပုဗ္ဗာပရဘာဝေါသိယာတိ အတ္ထံဂဏ္ဍန္တိ။ တံတေ သမေ
ကတ္ထတ္တာတိဝစနေနအသမေန္တိဝိယခါယတိ။ ဂေါသဒ္ဓဿ ဝိဘာတုန္တံ
သေနအဠတောအဿသဒ္ဓေနိပတနံသန္ဓာယာဟဂဝဿကန္တိဇေတ္ထ သဒ္ဓ
ပုဗ္ဗာပရိယံသမ္ဘဝတိတိ။ ဂဝတ္ထဿအဿသဒ္ဓါဘိဓေယျတံ သန္ဓာယာ
ဟဇေမတ္ထပုဗ္ဗာပရိယဗြိသိယာတိ။ တတောကိန္တိ စေတိတေနတ္ထ ပုဗ္ဗာ
ပရိယေနကိံသိဇ္ဈတိတိစေဝဒေယျာသိတိအတ္ထော။ ဒိန္နံဂဝဿသဒ္ဓါနံ
ကေသေဝတ္ထဿဝါစကတ္တာ အာဟ ဗဟုဝစနာနုပပတ္တိတိ။ ဣမမေ
ဝတ္ထံသရူပတော ဒသေန္တော ဂဝဿကန္တိ။ ပ။ နာနုပပတ္တိတိအာဟ။
အဿသဒ္ဓါဂူပတိဠတိတိအနေနာဿ သဒ္ဓဿာပိ ဂါဝတ္ထဝါစကတ္တံ
နိဒသေတိ။ ဂေါသဒ္ဓသိဟိ သကတ္ထမဿသဒ္ဓေ အာဝိကတွာ နိဝတ္တိ
တေ တသိယေဝဂဝတ္ထေ အဿသဒ္ဓေါဝ ဥပဂတ္တာ တိဠတိတိအဿ
သဒ္ဓေနဂဝတ္ထဿာပိကထနတောတိအတ္ထော။ ဇေံတေသမေ ကတ္ထတ္တာ
တိဇေံတေသံဒိန္နံဂဝဿသဒ္ဓါနံကေသိယေဝ ဂဝတ္ထေဝတ္ထနတော ဗ
ဟတ္ထာ ဝိကာရိကာ ဗဟုဝစနာနု ပပတ္တိဟောတိတိ အတ္ထော။ ဇေကော
အတ္ထော ယေသံတေ ဇေကတ္တာ။ ဇေကတ္တာနံ ဂဝဿသဒ္ဓါနံ ဘာဝေါ
ဇေကတ္ထတ္တံ။ တသ္မာဇေကတ္ထတ္တာ။ ဇေကဿတ္တာမိကရဏသေ ကက္ခဏေ
ယေဝါခာရဘာဝေါပိ နသမ္ဘဝတိတိ အနေနာနာခဏိကာနံဟိသဒ္ဓါန
မတ္တာတိခာနတာတိ ဒသေတိ။ ယထာ နေကာရမ္ပဏိကမ္ပိ စိတ္တံ ဇေ
ကသိညေဝ ခဏေ နာလမာရမ္ပဏနွယဂ္ဂါဟော၊ ဇေမနေကတ္ထ ဝါစ
ကောပိသဒ္ဓါဇေကသိယေဝခဏေနာလမတ္ထနွယ မာဝိကာတုန္တိဒဠဗ္ဗံ။
သဒ္ဓေနေဝတ္ထဗောသေန္တဝါအတ္ထဿအမိကရဏန္တိ အတ္ထာမိကရဏံ။
အတ္ထသိ သဒ္ဓသန္တိဝေသတော အတ္ထော အမိကရဏံ ဇေသဿာတိပိ
အတ္ထာမိကရဏံ။ တသဉ္စာယတ္ထာပိသဒ္ဓါယေဝါမိပေတော။ တသ္မာ
ဇေကဿသဒ္ဓဿဇေကက္ခဏေယေဝ ဒိန္နံအတ္တာနံ အာခာရဘာဝေါပိန
သမ္ဘဝတိ၊ အသမတ္ထတ္တာတဒါခာရေနဘဝိတုန္တိ အတ္ထော။ ယထာဝါ
တျာဒိပရိဟာရော။ တတ္ထ သမာသေသမုဒါယတောတိ သမာသဿသ

မုဒါယတ္တော၊ ပဒသမုဒါယဿ သမာသပဒတ္တာ ဟောတေဝဗဟုဝစ
နန္တိ အတ္ထော။ ပဒသမုဒါယတောသမာသပဒေ အတ္ထဗဟုတာဟောတိ။
တဿှာဟောတေဝ ဗဟုဝစနန္တိ ပိရုတ္တံဟောတိ။ တဿပဒဿာတိပဒ
သမုဒါယဘူတဿ တဿ သမာသပဒဿ။ သမုဒါယတော တျာဒိ
စောဒနာ။ တတ္ထ သမုဒါယတောသိဒ္ဓမိတိစေတိ သမုဒါယတောဗဟု
ဝစနံသိဒ္ဓံ၊ ဣတိဝစနံစေ ဝဒေယျာသိတိအတ္ထော။ တန္နာတျာဒိ ပရိဟာ
ရော၊ တန္နာတိသမုဒါယဿေကတ္ထတ္တာတိတံဝစနံဘဝတာနဝတ္တဗ္ဗန္တိ
အတ္ထော။ တေသမေကဿေဝါတိတေသံဂဝဿသဒ္ဓါနံအန္တရေဇကေ
ကဿေဝသဒ္ဓဿာတိအတ္ထော။ တထာအဿသဒ္ဓေါတိအဿသဒ္ဓေါတ
ထာအဿဂဝတ္ထေဒိပေတိတိအတ္ထော။ ဇကောယေဝါတျာဒိစောဒနာ။
တန္နာတျာဒိပရိဟာရော။ တန္နာတိတံစဟုန္တံယေဝါနယနံ သိယာတိဝစ
နံနဝတ္တဗ္ဗံ၊ ဂေါသဒ္ဓေါဟိ ယံဂမနာဘိဏ္ဍမသနသင်္ခါတမတ္ထဒ္ဓယံ ဝါစ
ကော၊ တဒေဝတ္ထဒ္ဓယံ အဿသဒ္ဓေါ အဘိဝဒတိ။ နအညံ။ တေနာဟ
တေနဝတ္ထဒ္ဓယေနာတျာဒိ။ ဇေမပိတျာဒိစောဒနာ။ ဇေမပိတိ ကိဉ္စာ
ပျူဘောသဒ္ဓါဇကဿေဝတ္ထဿာဘိဓာယိနော၊ တထာပိတိ အတ္ထော။
ဂဝဿသဒ္ဓါနံ အညမညတ္ထဝါစကတ္တံ သန္ဓာယာဟ အညဝါစကေန
အညဿဝစနံသိယာတိ။ အနေနေကက္ခဏေ အတ္ထဒ္ဓယဿာ ဓာရတာ
ဝါဘာဝံဒိပေတိ။ *ယထာဟိဂေါသဒ္ဓေါအဿတ္ထေဝတ္ထမာနောသကတ္တံ
ဇဟာတိ၊ သကတ္ထေဝတ္ထမာနောဝါ အဿတ္ထံ၊ ဇေမိတရောပိ။ ကဿာတိ
စေ။ ပိရုဒ္ဓဘာဝါနမေကက္ခဏေ ဂဟဏဿာ သမ္ဘဝတောတိ အဓိပ္ပါ
ယော။ ဂဝဿသဒ္ဓါနံ အညမညတ္ထဝါစကတံနိသေခေတွာ သကတ္ထဝါ
စကတံဒဿေန္တော တန္နာတျာဒိမာဟ။ ပရိဟာရော။ တန္နာတိ အညဝါစ
ကေနအညဿဝစနံသိယာတိ တံဝစနံ နဝတ္တဗ္ဗံ၊ တုလျာဓိကရဏတ္တာ
သကတ္တာဘိဓာနန္တိ တုလျာဓိကရဏတ္တာ ဒိန္နံသဒ္ဓါနံ ဒိဟိသဒ္ဓေဟိသက
သကတ္တာဘိဓာနံဟောတိတိအတ္ထော။ ဂေါဒဗ္ဗသိဟိဂမနံအဘိဏ္ဍမသ
နဉ္စာတိအတ္ထဒ္ဓယမုပလတ္တိ၊ ဇေမဿဒဗ္ဗေပိ။ ဂဝဿတ္ထေသုဝတ္ထမာ
နောဟိ ဂေါသဒ္ဓေါအသနံပဟာယ သကတ္ထဘူတံ ဂမနမာဂမ္ဘဝတ္တတိ။
အဿသဒ္ဓေါပိ အဿဂဝဿတ္ထေသု ဝတ္ထမာနော ဂမနံပဟာယ သ
ကတ္ထဘူတမသနမာဂမ္ဘဝတ္တတိ။ ဣတိဒိသု ဒဗ္ဗေသုပလတ္တိမာနဂမနဒ္ဓယ
ဝါစကတ္တာသကတ္တာဘိဓာနံ ဂေါသဒ္ဓဿ၊ တထာဣတရဝါစကတ္တာသ

ကတ္တာဘိဓာနမဿသဒ္ဓဿ။ ဧကေသိစ္စတ္ထေဝတ္ထန္တိ တိတုလျာဓိကရဏ
တာသမ္ဘာတိ။ တဗ္ဗာဟယထာဟိ ဂေါပိဏ္ဍေတျာဒ်နာ။ တထာအဿ
ဒဗ္ဗေဝိတိအဿဒဗ္ဗေဝိ ဂမနပဝတ္တိကာရဏမာဂမ္ဘ တထာဂေါသဒ္ဓေါပ
ဝတ္တတိတိအတ္ထော။ တထာဂေါပိဏ္ဍေဝိတိဂေါပိဏ္ဍေဝိ အဘိဏ္ဍမသန
မာဂမ္ဘ အဿသဒ္ဓေါ ပဝတ္တတိတိအတ္ထော။ ဣတျဘိန္ဒမေကသ္မိစ္စတ္ထေ
ဝတ္တနတောတုလျာဓိကရဏတာစသကတ္ထဝါစကတာစ ဒိပိတာဟော
တိ။ ယဒိဂမနမာဂမ္ဘ အဿဒဗ္ဗေဂေါသဒ္ဓေါ၊ အသနမာဂမ္ဘ ဂေါဒဗ္ဗေ
အဿသဒ္ဓေါစပဝတ္တတိ၊ သဗ္ဗေဝိသတ္တာဂဝဿတ္ထမနတိက္ကမေယျံ ဂ
မနာသနဿ သမ္ဘဝတောတိ အယုတ္တမတ္ထေ သွဝိဘာဂကာရိကိရိယ
မာဂမ္ဘ သဒ္ဓသန္ဓိဝေသောတိယုတ္တိံ စေတသိသမာဓာယ စောဒေန္တော
ကာရဏဗ္ဗာဂမ္ဘအတ္ထေ သဒ္ဓသန္ဓိဝေသောတိအာဟ။ စောဒနာ။ ကာရဏ
သဒ္ဓေါပနေတ္ထ ကိရိယာဝါစကော။ ကိရိယာကရဏံ။ ကရဏမေဝကာ
ရဏံ။ ကတ္ထဝိကရဏန္တိပိ လိခိတံ။ ဂေါသဒ္ဓဿသတ္ထေဂဝတ္ထေစသ
သဒ္ဓဿသန္ဓိဝေသော ပဝတ္တိကိရိယဗ္ဗာဂမ္ဘဟောတိ ကိန္တိအတ္ထော။ န
ကေဝလမဿာဒိဒဗ္ဗေ ဂမနာဒိကိရိယမာဂမ္ဘဂဝါဒိသဒ္ဓပဝတ္တိ၊ အထစ
ကိန္ဒန္ဒဿနဗ္ဗာဂမ္ဘဟောတိတိဒေသန္တော နကေဝလံဘော။ ပ။ ဒဿ
နန္တိတိအာဟ။ ပရိဟာရော။ ဘောကေဝလံ အဿာဒုတ္ထေဥပလဟ္မမာနာ
ဂမနာဒိကိရိယာ တသ္မိံ ဂဝါဒိသဒ္ဓပဝတ္တိယာ ဟောတုန၊ အထခေါ ကိ
မညံဒဿနမ္ပိ၊ ဒန္ဒဝိသယေ တေသံသဒ္ဓါနံ ဒဿနမ္ပိဟောတုတိအတ္ထော။
အဿဂဝတ္ထေသု ဝတ္တမာနာ ဂဝဿသဒ္ဓါ ဂမနာသနကိရိယဗ္ဗ ဒန္ဒ
ဝိသယဗ္ဗာတိ ဟောတု ဒုယ မာဂမ္ဘ ဝတ္တန္တိ၊ န ကိရိယာမတ္တမေဝါတိ
ဂုတ္တံ ဟောတိ။ ဒဿနဿမညဝသေနစောဒေန္တော ဒဿနံ ကရဏ
မိတိ စေတျာဒိမာဟ။ စောဒနာ။ ကာရဏန္တိ ဂဝါဒုတ္ထေအဿာဒိ
သဒ္ဓပဝတ္တိယာ ဟောတု။ နစေဝံ လောကေသမမိဂမောတိ လောကေဇ
နာနံ အဿဒဗ္ဗေဂေါသဒ္ဓဿ ဂေါဒဗ္ဗေအဿသဒ္ဓဿ သမမိဂမော န
ဟောတိ။ ဂုတ္တတ္ထမေဝသရူပဟောဒေသန္တော နဟိလောဇက။ ပ။ ဂ
ဝဿာတိအာဟ။ ကတ္ထဝိပန နစသဒ္ဓေါနဒိဿတိ။ တတ္ထလောကေသမ
မိဂမောတျာဒိပရိဟာရော။ လောကေသမမိဂမောတိမိနာ ဒန္ဒဝိသယာ
ဘာဝါနံ ဥဘိန္ဒိဂဝဿသဒ္ဓါနံအဿဂဝတ္ထေသန္ဓိဝေသောဘာဝံဒိပေတိ။
တဒ္ဓိပနေနစတတ္ထတေသံသန္ဓိဝေသောစ ဝိဘာဝိတောဟောတိ။ တသ္မာ

ဇေယျောပုဏ္ဏား ယောဇနာ ဒဠုဗ္ဗာ၊ လောကေ ဂေါပိဏ္ဏေ အဿသဒ္ဓဿ
 အဿဒဗ္ဗေစဂေါသဒ္ဓဿ နိဝါရေတာ၊ နာညော ဂဝဿဒဗ္ဗာနံ သမပိ
 ဂမောယေဝ။ တဗ္ဗာဟ နဟိလောကေ။ ဗ။ ဂဝဿာတိ။ ဘောပုရိသ
 တုံဂါဝံ အာနေဟိတိ ဝုတ္တေ အာဏတ္တေနဇနေန ဂေါနာမေသောတိ
 ဥတွာ အဿဿာနယနံလောကေ နဟိဘဝတိ အနဿတ္တာဂဝဿာ
 တိအတ္ထော။ ဇေယျောပုဏ္ဏား ဂဝဿသဒ္ဓါနံ အဿဂဝတ္ထေသုပ္ပဝတ္တိ
 ဒသေတွာ နန္ဒဘာဝါနံ တဒတ္ထဝါစကတ္တံဒသေန္တော တဗ္ဗိသယံစေတံ
 တျာဒိမာဟ။ ဇေတံဂေါသဒ္ဓဿဂဝဿတ္ထဿပရိဒိပနုဗ္ဗ အဿသဒ္ဓဿ
 အဿဂဝတ္ထဿပရိဒိပနုဗ္ဗန္ဒုဗိသယမေဝါတိအတ္ထော။ နန္ဒသ္မိံဟိယေဝ
 တေသမတ္တန္ဒုယဝါစကတာ သမ္ဘဝတော။ သောန္ဒုဗိသယောဟေတု ဇေ
 တသတ္တန္ဒုယပရိဒိပနုဿာတိတံဝိသယံ။ ထလဇလနိလာနလာဒိယော
 ဂေတိ ပထဝါပတေဇဝါယာဒိပစ္စယသာမဂ္ဂိယံ။ ယဒိဂေါသဒ္ဓေတျာဒိ
 စောဒနာ။ အပ္ပယောဂေါတိ လောပမာဟ။ အဝုတ္တတ္တာတျာဒိပရိဟာရော။
 တထေဝိတရောတိ တထာ အဿသဒ္ဓေနဂဝတ္ထဿ အဝုတ္တတ္တာ ဣတ
 ရောဂေါသဒ္ဓေါပယုဇ္ဇတိတိအတ္ထော။ နန္ဒိဒါနိတျာဒိစောဒနာ။ သစ္စံတျာဒိ
 ပရိဟာရော။ ဣခာပီတိဂဝဿကန္တိ ဣမသ္မိံပိပယောဂေ။ တံသဒိသေ
 စာတိတေနအတ္တနေအတ္ထေနဂေါဒဗ္ဗေနသဒိသေအဿဒဗ္ဗေစဝတ္တတိ။
 သဒ္ဓန္တရပယောဂေါတိအဿသဒ္ဓုပ္ပယောဂေါ။ တပ္ပသင်္ဂေါတိစေတိတဿ
 ကမ္မဓာရယ သမာသဿပသင်္ဂေါ သမ္ပတ္တိသိယာ၊ ဣတိဝစနံ စောဝံ
 ဝဒေယျာသိတိအတ္ထော။ ဣတရေနာတိဥတ္တရပဒေန။ တဿပီတိတဿ
 ပိဥတ္တရပဒဿ။ ဇေနာတိ တေနုတ္တရပဒေန။ ဝိနာပိပကာသကံ ပကာ
 သိယမာနဿ ပကာသနေ ပယောဇနာဘာဝါတိ ဂဝတ္ထဿ ပကာ
 သကံဂေါသဒ္ဓိဝိနာဝိဂေါသဒ္ဓေန ပကာသိယမာနဿဂဝတ္ထဿ အဿ
 သဒ္ဓေနပကာသနေ ပယောဇနာဘာဝါတိအတ္ထော။ နနုစာတျာဒိစောဒ
 နာ။ ဝုတ္တတ္ထမေဝသာဓေန္တော နဟိ တျာဒိမာဟ။ နဟိသမတ္ထောတိ
 သမ္ပန္တော။ သစ္စန္တျာဒိပရိဟာရော။ ဣခပနေကသေသနိဒ္ဓေသောတိ ဣ
 ဓပ္ပယောဂေ ဇေသေသနိဒ္ဓေသောအာစရိယေနကတော၊ သကတ္ထသဒိ
 သတ္တဝါစကာနံ နိန္ဒဂေါအဿသဒ္ဓါနံအန္တရေ ဇေသလောပံကတွာ
 နိန္ဒိဗ္ဗသဒ္ဓေနိတရတ္ထဿာပျာတိဓာယကတ္တာပုဗ္ဗပဒေနတ္တနေအတ္ထဿ
 စေဝ တံသဒိသဿစဂဟိတတ္တာတိဝစနံ နောနယုတ္တန္တိ ဝုတ္တံဟောတိ။

အကတေပျကသေသ နိဒ္ဒေသေ ဧကသေဝ ဂေါသဒ္ဒဿ သကတ္ထ
သဒိသတ္ထဝါစကတ္တံ ယုတ္တိယာသာဓေန္တော ဘိန္နသတ္တိတုာဒိမာဟ။ အ
ဝေတနံ ဒဗ္ဗေသဒ္ဒဿပဝတ္တနံ အဝေတော။ သန္တိ အဝေတောသမဝေ
တော။ သတ္တိသာဂုဏေနသမဝေတောသတ္တိသမဝေတော။ ဘိန္နာနံဒဗ္ဗာနံ
သတ္တိသမဝေတော ဘိန္နသတ္တိသမဝေတော။ ဂဝဿကန္တိ ဝဒတာ
အာစရိယေန သန္တိသိတောတိ ပဒါဝသေသသမ္ပန္နော။ သေတောဓာဝ
တိတိတ္ထေ သေတောတိသိနာ တာဒိသောဂေါဏောပိ အသေသပိ ဝုစ္စ
တိ ဂုဏသာမညတ္တာ။ ယထာဟိ ဂုဏေနဝဘိန္နဝတ္ထ။ နမေကတ္ထသ
မောဓာနံ၊ နေတရထာ၊ ဝေမေတ္တာပိ ဂေါသဒ္ဒေါ ဂတိသာမညဝသေန
သဒိသတ္ထမပျဘိဓာယိတိဝုတ္တံဟောတိ။ အနပေက္ခိတပဝတ္တိနိမိတ္တန္တိ
သဒ္ဓပ္ပဝတ္တိယာနိမိတ္တံပဝတ္တိနိမိတ္တံ။ အနပေက္ခိတံပဝတ္တိနိမိတ္တံယသ္မိန္တိ အ
နပေက္ခိတပဝတ္တိနိမိတ္တံ။ သရူပမတ္တန္တိ သိနာတုလျာဓိကရဏံ။ သဟရူပေ
နာတိသရူပံ။ သရူပဿမတ္တံ၊ သရူပမေဝဝါမတ္တန္တိ သရူပမတ္တံ။ အထဝါ။
အနပေက္ခိတံပဝတ္တိနိမိတ္တံ အနပေက္ခိတပဝတ္တိ နိမိတ္တံ၊ သဒ္ဓပ္ပဝတ္တိယာနိ
မိတ္တတူတံ ဂမနမနပေက္ခိတွာသရူပမတ္တမေဝပဋိစ္စ ဂေါတိ နိဒ္ဒေသေ
ကတောတိ အတ္ထော။ အနေန သရူပမတ္တမာဂမ္မ နိဒ္ဒေသေသပိ သကတ္ထ
သဒိသတ္ထ ဝစနသမတ္ထော ဟောတိတိ ဒသေတိ။ ပဒိပဇ္ဈာယောဝါ
သန္တိသိတောတိ ဂဝဿကန္တိ ဧတ္ထ ဂေါတိ ဝဒတာ ပဒိပဇ္ဈာယော
သန္တိသိတော။ တသ္မာဂေါသဒ္ဒေါ အတ္ထဒ္ဓယာပိကရဏသမတ္ထောတိ
အတ္ထော။ အလံသဒ္ဓန္တရဂ္ဂဟဏေနာတိအဿသဒ္ဓဂ္ဂဟဏေနနိပ္ပယော
ဇနန္တိ အတ္ထော၊ သန္ဓေဟာပဂမတ္တန္တိ ပဟာယုတ္တရပဒသံယောဂံ ဂေါ
တိဝုတ္ထေ တုလျာဏ္ဍသဗ္ဗာနာဒိမာဂမ္မ ကိသိမေဂါဝေါယေဝ၊ အထဂ
ဝဿကာတိဥပ္ပဇ္ဇမာနသန္ဓေဟာပဂမတ္တန္တိ အတ္ထော။

(၃၁၇-၂) သညာပခာနတ္တာလောပဿပဋိလဒ္ဓသညာနံလောပ
ပိမိဝိခာနမာရဘတာသညာနန္တရံ တေသံဝိဘတ္တိယောလောပါစေတိ
ဝုတ္တံ။ တထာဟိ သညာပခာနောဝလောပေါတပ္ပဋိဗဒ္ဓတ္တာ။ လောပပခာ
နောစသမာသေဝ လောပေနပဒသင်္ခေပတော။ ကတ္ထဝိဒမေဝလောပန္တိ
အဝိဘာဝိတသရူပတ္တာ လောပသရူပံ တာဝစောဒေန္တော အထကော
သောလောပေါတိ အာဟ။ စောဒနာ။ တံသရူပံ ဒသေသန္တော အဒဿ
နန္တိ အာဟ။ ပရိဟာရော။ အဒဿနမတ္တသာမညဝသေန စောဒေန္တော

အဒဿနံလောပေါတိစေတျာဒိမာဟ။စောဒနာ။တတ္ထဘောဒေဝါတိဒေ
ဝသဒ္ဓတောအကာရသ္မိံဟိအပနိတေ တဿပုဗ္ဗာပရဘာဂေသရာနမ
ဒဿနသမ္ဘဝါဒိဗန္တိ ဝါ ပုဗ္ဗောစာတိဝါဒိဗံဘဝေယျ။တေနာဟ ပုဗ္ဗ
သရာတျာဒိ။ယက္ခာဒိသုပျေသေဝနယော။နခေါမယန္တိ၊ဒိပရိဟာရော။
သတောအဒဿနန္တိ သတောအဒဿနံဝိဇ္ဇမာနဿဝိနာသောလောပေါ
နာမာတိအတ္ထော။နစတတ္ထသတော အဒဿနန္တိ တတ္ထဘောဒေဝါတျာ
ဒိသု ပယောဂေသုဒေဝါဒိသဒ္ဓတော အပနိတာကာရဿပုဗ္ဗာပရဘာ
ဂေပကတိယာဝိဇ္ဇမာနဿသရဿာဒဿနံ နစသမ္ဘဝတိတိအတ္ထော။
သတောအဒဿနံလောပေါတိစေတျာဒိစောဒနာ။ အထာဝိစေသိယာ
တိ သစေပျှံဘောတောအဓိပ္ပါယော ဘဝေယျ။ ဝိဒ္ဓံသနဓမ္မတ္တာတိ
သဗ္ဗသင်္ခါရာနံဘိဇ္ဇမာနသဘာဝတ္တာ သတောသဒ္ဓဿသိယာဝါ ဒဿ
နန္တိ သမ္ပန္နော။သဗ္ဗေသံဝိတိ အဝိနကေဝလံလောပေတဗ္ဗာနံဇေ၊ အထ
ခေါ သဗ္ဗေသမလောပနိယာနံသဒ္ဓါနဉ္စ လောပသတ္တာဝါတိ အတ္ထော။
တဿစာပောတုကတ္တာတိ တဿာလောပနိယလောပဿစ အပော
တုကတ္တာသဒ္ဓနိပ္ပတ္တိယာတိအတ္ထော။ ဂုစ္စတေတျာဒိ ပရိဟာရော။ဘဝ
တိစ တေနတေသံ ဗုဒ္ဓိတိ တေန ပုဗ္ဗာဒိသက္ကာရေန တေသံ သက္ကာရ
ကာရကာနံဇနာနံ ဗုဒ္ဓိဘဝတိစ။တန္တိ ဂိလိတံဂုဋ္ဌံ။ အဝေတိတိသဒ္ဓဟ
တိ။ တန္တိတံကိရိယံ။သဒ္ဓပဋိဂ္ဂပကန္တိ နိပ္ပန္နသဒ္ဓသဒိသံ။ တေနာတိဝိ
ဘတ္တိလောပေန။တေသန္တိ တေသံအာစရိယာနံ။အတ္ထပဋိပတ္တိတိ ပဋိပဇ္ဇ
နံဇာနံပဋိပတ္တိ။အတ္ထဿပဋိပတ္တိအတ္ထပဋိပတ္တိ။ သဒ္ဓတ္ထပဋိဝေခေတိ
အတ္ထော။လောကပသိဒ္ဓေါတိ လောကသင်္ကေတေနပသိဒ္ဓေါနိပ္ပန္နောတိ
လောကပ္ပသိဒ္ဓေါ။တသ္မိံ လောကပ္ပသိဒ္ဓေါ။ပရမတ္ထတောတိယထာသဘာ
ဝတော။ကတ္ထဝိဇ္ဇာဓေတုတ္တဝိဇာနနိဝတ္တနန္တိ ဣဓေသုတ္တေဂုတ္တဿလောပဝိ
ဇာနဿကတ္ထဝိပယောဂေနိဝတ္တနံ အဝဓာရဏံနာမာတိအတ္ထော။၊

(၃၁၈-၃) ကတဝိဘတ္တိလောပါနံပကတိဝိမိဝိဇာနမာရဘန္တော
ပကတိစဿသရန္တဿာတိအာဟ။ ကတဝိဘတ္တိလောပဿဗျုဉ္ဇနန္တိ
ပဒဿဝိဘတ္တိလောပကရဏတောပုဗ္ဗဘာဂေသရန္တတံသန္ဓာယာဟ
အဿသရန္တဿပကတိဂ္ဂပါနိဟောန္တိ တိ။အညထာပကတိဝိမိယေဝ
နသမ္ဘဝေယျ။လုတ္တဝိဘတ္တိကဿာဝိသရန္တတ္တာ။လက္ခာ နုသရိဟိလက္ခ
ဏပ္ပဝတ္တိတိ။သရောအန္တောယဿသောယံသရန္တော၊တဿ။သောတာ

တိ ဂူပပ္ပသင်္ဂေတိသောတဏှတိဗျူဠနန္ဒဝသေနဂူပေသမ္ပတ္တေတိအတ္ထော။
 ဗျူဠနန္ဒတံသန္ဓာယာဟ။ တဒနူဂူပေ သမ္ပတ္တေတိ တဿဝိဘတ္တိလော
 ပဿအနူဂူပံတဒနူဂူပံ။ တသ္မိံတဒနူဂူပေ။ ဝိဘတ္တိလောပါနူဂူပံနာမ
 ဗျူဠနန္ဒတာယေဝ။ရာဇပုတ္တောတျာဒိသု လုတ္တဝိဘတ္တိကာနံပကတိယာ
 ဝိဘတ္တိလောပေနေဝသိဒ္ဓတ္တာ အလမသဝစနေနာတိ စောဒေန္တော န
 န္ဒသတိဝိတျာဒိမာဟ။ စောဒနာ။ တတ္ထ ဝိနာဝယောဂေနာတိဒံ အသ
 တိဝိမသ္မိန္ဒိ မဿအန္ဓာချာနဝသေနာရဒ္ဓံ။တသ္မာ ဇေမေတ္ထယောဇနာ၊
 လုတ္တဝိဘတ္တိကာနံသမ္ပန္နမာနော နေမိတ္တိကဿလောပါဒိနော အဘာ
 ဝေါ မဟိရုဟာဘာဝေ ဆာယာဘာဝေါဝိယ တန္တိမိတ္တေ ဝိဘတ္တိမ္ပိ
 လုတ္တောအသတိဝိမသ္မိံယောဂေ သယမေဝ သမ္ပန္နတိ ယသ္မာ၊တသ္မာဝိ
 နာဝယောဂေနာဘာဝေါ သမ္ပန္နတိတိတယာ ဣဒံသုတ္တံနဝတ္တဗ္ဗမေဝ
 နန္တိ၊ယထာဆာယောပနိဿယဿမဟိရုဟဿာဘာဝေ သတိတ
 ဒုပနိသိတာယဆာယာယအဘာဝေါ၊တတ္ထာဝဘာဝိနောတဒ္ဓဘာဝသ
 ဘာဝတ္တာဝိနာဝိ အညေန သာဓကေန သယမေဝသမ္ပန္နတိ၊တထာ သ
 ရလောပေါမာဒေသပစ္စယာဒိမ္ပိ သရလောပေတု ပကတိတိသိဒ္ဓဿဝိ
 ဘတ္တိနိမိတ္တဿပုဗ္ဗလောပဿ အဘာဝေါ တေသံဝိဘတ္တိယော လော
 ပါပေတိမိနာ ဝိဘတ္တိမ္ပိလုတ္တေဝိနာနေနယောဂေနသယမေဝ သမ္ပန္နတိ။
 တသ္မာ အလမိမဿာစနံ နန္တိဝိပုတ္တံဟောတိ။ တဿ လောပဿ နိ
 မိတ္တံကာရဏန္တိ တံနိမိတ္တံ။ တသ္မိံတံနိမိတ္တေ။ ဝိဘတ္တိမ္ပိတိမိနာတုလျာ
 ဝိကရဏံ။ နေမိတ္တကဿလောပါဒိနော အဘာဝေါနာမ ပကတိဘာ
 ဝေါယေဝ။ အာဒိဂ္ဂဟဏေနာဒေသံ သင်္ဂဏှာတိ။ တသ္မာ ပကတိဘာ
 ဝေါနာမ လောပါဒေသာဘာဝေါတိဒဠဗ္ဗံ။ တန္နာတျာဒိ ပရိဟာရော။
 တသ္မာတဒပဂမတ္ထမသဝစနန္တိ ယသ္မာဇေဝံသင်္ဂာသိယာ၊တသ္မာ နေ
 မိတ္တကဿလောပါဒိနော အဘာဝေါ ဘဝေယျ နစေတိ ပဝတ္တာယ
 သင်္ဂာယအပဂမတ္ထံ အဿသုတ္တဿဝစနန္တိ အတ္ထော။ တဒတ္ထမ္ပိတျာ
 ဒိစောဒနာ။ တဒတ္ထမ္ပိတိတဿာသင်္ဂာယာပဂမတ္ထမ္ပိတိအတ္ထော။ နိ
 ယမောဘဝိဿာတိတိ နေမိတ္တကာဘာဝေ နိယံမော သန္တိဋ္ဌာနကရဏံ
 ပယောဂဝသေနဘဝိဿာတိတိအတ္ထော။ ဥဘိန္ဒုမ္ပိဟိ သမ္ဘဝေသတိတိ
 နိမိတ္တာဘာဝေ နေမိတ္တကာဘာဝဿစ နေမိတ္တကာ ဘာဝဿာစာတိ
 ဥဘိန္ဒုမ္ပိကာရဏာနံသမ္ဘဝေသတိတိအတ္ထော။သမုဒါယာဝယဝ ဝါကျ

နိဗ္ဗတ္တိသမ္ဘဝေဝိတိ သမုဒါယ ဝါကျနိဗ္ဗတ္တိသမ္ဘဝေဝိ အဝယဝဝါကျ
 နိဗ္ဗတ္တိသမ္ဘဝေဝိတိယောဇနာ။ သမုဒါယံကတွာ ရာသိံကတွာ ဝါကျံဝ
 စနံသမုဒါယဝါကျံ။ တဒေဝနိဗ္ဗတ္တိ သမုဒါယဝါကျနိဗ္ဗတ္တိ။ သမုဒါယံ
 ကတွာဝါဝါကျဿ သဒ္ဓဿနိဗ္ဗတ္တိ သမုဒါယဝါကျနိဗ္ဗတ္တိ။ အဝယဝံ
 ကတွာဝိသံဝိသံကတွာ ဝါကျံဝစနံအဝယဝဝါကျံ။ တဒေဝနိဗ္ဗတ္တိ အဝ
 ယဝဝါကျနိဗ္ဗတ္တိ။ အဝယဝံကတွာဝါဝါကျဿသဒ္ဓဿနိဗ္ဗတ္တိအဝယဝ
 ဝါကျနိဗ္ဗတ္တိ။ ဣဒံရတ္တံဟောတိ။ ယထာ သမုဒါယာဝ ယဝဝါကျနိဗ္ဗတ္တိ
 သမ္ဘဝေဝိ သတိဝိနာဝယဝက္ခယောညာညာပကောနယောဂေန အဝယဝ
 သန္တိသိတာနံ အာကာရောတျာဒိနံ ပယောဂါနံ သိဒ္ဓတ္တာ အဝယဝေ
 အက္ခရသညာကတာ၊ နသမုဒါယေတိစ၊ ယထာ ဝိနာဝသမုဒါယေသ
 မာသသညာ ဝိဓာယကောနယောဂေန သမုဒါယ သန္တိသိတာနံ ကထိန
 ဒုဿန္တျာဒိနံသိဒ္ဓတ္တာသမုဒါယေသမာသသညာကတာ၊ နာဝယဝေတိစ
 ဝိညာယာတိ။ ဧဝံနိဗ္ဗတ္တာဘာဝေနေမိတ္တကာဘာဝဿနိယမေ ဝိနာဝါ
 နေနယောဂေနပုရိသောတျာဒိနံ ပယောဂါနံ * သိဒ္ဓတ္တာ ဝိညာယာတိတိ
 နိယမကရဏတ္ထမဝိနဝတ္တဗ္ဗမေဝိဒန္တိ။ သစ္စန္တျာဒိပရိဟာရော။ တထာ
 ဝိဘိဇေဝံပယောဂဝသေနနေမိတ္တကာဘာဝဿနိယမေ ဝိညာယမာနေ
 ဝိတိအတ္ထော။ ဣဟာတိဣမသ္မိံ သမာသာမိကာရေ။ ပုနညာပနေ ပယော
 ဇနံဒဿေန္တော ကွံပစ္စယန္တာဒိသံသိဒ္ဓိတိအာဟာ။ တဿာယမတ္ထော၊
 ပယောဂဝသေနေဝါမိပ္ပေတတ္ထေ သိဒ္ဓေဝိ တဒတ္ထဿ ပုနာနေန ယော
 ဂေန ဉာပနေ ပယောဇနံနာမ ဣဟေဝ သမာသာမိကာရေယေဝ နိ
 မိတ္တာဘာဝေ နေမိတ္တကာဘာဝဿ နိယမိတတ္တာ အညတ္တနိမိတ္တာ
 ဘာဝေနေမိတ္တကာဘာဝေဝိ နိယမိတောတိကတွာ ကွံပစ္စယန္တာဒိနံ
 သံသိဒ္ဓိဟောတိတိ။ ဝုတ္တတ္ထမေဝရူပံသရူပေနာဝိကရောန္တော ဘုဇဂေါ
 တျာဒိမာဟ။ ဘုဇဂေါတိအာဒိသုဟိ နေမိတ္တကာဿ လောပဿာဘာ
 ဝေါဘဝေယျာတိသမ္ဘန္တော။ သစေနိမိတ္တာဘာဝေ နေမိတ္တကာဘာဝေါ
 တိကာရဏဗျုဝဟာတိယုတ္တိ နာမညမာဂမ္ဘုဒမနမိတံဘဝေယျ။ တဒါ
 အသုကသ္မိံ ယေပါမိကာရေနိမိတ္တာဘာဝေ နေမိတ္တကာဘာဝေါဟော
 တိတိ နိယမာဘာဝတော ဘုဇဂေါ တျာဒိသု ဘုဇသဒ္ဓုပပဒဿ ဂမု
 သပ္ပဂတိဒ္ဓိတိမဿ လဒ္ဓဓာတုသညာဒိဿ အန္တေ ကွံပစ္စယံကတွာ
 ကသ္မိံ ကွံမိနိမိတ္တေ ဓာတွန္တဿလောပေါကွံမိတိမိနာယောဂေန ဓာ

တွန့်မကာရသို့လုတ္တေ ပုနက္ခိလောပေါစေတိမိနာ ဓာတွန့်လောပ
 နိမိတ္တမိက္ခိမိလုတ္တေ နေမိတ္တကဿ ဓာတွန့်လောပဿအဘာဝါ မ
 ကာရန္တတာဝဘဝေယျ။ ဝေဠုသတိဘုဇဂမောတိဂူပပသင်္ဂတော ဣဓ
 နိယမကရဏဂူပေန အညတြ တဒဘာဝနိယမနတ္ထမိဒမဓိတန္တိ ဝုတ္တံ
 ဟောတိ။ အာဒေသာဘာဝေါသိယာတိမိနာပုနသတ္ထုသဒ္ဒမေဝဒိပေတိ။
 ဝေန္တုရိညာယမာနေတိ နိမိတ္တာဘာဝေပိ နေမိတ္တကဿဘာဝေ ဝေ
 ဝုတ္တနယေနရိညာယမာနေတိအတ္ထော။ တဒတ္ထန္တိ နေမိတ္တကဘာဝတ္ထံ။
 နာဘာဝပ္ပသင်္ဂါတိသမာသာမိကာရေယေဝ နေမိတ္တကဘာဝနိယမ
 ကရဏ လေသေန အညတ္ထ နေမိတ္တကဘာဝ သာဓနတ္ထံ ဝုတ္တဿ
 သုတ္တဿ အဘာဝပ္ပသင်္ဂါ နဟောတိ။ တသ္မာ ကွိပစ္စယန္တာဒိနံ သံ
 သိဒ္ဓတ္ထံဣဒမဓိယိတဗ္ဗန္တိ အတ္ထော။ တဒတ္ထမပိတျာဒိစောဒနာ။ တဒတ္ထ
 မပိတိဘုဇဂေါတျာဒိသု တဿဓာတွန့်လောပါဒိနော နေမိတ္တကဘာ
 ဝဿ ဥာပနတ္ထမပိတိ အတ္ထော။ တေနရိညာယတိ နာဘာဝေါဟော
 ကိတိ နိမိတ္တာဘာဝေပိ နေမိတ္တကဿ ဓာတွန့်လောပါဒိနော အ
 ဘာဝေါ နဟောတိတိ အယမတ္ထော ဝိနာဝါနေန သုတ္တဝစနေန ကွိ
 လောပါဒိကေဒိသွာပိ ဓာတွန့်လောပါဒိ ကရဏေနဝ ဝိညာယတိ။
 တသ္မာနဝတ္တဗ္ဗန္တိ။ အညထာတိ အညေနပကာရေန ယဒိဘဝေယျ။ သ
 စေ ကွိလောပါဒိမိကတေဓာတွန့်နံ ပကတိဘာဝေါ ဘဝေယျာတိ
 အတ္ထော။ တာဒိသဿေဝ ပယောဂဿာဘာဝတောတိ ကွိလောပါ
 ဒိ ဝိနိရုတ္တဿ ဘုဇဂကွိတျာဒိကဿ ပယောဂဿာ ဘာဝတော
 ဓာတွန့်လောပါဒိဝစနမေဝနိရုတ္တကံ ဘဝေယျာတိအတ္ထော။ ကိန္တေ
 န ဥာပကေနာတိယသ္မာ ကွိလောပါဒိကေ ဒိသွာပိ ဓာတွန့် လောပါ
 ဒိဝိဓာနေနေဝ နေမိတ္တကဿ ဓာတွန့်လောပါဒိနောနာဘာဝေါ ဟော
 တိတိ ဝိညာယတိ။ ဣတိတသ္မာ ကာရဏာဝိနာဝါနေန သုတ္တဝစနေန
 အဓိပ္ပေတတ္ထဿလောပါဒိနောအဘာဝဿေဝသိဒ္ဓတ္တာ တေနဓာတွန့်
 လောပါဒိ ဥာပကေန သုတ္တေန ကိပယောဇနံ။ အပ္ပယောဇနတ္တာ အ
 လံ သုတ္တဝစနေနာတိ ဝုတ္တံ။ ဘုဇဂေါ တျာဒိသု ကွိလောပါဒိကေ
 ပဿတာဓာတွန့်လောပါဒိဝိမိမာရဒ္ဓတ္တာဝ နိမိတ္တာဘာဝေ နေမိတ္တက
 ဘာဝေါ သဘာဝပ္ပသိဒ္ဓေါတိကတွာ ကိဉ္စာပိတမနုဇ္ဈယိတဗ္ဗိတထာပိ
 ကာရကာဒိပယောဂသံသိဒ္ဓိ ဥာပကတ္ထမိဒမဓိယိတဗ္ဗမေဝါတိဥာပက

ပယောဇနံဒသေသန္တော ကာရကာဒိသံသိဒ္ဓိ တျာဒိမာဟ။ ပရိဟာရော။
 တတ္ထကိတကတ္တာနာမတ္တံ။ပဂတေ ဓာတုတ္တမာဂမ္မပဝတ္တံဿ ဣပ္ပပစ္စ
 ယဿာဘာဝေါ ဘဝေယျာတိ သမာသင်္ဂါကာရေ နေမိတ္တကာဘာဝ
 နိယမကရဏန္ဒါရေနအညတြိနေမိတ္တကာဘာဝဿာကေမိဒံ နိမိတ္တာဘာ
 ဝေ နေမိတ္တကာဘာဝေါတိ ဝုတ္တယုတ္တိဗျာပကံသန္ဓာယ အဝုတ္တံဘဝေ
 ယျ။ တဒါကရကရဏေတိမဿ လဒ္ဓဓာတုသညဿ ဓာတုဿန္တော
 လောပေါနေကသရသေတိဓာတုန္တလောပံကတွာတတောသဗ္ဗတော
 ဣတ္ထာဝီဝါတိဣပ္ပပစ္စယံကတွာ တဿ အနကာယုဏ္ဏနန္တိ အကာ
 ဒေသံကတွာ အညေသုစာတိ အာဒိသရဿဝုဒ္ဓိံကတွာ တန္တိတသမာ
 သကိတကာနာမံဝါ တဝေတုနာဒိသုစေတိမိနာ ကိတကတ္တာ ပယော
 ဂဿနာမတ္တံ။ပဂတေဓာတုမိ ပဌမံဓာတုတ္တမာဂမ္မပဝတ္တံဿ ဣပ္ပပစ္စ
 ယဿာဘာဝေါဘဝေယျ။ဇေဝဉ္စသတိကာရကောတိ ပယောဂသံသိဒ္ဓိ
 ယေဝစနာသံဘဝေယျ။ တထာ ပဗ္ဗတယတိတိဇ္ဇေ ပဗ္ဗတသဒ္ဓတော
 အာယနာမတော ကတ္တံ။ပမာနာဒါစာရေ တိမိနာ နာမတ္တမာဂမ္မ ပ
 ဝတ္တံဿာယပစ္စယဿ ဓာတုပစ္စယေဟိ ဝိဘတ္တိယောတိမိနာ တိပစ္စ
 ယသ္မိံကတေဓာတုတ္တမာဂမ္မ အဘာဝေါသိဟာ။ တသ္မာ တဒဘာဝ
 နိရာကရဏေနကာရကာဒိသံသိဒ္ဓိညာပကတ္ထ မိဒမဓိတန္တိ ဝုတ္တံဟော
 တိ။တေနဝိညာယတိနာဘာဝေါ ဟောတိတိ နေမိတ္တကာဿ ဣပ္ပပစ္စ
 ယာဒိနေ အဘာဝေါ နဟောတိတိ အယမတ္ထော နာမတ္တာဒိကေ နိ
 မိတ္တာဘာဝေပဿတာ ဣပ္ပပစ္စယာဒိကရဏေနဝိညာယတိတိ ဇေ
 ဝတ္တံနုစသက္ကာ။ကသ္မာတိစေ။ နာမတ္တာဒိသံသိဒ္ဓိယာ တဒါရမ္ဘောတိ
 မန္တံသက္ကုဏေယျတ္တာ။တေသံဣာဒိပစ္စယာနံအာရမ္ဘော တဒါရမ္ဘော။
 ဣဒံဝုတ္တံ ဟောတိ။ယဒိဣပ္ပပစ္စယော ဓာတုတ္တသံသိဒ္ဓိယာ အာယပစ္စ
 ယောစ နာမတ္တသံသိဒ္ဓိယာ ကတော ဘဝေယျ။ဘဝေယျာဝံ ဝတ္တံ
 တပ္ပုဗ္ဗိဗဒ္ဓတ္တာ ပစ္စယာရမ္ဘဿ။ အထစပန ဣပ္ပပစ္စယော ဓာတုဿ
 နာမသံသိဒ္ဓိယာ ဓာတုမာကတော။အာယပစ္စယောစ နာမဿ ဓာတု
 သံသိဒ္ဓိယာ နာမမာကတော။ဇေဝံနာမဓာတုတ္တဿာကေဿ ဣာဒိပစ္စ
 ယဿဓာတုနာမမာကတတ္တာ ပုနနာမဓာတုတ္တံ။ပဂတေ ဓာတုနာမမိ
 အတ္တနောနိမိတ္တဘူတဿ ဓာတုနာမတ္တဿ အဘာဝါ နာမဓာတုတ္တ
 သာကေဿ ဣာဒိပစ္စယဿာဘာဝေါ ဘဝေယျ။တသ္မာ တပ္ပကတိ

ဘာဝဉာပကဿ အညဿာဘာဝါ ဣမဿနာဘာဝပ္ပသင်္ဂါတိ အ
 ဝိပ္ပါယော။ အကာဒေသာဒိဝစနမနတ္ထကန္တိစေတိ ယဒိ နာမဓာတုတ္တ
 မာဂမ္မ ဣပ္ပယာဒိ နမဘာဝေါသိယာ။ အသတော အာဒေသာဒိဝိဓာ
 နာနမယုတ္တတ္တာအနကာယုဏ္ဏ။ နန္တိ၂၁ဒိနာ ဝိဟိတာကာဒေသာဒိဝိဓာ
 နမနတ္ထကံသိယာ။ ဣတိဝစနံစေတဝံဝဒေယျာသိတိအတ္ထော။ အာဒိဂ္ဂဟ
 ဣဏေနေတ္ထဓာတုပစ္စယေဟိ ဝိဘတ္တိယောတိမိနာ ဝိဟိတဝိဘတ္တိဝိဓာနံ
 သင်္ဂဏှာတိ။ အကာဒေသာဒိဝစနဿ သာတ္ထကတံဒဿေန္တော နအာ
 ယာဒိသုကာဒိသမ္ဘဝတော တျာဒိမာဟ။ အာယာဒိသုတိ နိမိတ္တတ္ထေ
 တုမ္ပံ။ အာယာဒိသုပရေသုတိအတ္ထော။ ကာရကသဒ္ဓတောတိ ကာရ
 ကာယတိတိတ္ထေပဋိလဒ္ဓနာမသညာတော ကာရကသဒ္ဓတောနာမဿ
 ပုနဓာတုဘာဝသာဓနတ္ထံ အာယပစ္စယေ ကတေတိအတ္ထော။ ကိဉ္ဇာဝိ
 နာမတ္ထမာဂမ္မဣပ္ပယာဒိနမဘာဝေါတိကာရဓာတုတောပရေသံဣပ္ပ
 ပစ္စယာဒိနံအဘာဝေါကိဉ္ဇာဝိ နာမတ္ထမာဂမ္မဟောတိတိအတ္ထော။ ဓာ
 တုတ္ထေသံဇာတေတိပုဗ္ဗေလဒ္ဓနာမသညဿကာရကသဒ္ဓဿဓာတုပစ္စ
 ယေဟိဝိဘတ္တိယောတိမိနာ ပုနဓာတုတ္ထေသံဇာတေတိအတ္ထော။ ဓာတု
 ပစ္စယေဟိဝိဘတ္တိယောတိမိနာဝိဘတ္တိဝိဓာနန္ဒါရေန ဓာတုသညာဝိက
 တာတိဒဋ္ဌဗ္ဗာ။ ဣပ္ပယာဒိသံသိဒ္ဓိတိသနိမိတ္တံဓာတုသညံပုနလဘိတွာ
 နေမိတ္တကာနံဣပ္ပယာဒိနံ ပကတိဘာဝေါဟောတိတိအတ္ထော။ ဧတ္ထာ
 ဒိဂ္ဂဟဣဏေန ဝုဒ္ဓိဝိဓာနမာဟ။ ကာရကိယ သဒ္ဓတောတျာဒိသု အယ
 မတ္ထော။ ကာရကသဒ္ဓတော ဤယူပမာဏာစေတိ ဤယပစ္စယံ ကတွာ
 ကာရကိယသဒ္ဓံအဘိနိပ္ပါဒေတွာ တဿဓာတုပစ္စယေဟိဝိဘတ္တိယော
 တိဓာတုသညံကတွာ တတောသဗ္ဗတော ဣတွာဝိဝါတိတမ္ဘာ ဣ
 ပစ္စယံကတွာ တဿ အနကာယုဏ္ဏ။ နန္တိ အကာဒေသံကတွာ ကိတ
 ကတ္တာနာမဝိဝကတွာ တတော သိဝိဘတ္တိကတွာ တဿောကာရာ
 ဒေသဉ္စသရလောပပကတိဘာဝဉ္စကတွာ ကာရကိယကောတိ နိပ္ပါဒိ
 တေ ပုဗ္ဗေပဋိလဒ္ဓနာမသညာတော ကာရကသဒ္ဓတောနာမဿ ဓာတု
 ဘာဝတ္ထံ ကတဿ ဤယပစ္စယသသစ ကာရကိယသဒ္ဓါဝသာနေ နာ
 မတ္ထံ ပဋိစ္စကာတဗ္ဗသိဝိဘတ္တိယာစ ဓာတုပစ္စယေဟိ ဝိဘတ္တိယောတိ
 ကတဓာတုသညံပဋိစ္စ ကိဉ္ဇာပျာဘာဝေါ သိယာ။ တထာပိ ကာရကိယ
 သဒ္ဓဿ ပုနနာမတ္ထေ သံဇာတေနာမတော ကတသိယပစ္စယသသစ

ကာရကိယသဒ္ဓတော ဝိဟိတနာမဝိဘတ္တိယာစ ဗုဒ္ဓသံသိဒ္ဓိဟောတိ။
 ဓာတုဝိဟိတပုဂ္ဂယဝိဘတ္တိနန္တိ ဓာတုတ္တံပဋိစ္စနာမတောဝိဟိတော ဤယ
 ပစ္စယောဓာတုဝိဟိတပုဂ္ဂယော။ ဓာတုဝိဟိတပုဂ္ဂယောစနာမဝိဘတ္တိစ
 ဓာတုဝိဟိတပုဂ္ဂယဝိဘတ္တိယော။ တာသံဓာတုဝိဟိတပုဂ္ဂယဝိဘတ္တိနံ။
 ဓာတုပုဂ္ဂယတမ္ဘိဟိတဝိဘတ္တိသံသိဒ္ဓိတိ ဓာတုတ္တံပဋိစ္စဝိဟိတော ဤယ
 ပစ္စယောဓာတုပုဂ္ဂယော။ နာမတ္ထေသတိတတောနာမတောဝိဟိတာကာ
 တဗ္ဗာဝိဘတ္တိတမ္ဘိဟိတဝိဘတ္တိ။ ဓာတုပုဂ္ဂယောစတမ္ဘိဟိတဝိဘတ္တိစ ဓာ
 တုပုဂ္ဂယတမ္ဘိဟိတဝိဘတ္တိယော။ တာသံသံသိဒ္ဓိဓာတုပုဂ္ဂယတမ္ဘိဟိတဝိ
 ဘတ္တိသံသိဒ္ဓိ။ ဧဝမကာဒေသာဒိဝစနဿသာတ္ထကတံဒေသတွာ ကာ
 ရကောဇျာဒိသုသုတ္တေန ဝနိမိတ္တာဘာဝေဝိ နေမိတ္တကဘာဝေါဟော
 တိတိဒေသန္တောတတ္ထေဝံဇျာဒိမာဟ။ တတ္ထတတ္ထေဝံဝိညာယမာနေတိ
 တေသုကာရကောဇျာဒိသုပယောဂေသုဓာတုနာမတ္တမာဂမ္မပဝတ္တာနံ
 ဣာဒိပစ္စယာနံနာမဓာတုတ္တမာဂမ္မအဘာဝသမ္ဘဝတောနိမိတ္တာဘာဝေ
 ဝိနေမိတ္တကဘာဝေဝံဝိညာယမာနေတိအတ္ထော။ တဒတ္ထန္တိ နေမိတ္တက
 ဘာဝတ္ထံ။ တဒတ္ထန္တိဇျာဒိစောဒနာ။ တတ္ထတဒတ္ထမ္ဘိတိ တေသံဣာဒိပစ္စ
 ယာနံပကတိဘာဝတ္ထမ္ဘိ။ ဓာတုနာမတ္တမာဂမ္မဝိဟိတပုဂ္ဂယာနံတဗ္ဗာဝါ
 နတိက္ကမတောနာမဓာတုတ္တမာဂမ္မနာဘာဝပုသိဒ္ဓိတိယုတ္တိံ စေတသိသ
 မာဓာယာပျာဟာနဟိယေဟိယေသရပုတ္တိ တေသံတဗ္ဗာဝဟာနိတိ။ ယေ
 သံဣာဒိပစ္စယာနံဥပုတ္တိယေဟိဓာတုနာမေဟိဟောတိ။ တေသံ ဣာဒိ
 ပစ္စယာနံတဗ္ဗာဝတောတံသဘာဝတ္တာ တေသံဓာတုနာမသညာသဘာ
 ဝါနမနတိက္ကန္တတ္တာနာမဓာတုတ္တမာဂမ္မ ဟာနိဘာဝေါ နဟိဟောတိတိ
 အတ္ထော။ ဣဒံရတ္တံဟောတိ။ ဥပုန္နံဟောတိပထဝိကသိဏန္တိ အာဒိသုဝိယ
 ကာရဏုပ္ပန္နဿာဝိ ကာရဏုပစာရေနတဗ္ဗောဟာရသမ္ဘဝတောဓာတု
 နာမတ္တမာဂမ္မဝိဟိတပုဂ္ဂယာနမ္ဘိ တဗ္ဗာဝမနတိက္ကန္တတ္တာ သကလောဝိ
 သပစ္စယောသဒ္ဓါဓာတုနာမတ္တမနုဘဝတိ။ ဧဝမဘေဒါပန္နေသုပယော
 ဂေသုဓာတုနာမသညာနံနိမိတ္တာဘာဝေါစပစ္စယာနံနေမိတ္တကဘာဝေါစန
 သမ္ဘဝေယျ။ ဧဝဉ္စသတိနာမဓာတုတ္တမာဂမ္မနိမိတ္တာဘာဝေနေမိတ္တက
 ဘာဝေါတိကတွာဣာဒိပစ္စယာနံပကတိဘာဝတ္ထမိဒမဇိတန္တိ နဝတ္တမ္ဘိ။
 သပုဂ္ဂယဿ ဓာတုနာမဿ နာမဓာတုတ္တာတိရတ္တံ ဟောတိ။ ဣဒါနိ
 သယမေဝပရာမိပ္ပိယံဒိပေန္တော ပဇောဒဇောဇျာဒိမာဟ။ ယထာသမု

ဒါယေပဝတ္ထောပဇာဒိဝေါဟာရော တဒေကဒေသေပဝတ္ထိဇေံ သပ္ပစ္စ
ယေကာရကာဒိသဒ္ဓေပဝတ္ထောဓာတုနာမဝေါဟာရော တဒေကဒေသ
ဘူတေကရပဗ္ဗတာဒိသဒ္ဓေ ပဝတ္ထတိ။ တသ္မာ ဓာတုနာမဿ နာမဓာ
တုတ္တေ သဉ္စာတေ နိမိတ္တာဘာဝမာဂမ္ဘ နေမိတ္တကာဘာဝေ သမ္ပတ္တေ
တဒပဂမတ္ထမဿဝစနန္တိ စေဘဝံဝဒေယျ။ နဇေဝံဝတ္ထဗ္ဗန္တိ အတ္ထော။ ဥပ
စရိတမေတန္တိဇေံ သမုဒါယေပဝတ္ထဿဓာတုနာမဝေါဟာရဿ တ
ဒေကဒေသဘူတေ ကရပဗ္ဗတာဒိသ္မိံ ပဝတ္ထနံ ဥပစရိတံ၊ န သဘာဝပ္ပ
သိဒ္ဓန္တိ အတ္ထော။ သဘာဝတောပန သပ္ပစ္စယောဇေဝ တဗ္ဗေဝဟာရ မနု
ဘဝတိ။ တသ္မာအဘေဒဝဒတာ နိမိတ္တနေမိတ္တကာဘာဝံ ပရိကပ္ပေတွာ
နိမိတ္တာဘာဝေနေမိတ္တကာဘာဝဿဓနတ္ထံပိ ဣဒံအနန္တနိယန္တိ အတ္ထော။
ပုနပိ ပရာမိပ္ပါယံ ဝိဘာဝေန္တော ဥပစရိတ။ ပ။ သမ္ဘဝေါတိစေတိ အာ
ဟ။ တတ္ထဘိက္ခာဝါသေတိတိရုတ္တေ ဝါသကိရိယာဘိနိပ္ပတ္တကတ္တ မာ
ဂမ္ဘ မုချဝသေနပုရိသသေဝ ကတ္တုဘာဝေါ သိဒ္ဓေါ။ တထာပိ ယော
ဘိက္ခတ္တာယဝသတိ၊ တပ္ပဋိဗဒ္ဓဝါသကိရိယာဘိနိပ္ပတ္တိယာကာရဏတ္တာ
ဘိက္ခာယဘိက္ခာတိကတ္တုသညာကတာ။ ပဒိပေါသဇ္ဈာယတိတိတ္ထောပိ
သဇ္ဈာယနကိရိယာဘိနိပ္ပတ္တကတ္တမာဂမ္ဘ မုချဝသေနသဇ္ဈာယကသေဝ
ဝကတ္တုဘာဝေါဟောတိ။ တထာပိ ယောပဒိပနိသိတ္တံသဇ္ဈာယတိ၊ တပ္ပဋိ
ဗဒ္ဓသဇ္ဈာယနကိရိယာဘိနိပ္ပတ္တိယာ ကာရဏတ္တာပဒိပဿ ပဒိပေါတိ
ကတ္တုသညာ ကတာ။ ဇေမုပစာရဝသေနပိ ကတ္တုသညာယ ကတာ
ယတပ္ပဋိဗဒ္ဓကာရိယသမ္ဘဝေါ ဟောတိ။ ဇေမပ္ပစ္စယာနံ ကရပဗ္ဗတာဒိ
သဒ္ဓါနံ ဓာတုနာ မတ္တာပဂမနေ နကောစိဝိရောဓေတိ စေဘဝံ ဝဒေ
ယျ။ နတထာဝတ္ထဗ္ဗန္တိ အဓိပ္ပါယော။ တံဣတရတ္ထပိသမာနန္တိ တံဓာတု
နာမတ္ထံ နကေဝလံ အပ္ပစ္စယေသု ကရပဗ္ဗတာဒိသဒ္ဓေသွဝ လက္ခတိ
ဥပစာရတ္တန၊ အထခေါ ဣတရတ္ထပိ ဣဒံပစ္စယေသုပိ သမာနံလက္ခ
တေဝ။ တသ္မာသကလသေဝဝ ဓာတုနာမတ္တာ နဣဒါနံ အဘာဝေါ
ဟောတိတိအဓိပ္ပါယော။ ဝုတ္တတ္ထမေဝ သရူပတော ဒသေသန္တော ယထာ
တျာဒိမာဟ။ တတ္ထ ဗလ္လာကာယ မုခတုဏ္ဍပါဒမံသလောဟိ တာဒိ
ကိဉ္စာပိ နသေတံ၊ တထာပိ ဗလ္လာကာဝယဝဘူတဿ ပတ္တသမူဟဿ
သေတတ္တာ ဗလ္လာကာသေတာတိ သကလမေဝသေတံပိယ ကတွာယ
ထာဝုတ္တတိ၊ ဂေါဏဿာပိ သိင်္ဂုရုစမ္မမံသာဒိကိဉ္စာပိ နကဏ္ဍံ၊ တထာပိ

အဝယဝဘူတလောမာနံ ကဏ္ဍတာယဂေါဏော ကဏ္ဍောတိ ယထာ
 ဥပစရိယတိ၊ တထာဣဟာပိ ကာရကာဒိပယောဂေသုကိဉ္စာပိပစ္စယာနံ
 ဓာတုနာမတ္တံနတ္ထိ၊ တထာပိ ကရပဗ္ဗတသင်္ခါတဿ အဝယဝဿဓာတု
 နာမတ္တာသဗ္ဗာနိ ပိ သပ္ပစ္စယသဒ္ဓါနိ ဓာတုနာမာနိတိ ဥပစရိယန္တေ။
 တသ္မာကာရဏာ တေသံဓာတုနာမာနံ ပဋိဗဒ္ဓပစ္စယဿ အဘာဝေါ န
 ဟောတိ။ အဝယဝဿဓာတုနာမတ္တာ သဗ္ဗေသမ္ဗိဓာတုနာမတ္တေသတိ
 ကာရကာယပဗ္ဗတာယသဒ္ဓေဟိ နာမဓာတုပဋိဗဒ္ဓါဝိဘတ္တိပုတ္တိနသမ္ဘဝ
 တိ။ ဇေဝံနာမဓာတုဘာဝဿာဘာဝါဝိဘတ္တိနမဘာဝေသမ္ဘတ္တေ တဒပ
 ဂမတ္တမဿဝစနန္တိ ဒဿေန္တောဇေဝဉ္စေတျာဒိမာဟ။ ပရိဟာရော။ တတ္ထ
 ဇေဝဉ္စေ တေနကာနောဟာနိတိ ယဒိ ဇေဝံအဝယဝဿ ဓာတုနာမတ္တာ
 သဗ္ဗာနိပိ ဓာတုနာမာနိ တျုပစရိ သန္တေ၊ တေန သဗ္ဗေသမ္ဗိ ဓာတုနာ
 မတ္တပဂမနေန အမှာကံနကာရိဟာနိတိ အတ္ထော။ တန္နာတျာဒိ စောဒ
 နာ။ တန္နာတိနာမဓာတုပဋိဗဒ္ဓါဝိဘတ္တိယာဘာဝပုသင်္ဂါဟောတိတိ တံ
 ဝစနံဝါကျံဘဝတာ နဝတ္တန္တိ အတ္ထော။ နေသန္တိ ကာရကာဒိသဒ္ဓါနံ။
 နတပ္ပဋိဗဒ္ဓါ ဘာဝေါတိ ဇေဝံ ကာရကာဒိ သဒ္ဓါနံ ပဋိလဒ္ဓနာမ ဓာတု
 သညတ္တာတဿနာမဓာတုဿ ပဋိဗဒ္ဓါနံ နာမာချာတဝိဘတ္တိနံ အဘာ
 ဝေါန။ တသ္မာ နေမိတ္တကာဘာ ဝဿာပဂမတ္တဒ္ဓိ နသုတ္တာရမ္ဘော ကာ
 တဗ္ဗောတိ အဓိပ္ပါယော။ ဇေဝဉ္စေတျာဒိ ပရိဟာရော။ တတ္ထ တေနပီတိ
 ကာရကာဒိသဒ္ဓါနံ နာမဓာတုဘာဝဂမနေ နာပီတိအတ္ထော။ ဓာတုနာ
 မာနံ ဝုတ္တန ယေနနာမဓာတုတ္တေသဉ္စာတေ ဓာတုနာမတ္တမာဂမ္ဘ ပဝတ္တာ
 နံ ဣပစ္စယာဒိနံ အသာဝပ္ပသင်္ဂတော နိဒ္ဒတ္တာဘာဝေ နေမိတ္တကာ
 ဘာဝုပဂမတ္တမဿာရမ္ဘောတိ ဒဿေန္တော ဓာတုနာမပဋိဗဒ္ဓါနုဉ္စေဝါ
 တျာဒိမာဟ။ ယေဟိယေသမုပ္ပတ္တိတျာဒိဝုတ္တတ္ထမေဝ။ ယေဟိတေသ
 မုပ္ပတ္တိတိပိပါဠော။ ဥဘယတ္တာပိ ပစ္စယတ္ထော ယေဝေဟာဘိမတော။
 သုတ္တံပိနာတျာဒိစောဒနာ။ ကထံ တျာဒိပရိဟာရော။ တတ္ထ အာပစ္စယာ
 ဘာဝေါဘဝယျာတိ ဒိဗာဇဗ်သဒ္ဓေဟိ ဣတ္ထိသင်္ဂိနိဒ္ဒတ္တိကတ္တာ ဣတ္ထိ
 ယမတော အာပစ္စယောဘိမိနာ ကတဿ အာပစ္စယဿာဘာဝေါယ
 ဒိဘဝေယျာတိ အတ္ထော။ ဟေဠာဒိနာသုတ္တဝစနေနေဟာနိမိတ္တာဘာဝေ
 နေမိတ္တကာဘာဝေါဟောတိတိဝုတ္တဝစနေဒေါသာရောပနံကရောန္တော
 နန္နာဘောတျာဒိမာဟ။ သမာသာဓိကာရေ နိမိတ္တာဘာဝေနေမိတ္တကာ

ဘာဝသာဓနတ္ထ မဓိတေ သတိပိ ဣတ္ထိယံ ဘာသိဘ ပုပိတ္ထိပုမာဝစေ
 တိယောဂေန ဟေဋ္ဌာ သုတ္တံဝိနာနေဟာတိဝုတ္တဝစနံပိရုဒ္ဓန္တိ ဝုတ္တံဟော
 တိ။ အတ္ထိဘျာဒိပရိဟာရော။ နတုတေန တဒဘာဝါဘိဓာနန္တိ တေန
 ပုမဗျပဒေသာဘိဓာယကေနသုက္ကနအဿအာပစ္စယဿ အဘာဝါ
 ဘိဓာနံနတုဟောတိတိ အတ္ထော။ တဒေဝဘဝိဿတိတိ တဒေဝအာ
 ပစ္စယဿအဘာဝါဘိဓာနံဘဝိဿတိတိအတ္ထော။ ပုမာဝစေတိဒံဝုတ္တံ
 ဟောတိတိ ပုမာဝစေတိမိနာဝစနေန ဣဒံဝုတ္တံဟောတိတိ အတ္ထော။
 ဝေမယဗ္ဗိတိ အယံပိပဋိလဒ္ဓပုမသညော ဒိဃာဇဃိဒိပယောဂေါ ဇေဝံ
 ဣတ္ထိဝါစကဿ အာပစ္စယဿ အဘာဂိတိ ဝုတ္တံဟောတိ။ နနုယထာ
 တျာဒိ စောဒနာ။ ကာရိယမေဝါတိ ဒိဿတိတိ ရဿတ္တသင်္ခါတံ ကာ
 ရိယံဇေဝအတိဒိဿတိပညာယတိတိအတ္ထော။ ဇေဝိဟာပိကာရိယာတိ
 ဒေသေနဘဝိတဗ္ဗန္တိ ဇေဝိဣဟာပိဒိဃာဇဃိဒိပယောဂေ အာကာရဿ
 ရဿတ္တသင်္ခါတေန ကာရိယာတိဒေသေနဘဝိတဗ္ဗန္တိ အတ္ထော။ ကာရိ
 ယာတိ ဒေသေနာတိ ကာရိယဝိသေသေန။ တန္နာတျာဒိ ပရိဟာရော။
 တန္နာတိ တေနကာရိယာတိဒေသေနဘဝိတဗ္ဗန္တိ န။ တထာဝိဓသေဝါတိန
 ပုံသကတ္ထပဋိဗဒ္ဓကာရိယဿဝိယ။ ဣဟာတိဒိဃာဇဃိဒိပယောဂေ။ နိ
 ရာသတ္တန္တိ အပနယနတ္တန္တိ အတ္ထော။ တဿာတိလုတ္တဝိဘတ္တိကဿသ
 မာသပဒဿ။ တတ္ထာတိတေ သုန္တိသုရူပေသု။ အညထာတိယဒိသရန္တဂ္ဂ
 ဟဏံနကတံဘဝေယျ။ ဣဒံဝုတ္တံဟောတိ။ ယဒိသရန္တဂ္ဂဟဏံနကတံ၊
 လုတ္တာသုဝိဘတ္တိသု ဗျုဉ္ဇနန္တိ သပကတိဘာဝေါဝုတ္တောတိ သင်္ကာသိ
 ယာ။ တသ္မာတဒပဂမတ္ထံသရန္တဂ္ဂဟဏံကတံန္တိ။ ယဒိဗျုဉ္ဇနန္တိ သပက
 တိဘာဝေါနဟောတိ။ ကိံသမုဒါယောတျာဒိသပကတိဘာဝေါနဘဝေ
 ယျ။ ဇေမပိကတောစတတ္ထပကတိဘာဝေါ။ တေနညာယတိဗျုဉ္ဇနန္တိ သပ
 ပကတိဘာဝေါတိစောဒေနန္တနုဗျုဉ္ဇနန္တိ သာတျာဒိမာဟ။ စောဒနာ။ သ
 ရန္တိ သပကတိဘာဝေသတိတိအတ္ထော။ ကိံသဒ္ဓဿ နိဂ္ဂဟိတန္တိတ္တာ
 အာဟ တဿဗျုဉ္ဇနန္တိတ္တာ။ တန္နာတျာဒိပရိဟာရော။ တန္နတဿ သ
 ရန္တိတ္တာတိအဿ ကိံသဒ္ဓဿ သရန္တိတ္တာ တံဗျုဉ္ဇနန္တိတ္တာတိ ဝစနံဘဝ
 တာနဝတ္တန္တိ။ ကိံသကဝေစေတိ ဧတ္ထ ကိံသဒ္ဓဿ အနိဂ္ဂဟိတန္တိတ္တာ
 အာဟ ဝိညာယတိဟိတဿသရန္တိတာတိ။ နိဂ္ဂဟိတဿဥပဋိတတ္တာ
 တိသမ္ပန္နော။ နတံဝိညာယတိတိ တံပကတိယာနိဂ္ဂဟိတန္တိ တံနဝိညာ

ယတိတိ အတ္ထော။ ဝိသယဝိသယိ နမညောည ဗျဝဟတိ သိယာတိ သုတ္တောဒါဟရဏာနံအညောညနိသေခေသိယာတိအတ္ထော။ သုတ္တေ နသရန္တဿပကတိဘာဝဿဝုတ္တတ္တာ ကိံသမုဒယောတိပယောဂဿ စဗျဉ္ဇနန္တတ္တာသုတ္တံပယောဂေ ပကတိဘာဝံ နိသေခေတိ၊ ကိံသဒ္ဓဿ စ ဗျဉ္ဇနန္တတ္တာ ပယောဂဉ္ဇသရန္တပကတိဘာဝဝိဓာယကံ သုတ္တံနိသေ ခေတိတိဝုတ္တံဟောတိ။

(၃၁၆-၄) ဥပေစ္စအတ္ထံသဇ္ဇန္တိတျူပသဂ္ဂါတိ အာဂတော အာ ဂစ္ဆတိတျာဒိသု နာမာချာတေဥပေစ္စ တေသံအတ္ထံသဇ္ဇန္တိ ပကာသေန္တိ တျူပသဂ္ဂါ။ ပဒါနန္တိ နာမာချာတပဒါနံ။ တတ္ထဝုတ္တံရူပဒ္ဓယန္တိ တေသု သုတ္တဒ္ဓယေသုအမာဒေသဝိဘတ္တိလောပါနံဝသေန အဓိစိတ္တံအဓိတ္တိတျာဒိ နာဝုတ္တံ ရူပဒ္ဓယန္တိ အတ္ထော။ ရူပန္တရန္တိ အညရူပနာနာတ္တံ။ ဗျယိဘဝန္တိ တိ ဝိဘတျန္တာဒေသဝသေန ဝိသဒိသာ နာနာပကာရာဘဝန္တိတိ အတ္ထော။ အယံဟိဗမာသောဝတ္တဗ္ဗောတိသမ္ဗန္ဓော။ ပုဗ္ဗကောတိဝုတ္တတ္တာ ဥပသဂ္ဂ နိပါတာနံပဓာနတ္တံပဟာယ ပုဗ္ဗမတ္တမေဝတဒတ္ထောတိမတ္တာ အပြာဟ္မ ဏာဒိသုပယောဂေသုအဗျယိဘာဝသညာယဘဝိတဗ္ဗန္တိ စောဒေန္တော ဥပသဂ္ဂနိပါတပုဗ္ဗကောတျာဒိမာဟ။ ကထမပြာဟ္မဏာဒိသုတိတပ္ပုရိ သဝိသယေသုပြာဟ္မဏာဒိသု ပယောဂေသုအဗျယိဘာဝသညာကထံ ဟောတိတိအတ္ထော။ ယတ္ထ ဥပသဂ္ဂနိပါတာပဓာနာစပုဗ္ဗကာစ၊ တတ္ထေ ဝါဗျယိဘာဝသညာဟောတိ၊ နေတရကြာတိဒေသန္တော ဣဟာတျာဒိ မာဟ။ တတ္ထဣဟာတိ ဣမသ္မိံသမာသာမိကာရေ။ နိပါတောပသဂ္ဂ ပုဗ္ဗကာနန္တိမိနာ နိပါတော ပသဂ္ဂါနံ ပဓာနပုဗ္ဗင်္ဂမဒ္ဓယသမ္ပတ္တိယာဝ အဗျယိဘာဝ သညာ၊ နေတရကြာတိ ဝုတ္တံဟောတိ။ ပုဗ္ဗင်္ဂမတာယ သတိတိယောဇနာ။ သမာသတ္ထောဘာဝေယျာတိပဓာနတ္ထောဘာဝေယျ။ ဥပသဇ္ဇနိဘူတောတိ အပ္ပဓာဏဘူတော ဘာဝေယျာတိအတ္ထော။ တေ သန္တိ အပြာဟ္မဏာဒိပယောဂါနံ။ ယုတ္တတ္ထဝဏ္ဏနာယာတိအာဒိသုတ္တဿ ယုတ္တတ္ထဂ္ဂဟဏဿဝဏ္ဏနာယ။ တေနေဝါဟာတိအပြာဟ္မဏာဒိနံဥတ္တ ရပဒတ္တပဓာနတာယဇေ အဗျယိဘာဝသမာသဝိသယံ အမာဒေသာဒိ ကာရိယံပဟာယတပ္ပုရိသဝိသယံကာရိယံဒေသန္တော အတ္တန္တဿတပ္ပု ရိသေတိအာဟာတိ အတ္ထော။ သမာသနိယမေတန္တိယမနတ္တန္တိ သမ္မာ သနိယမေသတိ တဿအတ္တဿနိယမနတ္တံ သုတ္တေတပ္ပုရိသဂ္ဂဟဏံ

ကတံ၊န ဥတ္တရပဒတ္တပ္ပဓာနတာယ နိယမနတ္ထန္တိ စေဝဒေယျာသီတိ
အတ္ထော။ အသမာသပဋိက္ခေပနတ္ထံ တပ္ပုရိသဂ္ဂဟဏန္တိ သမ္ပန္နော။ အ
သမာသေအတ္တဿ ပဋိက္ခေပနတ္ထန္တိ အတ္ထော။ ဝစနေနာတိအနေန ဇ
ကေနသဒ္ဓေနာတိအတ္ထော။ ဝိညာယတိတိ ကထံအတ္တဒ္ဓယံဝိညာယတိတိ
သမ္ပန္နော။ ဂကာရဿ ကကာရာဒေသံသန္ဓာယာဟ ကုလုပကောတိ
အာဒိဝိယာတိ။ အညတ္ထပနအဗျဟိတာဝသမာသောဝုတ္ထောတိသမ္ပန္နော။
အညတ္ထာတိသဒ္ဓသတ္ထေ။

(၃၂၀-၅) လိင်္ဂါတိဒေသေ အဓိပညန္တိ အာဒိသု အဓိဥာဏန္တိ
ဒိပေန္တိ။ နပုံသကလိင်္ဂါ တိမဿကာရိယာတိ ဒေသတ္တံပဟာယလိင်္ဂါ
တိဒေသေ သတိအဓိပညန္တိ အာဒိသု ပယောဂေသု လိင်္ဂါတိဒေသေန
အဓိပညာဒိသဒ္ဓါနံ အဓိဥာဏန္တိ အာဒိနပုံသကလိင်္ဂါရူပံဘဝေယျာတိ
ဝုတ္တံဟောတိ။

(၃၂၀-၁၃) သာပေက္ခတ္ထေသတိဝိဂမကတ္တာ သမ္မာသောတိ
ဝါသိတသဒ္ဓဿ သာပေက္ခတ္ထေသတိဝိအတ္တနာ အပေက္ခိတတ္ထဿဂမ
ကတ္တာဝါသိတာသာနူဝါသိတာသာနူတိသမာသောဘဝတိတိအတ္ထော။
ဣဒံဝုတ္တံဟောတိ။ ဝါသိတသဒ္ဓေါ ပနေတ္ထ ပုပ္ဖသဒ္ဓါပေက္ခိတွာဌိတော။
တသ္မာ အတ္တနာပေက္ခိတံပဟာယ အနပေက္ခိတေန သာနုသဒ္ဓေန သဟ
သမာသောကိဉ္စာပိဟောတိ။ တထာပိ အသမာသေဝိယသမာသေဝိ နိဋ္ဌိ
တေသာပေက္ခိတတ္ထဿဥာပက္ခတ္တာသာနုသဒ္ဓေနသဟဝါသိတသဒ္ဓဿ
သမာသောဘဝတိ။ ယတ္ထပန ပရံသာပေက္ခံဟောတိ။ နဂမကံ၊နတတ္ထ
ဘဝတိသမာသော။ ယတ္ထစ သာပေက္ခဉ္စဂံမကဉ္စ။ တတ္ထအနပေက္ခိတွာ
သာပေက္ခတ္တံ ဂမကတ္တ မာဂမ္ဘ ဘဝတိ သမာသော။ ပဓာနတ္တာ ဂမ
ကတ္ထဿ။

(၃၃၇-၂၂) ဒေဝရာဇသဒ္ဓတောသိဝစနံကတွာတဿအာကာ
ရာဒေသဿအကတတ္တာစောဒေန္တော နနူတျာဒိမာဟ။ ယဒိကွစိသမာ
သန္တဂတာနမကာရန္တောတိမိနာအကာရာဒေသော ဒေဝရာဇသဒ္ဓတော
ပရဿ သိဝစနဿသိယာယုတ္တံ။ သျာစေတိဒံပဟာယ သောတိမိနာ
ပုနသိဝိဘတ္တိံ ကတွာအာဒေသကရဏံ ဇေမကတွာသမာသန္တသရဿ
ဝိဟိတတ္တာအကာရာဒေသဿသျာစေတိမိနာ သိဿာကာရာဒေသေ
နဘဝိတဗ္ဗန္တိ၊ ဝုတ္တံဟောတိ။ စောဒနာ။ အနုယောဂနိရာကရဏံ က

ရော့နွောနဘဝိတဗ္ဗန္တိ၊ ဘဒိမာဟ။ တံနိမိတ္တဝိမိနောတိတဿသမာသန္တိ
 ကာရနိမိတ္တဿ အာကာရာဒေသသင်္ခါတဿဝိမိနောတိအတ္ထော။ ပရိ
 ဟာရော။ သျာစေတိမိနာ သိဿာကာရာဒေသကတေ ပနိမသုတ္တာ
 ရဏမနတ္ထကန္တိ ဒေသန္တောသျာစေတျာဒိမာဟ။ ဝိမိနောအဘာဝါတိ
 ပဌမံအာကာရာဒေသသိတိကတေ ပုနသမာသန္တဂတာကာရ နိမိတ္တံ
 ကတွာကာတဗ္ဗဿအာကာရာဒေသသင်္ခါတဿဝိမိနောအဘာဝါတိ
 အတ္ထော။ ဒေဝရာဇသဒ္ဒတောသိဝိဘတ္တိံ ကတွာ အာကာရာဒေသတော
 ပဌမမေဝသိဿာကာရာဒေသံကတွာ ပစ္စာသမာသန္တဿ အနေန
 အကာရာဒေသသိတိကတေ သမာသန္တ နိမိတ္တာကာရာ ဒေသဝိမိနော
 သမာသောကုတောဘာဝေယျာတိဝုတ္တံဟောတိ။ အတ္ထန္တရံဒေသန္တော
 နန္တိမိနာ ဝိဘတ္တာဒေသဿာဝိ ဘဝိတဗ္ဗမေဝါတိအာဟ။ ဝိဘတ္တာဒေ
 သဿာဝိအာကာရဿ ဣမိနာအာကာရာဒေသေန ဘဝိတဗ္ဗံ နန္တိ
 ယောဇနံ။ စောဒနာ။ နဘဝိတဗ္ဗန္တိ၊ ဘဒိပရိဟာရော။ သေသံဥတ္တပနတ္ထ
 မေဝ။ ။ သတ္တမောပရိစ္ဆေဒေါ။

သမာသံသံပျင်ဇိုကာပါဌ်ပြီး၏။



(၃၄၄-၁) သမာသာနန္တရံ ဥဒ္ဓိဋ္ဌဿ တဒ္ဓိတကပ္ပဿတ္ထဝဏ္ဏ
 နံကရော့နွော ဝါဏပစ္စေကိမတ္ထမိဒျန္တိ၊ ဘဒိမာဟ။ တတ္ထ တဒ္ဓိတန္တိ ပစ္စ
 ယာ ယတ္တတ္တာသဒ္ဓတ္တာမိဂမဿတေသံ အပစ္စတ္တာဒိနံဟိတန္တိ တဒ္ဓိတံ။
 ဂေါတ္တာဒိဟိ ဘဝိတဗ္ဗတ္တာဝါ တေသံဂေါတ္တာဒိနံ သဒ္ဓဂဏာနံ ဟိတန္တိ
 တဒ္ဓိတံ။ အတ္တာမိဂမာယပဋိပန္နာနံတဒ္ဓတ္ထသာဓကတ္တာဝါတေသံသဝနာ
 ဘိယုတ္တာနံသိဿာနံဟိတန္တိ တဒ္ဓိတံ။ ပစ္စယာယတ္တသာဓနတ္တာဝါ တေ
 သံဗုဒ္ဓါဒိသာဓနာနံ ဆန္ဒိကာရကာနံဟိတန္တိ တဒ္ဓိတံ။ တံဟိတန္တိ ဝတ္ထဗ္ဗေ
 ဟကာရဿ ဓကာရံကတွာ တဒ္ဓိတန္တိ ဝုတ္တံ။ တံပနေတံ တိဝိဓံ သာ
 မညာဗျယဘာဝဝသေန။ တတ္ထဟိ ပဉ္စဒသဝိဓံသာမညတဒ္ဓိတံဂေါတ္တာ
 ဒိ၊ တရတျာဒိ၊ ရာဂါဒိ၊ ဇာတျာဒိ၊ သမူဟ၊ ဌာန၊ ဥပမာ၊ နိသိတ၊ ကဗ္ဗဟူ
 လ၊ သေဋ္ဌ၊ ပကတိ၊ ပူရဏ၊ ဝိဘာဝ၊ တဒဿတ္ထိ၊ သင်္ချာတဒ္ဓိတန္တိ။ တုတ္ထ
 တိဝိဓံ ဂေါတ္တံ ဥက္ကဋ္ဌ မဇ္ဈိမ ဟိနဝသေန။ တတြုက္ကဋ္ဌော ယဏာ။ ဝါ

သိဋ္ဌော၊ ဂေါတမောတျေဝမာဒိ။ မဇ္ဈိမောယထာ၊ ဝါသုဒေဝေါ၊ ဝဇ္ဇော
တျေဝမာဒိ။ ဟိနောယထာ။ ဘာရုဒ္ဓါဇော၊ ကဏ္ဍာယနောတျေဝမာဒိ။ အ
ပစ္စတ္ထေ သမာဓိနိဝိဋ္ဌာ ခွါဒသပစ္စယာ။ တံယထာ။ ဏာ၊ ဏာယန၊ ဏာန၊
ဏေယျ၊ ဏိ၊ ဏိ၊ ဏ၊ ဏိယ၊ ဏျ၊ ဗျ၊ ဥ၊ ဏဝ၊ ဏေရမိတိ၊ ဧတ္ထ ဏိကာဒ
ယော ပဉ္စပစ္စယာ အတော ဏိဝါတိဧတ္ထ ဝါဂ္ဂဟဏေန နိဒ္ဓိဋ္ဌာ။ ဏော
ယထာ။ ဝါသိဋ္ဌောတျေဝမာဒိ။ ဏာယနော ယထာ။ ကဏ္ဍာယနောတျေ
ဝမာဒိ။ ဏာနောယထာ။ ကစ္စာနောတျေဝမာဒိ။ ဏေယျောယထာ။ ဝေ
နတေယျောတျေဝမာဒိ။ ဏိယထာ။ ဒက္ခိ၊ ဝေဏိတျေဝမာဒိ။ ဏိကဏိ
ယပစ္စယာဂေါတ္တတ္ထေ စ တဒဿတ္ထတ္ထေ စ ဒဋ္ဌဗ္ဗာ။ ဂေါတ္တတ္ထေ ယထာ။
သကျပုတ္တိကော၊ သကျပုတ္တိယောတျေဝမာဒိ။ တဒဿတ္ထတ္ထေ ယထာ။
ပုတ္တိကော၊ ပုတ္တိယောတျေဝမာဒိ။ ဧကျောယထာ။ အဒိတိယာ ပုတ္တော
အာဒိတ္ထောတျေဝမာဒိ။ ဗျောယထာ။ မဏ္ဍုဗျောတျေဝမာဒိ။ ဥောယထာ။
ရာဇညော၊ ကောဏ္ဍညော တျေဝမာဒိ။ ဏဝေါယထာ။ ပဏ္ဍုဝေါတျေ
ဝမာဒိ။ ဏေရောယထာ။ ဝေဝေရောတျေဝမာဒိ။

ဝါသိဋ္ဌောဂေါတမောဝေဝ၊ ကစ္စာနောအဂ္ဂိဝေဿနော။
မောဂ္ဂလာနောစဂေါတ္တေသော၊ ဥက္ကဋ္ဌောဂေါတ္တတဒ္ဒိတေ။ ။
ဝါသုဒေဝေါစဝဇ္ဇောစ၊ သကဇောနာဒရောပိစ၊
ဂေါတ္တေသောမဇ္ဈိမောနာမ၊ ဟိနောကဏ္ဍာဒိဂေါတ္တကော။ ။
ဂေါတ္တိတဒ္ဒိတံနိဋ္ဌိတံ။

တရတျာဒိဒိကောဝဏိကပစ္စယော။ သံသဋ္ဌတ္ထေယထာ။ တိလေန
သံသဋ္ဌောတေလိကောတျေဝမာဒိ။ တရဏတ္ထေယထာ။ နာဝါယ တ
ရတိတိ နာပိကောတျေဝမာဒိ။ စရဏတ္ထေယထာ။ တုရဏေန ဧရတိတိ
တောရဂီကောတျေဝမာဒိ။ ဝဟဏတ္ထေယထာ။ အံသေနဝဟတိတိ အံ
သိကောတျေဝမာဒိ။ အဓိတတ္ထေယထာ။ ပိနယမဓိတေ ဝေနယိကော
တျေဝမာဒိ။ ကတတ္ထေယထာ။ ကာယေနကတံကမ္ပံကာယိကံ တျေဝ
မာဒိ။ သန္နိဓာနတ္ထေယထာ။ သရိရေသန္နိဓာနာဝေဒနာသာရိရိကာတျေဝ
မာဒိ။ နိယုတ္တတ္ထေယထာ။ ခွါရေနိယုတ္တော ဒေါဝါရိကော တျေဝမာဒိ။
သိပ္ပတ္ထေ ယထာ။ ဝိဏာ အဿသိပ္ပန္တိ ဝေဏိကော တျေဝ မာဒိ။
ဘဏ္ဍတ္ထေယထာ။ သုဝဏ္ဏမဿဘဏ္ဍံတိသောဝဏ္ဏိကော တျေဝမာဒိ။

ဇိဝိတတ္ထေယထာ။ သကုဏောဟာနိဝတိတိ သာကုဏိဏောတေျဝ
 မာဒိ။ ဟတတ္ထေယထာ။ ဇာလေန ဟတော ဇာလိကော တေျဝမာဒိ။
 ဗန္ဓတ္ထေယထာ။ ပုတ္တေနဗန္ဓောပုတ္တိကော တေျဝမာဒိ။ အာယုဓတ္ထေယ
 ထာ။ ဓနုမဿအာဝုဓန္တိ ဓာန္တိကောတေျဝမာဒိ။ အာဗာဓတ္ထေယထာ။ ဝါ
 တောအဿအာဗာဓောဝါတိကောတေျဝမာဒိ။ ကိတတ္ထေယထာ။ ရုဇ
 တေနကိတောရဇကိကောတေျဝမာဒိ။ သမူဟတ္ထေယထာ။ ကုမ္ဘဿသ
 မူဟောကုမ္ဘိကောတေျဝမာဒိ။ ဒိဗ္ဗတ္ထေယထာ။ ပါပေနဒိဗ္ဗတိတိပါဝိ
 ကောတေျဝမာဒိ။ ။ တရတျာဒိတဒ္ဓိတံနိဋ္ဌိတံ။ ။ ရာဂါဒိတဒ္ဓိတေပေ
 ကောဝဏပစ္စယောရတ္တတ္ထေစအညတ္ထေစဟောတိ။ တတ္ထရတ္တတ္ထေယ
 ထာ။ ပဋ္ဌာဇိနရတ္တော ပါဋ္ဌာဇိတေျဝမာဒိ။ * အညတ္တောပနေတ္ထ ဗဟု
 ဓာ ပပဋ္ဌိတောအသေဒ၊ အဝိဒ္ဓရဝါသ၊ ဇာတ၊ နိယုတ္တ၊ သမူဟ၊ အဿ
 ဒေဝတာ၊ ဝိတ၊ တံနိဝါသာဒိဝသေန။ တတ္ထအသေဒတ္ထေယထာ။ သူက
 ရဿဣဒံသံသောကရန္တေျဝမာဒိ။ အဝိဒ္ဓရဝါသတ္ထေယထာ။ ဥဒုမ္ဗ
 ရဿအဝိဒ္ဓရေဝသတိတိဩဒုမ္ဗရောတေျဝမာဒိ။ ဇာတတ္ထေယထာ။ မ
 ရရာယဇာတော မာရုရောတေျဝမာဒိ။ နိယုတ္တတ္ထေယထာ။ မဂသိရေန
 နိယုတ္တောမာဂသိရောတေျဝမာဒိ။ သမူဟတ္ထေယထာ။ ကုသလာနံသမူ
 ဟောကောသလောတေျဝမာဒိ။ အဿဒေဝတတ္ထေယထာ။ ကုမာရော
 အဿဒေဝတာကောမာရောတေျဝမာဒိ။ အဝိတတ္ထေယထာ။ ဗျာကရ
 ဏမဝိတေဝေယျာကရဏောတေျဝမာဒိ။ တဒ္ဓိဝါသတ္ထေယထာ။ သက
 လမဿနိဝါသောသာကလောတေျဝမာဒိ။ ။ ရာဂါဒိတဒ္ဓိတံနိဋ္ဌိတံ။ ။
 ဇာတာဒိတဒ္ဓိတေစတ္တာရောပစ္စယာ။ တံယထာ။ ဣမ၊ ဣယ၊ ဣက၊ ကိယာ
 တိ။ တတ္ထဣမဣယာဇာတနိယုတ္တအဿတ္တာဒိကောဟောန္တိ။ ဇာတတ္ထေ
 ယထာ။ ပဋ္ဌိမော၊ အဿဇာတိယောတေျဝမာဒိ။ နိယုတ္တတ္ထေယထာ။
 အန္တိမော၊ အန္တိယောတေျဝမာဒိ။ အဿတ္တတ္ထေယထာ။ ပုတ္တိမော၊ ပုတ္တိ
 ယောတေျဝမာဒိ။ ဣကပစ္စယောနိယုတ္တတဒဿတ္ထေဟောတိ။ တတ္ထ
 နိယုတ္တတ္ထေယထာ။ အန္တိကောတေျဝမာဒိ။ တဒဿတ္တတ္ထေယထာ။ ပုတ္တိ
 ကောတေျဝမာဒိ။ ကိယပစ္စယောနိယုတ္တတ္ထေဟောတိ။ ယထာ။ ဇာတိ
 ကိယောတေျဝမာဒိ။ ။ ဇာတာဒိတဒ္ဓိတံနိဋ္ဌိတံ။ ။ သမူဟတဒ္ဓိတေ
 တယောပစ္စယာ။ တံယထာ။ ကဏ်၊ ဣ၊ တာတိ။ တတ္ထ ကဏ်ပစ္စယော
 ယထာ။ ရုဇပုတ္တကောတေျဝမာဒိ။ ဏပစ္စယောယထာ။ ရုဇပုတ္တော

တျေဝ်မာဒိ။ တာပစ္စယောယထာ။ ဂါမတာတျေဝ်မာဒိ။ ။ သမူဟတၢ်
 တံနိဗ္ဗိတံ။ ။ ဌာနတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ချုတ္ထေဂိဟောတိ။ ယထာ။ မဒနိယန္တေ ၂၀ မာဒိ။ ။ ဟိတာချုတ္ထယထာ။ ဥပါ
 ဒါနိယန္တေ ၂၀ မာဒိ။ ။ ဌာနတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 အာယိတတ္ထပစ္စယော။ တံယထာ။ ရူမာယိတတ္ထန္တေ ၂၀ မာဒိ။ ။ ဥပမာ
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 နိဿိတတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ဒုဠုလ္လန္တေ ၂၀ မာဒိ။ ။ နိဿိတတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ဇကောဝ်အာလုပစ္စယော။ သောဗဟုလုတ္တပကတုတ္ထေဝဒိဿတိ။
 ဇေတနာဟ အဘိဇ္ဈာအာဿပကတိ။ အဘိဇ္ဈာအာဿဗဟုလာဝါ အ
 ဘိဇ္ဈာလုတျေဝ်မာဒိ။ ။ ဗဟုလုတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ပဉ္စပစ္စယာ။ တံယထာ။ တရုတမ။ ဣသိကာ။ ဣယ။ ဣဠမိတိ။ တတ္ထ တရု
 ယောယထာ။ ဗာလတရောတျေဝ်မာဒိ။ တမပစ္စယော ယထာ။ ဗာလတ
 မောတျေဝ်မာဒိ။ ဣသိကာပစ္စယောယထာ။ ဗာလိသိကောတျေဝ်မာဒိ။ ဣ
 ယပစ္စယော ယထာ။ ဗာလိယောတျေဝ်မာဒိ။ ဣဠပစ္စယော ယထာ။ ဗာ
 လိဠောတျေဝ်မာဒိ။ ။ သေဠတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 မယပစ္စယော။ ယထာ။ သုဝဏ္ဏမယံ။ ရတမယံ တျေဝ်မာဒိ။ ။ ပကတိ
 တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ပူရုဏတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 တိယာတိ။ တတ္ထမောယထာ။ ပဉ္စမောတျေဝ်မာဒိ။ ဤယထာ။ ဇကောရသီ
 တျေဝ်မာဒိ။ ထောယထာ။ စတုတ္ထောတျေဝ်မာဒိ။ ဌောယထာ။ ဆဠော
 တျေဝ်မာဒိ။ တိယောယထာ။ ဒုတိယောတျေဝ်မာဒိ။ ။ ပူရုဏတၢ်
 နိဗ္ဗိတံ။ ။ ဝိဘာဂတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ခာယထာ။ ဇကောတျေဝ်မာဒိ။ သောယထာ။ သုတ္တသောတျေဝ်မာဒိ။ ။
 ဝိဘာဂတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ဝိသော။ သိ။ ဣကာ။ ဤ။ ရ။ ဝန္တေ။ မန္တေ။ ဣမိတိ။ တတ္ထဝိယထာ။ မောခာဝိ
 တျေဝ်မာဒိ။ သောယထာ။ သုမေခသောတျေဝ်မာဒိ။ ဂဝိယထာ။ ယသသိ
 တျေဝ်မာဒိ။ ဣကောယထာ။ ဒဏ္ဍိကောတျေဝ်မာဒိ။ ဤယထာ။ ဒဏ္ဍိ
 တျေဝ်မာဒိ။ ရောယထာ။ မရုရောတျေဝ်မာဒိ။ ဝန္တုယထာ။ ရုဏာဝါ
 တျေဝ်မာဒိ။ မန္တုယထာ။ သတိမာတျေဝ်မာဒိ။ ဣယထာ။ သဒ္ဓေါ
 တျေဝ်မာဒိ။ ။ တဒဿတ္ထိတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 သဗ္ဗိတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
 ကပစ္စယော။ တံယထာ။ ဒွိကန္တိကန္တေ ၂၀ မာဒိ။

လောပါဒေသာဂမာဗုဒ္ဓိသင်္ချာနံပကတိတိစ။
ဥေယျာသုတ္တာနု သာရေန၊ အညတြိသုဓိမတာ။ ။

သင်္ချာတဒ္ဓိတံနိဋ္ဌိတံ။

ဣတိပန္နရသပ္ပဘောဒံ သာမညတဒ္ဓိတံသမတ္တံ။ ။ အဗျယတဒ္ဓိတေ
* အဋ္ဌဝိသပစ္စယာ။ တံယထာ။ ထာ၊ တတ္ထာ၊ ဝိခံ၊ ထွံ၊ တော၊ တြ၊ ထွ၊ ဝိ၊ စ၊
ဟိ၊ ဟံ၊ ဟိဉ္ဇနံ၊ ဟဉ္ဇနံ၊ ဟိဉ္ဇိ၊ ဟ၊ ခ၊ ဒါ၊ ဒါနိ၊ ဒါစိ၊ ဒါစနံ၊ စိ၊ စနံ၊ ရဟာစိ၊ ရ
ဟာစနံ၊ ရဟိ၊ ရနာ၊ ဇ္ဇ၊ ဇ္ဇ၊ ဝိတိ၊ တတြိမိဒံပယောဂမုခံ။ တထာ။ တတတ္ထာ၊
တိဝိခံ၊ ဣတ္ထံ၊ ကုတော၊ ကုတြ၊ ကတ္ထ၊ သဗ္ဗမိ၊ ကွစ၊ ကုဟိ၊ ကုဟံ၊ ကုဟိဉ္ဇ
နံ၊ ကုဟဉ္ဇနံ၊ ကုဟိဉ္ဇိ၊ ဣဟ၊ ဣခ၊ ကဒါ၊ ဣဒါနိ၊ ကဒါစိ၊ ကုဒါစနံ၊ ကွစိ၊ ကွ
စနံ၊ ကရဟာစိ၊ ကရဟာစနံ၊ ဇေတရဟိ၊ အရနာ၊ အဇ္ဇ၊ အဇ္ဇ။ ။

တထထာတတ္ထာဝိခတ္ထံ၊ ပကာရတ္ထေသုပစ္စယာ။
ပဉ္စမုတ္ထေသုတောသေသာ၊ သတ္တမုတ္ထေသုကေဝလာ။ ။
သဒိသံတိသုလိင်္ဂေသု၊ သဗ္ဗာသုစဝိဘတ္တိသု။
ဝစနေသုစသဗ္ဗေသု၊ ယန္တု ဗျတိတဒဗျယံ။ ။
အဋ္ဌဝိသတိဝိခာဇေတေ၊ ဣရေတ္တာဝပစ္စယာ။
အဗျယနာမေနုတ္တတ္တာ၊ သမာသဝိမိယံပန။
ဝိညူဟိလဝိတာယေဝ၊ ဣမေပဒါဗျယန္တိဝိ။ ။

အဗျယာတဒ္ဓိတံနိဋ္ဌိတံ။ ။

ဘာဝတဒ္ဓိတေကောရသပစ္စယာ၊ တံယထာ။ ဣ၊ ထွ၊ တာ၊ ထွန၊ ထွံ၊
တွံ၊ ဣက၊ ဣယ၊ ဣလ၊ ဣ၊ ကဏ်၊ ဣတိ။ တတ္ထဇေယျာယထာ။ အာရောရုံ
ဇေယျဝမာဒိ။ တောယထာ။ အရောဂတ္ထံဇေယျဝမာဒိ။ တာယထာ။ အရောဂ
တာဇေယျဝမာဒိ။ ထွနံယထာ။ ပုထုဇ္ဇနုတ္တနံဇေယျဝမာဒိ။ ထွံယထာ။ ပုထုဇ္ဇ
နုတ္တံဇေယျဝမာဒိ။ တွံယထာ။ ပုထုဇ္ဇနုတွံဇေယျဝမာဒိ။ ဣကောယထာ။ ပု
ထုဇ္ဇနိကောဇေယျဝမာဒိ။ ဣယောယထာ။ ပုထုဇ္ဇနိယောဇေယျဝမာဒိ။ ဣ
လောယထာ။ ပုထုဇ္ဇနိလန္တေ၊ ဝမာဒိ။ ဣယထာ။ ဝေသမန္တေ၊ ဝမာ
ဒိ။ ကဏ်ယထာ။ ရာမဣယကန္တေ၊ ဝမာဒိ။ ။ ဘာဝတဒ္ဓိတံနိဋ္ဌိတံ။ ။
ကတ္တုကမ္မကရဏ သမ္ပဒါနာပါဒါနု သာမ္မာမိကရဏဝသေန သတ္တဝိ

ဓမ္မေ။ တတ္ထကတွတ္ထေယထာ။ *ဒါသေနကတံကမ္ပံ ဒါသိကန္တေ၊ ဝမာဒိ။
 ကမ္ပတ္ထေယထာ။ အဘိဓမ္မမဓိတေ အဘိဓမ္မိကောတေ၊ ဝမာဒိ။ ကရ
 ဏတ္ထေယထာ။ နာဝါယတရတိတိနာဝိကောတေ၊ ဝမာဒိ။ သမ္ပဒါနတ္ထေ
 ယထာ။ သဂ္ဂါယကတံကမ္ပံ သောဝဂ္ဂိကံတေ၊ ဝမာဒိ။ အပါဒါနတ္ထေယ
 ထာ။ ပဗ္ဗတာဥဗ္ဘတံပဗ္ဗတေ ယျကံတေ၊ ဝမာဒိ။ သာမုတ္ထေယထာ။ သံ
 ဃာသန္တကံ သံဃိကံတေ၊ ဝမာဒိ။ အဓိကရဏတ္ထေ ယထာ။ သရီ
 ရေ သန္ဓိခာနာဝေဒနာ သာရီရိကောတေ၊ ဝမာဒိ။ ဧတ္ထ တု ဣပစ္စယော
 ဂေါတ္တုတ္ထေစဘာဝတ္ထေစ အာဂတော။ ဂေါတ္တုတ္ထေယထာ။ အာဒိစ္စော
 တေ၊ ဝမာဒိ။ ဘာဝတ္ထေယထာ။ အာရောဂျံတေ၊ ဝမာဒိ။ ဣမ၊ ဣကပစ္စယာ
 နိယုတ္တုတ္ထေစတဒဿတ္တုတ္ထေစာဂတော။ နိယုတ္တုတ္ထေယထာ။ အန္တိမော၊
 အန္တိကောတေ၊ ဝမာဒိ။ တဒဿတ္တုတ္ထေ ယထာ။ ပုတ္တိမော၊ ပုတ္တိကော
 တေ၊ ဝမာဒိ။ ကဏ်၊ ဘာပစ္စယာသမူဟတ္ထေစဘာဝတ္ထေစာဂတော။ သမူ
 ဟတ္ထေယထာ။ မာယူရကော၊ ဂါမတာတေ၊ ဝမာဒိ။ ဘာဝတ္ထေယထာ။
 ရာမဏီယကံ၊ အရောဂတာတေ၊ ဝမာဒိ။ သောပစ္စယောတဒဿတ္တုတ္ထေ
 စဘာဝတ္ထေစာဂတော။ ဘဒဿတ္တုတ္ထေယထာ။ သုမေသောတေ၊ ဝ
 မာဒိ။ ဝိဘာဝတ္ထေယထာ။ ပဒသော၊ ဓမ္မသောတေ၊ ဝမာဒိ။ ဣမေဆပစ္စ
 ယာဒ္ဓိဋ္ဌာနိ၊ ကာနာမ။ ဣယပစ္စယောနိယုတ္တုတ္ထေ ဌာနတ္ထေ တဒဿတ္ထေ
 စာဂတော။ နိယုတ္တုတ္ထေယထာ။ အန္တိယောတေ၊ ဝမာဒိ။ ဌာနတ္ထေ ယ
 ထာ။ မဒနိယံတေ၊ ဝမာဒိ။ တဒဿတ္တုတ္ထေယထာ။ ပုတ္တိယောတေ၊ ဝမာ
 ဒိ။ အယမေဝေကော၊ ဌာနိကောနာမ၊ ဣက၊ ဣယပစ္စယာဂေါတ္တုတ္ထေ
 တရတုာဒုတ္ထေ အဏ္ဍာယနာဒုတ္ထေ ဘာဝတ္ထေစာဂတော။ ဂေါတ္တုတ္ထေယ
 ထာ။ သကျုပ္တိကော၊ သကျုပ္တိယောတေ၊ ဝမာဒိ။ တရတုာဒုတ္ထေယ
 ထာ။ နာဝိကော၊ နာဝိယောတေ၊ ဝမာဒိ။ အဏ္ဍာယ နာဒုတ္ထေယထာ။
 သုတ္တန္တိကော၊ သုတ္တန္တိယောတေ၊ ဝမာဒိ။ ဘာဝတ္ထေယထာ။ ဇင်္ဂိကံ၊ ဇ
 ကိယံတေ၊ ဝမာဒိ။ ဣမေဒ္ဓေပစ္စယာ စတုဋ္ဌာနိကောနာမ။ ဣပစ္စယော
 ဂေါတ္တု၊ သမူဟ၊ ရာဂ၊ ဘာဝ၊ တဒဿတ္တုတ္ထေသွာဂတော။ ဂေါတ္တုတ္ထေ
 ယထာ။ ဝါသိဋ္ဌောတေ၊ ဝမာဒိ။ သမူဟတ္ထေ ယထာ။ မာယူရော တေ
 ဝမာဒိ။ ရာဂတ္ထေယထာ။ ပါရုဂီ တေ၊ ဝမာဒိ။ ဘာဝတ္ထေ ယထာ။
 ဝေသမန္တေ၊ ဝမာဒိ။ တဒဿတ္တုတ္ထေယထာ။ သဒ္ဓေါတေ၊ ဝမာဒိ။ အယ
 မေကောပဉ္စဋ္ဌာနိကောနာမ။ သေသာဇကောကဋ္ဌာနိကောဟောန္တိ။ ကိဉ္စာ

ပျော် ဌာနဘောဒေါ ဝုတ္တော၊ တထာပိ ပစ္စယာနမနေကတ္ထ ဝိသယတ္တာ
အညတြာပိ ပစ္စယာဂမော ဒဋ္ဌဗ္ဗော။

ပစ္စယဘောဒေါဒံသုဝိဘတ္တံ၊
ယောမတိမာမနသိသုကရောတိ။
တဿနိရုတ္တိဂတာပရမတ္တာ၊
ပါဏိတလာမလကာဝိယဟောန္တိ။ ။

ဝသိဋ္ဌသဒ္ဓတောဏပစ္စယံကတွာတိသမ္ပန္နော။ အပစ္စ ပဒမပ္ပယော
ဂံကတွာတိအပစ္စပဒလောပံကတွာတိအတ္ထော။ ကသ္မာပနတဿလော
ပဝိဓာန* မဇိတန္တိ စေ။ အပစ္စတ္ထေဏပစ္စယာဿသမာပိနိဝိဋ္ဌတ္တာ။ ယဒ္ဓေ
ဝံအယုတ္တမေတဿလောပဝိဓာနန္တိ။ န၊ သန္တိဝိဓာနာယကတ္တ ဗုတ္တာ။ ဗုဒ္ဓ
နေနဟိသရသ္မိံ ပဋိစ္စန္ဓေသန္တိနသိဇ္ဈတိ။ တသ္မာ ဏကာရလောပံကတွာ
ဏာနုဗန္ဓေနသန္တိံ သန္တိဝိဓါနသ္မိံ ကတေသိဒ္ဓေါဝိန္တိ တတ္ထောတိ နိဋ္ဌမေတ္တာ
ဝဂန္တဗ္ဗံ။ ဏကာရပစ္စယနိမိတ္တာဝုဒ္ဓိဝုတ္တာ၊ အထကသ္မာဝိဘတ္တိလောပါ
နန္တရံဝုဒ္ဓိဝိဓာန မဒသေတောလောပဝိဓာနံ ဒသိတန္တိ။ နိမိတ္တာဘာဝေ
နေမိတ္တကာပဂမဒဿနတ္ထံ။ ဧဝံဟိ သတိဝုဒ္ဓိယာ အနိမိတ္တကတံ အာ
ပဇ္ဇေယျာတိ န၊ ဏပစ္စယေလုတ္တေပိ သရဘူတဿဏာနုဗန္ဓသုပလ ဗ္ဗ
မာနတ္တာ၊ တဒေကဒေသောပိဟိ တဗ္ဗောဟာရမနုဘာဝတိ။ တေနေတံ
လောပဝိဓာနံဒသေတွာတဒနန္တရံဝုဒ္ဓိဝိဓာနံ နိဋ္ဌိဋ္ဌန္တိ။ လိင်္ဂတ္ထယေဏပစ္စ
ယဿသမ္ဘဝံဝိဘာဝေန္တောဂါသိဋ္ဌော၊ ဝါသိဋ္ဌိ၊ ဝါသိဋ္ဌန္တိ အာဟာ။ ဧတေ
နုပါယေနသဗ္ဗေပိတဒ္ဓိတပစ္စယာ ယထာနုဂ္ဂပတောလိင်္ဂတ္ထယေယောဇေ
တဗ္ဗော။

- (၃၄၅-၂) သဒ္ဓဂဏတောတိဂေါတ္တဝါစကသဒ္ဓဂဏတော။
- (၃၅၁-၈) ယထာ ဟတဗန္ဓာဝုဓာဗာဝတ္ထေ၊ တထာ အာဒိဂ္ဂဟ
ဏေန ဏိကပစ္စယောဟောတိတိအတ္ထော။
- (၃၈၈-၄၅) သဂ္ဂပါသကိံ ဂဟဏာနံ ဧကတ္ထတ္တာ စောဒေန္တော
သဂ္ဂပါနန္တိ ဝစနမတ္တေနာတျာဒိမာဟ။ တတ္ထအသကိံ ဂဟဏန္တိ သဂ္ဂပါ
နန္တိ ပဒဒနအဝိဿ သတ္ထံ အသကိံ ဂဟဏန္တိ အတ္ထော။ တပ္ပါကဋီကရ
ဏတ္ထန္တိ တဿသဂ္ဂပတ္တသပါကဋီကရဏတ္ထံ သတိဝိသဂ္ဂပဂ္ဂဟဏေ
အသကိံ ဂဟဏံကတန္တိ အတ္ထော။ ဝုတ္တတ္ထမေဝပယောဂဗျပဒေသေ

နသာဓေန္တောယထာ လောကေ တျာဒိမာဟ။ ယထာလောကေ၊ တထာ
သတ္ထေပီတိလောကေယထာပဋိပဇ္ဇန္တိ။ သတ္ထေပီ တထာပဏှိတေဟိ ပ
ဋိပဇ္ဇိတဗ္ဗန္တိ အတ္ထော။ အနေနလောက သင်္ကေတာနုသိဒ္ဓါသဒ္ဓပဋိပတ္တိ
တိ ဒိပိတာဟောတိ။ အမဟိဓရသ္မိန္တိ မဟိယံဓရတိတိမဟိဓရော။ န
မဟိဓရောအမဟိဓရော။ တသ္မိံ အမဟိဓရသ္မိံ။ အနန္တိဒ္ဓိတိ အန္တိဂုဏ်တိ
ပဗ္ဗတော။ နအန္တိအနန္တိ။ တသ္မိံ အနန္တိဒ္ဓိ။ တံသဘာဝပါကဋီကရဏတ္ထမေ
ဝါတိ တေသံမေရုကေလာသမ္မာနံသဘာဝသပါကဋီကရဏတ္ထမေ
ဝါတိ အတ္ထော။ သဒ္ဓသတ္ထဝိဒ္ဓနန္တိ သဒ္ဓသတ္ထံလိင်္ဂိဘတ္တိကာရကပစ္စယာ
နရူပံ သံဝိဒဟန္တိ နိဗ္ဗာဒေန္တိ တိသဒ္ဓသတ္ထဝိဒ္ဓ။ တေသံ သဒ္ဓသတ္ထဝိဒ္ဓနံ။
နိဒ္ဓါရဏေသဋ္ဌိ။ အတ္ထတေဒါ ဘာဝါတိနိဗ္ဗာနသဒ္ဓဿ အတ္ထနာနာတ္တာ
ဘာဝါ။ နိဗ္ဗာနံဟိအတ္ထတောအဘိန္နံ။ ကသ္မာ။ *သဗ္ဗသင်္ခတနိရောဓဿ
နိဗ္ဗာနတ္တာ သန္တိလက္ခဏတ္တာစ။ ကြိယာယပျတိန္ဒတ္တာတိ ပစနာဒိကြိ
ယာယပျတိန္ဒတ္တာ၊ ပစနာဒိကြိယာယပိ ပါကာဒုတ္တေန ဧကတ္ထတ္တာတိ
အတ္ထော။ ဧတ္တာတိပစန္တိတျာဒိသု ပယောဂေသု။ ဧကသေသဝါဒိနော
တိကြိယာယ ဧကသေသဝါဒိနော အာစရိယာ။ ဘိန္နာကြိယာ ဧကက္ခ
ဏေဝိရုဒ္ဓဝတ္ထုဒ္ဓိ ပျုပလက္ခဏတော ပဋာဒယော ဝိယာတိပစနာဒိကြိ
ယာယ ဧကက္ခဏေ အညောညဝိရုဒ္ဓဝတ္ထုသ္မိမ္မိ ဇနေဟိ ဥပလက္ခိတဗ္ဗ
တောပဋာဒယော ပဒတ္တာဝိယအဘိန္နာတိ ယောဇနာ။ ဧက္ကကြိယာတိ
ကာလတ္တယာဘိသမ္ပန္နတံသန္နာယာဟ။ တေနာဟကြိယာယပိ။ ပ။ ကာ
လတ္တယာဘိသမ္ပန္နော ဒိဿတိတိ။ အနေနကာလဘောဒေန ကြိယာဘော
ဒေါတိဒိပိတော ဟောတိ။ ကေနကာလတ္တိယဿ အညောညဝိရောဓ
တာတိစေ။ ဝိသယဝသေန။ အညောညဝိသယံဟိဇေတံ။ ကသ္မာ။ ဧကက္ခ
ဏသ္မိံ ဥပ္ပါဒဋ္ဌိဘိဘင်္ဂဿာ နုပလတ္တ နတော။ ဥပ္ပါဒသမင်္ဂီကာလော ဋ္ဌိ
တိသမင်္ဂီကာလဿဝိရုဒ္ဓေါ၊ ဟဒဘိဝတ္ထတ္တာ။ တထာဋ္ဌိတိသမင်္ဂီကာ
လော ဘင်္ဂသမင်္ဂီကာလဿ။ အထဝါ၊ ဝိရုဒ္ဓဝိသယော အာရုဒ္ဓါပရိသ
မတ္တဝိသယဿ ဝိရုဒ္ဓေါ၊ တဗ္ဗိသယတ္တာ။ တထာ အာရုဒ္ဓါ ပရိသမတ္တ
ဝိသယော အာယတိံ သမာရဘိတဗ္ဗ ဝိသယံဿ။ ဧဝံ ဝိသယဝသေန
န အညောညဝိရုဒ္ဓတာ ကာလတ္တယဿ ဒဋ္ဌဗ္ဗာ။ ကထမေ ကာယကြိ
ယာယ ဝိရုဒ္ဓဝတ္ထုဒ္ဓိယေဝေ ကက္ခဏတာတိစေ။ အပစ္စယ ဓာတု ရူ
ပေန။ အပင်္ဂ၊ ပစတိ၊ ပင်္ဂဿတိတျာဒိသု အပစ္စယောဟိ ပစာဒိသဒ္ဓေါ

ကေကွဏေ ကာလတ္တယုပလက္ခဏံ ဟုတွာတိဋ္ဌတိ၊ တေကာလိကတ္တာ
 ခာတုဿ။ တေနေဝ ခာတုမ္ပာ ကာလတ္တယုပလက္ခဏံ ဟုတွာတိဋ္ဌတိ
 တာ။ တုဒယောပနေတ္ထပစ္စေကကာလိကာတိဒဋ္ဌဗ္ဗေ။ ဝိနိရုဋ္ဌတ္ထိဝိသယ
 ဘူတောနာတိ ဝိသေသေန နိရုဋ္ဌါအတိက္ကန္တာ အတိနိဗ္ဗါဒနက်ဏ္ဍာတိဝိနိ
 ရုဋ္ဌါ။ ဝိနိရုဋ္ဌါနံပဒတ္တာနံဝိသယောဝိနိရုဋ္ဌတ္ထိဝိသယော။ ဝိနိရုဋ္ဌတ္ထိဝိသယော
 ဟုတွာဘဝဟိတိဝိနိရုဋ္ဌတ္ထိဝိသယဘူတော။ တေန။ ဣတိကာလဘောဒေန
 ကြိယာဘောဒံဒဿတွာ ပစ္စယဝိသောဝေတေ။ ကြိယာဘောဒေါသိယာ
 တိဒဿန္တော အယမပီတုဒိမာဟ။ တတ္ထ ဝိသေသာဘိဗျတ္တိဟေတု
 ပစ္စယုပ္ပတ္တိနိမိတ္တတ္တာတိ အတိရေကာဗျတ္တိအတိဗျတ္တိ၊ ဝိသေသာဘောနာ
 နာတ္တတောအတ္ထဿအတိဗျတ္တိ ဝိသေသာဘိဗျတ္တိ၊ ဝိသေသာဘိဗျတ္တိ
 ယာဟေတုဝိသေသာဘိဗျတ္တိဟေတု။ ဝိသေသာဘိဗျတ္တိဟေတုစသေဝ
 ပစ္စယောစာတိဝိသေသာဘိဗျတ္တိဟေတုပစ္စယေ။ တဿဥပ္ပတ္တိဝိသေသာ
 ဘိဗျတ္တိဟေတု ပစ္စယုပ္ပတ္တိ။ တဿာနိမိတ္တံ ဝိသေသာဘိဗျတ္တိဟေတုပစ္စ
 ယုပ္ပတ္တိနိမိတ္တံ။ တဿဘာဝေါ ဝိသေသာဘိဗျတ္တိဟေတုပစ္စယုပ္ပတ္တိ နိ
 မိတ္တတ္တံ။ တသ္မာဝိသေသာဘိဗျတ္တိ ဟေတုပစ္စယုပ္ပတ္တိနိမိတ္တတ္တာ။ နိလံ ဒိ
 ဂုဏမိဝဗျတိရေကေတိနိမိတ္တတ္ထေတုမ္ပိ။ ယထာဗျတိရေက နိမိတ္တံဝဏ္ဏ
 ဝိသေသဟေတု နိလာဒိဂုဏံ ဝိသေသာ ဘိဗျတ္တိ ဟေတု ပစ္စယုပ္ပတ္တိနိ
 မိတ္တတ္တာဘိန္နာ၊ ဧဝံပစနာဒိ ကိရိယာဝိ ဝိသေသာဘိဗျတ္တိ ဟေတုပစ္စ
 ယုပ္ပတ္တိနိမိတ္တတ္တာဘိန္နာ၊ နိဗ္ဗာနံ ဣဝနစအတိန္နာတိ အတ္ထော။ ဧဝံပစ္စ
 ယဿ ဝိသေသာဘော ကြိယာဘောဒံ ဒဿတွာ ဒိသာဘောဒေတာဝိ
 ကြိယာ ဘောဒေါသိယာတိ ဒဿန္တော အယမပီတုဒိမာဟ။ တတ္ထဒိ
 သာဘောဒေဝိတိဒိသာဘောဒယုတ္တယမာနေဝိတိ အတ္ထော။ တံတံဒိသာ
 နုဂတံဟိဋ္ဌာနံတာယတာယဒိသာယ ယုတ္တတ္တာ ဒိသာဘောဒယုတ္တိနာမ။
 ဧကေနာဝဓာရိယမာနတ္တာတိဧကေနဇနေန အဝဓာရိယမာနတ္တာ ကြိ
 ယာဘိန္နာတိယောဇနာ။ ဧတ္တာဝဓာရဏံနာမ နာနာဒိသာနုဂတာယ ကြိ
 ယာယေကက္ခဏေဝဝတ္ထပနံ။ တေနေဝကြိယာဘောဒေါ နာညယာတိ
 ဒဋ္ဌဗ္ဗံ။ ကထမေကက္ခဏေ ကြိယာယာဝဓာရဏံ ဟောတိတံစ။ နာ
 နာဋ္ဌာနေသုဒိသာဝိဒိသာဝန္တေသု သမာနကာလတ္တာကက္ခဏေနာ နာ
 ဒိသာသု ဥပလက္ခမာနာကြိယာဧကေန နယောပစာရန္တိရေန ဝဝတ္ထပီ
 ယတိ။ အဝဓာရဏံနာမ ကေကွဏေ နာနာဒိသာသု ဥပလက္ခမာနံ

ကတွာကြိယာယသာခနံ။ ဗြဟ္မဗိဝဗျတိရေကေနာတိကြိယာဗျတိရေက
 နိမိတ္တံဒဗြဟ္မဗိဝအဘိန္နာ နဟောတိတိအတ္ထော။ ဧတ္ထောတိ ဣဒံနာနာမိက
 ရဏဋ္ဌာနေ တိမိနာ တုလျာမိကရဏံ။ ဒိသာဘောဒေတိ ဒိသာယ ဘော
 ဒေါ ဒိသာဘောဒေါ။ တသ္မိံ ဒိသာဘောဒေ၊ ဒိသာဘောဒယုတ္တေတိအတ္ထော။
 နာနာမိကရဏဋ္ဌာနေတိ ဝတ္ထုနံ အမိကရဏ ဘူတေ နာနာဋ္ဌာနေတိ
 အတ္ထော။ အနေနဒိသာဘောဒေနသရူပဝိဘာဂံကတံဟောတိ။ ဧဝံဒိသာ
 ဘောဒေနကိရိယာဘောဒံဒေသတွာ ဝိဓာနတောဝိ ကိရိယာဘောဒေါသိ
 ယာတိ ဒေသန္တော အယမဝိတျာဒိမာဟ။ တတ္ထ ယထာဘိပ္ပသိဒ္ဓိနာ
 နာတ္တန္တိ ကြိယာယနာနာတ္တံနာမယထာဘိပ္ပသိဒ္ဓိ။ ယထာဘိပ္ပ သိဒ္ဓိတိစ
 ယော ယောအဘိပ္ပသိဒ္ဓိ ယထာဘိပ္ပသိဒ္ဓိတံ ဘောဒါန ရူပဝိဓာနသိဒ္ဓိတိ
 အတ္ထော။ ဣတိဘောဒသန္နိသိတ ဝိဓာနပ္ပသိဒ္ဓိယာ ကြိယာဘောဒေါတိ
 ဝုတ္တံဟောတိ။ ဝုတ္တတ္ထမေဝပယောဂသတ္တိယာ သာဓေန္တော ဘောတ္တု
 မိစ္ဆာဘိတျာဒိမာဟ တတြာယမတ္ထော။ ဣတ္ထ တိဘုဉ္စတိတံဟိဝုတ္တေ အ
 သတိဝိ သမာနဓာတုတ္တေ ပစ္စယုပ္ပတ္တိဝိဓာနဘောဒါဘာဝါ အဘိန္နာကြိ
 ယာ။ ဘောတ္တုမိစ္ဆာဘိတျာဒိသုတုပစ္စယာဒိဘောဒသန္နိသိတဝိဓာနာယ
 ကိရိယာယတုဗပါလနဗျဝဟာရဏေသု၊ ဣသုဣတ္ထာကန္တိသု၊ ပစပါကေ
 တိ သမာနဂဏိကဓာတုမိဒိသာနတောဘောဒေါ သမုပလတ္တတိ။ ဧတ္ထ
 တုကာရိယဘောဒေ သန္နိသိတတာဒဗြဟ္မာ။ တာဒိသုပလတ္တမာနံ ဝိဓာ
 နန္တိ တာဒိသေသမာန ဓာတုမိ ဥပလတ္တမာနံ တံပစ္စယာဒံ ဝိဓာနန္တိ
 အတ္ထော။ ဧသိတုမိစ္ဆာဘိတိတ္ထေ ဣသုဣတ္ထာကန္တိ သူတိ အယမတ္ထော
 ဓာတုဝိဓာနဘောဒတောဒိဓာဝုတ္တော။ တေနံဟာ ဧကသ္မိံယေဝ ဓာတုမိ
 တိ။ ဧဝံကာရိယာတိသယေန ကြိယာဘောဒံဒေသတွာ ပုဗ္ဗကာလကြိ
 ယာသံ သူစက ပစ္စယုပ္ပတ္တိ နိမိတ္တေနာပိ ကြိယာဘောဒေါ သိယာတိ
 ဒေသန္တော အယမဝိတျာဒိမာဟ။ တတ္ထပစိနောတိ ပစန ကြိယာတိ
 အတ္ထော။ အကာရန္တဓာတုနံ ဣကာရန္တဝသေနာပိနိဒ္ဒေသော ဟောတိ
 တိဒဗြဟ္မာ။ ပုဗ္ဗကာလာဘိဗျတ္တိဟောတုကပစ္စယုပ္ပတ္တိနိမိတ္တတ္တာတိ ပုဗ္ဗ
 ကာလဝသေနအဘိဗျတ္တိ၊ ပုဗ္ဗကာလဝသေနဝါ ဥတ္တရကြိယာယ အဘိ
 ဗျတ္တိပုဗ္ဗကာလာဘိဗျတ္တိ၊ ဟောတုယေဝ ဟောတုကော။ ပုဗ္ဗကာလာဘိ
 ဗျတ္တိယာဟောတုကောပုဗ္ဗကာလာဘိဗျတ္တိဟောတုကော။ ပုဗ္ဗကာလာဘိ
 ဗျတ္တိဟောတုကောစသော ပစ္စယောစာတိ ပုဗ္ဗကာလာဘိဗျတ္တိ ဟောတု

ကပစ္စယော။ တဿဥပ္ပတ္တိ ပုဗ္ဗကာလာဘိဗျတ္တိ ဟေတုကပစ္စယုပ္ပတ္တိ။
 တဿာနိမိတ္တံ ပုဗ္ဗ။ လ။ ပစ္စယုပ္ပတ္တိနိမိတ္တံ။ တဿဘာဝေါပုဗ္ဗ။ လ။ နိ
 မိတ္တတ္တံ။ တဿာပုဗ္ဗကာလာဘိဗျတ္တိ ဟေတုကပစ္စယုပ္ပတ္တိ နိမိတ္တတ္တာ။
 ဝဇိနောတိ ဝဇကိရိယာယ။ ဘုဇမိဝါတိဘုဇ္ဇနကြိယာယဇ္ဇဝ။ ယထာ
 ဘုတွာဝဇတိတိဇ္ဇေပယောဂေ ဝဇိနော ပုဗ္ဗကာလာဘိဗျတ္တိဟေတုက
 ပစ္စယုပ္ပတ္တိနိမိတ္တတ္တာဘုဇ္ဇနကြိယာဘိန္နာ၊ ဧဝံဩဒနံပစိတွာ ယာဂုံပိဝ
 တိတိဇ္ဇေပယောဂေပစိနောပုဗ္ဗကာလာဘိဗျတ္တိဟေတုကပစ္စယုပ္ပတ္တိ
 နိမိတ္တတ္တာကြိယာဘိန္နာတိယောဇနာ။ ဇ္ဇေတုပစတိဝဇတိတိနိဒ္ဒိဋ္ဌာယ
 ကြိယာယာပရိသမတ္တကတ္တုပ္ပယောဂဗျာပါရဟေတုကတ္တာ ပုဗ္ဗကာ
 လေပိနိဒသိတတွာပစ္စယုပ္ပတ္တိယာ နိမိတ္တန္တိဒဠ္ဗိ။ အညထာနိမိတ္တ နေ
 မိတ္တဘောဒါဘာဝေကြိယာယကတံသိယာ။ တဿာ ကာလဒ္ဓယဂဟိတ
 ပစ္စယုပ္ပတ္တိဝိသေသတော ကြိယာဘောဒေါ သမဓိဂတော။ ဧဝံပုဗ္ဗာပရ
 ကိရိယာဒနံပစနဝဇနဝသေနကိရိယာဘောဒံဒေသတွာ လက္ခဏာလက္ခ
 တောပိကိရိယာဘောဒေါသိယာတိဒေသန္တော အယမပိ တျာဒိမာဟ။
 တတ္ထ ဂေါသုဒယမာနာသုမဟိံသံ ဒုဒ္ဒိတိဇ္ဇေ ပယောဂေ ဂေါဒုဟနံ
 မဟိံသဒုဟနသုပ လက္ခဏံ။ တတ္ထ လက္ခိယတိ အနေနာတိ လက္ခ
 ဏံ။ ကိန္တံ။ ဂေါဒုဟနံ။ တေန လက္ခဏေန ဂေါဒုဟနကြိယာယာတိ
 အတ္ထော။ လက္ခိယတိတိလက္ခိ။ ကိန္တံ။ မဟိံသဒုဟနံ။ လက္ခဏသ
 ဘာဝေါလက္ခဏဘာဝေါ။ လက္ခဏဘာဝသဒိသနံ လက္ခဏဘာဝ
 ဒိသနံ။ တဿာ လက္ခဏဘာဝဒိသနတော။ ဂေါဒုဟနေန မဟိံသဒု
 ဟနသု ပိညာယမာနတ္တာ ကြိယာယာဘောဒေါ၊ နာညထာ ဒုဟနသေ
 ကတ္တာ ဂေါဒုဟနံ မဟိံသဒုဟနပလက္ခဏံ။ နဘဝေယျ န စတံကဒါ
 စိ။ တေန ဉာယတိဘိန္နာ ကိရိယာတိ။ ဒုဟိနော ဒုဟမိဝါတိဥတ္တရဒုဟ
 နသုပလက္ခဏဘူတာ ပုဗ္ဗဒုဟနာပိယ။ ဂေါသုဒယမာနာ သုဂတော၊
 ဒုဒ္ဒိသွာဂတောတိဇ္ဇေဟိဂမနသုပလက္ခဏဘူတာ ဒုဟနကြိယာအာ
 ဂမနသုပလက္ခဏဘူတာ ဒုဟနိကြိယာတိကြိယူပလက္ခဏာဒုပိခာ။
 တေန ပရံပရူပလက္ခဏေန ဝ ဒုဟနိကြိယာဘောဒေါတိဒဠ္ဗိ။ ကတ္ထပိ
 ပေါတ္ထကောဂမိနော ဒုဟမိဝါတိပါဠော ဒိသတိ။ တဿဂမနကြိယာ
 ယ ဥပလက္ခဏဘူတာဒုဟနကြိယာပိယ ဘိန္နာကြိယာတိအတ္ထော။ ကြိ
 ယာဘောဒဝါဒိနန္တိ ကြိယာဘောဒံဒဠ္ဗိတိကြိယာဘောဒဝါဒိနော။ တေ

သံ ကြိယာဘောဒဝါဒီနံ။ ကတုတ္တေသာမိဝစနမေတံ။ ကြိယာဘောဒဝါ
ဒီဟိတိအတ္ထော။ တံတေသံမတိမတ္တမေဝါတိ တံကြိယာဘိန္နာတိဝစနံ
တေသံအာစရိယာနံအဘိမတာကာရဝစနံ၊ နသဗ္ဗေသံ သာဓာရဏဝစ
နန္တိ အတ္ထော။ နိဿယနိသိတောပလဒ္ဓိ နိမိတ္တဘောဒေနာတိ နိဿယော
စနိသိတောစ ဥပလဒ္ဓိနိမိတ္တဉ္စ နိဿယနိသိတော ပလဒ္ဓိနိမိတ္တာနိ။
တေသံဘောဒေါ နိဿယနိသိတောပလဒ္ဓိနိမိတ္တဘောဒေါ။ တေနနိဿ
ယဘောဒေန နိသိတဘောဒေန ဥပလဒ္ဓိနိမိတ္တဘောဒေနစ ဧကဿာပိ ပ
ဒတ္တဿ ဘောဒသမ္ဘဝတော တံတေသံ မတိမတ္တမေဝါတိ ယောဇနာ။
ဝုတ္တတ္ထမေဝသရူပတော ဒဿေန္တောယထာဟိ ဝိဟိယဝါဒိသဒ္ဓါနန္တိ၊
ဒိမာဟ။ တတ္ထဇာတိဝါစကတ္တာဘောဒေါဒိဿတိတိဇာတိဝါစကတ္တာ
ဝိဟိယဝါဒိ သဒ္ဓါနံ တတ္ထာသိတာယဇာတိယာပဘောဒေါ ဒိဿတိတိ
အတ္ထော။ ဝိဟိသဒ္ဓေါဟိဝိဟိသာမညံဝဒတိ၊ နကာဠာသေ တာဒိဝိဟိဝိ
သေသံ။ တထာယဝါဒိ သဒ္ဓေါပိ။ တသ္မာဝိဟိယဝါဒိ သဒ္ဓါဘိဇာယျာယ
ဇာတိယာဧကတ္တံဒိဿတိတိ ဝုတ္တံဟောတိ။ ဒဗ္ဗ ဓမ္မတ္တာဘိ ဒဗ္ဗဂတိ
ကတ္တာ ဒဗ္ဗနိဿယတ္တာဇာတိယာတိအတ္ထော။ အနေဒဗ္ဗဘောဒေနဝ
ဇာတိဘောဒဿဝိဘာဝနံ ကတံဟောတိ။ သမ္ပန္နတ္တဝိနဠတ္တာနံ ပဝတ္တိ
တာယာတိသမ္ပန္နဿဘာဝေါ သမ္ပန္နတ္တံ။ ဝိနဠဿ ဘာဝေါ ဝိနဠတ္တံ။
သမ္ပန္နတ္တဝိနဠတ္တဉ္စ သမ္ပန္နတ္တ ဝိနဠတ္တာနိ။ တေသံသမ္ပန္နတ္တဝိနဠတ္တာနံ။
ဗုဒ္ဓါန ဓမ္မကာမာတျာဒိသုဝိယ နဂ္ဂဟိတလောပံ ကတွာ သမ္ပန္နတ္တဝိ
နဠတ္တာနပဝတ္တိတာယာတိဝုတ္တံ။ ဇာတိယာသမ္ပန္နတ္တဝိနဠတ္တာနံအဝိသေ
သာကာရ ပဝတ္တိတာယ အသတိဝိတဿ သမ္ပန္နတ္တ ဝိနဠတ္တေ နိဿ
ယဒဗ္ဗဿဘောဒေနသမ္ပန္နာဝိဟိ၊ ဝိနဠော ယဝါတိဇာတိယာ ဘောဒေါ
ဒိဿတိတိအတ္ထော။ သမ္ပန္နဝိနဠသဘာဝါနံပဝတ္တိဇာတိနာမ၊ နသမ္ပန္နတ္တ
ဝိနဠတ္တံ။ တသ္မာအသတိဝိဇာတိယာဘောဒဒဗ္ဗဿဘောဒေါ ဒိဿတိတိ
ဝုတ္တံဟောတိ။ အထဝါ၊ သမ္ပန္နတ္တဝိနဠတ္တာနန္တိ ကရဏတ္ထေသာမိဝစနံ။
တသ္မာ သမ္ပန္နဘာဝေနစ ဝိနဠဘာဝေနစ အသတိဝိဇာတိယာ ပဝတ္တိ
ဘာဝေ နိဿယဘောဒေနသမ္ပန္နာဝိဟိ၊ ဝိနဠောယဝါတိ ဇာတိယာ
ဝဘောဒေါဒိဿတိ။ ကသ္မာ။ ဒဗ္ဗဓမ္မတ္တာဘိယောဇနာ။ ဣမသ္မိံပနတ္ထ ဝိ
ကပ္ပေနဇာတိနာမသမ္ပန္နဝိနဠာကာရေန ပဝတ္တိ၊ အထခေါဒဗ္ဗဿမည
ဘူတဂ္ဂဟိတာကာရ ဝိသေသောပိ။ တေနဝဇာတိယာ ဒဗ္ဗဘောဒေန

ဘေးဒေါရတ္တောဟောတိ။ ဇာတိနိဿိတကိရိယာဘေးဒနာတိ ဇာတိ
 နိဿိတာယ ကြိယာယဘေးဒန။ ဥဒကပတ္တာ ဒါသတလာဒိ ဥပလဋ္ဌိနိ
 မိတ္တဘေးဒနာတိဥဒကပူရိတောပတ္တော ဥဒကပတ္တော။ ဥဒက ပတ္တော
 စအာဒါသတလဉ္စဥဒကပတ္တာ ဒါသတလာနိ။ ဥဒကပတ္တာဒါသတလာ
 နိအာဒိယသတံဥဒကပတ္တာဒါသတလာဒိ။ ဥပလဋ္ဌနံ ဝိသုံဝိသုံနာနာဌာ
 နေသုပညာယမာနံ ဥပလဋ္ဌိ။ ဥပလဋ္ဌိယာနိမိတ္တံ ဥပလဋ္ဌိနိမိတ္တံ။ ဥဒက
 ပတ္တာဒါသတလာဒိစတံဥပလဋ္ဌိနိမိတ္တဉ္စာတိဥဒက။ လ။ ဥပလဋ္ဌိ နိမိတ္တံ။
 တသဘောဒေါဥဒက။ လ။ ဥပလဋ္ဌိနိမိတ္တဘေးဒေါ။ တေနဥဒကပတ္တာ ဒါ
 သတလာဒိ ဥပလဋ္ဌိနိမိတ္တဘေးဒန။ သာဓနဘေးဒနာတိ ကတ္တုသ္မာဓန
 ဘေးဒန။ တန္နိဿိတ ကိရိယာယာတိ တန္နိဿိတာယ ပစန ကြိယာ
 ယာတိအတ္ထော။ ကတ္တုဘေးဒနဘေးဒေါဒိဿာတိတိ ကတ္တုနောဘေးဒ
 နပစနာဒိကြိယာယ ဘေးဒေါ ဒိဿာတိတိအတ္ထော။ ဇာတိဝိဝ ဗျတိရေ
 ကေနဒဗ္ဗဘေးဒဝိဝါတိ ကြိယာဝိစ္စာဝစန နိမိတ္တာဘာဝါ ဇာတိဝိဝဇ
 ကာ။ ဗျတိရေကနိမိတ္တံ ဒဗ္ဗဘေးဒဝိဝနာဘိန္နာ နာနာဒဗ္ဗသန္နိဿိတဂုဏ
 ဝိသေသံသန္တာယရတ္တံဗျတိရေကနိမိတ္တန္တိ။ ဝိစ္စာဝစနော ပဒေသောတိ
 ဥပဒိသနံကထနံ ဥပဒေသော။ ဝိစ္စာဝစနဿ ဥပဒေသော ဝိစ္စာဝစ
 နောပဒေသော။ ကာရကန္တရာသံဟိတာယာတိ ကာရကန္တရေဟိ အ
 သံဟိတာယကဘာ။ ကာရကဝိသေသေဟိအဝိသိသာယာတိအတ္ထော။
 ကာရကဘေးဒါသံဟိတာနာမ ဓာတွတ္တဘူတာ ကြိယာတိဒေသန္တော
 ကေဝလံဓာတွတ္တဘူတာယေတိ အာဟ။ တကြာယံယောဇနာ။ အချတေ
 ဒေဝဒတ္တနေတျာဒိသု ပယောဂေသု ကာရကန္တရာ သံဟိတာယကေ
 ဝလံဓာတွတ္တဘူတာယေဝ အသာကြိယာယ ကေဝစနန္တေနေဝသဒ္ဓေ
 နဥပဒေသဿသမ္ဘဝတော ကြိယာဇကောတိ။ အချတေတိ ဒေဝဒတ္တန
 ဂန္တော အဝိယတေတိ အတ္ထော။ အချတေတိ ဝိပဋ္ဌန္တိ။ သောယေ
 ဝတ္ထော။ ဣဓာပိတိပစန္တိတျာဒိသုပယောဂေသု။ ကာရကဘေးဒနဘေး
 ဒမပေက္ခိတွာတိ ဓာတွတ္တဝသေန ကတ္တုပဂတာယ ကြိယာယ ဘေးဒံ
 ကာရကဘေးဒနအပေက္ခိတွာတိအတ္ထော။ ဣတိယတ္ထေကမေဝ ကြိ
 ယံ ဗာဝေါ ကတ္တာရော အဘိနိပ္ပာဒယန္တိ။ တတ္ထအနက ကတ္တုပ
 သန္နိဿိတေတာယ ကြိယာယကတ္တုဘေးဒနဝဘေးဒမပေက္ခိတွာ ဗ
 ဟုဝစနုပ္ပတ္တိဟောတိ။ နဇကသေသလက္ခဏနာတိရုတ္တံဟောတိ။

(၄၀၀-၅၇) သဗျဉ္ဇနန္တိ ဗျဉ္ဇနေနသဟဝတ္တတိတိသဗျဉ္ဇနော။ တံ
သဗျဉ္ဇနံ။ သရံ။ ။ အဋ္ဌမောပရိစ္ဆေဒေါ။

တဒ္ဓိတ်သံပျင်ဒိုကာပါဌ်ပြီး၏။



(၄၀၆-၁) တဒ္ဓိတာနန္တရမုဒ္ဓိဋ္ဌဿ ကာလကာရကပုရိသပရိဒိ
ပနဿကြိယာလက္ခဏာလိင်္ဂိကာချာတဿတ္ထ သံဝဏ္ဏနံ ကရောန္တော
အထပုဗ္ဗာနိ ဝိဘတ္တိနံ ဆပရဿ ပဒါနိ ကိမတ္ထမိဒမုစ္စတေ တျာဒိမာ
ဟ။ ။ တတြိကာလမိတိ အတိတာနာဂတ ပစ္စုပ္ပန္နာ ဣတ္ထိပရိကပ္ပ
ကာလာတိပတ္တိယော ဣမေ ဆကာလာ။ တတ္ထ ပစ္စုပ္ပန္နဘာဝံအတိက္က
မိတွာဂတောတိ အတိတော။ အတိပုဗ္ဗဿ ဣဂတိမ္ပိတိမဿရူပံ။ န
အာဂတောအနာဂတော။ နတာဝသမ္ပတ္တော၊ အာယတံ ဥပ္ပဇ္ဇနကောတိ
အတ္ထော။ ပရိစ္စုပ္ပန္နောတိပစ္စုပ္ပန္နော။ တံတံကာရဏံပရိစ္စုပ္ပန္နမာနဘာဝေ
ဋ္ဌိတောတိ အတ္ထော။ အာဏာပနံအာဏတ္တိ။ ဇေယျာယာယိတျေဝ မာဏာ
ပဝတ္တနန္တိ အတ္ထော။ ပရိကပ္ပနံပရိကပ္ပေါ။ ဝိကပ္ပဝသေနသလ္လက္ခဏန္တိ
အတ္ထော။ ပရိကပ္ပေါတိစေတ္ထအနိဋ္ဌာဂတမိန္ဒြာ။ အတိက္ကမိတွာ ပတနံပ
ဝတ္တနံ အတိပတ္တိ၊ ကာလဿ အတိပတ္တိ ကာလာတိပတ္တိ။ အတ္ထဿ
အနိပ္ပဇ္ဇနကံဟုတွာကာလဿာတိက္ကမနန္တိ အတ္ထော။ သောအဂန္တံ သာ
ယာနမလဘိဿာတိ။ တတ္ထဟိ တဿအဂတဘာဝေနေဝ ယာနဿ
အလဘနံအနိပ္ပန္နံ၊ တဿ ယာနလဘာဝသင်္ခါတဿ အနိပ္ပဇ္ဇနကံ ဟုတွာ
လဘိတဗ္ဗကာလဿအတိက္ကမနန္တိ ဝုတ္တံ ဟောတိ။ အာချာတိကဿဉ္စ
မေသုဆသုကာလေသု သမ္ပဝတ္တာ ကာလပရိဒိပနတာစဿဝဝတ္ထပေ
တဗ္ဗာ။ ။ ကာရကမိတိ ကမ္မဘာဝကတ္တုကာရကဝသေန တယော
ယေဝလက္ခန္တိ၊ ဝိဘတ္တိပစ္စယာနံတေသွေဝနိဒ္ဓိဋ္ဌတ္တာ။ အာချာတိကဋ္ဌိဉ္စ
မေသုယေဝတိသုကာရကေသုသမ္ပဇ္ဇတိ။ သမာဒပေတိသမုတ္တေဇေတိ
တျာဒိသုဘိကာရိတသမာယောဒဂဟေတုကာရကံပိသမ္ပဇ္ဇတိ။ တမ္ပ
နကတ္တုကာရကေယေဝ အင်္ဂဘာဝတော ဝိသုနဂဟိတံ။ တတ္ထပစိယ
တိပဋိယတိကရိယတိတျေဝမာဒိနိ ကမ္မကာရကသ္မိံသိက္ခန္တိ၊ ကမ္မသ္မိံ
ယေဝ ပစ္စယုပ္ပတ္တိသမ္ပဝတော၊ သုပိနံပသိယတိ သုပိနံပသိယတေ

တျေဝမာဒိနိဘာဝကာရကသ္မိံနိပုဇ္ဇန္တိ၊ သုပိနပဿနာဒိကြိယာမတ္တသ္မိံ
 ယေဝပစ္စယာနံ သမဘိနိဝိဋ္ဌတ္တာ။ ဂစ္ဆတိ ပစတိ ဘုဉ္ဇတိတျေဝမာဒိနိ
 ကတ္တုကာရကေနိပုဇ္ဇန္တိ၊ ကတွတ္ထမတ္တေယေဝ သန္နိဝိဋ္ဌတ္တာပစ္စယာနံ။
 ကာရကတ္တယ ဝိနိရတ္တာ ချာတဿာ သမ္ဘဝတော ကာရကပရိဒီပန
 တာစဿဝေဒိတဗ္ဗာ။ ။ ပုရိသာတိ ပဌမမဇ္ဈိမုတ္တမ ပုရိသာ။ တေ
 တုမှဝစနတ္ထေ မဇ္ဈိမော။ အမှဝစနတ္ထေ ဥတ္တမော။ အည ဝစနတ္ထေ
 ပဌမောတိဝုတ္တတ္တာတေယောဂ၊ မေယောဂ၊ အညယောဂဝသေနဌိတာ။
 ဆသွေတေကကသ္မိံကာလေ ဥပလဗ္ဗန္တိ။ ဝိနိစ္ဆယောပနေ တေသံ
 ပယောဂါနံ ဝိနိစ္ဆယေဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။ တျာဒိနံ ပဌမာဒိ
 ပုရိသသညာယ ဝိဟိတတ္တာ တျာဒိနမာချာတာနံ ပုရိသပရိဒီပနတာ
 ဒဋ္ဌဗ္ဗာ။ ။ ကြိယာလက္ခဏန္တိ ကြိယာယ လက္ခိယတိတိ ကြိယာ
 လက္ခဏံ။ ဂစ္ဆတိ ပစတိ ဘုဉ္ဇတိ စရတိ ဝိဟရတိတျာဒိကာယ ကြိ
 ယာယ ညာယတိတိအတ္ထော။ ဂစ္ဆတိတျာဒိကြိယာပဒံ ဒိသွာဟိ ဣဒ
 မာချာတိကပဒန္တိ ဝိညာယတိတိ ဝုတ္တံဟောတိ။ ကြိယာလက္ခဏ
 မေတဿာတိဝါ ကြိယာလက္ခဏံ။ ယထာနာမိကာနံ သတွာဘိဓာန
 ပုပလက္ခဏံ၊ ဧဝ မာချာတိကဿာ ပျုပလက္ခဏံ ကြိယာဘိဓာနန္တိ
 အတ္ထော။ ။ အလိင်္ဂိကန္တိ လိင်္ဂဘေဒရဟိတံ။ ကသ္မာ။ ကြိယာလက္ခ
 ဏတ္တာအာချာတိကဿ ကြိယာစနာမ လိင်္ဂဝသေနအပရိဝတ္တိတွာ အ
 ပိသေသေန တိဏ္ဍိလိင်္ဂါနံ သာဓာရဏာ။ တသ္မာ တိဏ္ဍိပိပုရိသကညာ
 ဗိတ္တာနံလိင်္ဂဂစ္ဆတိတျာဒိ ပဒါနံဘေဒါဘာဝါပုရိသောဂစ္ဆတိ ကညာ
 ဂစ္ဆတိ ဝိတ္တံဂစ္ဆတိတိ ပံယောဂေါ ဝိဇိယတေ။ ဣတျာချာတိကပဒံ
 ကာလကာရက ပုရိသပရိဒီပကဉ္စ ကြိယာလက္ခဏ မလိင်္ဂိကဉ္စ ဣတိ
 ဒဋ္ဌဗ္ဗံ။ ။ အာချာတပယောဂေ အသမ္မောဟတ္ထံ သညာပစ္စယာဒေသ
 လောပါဂမ နိဓိတ္တုရဒ္ဓိဝသေနတ္ထ ဝိနိစ္ဆယော ဒဋ္ဌဗ္ဗော။ တတ္ထ ဓာတု
 သညာ ဝိဘတ္တိသညာ သဗ္ဗဓာတုကသညာ အသဗ္ဗဓာတုကသညာ ပ
 ရဿပဒသညာ အတ္တနောပဒသညာ ပဌမပုရိသသညာ မဇ္ဈိမပုရိသ
 သညာဥတ္တမပုရိသသညာတိ နဝဝိဓာသညာ။ ။ တဏှ ပိဝိတ္ထေဓာရ
 ဏတ္ထေန ဓာတုဣတိသညာ ဓာတုသညာ။ ဘူဝါဒယောဓာတဝေါတိ
 ဓာတုသညာဝိဟိတာ။ ဝိဘဇတိ အတ္တတ္ထပရတ္တာဒယောတိ ဝိဘတ္တိ။
 ကမ္မာဒယောဝါ ကာရကေ ဧကဝစန ဗဟုဝစနဝသေန ဝိဘဇတိတိ

ဝိဘတ္တိ၊ ဝိဘတ္တိနုတိသညာ ဝိဘတ္တိသညာ။ ဓာတုပစ္စယေဟိ ဝိဘတ္တိ
ယောကျာဒိဟိ ဝိဘတ္တိသညာ ဝိဟိတာ။ တာပန သရူပတော သုတ္တေ
သွေဝနိဒ္ဓိဋ္ဌာ။ တသ္မာ သရူပနိဒ္ဓေသံ ပဟာယပယောဂသင်္ဂဟော ဇေ
ဝေဒိတဗ္ဗော။ တာဝိဘတ္တိယောဝတ္တမာနာ ပဉ္စမိသတ္တမိပရောက္ခာ ဟိ
ယုတ္တနိ အဇ္ဇတနိဘဝိဿန္တိ ကာလာတိပတ္တိတိ အဠာရိဓာဟောန္တိ။
တာသုဝတ္တမာနာ ပဉ္စမိသတ္တမိ တိမာတိသော ပစ္စုပ္ပန္နကာလိကာ။
ပရောက္ခာဟိယုတ္တနိ အဇ္ဇတနိ ကာလာတိပတ္တိတိမာစတသော အ
တိတကာလိကာ။ဘဝိဿန္တိ ယေဝေကာ အနာဂတကာလိကာ။ ။
တတ္ထ သောဘဝတိ၊တေဘဝန္တိ၊တွံဘဝသိ၊တုမ္ပေဘဝထ၊အဟံဘဝါ
မိ၊မယံဘဝါမ၊သောဘဝတေ၊တေဘဝန္တေ၊တွံဘဝသေ၊တုမ္ပေဘဝဂ္ဂေ၊
အဟံဘဝေ၊မယံဘဝမ္ပေကျာဒိနိဝတ္တမာနာနံဝိသယာနိ။ ။သောဘဝ
တု၊တေဘဝန္တု၊တွံဘဝါဟိ၊တုမ္ပေဘဝထ၊ အဟံဘဝါမိ၊ မယံဘဝါမ၊
သောဘဝတံ၊တေဘဝန္တံ၊တွံဘဝသု၊တုမ္ပေဘဝဂ္ဂေ၊အဟံဘဝေ၊မယံ
ဘဝါမသေကျာဒိနိပဉ္စမိနံဝိသယာနိ။ ။သောဘဝေယျ၊တေဘဝေယျ၊
တွံဘဝေယျာသိ၊ တုမ္ပေဘဝေယျာထ၊အဟံဘဝေယျာမိ၊ မယံဘဝေ
ယျာမ၊သောဘဝေထ၊ တေဘဝေရံ၊ တွံဘဝေထော၊ တုမ္ပေဘဝေယျာ
ဂ္ဂေ၊အဟံဘဝေယျံ၊မယံဘဝေယျာမ္ပေကျာဒိနိသတ္တမိနံဝိသယာနိ။ ။
သောဗဘူဝ၊တေဗဘူဝ၊တုဝံဗဘူဝေ၊တုမ္ပေဗဘူဝိတ္ထ၊အဟံဗဘူဝ၊ မယံ
ဗဘူဝိမ္မ၊သောဗဘူဝိတ္ထ၊တေဗဘူဝိရေ၊တွံဗဘူဝိဇ္ဇေ၊တုမ္ပေဗဘူဝိဂ္ဂေ၊
အဟံဗဘူဝိ၊မယံဗဘူဝိမ္ပေကျာဒိနိပရောက္ခာနံဝိသယာနိ။ ။သောအဂ
မာ၊တေအဂမ္မ၊ တွံအဂမေ၊ တုမ္ပေအဂမတ္ထ၊ အဟံအဂမံ၊ မယံအဂ
မမ္မ၊သောအဂမတ္ထ၊တေအဂမတ္ထု၊တွံအဂမသေ၊တုမ္ပေအဂမဂ္ဂံ၊အဟံ
အဂမိံ၊မယံအဂမမ္ပေကျာဒိနိ ဟိယုတ္တနိနံဝိသယာနိ။ ။သောအ
ဘဝိ၊တေအဘဝံ၊တွံအဘဝေ၊တုမ္ပေဘဝိတ္ထ၊အဟံအဘဝိံ၊မယံအဘ
ဝိမ္မ၊သောအဘဝါ၊တေအဘဝု၊တွံအဘဝိသေ၊တုမ္ပေအဘဝိဂ္ဂံ၊အဟံ
အဘဝံ၊မယံအဘဝိမ္ပေကျာဒိနိအဇ္ဇတနိနံဝိသယာနိ။ ။သောကရိဿ
တိ၊တေကရိဿန္တိ၊တွံကရိဿသိ၊တုမ္ပေကရိဿထ၊အဟံကရိဿာမိ၊
မယံကရိဿာမ၊သောကရိဿတေ၊တေကရိဿန္တေ၊တွံကရိဿသေ၊
တုမ္ပေကရိဿဂ္ဂေ၊အဟံကရိဿံ၊မယံကရိဿာမ္ပေကျာဒိနိဘဝိဿန္တိ
နံဝိသယာနိ။ ။သောစေယုန္တိဿာ အလဘိဿာ၊ တေစေယုန္တိဿံသု

အလဘိသံသု၊ တံ စေယုန္တိဿ၊ တုမေစေယုန္တိဿထ၊ အဟံ စေ
ယုန္တိဿံ၊ မယံစေယုန္တိဿာမ္မာ၊ သောစေယုန္တိဿထ၊ တေစေယုန္တိဿိ
သု၊ တံစေယုန္တိဿသေ၊ တုမေစေယုန္တိဿဂ္ဂေ၊ အဟံစေယုန္တိဿိံ၊ မယံ
စေယုန္တိဿာမ္မာသေတုာဒိနိကာလာတိပတ္တိနံ ဝိသယာနိ။ ဧဝံသဗ္ဗတ္ထအ
သံမုယျန္တေနပယောဂနယောနေတဗ္ဗော။

သတ္တဝိပဉ္စမိဝတ္ထ၊ မာနာသမ္ပတိဟောန္တိမာ။
တိဿောနာဂတကာလေဝ၊ ဘဝိဿန္တိဝိဘတ္တိတု။ ။
စတဿောတိတကာလသ္မိံ၊ ဟောန္တိ ဧဝံသရူပတော။
တေကာလိကတ္တံတုာဒိနံ၊ ဥတွာယောဇေယျဗုဒ္ဓိမာ။ ။

သဗ္ဗဓာတုကသညာကတ္တရိကမ္မနိဘာဝေစာတိသဗ္ဗေသုသာဓနေသု
ပဝိဋ္ဌာ။ အသဗ္ဗဓာတုကသညာကဒါစိနပ္ပဝိဋ္ဌာ။ ဟိယုတ္တနိသတ္တဝိပဉ္စမိ
ဝတ္ထမာနိမာ စတဿော သဗ္ဗဓာတုကသညာ နာမဟောန္တိ။ ဝုတ္တံဟိ
ဟိယုတ္တနိသတ္တဝိပဉ္စမိဝတ္ထမာနာ သဗ္ဗဓာတုကန္တိ။ ဣတရာစတဿော
အသဗ္ဗဓာတုကသညာနာမဟောန္တိ။ တေနာဟ။

ပဉ္စမိသတ္တဝိစေဝ၊ ဝတ္ထမာနာဟိယုတ္တနိ။
စတဿောဝိဘတ္တိယောဥေယျာ၊ သဗ္ဗဓာတုကနာမိကာ။ ။
ပရောက္ခန္ဓတနိစေဝ၊ ဘဝိဿန္တိဘဝိပတ္တိတိ။
စတဿောဝိဘတ္တိယောဥေယျာ၊ အသဗ္ဗဓာတုကနာမိကာတိ။ ။

အတ္တနောကမ္ပံပဟာယပရံကတ္တာရံနိဒ္ဓိသတိတိပရဿပဒံ။ ပရဿ
ပဒန္တိသညာ ပရဿပဒသညာ။ အထပုဗ္ဗာနိဝိဘတ္တိနံ ဆပရဿပဒါ
နိတိဝိဟိတာ။ ပရံပဟာယ အတ္တနောကမ္ပံ နိဒ္ဓိသတိတိ အတ္တနောပဒံ။
အတ္တနောပဒန္တိသညာ အတ္တနောပဒသညာ။ ပရေချတ္တနောပဒါနိတိ
ဝိဟိတာ။

ဟိတွာနသကမ္ပံယသ္မာ၊ ပရံကတ္တာရမာဒိသေ။
ပရဿပဒမ်စေဝ၊ ဝုတ္တံတေနပဒညနာ။ ။
ကတ္တာရံပဇဟိတွာန၊ အတ္တနောကမ္မမာဒိသေ။
အတ္တနောပဒမ်စေဝ၊ ဝုတ္တံတသ္မာပဒညနာ။ ။

နွေ့နွေ့ ပဌမမန္တိရုတ္တမပုရိသာတိ ပဌမာဒိပုရိသသညာ ဝိဟိတာ။
 တံတံအတ္ထဝိသေသံပဋိစ္စန္တိ အယန္တိတိပစ္စယာ။ ပတိယတိအတ္ထော
 ကထိယတိ ဇေတဟိတိဝါပစ္စယာ။ တေပနိခနိန္ဒြာ အဂဟိတဂ္ဂဟ
 ဏေနဗာဝိသတိဟောန္တိ။ တံယထာ။ ခဆ။ သ။ အာယ။ ဤယ။ ဏော။ ဏာယ။
 ဏာပေ။ ဏာပယ။ ယ။ အ။ ဣ။ ဤ။ ဇေ။ ဩ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။
 တျိုမေဗာဝိသတိပစ္စယာ အာချာတပုယောဂိကာတိဒဋ္ဌဗ္ဗာ။ ။ တတ္ထ
 ခဆသာတိ ဣမေတယောပစ္စယာ တိဇာဒိဟိ ခာတူဟိ ဘာဝေကတ္တရိ
 ကမ္မနိစ။ တုဇာဒိဟိ ခာတူဟိစ တုမိစ္ဆတ္ထေဂမ္ပမာနေ ဘာဝေကတ္တရိ
 ကမ္မနိစဟောန္တိ။ အာယပစ္စယော နာမတောကတ္တုပမာနာစာရတ္ထေ
 ဂမ္ပမာနေဘာဝေကတ္တရိ ကမ္မနိစဟောတိ။ ဤယပစ္စယောနာမတော
 ဥပမာနာစာရတ္ထေစ ဣစ္ဆတ္ထေစ ဂမ္ပမာနေ ဘာဝေကတ္တရိ ကမ္မနိစ
 ဟောတိ။ ဏောပစ္စယောသဗ္ဗေဟိခာတူဟိ ဟေတွတ္ထေဂမ္ပမာနေဘာဝေ
 ကတ္တရိကမ္မနိစ။ ဝုရုဒိဟိ ခာတူဟိစ ဘာဝေကတ္တရိ ကမ္မနိစဟောတိ။
 ဏာယပစ္စယောဟေတွတ္ထေဂမ္ပမာနေ သဗ္ဗေဟိ ခာတူဟိ ခာတူရူပေ
 သတိနာမတောစဝုရုဒိဟိ ခာတူဟိစဘာဝေကတ္တရိကမ္မနိစဟောတိ။
 ဏာပေဏာပယသိတိ ဣမေနွေပစ္စယာ ဟေတွတ္ထေဂမ္ပမာနေ သဗ္ဗေဟိ
 ခာတူဟိ ဘာဝေကတ္တရိကမ္မနိစဟောန္တိ။ ယပစ္စယော သဗ္ဗေဟိ ခာတူ
 ဟိ ဘာဝေကမ္မေသုဟောတိ။ ဒိဝါဒိတောခာတုဂဏတော ကတ္တရိဟော
 တိ။ ဣစ္စေတ ဒသပစ္စယာကာရကတ္တယေသမဘိနိဝိဋ္ဌာ။ ဩပစ္စယော
 ရုခာဒိတနာဒိခာတုဂဏဟိကတ္တရိယေဝဟောတိ။ အဝသေသာ ဇေကာ
 ဒသပစ္စယာယထာဏ္ဏမံ ဘူဝါဒိ ရုခာဒိ သွာဒိကိယာဒိဂဟာဒိတနာဒိဟိ
 ခာတုဂဏဟိကတ္တရိယေဝဟောန္တိ။

ခဆသာယိယာဏောဏာယ။ ဏာပေဏာပယယာဣမေ။
 ကတ္တရိကမ္မနိဘာဝေ။ သေသေတ္ထကတ္တရိယေဝ။

အာဒေသောပန ခာတွာဒေသော ပစ္စယာဒေသော ဝိဘတ္တာဒေသော
 အာချာဒေသော ဥတ္တရာဒေသော အတ္တာသာဒေသောတိ ဆဗ္ဗိဇောဟော
 တိ။ တတ္ထ ခာတွာဒေသော ယထာ။ တတောပါမာနာနံဝါမံသေသုဋ္ဌာ
 တိဋ္ဌော။ ပါဝိဝေါ။ ဥဿဇာဇန္နာ။ ဒိသဿပဿဒိသဒက္ခာဝါ။ ဟရဿ
 ဂိသေ။ ဗြူ။ ဘူနမာဟဘူဝါ ပရောက္ခာယံ။ ဂဟဿဗေပေ။ ကရဿကာ

သတ္တမဇ္ဇတနိမ္မိဒါဓာတုဿဒဇ္ဇံ၊ ဝဒဿဝဇ္ဇံ၊ ဂမိဿဂမ္ပံ၊ ဇရမရာနံ ဇီရ
 ဇိယျမိယျာဝါ၊ အသဗ္ဗဓာတုကောဘူတိ ဣမေဟိ ဝုဒ္ဓသဟိ သုတ္တေဟိ
 နိဇ္ဈိဋ္ဌာဒေသော ဓာတုနံ အာဒေသတ္တာ ဓာတွာဒေသောနာမ။ ပစ္စယာဒေ
 သော ယထာ။ ပုဗ္ဗရူပဉ္စ၊ ဟဝိပရိယာယောလောဝါ၊ ဥတ္တမောကာရောတိ
 ဣမေဟိ တိဟိ သုတ္တေဟိ နိဇ္ဈိဋ္ဌာဒေသောပစ္စယာနံ အာဒေသတ္တာပစ္စယာ
 ဒေသောနာမ။ ဝိဘတ္တာဒေသော ယထာ။ သဗ္ဗတောဥုဏ္ဏံ သု၊ ဇေယျဿဥာ
 တောဣယာဥာတိ ဣမေဟိ ဇွိဟိ သုတ္တေဟိ နိဇ္ဈိဋ္ဌာဒေသောဝိဘတ္တိနံ
 အာဒေသတ္တာဝိဘတ္တာဒေသောနာမ။ အာချာဒေသော ယထာ။ ဝစဿန္ဓ
 တနိမ္မိမကာရောဩ၊ ဝစဝသဝဟာဒိ နမုကာရောဝဿယေ၊ ယဇာဿာ
 ဒိဿိ တိမေဟိ တိဟိ သုတ္တေဟိ နိဇ္ဈိဋ္ဌာဒေသော အာဒိမ္မိနိဇ္ဈိဋ္ဌတ္တာ အာချာ
 ဒေသောနာမ။ ဥတ္တရာဒေသော ယထာ။ ဗျဉ္ဇနန္တဿ စောဆပစ္စယေသုစ၊
 ကောခေစ၊ ဂမိဿန္တောန္တောဝါ သဗ္ဗာသု၊ ဒါဒန္တဿံမိမေသု၊ ယမ္မိဓာ
 ဒါမာဋ္ဌာဗာပါမဟမထာဒိနမိ၊ ဣသုယမူနမန္တောန္တောဝါ၊ ဩအဝသ
 ရေ၊ ဇေယျ၊ တေအာဝါယာကာရိတေတိ ဣမေဟိ နဝဟိ သုတ္တေဟိ နိဇ္ဈိဋ္ဌာ
 ဒေသော ဥတ္တရမ္မိနိဇ္ဈိဋ္ဌတ္တာ ဥတ္တရာဒေသောနာမ။ အဟ္တာဿာဒေသော
 ယထာ။ ကွစာဒိဝဏ္ဏာနမေကသရာနံ နွေဘာဝေါ၊ ပုဗ္ဗောဟ္တာသော တိ
 မေဟိ ဇွိဟိ သုတ္တေဟိ နိဇ္ဈိဋ္ဌာ အဟ္တာဿာညာဒေသော။ သောပန တိဝိ
 ဓောအဟ္တာသဂတဿာဒေသောသရာဒေသောဗျဉ္ဇနာဒေသောတိ။ တတ္ထ
 မာနကိတာနံဝတတ္တံဝါ၊ ဟဿဇော တိမာနိ နွေသုတ္တာနိ အဟ္တာသဂ
 တဿာဒေသောနာမ။ ရသော၊ အန္တဿိဝဏ္ဏာကာရောဝါ တိမာနိ နွေ
 သုတ္တာနိ သရာဒေသောနာမ။ ဒုတိယစတုတ္တာနံ ပဌမတတိယာ၊ က
 ဝဂ္ဂဿ စဝဂ္ဂေါ တိမာနိ နွေသုတ္တာနိ ဗျဉ္ဇနာဒေသောနာမ။ ပုနမိဿာ
 ဒေသော အမိဿာဒေသော မိဿဝိဝိတိ တိဝိဓောဟောတိ အာဒေ
 သော။ တတ္ထ တဿစဝဂ္ဂယကာရဝကာရတ္တံ သဓာတွန္တဿ၊ ကရဿ
 သပ္ပုစ္ဆယဿကာဟော တိမာနိ နွေသုတ္တာနိ မိဿာဒေသောနာမ။ က
 ရဿကာရောစာတိဒမေကံ အမိဿာဒေသောနာမ။ ဟောတိဿရေ
 ဟောဟောဘဝိဿန္တိမ္မိ သဿစာတိမိနာပနာဒေသောစ ဝိဘတ္တိလော
 ပေါစဝိဟိတော။ နာဿလောပေါယကာရတ္တံ၊ လောပဉ္စေတ္တမကာရော
 တိမေဟိ ဇွိဟိ သုတ္တေဟိ ပစ္စယလောပေါစဟောတိ အာဒေသောစ။ အ
 သသ္မာမိမာနံမိမ္မာန္တလောပေါစ၊ ထဿတ္ထတ္တံ၊ တိဿတ္ထိတ္တံ၊ တုဿတ္ထိတ္တံ၊

လတာသ္မာဏိဇ္ဇန္တိဇ္ဇတ္ထံ၊ ကုသ္မာဒိန္ဒြိ တိမေဟိ ဆဟိ သုတ္တေဟိ ဝိဘတ္တာ
ဒေသောစ အန္တလောပေါစဟောတိ။ ဣမေဟိ နဝဟိ သုတ္တေဟိ နိဒ္ဒိဋ္ဌာ
ဒေသလောပဝိမိသိဿဝိမိနာမ။ ။ လောပေါစ ဓာတုလောပေါ ပစ္စယ
လောပေါဝိဘတ္တိလောပေါတိ တိဝိခောဟောတိ။ တတ္ထ ဓာတုလောပေါ
အာချာတ္တရဝသေနဒုဝိခောဟောတိ။ တတြ သပ္ပတ္တာသဿာဒိလောပေါ
စာတျာဒိနာနိဒ္ဒိဋ္ဌလောပေါ ဓာတွာဒိမိနိဒ္ဒိဋ္ဌတ္တာအာဒိလောပေါနာမ။ ဟ
လောပေါဏှာမိ၊ ဓာတုဿန္တောလောပေါနေကသရဿာတိ ဇေမာဒိဟိ
နိဒ္ဒိဋ္ဌလောပေါ ဓာတွန္တမိနိဒ္ဒိဋ္ဌတ္တာ ဥတ္တရလောပေါနာမ။ ကာရိတာနံ
ဏောလောပန္တိဇေမာဒိဟိ နိဒ္ဒိဋ္ဌလောပေါ ပစ္စယာနံနိဒ္ဒိဋ္ဌတ္တာ ပစ္စယ
လောပေါနာမ။ ဟိလောပံဝါတေဝမာဒိနာရုက္ခလောပေါဝိဘတ္တိလော
ပေါနာမ။ အာဂမေဝိ တိဝိခောဟောတိ အကာရာဂမော ဣဝဏ္ဏာဂ
မော နိဂ္ဂဟိတာဂမောတိ။ တတ္ထ အကာရာဂမော ယထာ။ အကာရာဂ
မော ဟိယုတ္တနိအဇ္ဇတနိ ကာလာတိပတ္တိသုတိ။ ဣဝဏ္ဏာဂမောယထာ။
ဣကာရာဂမော အသပ္ပဓာတုကမ္ပိတိ၊ ဣဝဏ္ဏာဂမောဝါ ဗြူတောဤ
တိမ္ပိတိ။ နိဂ္ဂဟိတာဂမော ယထာ။ ရုခာဒိတောနိဂ္ဂဟိတပုဗ္ဗဉ္စ၊ အန္တေနိဂ္ဂ
ဟိတဉ္စာတိ။ နိမိတ္တဒ္ဓိဒုဝိခံဝိဘတ္တိနိမိတ္တံကာရိတနိမိတ္တန္တိ။ တတ္ထ ဝိဘတ္တိ
နိမိတ္တံ ယထာ။ အကာရာဒိဗံဟိမိမေသုတိ။ ကာရိတနိမိတ္တံ ယထာ။
ဂုဟဒုသာနံဒိဗန္တိ။ ဝုဒ္ဓိယထာ။ အသံယောဂန္တဿဝုဒ္ဓိကာရိတေ၊ ဗုဒ္ဓာ
ဒိနံဝါ၊ အညေသုစာတိ။ ပယောဂဝိသယံနိဒဿနံသက္ကာပယောဂဝိနိဗ္ဗ
ယာနုသာရေနဝိညာတုန္တိ နတံဝိတ္ထာရယိမ္ပ။ * ။

ဣတောပဋ္ဌာယယံသက္ကာ၊ ဥာဘုံဝုတ္တာနုသာရတော။
ပဟာယတံပဝက္ခာမိ၊ အပုဗ္ဗပဒဝဏ္ဏနံ။ ။

ပရဿတ္တာနိပဒါနိတိအတ္တတ္ထဝါစကအပ္ပသဒ္ဓတော အညတ္ထဝါစ
ကဿနာမတုပ္ပသဒ္ဓဿအတ္ထပ္ပကာသကာနိပဒါနိတိအတ္ထော။ တထာ
ဟိ တိအန္တ ၂၁ဒယော ပရဿတ္ထဝါစကာ၊ ပရတ္ထေယေဝ တေသံသန္တိ
ဝိဋ္ဌတ္တာ။ တေနဝသောကရောတိတျာဒိဟိယောဂေါဝိဟိတော။ ဥတ္တမ
ပုရိသဿာရဿပဒဘာဝေ ကာရဏံဝက္ခတိယေဝ။ ဧတ္ထာတိဇ္ဇမသ္မံ
ပရဿပဒေ။ ဣတရေသန္တိ ပဋ္ဌမမဇ္ဈိမပုရိသာနံ။ တဗ္ဗသေနာကိတေသံ
ပဋ္ဌမမဇ္ဈိမပုရိသာနံဝသေန။ တဗ္ဗောဟာရော နိရောပိတောတိ သောပ

ရသယုဒန္တိဝေါဟာရော ဥတ္တမပုရိသေ နိရောပိတောတိ အတ္ထော။ အယံပန ပေါရာဏကဝေါဟာရောတိ သဗ္ဗေသံတိဏ္ဍံ ပဌမပုရိသာဒိနံပရသယုဒန္တိယောဝေါဟာရောနိဒ္ဒါဠာ၊ အယမိဒါနိပေါရာဏသဒ္ဓသတ္ထတော အာဘတော ဝေါဟာရော။ အနေနဥတ္တမပုရိသဿ ပရသယုဒန္တပဂမနေကာရဏံဒသိတံဟောတိ။

(၄၀၇-၂) ဝိဘတ္တိနံပရာနိတိဝိဘတ္တိဟိ ပရသယုဒန္တပဂတာဟိပရာနိတိ အတ္ထော။ အတ္တနော အတ္တာနိ ပဒါနိတိ အတ္တဝါစကဿ အမှသဒ္ဓဿတ္ထဝါစကာနိပဒါနိတိအတ္ထော။ ဂစ္ဆာမိဂစ္ဆာမာတျာဒိဟိ ပန အဟံမယန္တိ အမှသဒ္ဓတ္ထော ကထိတော ယေဝဟောတိ။ တဿှာ အမှသဒ္ဓဿတ္ထ ဝါစကာနိ ပဒါနိနာမာတိ ဒဠဗ္ဗံ။ တဗ္ဗောဟာရေ ဣတရေသံနိရုဠတ္တာတိ တသ္မိံအတ္တနောပဒန္တိ ဝေါဟာရေ ဣတရေသံ ပဌမမန္တိမပုရိသာနံ နိရုဠတ္တာတိအတ္ထော။ ဣမဿ ပနိမေသံ ပေါရာဏကဝေါဟာရတ္တာတိ ဣမေသံ ပဌမမန္တိမပုရိသာနံ အတ္တနောပဒန္တိ ဣမဿ ဝေါဟာရဿ ပေါရာဏက ဝေါဟာရတ္တာတိ အတ္ထော။ အယမိဒေသမာရောပိတောတိ အတ္တနောပဒန္တိ အယံဝေါဟာရော ဣမေသံပဌမမန္တိမပုရိသာနံအာရောပိတောတိ။

(၄၀၉-၄) သဗ္ဗေသံပဌမ မန္တိမဥတ္တမပုရိသာနံ တုလျာဘိဓာနေပရောပုရိသောယောဇေတဗ္ဗောတိ ဧတ္ထေဝမေကေအတ္ထံ ဝဇ္ဇောန္တိ၊ သဗ္ဗေသံတိဏ္ဍံ ပဌမမန္တိမုတ္တမပုရိသာနံ၊ တုလျာဘိဓာနေ သတိအန္တေ တုမှအမှဣတိပရောပုရိသောယောဇေတဗ္ဗောတိ။ တထာဟိအာချာတပ္ပယောဂလက္ခဏတ္တာ တုမှပဒါနိ မန္တိမုတ္တမပုရိသ ဗဟုဝစနာနေဝပရောပုရိသောတိ ဂဟေတဗ္ဗာနိ။ ပရောပုရိသောတိ နယိမေသံ လက္ခဏာဘိဟိဘသညာပိသေသော၊ အထခေါ တိဏ္ဍံပုရိသာနံပဋိပါဒိယာပရတ္တာပရောပုရိသောတု။ ပစရိယန္တေ။ တထာဟိတိအန္တိ သိထမိမာတျာဒိနာပဌမပုရိသတောမန္တိမပုရိသော၊ တတောစဥတ္တမပုရိသောဝတ္ထော။ ပဌမပုရိသောနာမာဒိမိ ဝုတ္တတ္တာ တဗ္ဗောဟာရမနုဘဝတိ။ ဧတ္ထစ ဇိနံ ဇိနံပုရိသာနံ တုလျာဘိဓာနေသတိကာသ္မာ သဗ္ဗေသံပဌမမန္တိမဥတ္တမပုရိသာနံ ဝုတ္တန္တိ။ တိသုဇိနံပိသင်္ဂဟိတတ္တာ သဗ္ဗသင်္ဂါဟကဝသေနေဝဝုတ္တံ။ တေနေဝမဂ္ဂဟိတာစရိယာပိပ္ပိယေန ဝိမလဗုဒ္ဓိနာ သုတ္တာပိပ္ပိယ မပနိဿာယနယမုခံ ထပေန္တေန ဝုတ္တိယံ ပဌမမန္တိမာနံပသင်္ဂ

မန္တိမောပယောဇိတောတျာဒိနာ ဝါရသင်္ဂဟော ဒသိတောတိ။ ဣတ
 ရေသူဘိ ဝုတ္တာဝသေသေသုပဋ္ဌမုတ္တမမန္တိမုတ္တမပဋ္ဌမ မန္တိမုတ္တမသင်္ခါ
 တေသုဘိသုဝါရသင်္ဂဟေသုဘိအတ္ထော။ ဣစ္စ စ သောစပဋ္ဌတိတျာဒိ
 နာ ပဋ္ဌမုတ္တမာနံ ပသင်္ဂေ ဥတ္တမံယောဇေန္တော ဥတ္တမပုရိသဿ ဗဟု
 ဝစနဿတ္ထေန သဒ္ဓိံ ပဒတ္ထဝိဘာဝနံ ဒိပေတိ။ တွဉ္စ ပဋ္ဌသိတျာဒိနာ
 မန္တိမုတ္တမာနံပသင်္ဂေ ဥတ္တမံယောဇေန္တော တဿေဝ အာသန္နတ္ထေန
 သဒ္ဓိံ ပဒတ္ထဝိဘာဝနံ ပကာသေတိ။ သောစပဋ္ဌတိတျာဒိနာ ပဋ္ဌမမန္တိ
 မုတ္တမာနံပသင်္ဂေဥတ္တမံယောဇေန္တော တဿေဝဒူရာသန္နတ္ထေနသဒ္ဓိံ
 ပဒတ္ထဝါစကမတ္တမေဝဒသေတိ။ သောစ ပဋ္ဌတိတျာဒိနာ ဧကဝစနဗ
 ဟုာစန ဝသေန ပဋ္ဌမာဒိနံ ပသင်္ဂေ ဥတ္တမံ ယောဇေန္တော တထေဝေ
 တဿဒကဝစနာဒိဘေဒဘိန္နနဒူရာသန္နတ္ထေနသဒ္ဓိံပဒတ္ထပရိပါဒကတံ
 ဝိဘာဝေတိ။ ဣတိစတုသုဝါရေသု ဥတ္တမပုရိသောဝပရောပုရိသော
 တိဂဟိတော။ ဝုတ္တိယံနိဒ္ဓိဋ္ဌေကသ္မိံယေဝဝါရေ မန္တိမပုရိသောဝုတ္ထော
 တိဇေံ ပရဿပဒေပဉ္စဝါရာ၊ တထာ အတ္တနောပဒေပဉ္စဝါရာတိ ဒသ
 ဝါရာတိစေဝံသဗ္ဗတ္ထကာလာတိပတ္တိပုရိယောသာနေသု အဋ္ဌသုဋ္ဌာနေ
 သုသမောဓာနတောအသိတိ ပရောပုရိသဝါရာဟောန္တိ။ ။ ဣစ္စတု
 ဝတ္တမာနဿပရဿပဒေပသေနဝပရောပုရိသယောဇနံ ကတွာ ဒသိ
 တံ၊ နအတ္တနောပဒေပသေန၊ တသ္မာအတ္တနောပဒေပနေဝံ ပရောပုရိသော
 ယောဇေတဗ္ဗော။ ။ သောစပဋ္ဌတေ၊ တွဉ္စပဋ္ဌသေ၊ တုမ္ပေပဋ္ဌေ။ သောစ
 ပဋ္ဌတေ၊ အဟာဉ္စပဋ္ဌေ၊ မယံပဋ္ဌေ။ တွဉ္စပဋ္ဌသေ၊ အဟာဉ္စပဋ္ဌေ၊ မယံပဋ္ဌေ
 မေ။ သောစပဋ္ဌတေ၊ တွဉ္စပဋ္ဌသေ၊ အဟာဉ္စပဋ္ဌေ၊ မယံပဋ္ဌေ။ သောစပ
 ဋ္ဌတေ၊ တေစပဋ္ဌေ၊ တွဉ္စပဋ္ဌသေ၊ တုမ္ပေစပဋ္ဌေ၊ အဟာဉ္စပဋ္ဌေ၊ မယံပ
 ဋ္ဌေမေတိ။ ဧဝမညတြာဝိနယောယောဇေတဗ္ဗော။

(၄၁၀-၅) သာကေဝါစကေတိ ကတ္တု ဝါစကေ။ သာဓေတိ
 အတ္တပ္ပဓာနောဟုတွာကိရိယမဘိနိပ္ပဒေတိတိသာဓကော။ တဋ္ဌာနိယ
 ဝသေနာတိတေသံနာမာနံဋ္ဌာနံတဋ္ဌာနံ။ တဋ္ဌာနေဘဝါတဋ္ဌာနိကာ။ က
 ကာရဿယကာရံ ကတွာ တဋ္ဌာနိယာတိဝုတ္တံ။ တေသံ ဝသောတဋ္ဌာ
 နိယဝသော။ တေနတဋ္ဌာနိယဝသေန။ နာမပယောဂဋ္ဌာနိကဥဒါဟရဏ
 ဝသေနာတိအတ္ထော။

(၄၁၄-၉) သေသတုမ္ပာမ္ပသင်္ခါတသာဓကပရိဗဒ္ဓိတိသေသကာ

ရကတုမှကာရက အမှကာရက သင်္ခါတကာရကတ္တယ ပဋိဗဒ္ဓါတိ
 အတ္ထော။ ဧတ္ထစကရောတိပစတိ တျာဒိကာ ပဌမပုရိသာဘိဟိတ ကိ
 ရိယာသေသကာရက သင်္ခါတကာတ္တပဋိဗဒ္ဓါ။ တသေဝ အဘိနိပ္ပာဒန
 ဗျာပါရသမ္ပန္နတ္တာ။ ဝေမေဝစရသိဝိဟရသိ တျာဒိကာ မန္တိမပုရိသာ
 ဘိဟိတကိရိယာတုမှကာရကပဋိဗဒ္ဓါ။ ဂစ္ဆာမိတုဇ္ဇာဇိတျာဒိကာ ဥတ္တ
 မပုရိသာဘိဟိတကိရိယာအမှကာရကပဋိဗဒ္ဓါ။ ဣမေသဉ္စပနအာချာ
 တပယောဂါနံ ကိရိယာဝါစကတာ ဝေဒိတဗ္ဗာတိသမ္ပန္နော။ အာချာ
 တပယောဂလက္ခဏံ ဒသေန္တော ယန္တိကာလန္တိ ဂါထမာဟ။ တတ္ထ
 တိကာလန္တိကာလတ္တယဝန္တိ။ တယောကာလာ ဇေတဿာတိ တိကာ
 လံ။ အတိတာနာဂတပစ္စုပ္ပန္နော သုညတရကာလဝါစကန္တိ အတ္ထော။ ဇ
 ကက္ခဏာသ္မိဟိ ကာလတ္တယဝါစကာချာတပဒံနာမနတ္ထိ။ တာဒိသာယ
 ပစ္စယုပ္ပတ္တိယာအနုပလတ္တမာနတ္တာ။ အာချာတပစ္စယာဟိပစ္စေကကာလိ
 ကာ၊ နဏာဒယောဝိယတေကာလိကာ။ တသ္မာတိ သုညတရကာလာ
 ဘိဟိတမာချာဘိကန္တိ ဒဠဗ္ဗံ။ တိပုရိသန္တိ တိပုရိသဝန္တိ။ တယော ပုရိ
 သောဇေတဿာတိတိပုရိသံ။ တိသုပဌမ မန္တိမတ္တမပုရိသေ သုညတရ
 ပုရိသသမာယောဂန္တိ အတ္ထော။ တိကာရကန္တိ ကာရကတ္တယဝန္တိ။ တ
 ယောကာရကာဇေတဿာတိ တိကာရကံ။ တိသုကတ္တု ကမ္မဘာဝကာ
 ရကေသုညတရကာရကသဟိတန္တိ အတ္ထော။ သကလာအာချာတပစ္စ
 ယာဟိတိသု ကာရကေသု နိဒ္ဒိဋ္ဌာ။ ကဿော။ တဗ္ဗိနိမုတ္တာချာတ ပယော
 ဂဿာဘာဂါ။ ကာရကလက္ခဏံ ဒသေန္တောတိ ကာရကန္တိ အာဟ။
 အတိလိင်္ဂန္တိ တိဟိ လိင်္ဂေဟိ ဝိရဟိတံ။ အတိလိင်္ဂိကန္တိ အတ္ထော။ ယံ
 လိင်္ဂတ္တယရဟိတံ။ တံအတိလိင်္ဂန္တိ ဝုတ္တံဟောတိ။ အသတွဝါစကတ္တာ
 ပနဿ အလိင်္ဂတာဝေဒိတဗ္ဗာ။ သတွဝါစကမေဝဟိလိင်္ဂဘေဒံပဋိဝတ္တ
 တိ။ နေတရမတိဓေယျလိင်္ဂဝိဒေ ပသဂတာသမ္ဘဝတော။ ကိရိယာယ ပန
 အသတွတ္တာတဗ္ဗာစကဿလိင်္ဂဘေဒါဘာဝေါတိ။ ယမေတ္ထဝတ္တဗ္ဗံ။ ဟံ
 ဟေဋ္ဌာဝုတ္တမေဝ။ ဒွိဝစနန္တိ ဝစနန္တယဝန္တိ။ ဒွိသု ဇေတဝစနဗဟုဝစနေ
 သုညတရာယတ္တန္တိ အတ္ထော။

(၄၁၅-၁၀) အာဏာပနန္တိ ယာဟိဇေဟိတျာဒိနာ ကိရိယာသုနိ
 ယောဇနံ။ အာသိဋ္ဌေတိ အာသိသတ္ထေ ပသံသတ္ထေတိ အတ္ထော။ ဝေ
 နာဟ အာသိဋ္ဌေတိ ပသံသတိ။ ပစ္စုပ္ပန္နကာလံ သန္ဓာယာဟ သမိ

ပေဝတ္ထကောလောတိ။ တေနာဟပစ္စုပ္ပန္နောကောလောတိ။ ဥပရိဝတ္ထဗ္ဗဝိကပုံ
သန္ဓာယာဟဏ္ဏမသ္မိံ ပနပက္ခေတိ။

(၄၁၆-၁၁) ကိဉ္ဇာပျေယျာဒယော အနုမတုတ္ထေစပရိကပ္ပတ္ထေ
စသတ္တမိဝိဘတ္တိယော ဟောန္တိတိ ဝုတ္တတ္တာ အတ္တဒယေသု အဝိဘာဂ
တောသန္ဓိဝိဋ္ဌာဝိယ ဒိဿန္တိ၊ တထာပိ အနုမတိ ပရဿအနုမတိ၊ ပရိ
ကပ္ပေါအတ္တနောပရိကပ္ပေါတိ အတ္တဝိဘာဂယုတ္တတ္တာပရဿပဒတ္တနော
ပဒေသု ပဌမမဇ္ဈိမပုရိသာ အနုမတုတ္ထေဟောန္တိ။ ဥတ္တမောစေကော
ပရိကပ္ပတ္ထေဟောတိတိဒဋ္ဌဗ္ဗံ။

(၄၂၀-၁၅) ဝုတ္တနယေနာဒိနန္တိ ဝုတ္တနယေနအာဒိနံ ဝိဘတ္တိဂ
ဏာနန္တိ အတ္ထော။

(၄၂၂-၁၇) အတိပန္နန္တိ အတိက္ကမိတွာ ပန္နံပဝတ္တနံ အတိပန္နံ
အတ္ထဿ အနိပ္ပန္နကံဟုတွာ ကာလဿ အတိပန္နန္တိ အတ္ထော။ ဣမမေ
ဝတ္တံဒသောန္တော အာဟ သာဓကသတ္တိဝိရဟောန ကိရိယာ ယက္ခန္တော
နုပ္ပတ္တိတိ။ သာဓကဿကတ္တုနော သတ္တိဝိရဟတ္တာ အတ္တန္တိကိရိယာယ
အနိပ္ပတ္တိတိ အတ္ထော။ သောစေတံ ယာနမလဘိဿာ အဂ္ဂန္တိဿာ
တျာဒိသုဟိဂမနာဒိကိရိယာ သာဓကဿကတ္တုနော ယာနာဒိပဋိလာဘာ
သင်္ခါတာယသတ္တိယာအဘာဝတောအတ္တန္တိဂမနာဒိကိရိယာယအနိပ္ပတ္တိ
ယာဂန္တိဗ္ဗာတိကာလဿအတိက္ကမောရတ္ထောဟောတိ။ သာဓေတိကိရိ
ယမဘိနိပ္ပါဒေတိတိသာဓကော။ သာဓကဿသတ္တိ သာဓကသတ္တိ။ သာ
ဓကသတ္တိယာဝိရဟော သာဓကသတ္တိဝိရဟော။ တေန သာဓကသတ္တိ
ဝိရဟောန။ ဟေတွတ္ထေ ကရဏဝစနမေတံ။ နနုတဗ္ဗာစကောနာတိတ
သဒ္ဓေနကိရိယာနဝေါဟရိတဗ္ဗာ၊ အထကိမတ္ထမေတ္ထတဂ္ဂဟဏံကတန္တိ
ဣဒမနုယောဂဝိဓာနံ စေတသိသမာဓာယကိဉ္ဇာပိ နကိရိယာ တျာဒိမာ
ဟ။ တတ္ထကိဉ္ဇာပိနကိရိယာတိတသဒ္ဓေနဝေါဟရိတဗ္ဗာတိယာဂန္တိတိ
ပစတိတျာဒိ ကိရိယာသဒ္ဓါဘိဓေယျာ တံတံကာလိကဂမနပစနာဒိကာ
ကိရိယာ၊ သာနာတိတသဒ္ဓေနဝေါဟရိတဗ္ဗာ၊ အဝတ္ထုကတ္တာစကိရိယာ
ယအတိတသဒ္ဓဿ အတဗ္ဗစနိယတ္တာတိ အတ္ထော။ တက္ကိရိယုပ္ပတ္တိပဋိ
ဗဒ္ဓကရကတ္တုကိရိယာယာတိ သာသကိရိယာတက္ကိရိယာ။ တန္တိ ကာ
လိကာဂမနပစနာဒိကာကိရိယာတိအတ္ထော။ တက္ကိရိယာယဥပ္ပတ္တိဥပ္ပန္န
နံနိပ္ပတ္တိဝါတက္ကိရိယုပ္ပတ္တိ။ တက္ကိရိယုပ္ပတ္တိယာပဋိဗဒ္ဓံသမ္ပန္နကရောတိတိ

တက္ကိရိယုပ္ပတ္တိပဋိဗဒ္ဓကရော။တက္ကိရိယုပ္ပတ္တိပဋိဗဒ္ဓကရဿ ကတ္တုနော
 ကိရိယာ တက္ကိရိယုပ္ပတ္တိ ပဋိဗဒ္ဓကရကတ္တုကိရိယာ။ တဿာ တက္ကိရိ
 ယုပ္ပတ္တိပဋိဗဒ္ဓကရကတ္တုကိရိယာယ။သမ္ပန္နတ္ထေသာမိဝစနမေတံ။ အထ
 ဝါ။တသ္မိံ အတိတကာလေကိရိယုပ္ပတ္တိံ အတ္တနာ ပဋိဗဒ္ဓံကရောတိတိ
 တက္ကိရိယုပ္ပတ္တိပဋိဗဒ္ဓကရော။ကောသော။ အတိတကာလိကကိရိယာ
 နိပ္ပါဒကောကတ္တာ။ တဿကိရိယာ တက္ကိရိယုပ္ပတ္တိ ပဋိဗဒ္ဓကရကတ္တု
 ကိရိယာ။တာယ။ဣတိအတိတကာလိကကိရိယာဘိနိပ္ပါဒကောကတ္တာ
 အတိတောနာမ။ တပုဋိဗဒ္ဓတ္တာ ကိရိယာယပိ အတိတဝေါဟာရော
 လက္ခဏောတိ ဝတ္တံဟောတိ။ ကိရိယာနကေဝလံ အတိတဝေါဟာရ
 မေဝလာဘတိ။အထခေါ ဝတ္တယုတ္တိယာ ပစ္စုပ္ပန္နာနာဂတဝေါဟာရမပိ
 လာဘတိတိဒဋ္ဌဗ္ဗံ။ကာလဘောဒေနာတိ အတိတာဒိကာလ နာနာတ္တဝသေ
 န။အတိတဝေါဟာရောတိအတိတန္တိ ဝေါဟာရော။

(၄၂၅-၂၀) ဝုဒ္ဓါဝါဒေသေတိဝုဒ္ဓိ အဝအာဒေသေ၊ဝုဒ္ဓိဉ္စ အဝ
 အာဒေသဉ္စကတွာတိအတ္ထော။

(၄၂၆-၂၁) အအာဒယောတိ အအာဒယော။သေသံဥတ္တာနတ္ထ
 မေဝ။ ။ပဌမောပရိစ္ဆေဒေါ။

(၄၄၃-၃၀) ပုဗ္ဗရူပမာပဇ္ဇကေတိယာဒိသော ပုဗ္ဗဗျဉ္ဇနော၊တာ
 ဒိသမာပဇ္ဇကေတိအတ္ထော။စတုတ္ထဿ ဗကာရဿာတိဗုဝဂ္ဂက္ခရပဋိ
 ပါဋိံသန္ဓာယာဟ။

(၄၅၅-၅၀) တထာ ဓာတူဟိတိတ္ထေ အဓာတုဂ္ဂဟဏေန ဓာ
 တုတ္တရဟိတာ နာမပ္ပယောဒဂါ ဝုတ္တာ။ ဓာတွတ္ထေ တိမိနာ ဓာတွတ္ထ
 သမ္ပန္နောဝုတ္တာ။

(၄၅၇-၅၂) ဣပေနာတိဣမသ္မိံသုတ္တေ။သန္တိန္ဒာတိသန္တိံကတ္တု
 မိန္ဒာ။ယဒ္ဓုနိန္ဒာသိယာတိ ယဒိသန္တိံကတ္တုမနိန္ဒာသိယာတိအတ္ထော။
 ကုတောယံဝကာရောတိ အယံဝကာရော ကုတောသုတ္တတော အာဂ
 တောတိအတ္ထော။ဘူဝါဒိဂ္ဂဟဏသတ္တိံ ဇေကနပကာရေနဒေသန္တော
 သကမ္မကာကမ္မကဗသေနာတျာဒိမာဟ။ ဘူဝါပကာရောတိဘူပကာရ
 အကမ္မကဓာတုယောစဝါပကာရသကမ္မကဓာတုယောစာတိအတ္ထော။
 သေသံဥတ္တာနတ္ထမေဝ။ ။ဒုတိယောပရိစ္ဆေဒေါ။

(၄၅၈-၅၃) ဣတုပစ္စယန္တိဣတိအယပစ္စယန္တိ ဆေဒေါ။

(၄၆၇-၆၂) ဝစနဝိပလ္လာသဝသေနာတိဇေတ္ထ ဒုဝိဓော ဝိပလ္လာသော လိင်္ဂဝိပလ္လာသော ဝစနဝိပလ္လာသောတိ။ တတ္ထ လိင်္ဂဝိပလ္လာသောနာမ နပုံသကလိင်္ဂဿသဒ္ဓဿပုလ္လိင်္ဂါဒိဝသေန၊ ပုလ္လိင်္ဂါဒိသဒ္ဓဿစ နပုံသကာဒိလိင်္ဂနဝါနိဒ္ဓေသော။ ဝစနဝိပလ္လာသောနာမ ဧကဝစနဿဗဟုဝစနေနဝါ၊ ဗဟုဝစနဿဧကဝစနေနဝါနိဒ္ဓေသော။ ဣပေနဧကဝစနဿဗဟုဝစနေနနိဒ္ဓေသောဒဠဗ္ဗော။ သေသံသုဝိညေယျမေဝ။ ။ တတိယောပရိစ္ဆေဒေါ။

(၄၈၄-၇၆) အာဂတိဂဏောယန္တိ အယံဗာဠာဒိဓာတုဂဏော အဝိကာရဂဏောတိအတ္ထော။ သေသံဥတ္တာနတ္ထမေဝ။ ။ ဇတုတ္ထောပရိစ္ဆေဒေါ။

အာချာတ်သံပျင်ဋီကာပါဌ်ပြီး၏။

ပယောဂါနံဝိသာခနပ္ပဓာနတ္တာ တမ္ဗ။ လကာရဏာဘူတသာခနဝိဘာဝံ ဒသေန္တော ဘာဝကမ္မကတ္တုကရဏသာခနသဟိတန္တိ အာဟ။ ကတ္တုကရဏပ္ပဒေသေသုစာတိဇေတ္ထ ကိဉ္စာပျဗိကရဏသင်္ဂဟော ကတော၊ တထာဝိ ကတ္ထဝိယေဝတန္တိသိတပယောဂုပ္ပတ္တိသမ္ဘဝတော တဒနုပါဒါယာဘိယျောဂုပ္ပတ္တိဈာယေနဘာဝါဒိသာခနစတုက္ကမေဝ ဟောတိတိဒဠဗ္ဗံ၊ သေဠန္တု၊ ဘဒိနာပဏာမံဒသေတွာဟေဠာဂုတ္တတ္တာအာဟ ပုနအတ္တနောသတ္ထုနော ပဏာမံဒသေန္တောတိ။ ပကရဏကတ္တုနောပဏာမဿဂတ္ထုဘူတတ္တာအာဟ ဗုဒ္ဓန္တိ ဝတ္ထုနိဒ္ဓေသောတိ။ ဥာဏသမုဒ္ဓန္တိ အနပ္ပကတ္ထေနစ ဒုရဝဂါဟဠေနစဥာဏံ သမုဒ္ဓေါ ဧတဿာတိဥာဏသမုဒ္ဓေါ။ တံ။ လောကဟေတု ဝိန္နမတိန္တိ ကရဏာ ကတတ္တာပညာယလောကဿဟေတုဝိန္နာဥတ္တာသံပတ္တာမတိဧတဿာတိလောကဟေတု ဝိန္နမတိ။ တံ။ အနာဒိမတိသံသာရေ ဟေဠုပရိယဂသေန ပရိတ္တမန္တမတိကာရဏိယဘူတံ သတ္တလောကံဒိသွာ တတောဥဒ္ဓရိတုကာမဿကေနနု ခေါ ဥပါယေနိမံသတ္တလောကံ ဣမမ္ဘာဘဝသာဂရာဥဒ္ဓရေယျန္တိ ဥပါယပရိယေသနာယ ဥပ္ပန္နာယမဟာကရဏာ ဝေဂသမုသိတာယ ပညာယ ကရဏာ သဘာဝသမ္ဗူတတ္တာ ဥတ္တာသံပတ္တိဒဠဗ္ဗော။ ဥတ္တာသောတိစေတ္ထပရဒုက္ခာပနယနေကရဏုတ္တာသော။

(၅၂၄-၁) သျှာဒိမ္မာသမ္ပတ္တေတိသိအာဒိမ္မိအသမ္ပတ္တေ။ အာဒိဂ္ဂဟဏေနေတ္ထယောဝိဘတ္တိဉ္စသင်္ဂဏာတိ။

(၅၂၅-၂) အနုသဒ္ဓေဟိသိဝိဘတ္တိံ ကတွာတိအပဒတောစနူပဒတောစသိဝိဘတ္တိံ ကတွာတိအတ္ထော။

(၅၂၆-၅) ဝိသာဒိတောဏာတိ ဝတ္ထဗ္ဗေ ဝိသရူပဒါဒိတောဏာတိဝစနံ ရူပဒါနံ အဝိသာဒိတ္တာ ဝိသာဒိတောရူဇာဒိတောပဒါဒိတောဓာတုဂဏတောတိအတ္ထဿဂဟဏတ္ထန္တိ အတ္ထော။

(၅၂၇-၆) နိယမာဘာဝါတိသုတ္တေသရူပတောဓာတုနိယမဿ အသံဝိဟိတတ္တာတိအတ္ထော။

(၅၄၃-၂၀) ဝဏ္ဏာဂမောတိ အတ္ထံဝဏ္ဏေတိ သံဝဏ္ဏေတိတိ ဝဏ္ဏော။ ဝဏ္ဏိယတိအတ္ထောဇေတနာတိဝါ ဝဏ္ဏော။ အာဂမနံအာဂမော။ ဝဏ္ဏဿအာဂမောဝဏ္ဏာဂမော။ အနေနက္ခရာဂမလက္ခဏမဘိဓိတံဟောတိ။ ဝဏ္ဏဝိပါရိယာယောတိဝဏ္ဏာနံဝိပါရိယာယော။ ပဌမပစ္ဆိမာနံပစ္ဆိမပဌမံဟုတွာဌိတတာ။ ဝဏ္ဏဝိပါရိယာယောတိ ဝတ္ထဗ္ဗေဝါစာသိသိဌတာယ ဒိဗံကတွာဇေဝုတ္တန္တိ ဒဌဗ္ဗံ။ နွေစကေတေတိစေ။ ဝဏ္ဏဝိကာရနာသာ။ ဝဏ္ဏဿစအညထာတ္တမာပဇ္ဇနံဝဏ္ဏဝိကာရော။ အနေနဝိပါရိကာမလက္ခဏံဝုတ္တံဟောတိ။ ဝဏ္ဏာနံဝိနာသော ဝဏ္ဏဝိနာသော။ အနေန လောပလက္ခဏမာပာ။ ဝိကာရောစ ဝိနာသောစ ဝိကာရဝိနာသာ။ ဝဏ္ဏာနံဝိကာရဝိနာသာဝဏ္ဏဝိကာရ ဝိနာသာ။ ဂါထာဆန္ဒမဘေဒတ္ထံ သုရုတ္တာရဏတာယ ဝိသဒ္ဓလောပံကတွာ ဇေဝုတ္တန္တိ ဒဌဗ္ဗံ။ ဓာတုဿအတ္တာတိသယေနယောဂေါတိ အတ္ထဿ အတံသယေန ဝိသေသေန။ အညေနာကာရေနဝါဓာတုဿယောဂေါ ယုဇ္ဇနံ။ ပဒါနမတ္တာတိ သယေနယောဂေါတိ ဝိပါဌော။ တဿပဒါနံ အတ္တာပဒါနမတ္တာ။ တေသံအတိသယေနယောဂေါပဒါနမတ္တာတိသယေန ယောဂေါတိ သမာသော။ ဓာတုနံအတ္တာတိသယေနယောဂေါတိဝုတ္တံဟောတိ။ ပဒသဒ္ဓေါပနေတ္ထ ဓာတုဝါစကော။ တရုတ္တေပဉ္စဝိမံနိရုတ္တန္တိ တံပဉ္စဝိမံဝုတ္တပကာရမတ္ထဝိသေသံနိရုတ္တံဣန္ဒြိယန္တိလက္ခဏန္တိ သဒ္ဓလက္ခဏန္တိ ဥစ္စတေကထိယတိ။ သေသံ ဥတ္တာနတ္ထမေဝ။ ။ ပဌမောပရိစ္ဆေဒေါ နိဗ္ဗိတော။

(၅၅၀-၂၇) နဟိ။ ပ။ သညာပကော အတ္ထိတိ ဣမဿတ္ထဿ သညာပကောယောဂေါနဟိအတ္ထိဘိသမ္ပန္နော။ အညေတိ ဏာဒိယုပစ္စယန္တေဟိအညေပစ္စယာ။

(၅၅၄-၃၁) ဣတ္ထာနိတ္တာဘိဓေယျဝသေနာတိ ဣတ္ထိအနိတ္ထိဝါ စကဝသေနာတိအတ္ထော။

(၅၆၀-၃၈) ဣစ္ဆဿဝါ အတ္ထာတိဇ္ဇေ အတ္ထသဒ္ဓါ ပေက္ခကံ ကတွာ ဣစ္ဆဿာတိ အာဟ။ တသ္မာ ဣစ္ဆသဒ္ဓဿ အတ္ထာတုတ္ထော ဒဋ္ဌဗ္ဗော။ သမာနကတ္တုကာနန္တိ ဇေကကတ္တုကာနံ။

(၅၆၆-၄၆) ဂမောတိဂမုဓာတုမာဟ။ သေသံ ဥတ္တာနတ္ထ မေဝ။ ။ဒုတိယောပရိစ္ဆေဒေါနိဋ္ဌိတော။

(၅၇၂-၄၉) ဣမေဟိတပစ္စယဿာတိဣမေဟိဓာတုဟိ တပစ္စယဿာတိအတ္ထော။ သေသံဥတ္တာနတ္ထမေဝ။ ။တတိယောပရိစ္ဆေဒေါနိဋ္ဌိတော။

(၆၀၁-၇၈) တဝေတုနာဒိသုစ ပစ္စယေသုဝဇ္ဇေတွာတိ တဝေတုနာဒယော ပစ္စယေ ဝဇ္ဇေတွာတိ အတ္ထော။ ဥပယောဂတ္ထေ ဘုမ္မံ။ လိင်္ဂတ္ထေကာတဗ္ဗာယ ပဌမာယနာမသညံကတွာကတတ္တာနာမ သညာတောလိင်္ဂသညာကရဏမေဝယုတ္တန္တိ ယုတ္တိံ စေတသိသမာဓာယာဟ နန္တိဟာတျာဒိ။ သမာနတ္ထတ္တာတိဇေကတ္တုတ္တာ။ တေနာတိနာမဂ္ဂဟဏေန။ အဓိပ္ပေတတ္ထောသိဇ္ဈတိတိ၊ လိင်္ဂတ္ထံ သန္ဓာယာဟ။ ဥဘိန္တန္တိ ဝိန္တန္တိနာမ လိင်္ဂသဒ္ဓါနံ။ သေသံဥတ္တာနတ္ထမေဝ။ ။စတုတ္ထော ပရိစ္ဆေဒေါနိဋ္ဌိတော။

(၆၀၇-၈၄) သညာဂသ္မိန္တိ သံယုဇ္ဇနံသံယောဂေါ။ သံယုဇ္ဇတိတိဝါသံယောဂေါ။ ဝိန္တန္တိအက္ခရာနံဇေသ္မိပိတောတိအတ္ထော။ သေသံဥတ္တာနတ္ထမေဝ။ ။ပဉ္စမောပရိစ္ဆေဒေါနိဋ္ဌိတော။

ကိတ်သံပျင်ဋီကာပါဌ်ပြီး၏။



(၆၂၆-၃) ကမ္မနိကာရကောဒုတိယာယ ဝိဘတ္တိယာ ဝိဇ္ဇမာနာယာတိမိနာကမ္မုပပဒသ္မာယေဝဓာတုမာကတ္တရိ ဣပစ္စယောဟောတိ

တိရုတ္တံဟောတိ။ ကမ္မနိနကောဝလံ ဒုတိယာယောဝဟောတိ၊ အထခေါ
 အညာပိ ဝိဘတ္တိယောဟောန္တိ။ တသ္မာဝိဘတ္တိနံ သံကရာပနိရာ ကရ
 ဣတ္ထံဒုတိယဂ္ဂဟဏံကတန္တိ ဒေသန္တော ကမ္မကရဏနိမိတ္တတ္ထေသူတိ
 အာဒိမာဟ။ ယတ္ထာတိယသိပ္ပံပယောဂေ။ တတောတိတသ္မာကာရဏာ။
 ဣမမတ္ထံဒေသန္တောတိ ကမ္မနိ ပဌမာဝိဘတ္တိပိ ဟောတိတိဣမမတ္ထပိ
 သေသံဒေသန္တောတိအတ္ထော။ ကမ္မနိဒုတိယာယမိတိ ဝဒတာကမ္မနိဒု
 တိယာယာဘာဝေါဂိဒသိတောယောဝဟောတိတိ အယမေတ္ထအမိပ္ပိ
 ယော။ ယဒိကမ္မနိဒုတိယာယောဝ ဘဝယျ၊ ဇေဝံသတိနိယမေတွေ၊ ကမ္မ
 နိဂ္ဂဟဏေန ဝိတရတ္ထဿ သိဒ္ဓတ္တာန ဒုတိယဂ္ဂဟဏံ ကရေယျ။ က
 တဉ္စေတံ၊ တေနဉာယတိ နကမ္မနိ ဒုတိယာယောဝ ဟောတိတိ။ ယထာ
 စေတ္တာတိ ဣတ္ထ ဝိဘတ္တိပစ္စယာ ဘိဟိဘကမတ္ထဝတိ ပယောဂေ ယ
 ထာတ္တနာဝတ္တဗ္ဗဿတ္ထပိသေသသာဘာဝါဒုတိယာနဟောတိ၊ လိင်္ဂတ္ထ
 မတ္တမုပါဒါ၊ ယပဌမာဝဟောတိတိအတ္ထော။ တဒတ္ထောတိသောကမ္မတ္ထ
 ပဌမုပ္ပတ္တိ သင်္ခါတော အတ္ထော။ တဿာ လိင်္ဂတ္ထဿ ဝိသယာဘာဝ
 တောဇေဝံလိင်္ဂတ္ထ ပဌမာတိသုတ္တံ နဝတ္တဗ္ဗမေဝါတိ သမ္ပန္နော။ ဣတိဝိ
 ဟိတပဋိနိယတဝိဘတ္တိက္ခာတိ ဣတိဇေဝံဝိဟိတာတိဣတိဝိဟိတာ။ ပဋိ
 ပစ္စေကံဝိသုဝိသု အတ္ထေနိယတာတိပဋိနိယတာ။ ပဋိနိယတာစ တာဝိ
 ဘတ္တိယောစာတိပဋိနိယတဝိဘတ္တိယော။ ဣတိဝိဟိတာဇေဝံပဋိနိယတ
 ဝိဘတ္တိယောဣတိဝိဟိဘပဋိနိယတဝိဘတ္တိယော။ တာသံဘာဝေါ ဣ
 တိဝိဟိဘ ပဋိနိယာက ဝိဘတ္တိတ္တံ။ တသ္မာ ဣတိဝိဟိတ ပဋိနိယတ ဝိ
 ဘတ္တိက္ခာ ကတွတ္ထာဒိနန္တိ အတ္ထော။ ဇေန္တိလိင်္ဂတ္ထ ပဌမာတိ ဇေဝံ
 သုတ္တံ။ တံပနတ္ထတောဟေဋ္ဌာရုတ္တာဝဘဝန္တိတိ အတ္ထတောပနတဿာ
 ပဌမာယာဝိဘတ္တိယာ ဟေဋ္ဌာရုတ္တာဘုတ္ထောဒေနာ တျာဒယော ပယော
 ဂါဝဝိသယာဘဝန္တိတိ အတ္ထော။ ဥပသဂ္ဂနိပါတာနံ လိင်္ဂဘာဝတောတိ
 သမ္ပန္နော။ တဒတ္ထဘူတဿစာတိ တေသံ ဥပသဂ္ဂနိပါတာနံ အတ္ထဘူ
 တဿ။ အတ္ထဝ ဝိသယောတိ ပဌမာယာပိ ဝိသယော အတ္ထဝါတိ
 အတ္ထော။ တန္နာတိမိနာ ရုတ္တပ္ပကာရာ နုယောဂဝ၊ ကျံ နိသေခေတိ။
 တဿတံကတ္တုတာဒိရဟိတေသု ဥပသဂ္ဂနိပါတေသု ပဌမာယာ ဝိသ
 ယော အတ္ထိတိဝစနံ နဝတ္တဗ္ဗန္တိ အတ္ထော။ ဣမိနာဝသိတ္တနတောတိ ဣမိ
 နာဝသုတ္တေန ဥပသဂ္ဂနိပါတေသုပဌမာယာသိတ္တနတောတိအတ္ထော။ သာ

မတ္တတောဝါတိသုတ္တဗလေနေဝါတိအတ္ထော။ သမ္ပတ္တတောတိဝိပါဠော။
တဿပကတုတ္ထဝသေနာတိအတ္ထော။ တဗ္ဗိနိမုတ္တေသုတိတေဟိကတ္တု
တာဒိဟိဝိနိရုတ္တေသု။ အသတိမသ္မိန္ဒြိလိဂ်တ္ထေ ပဌမာဟိမသ္မိံ သုတ္တ
အသတိတိအတ္ထော။ ဣဒံဝုတ္တံဟောတိ။ ကတောဗဒိဘတ္တိယော ကိမိနာ
ဝိဘတ္တိနံဝိသယပရိဒိပနမေဝကတံ။ နဝိဘတ္တိဗခာနံ။ တဗ္ဗာအသကိဂိပ
ဌမာ ဝိဘတ္တိဝိဇာယကေသုတ္တေ ကတ္တုတာဒိရဟိတေသု ဥပသဂ္ဂ နိပါ
တတ္ထေသု ဝိဘတ္တိယောဟောန္တိ တိ နစေဝံမန္တုသက္ကာတိ။

(၆၂၇-၄) ချာဒိဟိတိဝိအာဒိယေသံ တေချာဒယော။ တေဟိ
ချာဒိဟိ။

(၆၂၈-၅) အာဂတိဂဏတ္တာတိသဗ္ဗဿဂဏတ္တာ။ သာမညဂ
ဏတ္တာတိကေဝိ။ တေနေဝသိဒ္ဓေတိ တေနချာဒိဟိ မန်မစတောဝါတိ
သုတ္တေနေဝ* သမာဒိဟိဓာတုဟိ မပစ္စယဿသိဒ္ဓေသတိတိ အတ္ထော။
ဣဒေဝိဟိတဿာတိဣဓာနုဝတ္တမာနဿ။ ဣဒံဝုတ္တံဟောတိ။ ယဒိဒံသုတ္တံ
သမာဒိဟိထောတိဝုတ္တံသိယာ။ တဒါချာဒိဟိ မန်မစတောဝါတိ ဣတော
မဂ္ဂဟဏမနုဝတ္တေယျ။ ဇေဉ္ဇသတိတတ္ထမကာရသင်္ခါတဿပစ္စယဿ
တောဒေသောဝိဓာနုဝတ္တေယျ။ တသ္မာတဒါဒေသနိဝတ္တနုတ္တံ ဣဓမဂ္ဂဟ
ဏံကတန္တိ။ သိဒ္ဓေသတုာရမ္ဘောတိ သတိဝိအဓိပ္ပေတတ္ထေသိဒ္ဓေ ပုနမဂ္ဂ
ဟဏဿ အာရမ္ဘောတိ အတ္ထော။ သာနုဗန္ဓ ကရဏန္တိ ပကတိသာနုဗ
န္ဓံကတွာ ကထနန္တိ အတ္ထော။ တဒတ္ထမေဝါတိ တဿမကာရဿ ဝိဟိ
တတောအာဒေသဿနိဝတ္တနုတ္တမေဝ။ နန္ဓေဝတုာဒိစောဒနာ။ တတ္ထဇ
ဝမဝုတ္တေဝိတိဇေဝံ သာနုဗန္ဓံကတွာ အဝုတ္တေဝိတိ အတ္ထော။ ဣဟာတိ
သမာဒိဟိထမာတိ ဣမသ္မိံ သုတ္တေ။ တဒတ္ထောတိသောတော အာဒေသ
နိဝတ္တနုတ္တော။ ဝိညာယတိတုာဒိပရိဟာရော။ တတ္ထယထာ ပုရိမာမိတ
ဂဏောဝါ မိပ္ပေတောတိဝိ သင်္ကာသိယာတိ သာနုဗန္ဓံကတွာမန်စေတိ
အဝုတ္တေ အနန္တ ရသုတ္တဝုတ္တပ္ပကာရ ချာဒိဓာတုဂဏောစ သမာဒိဟိ
ထမာတိမသ္မိံ သုတ္တေ အာစရိယေနာမိပ္ပေတောတိ သိဿာနံ သင်္ကာ
သိယာတိအတ္ထော။ တံနိဝတ္တနုတ္တန္တိ တဒါသင်္ကာနိဝတ္တနုတ္တံ တတ္ထသ
နုဗန္ဓံကတွာ ဝုတ္တန္တိ အတ္ထော။ နန္ဓတုာဒိစောဒနာ။ တတ္ထ တဒတ္ထောတိ
သောသင်္ကာနိဝတ္တနုတ္တော။ နသက္ကာ။ အနန္တရသုတ္တတောတုာဒိ ပရိဟာ
ရော။ တတ္ထသမာဒိဟိထော ဣတိဝတ္တဗ္ဗဿသုတ္တဿ ဇေဝံအဝုတ္တက္ကာ

အနန္တရသုတ္တတော မနိပစ္စယဿာနုဝတ္တနတော တဒတ္ထော ဝိညာတံ
 နသက္ကာတိယောဇနာ။ သေသံဥတ္တာနုတ္ထမေဝ။ ။ ဆဋ္ဌောပရိစ္ဆေဒေါ။
 ဥဏာဒိကပ္ပဗျာသဝတ္ထနာနိဋ္ဌိတာ။ ။ နိဋ္ဌိတာစရမတ္တဒိပနိယာ လိ
 နုတ္ထပကာသိကာဗျာသဝတ္ထဒိကာ။ ။

သံပျင်ဇိုကာပါဌ်ပြီး၏။



